


၂၀၀၀

သိလက္ခဏာတစ်

(ပထမနေ့)

အရှင်ပညာသီဟာဘိဝံသ
(သ.စ.သ.အ ဓမ္မာစရိယ ၊ ဝိနယပါဠိပါရဂူ)



(၂၀၀၀) ဦးမာရ်ဗိမ္ဗာ

သုတေသနအဖွဲ့

သီလက္ခန္ဓာတာလာကို အောင်မြင်ချင်ပါလား ဤစာအုပ်ကို ဖတ်ပါ



စာချတန်း သံဃာအများစုသည် ...

ပထမနေ့မှာပင် အကျအရှုံးများလျက် ဖြစ်နေပါသည်။

ထို့ကြောင့် ...

နိဿယ (အနက်) ပေးနည်းများကို စနစ်တကျ နားလည်စေရန်နှင့်

မ္မာစရိယဘွဲ့တံဆိပ်တော် အောင်ပန်း ပန်ဆင်နိုင်စေဖို့...

ဤစာအုပ်ကို လေ့လာ ဖတ်ရှုပါရန်... တိုက်တွန်းအပ်ပါသည်။



အရှင်ပညာသီဟကဝိဝံသ
(ပဋိနိကာယ်)

ကန်သတ် ... စာဝါလိုက် သံဃာများအတွက်သာ။

သီလကျွန်မ၏ (၉)

စာမိတ်ဆက်



စာချတန်းသီလကျွန်တာသာဌ ပထမနေ့ဒုတိယနေ့-ဟူ၍ မေးခွန်းကို ရက်ခွဲလျက် မေးပါသည်။
 ပထမနေ့တွင် ပါဠိတော်(၄)ပုဒ်နှင့် အဋ္ဌကထာ(၆)ပုဒ်၊ပေါင်း (၁၀)ပုဒ်ကို အနက်ပေး မေးပါသည်။
 အနက်ပေးမေးရာတွင် နိဿယပါအတိုင်း ပါဠာနုသာရီနည်းကို မေးရုံမျှမက၊
 အာကာရဝါကျတွင် အာကာရကို အတွင်းသွင်း၊အပြင်ထုတ်၊
 ဟိ-နိပါတ်ပါသော ဝါကျ၊ဟိတ်ပါသော ဝါကျတို့တွင် ဝါကျအပြန်အလှန်၊
 ဥပမာပါသော ဝါကျတို့တွင် ဥပမာကို အတွင်းသွင်း၊အပြင်ထုတ်၊
 ကတ္တား ကံ-စသည် ထည့်သင့်သော ပါဠိတို့ကို ထည့်စွက်စေခြင်း၊
 “ယထာ+တထာ” နိယံနှင့်အညီ၊
 အတ္ထော သမ္ပန်ခံ၊ ဟိတ်ပြင် သမ္ပန်ခံ၊
 သဒ္ဒတ္ထ၊အဓိပ္ပာယ်ထွား၊ဝေါဟာရထွား၊
 ဟေတုမန္တဝိသေသန၊

နိယမာ/နိယမ၊ပကတိ/ဝိကတိ/တုလျတ်/လိဂံတိ-စသော အနက်ပေးနည်း ဖျိုးစုံကို မေးတတ်
 သဖြင့် စည်းမျဉ်းနှင့်အညီ မေးနည်းများကို သိပြီး၊ ဖြေဆိုတတ်ကြရပါမည်။

စာသင်သားတို့သည် ပါဠိတော်(၃)အုပ်၊အဋ္ဌကထာ(၄)အုပ်ကို စာချတန်းတွင် သင်ယူကြရကုန်၏။
 များပြားလှစွာသော နိဿယတို့ကို အပြည့်အဝ မကြေညက်နိုင်ကြကုန်။

ပါဠိတော်(၄)ပုဒ်နှင့် အဋ္ဌကထာနိဒါန်းကို ရွေး၍ နိဿယကိုကြေကြေညက်ညက် တိုက်ထားရပါမည်။
 သီလကျွန်နိဒါန်းသည် ပါရာဇိကဏ်နှင့်အဋ္ဌသာလီနိ နိဒါန်းတို့လောက် မများသဖြင့် သက်သာပါသည်။

စာလိုက်သံဃာများကို ယခင်က ပံထမနေ့အတွက်ပါ ထိုနည်းအတိုင်း ပို့ချပေးခဲ့ပါသည်။အထိုက်
 အလျောက် အောင်မြင်မှုရခဲ့ပါသည်။ယခု ထိုစဉ်က ပို့ချပေးခဲ့သော စဉ်းမျဉ်းနှင့်အညီ အနက်ပေးနည်းနှင့်
 ရွေးကောက်နိဿယတို့ကို ရေးသားထားခြင်း ဖြစ်ပါသည်။

ကြေညက်စေသင့်သော ပါဠိတော်နိဿယများ။

- (၁) ဗြဟ္မဇာလသုတ် စူလသီလ၊မဇ္ဈိမသီလ၊မဟာသီလနှင့်ဂါထာများ။
- (၂) သာမညဗလသုတ် တိတ္ထိဆရာကြီး (၆)ယောက်တို့၏ အယူများနှင့်ဂါထာများ။
- (၃) အဗ္ဗဒ္ဒသုတ် ပေါက္ခရသာတိပုဏ္ဏားဝတ္ထုနှင့် ရသေ့(၈)မျိုး။
- (၄) သောဏဒဏ္ဍပုဏ္ဏားဝတ္ထု-တို့ ဖြစ်ပါသည်။=စာအုပ်တွင် ထိုအတိုင်း စီစဉ်ထားပါသည်။

အောင်မြင်ကြပါစေ . . .
 အရှင်ပညာသီဟာဘိဝံသ
 ၂၈/၈/၂၀၀၄

စဉ်းစဉ်း (စဉ်းစဉ်း) ဤ စာ မှန် စာ စာ

သီလထွန်းစာစဉ် (၁)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ



စဉ်းပျဉ်းညီစေ နက်ပေးလေ

(၁) ပါဠာနုသာရီ အနက်ပေးနည်း

အနက်ထူး အနက်ဆန်းတို့ကို အထူးပြု၍ မမေးပါ။ နိဿယပါအတိုင်း အနက်ပေး မေးခြင်းကို "ပါဠာနုသာရီအနက်ပေးနည်း" ဟု ဆိုအပ်၏။

နိပါတ် သဗ္ဗနာမ် ပုဂ္ဂိုလ်အစွဲ မလွဲအောင် ဂရုစိုက်ရ၏။ တတ်နိုင်သမျှ နိဿည်းကျကျ အနက်ပေးရ၏။ နိဿယအတိုင်း အမှတ်ပေးထား၏။ နိဿယ ခက်ခဲသောနေရာ၊ နောက်ကျသော နေရာတို့၌ မေးတတ်၏။

(၂) အာကာရဝါကျ အနက်ပေး

(" ") ဤသို့ အထက် ကော်မာတို့ဖြင့် အတွင်းသွင်း၍ စာလုံးကို ဘိုးပေးထားသော (ပိုမိုနက်ရှာရေး သားထားသော) ဝါကျကို အာကာရဝါကျ-ဟု ဆိုအပ်ပါသည်။

အခြေခံအားဖြင့်။ ။ အာကာရဝါကျများတွင် "အတွင်းသွင်း+အပြင်ထုတ်" နည်းများကို မေးတတ်သည်။ ပုံစံ(၁)။ ။ တကြ တုမေဟိ ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ "ဣတိပေတံ ဘူတံ၊ ဣတိပေတံ၊

တစ္ဆံအတ္ထိ စေတံ အမေသု၊ သံဝိဇ္ဇတိ စ ပနေတံ အမေသု"တိ။ ဒီ၊ ငှ၊ ၁၊ ၃။

အာကာရ အတွင်းသွင်း။ ။ တကြ၊ ထိုသို့ ဂုဏ်ကိုပြောဆိုခြင်းကြောင့်။ တစ်နည်း-တကြ၊ ထိုသို့ဂုဏ်ကို ပြောဆိုခြင်းသည်။ (သတိ-ဖြစ်လတ်သော်) တုမေဟိ-တို့သည်။ ဘူတံ-ဟုတ်မှန်သောဂုဏ်ကို၊ ဘူတတော-ဟုတ်မှန်သည်၏

အဖြစ်အားဖြင့်။ ဝါ-ဟုတ်မှန်ပါ၏ဟူ၍။ ဣတိပိ-ဤအကြောင်းကြောင့်လည်း။ ဝေတံ-သင်တို့ ပြောဆိုအပ်သော ဂုဏ်သည်။ ဘူတံ-ဟုတ်၏။ ဣတိပိ-လည်း။ ဝေတံ-သည်။ တစ္ဆံ-မှန်၏။ ဝေတံ-သည်။ အမေသု-တိဋ္ဌိ၊ အတ္ထိစ-ရှိသည်သာ၊ ဣတိ-ဤကဲ့သို့။ ပဋိဇာနိတဗ္ဗံ-ဝန်ခံရာ၏။

ရှင်းချက်။ ။ ပဋိဇာနိတဗ္ဗံ-ကြိယာကို အာကာရဝါကျ အနက်ပေးပြီးနောက်မှ အနက်ပေးထားသည်ကို သတိပြု။ အာကာရအတွင်းသွင်းဟူသည် အာကာရဝါကျကို ကြိယာအရင် အနက်ပေးခြင်း ဖြစ်၏။

အာကာရအပြင်ထုတ်။ ။ တကြ-ကြောင့်။ တစ်နည်း-တကြ-သည်။ (သတိ-သော်) တုမေဟိ-တို့သည်။

၂

သီလဓူရ်စာစဉ် (၁)

ဘူတံ-ကိုဘူတတော-အားဖြင့်။ဝါ-ဟူ၍။ပဋိဇာနိတဗ္ဗ-ဝန်ခံရာ၏။(ကိ-အဘယ်သို့ ဝန်ခံရာသနည်းဟူမူကား) ကူတိပိ-ကြောင့်လည်း။ဝေတံ-သည်။ဘူတံ-ဟုတ်၏။ကူတိပိ ဝေတံ တစ္ဆံ။ ဝေတံ အမေသု အတ္ထိစ။ဝေတံ အမေသု၊ သံဝိဇ္ဇတိစ-ထင်ရှားရှိသည်သာ။ ကူတိ-ဤသို့ ဝန်ခံရာ၏။

ရင်းရက်။ ။ အာကာရအပြင်ထုတ်ဟူသည်-အာကာရဝါကျကို ကြိယာအနက်ပေးပြီးနောက် အမေး ကိသဒ္ဓါထည့်လျက် အာကာရကို အနက်ပေးပြီး။ကူတိဖြင့် ကြိယာကို အဆုံးသတ်ထားခြင်းဖြစ်၏။

သဒ္ဓါအတွင်းသွင်း/အနက်အတွင်းသွင်း/သဒ္ဓါအပြင်ထုတ်/အနက်အပြင်ထုတ် ဤသို့အားဖြင့် အာကာရဝါကျနှင့်ပတ်သက်၍ လေးမျိုးမေးတတ်သည်။

ပုံစံ(၂)။ ။သဒ္ဓါအားဖြင့် အတွင်းသွင်း--

နိသစ္စ-ခေါ ဘဂဝါ ဘိက္ခု အာမန္တေသိ “ ကာယနတ္ထ ဘိက္ခဝေ တေရဟိ ကထာယ သန္နိသိနာ သန္နိပတိတာ၊ ကာစ ပန ဝေါ အန္တရာ ကထာ ဝိပွကတာ”တိ။

နိသစ္စ-ထိုင်တော်မူပြီး၍။ဘဂဝါ-သည်။ ဘိက္ခု-တို့ကို။“ကာယ နတ္ထ ဘိက္ခဝေ။ပ။ ဝိပွကတာ”တိ၊ ကာယ နတ္ထ ဘိက္ခဝေ ။ပ။ ဝိပွကတာ- ဟူ၍။ အာမန္တေသိ-သိစေတော်မူပြီး။ဝါ-မေးတော်မူပြီး။

သဒ္ဓါအားဖြင့် အပြင်ထုတ်--

နိသစ္စ-၍။ဘဂဝါ-သည်။ဘိက္ခု-တို့ကို။အာမန္တေသိ-ပြီး။ကိ-အဘယ်သို့ သိစေတော်မူသနည်းဟူမူကား။ “ကာယနတ္ထ ဘိက္ခဝေ။ပ။ဝိပွကတာ”တိ၊ ကာယနတ္ထ ဘိက္ခဝေ။ပ။ဝိပွကတာ-ဟူ၍။အာမန္တေသိ-မူပြီး။

အာကာရကို အနက်မပေးမူ၍ အတွင်းသွင်း/အပြင်ထုတ်ပါက သဒ္ဓါအားဖြင့် အတွင်းသွင်းအပြင် ထုတ်ဟု ဆိုသည်။အနက်အားဖြင့် အတွင်းသွင်း၊ အနက်အားဖြင့် အပြင်ထုတ်မေးက-ပုံစံ(၁)နည်းတူ အာကာရဝါကျကို အနက်ပေးပြရုံသာ။ မထူးပြီ။

ခက်ဆစ်အနက်။ ။ ကာယကထာယ-အဘယ်စကားဖြင့်။ ဝါ-၌။ ဝါ-ကြောင့်။ သန္နိသိနာ၊ကောင်းစွာထိုင် နေကြကုန်သည်။သန္နိပတိတာ-အတူတကွ ကျရောက်ကြကုန်သည်(သဒ္ဓတ္ထ) ဝါ-စည်းဝေးကြကုန်သည်။အတ္ထန- ဖြစ်ကုန်သနည်း။(ကာယနတ္ထ ကို ကာယ+န+အတ္ထဟု ပုဒ်ဖြတ်)။တစ်နည်း ငွေ-ဤဇရပ်၌။ (ဘဝထ)န- ဖြစ်ကြကုန်သနည်း။(ကာယ+န+ငွေ-ဟု ပုဒ်ဖြတ်)။

အန္တရာ-ကမ္မဋ္ဌာန်းစသည် နှလုံးသွင်းမှု စသည်တို့၏ အကြား၌။ဝိပွကတာ-အပြားအားဖြင့် ပြုအပ်ပြီး မဟုတ်သော။ဝါ-မပြီးသုံးသေးသော။ကထာ-စကားသည်။ကာ စပန-အဘယ်ပါနည်း။

ပုံစံ(၃)။ ။ တတြ တုမေဟိ အဘူတံ အဘူတတော နိဗ္ဗေဋ္ဌေတဗ္ဗံ “ကူတိပေတံ အဘူတံ ၊ကူတိ အတစ္ဆံနတ္ထိ ဝေတံ အမေသု၊ န စပ နေတံ အမေသု သံဝိဇ္ဇတိ” တိ ။ ဒိ၊ဋ္ဌ၊၁၊၃။

ခက်ဆစ်အနက်။ ။ တတြ-ထိုသို့ အပြစ်ပြောခြင်းကြောင့်။အဘူတံ-မဟုတ်မမှန်သည်ကို။နိဗ္ဗေဋ္ဌေတဗ္ဗံ- ဖြေရှင်း ရာ၏။

ပုံစံ(၄)။ ။ ကုမာရာနံ“ကူဝ ဂစ္ဆ အမုတြိ ဂစ္ဆ ကူဝ ဟရ၊ အမုတြိ ကူဒံ အာဟာရာ”တိ ကူတိဝါ။ ဒိ၊ဋ္ဌ၊၁၊၈။

အာကာရကို အနက်အားဖြင့် အတွင်းသွင်း-နိသ္ဗ။ ။ ကုမာရာနံ-မင်းသားတို့၏။ကူဝ-ဤအရပ်၌။(အ သုကံနာမ ဋ္ဌာနံ-ထိုမည်သောအရပ်သို့။ဂစ္ဆ-သွားပါလော့။အမုတြိ-ထိုအရပ်မှ။(အသုကံနာမဋ္ဌာနံ)အာဂစ္ဆ၊လာပါ လော့။ကူဒံ-ဤမည်သောဝတ္ထုကို။ဟရ-ဆောင်သွားပါချေလော့။အမုတြိ-ထိုမည်သောအရပ်မှ။ကူဒံ-ကို။အာဟာရ- ဆောင်ယူခဲ့ပါလော့။ကူတိ-ဤသို့ အလားတူ ဖြစ်သော ဒူတေယျပဟိဏဂမနကိုသော်လည်းကောင်း၊အနုယုတ္တာ- အားထုတ်ကြကုန်သည်။(ဟုတွာ) ဝိဟရန္တိ ယထာ။

ပုံစံ(၅)။ ။ ကူမိနာပနာဟံ ဝေတံ ဇာနာမိ“ယထာ သဿတော အတ္တာစ လောကောစ ဝဇော ကုဋ္ဌေဋ္ဌော သေကဋ္ဌာယိဋ္ဌိတော ၊တေစ သတ္တာ သန္ဓာဝန္တိ သံသုရန္တိ စဝန္တိ ဥပပဇ္ဇန္တိ၊ အတ္ထိတွေဝ သံဿတိသမ” န္တိ။ ဒိ၊ဋ္ဌ၊၁၊၁၃။

ဇနီး ဇနီး (နှစ် နှစ်) ညီ စေ နှစ် ထား စား

နိဿရက်ဆစ်။ ။ ဣမိနာ(ပိသေသာပိဂမေနေ)-ဤပုဗ္ဗေနိဝါသာနဿတိဉာဏ်တည်းဟူသော တရားထူးကို ရခြင်းကြောင့်။ သဿတော-အခါခပ်သိမ်း ထင်ရှားရှိ၏။ ဝါ-မြဲ၏။ ဝဇ္ဇော-တစ်စုံတစ်ခုအကျိုးကို မပေါက်ဖွားသဖြင့် အမြဲနှင့်တူ၏။ ဝါ-အဖိုနှင့်တူ၏။ ကုဋ္ဌဋ္ဌော-တောင်ထွင့်အလား မလှုပ်ရှားပဲ ခိုင်မြဲစွာ တည်၏။ သေဝိကဋ္ဌာယိဋ္ဌိ-တော-ဖြူဆံမြက်၏ အတွင်း၌တည်သော အဆံကဲ့သို့တည်း။ သန္တာဝန္တိ-တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကြရ ကုန်၏။ သံသရန္တိ-တပြောင်းတပြန် ကျင်လည်ကြရကုန်၏။ စဝန္တိ-စုတေရွေလျော့ကြရကုန်၏။ ဥပပဇ္ဇန္တိ-ပဋိသန္ဓေ နေကြရကုန်၏။ သဿတိသမံ-အခါခပ်သိမ်း ထင်ရှားရှိသော မြင့်မိုရ်တောင် မြေ လ နေ နက္ခတ်တို့နှင့်တူစွာ။ အတ္ထိတေဝ-အမြဲရှိသည်သာ။

၃။ ဥပမာ အတွင်းသွင်း+အပြင်ထုတ်

သေယျထာပိ၊ ဝိယ၊ ဣဝ၊ ကိမိဝ၊ ယထာ စသော ဥပမာစေတက ပုဒ်များရှိရာ၌ ဥပမာတိုင်ရာ ဝါကျကို အတွင်းသွင်း/အပြင်ထုတ် အနက်ပေးနည်းကို မေးသည်။

ပုံစံ(၁)။ ။ တသွာ အကလျာဏဇနံ၊ အာသီဝိသမိဝေါရဂံ။

အာရကာ ပရိဝဇ္ဇေယျ၊ ဘူတိကာမော ပိစက္ခဏော။ ဒိ၊ အဋ္ဌ၊ ၁။ ၁၅၀။

(အာသီဝိသံ+ဣဝ+ဥရဂံ)ဟု ပဒေစ္စဒ ပြုသော်၊ ဣဝ-ရှိသော ယင်းပါဒသည် ဥပမာဝါကျဖြစ်သည်။

ဥပမာအတွင်းသွင်း။ ။ တသွာ-ထို့ကြောင့်။ အကလျာဏဇနံ-သူတော်မဟုတ်သူယုတ်ကို။ အာသီဝိသံ-လျှင်သောအသိပ်ရှိသော။ ဥရဂံ-မြွေကို။ အာရကာ-ဝေးစွာ။ ပရိဝဇ္ဇေတိဣဝ-ရှောင်ကြဉ်သကဲ့သို့။ တထာ-ထိုအတူ။ ဘူတိကာမော-မိမိကြီးပွားမှုကို အလိုရှိသော။ ပိစက္ခဏော-အမြော်အမြင်ရှိသော ပညာရှိသည်။ အာရကာ-ဝေးစွာ။ ပရိဝဇ္ဇေယျ-ရှောင်ကြဉ်ရာ၏။

ရှင်းချက်။ ။ ပရိဝဇ္ဇေယျ-ကြိယာကို ပရိဝဇ္ဇေဟိ-ဟု ဝတ္တမာန်ဖြင့် ပြင်ထားသည်ကိုလည်းကောင်း၊ တထာထည့် ပေးထားသည်ကိုလည်းကောင်း တွေ့ကြရပါမည်။ ယင်းကဲ့သို့ ဥပမာကို ဥပမေယျဖြင့် ညှစ်၍ အနက်ပေးခြင်းသည် ဥပမာ အတွင်းသွင်းခြင်းဖြစ်၏။ အတိတ်/အနာဂတ် ကြိယာကို ဝတ္တမာန်ကြိယာဖြင့်ရန်နှင့် တထာ- ထည့်ရန်ကို သတိ ပြုအပ်၏။

ဥပမာအပြင်ထုတ်။ ။ တသွာ-ကြောင့်။ အကလျာဏဇနံ-ကို။ ဘူတိကာမော-သော။ ပိစက္ခဏော-သည်။ အာရကာ-စွာ။ ပရိဝဇ္ဇေယျ-ရာ၏။ ကိမိဝ-အဘယ်ကဲ့သို့နည်းဟူမှုကား။ အာသီဝိသံ-သော။ ဥရဂံ-ကို။ အာရကာ-စွာ။ ပရိဝဇ္ဇေတိဣဝ-ရှောင်ကြဉ်သကဲ့သို့တည်း။

ရှင်းချက်။ ။ ကိမိဝ-ဖြင့် ဥပမာကို အပြင်ထုတ်ထားပြီး၊ ကြိယာကို ဣဝ-ဖြင့်စပ်လျက် "တည်း" ဟု အဆုံးသတ် ထားသည်ကို တွေ့ရမည်။ ယင်းသို့ကိမိဝ ကောဝိယ ကာဝိယ-စသည်ဖြင့် လိင်သို့ လိုက်၍သော်လည်း ကောင်း၊ ကေသုပိယ၊ တသ္မိပိယ စသည်ဖြင့် ဝိဘတ်သို့ လိုက်၍လည်းကောင်း သင့်သလို ဥပမာပုစ္ဆာကို ထည့်ပေးခြင်းသည် ဥပမာအပြင်ထုတ် အနက်ပေးနည်းဟု ဆိုအပ်၏။

ပုံစံ(၂)။ ။ အာယသွာ အာနန္ဒော ယထာ ပုဗ္ဗေ အပရိနိဗ္ဗုတဿ၊ ဝေံ ပရိနိဗ္ဗုတဿာပိ ဘဂဝတော သယမေဝ ပတ္တစိဝရမာဒါယ ပဉ္စဟိ ဘိက္ခုသတေဟိ သဒ္ဓိ ယေန သာဝတ္ထိ တေန စာရိကံ ပက္ကာမိ။ (ဒိ၊ ဋ္ဌ၊ ၁။ ၁၆)

ဤပုံစံ၌ " ဥပမာ ယထာပုဒ်နှင့်၊ ဥပမေယျ ဝေံ" ပုဒ်တို့ကို ယှဉ်တွဲရေးထား၍ ဥပမာအပြင်ထုတ်ကို မေးခဲ၏။ ဥပမာအတွင်းသွင်းကိုသာ မေးမည်။ သို့သော် ဥပမာ/ဥပမေယျ ကွဲပြားအောင် အနက်ပေးလိုက ဥပမာသို့ လိုက်သင့်သောပုဒ်များ လိုက်၍ အနက်ပေးရပါမည်။

အာယသွာ အာနန္ဒော-သည်။ ပုဗ္ဗေ-၌။ အပရိနိဗ္ဗုတဿ-ပရိနိဗ္ဗာန် မစံဝင်သေးသော။ (ဘဂဝတော-၏။ ပတ္တစိဝရံ-ကို။ သယမေဝ-ကိုယ်တိုင်သာ။ အာဒါယ-၌။ စာရိကံ-ဒေသစာရိကို။ ပက္ကမတိယထာ-ဖံသွာသ ကဲ့သို့) ဝေံ-ဤအတူ။ ပရိနိဗ္ဗုတဿာပိ-ပရိနိဗ္ဗာန်စံဝင်ပြီးသော။ ဘဂဝတော-၏။ ဤသို့ စသဖြင့် အနက်ပေး) ရှင်းချက်။ ။ ဥပမေယျမှ လိုက်သင့်သောပုဒ်များ လိုက်စေပြီး၊ ပက္ကာမိ-အတိတ်ကြိယာကို ပက္ကမတိ

ဧဝါယုဒါနန္တိ (၁)

ဟု ပစ္စုပ္ပန်ကြိယာ ပြင်အပ်၏။

“လိုက် လှမ်း ပြန်ထည့် ပြင်တုံတိ ငါ့ရှိအစစ်မျိုး” နိယံအရ လိုက်သင့်သော ပုဒ်များကိုလိုက် စေ၍သော်လည်းကောင်း၊ “ပမာ+ပမေ” နှစ်ထွေကွဲစွာ အနက်ပေးပါဟူ၍လည်းကောင်း၊ မေးလေ့ရှိတတ်၏။

ပုံစံ(၃)။ ။ ရာဂေါ ဟိ အပုဗ္ဗိတုကာမတာယ အာရမ္မဏံ ဂဏှာတိ ဇလူကာ ဝိယ။ (ဒိ၊ ၄၊ ၁။ ၁၀၇။)

ဟိ-မှန်။ ရာဂေါ-သည်။ အပုဗ္ဗိတုကာမတာယ-လွတ်ခြင်းငှါ အလိုမရှိသည်၏အဖြစ်ဖြင့်။ အာရမ္မဏံ-ကို။ ဂဏှာတိ-စွဲမြဲစွာယူ၏။ ကာဝိယ-အဘယ်ကဲ့သို့နည်း။ ဟူမှုကာ။ ဇလူကာဝိယ-မြှောက်ပုံတည်း။ (ဥပမာ အပြင်ထုတ်) တစ်နည်း-ဟိ-မှန်။ ရာဂေါ-သည်။ အပုဗ္ဗိတုကာမတာယ-ဖြင့်။ ဇလူကာ-မြှော့သည်။ အာရမ္မဏံ-ကို။ ဂဏှာတိဝိယ-ကဲ့သို့။ တထာ-ထိုအတူ။ အာရမ္မဏံ-ကို။ ဂဏှာတိ-စွဲမြဲစွာယူ၏။ (ဥပမာအတွင်းသွင်း)

ပုံစံ(၄)။ ။ ဒေါသော ဝိနာသေတုကာမတာယ အာသိဝိသော ဝိယ။ (ဒိ၊ ၄၊ ၁။ ၁၀၇။)

ဒေါသော-သည်။ ဝိနာသေတုကာမတာယ-ဖျက်ဆီးခြင်းငှါအလိုရှိသည်၏ အဖြစ်ဖြင့်။ (အာရမ္မဏံ ဂဏှာတိ) ကောဝိယ-နည်း။ အာသိဝိသောဝိယ-လျင်သောအဆိပ်ရှိသော မြှောက်ပုံတည်း။ (ဥပမာအပြင်ထုတ် ဥပမာဝါကျအပြန်အလှန်။ ။ ဥပမာဝါကျသည် ဥပမေယျနောင်ရောက်သော် ဝါကျအပြန်အလှန်ပေး မေးနိုင်၏။

ပုံစံ(၅) ဒိဋ္ဌိသင်္ခါတေန စေဝ တဏှာသင်္ခါတေန စ ပရိတသင်္ခါတေန ဝိပုဗ္ဗိတမေဝ စလိတမေဝ အကမ္ဘိတမေဝ ထုသရာသိမှိ နိခါတခါဏုသဒိသံ။ ဒိ၊ ၄၊ ၁။ ၁၀၇။

ဒိဋ္ဌိသင်္ခါတေနစေဝ-ဒိဋ္ဌိဟု ဆိုအပ်သည်လည်းဖြစ်သော။ တဏှာသင်္ခါတေနစေဝ-တဏှာဟု ဆိုအပ်သည်လည်းဖြစ်သော။ ပရိတသင်္ခါတေန-ထက်ဝန်းကျင်တောင်းတတ်သော သဘောဖြင့်။ ဝိပုဗ္ဗိတမေဝ-တုန်လှုပ်တတ်သည်သာ။ စလိတမေဝ-လှုပ်ရှားတတ်သည်သာ။ အကမ္ဘိတမေဝ-မမြဲသည်သာ။ ကိမိဝ-ဥပမာပုံဆို အဘယ်ကဲ့သို့နည်း ဟူမှုကာ။ ထုသရာသိမှ-ဖွဲ့ပုံ အစဉ်။ နိခါတခါဏုသဒိသံ-စိုက်အပ်သောသံနှင့်တူစွာ။ ဝိပုဗ္ဗိတမေဝ စလိတမေဝ အကမ္ဘိတမေဝ ဟောတိ။

ရှင်းချက်။ ။ ဥပမာအပြင်ထုတ်နှင့် မတူသည်ကို ရပြု။ ဥပမာမှ ဥပမေယျသို့ ပြန်လှည့်စပ်အပ်၏။

ပုံစံ(၆) တံ ဆာယုဒကသမ္ပန္တံ ပါကာရပရိက္ခိတ္တံ သုယောဓိတဒ္ဓါရံ မဉ္ဇူသာ ဝိယ သုဂုတ္တံ။ ဒိ၊ ၄၊ ၁။ ၄၂။

တံ-အဗ္ဗလဋ္ဌိက ဥယျာဉ်သည်။ ဝါ-ကို။ ဆာယုဒကသမ္ပန္တံ-အရိပ်ရေတို့နှင့် ပြည်စုံ၏။ ပါကာရပရိက္ခိတ္တံ-တံတိုင်းဖြင့် ကာရ်အပ်၏။ သုဂုတ္တံ-ကောင်းစွာ စောင့်ရှောက်အပ်ပြီးသည်။ ဝါ-ကောင်းစွာလုံခြုံသည်။ ဟောတိ-၏။ ကိမိဝ-နည်း။ မဉ္ဇူသာ-ပူတာတံသင်းသည်။ ဝါ-ကို။ သုဂုတ္တာ-ကောင်းစွာလုံခြုံသည်။ ဟောတိ ဝိယ-ဖြစ်သကဲ့သို့။ တထာ-ထိုအတူ။ သုဂုတ္တံ ဟောတိ။

ရှင်းချက်။ ။ ဥပမေယျဝါကျရှိ သုဂုတ္တံပုဒ်ကို ဥပမာနဝါကျ၌ မဉ္ဇူသာပုဒ်၏ လိင်အားလျော်စွာ သုဂုတ္တာဟု ပြင်အပ်၏။

၄။ ဟိတ်အတွင်းသွင်း/အပြင်ထုတ်

ကြောင့်ဟုအနက်ပေးအပ်သော “တော ဣာ တာယ တတ္တာ” ဆုံးသော ပုဒ်များကို ဟိတ်ဟုဆိုအပ်၏။ ယင်းဟိတ်ပုဒ်များကို အတွင်းသွင်းစေလျက်လည်းကောင်း၊ အပြင်ထုတ်စေလျက်လည်းကောင်း အနက်ပေး မေးလေ့ရှိ၏။ ဟိတ်ပုဒ်သည် ဥပမာပုဒ်ကဲ့သို့ ဝါကျ၏ အတွင်း၌သော်လည်းကောင်း၊ အဆုံး၌သော်လည်းကောင်း တည်ရှိနေ၏။ သို့သော် အတွင်းသွင်း+အပြင်ထုတ်ကား ပုံသေနည်း အနက်ပေးရုံသာ။

ပုံစံ(၁)။ ။ ဣတ္ထ ဟိ ဝိနယပိဋကံ အာဏာရဟေန ဘဂဝတာ အာဏာဗဟုလ္လတော ဒေသိတတ္တာ အာဏာဒေသနာတိ ဝုစ္စတိ။ (ဒိ၊ ၄၊ ၁။ ၂၀။)

ဟိတ်အတွင်းသွင်း။ ။ ဟိ-ချဲ့။ ဣတ္ထ-ဤပိဋကတ်သုံးပုံတို့တွင်။ ဝိနယပိဋကံ-ဝိနည်းပိဋကတ်ကို။ အာဏာရဟေန-အာဏာထားခြင်းငှါ ထိုက်တော်မူသော။ ဘဂဝတာ-သည်။ အာဏာဗဟုလ္လတော-အာဏာများသည်၏အဖြစ်ဖြင့်။ (ဝိနယပိဋကသ-၏။ ဝါ-ကို။) ဒေသိတတ္တာ-ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်။ အာဏာဒေသနာတိ-အာဏာဒေသနာဟူ၍။ ဝုစ္စတိ-ဆိုအပ်၏။

စဉ်းစမ်း (စဉ်းစမ်း) ဤ စာ နှစ် စာ စာ

ရှင်းချက်။ ။ ဟိတ်ပါသောဝါကျ၌ ဟိတ်သမ္ပန်ကိုပါ ထည့်စေ၍ အနက်ပေးမေးတတ်သည်။ ထို့ကြောင့် (ဝိနယပိဋကဿ) - ဟု ထည့်ထားသည်။

“ဟိတ်ဆိုက်လေရာ၊ ကြိယာ၏ ပကတိမှန်၊ ကတ္တား+ကံ၊ ဟိတ်၏ သမ္ပန်ခံမြဲ” နိယံအရ - ဝုစ္စတိ ကြိယာ၏ ကံပုဒ်ဖြစ်သော “ဝိနယပိဋကံ” ပုဒ်ကို ဆဋ္ဌိဝိဘတ်ပျောင်း၍ သမ္ပန်ခံရသည်။

ဤ၌ ကံဟောဝါကျဖြစ်၍ ပကတိကံကို ဟိတ်သမ္ပန်ခံ၍ “၏” ဟူသော သမ္ပန်အနက်နှင့် “ကို” ဟူသော ကံအနက်၊ ၂ ချက်ပေးထားသည်ကို သိပါ။ ကတ္တားဟောဝါကျဖြစ်ကား ပကတိကတ္တားသည် ဟိတ်သမ္ပန်ဖြစ်၍ “၏+သည်” ဟု အနက် ၂ - ချက်ပေးလိမ့်မည်။ (ဟေတုအန္တောနိတ-နည်းဟုလည်း မေးသည်။)

ဟိတ်အပြင်ထုတ်။ ။ ဟိ-ချဲ့။ ဧတ္ထ-တွင်း။ ဝိနယပိဋကံ-ကို။ အာဏာရဟေန-သော။ ဘဂဝါတာ-သည်။ အာဏာဒေသနာတိ-ဟူ၍။ ဝုစ္စတိ-ဆိုအပ်၏။ ကသ္မာ-အဘယ်ကြောင့်နည်းဟူမူကား။ အာဏာဗဟုလ္လတော-အားဖြင့်။ (ဝိနယပိဋကဿ-၏။ ဝါ-ကို။) ဒေသိတတ္တာ-ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်တည်း။

ရှင်းချက်။ ။ ကရုဏတ္ထပုစ္ဆာဇောတက ကသ္မာနိပါတ်ဖြင့် အမေးပြုလျက်၊ အတွင်းရှိသော ဟိတ်ကို အပြင်ထုတ်လျက် “တည်း” ဟု အဆုံးသတ်လျက် အပြင်ထုတ်အနက်ပေးရုံသာ။

ပုံစံ(၂)။ ။ ဝိနယပိဋကေ စ ဝိတိက္ကမပဟာနံ ကိလေသာနံ ဝိတိက္ကမပဋိပက္ခတ္တာ သီလဿ။ ဒီ၊ ငှ၊ ၁၊ ၂၀။ ဟိတ်အတွင်းသွင်း။ ။ စ-သိက္ခာ၏အကျယ်မှတစ်ပါး ပဟာနံ၏အကျယ်ကိုဆိုဦးအံ့။ ဝိနယပိဋကေ-၌။

သီလဿ-၏။ ဝါ-သည်။ ကိလေသာနံ-သံကိလေသတို့၏။ ဝိတိက္ကမပဋိပက္ခတ္တာ-လွန်ကြူးမှု၏ ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်။ (ကိလေသာနံ) ဝိတိက္ကမပဟာနံ-လွန်ကြူးမှုကို ပယ်ရှားကြောင်းတရားကို။ (ဝုတ္တံ) ဟိတ်ကို အပြင်ထုတ်။ ။ စ-အံ့။ ဝိနယပိဋကေ-၌။ ကိလေသာနံ-တို့၏။ ဝိတိက္ကမပဟာနံ-ကို။ ဝုတ္တံ-ပြုကာသွား-

ကြောင့်။ ဝိညာယတိ-သိအပ်သနည်းဟူမူကား။ သီလဿ-ဝိနည်း၌ဟော အပ်သောသီလ၏။ ဝါ-သည်။ ကိလေသာနံ-တို့၏။ ဝိတိက္ကမပဋိပက္ခတ္တာ-လွန်ကြူးမှု၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်တည်း။

ရှင်းချက်။ ။ ဤသို့ကသ္မာနောင် ဝိညာယတိကြိယာကို ဆောင်၍ ဟိတ်ကိုအပြင်ထုတ် အနက်ပေး၏။ ယင်းသို့ ဟိတ်ကိုအပြင်ထုတ်၍ နောက်ဆုံးမှ “တည်း” ဟူ၍ အဆုံးသတ် အနက်ပေးခြင်းကို “ဟေတုပိဋိ အနက်ပေးဟုလည်း” မေးလေ့ရှိတတ်သည်။

ပုံစံ(၃)။ ။ သုတ္တန္တပိဋကံ ဝေါဟာရကုသလေန ဘဂဝတော ဝေါဟာရဗဟုလ္လတော ဒေသိတတ္တာ ဝေါဟာရဒေသနာတိ ဝုစ္စတိ။

ခက်ဆစ်အနက်။ ။ ဝေါဟာရကုသလေန-ဝေါဟာရ၌ ကျွမ်းကျင်သော။

ပုံစံ(၄)။ ။ အဘိဓမ္မပိဋကေ ပရမတ္ထကုသလေန ဘဂဝတော ပရမတ္ထဗဟုလ္လတော ဒေသိတတ္တာ ပရမတ္ထဒေသနာတိ ဝုစ္စတိ။ ဒီ၊ ငှ၊ ၁၊ ၂၀။

ခက်ဆစ်အနက်။ ။ ပရမတ္ထကုသလေန-ပရမတ်၌ ကျွမ်းကျင်တော်မူသော။

ပုံစံ(၅) (က) သုတ္တန္တပိဋကေ ပရိယုဋ္ဌာနပ္ပဟာနံ ပရိယုဋ္ဌာနပဋိပက္ခတ္တာ သမာဓိဿ။
(ခ) အဘိဓမ္မပိဋကေ အနုသယပ္ပဟာနံ အနုသယပဋိပက္ခတ္တာ ပညာယ။

ခက်ဆစ်အနက်။ ။ ပရိယုဋ္ဌာနပ္ပဟာနံ-ကုသိုလ်အခွင့်အလမ်းကို ကုန်ခမ်းစေ၍ ထကြွမှုကိုပယ်ရှားကြောင်း တရားကို။ အနုသယပ္ပဟာနံ-အစဉ်မပျက် ကိန်းဝပ်ခြင်းကို ပယ်ရှားကြောင်းတရားကို။

၅။ ဝါကျအပြန်အလှန် (ဝါကျပရိဝတ္တနနည်း)

ကာရဏဝါကျ ဒဋ္ဌိဝါကျ ဥပမာဝါကျတို့၌ ဝါကျအပြန်အလှန် မေးနိုင်သည်။ စာမေးပွဲမေးခွန်းလွှာ အများစု၌ ကရုဏတ္ထဇောတက “ဟိ” နိပါတ်ပါသော ဝါကျတို့ကိုသာ ဝါကျအပြန်အလှန် အမေးများသည် ကို တွေ့ရသည်။ နိဿယအုပ်တိုင်းလည်း ကရုဏတ္ထဇောတက ဟိ-နိပါတ် ပါရှိလျှင် ဝါကျအပြန် အလှန် အနက်ပေးကို အများဆုံး တွေ့ရပါသည်။

မိလန္ဒုကဗျ (၁)

ဟိနိပါတ်နှင့်ကရုဏဝါကျ၊ ဝါကျအပြန်အလှန်

ပုံစံ(၁) (က) တေန ဟာယသွာ သဟာဝိ ဝိနာဝိ နသက္ကာ ဓမ္မသင်္ဂီတိ ကာတုံ။

(ခ) သော ဟာယသွာ သေက္ခော သကရဏိယော၊ သဟာဝိ နသက္ကာ။ ဒိ၊ဋ္ဌ၊၁။၅။

(က) ဟိ-ခဲ။တေနအာယသွတာ-ထိုအရှင်အာနန္ဒာနှင့်။သဟာဝိ-တကွလည်းကောင်း။ဝိနာဝိ-ကင်းရှုလည်းကောင်း။ဓမ္မသင်္ဂီတိ-သုတ်အဘိဓမ္မာ သင်္ဂါယနာကို။ ဝါ-သည်။ ကာတုံ-ပြုခြင်းငှာ။နသက္ကာ-မတတ်ကောင်း။ (ကသွာ-အဘယ်ကြောင့်။ ဓမ္မသင်္ဂီတိ-ကို။ဝါ-သည်။ကာတုံ-ငါ။န သက္ကာ-နည်း။)

(ခ) ဟိယသွာ-အကြင်ကြောင့်။သောအာယသွာ-ထိုအရှင်အာနန္ဒာသည်။သေက္ခော-ကျင့်ဆဲ ပုဂ္ဂိုလ်သည်။(ဟုတွာ-၍။)သကရဏိယော-အထက်မဂ်အလိုငှါ ဖြူဖွယ်ကိစ္စနှင့် တကွဖြစ်၏။တသွာ-ထိုကြောင့်။ သဟာဝိ-တကွလည်း။(ဓမ္မသင်္ဂီတိ-ကို။ဝါ-သည်။ကာတုံ-ငါ။)န သက္ကာ-မတတ်ကောင်း။

ရှင်းချက်။ ။ ကာရုဏတ္ထဇောတက ဟိနိပါတ်ရှိရာ၌ ယင်းဝါကျ ရှေးရှိ ဝါကျသည် ဖလဝါကျမည်၏။ ပုံစံ(က-သင်္ဂီတိ) ယင်းဝါကျကို ပထမအနက်ပေး၏။ထိုနောက် ယင်းအနက်ပေးပြီး ဝါကျကိုပင် ကသွာ ဖြင့် အမေးခွက်၌ တစ်ဖန်ထပ် အနက်ပေး၏။ထိုနောက် ဟိနိပါတ်ပါရှိသည့် ဝါကျကို ဟိယသွာ-ဟု ပြင်အနက် ပေး၏။(ပုံစံ ၁-သင်္ဂီတိ)ထိုနောက် တသွာဖြင့် ကသွာဝါကျကို အနက်ပြန်ပေး။(နိသျှရ)

အချုပ်အားဖြင့် ရှေးဖလဝါကျကို (၃)ခါ ပြန်လှန်၍ အနက်ပေးခြင်းကို ဝါကျအပြန်အလှန်အနက်ပေးဟု လိုအပ်၏။

ပုံစံ(၂) သုဂတ္တာ စေတ္တ အတ္တာ ဝေနေယျဇ္ဈာသယာနလောမေန ဝုတ္တတ္တာ။ ဒိ၊ဋ္ဌ၊၁။၁၈။

ဤ၌ ကာရုဏတ္ထဇောတက ဟိနိပါတ်မပါ။သို့သော် ဝုတ္တတ္တာ-ဟူသော ဟိတ်ပုဒ်ကိုကြည့်၍ ဝါကျအပြန် အလှန် အနက်ပေး မေးနိုင်ပါသည်။

စ-အဖို့တစ်ပါးကား။တ္ထ-ဤသုတ္တန်ပိဋကတ် ပါဠိတော်မြတ်၌။(အတ္တပရတ္တာဒိဘေဒေါ-အတ္တတ္ထ ပရတ္တအစရှိသော အပြားရှိကုန်သော။)အတ္တာ-အစီးအပွားတို့ကို။သုဂတ္တာ-ကောင်းစွာဟောအပ်ကုန်ပြီ။ကသွာ-ကြောင့်။ဝိညာယတိ-သိအပ်သနည်း။ဝေနေယျဇ္ဈာသယာနလောမေန-ဝေနေယျတို့၏ အဇ္ဈာသယအား လျော် သောအားဖြင့်။ဝုတ္တတ္တာ-ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်။ဝိညာယတိ-သိအပ်၏။

ရှင်းချက်။ ဟိတ်၏ရှေး၌ ကသွာ ဝိညာယတိနှင့် အဆုံး၌ ဝိညာယတိ ကြိယာကိုညွှန်၍ အနက်ပေးထားသည်ကို မှတ်သားအပ်၏။ ဟိတ်အပြင်ထုတ် အနက်ပေးနည်းနှင့် မတူသည်ကို တိုက်ဆိုင်ပြီး လေ့လာရာ၏။

ပုံစံ(၃) ။ သုတ္တေ သုပ္ပဋိပန္နော ဘိက္ခု သမာဓိသမ္ပဒံ နိဿာယ ဆအဘိညာ ပါပုဏာတိ၊တာသံယေဝ တတ္ထ ပဘောဒဝစနတော။(ဋ္ဌ၊၁။၂၂။)

သုတ္တေ-သုတ္တန်ပိဋကတ်၌။ သုပ္ပဋိပန္နော-ကောင်းစွာကျင့်သော။ (ဘိက္ခု)သမာဓိသပ္ပဒံ-သမာဓိနှင့်ပြည့်စုံ သည်ကို။ နိဿာယ-၍။ ဆအဘိညာ-(၆)ပါးသော အဘိညာဉ်တို့သို့။ပါပုဏာတိ-၏။(ကသွာ သုတ္တေ သုပ္ပဋိ ပန္နော ဘိက္ခု သမာဓိသမ္ပဒံ နိဿာယ ဆအဘိညာ ပါပုဏာတိ၊ဣတိ-သို့။ဝိညာယတိ-နည်း)တတ္ထ-ထိုသုတ္တန် ပိဋကတ်၌။တာသံယေဝ-ထို(၆)ပါးသော အဘိညာဉ်တို့ကိုသာလျှင်။ပဘောဒဝစနတော-အပြားအားဖြင့် ဆိုထား သည်၏ အဖြစ်ကြောင့်။(သုတ္တေ သုပ္ပဋိပန္နော ဘိက္ခု သမာဓိသမ္ပဒံ နိဿာယ ဆအဘိညာ ပါပုဏာတိ။)

ရှင်းချက်။ ။ဤသို့ ရှေ့အကျိုးဝါကျကို ကသွာ ဝိညာယတိတို့နှင့် ရှေ့နောက်ညွှန်၍ အပြည်အစုံပေး လျှင်လည်း ဝါကျအပြန်အလှန် အနက်ပေးခြင်း မည်၏။

ပုံစံ(၄) ။ ဣမသ္မိ ဟိ ဌာနေ ဗုဒ္ဓါဒိနံ ဂုဏေ ပကာသေန္တော အတိတ္ထေန ပက္ခန္ဓော ဓမ္မကထိကောတိ န သက္ကာ ဝတ္တံ။ဤဒိသေသု ဟိ ဌာနေသု ဓမ္မကထိကဿ ထာမော ဝေဒိတဗ္ဗော။ဒိ၊ဋ္ဌ၊၁။၃၉။

ဟိ-မှန်၏။ဣမသ္မိဌာနေ-ဤရတနာသုံးပါး၏ဂုဏ်ကို ပြောပြရာ၌။ ဗုဒ္ဓါဒိနံ-တို့၏။ ဂုဏေ-တို့ကို။ ပကာသေန္တော-ထင်ရှားပြသော ပုဂ္ဂိုလ်သည်။ ဝါ-ကို။အတိတ္ထေန-သက်ဝင်ရာမဟုတ်သော ဆိပ်ကမ်းဖြင့်။ ပက္ခန္ဓော-ပြေးဝင်သော။ဓမ္မကထိကော-ဓမ္မကထိကပုဂ္ဂိုလ်တည်း။ ဣတိ-ဤသို့။ ဝတ္တံ-ဆိုခြင်းငှာ။ န သက္ကာ-

စည်းပျဉ်း [ဖွင့်နည်း] ဤစေ့ဒုဇ်ဗေးလေ

မတက်ကောင်း။(ကသွာ ဝတ္တံ-ငှာ။နသက္ကာ-နည်း။)ဟိယသွာ-ငြောင့်။ ဤဒိသေသု-ဤကဲ့သို့ ဂူအပ်ကုန်သော။
ဌာနေသု-ရတနာသုံးပါးဂုဏ်ကို ပြောဆိုရာတို့၌။ဓမ္မကထိကဿ-မ်း။သာမော-ဉာဏ်စွမ်းကို။ဝေဒိတဗ္ဗော-သိထိုက်၏။
(တသွာ ဝတ္တံ န သက္ကာ)

ဒဠိဝါကျ၊ အပြန်အလှန်။ ။ ဒဠိဝါကျသည် အာဂမဒဠိသဘာဝ(ယုတ္တိ)ဒဠိ ဟူ၍ဝါကျ နှစ်မျိုးတွေ့ရမည်။
“ဟိ-သာမကော။ဟိသစ္စံ-မှန်၏။”ဟူ၍ အနက်ပေးသော ဟိ-နိပါတ်နှင့် စပ်သောဝါကျများကိုသာ ဤ၌
နမူနာ ပုံစံပြမည်။(ဒဠိဝါကျ အယူအဆကို သက်ဆိုင်ကျမ်းတက်များ၌ ထင်ရှားအံ့။)

သဘာဝ(ယုတ္တိ)ဒဠိ

- ပုံစံ(၁) (က) ထေရော ဟိ အာယသ္မန္တေ အာနန္တေ အတိဝိယ ဝိဿတ္ထော အဟောသိ။
- (ခ) တထာဟိ နံ သိရသ္မိံ ပလိတေသု ဇာတေသုပိ “နဝိယံ ကုမာရကော အတ္ထမညာသိ”တိ ကုမာရကဝါဒေန ဩဝါဒတိ။ ဒိ၊ဌ၊၁။၅။

(ခ)ဝါကျ၏ ရှေးဝါကျ(က-သင်္ကေတ)ကို ဒဠိယဝါကျဟုဆိုအပ်၏။ကရုဏဝါကျသည် ဒလဝါကျနှင့်စပ်၍
ဝါကျအပြန်အလှန်အနက်ပေးရသကဲ့သို့ ဤ၌လည်း ဒဠိယရှေ့ဝါကျနှင့်စပ်၍ ဒဠိဝါကျ(ခ သင်္ကေတ)ကို အနက်
ပေးအပ်၏။ဤ၌ ပုံသေ ထည့်ပါဌ်များကို ကျက်ထားရပေမည်။

(က) ဟိ-ချဲ့။ ထေရော-အရှင်မဟာကဿပ မထေရ်သည်။အာယသ္မန္တေ အာနန္တေ-အရှင်အာနန္ဒာ။အတိဝိယ-
အလွန်အကဲသာလျှင်။ ဝိဿတ္ထော-အကျွမ်းဝင်သည်။အဟောသိ-ဖြစ်ပြီ။

(ခ) (ထေရော ဟိ ။ပ။ အဟောသိတိ-ထေရောဟိ ။ပ။ အဟောသိဟူသော။ နိယုတ္တိကံ-ယုတ္တိကင်းသော။
ဒဠိယံ-ခိုင်မြဲစေအပ်သော။ယံဝစနံ-အကြင်စကားကို။ မယာ-သည်။ ဝုတ္တံ-ပြီး။တထာတံဝစနံ-ထိုစကားသည်။
သယုတ္တိကေန-ယုတ္တိနှင့်တကွဖြစ်သော။ ဣမိနာဝစနေန-ဤဆိုလတ္တံ့သော စကားဖြင့်။)

ဟိ သစ္စံ-မှန်၏။(ကေန-အဘယ်စကားဖြင့်။ ဟိသစ္စံ-မှန်သနည်း။ ဣတိ-ဤသို့။ စေပုစ္ဆေယျ-
အကယ်၍မေးငြားအံ့။)နံ-ထိုအရှင်ကို။သိရသ္မိံ-ဦးခေါင်း၌။ပလိတေသု-ဆံဖြူတို့သည်။ဇာတေသုပိ-ပေါက်ကုန်
သော်လည်း။အယံကုမာရကော-ဤဦးပဉ္စင်းကလေးသည်။မတ္တံ-ကိုယ်ပမာဏကို။နအညာသိ-မသိတက်လေစွ။
ဣတိ-သို့။ ကုမာရကဝါဒေန-ကုမာရကဟူသောအသုံးအနှုန်းဖြင့်။ ဩဝေဒတိ-ပြောဆိုဆုံးမတော်မူ၏။ (ဣမိနာ
ဝစနေန-ဖြင့်။ သစ္စံ-၏။ ဣတိ ဝိဿတ္ထေယျ-ဖြေဆိုရာ၏။)

ရှမ်းချက်။ ။ ဤကား သဘာဝ(ယုတ္တိ) ဒဠိဝါကျတည်း။ ရှေ့ဒဠိယဝါကျကို ဣတိသွင်းလျက် နိယုတ္တိကံ ဒဠိယံ
ယံဝစနံ မယာ ဝုတ္တံ၊ တံ သယုတ္တိကေန ဣမိနာ ဝစနေန(ဟိနိပါတ်) ကေနာတိစေ ထည့်ပြီးနောက်၊
ကြွင်းဒဠိဝါကျကိုအနက်ပေး၏။ထို့နောက် ဣမိနာဝစနေန သစ္စံ ဣတိ ဝိဿတ္ထေယျ ပါဌ်တို့ကို ပုံသေထည့်ရမည်
ဖြစ်၍ ထိုထည့်ပါဌ်များကို အမိအရကျက်ထားရန် လိုအပ်သည်။

အာဂမဒဠိ

- ပုံစံ(၂) (က) မ္ဗောတိ ဟေတု
- (ခ) ဝုဇ္ဇေတံ “ဟေတုနိ ဉာဏံ မ္ဗေပဋိသန္တိဒါ”တိ။

အာဂမဒဠိဝါကျသည်- အခြားသောပါဠိသာမက တိကျခိုင်လုံသည့် အကိုးကို “ယထာဟ၊ ဝေန
ဝုတ္တံ၊ဝုတ္တဇ္ဇေတံ” စသည်ဖြင့် ဖွင့်ဆိုရေးသားလေ့ ရှိပါသည်။ယင်းကို အာဂမ၊ သာမက၊ ဉာပက စသည်ဖြင့်ခေါ်ထုံး
ပြုသည်။ရှေ့ဝါကျကို သာချုဉာပျ-ဟု ခေါ်ဆိုအပ်၏။

(က) မ္ဗောတိ-ဓမ္မဟူသည်ကား။ဟေတု-အကြောင်းတည်း။

(ခ) မ္ဗောတိ ဟေတုတိ-ဓမ္မောတိ ဟေတုဟူသော။ယံသကဝစနံ-အကြင်မိမိဥစ္စာဖြစ်သော
စကားကို။မယာ-ငါသည်။ဝုတ္တံ-ဆိုအပ်ပြီ။တံ-ထိုစကားသည်။ဣမိနာ ပရဝစနေန-ဤဆိုလတံ့သောသူတစ်
ပါး စကားဖြင့်။ဟိသစ္စံ-မှန်၏။ကေန-အဘယ်စကားဖြင့်။ဟိသစ္စံ-မှန်သနည်း။ဣတိ-ဤသို့။စေပုစ္ဆေယျ-အကယ်၍

သီလကျန်စာစဉ် [၈]

မေးငြားအံ့။ ဟေတုတို့ဉာဏ် ဓမ္မပဋိသန္တိဒါတိ-ဟေတုတို့ဉာဏ် ဓမ္မပဋိသန္တိဒါ-ဟူသော။ ဧတံ-ဤစကားကို။ ဝုတ္တံ-
မြတ်စွာဘုရား ဟောတော်မူအပ်ပြီ။ ဣမိနာ-ဤမည်သော သူတစ်ပါးစကားဖြင့်။ သစ္စံ-မှန်၏။ ဣတိ-ဤသို့။
ဝိဿဇ္ဇေယျ-ဖြေဆိုရာ၏။

ရှင်းချက်။ ရှေ့သာချေညာပျ ဝါကျကို ဣတိ-ခံလျက်၊ သကဝစနံ မယာ ဝုတ္တံ၊ တံ ဣမိနာ ပရဝစနေန (ဟိ
သစ္စံ) ကေနာတိ စေ ပုစ္ဆေယျ(အာဂမဒဋ္ဌိဝါကျသွင်း) ဣမိနာ သစ္စံတိ-ဝိဿဇ္ဇေယျ-ကို ထည့်လျက် အနက်
သမ္ပန်ထားသည်ကို သိအပ်၏။

၆ ။ တထာဟိ အနက်ပေးနည်း

“တထာဟိဆုံး ခုနစ်လုံး ကျေးထုံးဝိဘတ္တိ” နိယံအရ ဝိဘတ်(၇)လုံး ကျေနိုင်သော တထာဟိ ပုဒ်
အနက်ပေးနည်းကိုလည်း မှတ်သားအပ်၏။

ပုံစံ(၁) (က) ထေရော ဟိ အာယသ္မန္တေ အာနန္တေ အတိဝိယ ဝိဿတ္ထော အဟောသိ။

(ခ) တထာဟိ နံ သီရသ္မိံ ပလိတေသု ဖာတေသ္မာပိ။

ထေရော ဟိ။ ပ။ အဟောသီတိ-ထေရောဟိ။ ပ။ အဟောသိ-ဟူသော ယံဝစနံ-ကို။ မယာ ဝုတ္တံ၊ တထာ
(တံဝစနံ) ထိုစကားသည်။ ဟိသစ္စံ-မှန်၏။ (ပထမာဝိဘတ်ကျေသည်)

ထေရော ဟိ ။ ပ။ အဟောသီတိ-ထေရောဟိ။ ပ။ အဟောသိ-ဟူသော။ ယံဒဋ္ဌိယဝစနံ-အကြင်ဒဋ္ဌိယ
စကားကို။ မယာ ဝုတ္တံ။ တထာ(တံ ဒဋ္ဌိယဝစနံ)ကို။ ဟိ(ဒဋ္ဌိ ကရောမိ-ခိုင်မြဲအောင် ပြုအံ့။) တစ်နည်း-ယံဝစနံ-
အကြင်သင်္ခေပ စကားကို။ မယာ ဝုတ္တံ၊ တထာ(တံဝစနံ)-ကို။ ဟိ(ဝိတ္ထာရယိသာမိ) ချဲ့အံ့။ (ဒုတိယာ ဝိဘတ်ကျေ
သည်။)

ယေနကာရဏေန-ကြောင့်။ ထေရော အာယသ္မန္တေ အာနန္တေ အတိဝိယ ဝိဿတ္ထော အဟောသိ။
တထာဟိ(တေနကာရဏေန)-ထိုအကြောင်းကြောင့်ပင်။ နံ-ထိုအရှင်အာနန္ဒာကို။ ။ ပ။ ဩဝဒတိ-ပြောဆိုဆုံးမ၏။
(တတိယာ ဝိဘတ်ကျေသည်)

ထေရောဟိ ။ ပ။ အဟောသီတိ-ဟူသော။ ယံဉာပျဝစနံ-အကြင်ဉာပကစကားဖြင့် သိစေအပ် သိစေ
ထိုက်သော စကားကို။ မယာ ဝုတ္တံ။ တထာ (တဿဉာပျဝစနံ)အာ။ အနုရူပံ-လျော်သော။ ဉာပကံ-သိစေတတ်
သော စကားကို။ ဟိ(ဥဒ္ဒရိတွာ)-ထုတ်၍ပြဦးအံ့။ (စတုတ္ထိ ဝိဘတ်ကျေသည်။)

ယသ္မာ-အကြင်ကြောင်းထေရော-သည်။ ။ ပ။ အဟောသိ-ပြီး။ တထာဟိ(တသ္မာစေ)ထိုကြောင့်ပင်။ နံ-
ကို။ ။ ပ။ ဩဝဒတိ။ (တထာဟိ တတော ဝေ-ဟုလည်းဆိုနိုင်၏။) (ပဉ္စမိ ဝိဘတ်ကျေသည်။)

ထေရောဟိ။ ပ။ အဟောသီတိ-ဟူသော။ ယံ ဉာပျဝစနံ-ကို။ မယာ ဝုတ္တံ။ တထာ (တဿဉာပျဝစနံ)-
၏။ ဉာပကံ-ဉာပကစကားကို။ ဟိ(ဥဒ္ဒရိတွာ ဒေသေမိ)-ထုတ်၍ ပြဦးအံ့။ (ဆဋ္ဌိ ဝိဘတ်ကျေသည်။)

ထေရောဟိ ။ ပ။ အဟောသီတိ-ဟူသော။ ယံလက္ခဝစနံ-အကြင်မှတ်သားထိုက်သော လက္ခစကားကို။
မယာ ဝုတ္တံ။ တထာ (တသ္မိံ လက္ခဝစနံ-၌။ လက္ခမာနံ-ရထိုက်သော။ လက္ခဏာဝစနံ-မှတ်သားကြောင်း စကားကို။
ဟိ (ဥဒ္ဒရိတွာ ဒေသေမိ)- (သတ္တမိ ဝိဘတ်ကျေသည်။) သီလက္ခနံသာသာဋီကာ။ ၁။

၇။ ယထာဟ အနက်ပေးနည်း

အာဂမဒဋ္ဌိဝါကျကို “ယထာဟ” ဖြင့်လည်း ရေးသားလေ့ရှိပါသည်။

နိယံ။ ။ ယထာဟမူ တွေလေမှုကား ယထာ+အာဟ နှစ်ပုဒ်ယှုမြို့။ ယေန ကံဘိ ကရိဏ်း ကံ အမှန်ကျေစမြဲ-

ပုံစံ(၁) ယထာဟ- ဒွါသီတိ ဗုဒ္ဓတော ဂဏှိ၊ ဒွေ သဟဿာနိ ဘိက္ခုတော။

စတုရာသီတိသဟဿာနိ၊ ဝေ မေ ဓမ္မာ ပဝတ္ထိနော။ ဒီ၊ ဋ၊ င၊ ဈ။

ယထာ ယေန ကာရဏေန-အကြင်အကြောင်းကြောင့်။ အာယသ္မာ အာနန္တော-သည်။ အာဟ-ဆိုပြီ။
ကိ-အဘယ်သို့ ဆိုသနည်းဟူမူကာ။

စဉ်း ဗျဉ်း (ဗျဉ်း ဗျဉ်း) ဤ လေ့ နေ့-အေး လေ့

တစ်နည်း-မယာ-သည်။ ဝတ္တဿ-ဆိုအပ်ပြီးသော။ အတ္တဿ-အနက်ကို။ သာဓကံ-ပြီးစေတတ်သော။ ယထာ ကိဝစနံ-အဘယ်စကားကို။ ကော-အဘယ်သူသည်။ အာဟ-ဆိုသနည်းဟူမူကား။ ဒွါသိတိ ဗုဒ္ဓတော ဂဏ္ဍိပ။ ပဝတ္ထိနောတိ-ဒွါသိတိ ဗုဒ္ဓတော ဂဏ္ဍိပ။ ပဝတ္ထိနော-ဟူသော။ ကူဒံဝစနံ-ဤ စကားကို။ အာယသ္မာ အာနန္ဒော-သည်။ အာဟ-ပြီ။

ပုံစံ(၂) ယထာဟု ပေါရာဏာ-သီလံ ယောဂိဿ လင်္ကာရော၊ သီလံ ယောဂိဿ မဏ္ဍနံ။
သီလေဟိ လက်တော ယောဂိမဏ္ဍနေ အဂ္ဂတံ ဂတော။ ဒိ၊ ဌ၊ ဝ၊ ရှု။

ယထာ-ယေနကာရဏေန-ကြောင့်။ ကူဒံသီလံနာမ-ဤသီလမညီသည်။ ယောဂိနော-၏။ အဂ္ဂတိဘူသနံ-မြတ်သောတန်ဆာသည်။ ဟောတိ-၏။ တထာတေနကာရဏေန-ကြောင့်။ ပေါရာဏာ-ရှေးဆရာတို့သည်။ အာဟုဆိုကြကုန်၏။ ကံ-အဘယ်သို့ ဆိုကြကုန်သနည်းဟူမူကား။

သီလံ-သည်။ ယောဂိနော-ကမ္မဋ္ဌာန်အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်၏။ အလင်္ကာရော-တန်ဆာတည်း။ သီလံ-သည်။ မဏ္ဍနံ-နိဗ္ဗိရာအရပ်ကို ဖို့သိပ်ကြောင်းဖြစ်သော နံ့သာတည်း။ သီလေဟိ-တို့ဖြင့်။ အလင်္ကာရော-တန်ဆာဆင်သော။ ယောဂိ-သည်။ မဏ္ဍနေ-သီလဟူသော တန်ဆာကြောင့်။ အဂ္ဂတံ-မြတ်သောပုဂ္ဂိုလ်၏အဖြစ်သို့။ ဂတော-ရောက်ရပြီ။

ရှင်းချက်။။ အာဟုပုဒ်၏ ဓာတ္တာ အပျောင်းအလွဲမှတစ်ပါး။ 'ယထာဟ' တွေတိုင်း ထည့်ပါဌ်များ နှင့်တကွ ဤအတိုင်း အနက်ပေးပါ။

စ။ ပကတိ၊ ဝိကတိ၊ နိယမာနိယမ၊ တုလျတိ၊ လိင်္ဂတိ အနက်ပေးနည်း

ပုံစံ(၁) ရာဇဟိ ခေါ မဟာဂေါစရံ ပဟူတသေနာသနံ။ ဒိ၊ ဌ၊ ဝ၊ ဖိ။
ဆောင်။ ။ ပကတိမှာ အကြောင်းလာ နောင်လာဝိကတိ အကျိုးရှိ မှတ်သိလေအဟုတ်။
ပကတိဝိကတိ အနက်ပေး။ ။ ရာဇဟိ-ရာဇဂြိုဟ်မြို့သည်။ မဟာဂေါစရံ-ကျယ်ပြန့်များပြားသော ကျက်စားရာ ဆွမ်းခံရွာရှိသည်။ ပဟူတသေနာသနံ-များသောကျောင်းရှိသည်။ ဟောတိ-၏။

ပကတိ-ဟူသည် ပုရင်ပုဒ်၊ ဝိကတိ-ဟူသည် အထူးပြုပုဒ် ဖြစ်၏။ ရဂေဟံကား ပကတိ။ မဟာဂေါစရံ ပဟူတသေနာသနံကား ဝိကတိ။ ဤသို့လျှင် ပကတိဝိကတိပုဒ်တို့သာ ရှိပြီး ကြိယာမရှိသော ဝါကျတို့၌ အထက်ပါ အနက်ပေးနည်းများကို မေးလေ့ရှိ၏။ ဤ၌ 'ဟောတိ' ကြိယာထည့်၍ အနက်ပေးခြင်းသည် 'ပကတိ+ဝိကတိ' အနက် ပေးနည်းမည်၏။

တုလျတိ+လိင်္ဂတိ အနက်ပေးနည်း။ ။ ရာဇဟိ-သည်။ မဟာဂေါစရံ-ကျယ်ပြန့်များပြားသော ကျက်စားရာ ဆွမ်းခံရွာရှိ၏။ ပဟူတသေနာသနံ-များသောကျောင်းရှိ၏။
ရှင်းချက်။။ ဤသို့ ကြိယာမထည့်မူ၍ ဝိကတိပုဒ်တို့၌ '၏' ဟူ၍ အဆုံးသတ် အနက်ပေးခြင်းသည် တုလျတိ+လိင်္ဂတိအနက် ပေးနည်းမည်၏။

နိယံ။ ။ ကြိယာမသတ် တုလျတိ၊ လိင်္ဂတိ မြဲမှတ်ပါ။
နိယမာနိယမအနက်ပေးနည်း။။ ယံ ရာဇဟိ-အကြင်ရာဇဂြိုဟ်မြို့သည်။ အတ္ထိ-ရှိ၏။ တံ-ထိုရာဇဂြိုဟ် မြို့သည်။ မဟာဂေါစရံ-သည်။ ပဟူတသေနာသနံ-သည်။ ဟောတိ။
ရှင်းချက်။။ ပကတိပုဒ်၌ 'ယ' အနိယမနှင့်၊ ဝိကတိပုဒ်၌ 'တ' နိယမထည့်၍ အနက်ပေးခြင်း ဖြစ်၏။

ပုံစံ(၂) ။ အာနန္ဒတ္ထေရော အတ္တနော အရဟတ္တပ္ပတ္တိ ဉပေတုကာမော ဘိက္ခုဟိ သဒ္ဓိ နာဂတော။
ဒိ၊ ဌ၊ ဝ၊ ဝ၊ ဝ။

ယောအာနန္ဒတ္ထေရော-အကြင်အာနန္ဒာထေရ်သည်။ အတ္ထိ-သော-ထိုအာနန္ဒထေရ်သည်။ အတ္တနော-မိမိ၏။ အရဟတ္တပ္ပတ္တိ-အရဟတ္တဖိုလ် ပေါက်ရောက်သည်ကို။ ဉပေတုကာမော-သီစေလိုသည်။ (ဟုဟာ-၍) ဘိက္ခုဟိ-တို့နှင့်။ သဒ္ဓိ-တကွ။ နာဂတော-ကြွမလာ။ [အာနန္ဒတ္ထေရော-သည် ပကတိ။ ဉပေတုကာမော နာဂတော-ပုဒ်တို့သည် ဝိကတိ။]

သီလဗျူဟာ (၁)

၉။ ယထာတထာ အနက်ပေးနည်း

နိယံ။ ။ ယထာတထာ ဥပမာမဟုတ် အာကာရထုတ်မှ တထာစင်ရာ ကြိယာသည် မှန်စွာလက္ခဏာ ဖြစ်မြို့။

ယထာနိပါတ်ကို ကဲ့သို့-ဟု ဥပမာအနက် မပေးမူ၍၊ ယထာ-အကြင်အခြင်းအရာအားဖြင့်-ဟူ၍ အနက်ပေးသော်ကာ၊ တထာ၏ စပ်ပုဒ်ကြိယာကို လက္ခဏာပုဒ်ဖြင့်၍ ထည့်စွက် အနက်ပေးအပ်၏။ အချို့ပါဠိ တို့တွင် တထာရူပံ ဝေံ ပါဠိတို့ဖြင့်လည်း ရှိတတ်၏။

ပုံစံ(၁)။ ။ ယထာ တေ ခမေယျတထာ တံ ဗျာကရေယျာသိ။ ဒီ၊ ဌ၊ ဝ၊ ခုဗိ။

ယထာ-အကြင်အခြင်းအရာအားဖြင့်၊ တသို့ ပဉ္စေ-ကိုပြဿနာကို၊ ဗျာကရိယန္တေ-ဖြေဆိုအပ်သော်၊ တေ- သင်ဒကာတော်အား၊ ဝါ-သင်ဒကာတော်စိတ်၌၊ ခမေယျ-နှစ်သက်ရာ၏။ တထာ-ထိုနှစ်သက်သော အခြင်း အရာအားဖြင့်၊ တံ-ထိုပြဿနာကို၊ ဗျာကရေယျာသိ-ဖြေဆိုပါလော့။

ရှင်းချက်။ ။ တထာပုဒ်စပ်ရာ ဗျာကရေယျာသိကြိယာကို ဗျာကရိယန္တေ-ဟု လက္ခဏာပြင်အပ်၏။ ထို၏ကံပုဒ် တံကို တသို့ပဉ္စေ-ဟု လက္ခဏာပုဒ် ပြင်ထည့်အပ်၏။

ပုံစံ(၂)။ ။ ယထာ သက္ကာ သော ဉာတုံ၊ တထာ မေ အာစိက္ခာဟိ။ ဒီ၊ ဌ၊ ဝ၊ ၂၂၁။

ယထာ-အားဖြင့်၊ အာစိက္ခန္တေ-ပြောပြလတ်သော်၊ (တစ်နည်း-အာစိက္ခိယမာနေ-ပြောပြအပ်သော်) သော- ထိုရဟန်းဂေါတမကို၊ ဉာတုံ-သိခြင်းငှါ။ သက္ကာ-တတ်ကောင်း၏။ တထာ-ထိုသိနိုင်သော အခြင်းအရာအား ဖြင့်၊ မေ-ငါအား၊ အာစိက္ခာဟိ-ပြောပြပါလော့။ (အာစိက္ခာဟိ-ကို အာစိက္ခန္တေ-ဟု ပြင်)

ပုံစံ(၃)။ ။ အထခေါ ဘဂဝါ တထာရူပံ ဣဒ္ဓါဘိသခါရံ အဘိသခါသိ၊ ယထာ အဒ္ဓသ အဗ္ဗဋ္ဌော မာဏဝေါ ဘဂဝတော ကေသောဟိတံ ဝတ္ထုဂယံ။ ဒီ၊ ဝ၊ ၉၉။ (ပါဠိတော်)

အထခေါ-၌၊ ဘဂဝါ-သည်။ ယထာ ယေနဣဒ္ဓါဘိသခါရေန-အကြင်တန်ခိုး ဖန်ဆင်းခြင်းဖြင့်၊ ဝါ- အကြင်ပြုပြင် စီမံ ဖန်ဆင်းအပ်သော တန်ခိုးဖြင့်။ (ပခုက္ကူနိဿ)

နိယံအလို-တစ်နည်း-ယထာ-အကြင်အခြင်းအရာအားဖြင့်၊ ဣဒ္ဓါဘိသခါရေ-တန်ခိုးဖြင့်ဖန်ဆင်းခြင်း ကို၊ အဘိသခါရိယန္တေ-ဖန်ဆင်းအပ်သော်၊ အဗ္ဗဋ္ဌော မာဏဝေါ-သည်။ ဘဂဝတော-၏။ ကေသောဟိတံ-သို့အိမ် သည် ဖုံးလွှမ်းအပ်သော၊ ဝတ္ထုဂယံ-အဝတ်ဖြင့် ဖလွှမ်းအပ်သော အင်္ဂါဇာတ်တော်ကို၊ အဒ္ဓသ-မြင်ရပြီ။ တထာရူပံ- ထိုသို့သော အခြင်းအရာအားဖြင့်၊ အဘိသခါသိ-ဖန်ဆင်းတော်မူပြီ။

ရှင်းချက်။ ။ ယထာအနိယမပုဒ် နောက်ရောက်သော်လည်း အနိယမတို့မည်သည် နိယမဝါကျ၏ ရှေး၌ဦးစွာ အနက်ပေးအပ်သည်ကို မမေ့အပ်။ ကြိယာပုဒ်ကို အန္တပစ္စည်း၊ သတ္တမိနာမ် ဝိဘတ်တို့ဖြင့် လက္ခဏာပုဒ် ပြင်အပ် သည်ကိုလည်း မှတ်သားအပ်၏။

၁၀။ အနက်ပေးနှင့်စပ်ဆိုင်သော ဘုရားကြီးနိယံများ

(ကျက်မှတ်ရမည့်-အနက်ပေးပုံစံနှင့်တွဲစပ်၍ အဓိပ္ပာယ်ကို သိနားလည်အောင် ကြိုးစားကြပါ။)

၁။ သမ္ဗန်ဇ္ဈောပုဒ်၊ ထုတ်၍ကေန်၊ ရှိသည်မှန်မှု၊ သမ္ဗန်သဟတ်၊ ကံ+သဟတ်နှင့်၊ နေမှတ်အာကာရာ၊ သုံးပါးမှာလျှင် တစ်ခုခုထင်မြို့။

၂။ သမ္ဗန္ဓောကြောင့်၊ သဘောသမ္ဗန်၊ ကံသဟတ္ထ၊ လာတုံကမူ၊ ဝိသေသနမာ၊ ထိုရာမလွဲ၊ သွင်းလေမြို့။ ရှင်ချက်။ ။ သမ္ဗန္ဓော-ပုဒ်ပါရှိရာ၌၊ အနက်ပေးနည်း(၅)နည်း ရသည်ကိုရေးပြသည်။

ပုံစံ(၁) ပက္ခိတ္တံ ဝရန္တိ သမ္ဗန္ဓော။ (ဓမ္မာစရိယမျက်ရှု) ပက္ခိတ္တံပဒသ-ပက္ခိတ္တံပူသောပုတ်၏။ ဝရန္တိကုမိနာ-ဝရံဟူသောဤပုဒ်နှင့်၊ သမ္ဗန္ဓော-ဆက်စပ်ခြင်း ကို၊ ကာတဗ္ဗော။ (သမ္ဗန်+သဟတ်)ပက္ခိတ္တံ သောသဒ္ဓေါ-ပက္ခိတ္တံဟူသောဤသဒ္ဓါကို၊ ဝရန္တိ ကုမိနာ-နှင့်၊ သမ္ဗန္ဓော- ဆက်စပ်အပ်၏။ (ကံ+သဟတ်)

စဉ်း ယဉ်း (ဖွန် နည်း) ညီ စေ နတ် ငေး ငေး

သမ္ပန္နသံဝဏ္ဏနာပြရာ ဋီကာအဖွင့်တို့၌သာ ရေးသားမှုကို တွေ့ရသည်။ "ပက္ခိတ္တန္တိ တေဿ ဝရန္တိ ဣမိနာ သမ္ပန္နော။ ဒီ၊ဋ္ဌ၊၁။၁၈၆။ အဖွင့်ကို ရှု၍ အနက်ပေးသည်။

၃။ အာကာရနှင့်၊ အာဟာဏိကံ၊ ဤနှစ်တန်၊ အမှန်ဒဿန ကရိုဏ်း ဖြစ်မြူ။

၄။ ဣဒါနိနောက်၊ တိတ်ဟောရောက်၊ ဟောမြောက်ပစ္စုပ္ပန်။

၅။ ဣဒါနိ+အာဟာရိက ဂေန်၊ ပစ္စုပ္ပန်ကို၊ အမှန်အာဟာ ဟောမြူ။

ပုံစံ(၃)။ ။ ဝေံ အဋ္ဌာရသ ပုဗ္ဗန္တကပ္ပိကေ ဒဿေတုံ "သန္တိ ဘိက္ခဝေ" တိ အာဒိမာဟ။ ဒီ၊ဋ္ဌ၊၁။၁၀၉။

ဝေံ-ဤသို့။ အဋ္ဌာရသ-တစ်ဆွဲရှိဖျိုးကုန်သော။ ပုဗ္ဗန္တကပ္ပိတေ-အတိတ်အဖို့၌ ကြံဆအပ်ကုန်သော မိစ္ဆာဒိဋ္ဌိတို့ကို။ "သန္တိ ဘိက္ခဝေ" တိ အာဒိနာ-သန္တိဘိက္ခဝေ-အစရှိသောပါဠိဖြင့်။ အာဟာ-ဆို၏။ (ပစ္စုပ္ပန်ပေးရမည်။) ရှင်းချက်။ ဒဿေတုံ၏ ကရိုဏ်းအာဟာဏိအနက် ဤနှစ်ချက်ကို မေးနိုင်သည်။ အာကာရဖြစ်သော အာဟာဏိကံ ကို ဒဿေတုံ၏ ကရိုဏ်းပြင်ရမည်။ အတိတ် "ဆိုပြီး" ဟု မပေးအပ်။ (အနုသန္ဓေဝါကျ ရေးထုံးဖြစ်သော ဝုတ္တံ အာရဒ္ဒံတို့၌လည်း နည်းတူမှတ်ပါ။)

၅။ ဣတ္ထာဟမှာ၊ ကြိယာဝိသေသန၊ ကတ္ထုမျှနှင့်၊ ကမ္မနှစ်ချက်၊ ထည့်ကာစွက်လျက်၊ အနက်သမ္ပန်မြူ။

၆။ ဣတ္ထသိယာ၊ ရှိထုံပါမှု၊ ကြိယာဝိသေသန၊ သမ္ပန္နဟု၊ ကတ္ထုသုံးပါ။ ထည့်ငြားမလွဲ၊ သမ္ပန်မြူ။

ပုံစံ(၁)။ ။ တတ္ထ သိယာ၊ နန ဣဒံ သီလံ နာမ ယောဂိနော၊ အဂ္ဂဝိသနံ။ (ဒီ၊ဋ္ဌ၊၁။၅၅။)

တတ္ထ-ထိုအပစ္စုပ္ပန်ကံ ခေါ် ပနေတံ ဘိက္ခဝေ အစရှိသော ပါဠိရပ်၌။ (ကဿစိ-တစ်စုံတစ်ယောက်သော။ စောဒကဿ-စောဒကပုဂ္ဂိုလ်၏။ ဤဒီသိ-ဤကဲ့သို့ရှုအပ်သော။ စောဒနာ-စောဒနာသည်။) သိယာ-ဖြစ်ရာ၏။ ကိဒီသိ-အဘယ်ကဲ့သို့ ရှုအပ်သော။ စောဒနာ-သည်။ သိယာ-ဖြစ်ရာသနည်း။ ဣဒံ သီလံနာမ-ဤသီလမည်သည်။ ယောဂိနော-ယောဂီပုဂ္ဂိုလ်၏။ အဂ္ဂဝိဘူသနံ-မြတ်သော တန်ဆာသည်။ ဟောတိနန-ဖြစ်သည် မဟုတ်လော။

ဣတ္ထ-ဋ္ဌာနေ၊ ဋ္ဌတွာ၊ စောဒကော၊ စောဒနံ၊ အာဟ။

ဣတ္ထ-ဋ္ဌာနေ၊ ဋ္ဌတွာ၊ စောဒကဿ၊ ဤဒီသိ စောဒနာ၊ သိယာ။

ဣတ္ထာဟ၊ ဣတ္ထ သိယာ၊ တတ္ထသိယာ-ပုဒ်များတွေ့ရာ၌ အထက်ပါပုဒ်များကို ထည့်စွက်၍ အနက်ပေးအပ်၏။

၇။ ။ ပုစ္ဆတေပုဒ် အဖြေထုတ်ရာ အာဇာလည်းကောင်း တစ်ကြောင်းသမ္ပန် ကံနှင့်ကတ္ထာ လေးပါးစွက်၍ အနက်သမ္ပန်မြူ။

ပုံစံ(၇)။ ။ ကိ ပန ဗုဒ္ဓါယေဝ ပုဗ္ဗေနိဝိသံ သရန္တိ ဝုစ္စတေ။ ဝိ၊ဋ္ဌ၊၁။၁၃၀။

ပန-ပရိဟာရမှတစ်ပါး စောဒနာကို ဆိုဦးအံ့။ ဗုဒ္ဓါယေဝ-ဘုရားရှင်တို့သာ။ ပုဗ္ဗေနိဝိသံ-ရှေးဘဝ၌ နေဘူးသော ခန္ဓာအစဉ်ကို။ သရန္တိကိ-အမှတ်ရနိုင်ကုန်သလော။ ဣတ္ထ ဋ္ဌာနေ-ဤနေရာ၌။ ဋ္ဌတွာ-ရပ်တန့်၍။ စောဒကဿ-စောဒကပုဂ္ဂိုလ်၏။ ပရိဟာရော-အဖြေကို။ မယာ-ငါသည်။ ဝုစ္စတေ-ဖြေဆိုအံ့။

ဣတ္ထ-ဋ္ဌာနေဋ္ဌတွာ စောဒကဿ မယာ ပရိဟာရော-ဟူသောပုဒ်တို့ကိုထည့်၍ အနက်ပေးအပ်၏။

၈။ ။ ကိဉ္ဇေတ္ထပုဒ် ထုတ်၍ရှိမှု ကိစ္ဆိနောက်မှ အဝသိဋ္ဌံ ယံအတ္ထိနှင့် တံပြုဟိကို ဆို၍ထည့်ငြားရေးနား ကမှာ တဝစောဒနာ အသမတ္တာကို ဆောင်ကာစွက်၍ အနက်သမ္ပန်မြူ။ (ကိဉ္ဇေတ္ထ။ ကိစ္ဆိ+ဣတ္ထ)

ပုံစံ(၈)။ ။ ကိဉ္ဇေတ္ထ ယဒိ တာဝ ကေတ္တာနိ။ အဘိ၊ဋ္ဌ၊၁။၈၂။

ဣတ္ထဋ္ဌာနေ-ဤနေရာ၌။ ကိစ္ဆိ-စိုးစဉ်းအနည်းငယ်သော စကားကို။ ဝတ္ထဗ္ဗံ-ဆိုထိုက်၏။ တဝ-သင်၏။ စောဒနာ-စောဒနာသည်။ အသမတ္တာ-မပြီးဆုံးသေး။ အဝသိဋ္ဌံ-ကြွင်းကျန်ပါသေး၏။ တာဝ-ရှေးဦးစွာ။ ပြုဟိ-ဆိုပါဦးလော့။ ကေတ္တာနိ-တူသောအနက်ရှိကုန်သည်။ ယဒိဟောန္တိ-အကယ်၍ဖြစ်ကုန်အံ့။ (ပုံသေထည့်ပါဠိတို့ကို ထည့်လျက်အနက်ပေးအပ်၏။)

၉။ ။ ဣတရထာ အညထာပုဒ် ထုတ်၍ရှိက လင်္ကံထနှင့် လက္ခဏဝန် ဤနှစ်တန်ကို အမှန်သွင်းလျက် အနက်သမ္ပန်မြူ။ အပါဒါနိမှာ အနုယာကို ခံကာမလွဲ ထားလေးမြူ။

။ ကူတရထာ အညထာနောက် ဟိ-လဒ္ဓဒေါသ စွဲမြဲ။
ပုံစံ(၉)။ ကူတရထာ ဟိ အဟေတုကာနံ အဂ္ဂဟနံ ဘဝေယျ။ အဘိ၊ဋ္ဌ၊၁။၈၆။

ဟိ-လဒ္ဓဒေါသ ထင်ရှားပြည့်အံ့။ကူတော-ဤအနက်မှ။ကူကရထာ-တစ်ပါးသော။အတ္ထေ-နေဝ
ဒဿနေနန ဘာဝနာယ ပဟာတဗ္ဗော ဣတု တေတသံ အတ္ထိ-ဟူသောအနက်ကို။ဂယုမာနေ-ယူအပ်သော်။
အဟေတုကာနံ-အဟိတ်တရားတို့ကို။အဂ္ဂဟနံ-မယူနိုင်ခြင်းသည်။ဘဝေယျ-ဖြစ်ရာ၏။(ကူတော-အပါဒါနံ၊အတ္ထေ-
လက္ခဏာဝတ္ထု၊ဂယုမာနေ-လက္ခဏာ-ဟူသော ပုံသေ ထည့်ပါဌ်တို့ကို မှတ်သားရာ၏။

၁၀။ ။ အညေ သေသာ ပုဒ်နှစ်ဖြာ၏ ရှေ့မှာမယုတ် ဝဇ္ဇေတွာ ထပေတွာထုတ်မှု ထိုပုဒ်၏ကံ
တဆံမသွေ အညေသေသာ ပုဒ်နှစ်ဖြာ၏ အပါဒါနံဖြစ်။

ပုံစံ(၁)။ ဋ္ဌပေတွာ စတ္တာရော နိကာယေ အဝသေသံ ဗုဒ္ဓပစနံ။ ဒီ၊ဋ္ဌ၊၁။၂၄။

စတ္တာရော-လေးပါးကုန်သော။နိကာယေ-နိကာယ်တို့ကို။ဋ္ဌပေတွာ-ထား၍။(စတူဟိ-လေးပါးကုန်သော။
နိကာယေဟိ-တို့မှ။)အဝသေသံ-ကြွင်းသော။ဗုဒ္ဓပစနံ-ဘုရားစကားတော်သည်။ဗုဒ္ဓကနိကာယောနာမ-
ဗုဒ္ဓကနိကာယ်မည်၏။(ဋ္ဌပေတွာ၏ ကံပုဒ်သည် အပါဒါနံ ဖြစ်၏။)

၁၁။ ။ ဝေသာနယော ပုဒ်သဘော၌ ဝေသာ+ဝေ၊ဝေသာ+ကူဝ နှစ်ပုဒ်ယူမြဲ။

ဝေဝေဝနယော-ဝေသာ+ဝေဝနယော-ဤနည်းကိုသာလျှင်။ ဒဋ္ဌဗ္ဗော-မှတ်ထိုက်၏။ ဝေဝေဝနယော-
ဝေသာ+ကူဝ+နယော-ဤနည်းကဲ့သို့သော နည်းကို။ ဒဋ္ဌဗ္ဗော-၏။

၁၂။ ။ ဝေတံစွဲ ဝိဘတ်စွဲမှု ထင်အောင် ဝိဘတ်စွဲမြဲ။

ပုဒ်စွဲရှိက အဿတ္ထိအနက် ထွက်အောင် သမ္ပန်မြဲ။

(ပုံစံ) ယေနာတိ ဘုမ္မတ္ထေ ဝါ ဝေတံ ကရဏဝစနံ။ ဒီ၊ ဋ္ဌ၊ ၁။ ၄၉။

ယေနာတိဝေ-ယေန၌ ဤနာဝိဘတ်သည်။ဘုမ္မတ္ထေ-အာဓာရအနက်၌။ပဝတ္တံ-ဖြစ်သော။ကရဏ
ဝစနံ-ကရိုဏ်းဝိဘတ်တည်း။

တစ်နည်း- ယေနာတိဝေ-ယေန-ဟူသောဤပုဒ်သည်။ဘုမ္မတ္ထေ-၌။ကရဏဝစနံ-ကရိုဏ်းဝိဘတ်
ရှိသော ပုဒ်တည်း။

ရှင်းချက်။ ။ ဝေတံသည် ဝိဘတ်စွဲ၍ ကရဏဝစနံသည် ဝိဘတ်မျှသာ အဆုံးပေးထားသည်။ဝေတံ
သည်။ပုဒ်ကိုစွဲက ကရဏဝစနံသည်-ရှိဟူသော အဿတ္ထိ အနက်တိုင်အောင် ပေးထားသည်ကိုသတိပြု။

၁၃။ ။ အတ္ထောသမ္ပန် ပုဒ်ရင်းခံပြု။

(ပုံစံ)။ တကြာပီတိ တသ္မိန္ဒိ၊အမ္မလဋ္ဌိကာယံ ဥယျာနေတိ အတ္ထော။ ဒီ၊၁။၄၃။

တကြာပီတိ တကြာပီဟူသည်ကား။တသ္မိန္ဒိ-ထိုအမ္မလဋ္ဌိကဥယျာဉ်၌လည်း။ အမ္မလဋ္ဌိကာယံ-အမ္မ
လဋ္ဌိကအမည်ရသော။ ဥယျာနေ-ဥယျာဉ်၌။ကူတိ အယံ-ဤသည်ကား။(တကြာပီတိ ပဒသံ တကြာဟူသော
ပုဒ်၏။)အတ္ထော-အနက်တည်း။

အတ္ထော တကြာပီဟူသောပုဒ်၏ အနက်တည်း။-ဤသို့လည်း ပါဠိမထည့်မှု၍ အနက်ပေးခြင်းကို
အတ္ထောပုဒ်ကို အနက်အားဖြင့် သမ္ပန်ခံဟူ၍ မေးတတ်သည်။

၁၁။ ဟေတုမန္တဝီသေသနအနက်ပေးရည်။

နိယံ။ ။ ဝီသေသနများစွာ၊ ဆင့်လျက်ပါက၊ မှန်စွာမယုတ်၊ ရှေးရှေးပုဒ်သည်၊ နောက်နောက်ပုဒ်၏၊
ဟိတ်ဖြစ်မြဲ။

ပုံစံ(၁)။ ။ အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိပိရတော သမဏောဂေါတမော ဒိန္နာဒါယိ ဒိန္နုပါဠိကဒီ
အထေနေန သုစိဘူတေန အတ္တနာ ဝိဟရတိ။ ဒီ၊ ၁။ ၄။

သမဏောဂေါတမော-သည်။ အဒိန္နာဒါနံ-မလေးအပ်သော သူဉာဏ်ယူခြင်းကို။(သဒ္ဓတ္ထ)ဝါ-မပေးအပ်
သောသူဉာဏ်ကို ခိုးယူကြောင်းဖြစ်သော ဒုဿီလစေတနာကို။(အဓိပ္ပါယ်တ္ထ)ဝါ-ခိုးခြင်းကို(ဝေါဟာရတ္ထ)

စဉ်း ဗျဉ်း (ဗျဉ်း နည်း) ညီ လေ နတ် လေး လေး

ပဟာယ-ပယ်စွန့်တော်မူ၍။ဝါ-ကြောင့်။အဒိန္နာဒါနာ-အဒိန္နာဒါနမှ။ ပဋိဝိရတော-ရှောင်ကြဉ်တော်မူ၏။ ဒိန္နာ ဒါယိ-ပေးအပ်သောပစ္စည်းကိုသာ ကိုယ်နှုတ်တို့ဖြင့် ယူတော်မူတတ်သည်။ဒိန္နပါဠိကဒီ-ပေးအပ်သောပစ္စည်း ကိုသာ စိတ်ဖြင့် လိုလားတော်မူတတ်သည်။(ဟုတွာ) အထေနေန-မနိုးဝှက် မလှယက်တတ်သော။ (အထေနေ တွာ-မနိုးမဝှက် မလှယက်တတ်သည်၏အဖြစ်ကြောင့်။) သုစိဘူတေန-စဉ်ကြယ်သည်ဖြစ်၍ဖြစ်သော။(သုစိ ဘူတတ္တာ-စင်ကြယ်သည်အဖြစ်ကြောင့်။)အတ္တနာ-အတ္တဘောဖြင့်။ဝိဟရတိ-၏။

မှတ်ချက်။ ။ အတ္တနာ၏ ဝိသေသနသည်။အထေနေန သုစိဘူတေန-ဟု ဝိသေသန(၂)ပုဒ် ဆင့်နေ၍ ရှေ့ပုဒ် အထေနေနကို“အထေနေတ္တာ”“သုစိဘူတတ္တာ”ဟု ဟိတ်ပြင်အနက်ပေးသည်။

ပုံစံ(၂)။ ။ အတ္တိ ဘိက္ခဝေ အညေဝ ဓမ္မာ ဂန္တိရာ ဒုဒ္ဓသာ ဒုရနဗောဓာ သန္တာ မဏိတာ အတက္ကာဝစရာ နိပုဏာ ပဏ္ဍိတဝေဒနိယာ။နောက်၌ (ပါဠိတော်အနက်တွင် ထင်ရှားစေအံ့။)

မှတ်ချက်။ ။ဝိသေသန ပုဒ်တွေများလျှင် များသလောက် ရှေးရှေးသော ဝိသေသနပုဒ်တွေကို ဟိတ်ပြင် အနက်ပေးအပ်သည်ကို မှတ်သားအပ်၏။

၁၂။ သဒ္ဓတ္ထ/အဓိပ္ပါယ်တ္ထ

ဝိဂ္ဂဟတ္ထကို သဒ္ဓတ္ထ၊အရကောက်ပါသော အနက်ကို အဓိပ္ပါယ်တ္ထ။ တစ်နည်း-သိသာထင်ရှားအောင် ပေးသော အနက်ကို အဓိပ္ပါယ်တ္ထ။ လောကဝေါဟာရ-လူပြောသူပြောကို ဝေါဟာရတ္ထ။ ဥပမာ။ ။ ဘိက္ခု-ကိလေသာကို ဖျက်စီးတတ်သူ။(သဒ္ဓတ္ထ)ဝါ-ဦးတိသေ။(အဓိပ္ပါယ်တ္ထ)ဝါ-ရေဗိန်း။(ဝေါဟာရတ္ထ)

၁၃။ ကေဝလာပေက္ခ/သဂုဏာပေက္ခဒဗ္ဗတ္ထ အနက်ပေး

သဒ္ဓါနက်ကို ရှေ့ကသွင်းပြီး ပုဂ္ဂိုလ်ခြိမ်ရအောင် အနက်ယော်နောပေးနည်းသည် သဂုဏာပေက္ခဒဗ္ဗတ္ထ အနက်ပေးနည်း မည်၏။

ပုံစံ။ ။ ဗုဒ္ဓေါ-သစ္စာလေးပါးမြတ်တရားကို ကိုယ်တိုင်လည်းသိ၊ဝေနေယျတွေကိုလည်းသိစေတော်မူသောဘုရား။ သဒ္ဓါမဖက် သက်သက်ဝေါဟာရနက်မျှသာ ပေးခြင်းသည် ကေဝလဒဗ္ဗာပေက္ခ အနက်ပေးနည်းမည်၏။

ပုံစံ။ ။ ဗုဒ္ဓေါ-မြတ်စွာဘုရား။ ရှင်းချက်။ ။ ဝိဂ္ဂဟတ္ထကို ရသမျှ သဂုဏာပေက္ခဒဗ္ဗတ္ထ အနက်ပေးနိုင်ဖို့ မလွယ်။ထို့ကြောင့် သဒ္ဓတ္ထကို တက်နိုင်သမျှ လေ့လာထားသင့်၏။ဥပမာ။ ။ ဂေါ-သွားတက်သောနွား။ ဝါ-နွား။

သာရိပုတ္တော-သာရိပုတ္တောမ၏ သားဖြစ်သော အရှင်သာရိပုတြာ။(သဂုဏာပေက္ခဒဗ္ဗတ္ထ)ဝါ-မြတ်စွာ ဘုရား၏လက်ဝဲတော်ရန်ဖြစ်သော မထေရ်။(အဓိပ္ပါယ်တ္ထ)ဝါ-သာရိပုတ္တရာထေရ်။(ကေဝလာပေက္ခ) ဝေါဟာ ရတ္ထ။)အရာရာတိုင်း ဤကဲ့သို့ သဂုဏဒဗ္ဗာပေက္ခ၊ ကေဝလဒဗ္ဗာပေက္ခ တို့ကို သိပါ။

၁၄။ ထိုကဲ့သို့ စည်းမျဉ်းနှင့်အညီနှင့် အနက်ပေးကို မေးရုံမျှမက၊ အခြားသော မေးခွန်းတို့ကိုလည်း မေးတတ်သေး၏။

- ၁။ ကာရက(၆)မျိုး တစ်မျိုးထည့်၍လည်းကောင်း
- ၂။ ပါဠိတော်ဖြစ်လျှင် အဋ္ဌကထာဖွင့်။အဋ္ဌကထာဖြစ်လျှင် ဋီကာဖွင့်တို့ကိုလည်းကောင်း
- ၃။ စောဒနာ(အမေး)ပရိဟာရ(အဖြေ)ကာရဏ(အကြောင်းပြ)ဖလ(အကျိုးပြ)ဝါကျထို့တွင် “လိုက်၊ လှမ်း၊ပြင်၊ထည့်” နိယံအရ လိုက်ပုဒ်တို့ကို လိုက်စေ၍လည်းကောင်း
- ၄။ ဟိတ်သမ္ပန်အတ္ထောသမ္ပန်ခံ၍လည်းကောင်း၊ဟိတ်ပြင်သမ္ပန်ခံ၍လည်းကောင်း
- ၅။ ဤတို့နိပါတ်ကို နာမဝါစကတ္ထ၊သဒ္ဓလဒ္ဓတ္ထ ကြ၍လည်းကောင်း ပုစ္ဆကဆရာ စိတ်ကူးမိရာတို့ကို ကြိုသလိုမေးတတ်၏။မူလဘူတနိဿယကို ကျေပွန်စေရန် နိဿယလှည့်နာ၍ ထူးဆန်းထွေလာ မေးခွန်းများကို လေ့လာထားရပါမည်။(နမူနာပုံစံတို့တွင် ရေးသားပါမည်။)

သီလကျန်စာစဉ် (၁)

၁၅။ ဖွင့်နည်းညီစေနက်ပေးလေ

ပုံစံ(၁) ကော် သမယံ ဘဂဝါ အန္တရာစ ရာဇဂဟံ အန္တရာစ နာဠန္ဒံ အဗ္ဗိနမဂ္ဂပ္ပဋိပန္နော။ (ပါဠိတော်)
ကော်-တစ်ပါးသော။ သမယံ-အခါပတ်လုံး။ ဝါ-အခါ၌။ ရာဇဂဟံ-ရာဇဂြိုဟ်မြို့၏။ အန္တရာစ-အကြား၌။
လည်းကောင်း။ နာဠန္ဒံ-နာဠန္ဒာမြို့၏။ အန္တရာစ-အကြား၌လည်းကောင်း။ အဗ္ဗိနမဂ္ဂပ္ပဋိပန္နော-အစွန့်ရှည်သော
ခရီးဟုဆိုအပ်သော လမ်းသို့ ရောက်သည်။ (သဒ္ဒတ္ထ။ သဂုဏာပေက္ခဒဗ္ဗတ္ထ)ဝါ-ရှည်သောလမ်းသို့ ရောက်သည်။
(အဝိပ္ပိယတ္ထ)

ပုံစံ(၂) မဟတာ ဘိက္ခုသံယေန သဒ္ဓိံ ။ (ပါဠိတော်)
မဟတာ-ဂုဏ်အားဖြင့်လည်းမြတ်။ အရေအတွက်အားဖြင့်လည်း များတုန်သော။ ဘိက္ခုသံယေန-
အယူသီလ တူမျှသော ရဟန်းတို့၏ အပေါင်းနှင့်။ သဒ္ဓိံ-တပေါင်းတည်း။ ဝါ-အတူတကွ။ (ဒီ၊ ဌ၊ ၁။ ၂၆။)

ပုံစံ(၃) ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ။ (ပါဠိတော်)
ပဉ္စမတ္ထေဟိ-သင်္ချာငါးလီ အတိုင်းအရှည် ရှိကုန်သော။ ဘိက္ခုသတေဟိ-ရဟန်းအရာတို့နှင့်။ (သင်္ချာ
ပဓာန)ဝါ-အရာသော ရဟန်းတို့နှင့်။ (သင်္ချေယျပဓာန)
မှတ်ရန်။ ။ သင်္ချာနောက်နေ၍ အနက်ပေးက သင်္ချာပဓာန၊ သင်္ချေယျနောက်နေက သင်္ချေယျပဓာန။
ဥပမာ။ ။ တိုလောက-လောကသုံးပါး။ (ဝါ)သုံးပါးသော လောက။ စတုသစ္စံ-သစ္စာလေးပါး။ (ဝါ)လေးပါးသောသစ္စာ
စသည်တို့ကို နည်းမှီစဉ်းစားပါ။ နိဿယ(၃၆)ရှု။

ပုံစံ(၄) သုပ္ပိယောပိ ခေါ ပရိဗ္ဗာဇကော ဟောတီ။ (ပါဠိတော်)
ဘဂဝါပိ-မြတ်စွာဘုရားသည်လည်းကောင်း။ (အဝိသမုစ္စယတ္ထ)သုပ္ပိယောပိ-သုပ္ပိယ ပရိဗ္ဗိဇ်သည်လည်း
ကောင်း။ (ဝေါဟာရတ္ထ)ဝါ-လူကိုစွဟူသမျှ စွန့်ခွါ၍ သင်္ခမ်းကျောင်းသို့ ကပ်ရောက်တတ်သော ပရိဗ္ဗိဇ်သည်။
(သဒ္ဒတ္ထ။ သဂုဏာပေက္ခဒဗ္ဗတ္ထ)ဝါ-သိဦးဆရာကြီး၏ အနီးနေတပည့်သည်။ (အဝိပ္ပိယတ္ထ)ဟောတီ-ဖြစ်ပြီ။ (ဟော
တီ-ကို အတိတ်အနက်ပေး။)

ပုံစံ(၅) တတြ သုဒံ သုပ္ပိယော ပရိဗ္ဗာဇကော ။ ပ။ အဝဏ္ဏံ ဘာသတီ။ (ပါဠိတော်)
တတြ-ထိုအခွန်ရှည်သော ခရီး၌။ ဝါ-ထိုဆရာတပည့် နှစ်ယောက်တို့တွင်း။ (ဋ-နည်း)တစ်နည်း-တတြ-
ထိုအခွန်ရှည်သော ခရီးကို သွားရာအခါ၌။ အနေကပရိယာယေန-တစ်ပါးမက များသောအကြောင်းဖြင့်။ ဝါ-
ပရိယာယ်အမျိုးမျိုးဖြင့်။ အဝဏ္ဏံ-ဂုဏ်၏ကျင့်ဘက် အပြစ်ကို။ ဝါ-ချီးမွမ်းခြင်း၏ ဆန့်ကျင်ဘက် ကဲ့ရဲ့ခြင်းကို။
ဝါ-ကဲ့ရဲ့ကြောင်းစကားကို။ ဘာသတီ-ပြောဆို၏။ (သဗ္ဗနာမ်အစွဲ မလွဲစေမှု၍-ဟု မေးတတ်သည်။)

ပုံစံ(၆) ဣတိဟ တေ ဥဘော အာစရိယန္တေဝါသီ အညမညဿ ဥဇုပိပစ္စနိကဝါဒါ ဘဂဝန္တံ ပိဋိတော
ပိဋိတော အနုဗန္ဓာ ဟောန္တိ ဘိက္ခုသံယဉ္စ။ (ပါဠိတော်)
ဣတိဝေ-ဤသို့။ (ဣတိသဒ္ဓါဝေအနက်)အညမညဿ-အချင်းချင်း၏။ ဝါ-တစ်ယောက်တစ်ယောက်၏။
ဥဇုပိပစ္စနိကဝါဒါ-ဖြောင့်ဖြောင့်သာလျှင် အထူးထူးအပြားပြား ဆန့်ကျင်ဖက် စကားရှိကုန်သည်သာ။ (ဟုတ္တာ)
ဘဂဝန္တံ-သို့လည်းကောင်း။ ဘိက္ခုသံယဉ္စ-သို့လည်းကောင်း။ ပိဋိတော ပိဋိတော-နောက်မှနောက်မှ။ ဝါ-နောက်၌။
(ဒဿနံမြင်ခြင်းကို။ အဝိဗောဇန္တေ-မစွန့်ကုန်ပဲ။ ဣရိယာပထာနုဗန္ဓုနေနု-သွားခြင်း ဣရိယာပုထံတည်းဟူသော
လိုက်ခြင်းဖြင့်။)အနုဗန္ဓာ-အစဉ်မပြတ် ဖွဲ့စပ်ကြကုန်သည်။ (သဒ္ဒတ္ထ)ဝါ-အစဉ်လိုက်ကုန်သည်။ (အဝိပ္ပိယတ္ထ)

ပုံစံ(၇) အမ္ပလဋ္ဌိကာယံ ရာဇဂါရကေ။
အမ္ပလဋ္ဌိကာယံ-သရက်ပင်ပျို၏ အနီး၌။ (အဋ္ဌကထာဝါဒ)ဝါ-အမ္ပလဋ္ဌိကရွာ၏အနီး ဥယျာဉ်၌။ (ကေစိ
ဝါဒ) ရာဇဂါရကေ-မင်း၏ပျော်ပျော်ပါးပါး ကစားခြင်းအကျိုးငှာ ဆန်းကျယ်စွာ ဆောက်လုပ်သော အိမ်တော်၌။

ပုံစံ(၈) တတြာပိ သုဒံ သုပ္ပိယော၊
တတြာပိ-ထိုအမ္ပလဋ္ဌိက ဥယျာဉ်၌လည်း။ (တတြာပိတိ တသ္မိမ္မိ)အမ္ပလဋ္ဌိကာယံ ဥယျာနေတိအတ္ထော)

ပုံစံ(၉) အထခေါ သမ္ပဟုလာနံ ဘိက္ခုနံ ရတ္တိယာ ပဗျာသသမယံ ပစ္စုဒ္ဓိတာနံ မဏ္ဍလမာဠေ သန္တိသိန္နာနံ

ဇနီး ဖျဉ်း (နှစ် နှစ်) ဤ စာ နှစ် ထူး ထူး

သန္နိပတိတာနံ အယံ သင်္ခယဓမ္မော ဥဒပါဒိ။

အထခေါ-အဗ္ဗလဋ္ဌိကဥယျာဉ်ဝယ် သီတင်းသုံးတော်မူရာ ထိုအခါ၌၊ ရတ္တိယာ-၏။ ပစ္စယသသမယံ- အပိုက်ကိုဖျောက် အလင်းရောက်သည့် မိုးသောက်အခါ၌၊ ပစ္စုဒ္ဓိတာနံ-တစ်ဖန် ထကုန်သော၊ (ဘိက္ခုနံ စပ်) ဝါ- တစ်ဖန် ထကုန်သည် ဖြစ်၍။ (သန္နိသိန္နာနံ သန္နိပတိတာနံ စပ်) (ကာကောလောကနည်း ပေးနိုင်သည်) မဏ္ဍလ မာဠေ-ထိုင်နေရာရေပို၍။ သန္နိသိန္နာနံ-ကောင်းစွာထိုင်နေကြကုန်သော။ (သဒ္ဓတ္တ) ဝါ- စုဝေးကြကုန်သော။ (စည်းဝေးကြကုန်သော) သဗ္ဗဟုလံာနံ-ဘိက္ခုနံ-တို့၏။ အယံသင်္ခယဓမ္မော-ဤကောင်းစွာပြောဆိုအပ်သော စကားသည်။ ဝါ- ရဟန်းကောင်းမှန်သမျှ စုမိကြလျှင် ပြုရတံ့ထွာ ဓမ္မတာဖြစ်သော စကားသည်။ ဥဒပါဒိ-ဖြစ်ပြီး ကံ ပုံစံ(၁၀) အစ္စရိယံ အာဂုသော၊ အဗ္ဗုတံ အာဂုသော။

အစ္စရိယံ-သူကမ်းတောင်တက် ရံခါတက်သို့ အမြဲဆက်ဆက် မဖြစ်သကဲ့သို့ ပါတကား။ (သဒ္ဓါနည်း) ဝါ-လက်ဖျောက်ခပ်တီး အံ့ချိုးဖွယ်ပါတကား။ (အဋ္ဌကထာနည်း) အဗ္ဗုတံ-ရှေးကမဖြစ်ဖူး အကြောင်းအရာထူး ပေစွာတကား။ (ကတ္တာ= ဘဂဝတော။ ကံ= နာနာမိမုတ္တိကတာဉာဏ်) ပုံစံ(၁၁) ယာဝဠိဒံ တေန ဘဂဝတံာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သတ္တာနံ နာနာမိမုတ္တိကတာ သုပ္ပဋိဝိဒိတာ။

ဘည်သင့်သောပါဠိများထည့်။ (ယော သော ဘဂဝါ။ သမတိသပါရမိယော- အမျှသုံးဆယ်သော ဝါရမိတော် ဘို့ကို။ ပူရေတွာ၊ သဗ္ဗကိလေသေ-တို့ကို။ ဘဒ္ဒိတွာ-ဖျက်ချိုးတော်မူပြီး၍။ အနတ္တရံ-သော။ သမ္မာသမ္ဗောဓိ- အရဟတ္တဖက်ဉာဏ် သဗ္ဗညုတဉာဏ်ကို။ အဘိသမ္ဗုဒ္ဓေါ-ထိုးထွင်း၍ သိတော်မူပြီး။) ဇာနတာ-သတ္တဝါတို့၏ အာသယာနသယဉာဏ်ကို သိတော်မူထသော။ ပဿတာ-လက်တွင်တင်ထား သျှစ်သျှားသီးကဲ့သို့ ထင်ရှားစွာ ညေယျလုံးစုံတရားကုန်ကို မြင်တော်မူထသော။ အရဟတာ-ကိလေသာမာရ် သူပုန်ရန်ကို ပယ်သတ်တော်မူပြီးထသော။ ဝါ-ပစ္စည်းလေးပါးကို စံယူတော်မူထိုက်ထသော။ သမ္မာသမ္ဗုဒ္ဓေန-မဖောက်မပြန် အမှန်ကိုယ်တော်တိုင် အလုံးစုံသော တရားတို့ကို သိတော်မူသော။ တေန ဘဂဝတာ-ထို သည်။ သတ္တာနံ-တို့၏။ အယံနာနာမိမုတ္တိကတာ- အမျိုးမျိုးအပုံပုံ အာရုံထဲ၌ စွဲမြဲစွာသက်ဝင်ခြင်းရှိကုန်သည်၏အဖြစ်ကို။ ယာဝစ-အလွန်အကဲသာလျှင်။ ဝါ- အတိုင်းမရှိအောင်သာလျှင်။ သုပ္ပဋိဝိဒိတော-ကောင်းစွာထိုးထွင်း၍ သိတော်မူအပ်ပါပေပြီ။

ကရိဏ်းပါဠိထည့်စေ၍ တစ်နည်းပေးလိုသော်-

(က) ပုဗ္ဗေနိဝါသာဒီဟိ ဇာနတာ။ တိဟိ ဝိဇ္ဇာဟိ ဆဟိ ဝါ ပန အဘိညာဟိ ဇာနတာ။ သဗ္ဗဓမ္မဇာနန သမတ္တာယ ဝါ ပညာယ ဇာနတာ။

(ခ) ဒိဗ္ဗေန စက္ခုနာ ပဿတာ။ သဗ္ဗတ္ထ အပ္ပဋိဟတေန သမန္တစက္ခုနာ ပဿတာ။ အတိဝိသုဒ္ဓေန မံသစက္ခုနာ ပဿတာ။ ဒိဋ္ဌ၊ ၁။ ၄၄။

ပုံစံ(၁၂) အထခေါ ဘဂဝါ တေသံ ဘိက္ခုနံ ဣမံ သင်္ခယဓမ္မံ ဝိဒိတွာ ယေန မဏ္ဍလမာဠော တေနပသကံမိ။ (ဒိဋ္ဌ၊ ၁။) ဝိဒိတွာကရိဏ်ထည့်-

သဗ္ဗညုတညာဏေန-သဗ္ဗညုတဉာဏ်ဖြင့်။ ဝိဒိတွာ-သိ၍။ ယေနဒိသာဘာဂေန-အကြင်အရပ်မျက်နှာ အဖို့ဖြင့်။ မဏ္ဍလမာဠော-ထိုင်နေရာ ရေပိုသို့။ (ဥပသကံမိတဗ္ဗော-ကြွရောက်တော်မူထိုက်၏။) တေနဒိသာဘာဂေန-ထိုအရပ်အဖို့ဖြင့်။ မဏ္ဍလမာဠော-သို့။ ဥပသကံမိ-ကြွတော်မူ၏။ ဝါ-ကြွတော်မူပြီး။ (တစ်နည်း) ယေန ယတ္ထပဒေသေ-အကြင်အရပ်၌။ မဏ္ဍလမာဠော-သည်။ အတ္ထိ-၏။ တေန-ထိုထိုင်နေရာရေပိုရာအရပ်၌။ ဥပသကံမိ-ရောက်တော်မူပြီး။ (တစ်နည်း) တေန-ထို ထိုင်ရာရေပိုရာ အရပ်သို့။ ဥပသကံမိ-ကြွတော်မူ၏။ ဝါ-ကြွတော်မူပြီး။ ဋီသစ်-ယေန-အကြင်အကြောင်းကြောင့်။ ဘဂဝတာ မဏ္ဍလမာဠော ဥပသကံမိတဗ္ဗော။ တေန ဥပသကံမိ။

ပုံစံ(၁၃) ကာယနုတ္တ ဘိက္ခဝေ တေရဟိ ကထာယ သန္နိသိန္နာ သန္နိပတိတာ။

(ကာယနုတ္တအတ္ထ။ ကာယနု+တ္ထ) ပုဒ်ဖြတ် နှစ်နည်းအနက်။ ရှေး၌ အနက်ပေးထားပြီး။

ပုံစံ(၁၄) ကာစပံန ဝေါ အန္တရာကတာ ဝိပူကတာ။

သီလထွန်းစာစဉ် (၁)

ဝေါ-သင်တို့၏။ ကမ္မဋ္ဌာနမနသိကာရဥဒ္ဓေသပရိပုစ္ဆာဒီနံ-ကမ္မဋ္ဌာန်းနလုံးသွင်းမှု ပါဠိကိုရွတ်ဆိုမှု အနက်ကိုမေးမြန်းမှုတို့၏။ အန္တရာ-အကြာ၌၊ ဝိပွကတာ-အပြားအားဖြင့်ပြုအပ်ပြီး မဟုတ်သော။ ဝါ-အပြီးအဆုံး သို့ မရောက်သေးသော။ ကထာ-စကားဟူသည်။ ကာစပန-အဘယ်စကားပါနည်း။

ပုံစံ(၁၅) အယံ ခေါ နော ဘန္တေ အန္တရာကထာ ဝိပွကတာ၊ အထ ဘဂဝါ အနုပုတ္တော။ ဒီ၊ ၁။ ၃။

ဘန္တေ-မြတ်စွာဘုရား။ နော-တပည့်တော်တို့၏။ အန္တရာ-၌၊ ဝိပွကတာ-သော။ ကထာ-စကားသည်။ အယံ-သဗ္ဗညုတဉာဏ်တော်ကို အကြောင်းပြု၍ ဂုဏ်နှင့်စပ် မြတ်သော စကားပါတည်။ (န-ရာဇကထာဒီကာ တိရစ္ဆာနကထာ) ဗျုတ်ရေက ထည့်နိုင်သည်။ (ဒီ၊ ၅။ ၁။ ၅။ ၀။) အထ-မြှောဆို၍ မပြီးသေးရာထိုအခါ၌။ ဘဂဝါ အနုပုတ္တော-ကြွလာတော်မူလာပြီ။

ပုံစံ(၁၆) မမံ ဝါ ဘိက္ခဝေ ပရေ အဝဏ္ဏံ ဘာသေယျံ။ ဒီ၊ ၁။ ၃။

မမံဝါ-ငါ၏သော်လည်း။ (မိသဒ္ဓေါ ဝိကပ္ပနတ္ထော) ပရေ-သာသနာတော်၏။ ဆန္ဒကျင့်ဘက်ဖြစ်သော တစ်ပါးသော ပုဂ္ဂိုလ်တို့သည်။ (ပရအရနှင့် ဝါ၏အနက်)

ပုံစံ(၁၇) တတြ တုမေဟိ န အာယာတော န အပ္ပစ္စယော န စေတသော အနဘိရန္တိ ကရဏိယံ။ ဒီ၊ ၁။ ၃။

တတြ-ထိုအပြစ်ကိုပြောသော ပုဂ္ဂိုလ်တို့အပေါ်၌။ တုမေဟိ-တို့သည်။ အာယာတော-စိတ်ကို နှိပ်စက် တတ်သော ကောပ(ဒေါသ)ကို၊ နကရဏိယော-အပ္ပစ္စယော-ပီတိသောနဿတို့ ရှေးရှု မရောက်အပ်သော ဒေါမန သာကို၊ နကရဏိယော။ စေတသော-စိတ်၏။ အနဘိရန္တိ-မိမိသူတစ်ပါး နှစ်ဦးသားကို မပြီးစေနိုင်သော ကောဗ (ဒေါသ)ကို၊ နကရဏိယံ။ (တတြာတိ ယေ အဝဏ္ဏံ ဝဒန္တိ ထေသု။) ဒီ၊ ၅။ ၁။ ၅။

ပုံစံ(၁၈) တတြ စေ တုမေ အဿထ ကုပိတာ ဝါ အနတ္တမနာ ဝါ တုမံယေဝဿ တေန အန္တရာယော။ ဒီ၊ ၁။ ၃။

တတြ-ထိုအပြစ်ကို ပြောသောပုဂ္ဂိုလ်တို့၌။ (တစ်နည်း) တတြ-ထို အပြစ်ပြောခြင်းကြောင့်။ (တစ်နည်း) တတြ-ထို အပြစ်ပြောခြင်းသည်။ (သတိ) (၃-နည်းသတိပြု) ကုပိတာဝါ-အမျက်ထွက်ကုန်သည်လည်းကောင်း။ အနတ္တမနာဝါ- မိမိတို့မရှိကုန်သည်သော်လည်းကောင်း။ ဝါ-ပီတိသောမနဿတို့သည် ယူအပ်သော စိတ်မရှိ ကုန်သည်လည်းကောင်း။ စေအဿထ-အကယ်၍ဖြစ်ကုန်အံ့။ တေနကောပေနဝါ-သော်လည်းကောင်း။ တာယ အနတ္တမနာယဝါ-သော်လည်းကောင်း။ (တေန-အစွဲသတိပြု) တုမံယေဝ-သင်တို့အားသာလျှင်။ (ပဌမဇ္ဈနာဒီနံ-တို့၏။ (သဗ္ဗန္တိ) အန္တရာယော-သည်။ (အနိယမဝါကျထည့်လိုက=ယေ သတ္တာ အပဏ္ဏံ ဘာသန္တိ။)

ပုံစံ(၁၉) အပိန တုမေ ပရေသံ သုဘာသိတံ ဒုတ္တာသိတံ အာဇာနေယျာထ။

ပရေသံ-ဆန္ဒကျင့်ဘက်လိုလား ရန်ငြိုးထားသည့် တစ်ပါးသော သတ္တဝါတို့၏။ ဝါ-တို့သည်။ သုဘာသိ တံ-ကောင်းစွာပြောဆိုအပ်သော စကားလည်းကောင်း။ ဒုတ္တာသိတံ-မကောင်းသဖြင့် ပြောဆိုအပ်သော စကား သည်လည်းကောင်း။ အပိနအာဇာနေယျာထ-သိနိုင်ကြကုန်ရာအံ့လော။

ပုံစံ(၂၀) မမံ ဝါ ဘိက္ခဝေ ပရေသံ ဝဏ္ဏံ ဘာသေယျံ။

ပရေ-ကျေးဇူးလိုလား မေတ္တာထားသည့် တစ်ပါးသော နတ်လူတို့သည်။ (ပရ အရ) (ပရေဟိ ယေကေစိ ပဿန္တာ ဒေဝမနဿာ) ဒီ၊ ၅။ ၁။ ၅။

ပုံစံ(၂၁) တတြ တုမေဟိ န အာနန္ဒော န သောမနဿံ န စေတသော ဥပ္ပိလာဝိတတ္ထံ ကရဏိယံ။

တတြ တေသု ဒေဝမနဿံသု-ထိုချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်သော နတ်လူတို့ ၌။ (တစ်နည်း) တတြ တသ္မိ ဝဏ္ဏေ-ထိုချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကြောင့်။ (တစ်နည်း) တတြ တသ္မိ ဝဏ္ဏေ- ထိုချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကို။ ဝါ-ချီးမွမ်းခြင်းကို။ ဘာသိတေ-ပြောဆိုအပ်သည်ရှိသော်။ တုမေဟိ-တို့သည်။ အာနန္ဒော-ပြင်းစွာနှစ်သက်ကြောင်း ပီတိကို။ နကရဏိယံ။ သောမနဿံ-ကောင်းစောစိတ်ရှိသော ပုဂ္ဂိုလ် ဖြစ်ကြောင်း ဖြစ်ရာစေတသိက သုဝေဒနာကို။ ဝါ-ကောင်းသောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ စေတသိကသုဝေဒနာကို။ နကရဏိယံ။ စေတသော-၏။ ဥပ္ပိလာဝိတတ္ထံ-ဖြစ်သောမှူးတောင်းအလားပေါ်လောသွားလျက်ထင်ရှား ပေါ်လွန်လျက် ပီတိ သမ္ပယုတ်စိတ်ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ဥပ္ပိလာဝနပီတိကို။ နကရဏိယံ။

ဇနီး ဗုဒ္ဓ (ဗုဒ္ဓ ဇနီး) ၏ စစ် နှစ် ဝေ ဝေ

ပုံစံ(၂) တကြ စေ တုမေ အဿတ အာနန္ဒိနော သုမနာ ဥပ္ပိလာဝိတာ၊ တုမံယေဝဿ တေန အန္တရာယော။

အာနန္ဒိနော-ပီတိဖြင့် ပြင်းစွာနှစ်သက်ကြကုန်သည်။ သုမနာ-သောမနဿဖြင့် ကောင်းသော စိတ်ရှိကြကုန်သည်။ ဝါ-သောမနဿဖြင့် တံင်တယ်သော စိတ်ရှိကြကုန်သည်။ (သု=သုဗ္ဗ+သောဘန၊ ၂နက်) ဥပ္ပိလာဝိတာ-ဥပ္ပိလာဝန ပီတိဖြင့် ဖြစ်သော ဗုဒ္ဓတောင်းအလား ပေါလောသွားလျက် ဝှင်ရှားပေါ်လွန်သော ပီတိသမ္ပယုတ္တ စိတ်ရှိကြကုန်သည်။ တေန-အစွဲ။ ။ တေန အာနန္ဒေန၊ တေန သောမနဿေန၊ တေန ဥပ္ပိလာဝိတေန၊ ပရိဗ္ဗာဏေ ကထာ ပြီး၏။

ဣဒ္ဓါပ

ပုံစံ(၁)။ အပ္ပမတ္တကံ ခေါ ပနေတံ ဘိက္ခဝေ ဩရမတ္တကံ သီလမတ္တကံ၊ ယေန ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယ။ ။

ယေနသီလေန-ဖြင့်၊ ပုထုဇ္ဇနော-များစွာသော ကိလေသာတို့ကို ဖြစ်စေတက်သော သတ္တဝါသည်။ ဝါ-များစွာသော ဆရာရှိသော သတ္တဝါသည်။ ဝါ-များစွာသော အရိယာပုဂ္ဂိုလ်တို့မှ အသီးအခြားဖြစ်သော သတ္တဝါသည်။ တထာဂတဿ- ဝိပဿီစသော ရှေးဘုရားတို့အတူ ကြွလာတော်မူတက်သော မြတ်စွာဘုရား၏။ ဝါ-မဖောက်မပြန် ဟုတ်မှန်သော လက္ခဏာသို့ ဉာဏဂတိဖြင့် ရောက်တော်မူပြီးသော မြတ်စွာဘုရား၏။ ဝါ-မဖောက်မပြန် ဟုတ်မှန်သောတရားတို့ကို သိတော်မူပြီးသော မြတ်စွာဘုရား၏။ ဝဏ္ဏံ-ချီးမွမ်းအပ်ပြီးသော ဂုဏ်ကျေးဇူးကို၊ ဝဒမာနော-ပြောဆိုနိုင်သည်ရှိသော်။ (တစ်နည်း) ဝဒမာနော-ပြောဆိုနိုင်သော၊ ပုထုဇ္ဇနော-ပုထုဇ္ဇင်သည်။ ဝဒေယ-ပြောဆိုနိုင်ရာ၏။ တေ-ဤသီလသည်။ အပ္ပမတ္တကံ-နည်းသော အတိုင်းအရှည်ရှိသော။ ဩရမတ္တကံ-ယုတ်သော အတိုင်းအရှည်ရှိသော။ သီလမတ္တကံ-သီလသာဟည်။

(ယေန-စသော အနိယမဝါကျ နောက်ရောက်နေသည်၊ ယင်းအနိယမဝါကျမှ စ၍ အနက်ပေးရမည်)

ပုံစံ(၂) နိဟိတဒဏ္ဍော နိဟိတသတ္တော။

နိဟိတဒဏ္ဍော-ချထားအပ်ပြီးသော တုတ်ရှိသည်။ နိဟိတသတ္တော-ချထားအပ်ပြီးသော တုတ်မကြွင်းသော သတ္တဝါကို ညှင်းဆဲကြောင်း ဓားစသော လက်နက်ရှိသည်။ (သတ္တ-အရ)

ပုံစံ(၃) မုသာဝါဒီ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မှန်သော ကာယပယောဂ ဝစိပယောဂကို ဖြစ်စေခြင်းကို။ ဝါ-ဖြစ်စေကြောင်း စေတနာကို။

သစ္စသန္ဓော-မှန်ကန်သော ရှေ့စကားဖြင့် မှန်ကန်သော နောက်စကားကို စေ့စပ်တော်မူတက်၏။ ထေတော-မြဲမြံတည်တံ့ အရှည်ခံသော စကားရှိတော်မူ၏။

ပစ္စယိကော-သဒ္ဓါဖြင့် ဖြစ်စေအပ်သော စကားရှိတော်မူ၏။

လောကဿ-သတ္တလောကကို။ အဝိသံဝါဒကော-ချွတ်ယွင်းစေတော် မမူတတ်။

ပုံစံ(၄) ပေါရိ-ဂုဏ်နှင့်ပြည့်စုံသည်၏ အဖြစ်၌ဖြစ်သော။ ဝါ-မြို့ကြီးသူကဲ့သို့ နူးညံ့သိမ်မွေ့သော။ ဝါ-မြို့ကြီးသူ၏ဥစ္စာဖြစ်သော။ ဝါ-မြို့ကြီးသူတို့၏ အခေါ်အဝေါ် အသုံးအနှုန်း အပြောအဆိုဖြစ်သော။

ပုံစံ(၅) အတ္တဝါဒီ-မျက်မှောက်တမလွန် နှစ်တန်သော အကျိုးကိုမီသော စကားကိုသာ ပြောဆိုတက်သည်။ ဓမ္မဝါဒီ-လောကုတ္တရာတရား (၉)ပါးကို မီသော စကားကိုသာ ပြောဆိုတက်သည်။

ဝိနယဝါဒီ-သံဝေရဝိနည်း ပဟာနဝိနည်းကို မီသောစကားကိုသာ ပြောဆိုတက်သည်။

ပုံစံ(၆) ဣတ္ထိကုမာရိကပဋိဂ္ဂဟဏာ-ယောက်ျားတစ်ပါး သွားလာပြီးသော မိန်းမအို၊ ယောက်ျားတစ်ပါး မသွားဖူးသေးသော မိန်းမပျိုကို ခံခြင်းမှ။

မဗ္ဗိမာဏိ

ပုံစံ(၇) ဣတိဘဝါဘဝကထံ ဣတိဝါ-

သီလဗျူဟာ (၁)

ဣတိဘဝါဘဝကထံ-ဤအကြောင်းကြောင့် ကြီးပွား၏။ဤအကြောင်းကြောင့် ဆုတ်ယုတ်၏ဟု နှုတ်တက်ရာ အကြောင်းပြု၍ ပြောဆိုအပ်သော စကားကိုလည်းကောင်း။ ဝါ-ဤအကြောင်းကြောင့်ဖြစ်၍ ဤအကြောင်းကြောင့် ပြတ်၏ဟု နှုတ်တက်ရာ။ပ။လည်းကောင်း။ ဝါ-ဤအကြောင်းကြောင့် ကြီးပွားသော ကာမသုခဖြစ်၏။ဤအကြောင်းကြောင့် မကြီးပွားသော အတ္တကိလမထဖြစ်၏ဟု နှုတ်တက်ရာ။ပ။လည်းကောင်း။ဣတိဝါ-ဤသို့လည်းဖြစ်သော။ အညာဝါ-ဤမှတစ်ပါးအလားတူလည်းဖြစ်သော တိရစ္ဆာန်ကထာ နတ်နိဗ္ဗာန် ကန်လန်ခံ၍ ဖိဆန်နှောက်ယှက် ကန့်ကွက်တာဖြစ်တတ်သော စကားမျိုးပေတည်း။

ပုဗ္ဗန္တကပိက

ပုံစံ(၁) အတ္ထိ ဘိက္ခဝေ အညေဝ ဓမ္မာ ဂန္တိရာ ဒုဒ္ဓသာ ဒုရနုပောဓာ သန္တာ ပဏီတာ အတက္ကာဝေ ရာ နိပုဏာ ပဏ္ဍိတဝေဒနိယာ၊ ယေ တထာဂတော သယံ အဘိညာ သိန္တိကတွာ ပဝေဒေတိ၊ ယေဟိ တထာဂတဿ ယထာဘုစွံ ဝဏ္ဏံ ဖာမ္မာ ဝဒမာနာ ဝဒေယျ။

ဘိက္ခဝေ-တို့၊အညာ-ရှင်သီလ မရှိသီလ မဟာသီလတို့မှ တစ်မျိုးတစ်ခြားသာလျှင် ဖြစ်ကုန်သော။ (အပါဒါန်သတိပြု)၊ဂန္တိရာ-မဟာသမုဒ္ဓရာဝယ် ခြင်ငယ်၏ နှုတ်သီးဖျားဖြင့် မထောက်နိုင်သကဲ့သို့ အခြားသော ပုဂ္ဂိုလ်၏ဉာဏ်ဖြင့် မထောက်နိုင်လောက်အောင် နှက်နဲကုန်သော။(ဂန္တိရတ္တာဝေ-နှက်နဲကုန်သည်၏ အဖြစ်ကြောင့်ပင်) ဒုဒ္ဓသာ-အခြားသော ပုဂ္ဂိုလ်၏ဉာဏ်ဖြင့် မမြင်အပ် မမြင်နိုင်ကုန်သော။(ဒုဒ္ဓသတ္တာဝေ- မမြင်အပ် မမြင်နိုင်ကုန်သည်၏ အဖြစ်ကြောင့်ပင်။) ဒုရနုပောဓာ-အခြားသောပုဂ္ဂိုလ်၏ ဉာဏ်ဖြင့်အစဉ်လိုက်၍ မသိအပ် မသိနိုင်ကုန်သော။ သန္တာ-ကိလေသာဟု ဖီးပူခပ်သိမ်း ကုန်ငြိမ်းကင်းပ အေးမြကုန်ထသော။ဝါ-မဂ်ဖိုလ်နိဗ္ဗာန် အာရုံခံသဖြင့် ကေန်ငြိမ်သက်ကုန်ထသော။ပဏီတာ-အရသာရှိ ဘောဇဉ်၏သို့ သိ၍မဝ မွန်မြတ်ကုန်ထသော။ အတက္ကာဝေရာ-ထိုဤအကြံ စိတ်ကူးဉာဏ်ဖြင့် ကေန်ပိုင်ပိုင် မသက်ရောက်အပ် မသက်ရောက်နိုင်ကုန်ထသော။နိပုဏာ-အရာရာတွင် လွန်ကျွမ်းကျင်သဖြင့် အစဉ်မရွေ့ သိမ်မွေ့နူးညံ့ကုန်ထသော။ပဏ္ဍိတဝေဒနိယာ-လူပြိုန်းတို့မှာ မတန်ရာသဖြင့် ပညာကြီးလတ် ပုဂ္ဂိုလ်မြတ်တို့သာ သိအပ်သိပိုင် သိနိုင်ကုန်ထသော။ ဓမ္မာ-သိရန်မှန်က မကျန်ရအောင် လုံးဝသိတုံ သဗ္ဗညုတ ဉာဏ်တော်ဂုဏ်တို့သည်။ အတ္ထိ-ရှိကုန်သေး၏။ယေဓမ္မေ-ယင်းသဗ္ဗညုတဉာဏ်တော် ဂုဏ်တော်တို့ကို။တထာဂတော-သည်။သယံ-ကိုယ်တော်တိုင်။အဘိညာ-ထူးကဲလွန်မြတ်သော အရဟတ္တမဂ်ဉာဏ်ကြောင့်။ဝါ-ထူးကဲလွန်မြတ်သော ပေစ္စဝေက္ခဏ ဉာဏ်တော်ဖြင့်။သိန္တိကတွာ-ပဝေဒေတိ-သီစေတော်မူပြီ။ယေဟိဓမ္မေဟိ-ယင်း သဗ္ဗညုတဉာဏ်တော် ဂုဏ်တော်တို့ဖြင့်။(ဘာဠိ)

(တစ်နည်း)အနိယမကြံ၍အနက်ပေးလိုက်=ယေဓမ္မေ-သဗ္ဗညုတဉာဏ်ဟုခေါ် အကြင်ဂုဏ်တော်တို့ကို။ စသည် အနက်ပေးပါ။ထိုနောက် အတ္ထိ ဘိက္ခဝေ စသောရှေ့ဝါကျကို “တေဓမ္မာ”ဟု နိယမသဒ္ဒါထည့်၍အနက်ပေးပါ။(ဘာဠိ+ပခုက္ကူ)

ဂန္တိရာ-စသည်သည် မှော၏ ဝိသေသနပုဒ်များဖြစ်သည်။ ထို့ကြောင့် “ဝိသေသနများစွာ ဆင့်လျက်ပါ” နိယံအရ ဟောတုပုဒ်ဝိသေသန ကြံနိုင်သည်။ယေ-ယေဟိ- ဟူသော အနိယမ ဝါကျတို့သည် နောက်ရောက်နေသည့် ထို့ကြောင့် “ယ”ကို နိယမကြံ၍လည်း အနက်ပေးမေးနိုင်သည်။

ပုံစံ(၂) သန္တိ ဘိက္ခဝေ ဝေက သမဏဗြာဟ္မဏာ ပုဗ္ဗန္တကပိကာ ပုဗ္ဗန္တာနဒိဋ္ဌိနော ပုဗ္ဗန္တံ အာရဗ္ဗ အနေကဝိဟိတာနိ အဓိပုတ္တိပဒါနိ အဘိဝဒန္တိ။

သမဏဗြာဟ္မဏာ-ရဟန်းအဖြစ်သို့ ကပ်ရောက်သောအားဖြင့် သမဏ၊ဇာတ်အားဖြင့် ဗြာဟ္မဏတို့သည်။ ဝါ-သမဏဟူ၍လည်းကောင်း ဗြာဟ္မဏဟူ၍လည်းကောင်း ခေါ်ဝေါ်ပညတ် သမုတ်အပ်သူတို့သည်။ ပုဗ္ဗန္တကပိကာ-အတိတ်ဖြစ်သော ခန္ဓာအဖို့ကို ကြံဆတတ်ကုန်သည်။ပုဗ္ဗန္တာနဒိဋ္ဌိနော-အတိတ်ဖြစ်သော ခန္ဓာအဖို့သို့ အစဉ်လိုက်သော ဓိစ္စာအယူရှိကြကုန်သည်။(ဟုတွာ) ပုဗ္ဗန္တံ-အတိတ်ဖြစ်သော ခန္ဓာအဖို့ကို။အာရဗ္ဗ-၍။ အနေကဝိဟိတာနိ-တစ်ပါးမကများစွာကုန်သော။အဓိပုတ္တိပဒါနိ-သဒ္ဒါကို စွဲမိ၍ဖြစ်သော နာမပညတ်ကို

စဉ်း ဗုဒ္ဓါ (ဗုဒ္ဓါ ဗုဒ္ဓါ) ဤ စာ နှစ် စာ စာ

ပြတတ်သော ပုဒ် ဝါကျတို့ကို။ဝါ-ဟုတ်မှန်သော အနက်သဘောကို လွှမ်းမိုး၍ ဖြစ်သောမိစ္ဆာအယူကို ပြတတ်သော ပုဒ်ဝါကျတို့ကို။အဘိဓမ္မာ(သမဏဗြာဟ္မဏာတိ ပဗ္ဗဇ္ဇူပဂတဘာဝေန သမဏာ၊ဇာတိယာ ဗြာဟ္မဏာ) ပုံစံ(၃) ယထာ သမာဟိတေ စိတ္တေ(ပ) အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။ ဒီ၊၁။၁၂။

ယထာ(ယေနသမာဓိနာ)အကြင်စတုတ္ထဈာန် သမာဓိဖြင့်၊စိတ္တေ-ကို။သမာဟိတေ-ကောင်းစွာအာရုံ၌ ထားအပ်ပြီးသော်။(ယထာယေန သမာဓိနာ သမ္မာ အာဟိတေ သုဠု ဌဝိတေ စိတ္တမိ။ ဒီ၊ဋ္ဌ၊၁။၉၇။

ပုံစံ(၄) သော ဝေမာဟာ“သဿတော အတ္တာစ လောကောစ ဝဉ္ဇောစ ကုဋ္ဌဋ္ဌော ဝေသိကဋ္ဌာယိဋ္ဌိတော” သော ဈာနာနဘာဝသမ္ပန္နော-ဈာန်၏အာနုဘော်နှင့် ပြည့်စုံသော မိစ္ဆာအယူရှိသူသည်။ဝေ-ဤသို့။ အာဟာ-ပြောဆို၏။ကိ-အတ္တာစ-သည်လည်းကောင်း။လောကောစ-သည်လည်းကောင်း။သဿတော-အခါ ခပ်သိမ်းထင်ရှားရှိ၏။ဝဉ္ဇော-တစ်စုံတစ်ခုသော အကျိုးကို မဖြစ်စေတတ်သဖြင့် အမြဲနှင့်တူ၏။ဝါ-အဖိုနှင့်တူ၏။ ကုဋ္ဌဋ္ဌော-တောင်တွင်ကဲ့သို့နိုင်မြဲစွာတည်၏။ ဝေသိကဋ္ဌာယိဋ္ဌိတော-လှုပ်ရှားမယိုင် မြဲနိုင်စွာတည်သော တံခါးတိုင် ကဲ့သို့တည်၏။(တစ်နည်း) ဣသိကဋ္ဌာယိဋ္ဌိတော-ဖြူဆံမြက်၏ အတွင်း၌တည်သော အဆံကဲ့သို့တည်။ (တစ်နည်း) သော-ထိုသမဏဗြာဟ္မဏအမည်ရသော ပုဂ္ဂိုလ်သည်။ (ဈာနာနဘာဝသမ္ပန္နော-ဈာန်၏အာနုဘော်ဖြစ်သော အဘိဉာဉ်နှင့်ပြည့်စုံသော။ ဒိဋ္ဌိဂတိကော-မိစ္ဆာအယူရှိသူသည်။ ဟုတွာ-၍)ဤသို့ ဘာဋီ၌-ထည့်ပါ၌နှင့် တစ်နည်းပေးသည်။

ပုံစံ(၅) တေစ သတ္တာ သန္တာဝန္တိ သံသရန္တိ စဝန္တိ ဥပပဇ္ဇန္တိ အတ္ထိတွေဝ သဿတိသမန္တိ။ တေစသတ္တာ-တို့သည်။ သန္တာဝန္တိ-ဤဘဝမှ ထိုဘဝသို့ ပြေးသွားကုန်၏။ သံသရန္တိ-ခေါက်တုံ့ခေါက်ပြန် ပြေးသွား ကျင်လည်ကြရကုန်၏။ စဝန္တိ-ရွေ့လျော့ကြရကုန်၏။ဥပပဇ္ဇန္တိ-ဖြစ်ကြရကုန်၏။ဝါ-ပဋိသန္ဓေ နေကြ ရကုန်၏။သဿတိသမံ-အမြဲတည်သော မြေ၊မြင်းမိုင်တောင် နေ လ နက္ခတ်နှင့်အတူ။အတ္တာစ-သည်လည်း ကောင်း။လောကော စ-သည်လည်းကောင်း။အတ္ထိတွေဝ-ရှိသည်သာ။ (တစ်နည်း) သဿတိသမံ-သော။အတ္တာစ လောကောစ အတ္ထိတွေဝ၊ဤသို့ ဝိသေသန လိင်္ဂဝိပုလ္လာသ ကြ၍ပေးပါ။သီ၊ဋီ၊သစ်။(တစ်နည်း) အတ္တာစ-လောကောစ-သဿသတိသမံ-စွာ။ ဤသို့လည်း ကြိယာဝိသေသနကြ၍ပေးပါ။သီ၊ဋီ၊ဟောင်း။

ပုံစံ(၆) ဣမိနာမဟံတေ ဇာနာမိ၊ ယထာ ဣမိနာ-ဝိသေသာဓိဂမေန-ဤပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဟူသော တရားထူးကို ရခြင်းကြောင့်။ အဟံ-သည်။ ယထာ-ယေန ဒုဘကာရေန-အကြင်အခြင်းအရာအားဖြင့်။ပ။ဝေ-ဤအခြင်းအရာကို။ဇာနာမိ။

ပုံစံ(၇) သော တက္ကပရိယာဟတံ ဝိမံသာနုစရိတံ သယံ ပဋိဘာနံ ဝေမာဟာ။ ဒီ၊၁။၁၅။ သော-ထိုသမဏဗြာဟ္မဏ အမည်ရသော ပုဂ္ဂိုလ်သည်။တက္ကပရိယာဟတံ-ဝိတက်ဖြင့်အဖန်ဖန်တီး ခေါက်အပ်သော။ဝိမံသာနုစရိတံ-စူးစမ်းတတ်သော ဉာဏ်အတုဖြင့် အဖန်ဖန်ဖြစ်စေအပ်သော။သယံပဋိဘာနံ-မိမိ၏ရှေးရှုထင်လာသော ဉာဏ်အတုကြောင့် ကောင်းစွာဖြစ်သော။(သဿတဒိဋ္ဌိ-သဿတဒိဋ္ဌိကို။ဂေဟေတွာ-၍)ဝေ အာဟာ။

ပုံစံ(၈) တဉ္ဇဿ တထာဂတော ပဇာနာတိ၊ တတောစ ဥတ္တရိတရံ ပဇာနာတိ၊တဉ္ဇ ပဇာနံ န ပရာမသတိ။ (ဗျတိရေကဝါကျထည့်လိုသော်-ကေဝလံ-သီလ သမာဓိ သဗ္ဗညုတဉာဏ်နှင့်မရောမယှက် သက် သက်။ဒိဋ္ဌိဂတမေဝ-အကြောင်းနှင့်တကွ ဂတိနှင့်တကွဖြစ်သော မိစ္ဆာအယူကိုသာ။န ပဇာနာတိ-အပြားအား ဖြင့်သိတော်မူသည် မဟုတ်။)တဉ္ဇ-ထိုအကြောင်းနှင့်တကွ ဂတိနှင့်တကွသော မိစ္ဆာအယူကိုလည်း။တထာဂတော- ပဇာနာတိ။တတော-မိစ္ဆာအယူထက်။ဥတ္တရိတရံစ-သာလွန်မြင့်မြတ်သော သီလသမာဓိ သဗ္ဗညုတဉာဏ်တော် ကိုလည်း။ပဇာနာတိ။တံ(ဝိသေသံ)-ထိုသီလ သမာဓိ သဗ္ဗညုတဉာဏ်တော်တည်းဟူသော တရားထူးကို။ ပဇာနံစ(ပဇာနံတောဝိ)-သိတော်မူပါသော်လည်း။တဏှာဒိဋ္ဌိမာနပရာမာသဝေနေ-တို့၏အစွမ်းဖြင့်။န ပရာမသတိ- သုံးသပ်တော်မူ။

ပုံစံ(၉) အပရာမသတော စဿ ပစ္စတ္တညေဝ နိဗ္ဗတိ ဝိဒိတာ။

သီလဇ္ဇနိတထွေ (၆)

အပရာမသတောစ-တဏှာဒိဋ္ဌိမာနတို့ဖြင့် မှားမှားယွင်းယွင်း သုံးသပ်တော် မမူသည်လည်းဖြစ်သော။
ဝါ-သုံးသပ်တော် မမူခြင်းကြောင့်လည်း။ အသဘာဝတော-ထိုမြတ်စွာဘုရားသည်။ ဝါ-၏။ ပစ္စုတ္တညေဝ- ကိုယ်
တော်တိုင်သာလျှင်။ နိဗ္ဗုတိ-ပရာမာသကိလေသာတို့၏ ငြိမ်းအေးခြင်းကို။ ဝါ-ကိလေသပရိနိဗ္ဗာန်ကို။ ဝါ-သည်။
ဝိဒိတာ-သိအပ်ရအပ်ပြီ။ ဝါ-ထင်ရှားပြီ။

ပထမဘာထဝါရပြီ။

ကောစု သဿသတဝါဒ

ပုံစံ(၁) ဟောတိ ခေါ သော ဘိက္ခဝေ သမယော။ ယံ ကဒါစိ ကရဟစိ ဒီယဿ အဇ္ဈနော
အစ္စယေန အယံ လောကော သံဝဋ္ဋတိ။ ဒိ၊ ၁။ ၁၆။ (အဋ္ဌကထာ၌ “ယံ” ကို နိပါတ်မျှဟု ဆို၏။)

သော-သမယော-ထိုအခါသည်။ ဟောတိခေါ-ရှိနိုင်သည်သာ။ ကဒါစိ-တရံတခါ၌။ ကရဟစိ-တရံတ
ဆစ်၌။ ဒီယဿ-ရှည်စွာသော။ အဇ္ဈနော-ကာလ၏။ အစ္စယေန-လွန်ရာအခါ၌။ ဝါ-လွန်ခြင်းကြောင့်။ အယံလော
ကော-ဤဩကာသလောကသည်။ သံဝဋ္ဋတိ-ကုန်ခမ်းသောအားဖြင့် ဖြစ်၏။ ဝါ-ပျက်၏။

နိဿယျာဗ္ဗိ ယံကို အနိယမကြံ၍ အနက်ပေးကြ၏-

ဘိက္ခဝေ-တို့။ ယံ-ယသ္မိသမယေ-အကြင်အခါ၌။ ကဒါစိ။ ကရဟစိ။ ဒီယဿအဇ္ဈနော အယံလော
ကော သံဝဋ္ဋတိ။ သော သမယော။ ဟောတိခေါ-ရှိသည်သာ။

ပုံစံ(၂) သုဘဋ္ဌာယိနော။

သုဘဋ္ဌာယိနော-တင့်တယ်သာယာကောင်းမွန်စွာသော ဥယျာဉ်ဗိမာန် ပဒေသာပင်တို့၌တည်ကြကုန်
သည်။ (တစ်နည်း) သုဘဋ္ဌာယိနော-တင့်တယ်လှစွာ ဝတ်စားတန်ဆာရှိကြကုန်သည်ဖြစ်၍တည်ကြကုန်သည်။

ပုံစံ(၃) ဝိဝဋ္ဌမာနေ လောကေ သုညံ ဗြဟ္မဝိမာန် ပါတုဘဝတိ။

လောကေ-ဩကာသလောကသည်။ ဝိဝဋ္ဌမာနေ-ဖြစ်လတ်သော်။ ဝါ-တည်လသော်။ သုညံ-ဖြစ်သော
သတ္တဝါမရှိခြင်းကြောင့် ကင်းဆိတ်သော။ ဗြဟ္မဝိမာန်-ပထမဈာန်ဗြဟ္မဝိမာန်သည်။ ပါတုဘဝတိ-ထင်ရှားဖြစ်၏။
မှတ်ချက်။ ။ ကာကွဏ၊ လက္ခဏဝန္တဖြစ်၍၊ ဟိတ်ပြင် သမ္မာန်ခံ အနက်ပေးမေးနိုင်သည်။

ပုံစံ(၄) (က) စိရံ ဒီယမဒ္ဓါနံ တိဋ္ဌန္တိ ဒိ၊ ၁။ ၁၆။

(ခ) စိရံ ဒီယမဒ္ဓါနံ တိဋ္ဌတိ၊ ဒိ၊ ၁။ ၁၇။

(က) စိရံ-ကြာမြင့်စွာသော။ ဒီယံ-ရှည်လျားစွာသော။ အဒ္ဓါနံ-ရှစ်ကပွဲဟုဆိုအပ်သော ကာလပတ်လုံး။ တိဋ္ဌန္တိ-
တည်နိုင်ကြကုန်၏။ (အဒ္ဓါနံ-အရ=သတိပြု)

(ခ) စိရံ-သော။ ဒီယံ-သော။ အဒ္ဓါနံ-အသရေယျကပ်၏ ထက်ဝက်ဟုဆိုအပ်သော အခွန်ပတ်လုံး။ တိဋ္ဌတိ-

ပုံစံ(၅) အဟမသ္မိ ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္တ၊ ဒသော ဝသဝတ္တိ
က္ကဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သမိတာ ဝသီ ပိတာ ဘူတဘဗျာနံ။ ဒိ၊ ၁။ ၁၇။

အဟံ-သည်။ ဗြဟ္မာ-သည်။ မဟာဗြဟ္မာ-မဟာဗြဟ္မာသည်။ အဘိဘူ-တစ်ပါးသောသတ္တဝါတို့ကိုလွှမ်း
မိုးနိုင်သည်။ (အဟံ-ငါ့ကို။) အညေဟိ-အခြားသူတို့သည်။ (ကံ-ကတ္တာ) အနဘိဘူတော-မလွမ်းမိုးအပ် မလွမ်း
မိုးနိုင်ဘူး။ သညဒတ္တ-စင်စစ်။ ဒသော-အလုံးစုံကိုမြင်နိုင်သည်။ ဝသဝတ္တိ-အလုံးစုံသော သတ္တဝါအပေါင်းကို
မိမိအလိုသို့လိုက်စေနိုင်သည်။ (လောကဿ-ကမ္ဘာလောကကို) က္ကဿရော-အစိုးရသည်။ ကတ္တာ-ပြုလုပ်တတ်
သည်။ နိမ္မာတာ-ဖန်ဆင်းတတ်သည်။ (လောကဿ-ထက်) သေဋ္ဌော-မြတ်သည်။ သမ္ပိတာ-စီမံတတ်သည်။ ဝသီ-
စွမ်းရည်သတ္တိရှိသည်။ ဘူတဘဗျာနံ-ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ သတ္တဝါတို့၏။ ပိတာ-ခမည်းတော်သည်။ အသ္မိ-
ပုံစံ(၆) မယာ က္ကမေ သတ္တာ နိမ္မိတာ၊ တံကိဿ ဟေတု။ မမံ ဟိ ပုဗ္ဗေ တေဒဟောသိ “အဟောဝတ
အညေပိ သတ္တာ က္ကတ္တတ္ထိ အာဂစ္ဆေယျန္တိ၊ က္ကတိ မမေ မနောပထိမိ၊ က္ကမေ သတ္တာ က္ကတ္တတ္ထိ
အာဂတာ တိ။ (တံ ကိဿဟေတု ဌ-တံ အနက်မဲ)။

ဗုဒ္ဓ ဗျူဟာ (ဗုဒ္ဓ ဗျူဟာ) ခြံစာ နှစ်ဆယ့် နှစ်

မယာ-ငါသည်။ ဣမေသတ္တာ-တို့ကို။ နိဗ္ဗိတာ-ဖန်ဆင်းအပ်ကုန်ပြီ။ ကိဿဟေတု-အဘယ်အကြောင်းကြောင့်။ နိဗ္ဗိတာ-ဖန်ဆင်းအပ်ကုန်သည်။ ဟိယသွာ-အကြင်ကြောင့်။ (ပရက္က)။ တစ်နည်း-တံ အနက်ရှိ။ မယာ-သည်။ ဣမေသတ္တာ-တို့ကို။ နိဗ္ဗိတာ-ပြီ။ တံ-ထို ငါဖန်ဆင်းအပ်ကုန်သည်၏အဖြစ်ကို။ ကိဿဟေတု-အဘယ်အကြောင်းကြောင့်။ ဝိညာယတိ-သိအပ်သည်။ ဟိ ယသွာ-အကြင်ကြောင့်။ (ဘာဠိ) ပုဗ္ဗေ-၌။ မမံ-ငါအား။ တေ-ဤအကြံသည်။ အဟောသိ-ပြီ။ ကိ-သည်။ အဟောသိ-နည်း။ အညေ-ကုန်သော။ သတ္တာပိ-သည်လည်း။ ဣတ္ထတ္တံ-ဤသို့ပြားသောဗြဟ္မာ့ပြည်သို့။ အဟော ဝတ အာဂစ္ဆေယျံ-လာကုန်ရာမူကားကောင်းလေစွ။ ဣတိ တေ။ အဟောသိ။ ပြီ။ ဣတိ-သို့။ မမေ-ငါ၏လည်း။ မနောပဏီဝိ-စိတ်၏တောင်တခြင်းသည်။ ဟောတိ-ဖြစ်၏။ ဝါ-ဖြစ်လည်းဖြစ်ကရော။ ဣမေသတ္တာ-တို့သည်လည်း။ ဣတ္ထတ္တံ-သို့။ အာဂတာ-ရောက်လာကုန်ပြီ။ (ဣတိ တသွာ-ထို့ကြောင့်။ ဣမေသတ္တာ-တို့ကို။ မယာ-သည်။ နိဗ္ဗိတာ-ဖန်ဆင်းအပ်ကုန်ပြီ။ (တံအနက်မဲ့နိဂုံး) (ဣတိ-ထို့ကြောင့်။ တံ-ထိုငါဖန်ဆင်းအပ်ကုန်သည်၏အဖြစ်ကို။ ဝိညာယတိ-သိအပ်၏။ (တံ အနက်ရှိနိဂုံး) ပုံစံ(၇) သန္တိ ဘိက္ခဝေ ခိဉ္ဇာပဒေါသိကာနာမ ဒေဝါ။ တေ အတိဝေလံ ဟဿခိဉ္ဇာရတိဓမ္မသံမာပန္နာဝိဟရန္တိ။

ဘိက္ခဝေ-တို့။ ခိဉ္ဇာပဒေါသိကာနာမ-အလွန်အကြူးပျော်မြူးသည့်အတွက် ပျက်စီးကုန်သည်၏အဖြစ်ကြောင့် ခိဉ္ဇာပဒေါသိကာမည်ကုန်သော။ (သဒ္ဓတ္ထ)ဝါ-ခိဉ္ဇာပဒေါသိကာမည်ရကုန်သော။ (ဝေါဟာရတ္ထ) ယေ ဒေဝါ-အကြင်ကမဗ္ဗိကာရ အဟာရကိုမှီ၍ အသက်ရည်ကြကုန်သော ကာမာဝစရနတ်တို့သည်။ (အဋ္ဌကထာဝါဒ) ဝါ-နိဗ္ဗာနရတ်၊ ပရနိဗ္ဗိတဝသဝတီနတ်တို့သည်။ (ကေစိဝါဒ) သန္တိတေ ဒေဝါ-တို့သည်။ အတိဝေလံ-ပျော်မြူးရိရာချိန်အခါကို လွန်အောင်။ (ဘာဠိ) ဝါ-စားချိန်အခါကို လွန်ကြကုန်၍။ (ပရက္က)ဝေလအထူး]ဝါ-အချိန်ကြာမြင့်စွာ။ (အဝိပ္ပါယတ္ထ) ဟဿခိဉ္ဇာရတိဓမ္မသမာပန္နာ-မေထုန်ခံစား ပျော်ပါး ရွှင်မြူးခြင်း၌ ဓမ္မလျော်ခြင်းသဘောသို့ ကောင်းစွာရောက်ကုန်သည်။ (ဟုဇ္ဇာ) ဝိဟရန္တိ။ (ဤ၌ ဒေဝအရ မေးနိုင်ပါသည်)

ကေစ္စသဿတံဝါဒုပ္ပိ။

အမရာဝိက္ခေပဝါဒ

ပုံစံ(၁) အမရာဝိက္ခေပိကာ-မပြီးမပြတ်သော ယူအဆစ်ကားဖြင့် အထူးထူးအပြားပြားပစ်ခြင်းရှိကုန်သည်။ ဝါ-အမရာမည်သော ငါးစင်းကဲ့သို့ အထူးထူးအပြားပြား ထိုမှဤမှ ပြေးသွားတတ်၍ ရှောင်လွှဲခြင်းရှိကုန်သည်။ ပုံစံ(၂) ဝေန္တိပိမေ နော၊ တထာတိပိ မေ နော၊ အညထာတိပိမေ နော၊ နောတိပိမေ နော၊ နောနောတိပိမေ နော။

(ယံ-အကြင်ကုသိုလ်ကို။ တံယာ-သင်သည်။ ပုဗ္ဗံ-မေအပ်၏။ တံ-ထိုကုသိုလ်ကို။) ဝေန္တိပိ- ကုသိုလ်ဟူ၍လည်း။ မေ-၏။ (လဒ္ဓိ-အယူသည်) နော (ဟောတိ) -မဖြစ်ပါ။ တထာတိပိ-အကုသိုလ်ဟူ၍လည်း။ မေ (လဒ္ဓိ) နော (ဟောတိ) အညထာပိ-ကုသိုလ် အကုသိုလ်နှစ်ပါးမှ တစ်မျိုးတစ်ခြားဟူ၍လည်း။ သဿတမှ တစ်မျိုးတစ်ခြားဟူ၍လည်း။ မေ (လဒ္ဓိ) နော (ဟောတိ) နောတိပိ-ထိုသုံးမျိုး မဟုတ်ဟူ၍လည်း။ မေ (လဒ္ဓိ) နော (ဟောတိ)။ နောနောတိပိ-ဘာကိုမေးမေး နောနောဟူ၍လည်း။ မေ- (လဒ္ဓိ) နော (ဟောတိ)

ပုံစံ(၃) တံ မမဿ ဥပါဒါနံ။ သော မမဿ ဝိဃာတော။

တံ-ထိုကုသိုလ်ကို။ မမ-ငါ၏။ ဥပါဒါနံ-မြဲမြံစွာ စွဲလမ်းခြင်း ပြင်းစွာယူခြင်းသည်။ အဿ-ဖြစ်ရာ၏။ သော-ထိုဒေါသပဋိညာ နှစ်ပါးအပေါင်းသည်။ မမ-၏။ ဝိဃာတော-ပြင်းစွာပင်ပန်းခြင်း ညှင်းမတ်ဗြဟ္မဿ။ အဿ-၏။ (တစ်နည်း) တံ-ထိုရာဂ ဒေါသနှစ်ပါး အပေါင်းသည်။ ပ။

ပုံစံ(၄) တတ္ထ မေ အဿ ဆန္ဒော ဝါ ရာဂေါ ဝါ ဒေါသော ဝါ ပဋိယောဝါ။ ဒီ၊ ဋ္ဌ၊ ဝ၊ ၂၄။

တတ္ထ-ထိုသို့ဖြေဆိုခြင်းကြောင့်။ မေ-ငါ၏။ ဆန္ဒောဝါ-အနည်းငယ်နှစ်သက်ခြင်းသော်လည်းကောင်း။ ရာဂေါဝါ-အကြီးအကျယ် တပ်မက်ခြင်းသည်သော်လည်းကောင်း။ ဒေါသောဝါ-အနည်းငယ် စိတ်ပျက်ခြင်းသည်သော်လည်းကောင်း။ ပဋိယောဝါ-အကြီးအကျယ် စိတ်ထိခိုက်ခြင်းသည်သော်လည်းကောင်း။ အဿ-၏။

သီလဗျူဟာ (၁)

ပုံစံ(၅) သန္တိ ဟိ- ခေါ သမဏဗြာဟ္မဏာ ပဏ္ဍိတာ နိပုဏာ ကတပရပုဂါဒါ ဝါလဝေဓိရူပါ။ ဒီ၊၁။၂၅။
ပဏ္ဍိတာ-သုတမယပညာ စိန္တာမယပညာရှိကုန်သော။နိပုဏာ-နက်နဲသော ပဋိသန္ဓေပညာဖြင့် သိမ်မွေ့
ကုန်သော။ကတပရပုဂါဒါ-သိအပ်ပြီးသော သူတပါးတို့၏ အယူဝါဒ၊ပြိုင်ဆိုင်သမှု ပြုအပ်ပြီးသော သူတပါး
တို့၏အယူဝါဒရှိကြကုန်သော။ဝါလဝေဓိရူပါ-သားမြီးဖျားကို ပစ်ခွင်းနိုင်သော လေးတော်သားတို့၏ သဘောရှိကြ
ကုန်သော။ သမဏဗြာဟ္မဏာ သန္တိ။ [နိယမာနိယမနည်းအနက်ပေး မေးနိုင်သည်။]ပေးနည်းပြန်ရ။

ပုံစံ(၆) တေ ဘိန္နန္တာ မညေ စရန္တိ ပညာဂတေန ဒိဋ္ဌိဂတာနိ။ တေ မံ တတ္ထ သမနယုဉ္ဇေယျံ
သမနဂါဟေယျံ သမနဘာသေယျံ။

တေ-ထိုပညာရှိသမဏဗြာဟ္မဏတို့သည်။(ပရေသံ-အခြားသူတို့၏)ဒိဋ္ဌိဂတာနိ-အယူတို့ကို။ (အတ္တ
နော- မိမိ၏) ပညာဂတေန-ပညာအထူးအပြားအားဖြင့်။(ဂတ သဒ္ဓါပဘောဒအနက်)တစ်နည်း-ပညာဂတေန-
ပညာဖြင့်(ဂတ အနက်)။ဘိန္နန္တာမညေ-ဖျက်ခွဲသကဲ့သို့၊စရန္တိ-လှည့်လည်ကြကုန်၏။တေ-တို့သည်။ မံ-ကို။ တတ္ထ-
ထိုကုသိုလ်အကုသိုလ်တို့၌။သမနယုဉ္ဇေယျံ-အယူကို စစ်ဆေးမေးမြန်းကုန်ရာ၏။သမနဂါဟေယျံ-
အကြောင်းကိုလည်း စစ်ဆေးမေးမြန်းကုန်ရာ၏။ သမနဘာသေယျံ-အယူ၏အကြောင်းတွင် အပြစ်တင်၍သွန်
သင်ပြညွှန်း တိုက်တွန်းကုန်ရာ၏။

ပုံစံ(၇) ရူပိ အတ္တာ ဟောတိ အရာဂေါ ပရံ မရဏာ။ သညီတိ နံ ပညပေန္တိ။ ဒီ၊၁။၂၉။

ရူပိ-ကသိုလ်းရုပ်ရှိသော။ဝါ-ဖောက်ပြန်ခြင်းသဘောရှိသော။မရဏာ-သေရာအခါမှ။ပရံ-နောက်၌။
အရာဂေါ-ရောဂါမရှိသည်။ဝါ-အနာမရှိသည်။ဝါ-ပျက်စီးခြင်းမရှိသည်။ဝါ-မြဲသည်။သညီ-သညာရှိသည်။ဟောတိ။
ကူတိ။ နံ-ထိုအတ္တကို။(အာဖိဝကာဒယောဝိယ-အာဖိဝကာတက္ကတွန်းစသို့တို့ကဲ့သို့)။ပညာပေန္တိ-ပညတ်
ကြကုန်၏။ (ကသိဏရူပံ "အတ္တာ" တံ အာဖိဝကာဒယောဝိယ။ ဒီ၊၅။၁။၁၀၉။)

ပုံစံ(၈) အရူပိ အတ္တာ ဟောတိ အရာဂေါ ပရံ မရဏာ။ သညီတိ နံ ပညပန္တိ
(နိဂဏ္ဏာဒယောဝိယ-နိဂဏ္ဏစသို့တို့ကဲ့သို့၊တေသမဏဗြာဟ္မဏာ) ဤသို့ ကတ္တာနှင့် ဥပမာပေး)။

ပုံစံ(၉) ယတော ခေါ ဘော အယံ အတ္တာ ရူပိ စာတုမဟာဘူတိကော မာတာပေတ္တိကသမ္ဘဝေါ
ကာယဿ ဘောဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ။ ဒီ၊၁။၃၁။

ဘော-အချင်းတို့။ ယတော-အကြင်ကြောင်း၊အယံ အတ္တာ-သည်။ ရူပိ-ရုပ်ရှိသည်။စာတုမဟာဘူတိ
ကော-လေးပါးသောမဟာဘူတ်အထည်ကိုယ်ရှိ၏။မာတာပေတ္တိကသမ္ဘဝေါ-မိဘတို့၏သုတ်သွေးကြောင့်
ကောင်းစွာဖြစ်၏။ (တတော-ထိုကြောင့်)ကာယဿ-ဥပါဒိန္နကဒန္တာကိုယ်၏။ဘောဒါ-ပျက်ခြင်းကြောင့်။ဥစ္ဆိဇ္ဇတိ-
ပြတ်ရ၏။ဝိနဿတိ-ပျက်ဆီးရ၏။

ပုံစံ(၁၀) အတ္ထိ ခေါ ဘော သော အတ္တာ။ ယံ တံ ဝဒေသိ၊ နေသော နတ္ထိတိ။ ဝဒါမိ၊ နောစ ခေါ
ဘော အယံ အတ္တာ တောဝတာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ ပတ္တော ဟောတိ။ ဒီ၊၁။၃၃။

ဘော-အမောင်။ တံ-သည်။ ယံ-အကြင်ကာမဂုဏ်ငါးပါးကို စိတ်တိုင်းကျခံစားနိုင်သောအတ္တကို။
ဝဒေသိ-ပြောဆို၏။ သောအတ္တာ-ဤအတ္တသည်။အတ္ထိခေါ-ရှိပေသည်သာ။သော-ဤအတ္တသည်။နတ္ထိ-မရှိ။
ကူတိ-ဤသို့။နဝဒါမိ-မပြောလိုပါ။ ဘော-အမောင်။ စခေါ-ထိုသို့ပင်ရှိပါသော်လည်း။အယံအတ္တာ-အတ္တ
သည်။တောဝတာ-ကာမဂုဏ်ငါးပါးကို စိတ်တိုင်းကျ ခံစားနိုင်ရုံမျှဖြင့်။ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ-လွန်မြတ်သော ပစ္စုပ္ပန်
အတ္တဘော၌ ဒုက္ခခပ်သိမ်းအေးငြိမ်းခြင်းသို့။ ပတ္တော-ရောက်သည်။နော ဟောတိ-မဖြစ်သေး။

အမရာဝိက္ခေပဝါဒဗြီး

ပရိတသံတဝိပုန့်တဝါရ-ဇဿပစ္စယဝါဒ

(၁) တကြ ဘိက္ခဝေ ယေတေ သမဏဗြာဟ္မဏာ သဿတံဝါဒါ သဿတံ အတ္တာနဉ္စ လောကဉ္စ
ပညပေန္တိ တေဟိ ဝတ္ထုဟိ။

ဘိက္ခဝေ-တို့၊ တကြ-ထိုသမဏဗြာဟ္မဏအမည်ရသော ပုဂ္ဂိုလ်တို့တွင်။ ယေတေသမဏဗြာဟ္မဏာ-
တို့သည်။ (ယေနဒိဋ္ဌိဝေဒယိတေန-အကြင်ဒိဋ္ဌိဝေဒနာဖြင့်။ သောမနဿဇာတာ-ဖြစ်သောဝမ်းမြောက်ခြင်း ရှိကြ
ကုန်သည်။ ဟုတွာ-၍။) စတူဟိ-ကုန်သော။ ဝတ္ထုဟိ-အကြောင်းတို့ဖြင့်။ အတ္တာနုဉ္စ-ကိုလည်းကောင်း။ လော
ကဉ္စ-ကိုလည်းကောင်း။ သဿတံ-မြတ်ဗုဒ္ဓ။ ပညပေန္တိ-ပညတ်ကုန်၏။ (တေသံသမဏဗြာဟ္မဏာနံ-တို့၏။)

ဝိဝေကထာဝီ

ပုံစံ(၁) အယံ ဣမေဟိ သဗ္ဗေဟေဝ ဥတ္တရိတရံ ပဇာနာတိ။ ဒါ၊ ၁။ ၄။

တဒါ-ထိုအခါ၌။ အယံဘိက္ခု-အာရဒ္ဓဝိပဿကရဟန်းသည်။ ဝါ-ဗဟုသုတဂန္ထရရဟန်းသည်။ ဝါ-
သောတာပန်အစ ရဟန္တာအဆုံး အရိယာရဟန်းအားလုံးသည်။ (ဒိဋ္ဌိဉ္စ-ဒိဋ္ဌိကိုလည်းကောင်း။) သဗ္ဗေဟေဝ-
အလုံးစုံသာဖြစ်ကုန်သော။ ဣမေဟိ-ဤမိစ္ဆာအယူတို့ထက်။ ဥတ္တရိတရံ-သာ၌လွန်စွာ။ ဝါ-သာ၌ လွန်မြတ်သော
သီလ သမာဓိ ပညာ အရတ္ထဖိုလ်တိုင်အောင်သော တရားကို။ ပဇာနာတိ-အပြားအားဖြင့် သိ၏။

[ဥတ္တရိတရံ-သီလသမာဓိပညာဝိပတ္တိ နှိ ယာဝ အရဟတ္တာ ဇာနာတိ။ ဒါ၊ ၁။ ၁။ ၁။]

**ပုံစံ(၂) သဗ္ဗေ တေ ဣမေဟေဝ ဒွါသဋ္ဌိယာ ဝတ္ထုဟိ အန္တောဇာလိကတာ ဝေတ္ထ သိတာဝ ဥမ္မုဇ္ဇမာနာ
ဥမ္မုဇ္ဇန္တိ။ ဝေတ္ထ ပရိယာပနာ အန္တောဇာလိကတာဝ ဥမ္မုဇ္ဇမာနာ ဥမ္မုဇ္ဇန္တိ။**

သဗ္ဗေ-ကုန်သော။ တေ-ထို သမဏဗြာဟ္မဏအမည်ရသော ပုဂ္ဂိုလ်တို့သည်။ ဒွါသဋ္ဌိယာ-(၆၂)ပါး
ကုန်သော။ ဣမေဟေဝဝတ္ထုဟိ-ဤအကြောင်းတို့ဖြင့်သာလျှင်။ အန္တောဇာလိကတာ- ဒေသနာတော်ထည်း
ဟူသော-ပိုက်ကွန်အထွင်း၌ ပြုအပ်ကုန်ပြီ။ ဝေတ္ထ-ဤဒေသနာတော် တည်းဟူသောပိုက်ကွန်၌ သိတာဝ-ပို၍သာလျှင်။
(ဟုတွာ)ဥမ္မုဇ္ဇန္တိ-၄ပုံကြဖော် ကြကုန်၏။ ဝါ-မြတ်ကြ ပေါ်ကြကုန်၏။ ဝေတ္ထ-၌။ ပရိယာပနာဝ-အကျုံး
ဝင်ကုန်သည်သာလျှင်။ အန္တောဇာလိကတာဝ-ကုန်သည်သာလျှင်။ (ဟုတွာ) ဥမ္မုဇ္ဇမာနာ-ကုန်လသော်။ ဥမ္မုဇ္ဇန္တိ။

ပုံစံ(၃) ဥစ္စိန္တဘဝနေတ္တိကော ဘိက္ခဝေ တထာဂတဿ ကာယော တိဋ္ဌတိ။

ဘိက္ခဝေ။ တထာဂတဿ-မြတ်စွာဘုရား၏။ ကာယော-ကိုယ်တော်သည်။ (အရဟတ္တမဂ္ဂသတ္တေန-
မဂ်အရဟတ် သံလျက်မြတ်ဖြင့်=ကရိယံ) ဥစ္စိန္တဘဝနေတ္တိကော-ဖြတ်အပ်ပြီးသော ဘဝသို့ ဆောင်ကြောင်း
တဏှာတည်းဟူသော ကြိုးရှိုတော်မူသည်။ (ဟုတွာ) တိဋ္ဌတိ-တည်တော်မူ၏။

ပုံစံ(၄) ကာယဿ ဘေဒါ ဥဒ္ဓံ ဖီဝိတပရိယောဒါနာ န နံ ဒက္ခန္တိ ဒေဝမနဿာ။

ကာယဿ-ဥပါဒိန္ဒကခန္ဓာကိုယ်၏။ ဘေဒါ-ပျက်ရာကာလမှ။ ဝါ-ပျက်ခြင်းကြောင့်။ ဥဒ္ဓံ-အထက်
ဖြစ်သော နောက်ကာလ၌။ ဖီဝိတပရိယောဒါနာ-ဖီဝိတိန္ဒြေ၏ အကြွင်းအကျန်မရှိ ကုန်ခမ်းခြင်းကြောင့်။ ဝါ-ကဝန်
ပဋိသန္ဓေ မနေခြင်းကြောင့်။ နံ တထာဂတံ-ထိုမြတ်စွာဘုရားကို။ ဒေဝမနဿာ-နတ်လူတို့သည်။ နဒက္ခန္တိ-
မဖူးမြင်ရကုန်တော့လတ်။

**ပုံစံ(၅) သေယျထာဝိ ဘိက္ခဝေ အမ္မပိဏ္ဍိယာ ဝဏ္ဏန္တိန္ဒာယ ယာနိ ကာနိစိ အမ္မာနိ ဝဏ္ဏဗန္ဓာနိ။
သဗ္ဗာနိ တာနိ တဒန္ဓယာနိ ဘဝန္တိ။**

ဘိက္ခဝေ-တို့။ သေယျထာဝိ-ဥပမာမည်သည်ကာ။ အမ္မပိဏ္ဍိယာ-သရက်သီးခိုင်သည်။ ဝါ-ကို။ ဝဏ္ဏ
န္တိန္ဒာယ-အညာ၌ ဖြတ်အပ်သည်။ ဝါ-ဖြတ်အပ်သောအညာရှိသည်။ (သမာနာယ-ဖြစ်လသော်) တစ်နည်း-
ဝဏ္ဏန္တိန္ဒာယ-ဖြတ်အပ်ပြီးသော အညာရှိသော။ အမ္မပိဏ္ဍိယာ-သရက်ခိုင်၏။ ယာနိကာနိစိ-အကြင်အမှတ်မရှိ
အကြွင်းမဲ့သည့် အလုံးစုံကုန်သော။ ဝဏ္ဏဗန္ဓာနိ-အညာနှင့်စပ်ကုန်သော။ အမ္မာနိ-သရက်သီးတို့သည်။ (သန္တိ) သဗ္ဗာ-
ကုန်သော။ တာနိအမ္မာနိ။ တဒန္ဓယာနိ-အညာသို့ အစဉ်လိုက်ကုန်သည်။ ဘဝန္တိ သေယျထာဝိ-ဖြစ်ကုန်သကဲ့သို့။

**ပုံစံ(၆) ဝေံ ဝုတ္တေ အာယသ္မာ အာနန္ဓော ဘဂဝန္တံ တေဒဝေါစ “အစ္စရိယံ ဘန္တေ အဗ္ဗုတံ ဘန္တေ
ကော နာမော အယံ ဘန္တေ ဓမ္မပရိယာယော” တိ။ ဒါ၊ ၁။ ၄။**
ဝေံ-ဤသို့။ (ဘဂဝတာ-သည်။ ကတ္တာ) (ဣမသ္မိသုတ္တေ-ဤဗြဟ္မဇာလသုတ်တော်ကို။ လက္ခဏဝန္တကံ)

သီလဇ္ဇာန်စာချုပ် (၁)

ဝုတ္တေ-ဟောတော်မူအပ်သော်။ အာယသ္မာ အာနန္ဒော-သည်။ ဘဂဝန္တံ-ကို။ တေဝစနံ-ကို။ အဝေါစ-လျှောက်ပြီး။ ကိအဝေါစဘန္တေ။ အတ္တရိယံ-သူကထမ်းတောင်တက် ရံခါထွက်သို့ ဆက်ဆက်မပြတ် ဖြစ်တတ်ပါပေစွတကာ။ ဝါ-လက်ချစ်ရိုက်တီး မြေတုန်ဟီးအောင် အံ့ချီးခြင်းငှာ ထိုက်ပါပေစွတကာ။ အယံဓမ္မပရိယာယော-ဤတရား ဒေသနာတော်သည်။ ပါ-ဒေသထဗ္ဗအနက်ကို ထက်ဝန်းကျင်မှသိစေတတ်သော တရားဒေသနာတော်သည်။ ကောနာမော-အဘယ်အမည်ရှိပါသနည်း။ ဣတိ အဝေါစ။

ပုံစံ(၇) တသ္မာတိဟတံအာနန္ဒ ဣမံ ဓမ္မပရိယာယံ အတ္တဇာလန္တိဝိ နံ ဓာရေဟိ။ (အနိယမဝါကျထည့်) အာနန္ဒ-အာနန္ဒာ။ (ယသ္မာ-ကြောင့်။ ဣဟ-ဣမသ္မိ ဓမ္မပရိယာယေ-ဤတရားဒေသနာတော်၌။ ဣဓတ္ထောပိ-ဤပစ္စုပ္ပန်အကျိုးကိုလည်းကောင်း၊ ပရတ္ထောပိ-တမလွန်အကျိုးကိုလည်းကောင်း၊ ဝိဘတ္တာ-ဝေဘန် အပ်ပြီး။) တသ္မာ-ထို့ကြောင့်။ ဣမံ ဓမ္မပရိယာယံ-ကို။ အတ္တဇာလန္တိဝိ-အတ္တဇာလဟူ၍လည်း။ ဝါ-အကျိုးဟူသော ပိုက်ကွန်ရိုသော သုတ်ဟူ၍လည်း။ ဓာရေဟိ-မှတ်လေလော့။

ပုံစံ(၈) ဓမ္မဇာလန္တိဝိ နံ ဓာရေဟိ၊ ဗြဟ္မဇာလန္တိဝိ နံ ဓာရေဟိ၊ ဒိဋ္ဌိဇာလန္တိဝိ နံ ဓာရေဟိ၊ အနတ္တရော သင်္ဂါမဝိဇယောတိဝိ နံ ဓာရေဟိ။

ယသ္မာ၊ ဣတ္ထေ-ဤတရားဒေသနာတော်၌။ တန္တိမ္မော-ပါဠိတော်တရားတို့ကို။ ကထိတာ-ဟောတော်မူအပ် ကုန်ပြီ။ တသ္မာ-ထို့ကြောင့်။ ဣဟ-၌။ တံ။ ဣမံဓမ္မပရိယာယံ-ကို။ ဓမ္မဇာလန္တိဝိ-ပါဠိတော်တရားတည်းဟူသော ကွန်ယက်ရှိသော ဒေသနာတော်ဟူ၍လည်း။ ဓာရေဟိ။ ယသ္မာ ဣတ္ထေ၊ ဗြဟ္မ-မြတ်သောသဗ္ဗညုတဉာဏ်-ကို။ ဝိဘတ္တံ-အကျယ်ဝေဘန်တော်မူအပ်ပြီး။ တသ္မာ-ဣဟ-တံ။ ဣမံဓမ္မပရိယာယံ၊ ဗြဟ္မဇာလန္တိဝိ-မြတ်သောသဗ္ဗ ညုတဉာဏ်တည်းဟူသော ကွန်ယက်ရှိသော ဒေသနာတော်ဟူ၍လည်း။ ဓာရေဟိ။

(ယသ္မာ ဣတ္ထေ ဒွါသဋ္ဌိဒိဋ္ဌိယော ဝိဘတ္တာ၊ တသ္မာ ဣဟ ဒိဋ္ဌိဇာလန္တိဝိ နံ ဓာရေဟိ။ ယသ္မာ ဣမံ ဓမ္မပရိယာယံ သုတွာ ဒေဝပုတ္တမာရဓိ ခန္ဓာမာရဓိ မဇ္ဈမာရဓိ ကိလေသာမာရဓိ သက္ကာ မဒ္ဒိတံ။ တသ္မာ ဣမံ ဓမ္မပရိယာယံ အနတ္တရော သင်္ဂါမဝိဇယောတိဝိ ဓာရေဟိ။ ဒိ၊ ဋ္ဌ၊ ၁၁၈။) နည်းမှီအနက်ပေးပါ။ မှတ်ချက်။ ။ ဣမံ ဓမ္မပရိယာယံ ဟု ကံပါပြီးဖြစ်၍ နံ အနက်မရှိဟု မှတ်ပါ။ ။

ဗြဟ္မဇာလန္တိဝိ။

ပုစ္ဆာတောင်း

ဝေ မေ သုတံ။ (၁၃၃၈-ခုနှစ်) ပါ (၁) ဝေသဒ္ဓါ၏ အာကာရ နိဒဿန အဝဓာရဏအနက်၊ မေသဒ္ဓါ၏ မမဟူသောအနက်၊ သုတံသဒ္ဓါ၏ ဘာဝသာဓန အနက်ကိုသာယူ၍ အာလုပ်ပုဒ် ကံပုဒ်တို့ကို ထည့်စွက်ပြီး အနက်ပေးပါ။

ဘန္တေကဿပ-အရှင်မဟာကဿပ။ ဣမဿသုတ္တဿ-ကို။ ဘဂဝတော-၏။ သမ္မုခါ-မှ။ ဝေ ဇေတန အာကာရေန-ဤတစ်ခုတည်းသော အခြင်းအရာအားဖြင့်။ (ဝေသဒ္ဓါ၏ အာကာရအနက်ပေးပုံ။) ဝေ ဣမိနာ ဝုစ္စဟနနယေန-ဤသို့ ဧကသမယံဘဂဝါအစရှိသည်ဖြင့် ဆိုလတ္တံ့သော နည်းအားဖြင့်။ (ဝေသဒ္ဓါ၏ နိဒဿန အနက်ပေးပုံ။) ဝေ-ဘုရားဟောကိုသာလျှင်။ (ဝေသဒ္ဓါ၏ အဝဓာရဏအနက်ပေးပုံ။) မေ မမ-ငါ၏။ သုတံ ဥပလက္ခိတံ-နာယုမှတ်သားလိုက်ခြင်းသည်။ ဟောတိ။

ဧကံ သမယံ ဘဂဝါ အန္တရာစ ရာဇဂဟံ အန္တရာစ နာဠန္ဒံ အဒ္ဓါနမဂ္ဂပဋိပန္နော ဟောတိ မဟာတာ ဘိက္ခုသံဃေန သဒ္ဓိ ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ။

ပါ (၁) ၁၃၆၅-ခုနှစ်။ (ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ ၌-သဒ္ဓတ္ထ အဓိပ္ပပါယ်တ္ထ ထင်စေလျက်) ပဉ္စမတ္ထေဟိ-သင်္ချာငါးလီ အတိုင်းအရှည်ရှိကုန်သော။ ဘိက္ခုသတေဟိ-ရဟန်းတို့၏ အရာတို့နှင့် (သဒ္ဓတ္ထ)ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ-ရဟန်းငါးရာတို့နှင့်။ (အဓိပ္ပပါယ်)ကြွင်းအနက်များရှေး၌ပေးခဲ့ပြီး။

ဇနီး ဇနီး (ဖွန် နှစ်) ဤ စာ နှစ် စာ စာ

ဘဂဝန္တံ-ပိဋိတော ပိဋိတော အနုပစ္စာ ဟောန္တိ ဘိက္ခုသံဃဉ္စ(၁၃၄၀-၁၃၅၀)ပါ (၁)(ထည့်ပါဌ်မေး)
ဘဂဝန္တဉ္စ-သို့လည်းကောင်း။ ဘိက္ခုသံဃဉ္စ-သို့လည်းကောင်း။ ပိဋိတောပိဋိတော-နောက်မှနောက်မှ။
(ဒဿနံ-မြင်ခြင်းကို။ အဝိဟောန္တော-မစွန့်မူ၍။) အနုပစ္စာ-အစဉ်လိုက်ကုန်သည်။ (ရှေး၌ ပေးအပ်ပြီး)

အထခေါ သမ္ပဟုလာနံ ဘိက္ခုနံ ရတ္တိယာ ပစ္စုသသမယံ ပစ္စုဋ္ဌိတာနံ မဏ္ဍလမာဠေ သန္နိသိန္နာနံ
သန္နိပတိတာနံ အယံ သဒ္ဓိယမေဃော ဥဒပါဒိ။ (၁၃၁၅-၁၃၅၀) ပါ (၂)

အထခေါ-ဆရာတပည့်နှစ်ယောက် အစဉ်လိုက်ရာ ထိုအခါ၌။ ပစ္စုသသမယံ-မိုးသောက်ယံအခါ၌။
ပစ္စုဋ္ဌိတာနံ-အိပ်ရာမှထကုန်သည်ဖြစ်၍။ မဏ္ဍလမာဠေ-စည်းဝေးရာဇရပ်၌။ သန္နိသိန္နာနံ-အညီအညွတ်ထိုင်ကုန်
သော။ သန္နိပတိတာနံ-အညီအညွတ်ကျရောက်ကြကုန်သော။ (သဒ္ဓတ္ထ)ပါ-ကောင်းစွာစည်းဝေးကြကုန်သော။
(ပိပ္ပိယ)ဘိက္ခုနံ-တို့၏။ အယံသဒ္ဓိယမေဃော-ဤစကားပြောခြင်း သဘောသည်။ ဥဒပါဒိ-ထင်ရှားဖြစ်ပေါ်ပြီး။

ယာဝဉ္စိတံ တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန သတ္တာနံ
နာနာဓိမုတ္တိကတာ သုပ္ပဋိဝိဒိတာ။ (၁၃၅၀-၁၃၅၀) ပါ (၂) (အဋ္ဌကထာနှင့်အညီအနက်မေး)

ဇာနတာ-သတ္တဝါတို့၏အာသယာနသယကို သိတော်မူတက်ထသော။ ပဿတာ-အလုံးစုံသော ဥပယု
ဓမ္မတို့ကို ဉာဏ်တည်းဟူသော မျက်စိဖြင့် မြင်တော်မူတတ်ထသော။ အရဟတာ-ကိလေသာတည်းဟူသော ရန်သူတို့မှ
ဝေးတော်မူတတ်ထသော။ သမ္မာသမ္ဗုဒ္ဓေန-မဖောက်မပြန် မိမိအလိုလိုသာလျှင် အလုံးစုံသောတရား
တို့ကို သယမ္မုဉာဏ်ဖြင့် သိတော်မူပြီးထသော။ တေနဘဂဝတော-သည်။ သတ္တာနံ-တို့၏။ နာနာဓိမုတ္တိကတာ-
အထူးထူးသော နှလုံးသွင်းခြင်းရှိသည်၏အဖြစ်ကို။ ယာဝ-အလွန်အကဲသာလျှင်။ အပရိစ္ဆေဒေန-အာရုံအားဖြင့်
အပိုင်းအခြားမရှိသော။ သဗ္ဗညုတဉ္စထေန-ဖြင့်။ သုပ္ပဋိဝိဒိတာ-အကြွင်းမဲ့သိပြီး။

နိသဇ္ဇ ခေါ ဘဂဝါ ဘိက္ခု အာမန္တေသိ “ကာယနုတ္တ ဘိက္ခဝေ” တေရဟိ ကထာယ သန္နိသိန္နာ
သန္နိပတိတာ။ ကာစ ပန ဝေါ အန္တရာကထာ ဝိပုကတာ”တိ။ (၂) ၁၃၃၄။ ၁၃၅၀။ ၁၃၆၀-၁၃၆၀။

ဘိက္ခဝေ-တို့။ တေရဟိ-ယခုငါလာသောအခါ၌။ ကာယ-အဘယ်မည်သော။ ကထာယ-စကားကြောင့်။
တုမေ-တို့သည်။ သိန္နိသိန္နာ-စည်းဝေးကြကုန်သည်။ သန္နိပတိတာ-တစ်ပေါင်းတည်းနေကုန်သည်။ အတ္တန-ဖြစ်ကုန်
သနည်း။ ဝေါ-သင်တို့၏။ ဝိပုကတာ-အပြီးသို့မရောက်သေးသော။ အန္တရာကထာ-ကမ္မဋ္ဌာန်း၏အကြား၌ ဖြစ်သော
စကားသည်။ ကာစ ပန-အဘယ်စကားနည်း။

(တစ်နည်း) ဘိက္ခဝေ-တို့။ ဇတရဟိ-၌။ ကာယ-သော။ ကထာယ-ဖြင့်။ ဧတ္ထ-ဤစည်းဝေးရာဇရပ်၌။
သန္နိသိန္နာ။ သန္နိပတိတာ။ ဘဝထ။ ဝေါ။ ကာစ ပန-အဘယ်မည်သော။ အန္တရာကထာ။ ဝိပုကတာ-အပြီးသို့မရောက်
သနည်း။ (ရှေး၌ ရေးသားပြီး)

မမံ ဝါ ဘိက္ခဝေ ပရေ အဝဏ္ဏံ ဘာသေယျံ။ ဓမ္မဿ ဝါ အဝဏ္ဏံ ဘာသေယျံ။ သံဃဿ
ဝါ အဝဏ္ဏံ ဘာသေယျံ။ တတြ တုမေဟိ န အာယာတော န အပ္ပစ္စယော န စေတသော
အနဘိရဒ္ဓိ ကရဏီယာ။ ပါ (၃) ၁၃၁၅-၁၃၅၀။

ဘိက္ခဝေ-တို့။ အပရေ-ဆန့်ကျင်ဘက်ဖြစ်ကုန်သော သတ္တဝါတို့သည်။ မမံဝါ-ငါ၏မူလည်း။ အဝဏ္ဏံ-
ကျေးဇူးမဲ့ စကားကို။ ဘာသေယျံ-ဆိုကုန်ရာ၏။ တတြ-ထိုကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ဆိုကုန်သူတို့၌။ တုမေဟိ-
တို့သည်။ အာယာတော-အမျက်ထွက်ခြင်းကို။ နကရဏီယော-မပြုအပ်။ အပ္ပစ္စယော-နှလုံးမသာယာခြင်းကို။
နကရဏီယော-အပ်။ စေတသော-စိတ်၏။ အနဘိရဒ္ဓိ-မနှစ်သက်ခြင်းကို။ နကရဏီယာ-အပ်။

တတြ စေ တုမေ အဿထ ကုပိတာဝါ အနတ္တမနာဝါ။ တုမံယေဝဿ တေန အန္တရာယော။
ပါ (၃) ၁၃၄၆-၁၃၅၀။ (တေန ကို နှစ်နက်ကြ)

တတြ-ထိုသို့ကဲ့ရဲ့စကားကို ဆိုကုန်သောသူတို့၌။ တုမေ-တို့သည်။ ကုပိတာဝါ-အမျက်ထွက်ကုန်မူ
လည်း။ စေအဿထ-အကယ်၍ ဖြစ်ကုန်အံ့။ အနတ္တမနာဝါ-နှလုံးမသာယာ ဖြစ်ကုန်သည်မူလည်း။ စေအဿ
ထ။ ဝေ-ဤသို့အမျက်ထွက်ကုန်သည်နှလုံးမသာယာကုန်သည်။ သန္တေသု-ကုန်သော်။ တုမာကံယေဝ-၏သာလျှင်။

တေန-ထိုသို့အမျက်ထွက်ခြင်းနည်းမသာယာခြင်းဖြင့်၊ဝါ-ကြောင့်၊တစ်နည်း-တေန ကောပေန-ထိုသို့အမျက်ထွက်ခြင်းကြောင့်၊တစ်နည်း-တာယ စ အနတ္တမနတာယ-ထိုသို့ နည်းမသာယာခြင်းကြောင့်၊အန္တရာယော-ပထမပျာန် အစရှိသည်ကို ရခြင်း၏ အန္တရာယ်သည်။အဿ ဘဝေယျ။

တကြ တုမေဟိ အဘူတံ အဘူတတော နိဗ္ဗေတေတဗ္ဗံ “ဣတိပေတံ အဘူတံ၊ ဣတိပေတံ အတန္တုနတ္ထိစေတံ အမေသု၊န စ ပနေတံ အမေသု သံဝိဇ္ဇတီ”တိ။ပါ (၃) ၁၃၂၈-ခုနှစ်။ (တကြအစွဲ)

တကြ-ထိုသို့ကျေးဇူးမဲ့ စကားကိုဆိုရာ၌၊တုမေဟိ။ အဘူတံ။ အဘူတတော-ဖြင့်။ ဣတိပိဏ္ဍိနာကာရဿန-ဤအကြောင်းဖြင့်လည်းဖြင့်လည်း။ တေ-ဤစကားသည်။ အတန္တု-မမှန်။ တေဝေမ္မဇာတံ-ဤတရားသဘောသည်။ အမေသု-တို့၌။ နတ္ထိစ နတ္ထိဝေ-မရှိသာလျှင်ကတည်း။တေဝေမ္မဇာတံ။အမေသု။ ပနကေန္တေန-စင်စစ်အားဖြင့်။နသံဝိဇ္ဇတီဝေ-ထင်ရှားမရှိ သာလျှင်ကတည်း။ ဣတိ။ နိဗ္ဗေတေတဗ္ဗံ-ပယ်ဖျောက်အပ်၏။

အပ္ပမတ္တကံ ခေါ ပနေတံ ဘိက္ခဝေ ဩရမတ္တကံ သီလမတ္တကံ၊ ယေန ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏိ ဝဒမာနော ဝဒေယျ။ ပါ (၃) ၁၃၂၉-ခုနှစ်။ (နိယမာနိယမ အစွဲ)

ဘိက္ခဝေ-တို့။ယေန ပါဏာတိပါတဝိရမဏာဒိသီလေန-အကြင်သူအသက်ကိုသတ်ခြင်းမှ ကြဉ်ခြင်း အစရှိသော သီလဖြင့်၊ပုထုဇ္ဇနော-သည်။တထာဂတဿ-ငါဘုရား၏။ ဝဏ္ဏိ-ကို။ဝဒမာနော-ခိုးမွမ်းသည် ဖြစ်၍။ဝဒေယျ-ဆိုရာ၏။တေပါဏာတိပါတဝိရမဏာဒိသီလံ-ထိုပါဏာတိပါတမှ ကြဉ်ခြင်းအစရှိသော သီလသည်။အပ္ပမတ္တကံခေါပန-နည်းသောအတိုင်းအရှည် ရှိသည်သာလျှင်ကတည်း။ဩရမတ္တကံခေါပန-ယုတ်သော အတိုင်းအရှည်ရှိသည်သာလျှင်ကတည်း။သီလမတ္တကံ-အလေ့အကျက်မျှသာတည်း။

“အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော သမဏော ဂေါတမော ဒိန္နာဒါယိ ဒိန္နပါဋိကဒီ အထေနေန သုစိဘူတေန အတ္တနာ ဝိဟရတိ။ ပါ (၄) ၁၃၄၇-ခုနှစ်။

(အထေနေန သုစိဘူတေန အတ္တနာ ၌ နှစ်ဘတ်ကို ကာရဏတ္ထ၊ ကမ္မတ္တ နှစ်နည်းကြ)

ဂေါတမော-သော။ သမဏော-သည်။ အဒိန္နာဒါနံ-အရှင်သည်ကိုယ်နှုတ်ဖြင့် မပေးအပ်သောဥစ္စာကိုနိယူခြင်းကို။ပဟာယ-၍။အဒိန္နာဒါနာ-မှ။ပဋိဝိရတော-ကြဉ်၏။ဒိန္နာဒါယိ-ပေးသည်ကိုသာယူတတ်၏။ဒိန္နပါဋိကဒီ-ပေးသည်ကိုသာ အလိုရှိတတ်၏။အထေနေန-မခိုးတတ်သော။ သုစိဘူတေန-စင်ကြယ်စွာဖြစ်၍ဖြစ်သော။ အတ္တနာ-အတ္တဘောဖြင့်။(တစ်နည်း)အထေနေန-အထေနံ-မခိုးတတ်သော။သုစိဘူတေန-သုစိဘူတံ-ဖြစ်သော။ အတ္တနာ-အတ္တဘာဝံ-ကို။ (ကတွာ) ဝိဟရတိ-ဣရိယာပုထ်လေးပါးကို ဆောင်၏။ မှတ်ချက်။ ဤဝါကျ၌ အထေနေန-မခိုးတတ်သဖြင့်။တစ်နည်း အထေနေတ္တာ-မခိုးတတ်သည်၏ အဖြစ်ကြောင့်-ဟု ဟောတုမန္တဝိသေသန အနက်ပေး မေးနိုင်၏။

“မုသာဝါဒိ ပဟာယ မုသာဝါဒါ ပဋိဝိရတော သမဏော ဂေါတမော သစ္စဝါဒီ သစ္စသန္ဓော ထေတော ပစ္စယိကော အဝိသံဝါဒကော လောကဿ”။ ပါ (၄) ၁၃၂၆-ခုနှစ်။

ဂေါတမော-သော။ သမဏော-သည်။မုသာဝါဒိ-မဟုတ်မမှန်သောစကားကို။ပဟာယ-၍။မုသာဝါဒါ-ခြင်းမှ။ပဋိဝိရတော-၏။သစ္စဝါဒီ-မှန်သောစကားကိုသာ ဆိုတတ်၏။သစ္စသန္ဓော-မှန်သောစကားနှင့်မှန်သော စကားကို စေ့စပ်တတ်၏။ထေတော-မြဲမြံတည်ကြည်သော စကားရှိ၏။ပစ္စယိကော-ယုံကြည်လောက်သော စကားရှိ၏။ လောကဿ-လူအပေါင်းကို။ အဝိသံဝါဒကော-မချွတ်ယွင်းစေတတ်။

“ဖရသံ ဝါစံ ပဟာယ ဖရသာယ ဝါစာယ၊ ပဋိဝိရတော သမဏောဂေါတမော၊ ယာ သာ ဝါစာ နေလာ ကဏ္ဍသုခါ ပေမနိယာ ဟဒယင်္ဂမာ ပေါရိ ဗဟုနေကန္တာ ဗဟုဇနမနာပါ၊တထာဂူဝိ ဝါစံ ဘာသီတာ”။ ပါ (၄) ၁၃၃၀-ခုနှစ်။ (နိယမ ဝါကျ၌ ‘ကတ္တာ’ထည့်)

ဂေါတမော-သော။ သမဏော-သည်။ဖရသံ-ကြမ်းကြုတ်စွာသော။ဝါစံ-ကို။ပဟာယ-၍။ ဖရသာယ-သော။ဝါစာယ-မှ။ပဋိဝိရတော-၏။ယာဝါစာ-သည်။နေလာ-အပြစ်မရှိ။ကဏ္ဍသုခါ-နားချမ်းသာ၏။ပေမနိယာ-ချစ်ခြင်းကို ဖြစ်စေတတ်၏။ဟဒယင်္ဂမာ-စိတ်နှလုံးသို့ ရောက်အပ်၏။ ပေါရိ-ရှေးသူဟောင်းတို့၏စကားဖြစ်၏။

ဗုဒ္ဓ ဗျာဓိ (ဗုဒ္ဓ ဗျာဓိ) ဤ စေ နှစ် ဇေး ဇေး

ဗဟုဇနကန္တာ-များစွာသောလူတို့သည် နှစ်လိုအပ်၏။ ဗဟုဇနမနာပါ-များစွာသောလူတို့၏ နှလုံးကိုပွားစေ တတ်၏။ (သမဏောဂေါတမော-သည်။ ကတ္တာ) တထာရူပိ-တို့သို့ သဘောရှိသော။ ဝါစံ-ကို။ ဘာသိတာ- ဆိုတတ်၏။

ကောဘတ္တိကော သမဏော ဂေါတမော ရတ္တုပရတော ပိရတော ပိကာလဘောဇနာ။ ပါ (၅) ၁၃၄၀-ခုနှစ်။ (အဋ္ဌကထာ အဖွင့်နှင့်အညီ)

ဂေါတမော-သော။ သမဏော-သည်။ ကောဘတ္တိကော-တစ်ထပ်တည်းသော ထမင်းရှိတော်မူ၏။ ဝါ- တစ်ထပ်တည်းသော ထမင်းကိုသာ စားခြင်းရှိတော်မူ၏။ ရတ္တုပရတော-ညဉ့်၌ စားခြင်းမှ ကင်းတော်မူ၏။ ဝါ- ညဉ့်၌ စားခြင်းမှ ရှောင်ကြဉ်တော်မူ၏။ ပိကာလံဘောဇနာ-နံနက်ကာလမှ ကင်းသောအခါ၌။ ဝါ-နေ့လွဲသော အခါ၌ ယာဝကာလိက ဘောဇနိကိုစားခြင်းမှ။ ပိရတော-ရှောင်ကြဉ်တော်မူ၏။

နစ္စဂီတဝါဒိတဝိသုကဒဿနာ ပဋိပိရတော သမဏော ဂေါတမော။ ပါ (၅) ၁၃၄၁-ခုနှစ်။ အဋ္ဌကထာဖွင့်။

ဂေါတမော။ သမဏော။ နစ္စဂီတဝါဒိတဝိသုကဒဿနာ-သာသနာတော်၏ ငြောင့်တံကျင် သဖွယ်ဖြစ် သောမိမိကိုယ်တိုင်ကခြင်း၊ တစ်ပါးသောပုဂ္ဂိုလ်တို့ကို ကစေခြင်း၊ မိမိကိုယ်တိုင်သိဆိုခြင်း၊ စာစပ်ပါးသောပုဂ္ဂိုလ်တို့ကို သိဆိုစေခြင်း၊ မိမိကိုယ်တိုင်တီးမှုတ်ခြင်း၊ တစ်ပါးသော ပုဂ္ဂိုလ်တို့ကို တီးမှုတ်စေခြင်း၊ တစ်ပါးသောပုဂ္ဂိုလ်တို့ အလိုလိုကခြင်း သိဆိုခြင်း တီးမှုတ်ခြင်းတို့ကို ကြည့်ရှုခြင်းမှ။ ပဋိပိရတော-၏။

ဥက္ကောဋ္ဌနဝဋ္ဌနနိကတိသာစိယောဂါ ပဋိပိရတော သမဏောဂေါတမော။ ပါ (၅) ၁၃၄၅-ခုနှစ်။

(တုလျတ်ထည်)(ဂေါတမော သမဏော) ဥက္ကောဋ္ဌနဝဋ္ဌနနိကတိသာစိယောဂါ-တံစိုးစားခြင်းတည်း ဟူသော ကောက်သော အမှုနှင့်ယှဉ်ခြင်း၊ ဥပါယ်တံမျဉ်တို့ဖြင့် လှည့်ပတ်ခြင်းတည်းသော ကောက်သောအမှု နှင့်ယှဉ်ခြင်း၊ အတုကိုပြု၍ လှည့်ပတ်ခြင်းတည်းဟူသော ကောက်သောအမှုနှင့်ယှဉ်ခြင်းမှ။ ပဋိပိရတော-၏။

ရည်ဝါ ရာဇမဟာမတ္တာနံ ခတ္တိယာနံ ဗြာဟ္မဏာနံ ဂဟပတိကာနံ ကုမာရာနံ “ဣဝ ဂစ္ဆ အမုတြာ ဂစ္ဆ ၊ ဣဒံ ဟရ၊ အမုတြ ဣဒံ အာဟရာ” တိ။ ပါ (၅) ၁၃၅၅-ခုနှစ်။ (အမုတြပုဒ်တို့၏ အပါဒါန် ထည်)

ရည်ဝါ-အဘိသိက်မှသွန်းသောမင်းတို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံဝါ-မင်း၏အမတ်ကြီးတို့ ၏လည်းကောင်း။ ခတ္တိယာနံဝါ-အဘိသိက်သွန်းကုန်သောမင်းတို့၏လည်းကောင်း။ ဗြာဟ္မဏာနံဝါ-ပုဏ္ဏားတို့ ၏လည်းကောင်း။ ဂဟပတိကာနံဝါ-သူကြွယ်-။ ကုမာရာနံဝါ-မင်းသား-။ တွံ-သည်။ ဣတော-ဤအရပ်မှ။ ဣဝ- ဤအရပ်သို့။ ဂစ္ဆ-သွားလော့။ တတော-ထိုအရပ်မှ။ အမုတြ-ထိုမည်သောအရပ်သို့။ အာဂစ္ဆ-လာခဲ့လော့။ ဣတော- မှ။ ဣဒံ-ဤဝတ္ထုကို။ ဟရ-ဆောင်းခဲ့လော့။ အမုတြ-ထိုအမည်ရှိသောအရပ်မှ။ ဣဒံ-ကို။ အာဟရာ-လော့။ ဣတိ- သို့။ (ပဟိဏဿ-စေရာအရပ်သို့။ ဂမနံ-သွားခြင်းတည်း။)

ယထာဝါ ပနေကော ဘောဇ္ဇော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဒ္ဓိတွာ တေ ကုဟကာစ ဟောန္တိ လပကာစ နေမိတ္တိကာစ နိပ္ပေသိကာစ၊ လာဘေန လာဘံ နိဇီသိတာ ရောစ။ ပါ (၅) ၁၃၁၉။ ၁၃၂၄။ ၁၃၄၉-ခုနှစ်။

ယထာ ,ယေယာဒိသာ-အကြင်ကဲ့သို့ သဒ္ဓါ၍လှူသော ဘောဇနိတို့ကို စားတတ်ကုန်ထသော။ ဘောဇ္ဇော- အရင်ဖြစ်ကုန်သော။ ဧကေ-ကုန်သော။ သမဏဗြာဟ္မဏာ-တို့သည်။ သန္တိ။ တေ သမဏဗြာဟ္မဏာ-တို့သည်။ သဒ္ဓါဒေယျာနိ-အပ်ကုန်သော။ ဘောဇနာနိ-ကို။ ဘုဒ္ဓိတွာ-၍။ ကုဟကာစ-အံ့ဖွယ်သရဲကို ဖြစ်စေတတ် ကုန်သည်လည်း။ ဟောန္တိ။ လပကာစ-မိမိတို့ကိုယ်ကို ခိုးမြှောက်၍ပြောပြတတ်ကုန်သည်လည်း။ နေမိတ္တိကာစ- နိမိတ်မူလေ့ ရှိကုန်သည်လည်း။ နိပ္ပေသိကာစ-လာဘကိုရှာလေ့ရှိကုန်သည်လည်း။ လာဘေန-မိမိလာဘ်ဖြင့်။ လာဘံ- သူတပါးလာဘ်ကို။ နိဇီသိတာရောစ-တောင့်တ၍ ရှာတတ်ကုန်သည်လည်း။ ဟောန္တိ။

ဗာဟိရာနံ ရည် ဇယော ဘဝိဿတိ။ အပ္ပန္နရာနံ ရည် ပရာဇယော ဘဝိဿတိ။ ဣတိ ဣမဿ ဇယော ဘဝိဿတိ။ ဣမဿ ပရာဇယော ဘဝိဿတိ။ ပါ (၉) ၁၃၂၆-ခုနှစ်။

သီလဗျူဟာ (၈)

(အသုကဒိဝေ-ဤမည်သော နေ့၌၊ အသုကနက္ခတ္တေန-ဤမည်သော နက္ခတ်နှင့်ယှဉ်သဖြင့်။) ဗာဟိရာနံ-အပဖြစ်ကုန်သော။ ရညံ-ရန်သူမင်းတို့၏။ ဝေယော-စစ်နိုင်ခြင်းသည်။ ဘာဝိဿတိ-အတ္တန္တရာနံ-အတွင်း၌ဖြစ်ကုန်သော။ ရညံ-မင်းတို့၏။ ပရာဝေယော-စစ်ရှုံးခြင်းသည်။ ဘာဝိဿတိ။ ဝေ-ဤသို့။ ဗျာကရာတိ-ဖြေဆို၏။ ဣတိ-ဤသို့လျှင်။ ဝါ-ဤနည်းအားဖြင့်။ ဣမဿ-ဤမည်သောမင်း၏။ ဝေယော-သည်။ ဘာဝိဿတိ။ ဣမဿ ပရာဝေယော ဘာဝိဿတိ။

သေယုထိဒံ အာဝါဟနံ ဝိဝါဟနံ သံဝရဏံ ဝိဝရဏံ သံကိရဏံ ဝိကိရဏံ။ ပါ (၁၁) ၁၃၄၂။ ၁၃၄၄-ခုနှစ်။ (အာဝါဟနံ ဝိဝါဟနံ ပုဒ်တို့၏ အာကာရတ္ထ။ ဣမ သဒ္ဓါအစွဲ)

ဣဒံ-အယံ တိရိစ္ဆာနဝိဇ္ဇာ-ဤမဂ်ဖိုလ်တို့၏ ဖိလာဖြစ်သော အတတ်ဟူသည်ကား။ သေယုထာ က တမာ-အဘယ်နည်း။ အာဝါဟနံ-“ဤသူငယ်အတွက် ဤမည်သောအမျိုးမှ ဤမည်သောနက္ခတ်ဖြင့် သူငယ်မကို ဆောင်ကြကုန်လော့” ဟု တစ်ပါးသော အိမ်မှ အမျိုးသမီးကို မိမိအိမ်သို့ ဆောက်ယူမှုကို ပြုခြင်းလည်းကောင်း။ ဝိဝါဟနံ-“ဤသူငယ်မကို ဤမည်သော သူငယ်အား ဤမည်သော နက္ခတ်ဖြင့် ပေးလိုက်ကြကုန်လော့” ဤသို့နက္ခတ်ဖြင့် ပေးရသည်ရှိသော် ထိုသူငယ်မ၏ကြီးပွားခြင်းသည် ဖြစ်လိမ့်မည်” ဟု မိမိ၏သမီးကို တပါးသောအိမ်သို့ ဆောင်ပို့မှုကို ပြုခြင်းလည်းကောင်း။ သံဝရဏံ-စေ့စပ်ခြင်းလည်းကောင်း။ သံကိရဏံ-ဥစ္စာကိုပေါင်းရုံးစေခြင်းလည်းကောင်း။ ဝိကိရဏံ-ဥစ္စာကို ယှဉ်စေခြင်းလည်းကောင်း။

အတ္ထိ ဘိက္ခဝေ အညေဝ ဓမ္မာ ဂန္တိရာ ဒုဒ္ဓဿ ဒုရနုပောဓာ သန္တာ ပဏီတာ အတက္ကာဝစရာ နိပုဏာ ပဏ္ဍိတဝေဒနီယာ ယေ တထာဂတော သယံ အဘိညာယ သန္တိကတွာ ပဝေဒေတိ။

ပါ (၁၁) ၁၃၅၄-ခုနှစ်။ (အညေဝ၏ အပါဒါနံ၊ ဓမ္မာ၏ အဘိဓေယျတ္ထ၊ ယေ ၌ ယ ကို နိယမတ္ထဝါစက ဘိက္ခဝေ-တို့။ အညေ-ရှုဋ္ဌသီလ မဇ္ဈိမသီလ မဟာသီလတို့မှ အခြားလည်းဖြစ်ကုန်သော။ (အပါဒါနံ) ဂန္တိရာဝေ-နက်နဲသည်သာလျှင် ဖြစ်ကုန်ထသော။ ဒုဒ္ဓဿဝေ-ဉာဏ်တည်းဟူသောမျက်စိဖြင့် မြင်နိုင်ခဲ့သည်သာလျှင် ဖြစ်ကုန်ထသော။ ဒုရနုပောဓာဝေ-ဉာဏ်ဖြင့်သိနိုင်ခဲ့သည်သာလျှင် ဖြစ်ကုန်ထသော။ သန္တာဝေ-ခပ်သိမ်းသော ပူပန်ခြင်းတို့မှ ငြိမ်းသည်သာလျှင်ဖြစ်ကုန်ထသော။ ပဏီတာဝေ-အထူးသဖြင့် မြတ်သည်သာလျှင် ဖြစ်ကုန်ထသော။ အတက္ကာဝစရာဝေ-ကြံဆ၍သိခြင်းငှါ မတတ်နိုင်သည်သာလျှင် ဖြစ်ကုန်ထသော။ နိပုဏာဝေ-သိမ်မွေ့သော သဘောရှိသည်သာလျှင် ဖြစ်ကုန်ထသော။ ပဏ္ဍိတဝေဒနီယာဝေ-ပညာရှိတို့သည်သာ သိအပ်ကုန်ထသော။ ယေဓမ္မေ-ယင်းသဗ္ဗညုတဉာဏ်တော်ဂုဏ်တို့ကို။ တထာဂတော-သည်။ သယံ-သာလျှင်။ အဘိညာ အဘိညာယ-ထူးသောအသာဓာရဏဉာဏ်ဖြင့်သိ၍။ သန္တိကတွာ-မျက်မှောက်ပြု၍။ ပဝေဒေတိ-သိစေတော်မူ၏။

သန္တိ ဘိက္ခဝေ ဧကေ သမဏဗြာဟ္မဏာ သဿတဝါဒါ သဿတံ အတ္တာနုဉ္စ လောကဉ္စ ပညပေန္တိ စတူဟိ ဝတ္ထုဟိ။ ပါ (၁၂) ၁၃၄၀-ခုနှစ်။

ဘိက္ခဝေ။ သဿတဝါဒါ-မြဲသောအယူရှိကုန်သော။ ဧကေ-ကုန်သော။ သမဏဗြာဟ္မဏာ-တို့သည်။ အတ္တာနုဉ္စ-ခန္ဓာပဉ္စကဟု ဆိုအပ်သော အတ္တဘောကိုလည်းကောင်း။ လောကဉ္စ-သင်္ခါရလောကကိုလည်းကောင်း။ သဿတံ သဿတံ ဣတိ-မြဲ၏ဟူ၍။ စတူဟိ-ကုန်သော။ ဝတ္ထုဟိ-တို့ဖြင့်။ ပညပေန္တိ-ကုန်၏။

သော ဝေမာဟာ သဿတော အတ္တာစ လောကောစ ဝဉ္ဇော ကုဋ္ဌဋ္ဌော သေကဋ္ဌာယိတော၊ တေစသတ္တာ သန္ဓာဝန္တိ သံသရန္တိ စဝန္တိ ဥပပဇ္ဇန္တိ အတ္ထိတွေဝ သဿတိသမံ။ ပါ (၁၂) ၁၃၂၅ခု။

သော ဒိဋ္ဌိဂတိကော-ထိုမိစ္ဆာအယူရှိသော ပုဂ္ဂိုလ်သည်။ ဝေံ-သို့။ အာဟာ-၏။ ကိအာဟာ-ကာ။ အတ္တာစ-ခန္ဓာပဉ္စကဟုဆိုအပ်သော အတ္တဘောသည်လည်းကောင်း။ လောကောစ။ သဿတော။ ဝဉ္ဇော-၏။ ကုဋ္ဌဋ္ဌော-တောင်ထွဋ်ကဲ့သို့ဖြစ်၍တည်၏။ သေကဋ္ဌာယိ-ကျောက်တိုင်ကဲ့သို့မတုန်မလှုပ်တည်သည်ဖြစ်၍။ ဋ္ဌိတော။ တေစ သတ္တာ-သာလျှင်။ သန္ဓာဝန္တိ-ဤဘဝမှထိုဘဝသို့ ထိုဘဝမှဤဘဝသို့ပြောင်းကုန်၏။ သံသရန္တိ-အဖန်တလဲလဲ ကျင်လည်ကုန်၏။ စဝန္တိ-စုတေကုန်၏။ ဥပပဇ္ဇန္တိ-ပဋိသန္ဓေဖြစ်ကုန်၏။ သဿတိသမံ-အမြဲတည်သော မြေကြီး မြင်းပိုရ် တောင် နေလနှင့်တူသော။ သရိရံ-အမြဲတည်သောအတ္တဘောသည်။ (ပါဌသေသ) အတ္ထိတွေဝ အတ္ထိတု

ဇနီး ဇနီး (ဇနီး ဇနီး) ဤ စာ နှစ် စာ စာ

ဝေ-ထင်ရှားရှိသည်သာလျှင်ကတည်း။ ကူတိ-သို့။ အာဟ-၏။

ကူမိနာဟံ ဝေ ဇနာမိ “ယထာ သဿတော အတ္တာစ လောကောစ ဝဉ္ဇော ကုဋ္ဌော
ဓဝိကဋ္ဌာယံ ဌိတော၊ တေစ သတ္တာ သန္ဓာဝန္တိ သံသရန္တိ စဝန္တိ ဥပပဇ္ဇန္တိ၊ အတ္ထိတွေဝ သဿတံ
သမ”န္တိ။ ပါ (၁၃) ၁၃၂၀-ခုနစ်။

ယထာ ယေနကာရဏေန-ကြောင့်။ အတ္တာစ။ လောကောစ။ သဿတော။ ဝဉ္ဇော-၏။ ကုဋ္ဌော-
တည်၏။ ဓဝိကဋ္ဌာယံ-၍။ ဌိတော-၏။ တေစသတ္တာ-လျှင်။ သန္ဓာဝန္တိ-ကုန်၏။ သံသရန္တိ။ စဝန္တိ။ ဥပပဇ္ဇန္တိ။ သဿ
တံမံ-သော။ သရိရံ-သည်။ အတ္ထိတွေဝ-တည်း။ ကူမိနာဟံ သေသာမိဂမေန-ဤအဘိညာဉ်တရားထူးကို ရခြင်း
ကြောင့်။ ဝေကာရဏံ-ကို။ အဟံ။ ဇနာမိ-၏။

ယံ အာဂမ္မ ယံ အာရမ္မ ဝေကေ သမဏဗြာဟ္မဏာ သဿတဝါဒါ သဿတံ အတ္တာနဉ္စ
လောကဉ္စ ပညပေန္တိ။ ပါ (၁၃) ၁၃၁၃-ခုနစ်။

သဿတဝါဒါ။ ဝေကေ။ သမဏဗြာဟ္မဏာ-တို့သည်။ ယံဋ္ဌာနံ-ကို။ အာဂမ္မ-၍။ ယံဋ္ဌာနံ။ အာရမ္မ-အ
ကြောင်းပြု၍။ အတ္တာနဉ္စ-ကိုလည်းကောင်း။ လောကဉ္စ-ကိုလည်းကောင်း။ သဿတံကူတိ-ဟူ၍။ ပညပေန္တိ-
တယံဒံ ဘိက္ခဝေ တထာဂတော ပဇာနာတံ “ကုမေ ဒိဋ္ဌိဋ္ဌာနာ ဝေဂဟိတာ ဝေပရာမဋ္ဌာ
ဝေဂဟိတာ ဘဝန္တိ ဝေ အဘိသမ္ပရာယာ”တိ။ ပါ (၁၆) ၁၃၃၅။ ၁၃၅၆-ခုနစ်။ (သဗ္ဗနာမ်အစွဲ)
ဘိက္ခဝေ-တို့။ တယံဒံ-တံကူဒံစတုဋ္ဌိဒိဋ္ဌိဂတံ-ထိုလေးပါးအပြားရှိသော မိစ္ဆာအယူကိုလည်း။ တထာဂ
တော-သည်။ ပဇာနာတံ-၏။ ကိပဇာနာတံ-နည်း။ ကုမေဒိဋ္ဌိဋ္ဌာနာ-ဤမိစ္ဆာအယူတို့ကို။ ဝေ ကာရဏေန-
ဖြင့်။ ဂဟိတာ-စွဲလမ်းအပ်ကုန်၏။ ဝေ ကူမိနာကာရဏေန-ဖြင့်။ ပရာမဋ္ဌာ-ဖောက်ပြန်သောအားဖြင့် သုံးသပ်အပ်
ကုန်၏။ ကုမေဒိဋ္ဌိဋ္ဌာနာ-တို့သည်။ ဝေဂဟိတာ-ဤသို့အလားရှိကုန်သည်။ ဘဝန္တိ-ကုန်၏။ ဝေအံဘိသမ္ပရာ
ယာ-ဤသို့ လားရာရှိကုန်သည်။ ဘဝန္တိ။ ကူတိ-သို့။ ပဇာနာတံ-အပြားအားဖြင့်သိ၏။

တဉ္စ ပဇာနနံ န ပရာမသတိ အပရာမသတော စဿ ပစ္စတ္တညေဝ နိဗ္ဗုတံ ဝိဒိတာ။ ပါ (၁၆)
၁၃၅၂-ခုနစ်။ (နိဗ္ဗုတံ ၏ သမ္ပန်)

တဉ္စသဗ္ဗ-ထိုအလုံးစုံကိုလည်း။ တထာဂတော-သည်။ ပဇာနာတံ-၏။ တတော-ကိုထက်။ ဥတ္တရိတရံ-
လွန်မြတ်သောတရားကိုလည်း။ ပဇာနာတံ။ တံ-ထိုတရားထူးကို။ ပဇာနံ-ပဇာနန္တောစ-သိသော်လည်း။ နပရာမ
သတိ-တဏှာဒိဋ္ဌိမာနတို့ဖြင့် ဖောက်ပြန်သောအားဖြင့် မသုံးသပ်။ အပရာမသတော-မဖောက်ပြန်သောအားဖြင့်
သုံးသပ်ပြီးသော။ အဿ-အနေနဘဂဝတာ-ဤငါ့ဘုရားသည်။ ပစ္စတ္တညေဝ-မိမိအလိုလိုသာလျှင်။ (တေသံပရာ
မာသကိလေသာနံ-ထိုပရာမာသကိလေသာတို့၏။) နိဗ္ဗုတံ-ငြိမ်းအေးခြင်းကိုဝိဒိတာ-သိတော်မူအပ်၏။

အပရာမသတော စဿ ပစ္စတ္တညေဝ နိဗ္ဗုတံ ဝိဒိတာ။ ဝေဒနာနံ သမုဒယဉ္စ အတ္တင်္ဂမဉ္စ
အဿာဒနဉ္စ အာဒိနဉ္စ နိဿရဏဉ္စ ယထာဘူတံ ဝိဒိတွာ အနုပါဒါ ဝိမုတ္တာ ဘိက္ခဝေ
တထာဂတော။ ပါ (၁၆) ၁၃၃၄-ခုနစ်။ (နိဗ္ဗုတံ ၏ သမ္ပန်၊ အနုပါဒါ ၏ ဟိတ်)

အပရာမသတော-မဖောက်ပြန်သောအားဖြင့် သုံးသပ်ပြီးသော။ အဿအနေန ဘဂဝတာ-ဤငါ့ဘုရား
သည်။ ပစ္စတ္တညေဝ-သာလျှင်။ (တေသံပရာမာသကိလေသာနံ-ထိုပရာမာသကိလေသာတို့၏။) နိဗ္ဗုတံ-ကို။ ဝိဒိတာ-
အပ်၏။ ဝေဒနာနံ-တို့၏။ သမုဒယဉ္စ-ဖြစ်ခြင်းကိုလည်းကောင်း။ အတ္တင်္ဂမဉ္စ-ချုပ်ခြင်းကို။ အဿာဒဉ္စ-အာရုံစားခြင်း။
အာဒိနဉ္စ-အပြစ်ကို။ နိဿရဏဉ္စ-ထွက်ခြင်းကို။ ယထာဘူတံ-မပြန်။ ဝိဒိတွာ-၍။ ဘိက္ခဝေ-တို့။
တထာဂတော-သည်။ (ဝိဂတဆန္ဒရာဂတာယ-ကင်းသောဆန္ဒရှိသည်၏အဖြစ်ကြောင့်။) အနုပါဒါ-တစ်စုံ
တစ်ခုသော သင်္ခါရတရားတို့ကို ဥပါဒါနိတရားတို့ဖြင့် မစွဲလမ်း မှု၍။ ဝိမုတ္တာ-လွတ်၏။

တဿ တတ္ထ ဝေကဿ ဒီယရတ္တံ နိဝုသိတတ္တာ အနဘိရတံ ပရိရာသဿနာ ဥပ္ပဇ္ဇတိ ‘အဟော
ဝတ အညေဝိ သတ္တာ ကုတ္တတ္ထံ အာဂစ္ဆေယျ”န္တိ။ ပါ (၁၇) ၁၃၃၃-ခုနစ်။

တတ္ထ-ထိုအသစ်ဖြစ်သော ဗြဟ္မာ့ဘုံ၌။ တဿ သတ္တဿ-၏။ ဝေကဿ-တယောက်တီးတည်း။ ဒီယ

သီလဇ္ဈန်စာစဉ် [၁]

ရတ္တံ-ရှည်စွာသောညဉ့်ပတ်လုံး၊ နိဂုဿိတတ္တာ-နေသည်၏အဖြစ်ကြောင့်၊ အနတ်ရတီ-ပျင်းရိခြင်းသည်။ ပရိတဿနာ-တံပါးသောသတ္တဝါတို့၏ လာခြင်းကို တောင့်တခြင်းသည်။ ဥပ္ပဇ္ဇတိ-၏။ ကိပ္ပဇ္ဇတိ-နည်း။ အညေပိ-ကုန်သော။ သတ္တာ-တို့သည်။ ဣတ္ထတ္တံ-ဤဘုံသို့။ အာဂစ္ဆေယျ-လာကုန်မှကာ။ အဟောဝတ-ဪ ကောင်းလေစွတကာ။ ဣတိ-သို့။ ပရိတဿနာ-သည်။ ဥပ္ပဇ္ဇတိ-၏။

အညဒတ္တ၊ ဒေသော ဝသဝတ္တိ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သမိတာ ဝသီ ပိတာ ဘူတဘဗျာနံ၊ ဣမိနာ မယံ ဘောတာ ဗြဟ္မာနာ နိဗ္ဗိတာ။ ပါ (၁၇) ၁၃၂၂-ခုနှစ်။

အညဒတ္တ-စင်စစ်။ ဒေသော-အလုံးစုံကိုမြင်တတ်သည်။ အသို့-၏။ ဝသဝတ္တိ-မိမိအလိုသို့လိုက်စေတတ်သည်။ အသို့။ ဣဿရော-သည်။ အသို့။ နိမ္မာတာ-ဖန်ဆင်းတတ်သည်။ အသို့။ သေဋ္ဌော-အထူးသဖြင့် မြတ်သောသူသည်။ အသို့။ သမိတာ-စီရင်တတ်သည်။ အသို့။ ဝသီ-ဈာန်သမာပတ်၌ လေ့လာစွာဖြစ်သည်။ အသို့။ ဘူတဘဗျာနံ-ဖြစ်ပြီးသော သတ္တဝါ ဖြစ်ဆဲသော သတ္တဝါတို့၏။ ပိတာ-အဘသည်။ အသို့။ ဣမိနာဘောတာဗြဟ္မာနာ-ဤအရှင်ဗြဟ္မာသည်။ မယံ-တို့ကို။ နိဗ္ဗိတာ-ဖန်ဆင်းအပ်ကုန်၏။

ယေန မယံ ဘောတာ ဗြဟ္မာနာ နိဗ္ဗိတာ၊ သော နိစ္စော ဝပေါ။ ပါ (၁၈) ၁၃၁၅-ခုနှစ်။ (နိစ္စော ဝပေါ ခြားနားပုံ)

မယံ-တို့ကို။ ယေနဘောတာဗြဟ္မာနာ-အကြင်အရှင်ဗြဟ္မာသည်။ နိဗ္ဗိတာ-ကုန်သည်။ သောဘဝံဗြဟ္မာ-သည်။ နိစ္စော-ပဋိသန္ဓေ တဖန်မယူသော အားဖြင့်မြဲ၏။ ဝပေါ-တဖန် မစုတေသောအားဖြင့် မြဲ၏။

သန္တိ ဘိက္ခဝေ ဝိညာပဒေါသိကာနာမ ဒေဝါ၊ တေ အတိဝေလံ ဟဿဝိညာရတိဓမ္မသမာပဗ္ဗာ ပိဟရန္တိ၊ တေသံ အတိဝေလံ ဟဿဝိညာရတိဓမ္မသမာပဗ္ဗာနံ ပိဟရတံ သတိ သမ္ပဿတိ။

ပါ (၁၈) ၁၃၆၁-ခုနှစ်။ (ဒေဝါ ၌ အဋ္ဌကထာဝါဒ ကေစိဝါဒအားလျော်စွာ အဘိဓမ္မေယျတ္ထပေါလွင်အောင်)

ဘိက္ခဝေ-တို့။ ဝိညာပဒေါသိကာနာမ-အမည်ရှိကုန်သော။ ဒေဝါ-ကမဠိကာရာဟာရကို မိ၍အသက်ရှင်ကုန်သော နတ်တို့သည်။ (အဋ္ဌကထာဝါဒ) ဝါ-နိမ္မာနရတီ၊ ပရနိဗ္ဗိတဝသဝတ္တိနတ်တို့သည်။ (ကေစိဝါဒ) သန္တိ၊ တေဒေဝါ-တို့သည်။ အတိဝေလံ-ကာလအပိုင်းအခြားကိုလွန်၍။ ဟဿဝိညာရတိဓမ္မသမာပဗ္ဗာ-ရယ်ရွှင်ခြင်းသဘော မြူးတူခြင်းဖြင့် ဓမ္မပလျာချင်သော သဘောရှိကုန်သည်ဖြစ်၍။ ပိဟရန္တိ။ အတိဝေလံ-၍။ ပိဟရတံ-ပိဟရန္တာနံ-နေကုန်သော။ တေသံ ဒေဝါနံ-တို့၏။ သတိ-သည်။ သမ္ပဿတိ-မေ့လျော့၏။ (ရွှေ၌ ရေးသားပြီး)

တေမယံ အညမညံ ပဒုဋ္ဌစိတ္တာ ကိလန္တကာယာ ကိလန္တစိတ္တာ၊ ဧဝံ မယံ တမာ ကာယာ စုတာ နိစ္စာ အဒ္ဓါတိ အပ္ပါယုကာ စဝနဓမ္မာ ဣတ္ထတ္တံ အာဂတာ'တိ။

ပါ (၁၉) ၁၃၅၃-ခုနှစ်။ (တေ မယံ တမာကာယာ တို့၏ အဘိဓမ္မေယျတ္ထ)

တေမယံ-ထိုမိနောပဒေါသိကာအမည်ရှိသော စာတုမဟာရာဇ်နတ်ဖြစ်ကုန်သော ထိုငါတို့သည်။ အညမညံ-အချင်းချင်း။ ပဒုဋ္ဌစိတ္တာ-ပျက်စီးသော စိတ်ရှိကုန်သည်။ ကိလန္တကာယာ-ပင်ပန်သော ကိုယ်ရှိကုန်သည်။ ကိလန္တစိတ္တာ-ပင်ပန်းသောစိတ်ရှိကုန်သည်။ ဧဝံ-သို့။ မယံ-တို့သည်။ တမာကာယာ-ထိုမနောပဒေါသိကာအမည်ရှိသော စတုမဟာ ရာဇ်နတ်အပေါင်းမှ။ စုတာ-စုတေကုန်၏။ အနိစ္စာ-တဖန်ပဋိသန္ဓေ ယူသောအားဖြင့်မပြုကုန်။ အဒ္ဓါတိ-တဖန်စုတေသောအားဖြင့် မပြုကုန်။ အပ္ပါယုကာ-တို့သောအသက်ရှိကုန်သည် ဖြစ်၍။ စဝနဓမ္မာ-စုတေခြင်း သဘောရှိကုန်သည်ဖြစ်၍။ ဣတ္ထတ္တံ-ဤလူပြည်သို့။ အာဂတာ-လာကုန်၏။

သန္တိ ဘိက္ခဝေ ငေက သမထမြာဟူဏာ၊ အမရာပိက္ခေပိကာ၊ တတ္ထတတ္ထ ပဉ္စိ ပုဋ္ဌာ သမာနာ ဝါစာပိက္ခေပံ အာပဇ္ဇန္တိ အမရာပိက္ခေပံ စတူဟိ ဝတ္ထုဟိ။ ပါ (၂၃) ၁၃၂၃။ ၁၃၄၄-ခုနှစ်။

(အမရာပိက္ခေပပုဒ် သဒ္ဒတ္ထ)

ဘိက္ခဝေ-တို့။ အမရာပိက္ခေပိကာ-အယူစကားတုန်လှုပ်ခြင်းရှိကုန်သော။ (တစ်နည်း) အမရာပိက္ခေပိကာ-မပြုပြတ်သောမိမိ၏အယူစကားဖြင့် တပါးသောသူတို့၏အယူဝါဒကို အထူးထူးအပြားပြား ပစ်ချခြင်းရှိကုန်သော။ ဝါ-အမရာမည်သော ငါးစင်းကဲ့သို့ အထူးထူးအပြားပြား ရှောင်လွှဲပစ်ချခြင်းရှိကုန်သော။ (သဒ္ဒတ္ထ)

ဗုဒ္ဓ ဗျာဓိ (ဗုဒ္ဓ ဗျာဓိ) ဤ စာ နှစ် စောင်

ဝေက-ကုန်သော။ သမဏဗြာဟ္မဏာ-တို့သည်။ သန္တိ(တေ သမဏဗြာဟ္မဏာ)တတ္ထတတ္ထ-ထိုထိုသောအယူ တို့၍။ ပဉ္စ-ကို။ ပုဋ္ဌာ-မေးအပ်ကုန်သည်။ သမာနာ-နီကုန်သော်။ ဝါဓာဝိကွေပ-နှုတ်ဖြင့်တုန်လှုပ်ခြင်းရှိသော။ အမရာဝိကွေပ-အပိုင်းအခြား မရှိသောတုန်လှုပ်ခြင်းသို့။ စတူဟိ-ကုန်သော။ ဝတ္ထုဟိ-တို့ဖြင့်။ အာပဗန္တိ-ကုန်၏။

သန္တိ ဘိက္ခဝေ ဝေက သမဏဗြာဟ္မဏာ အဓိစ္စသမုပ္ပန္နိကာ အဓိစ္စသမုပ္ပန္နံ အတ္တာနုဉ္စ လောကဉ္စ ပညပေန္တိ ဒွိဟိ ဝတ္ထုဟိ။ ပါ (၂၆) ၁၃၃၂။ ၃၈။ ၄၃-ခုနစ်။ (ဒွိဟိ ဝတ္ထုဟိ သရုပ်)

ဘိက္ခဝေ။ အဓိစ္စသမုပ္ပန္နိကာ-အကြောင်းကင်း၍ သတ္တဝါသင်္ခါရ ဖြစ်ကုန်၏ဟု အယူရှိကုန်သော။ ဝေက။ သမဏဗြာဟ္မဏာ။ သန္တိ(တေ သမဏဗြာဟ္မဏာ) အတ္တာနုဉ္စ-ကိုလည်းကောင်း။ လောကဉ္စ-ကိုလည်း ကောင်း။ အဓိစ္စသမုပ္ပန္နိ-ကြောင်းကင်း၍ဖြစ်ကုန်၏ဟူ၍။ ဒွိဟိ-အသည်သတ်တစ်ဘဝမျှကို အောက်မေ့နိုင်ခြင်း၊ ကြံဆခြင်း၏ အစွမ်းဖြင့် နှစ်ပါးကုန်သော။ ဝတ္ထုဟိ-တို့ဖြင့်။ ပညပေန္တိ-ကုန်၏။

တမညော ဝေမာဟ'အတ္ထိ ခေါ ဘော ဝေသော အတ္တာ၊ ယံ တံ ဝဒေသိ၊ နေသော နုတ္တိတိ ဝဒါမိ၊ နောစ ခေါ ဘော အယံ အတ္တာ တောဝတာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ ပတ္တော ဟောတိ။

ပါ (၃၃) ၁၃၂၁-ခုနစ်။

တံပုဂ္ဂလံ-ကို။ အညော-တစ်ယောက်သော ပုဂ္ဂိုလ်သည်။ ဝေ-သို့။ အာဟ-ဆို၏။ တံ-သည်။ ယံအတ္တာ နံ-အကြင်အတ္တဘောကို။ ဝဒေသံ-စွဲပုန်အတ္တဘော၌ နိဗ္ဗာန်သို့ရောက်၏ဟူ၍ဆို၏။ သောအတ္တာ-သည်။ အတ္ထိခေါ-တည်း။ သောအတ္တာ-သည်။ နုတ္တိ။ ကူတိ။ အဟံ။ န ဝဒါမိ။ ဘော-အရှင်။ အယံအတ္တာ-သည်။ တော ဝတာ-ဤသို့ ငါးပါးကုန်သော ကာမဂုဏ်တို့ကို ခံစားရကာမျှဖြင့်။ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ-မြတ်သောမျက်မှောက်နိဗ္ဗာန် သို့။ ပတ္တော-သည်။ နောစ ခေါ ဟောတိ-မဖြစ်သည်သာလျှင်တည်း။

တတြ ဘိက္ခဝေ ယေတေ သမဏဗြာဟ္မဏာ သဿတဝါဒါ သဿတံ အတ္တာနုဉ္စ လောကဉ္စ ပညပေန္တိ စတူဟိ ဝတ္ထုဟိ။ တဒပိ တေသံ ဘဝတံ သမဏဗြာဟ္မဏာနံ အဇာတံ အပဿတံ ဝေဒယိတံ တဏှဂတာနံ ပရိတသသိတဝိပ္ပန္နိတမေဝ။ ပါ (၃၆) ၁၃၄၈-ခုနစ်။ (ဝိသေသန ဝိသေသျ မုန်စွာစပ်)

ဘိက္ခဝေ။ တတြ-ထိုရဟန်းပုဂ္ဂိုလ်အပေါင်းတို့တွင်။ သဿတဝါဒါ-ကုန်သော။ ယေတေ သမဏဗြာဟ္မဏာ။ အတ္တာနုဉ္စ-ကိုလည်းကောင်း။ လောကဉ္စ။ သဿတံကူတိ-ဟူ၍။ စတူဟိ-ကုန်သော။ ဝတ္ထုဟိ-တို့ဖြင့်။ ပညပေန္တိ-ကုန်၏။ အဇာနတံအဇာနန္တာနံ-မဖောက်မပြန် မသိကုန်ထသော။ အပဿတံ အပ သန္တာနံ-ဉာဏ်တည်းဟူသောမျက်စိဖြင့် မမြင်ကုန်ထသော။ တေသံဘဝတံ သမဏဗြာဟ္မဏာနံ-တဏှဂ တာနံ-တဏှာဒိဋ္ဌိတို့ကို။ တဒပိတံ ဝေဒယိတံ-ထိုသို့ခံစားခြင်းသည်။ ပရိတသသိတဝိပ္ပန္နိတမေဝ-တဏှာဒိဋ္ဌိတည်း ဟူသော တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ခြင်းရှိသည်သာလျှင်။ ဟောတိ။

တတြ-ဘိက္ခဝေ ယေတေ သမဏဗြာဟ္မဏာ သဿတဝါဒါ သဿတံ အတ္တာနုဉ္စ လောကဉ္စ ပညပေန္တိ စတူဟိ ဝတ္ထုဟိ။ တဒပိ ဖဿပစ္စယာ။ ပါ (၃၈) ၁၃၃၉-ခုနစ်။ (တတြ နှင့် တ သဒ္ဓါတို့၏ အဘိဓေယျတ္ထ)

ဘိက္ခဝေ။ တတြ-ထိုရဟန်းပုဂ္ဂိုလ်အပေါင်းတို့တွင်။ သဿတဝါဒါ။ ယေတေ သမဏဗြာဟ္မဏာ။ အတ္တာ နုဉ္စ။ လောကဉ္စ။ သဿတံကူတိ-ဟူ၍။ (ယေ ပန ဒိဋ္ဌိဝေဒယိတေန-အကြင်မိစ္ဆာအယူကို ခံစားခြင်းဖြင့်။) စတူဟိ- ကုန်သော။ ဝတ္ထုဟိ-တို့ဖြင့်။ ပညပေန္တိ-ကုန်၏။ တဒပိ-တံ အပိ ဝေဒယိတံ-ထိုတဏှာဒိဋ္ဌိ တည်းဟူသောတုန်လှုပ် ခြင်း ရှိသောခံစားခြင်းသည်။ ဖဿပစ္စယာ-ဟူသောအကြောင်းကြောင့်။ (ဟောတိ)

ဥန္တိန္ဒဘဝနေတ္တိကော ဘိက္ခဝေ တထာဂတံဿ ကာယော တိဋ္ဌတိ၊ ယာဝဿ ကာယော ဋ္ဌဿတိ။ တာဝ နံ ဒက္ခန္တိ ဒေဝမနုဿာ။ ပါ (၄၂) ၁၃၁၅။ ၁၃၂၀-ခုနစ်။

ဘိက္ခဝေ။ ဥန္တိန္ဒဘဝနေတ္တိကော-အရဟတ္တမဂ်တည်းဟူသောသန်လျက်ဖြင့် အကြွင်းမဲ့ဖြစ်အပ်ပြီးသော ဘဝတဏှာရှိသော။ တထာဂတံဿ-ငါဘုရား၏။ ကာယေ-ရူပကာယသည်။ တိဋ္ဌတိ-တည်၏။ အဿ-

သီလဗျူဟာ (၁)

ထိုငါဘုရား၏။ကားယော-သည်။ယာဝ-အကြင်မျှလောက်သော ကာလပတ်လုံး။ ဌဿတိ-တည်လတ်။တာဝ-လောက်။ န-ထိုမြတ်စွာဘုရား၏။ကာယကို။ ဒေဝမနုဿာ-တို့သည်။ဒက္ခန္တိ-မြင်ကြကုန်လတ်။

တသ္မာတိဟ တွံ အာနန္ဒ ဣမံ ဓမ္မပရိယာယံ အတ္တဇာလန္တိပိ န ဓာရေဟိ။ ပါ (၄၃) ၁၃၃၄-ခုနှစ်။ (အဋ္ဌကထာပါဠိနှင့်အညီ)

အာနန္ဒ-အာနန္ဒာ။(ယသ္မာ-ကြောင့်။ ဣမသ္မိံ ဓမ္မပရိယာယေ-ဤတရားဒေသနာတော်၌။ဣဓေတ္ထောပိ-ဤပစ္စုပ္ပန်ဘဝ၌ဖြစ်သော အကျိုးကိုလည်းကောင်း။ပရတ္ထောပိ-တမလွန်ဘဝ၌ဖြစ်သော အကျိုးကိုလည်းကောင်း။ ဝိဘတ္ထော-ဝေဖန်အပ်ပြီ။)တသ္မာ-ထိုကြောင့်။ဣဟ ဣမသ္မိံသာသနေး-၌။တွံ-သည်။ ဣမံ ဓမ္မပရိယာယံ-ဤတရားဒေသနာတော်ကို။အတ္တဇာလန္တိပိ-ဟူ၍။နဓမ္မပရိယာယံ-ကို။ ဓာရေတိ-မှတ်လေလော့။

အတ္တမနာ တေ ဘိက္ခု ဘဂဝတော တာသိတံ အဘိနန္ဒန္တိ။ ပါ (၄၃) ၁၃၄၁-ခုနှစ်။ (အတ္တမနာ၌ သဒ္ဓတ္တ၊ဝေါဟာရတ္တ၊ အဘိနန္ဒန္တိ-၌ ဣတိသဒ္ဓါကို တစ်လုံးအကြေကြ၍ အာကာရ၊ နိဒဿန၊ အဝဓာရဏဇောတကတ္တ၊ တစ်လုံးကို ပရိသမာပနတ္တ ထင်ရှားအောင်ပေး။)

တေဘိက္ခု-ထိုတရားတော်ကို နာခံကြကုန်သော ရဟန်းတော်တို့သည်။အတ္တမနာ-မိမိစိတ်ရှိကြကုန်သည်။(သဒ္ဓတ္တ)နှစ်သက်ဝမ်းသာကြကုန်သည်။(ဝေါဟာရတ္တ)ဝါ-မြတ်စွာဘုရား၌ဖြစ်သော ဝိတိဖြင့် တက်ကြွသောစိတ်ရှိကုန်သည်။(အဓိပ္ပါယ်တ္တ)(ဟုတ္တာ-၍။)ဘဂဝတော-၏။ဘာသံ-ဟောတော်မူအပ်သော ဗြဟ္မဇာလသုတ်ကို။အဘိနန္ဒန္တိ-ဝမ်းမြောက်နှစ်သက် ရှင်အားတက်လျက် လက်ခံသိမ်းပိုက်ကြကုန်ပြီ။ဣတိ-တစ်ခုသော အခြင်းအရာဖြင့်။(အာကာရ)ဝါ-ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့်။ (နိဒဿန)ဝါ-ဘုရားဟောတော်မူတိုင်းသာလျှင်။ (အဝဓာရဏ)သုတ်-ကြားနာအပ်ပါပြီ။ဝါ-နာခံမှတ်သားခြင်းသည်။အဟောသိ-ပြီ။ဣတိ-ဤကား ဗြဟ္မဇာလသုတ်အပြီးတည်း။ (ပရိသမာပနတ္တ)

ဣမသ္မိံစ ပန ဝေယျာကရဏသ္မိံ ဘာညမာနေ ဒေသဟသယံ လောကဓာတု အကမ္ပိတ္တာတိ။ ပါ (၄၃) ၁၃၃၁-ခုနှစ်။ (ဘညမာနေ ၏ ကတ္တာထည်)

ဣမသ္မိံစ ပန ဝေယျာကရဏသ္မိံ-ဤဂါထာမရှိသော အမေးအဖြေနှင့်တကွသော ဗြဟ္မဇာလသုတ်ကို။ (ဘဂဝတော-သည်။) ဘာညမာနေ-ဟောတော်မူအပ်သည်ရှိသော်။ဒေသဟသယံလောကဓာတု-တစ်သောင်းသော လောကဓာတ်သည်။ ဝါ-တစ်သောင်းသော ကြောငှာသည်။ အကမ္ပိတ္တ-တုန်လှုပ်ပြီ။

ဗြဟ္မဇာလသုတ်ပြီး၏။

သာမညဇလသုတ်

ပုံစံ(၁) ဧကံ သမယံ ဘဂဝါ ရာဂဂဟေ-ပိဟရတိ ဝိဝကဿ ကောမာရဘစ္စဿ အဗ္ဗဝနေ မဟတာ ဘိက္ခုသယေန သဗ္ဗိ အပုတေဋ္ဌသေဟိ ဘိက္ခုသတေဟိ။(ပါဠိတော်)

ကောမာရဘစ္စဿ-အဘယမင်းသားသည် မွေးမြူအပ်သော။အဗ္ဗဝနေ-သရက်ဥယျာဉ်တော၌။ဝါ-အဗ္ဗဝန်ကျောင်း၌။ဝါ-သရက်ဥယျာဉ်တောဝယ် ဆောက်လုပ်အပ်သော ကျောင်းတိုက်၌။ရာဂဂဟေ-မန္တတိ ဂေါပိန်သုခမိန်တို့ နှိုင်းချိန်သတ်မှတ် သိမ်းပိုက်အပ်သည်၏အဖြစ်ကြောင့် ရာဂဂဟေ အမည်ရသောပြည်၏အနီး၌။ အပုတေဋ္ဌသေဟိ-အခွဲနှင့်တကွ တစ်ဆယ့်သုံးလီကုန်သော။ဘိက္ခုသတေဟိ- ရဟန်းတို့၏အရာတို့နှင့်(သင်္ချာပဓာန)။ဝါ-အရာသောရဟန်းတို့နှင့်။(သင်္ချေယျပဓာန)။အပုတေဋ္ဌသေဟိ ဘိက္ခုသတေဟိ-အခွဲနှင့်တကွ တစ်ထောင့်သုံးရာသောရဟန်းတို့နှင့်။ဝါ-တစ်ထောင့်နှစ်ရာငါးဆယ်သောရဟန်းတို့နှင့်။ပိဟရတိ-နေတော်မူ၏။(ဝေါဟာရ) ဝါ-ဣရိယာတစ်ပါး ညောင်းညာများကို တပါးဖြင့်မှတ် မကျလတ်အောင် အတ္တဘောကိုဆောင်တော်မူ၏။(သဒ္ဓတ္တ)ဝါ-ထိုင်လျောင်းရပ်သွား လေးပါးဣရိယာ မျှကာရှင်ပျော် သီတင်းသုံးတော်မူ၏။(အဓိပ္ပါယ်တ္တ)

ပုံစံ(၂) တေန ဓေါ ပန သမယေန ရာဇာ မာဂဓော အဇာတသတ္တိ ဟိပုတ္တော တဒဟပေါသထေ

ဇော် ဇော် (ဇော် ဇော်) ဤ စာ ပုဒ် စာ စာ

ပန္နရသေ ကောမုဒိယာ စာတုမာသိနိယာ ပုဏ္ဏမာယ ရတ္တိယာ ရာဇာမစ္စပရိဂုဗော ဥပရိပါသာ ဒဝရဂတော နိသိန္ဒော ဟောတိ။

ရာဇာ-မင်းသည်။ဝါ-မိမိ၏အစိုးရသူ၏ အဖြစ်ဟူသောသံဃတ္တိဖြင့် များစွာသောလူအပေါင်းတို့ကို တင့်တယ်စေတတ်သောမင်းသည်။ဝါ-လေးပါးသောသင်္ဂဟဝတ္ထုတို့ဖြင့် များစွာသောလူအပေါင်းကို နှစ်သက်စေတတ်တိုးပွားစေတတ်သောမင်းသည်။မာဂဓော-မဂဓတိုင်းကို အစိုးရသော။ဝါ-မဂဓတိုင်းသူတိုင်းသားတို့ကို အစိုးရသော။အဇာတသတ္တု-အဇာတသတ်မည်သော။(ဝေါဟာရ)ဝါ-မဖွားမှီကပင် ခမည်းတော်ဗိဇိသာရ မင်းကြီး၏ ရန်သူဖြစ်လတ္တံ့ဟု နိမိတ်ဖတ်အပ်သော။ ဝေဒေဟိပုတ္တော-ဝေဒေဟိမိဖုရား၏သားဖြစ်သော။ဝါ-ပညာဖြင့် ဖြစ်တတ်သော မိဖုရား၏သားဖြစ်သော။(ရာဇာ-သည်)ဥပေါသထေ-အကျင့်သီလ အနေသနနှင့်တကွ ပြည့်စုံလျက် ကျင့်သုံးနေထိုင်ရာဖြစ်သော။တဒဟု-ထိုဥပုသ်နေ့၌။ကောမုဒိယာ-ကုမုဒြာကြာ၏ ပွင့်ရာဖြစ်သော။ စာတုမာ သိနိယာ-မိုးလေးလတို့၏ အဆုံးဖြစ်၍ဖြစ်သော။ ပုဏ္ဏမာယ-လ၊ဥတု၊နှစ်ပတ် တွက်ရစ်၍ စင်စစ်ပြည့်သော။ ရာဇာမစ္စပရိဂုဗော-မင်း၏အမတ်တို့သည် ခြံရံအပ်သည်။ဝါ-လက်အောက်ခံမင်း အမတ်အပေါင်းသည် ခြံရံအပ်သည်။ဥပရိပါသာဒဝရဂတော-မြတ်သောပြဿဒိ၏ အထက်သို့ရောက်သည်။ (ဟုတွာ) (မဟာရဟေ-မြတ်သူတို့ အားထိုက်သော။)သမုသီတသေတစ္ဆတ္တေ-မိုးအပ်သောစီးဖြူရှိသော။ကဗ္ဗာနာသနေ-ရွှေပလ္လင်နေရာ၌၍၎င်း အာဇာရ ထည့်နိုင်သည်။ နိသိန္ဒော ဟောတိ။

ပုံစံ(၃) ဥဒါနံ ဥဒါနေသိ ရမထီယံ ဝတ ဘော ဒေါသိနာ ရတ္တိ -

ဥဒါနံ-ဥဒါနံကို။ ဝါ-ဝမ်းမြောက်နှစ်သက် စိတ်နှလုံးမှ ပိုလျှံထွက်သော အမြွက်စကားကို။ဥဒါနေ သိ-မြွက်ဆိုပြီ။ ဝါ-ကျူးရင့်ပြီ။ကံ-ဘော-အချင်းတို့။ ဒေါသိနာ-သီးနှင်းမြူးတိမ်းအသုရိန်၊မီးခိုး၊ ညစ်မျိုးငါးဝ ပြစ်ဒေါသမှကင်းစင်သော။ရတ္တိ-ညဉ့်သည်။ရမထီယံဝတ-ပြေပြစ်များစွာသော လူအပေါင်း၏စိတ်ကို ဓမ္မလျော်ပေစွတကာ။ (အဋ္ဌကထာအဖွင့်အလို-ကြောင်းကျိုးအနက်ပေးလိုသော်) ရတ္တိ-ညဉ့်သည်။ဒေါသိနာ-သီးနှင်း။ ပ။ကင်းစင်သည်။ဟုတွာ-ဖြစ်ခြင်းကြောင့်။ရမထီယံဝတ-တကာ။(ဒေါသိနာတိဒေါသပဂတာ၊ဒိ၊ဋ္ဌ၊၁။၂၉)

ပုံစံ(၄) “ကံ နစ္စန္ဒ သမထံဝါ ဗြာဟ္မဏံဝါ ပယိရူပါသေယျာမယံ နော ပယိရူပါသတော စိတ္တံ ပသီဒေယျာ”တိ။

ယံသမထံဝါ-ကံလေသာကို ငြိမ်းစေပြီးသော အကြင်သမထသို့သော်လည်းကောင်း။ယံဗြာဟ္မဏံဝါ-ဖကောင်းမှုကိုမျှော်ပြီးသော အကြင်ဗြာဟ္မဏသို့သော်လည်းကောင်း။(ပဉ္စပုစ္ဆနဝသေန-ပြဿနာကို မေးလျှောက်ခြင်း၏အစွမ်းဖြင့်) ပယိရူပါသတော-ပယိရူပါသန္တာနံ-ဆည်းကပ်ကြကုန်သော။ နော-ငါတို့၏။ စိတ္တံ-သည်။ ပသီဒေယျ-ကြည့်လင်ရာ၏။ကံ-အဘယ်မည်သော။တံသမထံဝါ-သို့သော်လည်းကောင်း။တံဗြာဟ္မဏံဝါ-သို့သော်လည်းကောင်း။ အဇ္ဇ-ယနေ့၌။ ပယိရူပါသေယျာမနခေါ-ဆည်းကပ်ကြကုန်ရာအံ့ပါနည်။ (နိယမထည့်သည်။ ကရိုဏ်းထည့်သည်။ သတိပြု)(ယံကို နိယမကြ ယင်းသမထဗြာဟ္မဏံ-ဟု ပါဠိအစဉ်အတိုင်းပေး။)

ပုံစံ(၅) ကပ္ပိတာနိ ခေါ တေ ဒေဝ ဟတ္တိယာနာနိ ယဿ ဒါနိ ကာလံ မညသီတိ။ ဒီ၊၁။၄၆။

ဒေဝ-အရှင်မင်းမြတ်။ (မယာ-ကျွန်တော်မျိုးသည်။) တေ-အရှင်မင်းမြတ်အထွက်။ဟတ္တိယာနာနိ-ဆင်ယာဉ်တို့ကို။ကပ္ပိတာနိ-ပြုစီရင်စေအပ်ပါပြီ။ဒါနိ-ယခုအခါ၌။(တွံ-သည်)ယဿဂမနဿဝါ-အကြင်ထွက်တော်မူခြင်း၏လည်း။ကာလံ-အချိန်အခါကို။မညသီ-သိတော်မူ၏။တဒေဝ-ထိုထွက်တော်မူခြင်း မထွက်တော်မူခြင်းကို။အတ္တနော-မိမိ၏။ရုစိယာ-အလိုအားဖြင့်။ကရောဟိ-ပြုပါလော့။ဣတိ-ဤသို့ သံတော်ဦးစားပြီ။

ပုံစံ(၆) ဣမိနာ မေ ဥပသမေန ဥဒယဘဒ္ဒေါ ကုမာရော သမဇ္ဈဂတော ဟောတု၊ ယေနေတရဟိ ဥပသမေန ဘိက္ခုသံယော သမဇ္ဈဂတော။ ဒီ၊၁။၄၇။(အနိယမဝါကျ နောက်ရောက်နေသည်။)

တေရဟိ-ယခုအခါ၌။ယေနသမယေန-ကိုယ်နှုတ်စိတ်၌ဖြစ်သောအကြင်သီလတည်းဟူသော ငြိမ်သက်ခြင်းနှင့်ဘိက္ခုသံယော-သည်။သမဇ္ဈဂတော-ပြည့်စုံ၏။ဣမိနာဥပသမေန-နှင့်။မေ-၏။ပုတ္တော-သော။ဥဒယဘဒ္ဒေါသော။ကုမာရော-မင်းသားသည်။(ပညတ်နက်)ဝါ-ပျော်မြူးတတ်သူသည်။(သဒ္ဒါနက်)ဝါ- ပျော်မြူးတတ်သောမင်း

သီလဇ္ဇန်စာစဉ် (၈)

သာသည်။(သဂုဏာပေက္ခဒဗ္ဗတ္တ)သမန္နာဂတော-ပြည့်စုံသည်။ဟောတု-ပြည့်စုံပါစေသတည်း။ဝါ-ဖြစ်ပါစေခလို့။
ပုံစံ(၇) ပုစ္ဆေယျာမဟံ ဘန္တေ ဘဂဝန္တံ ကိစ္ဆိဒေဝ ဒေသံ သစေ မေ ဘဂဝါ ဩကာသံ ကရောတိ
ပဉ္စဿ ဝေယျာကရဏာယ။ ဒီ၊၁။၄၈။

ဘန္တေ-ဘုရား။ဘဂဝါ-သည်။မေ-အား။ပဉ္စဿ-ပြဿနာကို။ဝေယျာကရဏာယ-ဖြေဆိုခြင်းငှါ။
ဩကာသံ-အခွင့်ကို။စေကရောတိ-အကယ်၍ပြုတော်မူအံ့။(ဝေကရောန္တေ-ဤသို့ပြုတော်မူခဲ့ပါသော်။)အဟံ- သည်။
ဘဂဝန္တံ-ကို။ကိစ္ဆိဒေဝ-တစ်စုံတစ်ခုသာလျှင် ဖြစ်သော။ဒေသံ-ရည်ညွှန်းအပ်သော ပုစ္ဆိတဗ္ဗဌာနကို။ပုစ္ဆေယျာမိ-
လျှောက်လိုပါ၏။ကိစ္ဆိဒေဝ ဒေသန္တိ ကိစ္ဆိ ဩကာသံ၊ဒီ၊၄၁။၁၄၀။ဩကာသန္တိ ပုစ္ဆိတဗ္ဗာနံ။ သီ၊ဋီ၊သစ်၊ ၂။၂၉။
၃၈(၈) ပုစ္ဆ မဟာရာဇ ယဒါ ကင်္ခသီတိ။

(ဝေ ဝုတ္တေ ဘဂဝါ ရာဇာနံ တေဒဝေါစ၊ကိ)ထည့်ပါဌ်။မဟာရာဇ-မင်းမြတ်။(ပဉ္စကို။ပုစ္ဆိတုံ-
မေးလျှောက်ခြင်းငှါ။)ယဒါ အာကင်္ခသီ-အကယ်၍ အလိုရှိအံ့။(ဝေသတိ)ပုစ္ဆ-မေးလော့။တစ်နည်း-မဟာရာဇ
ယံပဉ္စ-အကြင်ပြဿနာကို။(ပုစ္ဆိတုံ-ငါ။)အာကင်္ခသီ-အလိုရှိ၏။(တံပဉ္စ-ကို။)ပုစ္ဆ-လော့။ကူတိ-ဤသို့ မိန့်တော်
မူပြီ။(ကတ္တာ-တွံ။အပဓာနကံ-မံ-ငါ့ကို။)ဟုထည့်။ယဒါကင်္ခသီ-ယဒါ+အာကင်္ခသီ။ ယံ+အာကင်္ခသီ။

ပုံစံ(၉) ယထာ နခေါ ဣမာနိ ဘန္တေ ပုထုသိပ္ပါယတနာနိ၊သေယျထိဒံ-
ဘန္တေ-မြတ်စွာဘုရား။ဣမာနိပုထုသိပ္ပါယတနာနိ-ဤများစွာသော အတတ်တို့သည်။တစ်နည်း-
ဣမာနိပုထုသိပ္ပါယတနာနိ-ဤအသက်မွေးခြင်း၏ အကြောင်းဖြစ်သော များစွာသောအတတ်တို့သည်။(တစ်
နည်း)ဣမာနိပုထုသိပ္ပါယတနာနိ-ဤအသက်မွေးခြင်း၏ ခိုရာဖြစ်သော များစွာသောအတတ်တို့သည်။သန္တိ-
ရှိပါကုန်၏။သေယျထိဒံ-ထိုအတတ်တို့ဟူသည် အဘယ်နည်း။တစ်နည်း-ကူဒံ(ဤမေ)ဤအတတ်တို့ဟူသည်။
သေယျထာ(ကတမေ)-အဘယ်တို့နည်း။ (သိပ္ပမေဝ သိပ္ပါယတနံ၊ပုထုသိပ္ပါယတနာနိတိ ဗဟူနိ သိပ္ပိနိ။
သေယျထိဒန္တိ ကတမေ ပန တေ။ ဒီ၊၄၁။၁၄၂။)

ပုံစံ(၁၀) အဘိဇာနာသိ နော တံ မဟာရာဇ ဣမံ ပဉ္စ အညေ သမဏဗြာဟ္မဏေ ပုစ္ဆိတာ။
(ဝေ ဝုတ္တေ ဘဂဝါ ရာဇာနံ တေဒဝေါစ၊ကိ)မဟာရာဇတွံ-သည်။ဣမံပဉ္စ-ကို။အညေ-ငါ ဘုရားမှတစ်
ပါးကုန်သော။သမဏဗြာဟ္မဏေ-တို့ကို။ပုစ္ဆိတာနော-မေးဖူးသလော။ (န ပုဋ္ဌဘာဝံ-ထိုမေးအပ်ဖူးသည်၏
အဖြစ်ကို)အဘိဇာနာသိစ-သိလည်းသိ၏လော။(အယဉ္စ နောသဒ္ဓေါ ပရတော ပုစ္ဆိတာတိပဒေ ယောဇေတဗ္ဗော)
ပုံစံ(၁၁) ယထာကထံ ပန တေ မဟာရာဇ ဗျာကရိသု၊သစေ တေ အဂရု၊ဘာသဿူတိ။န ခေါ မေ
ဘန္တေ ဂရု၊ယတ္ထဿ ဘဂဝါ နိသိန္ဓော ဘဂဝါ ဘဂဝန္တရူပေါ ဝါတိ။ (ပါဠိတော်)

မဟာရာဇ-မဟာရာဇ။(ပါဠိသက်)ယထာကထံပန-အဘယ်သို့လျှင်။တေ-ထိုသမဏဗြာဟ္မဏတို့
သည်။ဗျာကရိသု-ဖြေဆိုတော်မူကြကုန်သနည်း။တေ-သင်ဒကာတော်၏။ဝါ-မှား။(ဘာသိတုံ-လျှောက်ခြင်းငှါ) အဂရု-
ဝန်မလေးသည်။သစေ(ဟောတိ။ဝေသတိ)ဘာသဿု-လျှောက်စမ်းပါလော့။ကူတိအဝေါစ။ဘန္တေ။ယတ္ထ-
အကြင်အရပ်၌။ဘဂဝါ-မြတ်စွာဘုရားသည်သော်လည်းကောင်း။ဘဂဝန္တရူပေါဝါ- မြတ်စွာဘုရားနှင့် သဘော
တော်နှင့်တူသော သဘောထားရှိသော ပုဂ္ဂိုလ်သည်သော်လည်းကောင်း။နိသိန္ဓော-တိုင်နေသည်။အဿ-ဖြစ်ရာ၏။
(တတ္ထ-ထိုအရပ်၌။)မေ-တပည့်တော်၏။ဝါ-မှား။(ဘာသိတုံ-ငါ။)ဂရု-ဝန်မလေး သည်။နခေါ (ဟောမိ)-မဖြစ်ပါ။

ပထမသန္နိဋ္ဌိကသာမညဇလ

ပုံစံ(၁) သောဟံ ဘန္တေ ဘဂဝန္တံ ပုစ္ဆာမိ။ ဒီ၊၁။၅၅။
ဘန္တေ။သောဟံ-ထိုကျွန်ုပ်သည်။(ဝါလိကံ-သဲကို။ပိဋေတွာ-ညှစ်၍။)ဝါ-ညှစ်သည်ရှိသော်။ဝါ-ညှစ်
ခြင်းကြောင့်။တေလံ-ဆီကို။အလဘမာနောပိယ-မရသကဲ့သို့၊တိတ္ထိယဝါဒေသု-တိတ္ထိဝါဒတို့၌။သာရံ-အနှစ်ကို။ဝါ-
တရားတည်းဟူသော အမြတ်ကို။အလဘန္တော-မရသည်။ဟုတွာ-၍။)ဘဂဝန္တံ- မြတ်စွာဘုရားကိုလည်း။
ပုစ္ဆာမိ-မေးပါ၏။ကိ(ပခုက္ကူ)(သောဟံ ဘန္တေ ဝါလုကံ ပိဋေတွာ တေလံ အလဘမာ နောပိယ တိတ္ထိယ
ဝါသေ သာရံ အလဘန္တော ဘဂဝန္တံ ပုစ္ဆာမိတိ အတ္ထော။ဒီ၊၄၁။၁၅၂။)

ဇနီး ဗျဉ်း (ဖုန် ဗျဉ်း) ဦး စေ နုတ် ဖေး ဖေး

ပုံစံ(၂) တံ ကံ မည်တိ မဟာရာဇယဒိဝေံ သန္တေ ဟောတိဝါ သန္တိဋ္ဌိကံ သာမညဗလံ၊ နော ဝါတိ။
ဒီ၊ ၁။ ၅၅။

မဟာရာဇမဟာရာဇာ။ မယာ-ဝါဘုရားသည်။ ဂုဏ်မာန်-ဟောတော်မူအပ်လတ်သော။ ယံဝစနံ အတ္ထိ။ တံဝစနံ-
ကို။ တွံ-သည်။ ကံမည်သိ-အဘယ်သို့ အောင်းမေ့ မှတ်ထင်ဘိသနည်း။ (တဝ-သင်၏။ ဒါသော-ကျွန်
သည်။ တုယံ-၏။ သန္တိကာ-အထံမှ။ အဘိဝါဒနာဒီနိ-ရှိခိုးခြင်းစသည်ကို) ယဒိ(လဘောယျ) အကယ်၍ ရခဲငြားအံ့။
ဝေံသန္တေ-ဤသို့ရသည်ရှိသော်။ သန္တိဋ္ဌိကံ-ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ထင်စင်တွေ့မြင်အပ်သော။ သာမည
ဗလံ-ရဟန်းအဖြစ်၏အကျိုးသည်။ ဟောတိဝါ-ဖြစ်သော်လည်း ဖြစ်လေသလော။ နောဟောတိဝါ-မဖြစ်သော်
လည်း မဖြစ်လေသလော။ (ဣတိ အဝေါစ)

ယဒိဝါ သော တုယံ သန္တိကာ အဘိဝါဒနာဒီနိ လဘောယျ။ ဝေံ သန္တေ။ ဒီ၊ ၅၆။ ၁။ ၅၆။

ပုံစံ(၃) သ ခေါ သော မဟာရာဇ ဘိက္ခု ဝေံ သီလသမ္ပန္နော န ကုတောစိ ဘယံ သမနုပဿတိ။
ယဒိဒံ သီလသံဝရတော။ ဒီ၊ ၁။ ၆၆။

မဟာရာဇ-ဇာ။ (အထ-တသ္မိကာလေ-သီလကို ဆောက်တည်ပြီးရာ ထိုအခါ၌။) ဝေံ-ဤသို့။ သီလ
သမ္ပန္နော-သီလနှင့်ပြည့်စုံသော။ သသောဘိက္ခု-ထိုရဟန်းသည်။ အသံဝရမူလကာနိ-မစောင့်ရှောက်ခြင်းလျှင်
အကြောင်းရှိကုန်သော။ ယာနိဘယာနိ-အတ္တိန္ဒြေဝါဒစသော အကြင်ဘေးတို့သည်။ ဥပ္ပန္နန္တိ-ဖြစ်ကြကုန်၏။ တေသု
ဘယေသု-ထိုဘေးတို့တွင်။ ယဒိဒံ၊ ယံကုဒံဘယံ-အကြင်ဘေးသည်။ သီလသံဝရတော-သီလကိုစောင့်ရှောက်
ခြင်းဖြင့်။ ဝါ-ကြောင့်။ ဘဝေယျ-ဖြစ်ရာ၏။ တံဘယံ-ထိုဘေးကို။ ကုတောစိ-တစ်စုံတစ်ခုသော။ ကေသံဝရတောပိ-
တစ်ခုသော သံဝရမုသော်လည်း။ န သမနုပဿတိ-မမြင်ခဲ့။ (ယာနိ အသံဝရမူလကာနိ ဘယာနိ ဥပ္ပန္နန္တိ တေသု
ကုဒံ ဘယံ သီလသံဝရတော ဘဝေယျ။ တံ နကုတောစိ ကေသံဝရတောပိ နသမနုပဿတိ။ ဒီ၊ ၅၇။ ၁။ ၆၇။)

ပုံစံ(၄) သေယျထာပိ မဟာရာဇ ရာဇာ ခတ္တိယော မုဒ္ဒါဘိသိတ္တော နိဟတပစ္စာမိတ္တော န ကုတောစိ
ဘယံ သမနုပဿတိ။ ယဒိဒံ ပစ္စတ္တိကတော။ ဒီ၊ ၁။ ၂၁။

မဟာရာဇ-မြတ်။ သေယျထာပိ-ဥပမာမည်သည်ကား။ ခတ္တိယော-မင်းဇာတ်ရှိသော။ မုဒ္ဒါဘိသိတ္တော-
ထိပ်အထက်၌ အဘိသိက်သွန်းလောင်းအပ်ပြီးသော။ နိဟတပစ္စာမိတ္တော-ပယ်ဖျက်အပ်ပြီးသော ရန်သူရှိသော။
ရာဇာ-သည်။ ကုတောစိ-တစ်စုံတစ်ယောက်သော။ ပစ္စတ္တိတော-ဆန်ကျင်ဖက်ကို အလိုရှိသောရန်သူမှ။ ယဒိဒံ
ယံကုဒံဘယံ-သည်။ ဥပ္ပဇ္ဇေယျ-၏။ တဒိဒံ တံကုဒံဘယံ-ကို။ ကုတောစိ-သော။ ပစ္စတ္တိကတောပိ-မှသော်လည်း။
နသမနုပဿတိ သေယျထာပိ-မမြင်ရသကဲ့သို့။ (ယဒိဒံ ပစ္စတ္တိကတောထိ ယံ ကုတောစိ ကေပစ္စတ္တိကောပိ
ဘယံ ဘဝေယျ။ တံ နသမနုပဿတိ။ ဒီ၊ ၅၈။ ၁။ ၆၈။)

ပုံစံ(၅) အဟံ ခေါ ပုဗ္ဗေ ဒါသော အဟောသီ အနတ္တာမိနော ပရာမိနော န ယေန ကာမံ ဂမော။
သောမှိ တေရဟိ တမှာ ဒါသဗျာ မုတ္တော အတ္တာမိနော အပရာမိနော ဘုဇိသော ယေန
ကာမံ ဂမောတိ။

အဟံ-သည်။ ပုဗ္ဗေ-၌။ ဒါသော-ကျွန်သည်။ အနတ္တာမိနော-မိမိ၌မစပ်သည်။ ဝါ-မိမိနှင့်မစပ်သည်။
ပရာမိနော-သူတစ်ပါးတို့၌စပ်သည်။ ယေနဒိသာဘာဂေန-အကြင်အရပ်မျက်နှာအဖို့ဖြင့်။ ဂန္တံ-သွားခြင်းငှါ။ ကာမော-
အလိုရှိသည်။ ဟောတိ။ တေနဒိသာဘာဂေန-ဖြင့်။ နဂမော-မသွားနိုင်သည်။ အဟောသီ-ဖြစ်ခဲ့ရပြီ။ သောအဟံ-သည်။
တေရဟိ-၌။ ဒါသဗျာ-ထိုကျွန်အဖြစ်မှ။ မုတ္တော-လွတ်သည်။ အတ္တာမိနော-မိမိ၌စပ်သည်။ အပရာမိနော-
သူတစ်ပါးတို့၌ မစပ်သည်။ ဘုဇိသော-အများနှင့်မဆိုင် မိမိကိုယ်တိုင်သာ စားပိုင်စားနိုင်သည်။ ယေနဒိသာဘာဂေန-
ဖြင့်။ ကာမံ-တိုင်။ ဝါ-သို့။ ဂမော-သည်။ အမှိ-ဖြစ်ခဲ့၏။ ဣတိ-ဤအကြသည်။ အဿ-ဖြစ်ရာ၏။ (ယေန
ဒိသာဘာဂေနဿ ဂန္တကာမတာ။ ။ ဒီ၊ ၅၉။ ၁။ ၆၉။)

ပုံစံ(၆) တတ္ထ စက္ခုမာ ပုရိသော တိရေ ဋ္ဌိတော ပသေယျ သိပ္ပိကသမ္ပကမ္ပိ သက္ခရကထလမ္ပိ
မတ္တပုဗ္ဗိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ။ (ယထာလာဘနည်း အနက်။)

သီလရန်ကရံ (၁)

တတ္တ-တသ္မိဉ္ဇဒကရဟဒေ-ထိုရေဒိုင်ဉ္စ၊ တီရေ-ကမ်းဉ္စ၊ ဌိတော-တည်သော။ စက္ခုမာ-ပသာဒ စက္ခုရိ
သော။ ပုရိသော-သည်။ စရန္တိ-သွားသည်လည်းဖြစ်သော။ တိဋ္ဌန္တိ-ရပ်သည်လည်းဖြစ်သော။ သိပ္ပိကသမ္ပကမ္ပိ-
ယောက်သွားခရုကိုလည်းကောင်း။ တိဋ္ဌန္တိ-တည်သည်လည်းဖြစ်သော။ သက္ခရာကထလမ္ပိ-ကျောက်စရစ်အိုး
ခြမ်းကိုလည်းကောင်း။ စရန္တိ-ဖြစ်သော။ တိဋ္ဌန္တိ-ဖြစ်သော။ မဇ္ဈဂမ္ပိ-ငါးအပေါင်းလည်းကောင်း။ ပသေယျ-
မြင်ရာ၏။ (သက္ခရာကထလံ တိဋ္ဌတိယေဝ၊ ဣတရာနိ စရန္တိပိ တိဋ္ဌန္တိပိ။ ဒိ၊ ဌ၊ ဝ၊ ၂၀၂။)

ပုံစံ(၇) အဘိက္ကန္တံ ဘန္တေ အဘိက္ကန္တံ ဘန္တေ။

ဘန္တေ-မြတ်စွာဘုရား။ ဘဂဝတော-၏။ ယဒိဒံ-ယာအယံဓမ္မဒေသနာ-အကြင်တရားဒေသနာတော်
သည်။ အတ္ထိ- သာဓမ္မဒေသနာ-ထိုတရားဒေသနာတော်ကို။ ဝါ-သည်။ အဘိက္ကန္တံ-အလွန်နှစ်သက်အပ်ပါပေစွ။ ဝါ-
အလွန်ကောင်းပါပေစွ။

ဘန္တေ-ရှား။ ဘဂဝတော-၏။ ဓမ္မဒေသနံ-သို့။ ဝါ-ကို။ အာဂမ္မ-ရူးရှုရောက်၍။ ဝါ-စွဲ၍။ မမ-ကျွန်ုပ်၏။
ယဒိဒံ-ယောအယံပသာဒေါ-ကို။ ဝါ-သည်။ အဘိက္ကန္တံ-အလွန်နှစ်သက်အပ်ပါပေစွ။ ဝါ-စွ။ လိင်္ဂပိပလ္လာသံပေး
သည်။ တစ်နည်း-ဘန္တေ။ ဘဂဝတော-၏။ ဝစနံ-စကားတော်ကို။ ဝါ-သည်။ ဒေါသနာသနတော-ကိလေသာ
တည်းဟူသောအပြစ်ကို ဖျက်ဆီးတက်သည်၏အဖြစ်ကြောင့်။ အဘိက္ကန္တံ-စွ။

ဘန္တေ။ ဘဂဝတော။ ဝစနံ။ ဂုဏာဒိဂမနတော-လောကီ လောကုတ္တရာ ဂုဏ်ကျေးဇူးကိုရကြောင်း၏
အဖြစ်ကြောင့်။ အဘိက္ကန္တံ-စွ။ (အဘိက္ကန္တံ ဘန္တေ ယဒိဒံဘဂဝတော ဓမ္မဒေသနာ။ ဓမ္မဒေသနံအာဂမ္မ
မမပသာဒေါ။ ဘဂဝတော ဝစနံ အဘိက္ကန္တံ ဒေါသနာသနတော ဂုဏာဒိဂမနတော။ ဒိ၊ ဌ၊ ဝ၊ ၂၀၂။

ပုံစံ(၈) ဥပါသကံ မံ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။ ဒိ၊ ဝ၊ ၈၀။

ဘဂဝါ-သည်။ မံ-တပည့်တော်ကို။ အဇ္ဇတဂ္ဂေ-ယနေ့၏အဖြစ်ကိုအစပြု၍။ ဝါ-ယနေ့ထင်ရှားသည်
၏အဖြစ်ကို အစပြု၍။ တစ်နည်း။ အဇ္ဇ-ယနေ့ကို။ အဂ္ဂေ-အစကို။ ကတွာ-၍။ သရဏံ-ကိုးကွယ်ရာဟူ၍။ ဂတံ-
မှီဝဲဆည်းကပ် သိမှတ်တတ်သော။ ပါဏုပေတံ-အသက်တို့ဖြင့်ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍
ဆည်းကပ်တတ်သော။ ဥပါသကံ-ဥပါသကာဟူ၍။ ဓာရေတု-သိမှတ်တော်မူပါလော့။ (အဇ္ဇတံ အာဒိကတွာ။
အဇ္ဇတန္တိအဇ္ဇဘာဝံ။ အဇ္ဇတဂ္ဂေတိဝါပါဌော။ အဇ္ဇအဂ္ဂံ ကတွာတိ အတ္ထော။) ဒိ၊ ဌ၊ ဝ၊ ၂၀၂။

ပုံစံ(၉) ယဿ ဒါနိတွံ မဟာရာဇေ ကာလံ မညသိ။

မဟာရာဇေ-မင်းကြီး။ ဒါနိ-ယခုအခါ၌။ တွံ-သည်။ ယဿဂမနဿ-အကြင်သွားခြင်း၏။ ကာလံ- အချိန်
အခါကို။ မညသိ-သိ၏။ တဿ-ဂမနဿ-၏။ ကာလံ-ကို။ တဝမေဝ-သင်သည်သာလျှင်။ ဇာနာတိ- သိလော့။
(ယဿဂမနဿ ကာလမညသိ ဇာနာသိတဿ ကာလံ တဝမေဝ ဇာနာသိတိ ဝုတ္တံ ဟောတိ။)

ပုံစံ(၁၀) တဂ္ဂ တွံ မဟာရာဇေပ။ ယံတွံ ပိတရံ ဓမ္မိကံ ဓမ္မရာဇာနံ ဖိဝိတာ ဝေါရောပေသိ။

ယံတွံ-အကြင်သင်ဒကာတော်သည်။ တစ်နည်း-ယံ ယေနကရဏေန-အကြင်အကြောင်းတွံ-သင်ဒကာ
တော်သည်။ ဖိဝိတာ-ဖိဝိတိန္ဒြေမှ။ ဝေါရောပေသိ-ခွဲပြီ။ (တံ)တွံ-ထိုသင်ဒကာတော်ကို။ တစ်နည်း-တေနကာရဏေန-
ထိုအကြောင်းကြောင့်။ တွံ-သင်ဒကာတော်ကို။ အစ္စယော-အပြစ်သည်။ ဝတံ-စင်စစ်။ အဇ္ဇမာ-လွမ်း၍ဖြစ်ပြီ။

ပုံစံ(၁၁) ဟန္တု စ ဒါနိ မယံ ဘန္တေ ဂစ္ဆာမိ ဗဟုကိစ္စာ မယံ ဗဟုကရဏိယာ။

ဘန္တေ။ ဟန္တု-စကားအစပ် လက်စဖြစ်၍ တန်ရပ်ကြပါကုန်၏။ ယသ္မာ-ကြောင့်။ မယံ-ကျွန်ုပ်တို့
သည်။ ဗဟုကိစ္စာ-များစွာမချွတ် ပြုရမည့်ကိစ္စ ရှိကြပါကုန်၏။ ဗဟုကရဏိယာ-များစွာပြုအပ် ပြုသင့်ပြုထိုက်
သောကိစ္စ ရှိကြပါကုန်၏။ တသ္မာ-ထို့ကြောင့်။ မယံ-တို့သည်။ ဒါနိ-ယခုအခါ၌။ ဂစ္ဆာမ-သွားကြကုန်တော့အံ့။
ဝါ-ပြန်ကြပါကုန်တော့အံ့။

ပုံစံ(၁၂) ဝုဒ္ဓိဟေသာ မဟာရာဇေ အရိယဿ ဝိနယေ၊ ယော အစ္စယံ အစ္စယတော ဒိသ္မာ ယထာဓမ္မံ
ပဋိကရောတိ။ အာယတိ သံဝရံ အာပဇ္ဇတိ။ ဒိ၊ ဝ၊ ၈၀။

ဗုဒ္ဓ ဗုဒ္ဓ (ဗုဒ္ဓ ဗုဒ္ဓ) ဤ စာ နှစ် စာ စာ

မဟာရာဇ-မြတ်။ အရိယသမ္မာ-ကိလေသာဖြူမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာ ဘုရား၏။ ဝိနယေ-ဆုံးမရာဖြစ်သော သာသနာတော်၌။ ယောပုဂ္ဂလော-သည်။ အစွယ်-အပြစ်ကို။ အစွယ် တော-အပြစ်အားဖြင့်။ ဒိသ္မာ-၌။ ယထာဓမ္မံ-သဘောအားလျော်စွာ။ ပဋိကရောတိ-ကုစား၏။ အာယတိ-နောင် အခါ၌။ သံဝရံ-စောင့်စဉ်းခြင်းသို့။ အာပဇ္ဇတိ-ရောက်၏။ (တဿပုဂ္ဂလဿ-ထိုပုဂ္ဂိုလ်၏) သော-ဤသို့အပြစ် ကို အပြစ်အဖြစ်မြင်၍ သဘောအားလျော်စွာ ကုစားခြင်း အာယတိသံဝရသို့ ရောက်ခြင်းသည်။ ဝုဒ္ဓိ-ကြီးပွား ကြောင်းသာတည်း။ (ဟကာရော ပဒသိလိဋ္ဌ တာယ အာဂမော၊ ဟိ-သဒ္ဓေါဝါ နိပါတမတ္တံ။ ဝေသာတိ ဝိ ယထာဓမ္မံ ပဋိကရိယာ အာယတိ သံဝရပဇ္ဇနာစ။ သိ၊ ဋီ၊ သစ်၊ ၂။ ၁၉၃။)



ပုစ္ဆာဟောင်း

အဘိဓမ္မာဝေဒနာ ဝေဒနာ ရတ္တိ၊ ဒဿနိယာ ဝေဒနာ ဝေဒနာ ရတ္တိ၊ ပါသာဒိကာ ဝေဒနာ ဝေဒနာ ရတ္တိ၊ လက္ခဏာ ဝေဒနာ ဝေဒနာ ရတ္တိ၊ ပါ (၄၄) ၁၃၁၆-ခုနှစ်။

ဘော-အချင်းတို့။ ဒေါသိနာ-အပြစ်ကင်းသော။ ရတ္တိ-ညဉ့်သည်။ အဘိဓမ္မာဝေဒနာ-အလွန်နှစ်လိုဖွယ်ရှိစွာ တကားဘော။ ဒဿနိယာဝေဒနာ-ရှုဖွယ်ရှိစွာတကား။ ပါသာဒိကာဝေဒနာ-ကြည်ညိုဖွယ်ရှိစွာတကား။ လက္ခဏာဝေဒနာ-မှတ်အပ်စွာတကား။ (ဒေါသိနာပုဒ် အကျယ်နိဿယ ရှေး၌ ရေးသားပြီး)

ကံ န ခုစ္စ သမထံဝါ ဗြာဟ္မထံဝါ ပယိရူပါသေယျာမ၊ ယံ နော ပယိရူပါသေတော စိတ္တံ ပသီဒေယျာ”တိ။ ပါ (၄၄) ၁၃၃၀။ ၁၃၃၅-ခုနှစ်။ (ယံ ဇာ အစွဲ၊ သဗ္ဗနာမ် အစွဲ)

ယံသမထံဝါ-သို့သော်လည်းကောင်း။ ယံဗြာဟ္မထံဝါ-သို့သော်လည်းကောင်း။ ပယိရူပါသေတော ပယိရူပါ သန္တာနံ-ဆည်းကပ်ကုန်သော။ နော-အမှက်-ငါတို့၏။ စိတ္တံ-သံသည်။ ပသီဒေယျာ-ကြည်ရာ၏။ ကံ-အဘယ်မည် သော။ တံသမထံဝါ-ထိုရဟန်းသို့လည်းကောင်း။ တံဗြာဟ္မထံဝါ-ထိုပုဂ္ဂိုလ်သို့လည်းကောင်း။ အဇ္ဇ-ယနေ။ ပယိ ရူပါသေယျာမနုခေါ-ဆည်းကပ်ရကုန်အံ့နည်း။ ဣတိ-သို့။ ဥဒါနံ-ကို။ ဥဒါနေသိ-၏။ (ပါဠိ၌ ရေးသားပြီး)

အယံ ဒေဝ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အမှက် အမွေနေ ဝိဟရတိ မဟတာ ဘိက္ခုသံဃေန သဒ္ဓိ အပုတေဋ္ဌသေဟိ ဘိက္ခုသတေဟိ။ ပါ (၄၆) ၁၃၄၇-ခုနှစ်။ (အပုတေဋ္ဌသေဟိ ဘိက္ခုသတေဟိ ၌ သဒ္ဓတ္ထ အဓိပ္ပါယ်တွ)

ဒေဝ-မင်းကြီး။ အရဟံ-သံသရာတည်းဟူသော စက်၏အကန့်ကို ဖျက်ဆီးတော်မူပြီးထသော။ သမ္မာ သမ္ဗုဒ္ဓေါ-မဖောက်မပြန် မိမိအလိုလိုသာလျှင် အလုံးစုံသောတရားတို့ကို သယမ္မုဉာဏ်ဖြင့် သိတော်မူပြီးထသော။ အယံဘဂဝါ-သည်။ အမှက်-တို့၏။ အမွေနေ-၌။ မဟတာ-ဂုဏ်အားဖြင့်မြတ်သော။ ဘိက္ခုသံဃေန-နတ်၊ သဒ္ဓိ-ကွ။ အပုတေဋ္ဌသေဟိ-အခွဲနှင့်တကွ တစ်ဆယ့်သုံးအရေအတွက်ရှိကုန်သော။ ဘိက္ခုသတေဟိ-ရဟန်းအရာတို့နှင့်။ (သဒ္ဓတ္ထ) အပုတေဋ္ဌသေဟိ ဘိက္ခုသတေဟိ-တစ်ထောင်နှစ်ရာငါးကျိပ် အရေအတွက်ရှိကုန်သော ရဟန်းတို့ နှင့်။ (အဓိပ္ပါယ်တွ) သဒ္ဓိ-ကွ။ ဝိဟရတိ-၏။

ကစ္စိ မံ သမ္မုဇိဝက န ဝဇ္ဇေသိ၊ ကစ္စိ မံ သမ္မုဇိဝက န ပလမ္ဘေသိ၊ ကစ္စိ မံ သမ္မုဇိဝက န ပစ္စတ္တိကာနံ ဒေသိ။ ပါ (၄၇) ၁၃၅၆-ခုနှစ်။ (ကတ္တာထည့်စွက်၊ န နိပါတ် အနက်ထင်စေ) သမ္မုဇိဝက-က။ ကစ္စိ-အသို့နည်း။ တွံ-သည်။ မံ-ကို။ န ဝဇ္ဇေသိ-မလှည့်ပတ်ဘဲရှိပါ၏လော။ သမ္မုဇိဝက။ ကစ္စိ။ တွံ-သည်။ မံ။ န ပလမ္ဘေသိ-မဖြားယောင်းဘဲရှိပါ၏လော။ သမ္မုဇိဝက။ ကစ္စိ။ တွံ-သည်။ မံ။ ပစ္စတ္တိကာနံ-ဆန့်ကျင်ဘက်ကို အလိုရှိကြကုန်သော ရန်သူတို့အား။ န ဒေသိ-မပေးဘဲရှိပါ၏လော။

ယေန မဏ္ဍဓမ္မာဋ္ဌဿ ဒွါရံ တေနပသကံမိ၊ ဥပကံမိတွာ ဇီဝကံ ကောမာရ်ဘစွံ တေဒ ဝေါစ”ကထံ ပန သမ္မုဇိဝက ဘဂဝါ”တိ။ ပါ (၄၇) ၁၃၅၂။ ၁၃၄၄-ခုနှစ်။ (အဝေါစ၏ ကတ္တာ၊ ဝိသေန စုံစွာထည့်၊ ယေန၌ ကရဏတ္ထ၊ သတ္တမုတ္တ) ယေနဒိသာဘာဂေန-အကြင်အရပ်အဖို့ဖြင့်။ မဏ္ဍဓမ္မာဋ္ဌဿ-တန်ဆောင်းဝန်း၏။ ဒွါရံ-သို့။ ဥပသကံ

စိယတ္တိကောဓိ (၈)

မိတဗ္ဗံ-အပ်၏။တေနဒိသာဘာဂေန-ဖြင့်။တံမဏ္ဍလမာဠံ-သို့။ ဥပသကံမိ-၏။ (တစ်နည်း)ယေနယတ္ထ-၌။ မဏ္ဍလမာဠဿ-၏။ဒွါရံ-သည်။အတ္ထိ-၏။တေနတတ္ထ-သို့။ဥပသကံမိ-၏။ဥပသကံမိတွာ-၌။ကောမရဘဗ္ဗံ- အဘယမင်းသားသည် မွေးမြူအပ်သော။ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော-သည်။)တေဝစနံ- ကို။အဝေါစ-၏။ကံ အဝေါစ-နည်းဟူမူကား။ သမ္ပဇိဝက။ ဘဂဝါ-သည်။ကထံ-၌။နိသီဒိပန-နည်း။ဣတိ။ တေဝစနံ-ကို။အဝေါစ-၏။

ကေမန္တံ ဌိတော ခေါ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော တုဏှိဘူတံ ဘိက္ခုသံဃံ အနုပိလောကေတွာ ရဟဒမိဝ ဝိပုသန္တံ ဥဒါနံ ဥဒါနေသိ “ ဣမိနာ မေ ဥပသမေန ဥဒယဘဒ္ဒေါ ကုမာရော သမဇ္ဈာဂတော ဟောတု၊ယေနတရဟိ ဥပသမေန ဘိက္ခုသံဃောသမဇ္ဈာဂတော”တိ။ ပါ (၄၇) ၁၃၂၉။၁၃၅၀-ခုနှစ်။ (ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိ တို့၌ သဒ္ဒတ္ထ ထင်စေ) ကေမန္တံ-၌။ ဌိတောခေါ-နေပြီးသော။မာဂဓော-မဂတိုင်းသူတို့ကိုအစိုးရသော။ဝေဒေဟိပုတ္တော-ပညာဖြင့်

ဖြစ်တတ်သော ဝိပုရား၏သားဖြစ်သော။ အဇာတသတ္တု-မဖွားမီကပင် ခမည်းတော်ဗိမ္ဗိသာရမင်းကြီး၏ ရန်သူဖြစ်သော။ရာဇာ-မိမိ၏အစိုးရခြင်း စည်းစိမ်၏ပြည့်စုံဖြင့် ထွန်းပတတ်သောမင်းသည်။ ဝါ-လေးပါးကုန် သော သံကဟဝတ္ထုတို့ဖြင့် လူအပေါင်းကိုနှစ်သက်စေတတ်သောမင်းသည်။ တုဏှိဘူတံ-အသံမရှိသည်ဖြစ်၍ဖြစ် သော။ဘိက္ခုသံဃံ-ကို။အနုပိလောကေတွာ-အဖန်တလဲလဲကြည့်၍။ ဝိပုသန္တံ-ကြည်သောရေရှိသော။ရဟဒ မိဝ-ရေအိုင်ကဲ့သို့။ ဥဒါနံ-ကို။ ဥဒါနေသိ-၏။ ကံဥဒါနေသိ-ကား။ ဘန္တေ။ တေရဟိ-၌။ ယေနဥပသမေန- အကြင်သို့သောငြိမ်သက်ခြင်းနှင့်။ ဘိက္ခုသံဃော-သည်။သမဇ္ဈာဂတော-၏။ဣမိနာဥပသမေန-ဤရဟန်းတို့ ၏ငြိမ်သက်ခြင်းကဲ့သို့သောငြိမ်သက်ခြင်းနှင့်။ မေ-၏။ ပုတ္တော-သော။ ဥဒယဘဒ္ဒေါ-အမည်ရှိသော။ကုမာရော- သည်။ သမဇ္ဈာဂတော-သည်။ ဟောတု-ဖြစ်ပါမူကား။ သာဓဝတ-ကောင်းမွန်တကား။ ဣတိ။ ဥဒါနံ။ ဥဒါနေသိ။

ဣမိနာ မေ ဘန္တေ ဥပသမေန ဥဒယဘဒ္ဒေါ ကုမာရော သမဇ္ဈာဂတော ဟောတု၊ ယေနတရဟိ ဥပသမေန ဘိက္ခုသံဃော သမဇ္ဈာဂတော။ ပါ (၄၇) ၁၃၄၆-ခုနှစ်။ (မေ ၏ သမ္ပန္နိ) မေ-၏။ ပုတ္တော-သော။(ရှေ့၌ ရေးသာပြီး)

အထခေါ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ဘဂဝန္တံ အဘိဝါဒေတွာ ဘိက္ခုသံဃဿ အဂ္ဂလံ ပထာမေတွာ ကေမန္တံ နိသီဒိ။ ပါ (၄၇) ၁၃၄၀-ခုနှစ်။ (ကေမန္တသရုပ်)

ကေမန္တံ-မိမိအားတည်ခြင်းငှါ လျှောက်ပတ်သော တစ်ခုသောအရပ်၌။ဝါ-ဝေး နီး လေညာ မြင့်မောက် ရာနှင့် ဝဲ ယာ ရှေ့ဖက် နောက်ကျောဖက်-ဟု ခြောက်ရပ်အဖြစ်တို့မှ ကင်း၍သင့်လျော်သောအရပ်အဖို့၌။

ကေမန္တံ နိသီဒ္ဓော ခေါ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ဘဂဝန္တံ တေဒဝေါစ “ပုစ္ဆေယျာမဟံ ဘန္တေ ဘဂဝန္တံ ကိဗ္ဗိဒေဝ ဒေသံ သစေ မေ ဘဂဝါ ဩကာသံ ကရောတိ ပဉ္စဿ ဝေယျာကရဏာယာ”တိ။ ပါ (၄၈) ၁၃၂၄-ခုနှစ်။

ဘန္တေ။ဘဂဝါ။ မေ။ပဉ္စဿ-ကို။ဝေယျာကရဏာယ-ဖြေခြင်းငှါ။ ဩကာသံ-ကို။သစေ ကရောတိ- အံ။ဝေ-ဤသို့ခွင့်ပြုတော်မူသည်။သတိ-သော်။အဟံ-သည်။ ဘဂဝန္တံ-ကို။ကိဗ္ဗိဒေဝ-တစ်စုံတစ်ခုလျှင်ဖြစ် သော။ ဒေသံ-မေးသင့်သောအရာကို။ ပုစ္ဆေယျာမိ-အံ။ ဣတိ-သို့။ အဝေါစ-ပြီး။

ပုစ္ဆ မဟာရာဇ။ ယဒါကင်္ဂသီတိ။ ပါ (၄၈) ၁၃၃၆။၁၃၄၇-ခုနှစ်။ (ကံ, ကရိုဏ်း, သမ္ပဒါနိထည့်၊ ယဒါကင်္ဂသီ ကို နှစ်နည်းပုဒ်ဖြတ်၍ ပါဌသေထည့်)

မဟာရာဇ။ ယံပဉ္စံ-ကို။ပုစ္ဆိတုံ-ငှါ။အာကင်္ဂသီ-၏။တံပဉ္စံ-ကို။ ပုစ္ဆ-လော့။(တစ်နည်း)ပဉ္စံ-ကို။ပုစ္ဆိတုံ- ငှါ။ယဒိအာကင်္ဂသီ-အကယ်၍အလိုရှိအံ့။ ဝေ-ဤသို့အလိုရှိသည်။ သတိ-သော်။ပုစ္ဆ-လော့။ဣတိ-သို့။သဗ္ဗညု တဉာဏေန-ဖြင့်။ ပဝါရေသီ-ဖိတ်တော်မူပြီ။

ယော ဣမိဿာ ပထဝိယာ ပါဏေ ဝေ နံသခလံ ဝေ မံသပုဉ္စံ ကရေယျ။ နတ္ထိ တတောနိဒါနံ ပါပံ၊ နတ္ထိ ပါပဿ အာဂမော။ ပါ (၄၉) ၁၃၁၉-ခုနှစ်။

ဝဋ် မျဉ်း (ဝဋ် မျဉ်း) ညီ စေ နုတ် ထေး ဟေ

ယော ဇနော-သည်။ ဣမိဿာပထဝိယာ-၌။ ပါဏေ-တို့ကို။ ဧကံ-သော။ မံသခလံ-အသားစုကို။ ဧကံ-သော။ မံသပုဉ္ဇံ-အသားပုံကို။ ကရေယျ-ပြုအံ့။ တတောနိဒါနံ-ထိုသို့အသားစုကိုပြုခြင်းကြောင့်။ (တဿဇနဿ-အာ။) ပါပံ-သည်။ နတ္ထိ။ ပါပဿ-၏။ အာဂမော ပဝတ္ထိ-ဖြစ်ခြင်းသည်။ နတ္ထိ။

ဝေမေဝ ခေါ မေ ဘန္တေ ပူရဏော ကဿပေါ သန္တိဋ္ဌိကံ သာမညဇလံ ပုဏ္ဏေ သမာနော အကိရိယံ ဗျာကာသိ။ ပါ (၄၉) ၁၃၁၇-ခုနှစ်။

ဘန္တေဝေမေဝ-လျှင်။ မေ-အာ။ ဝါ-သည်။ ပူရဏော-သော။ ကဿပေါ-သည်။ သန္တိဋ္ဌိကံ-ဗျာကာသိ။ ဗျာကာသိ-ဗျာကာသိ။ သာမညဇလံ-ရဟန်း၏အကျိုးကို။ ပုဏ္ဏေ-သည်။ သမာနော-သော်။ အကိရိယံ-ကောင်းမှုမကောင်းမှုကို မပြုခြင်းကို။ ဗျာကာသိ-ဖြေကြားပြီ။

သေယျထာဝိ နာမ သုတ္တဂုဠေ ခိတ္တေ နိဗ္ဗေဋ္ဌိယမာနမေဝ ပလေတိ။ ဝေမေဝ ဗာလေစ ပဏ္ဍိတေစ သန္ဓာဝိတွာ သိသရိတွာ ဒုက္ခဿန္တ ကရိဿန္တိ"တိ။ ပါ (၅၁) ၁၃၆၁-ခုနှစ်။ (ကတ္တာ၊ ကရိဏ်း ထည်)

သေယျထာဝိနာမ-ဥပမာအဘယ်ကဲ့သို့နည်းဟူမူကား။ သုတ္တဂုဠေ-ချည်လုံးကို။ ခိတ္တေ-ပစ်အပ်သည်ရှိသော်။ သုတ္တဂုဠေ-ချည်လုံးသည်။ (ကတ္တာ) သုတ္တပမာဏေန-ချည်ရှိတိုင်းသောပမာဏဖြင့်။ (ကရိဏ်း) နိဗ္ဗေဋ္ဌိယမာနမေဝ-ပြေသည်ဖြစ်၍သာလျှင်။ ပလေတိယထာ-သွားလေသကဲ့သို့။ ဝေမေဝ-လျှင်။ ဗာလေစ-လည်းကောင်း။ ပဏ္ဍိတေစ-လည်းကောင်း။ (ဣမေ-တို့သည်) သန္ဓာဝိတွာ-ဤဘဝမှထိုဘဝသို့ ထိုဘဝမှဤဘဝသို့ပြောင်း၍ သိသရိတွာ-တပြောင်းပြန်ကျင်လည်၍။ ဒုက္ခဿ-၏။ အန္တ-ကို။ ကရိဿန္တိ-ကုန်လတ်။ ဣတိ-သို့။ (မက္ခလိဓါသာလော-သည်။ မ-ကို။ အဝေါစ-ပြီ။)

အာသန္နိပဉ္စမာ ပရိသာ မတံ အာဒါယ ဂစ္ဆန္တိ ယာဝါဠာဟနာ ပဒါနိ ပညာယန္တိကာမေ ပါတကာနိ အဋ္ဌိနိ ဘဝန္တိ ဘာသန္တာ အာဟုတိယော ဒတ္တုပညတ္တံ ယဒိဒံ ဒါနံ တေသံ တုစ္စံ မုသာ ဝိလာပေါ။ ပါ (၅၂) ၁၃၂၆-ခုနှစ်။

အာသန္နိပဉ္စမာ-အိပ်ရာညောင်စောင်းလျှင် ငါးခုမြောက်ရှိကုန်သော။ ပရိသာ-တို့သည်။ မတံ-သေပြီးသောသူကို။ အာဒါယ-၍။ ဂစ္ဆန္တိ-ကုန်၏။ ယာဝါဠာဟနာ-သင်းချိုင်းတိုင်အောင်။ ပဒါနိ-ဂုဏ်အစရှိသောလူတို့သည်။ ဝါ-ကိုယ်တို့သည်။ ပညာယန္တိ-ထင်ကုန်၏။ အဋ္ဌိနိ-အရိုးတို့သည်။ ကာပေါတကာနိ-ခိုတောင်အဆင်းနှင့်တူသော အဆင်းရှိကုန်သည်။ ဘဝန္တိ။ အာဟုတိယော-ပေးအပ်သောအလှူသည်။ ဘာသန္တာ-ပြာအဆုံးရှိကုန်သည်။ ဘဝန္တိ။ ယဒိဒံ ယံကုဒိဒါနံ-အကြင်အလှူသည်။ အတ္ထိ။ တံဒါနံ-ကို။ ဒတ္တုပညတ္တံ-သူမိက်တို့သည် ပညတ်အပ်၏။ တေသံ-ထိုသူမိက်တို့၏။ ဝိလာပေါ-စကားသည်။ တုစ္စံ-အချည်းအနီးတည်း။ မုသာ-ချွတ်လွှဲ၏။

ယေကေစိ အတ္ထိကဝါဒံ ဝဒန္တိ ဗာလေစ ပဏ္ဍိတေစ ကာယဿ ဘောဒါ ဥဗ္ဗိန္တိ ဝိနဿန္တိ န ဟောန္တိ ပရံ မရဏာ"တိ။ ပါ (၅၂) ၁၃၄၄-ခုနှစ်။ (အတ္ထိကဝါဒံ ပုဒ်၏သမ္ပန်ခံ၍ ဥဗ္ဗိန္တိ-ကြိယာကို ရှုလျက် ပြင်ထည်)

ယေကေစိ-တို့သည်။ ဒါနဖလဿ-အလှူအကျိုး၏ (သမ္ပန်) အတ္ထိကဝါဒံ-ရှိ၏ဟူသောစကားကို။ ဝဒန္တိ-ကုန်၏။ ဗာလေစ(ဗာလာစ)-တို့သည်လည်းကောင်း။ ပဏ္ဍိတေစ(ပဏ္ဍိတာစ)-တို့သည်လည်းကောင်း။ ကာယဿ-ကိုယ်ခန္ဓာ၏။ ဘောဒါ-ပျက်ခြင်းကြောင့်။ ဥဗ္ဗိန္တိ-ပြတ်ကုန်၏။ ဝိနဿန္တိ-ပျောက်ကုန်၏။ မရဏာ-မှ။ ပရံ-၌။ နဟောန္တိ။ ဣတိ။ အဖိတော-အဖိတသည်း။ မ-ကို။ အဝေါစ-၏။

တေန ဟိ မဟာရာဇ တညေဝေတ္ထ ပဋိပုစ္ဆိဿာမိယထာ တေ ခမေယျ တထာ န ဗျာကရေယျာသိ။ ပါ (၅၃) ၁၃၅၅-ခုနှစ်။ (တေ၏ သမ္ပန်ပုဒ်နှင့် ခမေယျ၏ လက္ခဏပုဒ်ထည်။)

မဟာရာဇ။ တေနဟိ-ထိုသို့တပြားကား။ တညေဝ-သင့်ကိုသာလျှင်။ ဝေတ္ထ-ဤအရာ၌။ အဟံ-ပဋိပုစ္ဆိဿာမိ-တဖန်မေးအံ့။ ယထာယေန အာကာရေန-ဖြင့်။ ဧတ-၏။ စိတ္တံ-သည်။ ဗျာကရိယန္တေ-ဖြေဆိုအပ်သော်။ ခမေယျ-နှစ်သက်ရာ၏။ တထာတေနအာကာရေန-ဖြင့်။ တွံ-သည်။ နံကာရဏံ-ဗျာကရေယျာသိ။ ဖြေကြားလော့။

သီလကျမ်းစာစဉ် (၁)

အယံ ဟိ ရာဇာ မာဂဇော အဇာတသတ္တု ဝေဒေဟိပုတ္တော ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတော သမင်္ဂိ ဘူတော ပရိစာရေတိ ဒေဝေါ မညေ။ ပါ (၅၆) ၁၃၂၅-ခုနစ်။

အယံရာဇာ-သည်။ ပဉ္စဟိ-သော။ ကာမဂုဏေဟိ-တိဖြစ်။ သမပ္ပိတော-ခြံရံသည်ဖြစ်၍။ သမင်္ဂိဘူတော-ပြည့်စုံသည်ဖြစ်၍ ဖြစ်သည်။ ဒေဝေါမညေ-နတ်သားကဲ့သို့။ ပရိစာရေတိ-ခံစားရ၏။

တံ ကိမညသိ မဟာရာဇ ယဒိ ဝေံ သန္တေ ဟောတိဝါ သန္နိဋ္ဌိကံ သာမညဇလံ နောဝါတိ အဒ္ဓါ ခေါ ဘန္တေ ဝေံ သန္တေ ဟောတိ သန္နိဋ္ဌိကံ သာမညဇလန္တိ။ ပါ (၅၇) ၁၃၄၀-ခုနစ်။ (ပုစ္ဆာ ဝိသုဒ္ဓနာ ထင်ရှားအောင် ပါဠိသံသယထုတ်)

မဟာရာဇ။ (မဟာ-ငါဘုရားသည်။) ဝုစ္စမာနံ-ဟောတော်မူအပ်လတ်သော။ ယံဝစနံ-အကြင်စကားသည်။ အတ္ထိ-၏။) တံဝစနံ-ကို။ တံ-သည်။ ကိမညသိ-အဘယ်သို့ အောက်မေ့မှတ်ထင်ဘိသနည်း။ (သောဒါသော-ထို ကျွန်ုပ်ဖြစ်သောယောက်ျားကို။) ဝေံ-ဤသို့ဆိုခဲ့တိုင်။ တုမုဟိ-သင်တို့သည်။) ယဒိဂရုကာတဗ္ဗော-အကယ်၍အရိုအ သေပြုအပ်သည်ရှိသော်။ သန္နိဋ္ဌိကံ-မျက်မှောက် ဖြစ်သော။ သာမညဇလံ-ရဟန်း၏အကျိုးသည်။ ဟောတိဝါ- ဖြစ်သလော။ နောဟောတိဝါ-မဖြစ်သလော။ ဣတိ-သို့။ အဝေါစ-မိန့်တော်မူ၏။ ဘန္တေ။ အဒ္ဓါ-စင်စစ်။ ဝေံသန္တေ- ဤသို့ပြုအပ်သည်ရှိသော်။ သန္နိဋ္ဌိကံ-သော။ သာမညဇလံ-သည်။ ဟောတိ။ ဣတိ။ ရာဇာ-သည်။ အဝေါစ-ပြီ။

သက္ကာ ပန ဘန္တေ အညဒ္ဓိ ဒိဋ္ဌေ ဓမ္မေ သန္နိဋ္ဌိကံ သာမညဇလံ ပညာပေတံ ဣမေဟိ သန္နိဋ္ဌိကေဟိ သာမညဇလေဟိ အဘိက္ကန္တတရစ္ဆ ပဏီတတရစ္ဆာတိ။ ပါ (၅၈) ၁၃၁၈-ခုနစ်။

ဘန္တေ။ သန္နိဋ္ဌိကေဟိ-ပစ္စုပ္ပန်မျက်မှောက်၌ ရှိအပ်ကုန်သော။ ဣမေဟိ သာမညဇလေဟိ-ဤရဟန်း၏ အကျိုးတို့ထက်။ အဘိက္ကန္တတရစ္ဆ-အလွန်နှစ်လိုဖွယ်ရှိထသော။ ပဏီတတရစ္ဆ-အံ့ထူးသဖြင့်မြတ်ထသော။ အညဒ္ဓိ- တစ်ပါးလည်းဖြစ်ထသော။ ဒိဋ္ဌေဓမ္မေ-ပစ္စုပ္ပန်ဖြစ်သောအတ္တဘော၌။ သန္နိဋ္ဌိကံ-ပစ္စုပ္ပန်အပ်ထသော။ သာမည ဇလံ-ကို။ ပညာပေတံ-ပညတ်ခြင်းငှါ။ သက္ကာ-တတ်ကောင်းအံ့လော။ ဣတိ။ ရာဇာ-အဇာတသတ်မင်းသည်။ အဝေါစ-ပြီ။

သော ဝေံ ပဗ္ဗဇိတော သမာနော ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝိ သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ ပါ (၅၉) ၁၃၅၉- ခုနစ်။ (ဝဇ္ဇေသု ပုဒ်၌ အဘိဓေယျတ္ထ)

သော ကုလပုတ္တော-ထိုအမျိုးကောင်းသားသည်။ ဝေံ-သို့။ ပဗ္ဗဇိတော-သည်။ သမာနော-လသော်။ ပါတိမောက္ခသံဝရသံဝုတော-ပါတိမောက္ခသီလနှင့်ပြည့်စုံသည်။ ဟောတိ။ အာစာရဂေါစရသမ္ပန္နော-အာစာရသီ လ ဂေါစရသီလ နှင့်ပြည့်စုံသည်ဖြစ်၍။ ဝိဟရတိ။ အဏုမတ္တေသု-အဏုမြူအတိုင်းအရည်ရှိကုန်သော။ ဝဇ္ဇေသု- အကုသိုလ်တရားတို့၌။ ဘယဒဿာဝိ-ဘေးကဲ့သို့ရှုလေ့ရှိသည်ဖြစ်၍။ ဝိဟရတိ။ သိက္ခပဒေသု-တို့၌။ သမာဒါယ- ကောင်းစွာဆောက်တည်၍။ သိက္ခတိ-ကျင့်၏။

ဣဒ္ဓိဿ ဟောတိ သီလသ္မိ။ ပါ (၅၉) ၁၃၅၁-ခုနစ်။ (သဗ္ဗနာမ် အစွဲ)

အဿဘိက္ခန္ဓာ-၏။ ဣဒ္ဓိဿိလံ-ဤပါဏာတိပါတမှ ကြဉ်ခြင်းတည်းဟူသော သီလသည်လည်း။ ဟောတိ။ (တစ်နည်း) အဿဘိက္ခန္ဓာ-၏။ ဣဒ္ဓိဿိလံ-သည်လည်း။ သီလသ္မိ-သီလအပေါင်း၌။ ဧကံ-သော။ သီလံ ဟောတိ။

အဗြဟ္မစရိယံ ပဟာယ ဗြဟ္မစာရိ ဟောတိ အာရာစာရိ ဝိရတော မေထုနာ ဂါမမ္မော၊ ဣဒ္ဓိဿ ဟောတိ သီလသ္မိ။ ၁၃၃၇။ ၁၃၃၉-ခုနစ်။ (သီလသ္မိ ကို ဝိဘတ္တိဝိပလ္လာပြု နက်/မပြုနက်၊ ဝိရတော ကို သဒ္ဓတ္ထ၊ ဂါမမ္မော ကို အဓိပ္ပါယ်ထု)

အဗြဟ္မစရိယံ-မမြတ်သောအကျင့်ကို။ ပဟာယ-ပယ်စွန့်၍။ ဗြဟ္မစာရိ-မြတ်သောအကျင့်ကို ကျင့်လေ့ရှိ သည်။ ဂါမမ္မော-ရွာသူရွာသားတို့၏ အကျင့်ဖြစ်သော။ မေထုနာ-မှ။ အာရာစာရိ-ဝေးစွာကျင့်သည်။ ဝိရတော-မွေ့လျော် ခြင်းမှကင်းသည်။ ဟောတိ။ အဿဘိက္ခန္ဓာ-၏။ ပါ-အာ။ ဣဒ္ဓိဿိလံသ္မိ ဣဒ္ဓိဿိလံ-ဤဗြဟ္မစရိယမှ ကြဉ်ခြင်း

စဉ်း ပျဉ်း (ဗုဒ္ဓ နည်း) ညီ ဝေ နု၏ ဝေ ဝေ

တည်းဟူသောသီလသည်လည်း။ဟောတိ။(ဝိဘတ္တိဝိပလ္လာ ပြုနက်)အဿဘိက္ခုနော-၏။ကုဒဒိဗ္ဗိသီလံ-ဤဗြဟ္မစရိယမှ ကြံခြင်းတည်းဟူသော သီလသည်လည်း။သီလသိဗ္ဗိ-ဌ။ဝါ-တွင်။ကေ-သော။သီလံ-သည်။ဟောတိ။(ဝိဘတ္တိဝိပလ္လာသ မပြုနက်)

သခေါ သော မဟာရာဇ ဘိက္ခု ဝေ သီလသမ္ပန္နော န ကုတောစိ ဘယံ သမနုပဿတိ၊ ယဒိဒံ သီလသံဝရတော။ ပါ (၆၆) ၁၃၅၄-ခုနစ်။ (ယဒိဒံ အစွဲ)

မဟာရာဇ။ ခေါ-စင်စစ်။ ဝေ-ဤသို့ဆိုခဲ့တိုင်း။ သီလသမ္ပန္နော-သီလနှင့်ပြည့်စုံသော။ သောဘိက္ခု-သည်။အဿဘိက္ခုနော-အား။သီလသံဝရတော-သီလကိုစောင့်ခြင်းကြောင့်။ယဒိဒံ ယံကုဒံဘယံ-အကြင်ဘေးသည်။ ဘဝေယျ-၏။တံဘယံ-ထိုဘေးကို။ကုတောစိ-တစ်စုံတစ်ခုသော သီလကိုစောင့်ခြင်းကြောင့်။န သမနုပဿတိ-မမြင်။

သေယျထာပိ မဟာရာဇ ရာဇာ ခတ္တိယော မုဒ္ဒါဘိသိတ္တော နိဟတပစ္စာမိတ္တော န ကုတောစိ ဘယံ သမနုပဿတိ၊ ယဒိဒံ ပစ္စတ္တိကတော။ ပါ (၆၆) ၁၃၆၀-ခုနစ်။ (ထည့်သင့်သောပုဒ်များထည့်)

မဟာရာဇ။သေယျထာပိ-ဥပမာအဘယ်ကဲ့သို့နည်းဟူမူကား။ခတ္တိယော-မင်းဇာတ်ရှိသော။မုဒ္ဒါဘိသိတ္တော-ထိပ်၌အဘိသိက်သွန်းပြီးထသော။နိဟတပစ္စာမိတ္တော-သတ်အပ်ပြီးသောရန်သူရှိထသော။ရာဇာ-သည်။(တဿခတ္တိယဿ-ထိုမင်းအား။)ပစ္စတ္တိကတော-ရန်သူကြောင့်။ယဒိဒံ ယံကုဒံဘယံ-အကြင်ဘေးသည်။ဘဝေယျ-ဖြစ်ရာ၏။တံဘယံ-ထိုဘေးကို။ကုတောစိ-တစ်စုံတစ်ရောက်သောသူကြောင့်။ နသမနုပဿတိ ယထာ-မမြင်သကဲ့သို့တည်း။(ရှေးလည်း ရေးပြီး)

ဣဓ မဟာရာဇ ဘိက္ခု သန္တုဋ္ဌော ဟောတိ ကာယပရိဟာရိကေန စိဝရေန ကုက္ကိပရိဟာရိကေန ပိဏ္ဍပါတေန သော ယေန ယေနဝ ပက္ကမတိ။သမာဒါယေဝ ပက္ကမတိ။သေယျထာပိ မဟာရာဇ ပက္ခိ သကုဏော ယေန ယေနဝ ခေတိ။ သပတ္တဘာရောဝ ခေတိ။ ပါ (၆၇) ၁၃၇၃။၁၃၇၈-ခုနစ်။ (သဗ္ဗနာမ်အစွဲ၊ သမာဒါယ ဇာ ကံ)

မဟာရာဇ။ ဣဓ-ဤသာသနာတော်၌။ဘိက္ခု-သည်။ကာယပရိဟာရေန-ကိုယ်ကိုဆောင်တတ်သော။စိဝရေန-ဖြင့်။ကုက္ကိပရိဟာရိကေန-ဝမ်းကိုဆောင်တတ်သော။ ပိဏ္ဍပါတေန-ဆွမ်းဖြင့်။ သန္တုဋ္ဌော-ရောင့်ရဲလွယ်သည်။ဟောတိ။သောဘိက္ခု-သည်။ယေန ယေနဝဒိသာဘာဂေန-အကြင်အကြင်အရပ်မျက်နှာ အဖို့ဖြင့်သာလျှင်။ပက္ကမတိ-ဖဲသွား၏။(တေနတေန ဒိသာဘာဂေန၊သဗ္ဗ-သော။အဋ္ဌပရိက္ခာရမတ္တကံ-ရှစ်ပါးသောပရိက္ခရာမျှကို။သမာဒါယေဝ-ယူ၍သာလျှင်။ပက္ကမတိ။)သမာဒါယယေဝ-ကောင်းစွာယူ၍သာလျှင်။ပက္ကမတိ။မဟာရာဇ။ သေယျထာပိ-ဥပမာအဘယ်ကဲ့သို့နည်းဟူမူကား။ပက္ခိ-အတောင်နှင့်ပြည့်စုံသော။သကုဏော-ငှက်သည်။ယေန ယေနဝဒိသာဘာဂေန-ဖြင့်သာလျှင်။ခေတိယထာ-ပျံသွားသကဲ့သို့။သပတ္တဘာဝရောဝ-အတောင်သာလျှင် ဝန်ရှိသည်။ (ဟုတွာ) တေနတေနဒိသာဘာဂေန-ဖြင့်။ ခေတိ-ပျံသွား၏။

သော အပရေန သမယေန တမှာ ဒါသဗျာ မုစ္စေယျ အတ္တာမိနော အပရာမိနော ဘုဇိသော ယေန ကာမံဂမော။ ပါ (၆၉) ၁၃၁၇-ခုနစ်။

သေပုရိသော။ သည်။အပရေန-သော။ သမယေန-၌။တမှာ ဒါသဗျာ-ထိုကျွန်၏အဖြစ်မှ။မုစ္စေယျ-လွတ်ရာ၏။အတ္တာမိနော-မိမိကိုယ်ကိုအစိုးရသည်။အပရာမိနော-သူတပါးတို့နှင့်မစပ်သည်။ဘုဇိသော-သူကျွန်အဖြစ်မှ လွတ်သည်။ယေန-အကြင်အရပ်သို့။ဂန္တု-သွင်းခြင်းငှါ။ကုတ္တတိ-အလိုရှိ၏။တံ-ထိုအရပ်သို့။ကာမံဂမော-မိမိအလိုရှိတိုင်းသွားရသည်။အဿဘဝေယျ-ဖြစ်ရာ၏။

သေယျထာပိ မဟာရာဇ ယထာ အာဏထျံ ယထာ အာရောဂျံ ယထာ ဗန္ဓနာမောကံ ယထာ ဘုဇိသံ ယထာ ခေမန္တဘူမိ။ ဝေမေဝ ခေါ မဟာရာဇ ဘိက္ခု ဣမေ ပဉ္စ နိဝရဏေ ပဟိနေ အတ္တနိ သမနုပဿတိ။ ပါ (၆၉) ၁၃၄၃-ခုနစ်။ (ပါဌသေသ ထည့်)

မဟာရာဇ။သေယျထာပိ-ကာ။(အာဏထော-ကြွေပြီးမတင်သန်ရှင်စင်သော။ပုရိသော-သည်။)အာဏ

ဆီလထွန်စာစဉ် (၁)

ထျှ-ကြွေးမြီမတင် သန့်ရှင်းစင်သည်၏အဖြစ်ကို။(အတ္တနိ-မိမိ၌။) သမနုပဿတိ ယထာ-ဖန်ဖန်ရှုသကဲ့သို့လည်း
ကောင်း။(အရောဂေါ-ရောဂါမရှိသော။ပုရိသော။)အာရောဂျ-ရောဂါမရှိသည်၏အဖြစ်ကို။(အတ္တနိ-၌။)သမနုပ
ဿတိယထာ-သို့လည်းကောင်း။(ဗန္ဓနာ-အနှောင်အဖွဲ့မှ။မုတ္တော-လွတ်သော။ပုရိသော။)ဗန္ဓနာ-မှ။မောက္ခ-
လွတ်ခြင်းကို။(အတ္တနိ) သမနုပဿတိယထာ။ (ဘုမိသော-တော်လှန်မင်းစစ် သူ့ကျွန်အဖြစ်မှလွတ်သော။ပုရိသော။
)ဘုမိသံ-ကျွန်အဖြစ်မှလွတ်သည်၏အဖြစ်ကို။(အတ္တနိ)သမနုပဿတိယထာ။(ခေမန္တဘူမိ-ဘေးမရှိ
ရာဖြစ်သော မြေအရပ်သို့။ပတ္တော-ရောက်ပြီးသော။ပုရိသော။)ခေမန္တဘူမိ-အရပ်ကို။(အတ္တနိ)သမနုပဿတိ
ယထာ။မဟာရာဇ။ ဝေမေဝ-လျှင်။ဘိက္ခု-သည်။ပဟိနေ-မဂ်ဖြင့်ပယ်အပ်ပြီးကုန်သော။ဣမေပဉ္စနိဝရဏေ-တို့ကို။
အတ္တနိ။သမနုပဿတိ။

တသယိမေ ပဉ္စ နိဝရဏေ ပဟိနေ အတ္တနိ သမနုပဿတော ပါမောဇ္ဇံ ဇာယတိ၊ ပီတိမနဿ
ကာယော ပဿမ္ဘတိ၊ ပဿဒ္ဒကာယော သုခံ ဝေဒတိ။ ပါ (၆၉) ၁၃၄၆-ခုနှစ်။ (ကာယော၊
သုခံ ပုဒ်တို့၌ အဘိဓေယျတ္ထ)

ပဟိနေ-မဂ်ဖြင့်ပယ်အပ်ပြီးကုန်သော။ဣမေပဉ္စနိဝရဏေ-ဤငါးပါးကုန်သော နိဝရဏတို့ကို။အတ္တနိ-
မိမိ၌။သမနုပဿတော-အဖန်တလဲလဲရှုသော။ တသယဘိက္ခုနော-ထိုရဟန်းအား။ပါမောဇ္ဇံ-ဝမ်းမြောက်ခြင်း
သည်။ဇာယတိ-ဖြစ်၏။ပပဒိတဿ-ဝမ်းမြောက်သောစိတ်ရှိသောရဟန်းအား။ပီတိ-နှစ်သက်ခြင်းသည်။ဇာယ
တိ-၏။ပီတိမနဿ-ပီတိနှင့်ယှဉ်သော စိတ်ရှိသောရဟန်းအား။ကာယော-ရူပကာယသည်။ပဿမ္ဘတိ-ငြိမ်း၏။
ပဿဒ္ဒကာယော-ငြိမ်းပြီးသော ရူပကာယရှိသောရဟန်းသည်။ သုခံ-သုခဝေဒနာကို။ ဝေဒတိ-ခံစား၏။

တာနိ ယာဝစဂ္ဂါ ယာဝစ မူလာ သီတေန ဝါရိနာ အဘိသန္ဓာနိ ပရိသန္ဓာနိ ပရိပူရာနိ
ပရိပ္ပုဋ္ဌာနိ။ ပါ (၇၁) ၁၃၄၉-ခုနှစ်။ (သဗ္ဗနာမ် အစွဲ)

တာနိ-ထိုကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာပဒုမ္မာ၊ ကြာပုဏ္ဏရိတ်တို့သည်။ယာဝအဂ္ဂါစ-အဖျားတိုင်းအောင်
လည်းကောင်း။ယာဝမူလာစ-အရင်တိုင်အောင်လည်းကောင်း။သီတေန-အေးသော။ဝါရိနာ-ရေဖြင့်။ အဘိသန္ဓာ
နိ-စွတ်ကုန်၏။ပရိသန္ဓာနိ-ထက်ဝန်းကျင်စွတ်ကုန်၏။ပရိပူရာနိ-ထက်ဝန်းကျင်ပြည့်စုံကုန်၏။ပရိပ္ပုဋ္ဌာနိ-ထက်ဝန်း
ကျင်နံ့ကုန်၏။

နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ ပရိသုဒ္ဓေန စေတသာ အဗုဋ္ဌံ ဟောတိ၊ ဣဒမ္ပိ ခေါ
မဟာရာဇ သန္နိဋ္ဌိကံ သာမညဇလံ ပုရိမေဟိ သန္နိဋ္ဌိကေဟိ သာမညဇလေဟိ အဘိက္ကန္တတရဉ္စ
ပဏီတတရဉ္စ။ ပါ (၇၂) ၁၃၅၃-ခုနှစ်။ (သဗ္ဗနာမ်ပုဒ်များ အစွဲ)

အဿဘိက္ခုနော-ထိုရဟန်း၏။သဗ္ဗာဝတော-အလုံးစုံ သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသရှိသော။
ကာယဿ-ရူပကာယ၏။ပရိသုဒ္ဓေန-ထက်ဝန်းကျင်စင်ကြယ်သော။ စေတသာ-ဖြင့်။အဗုဋ္ဌံ-မန့်သော။ကိဉ္စိ-
သော။(ဋ္ဌာနံ-အရပ်သည်။)နဟောတိ။မဟာရာဇ။အဿဘိက္ခုနော-၏။သန္နိဋ္ဌိကံ-မျက်မှောက်၌ဖြစ်သော။ဣဒမ္ပိ
သာမညဇလံ-ဤစတုတ္ထဈာန်တည်းသော ရဟန်းအဖြစ်၏အကျိုးသည်လည်း။ပုရိမေဟိ-ရှေး၌ဆိုအပ်ကုန်ပြီး
သော။ သန္နိဋ္ဌိကေဟိ-မျက်မှောက်၌ဖြစ်ကုန်သော။ သာမညဇလေဟိ-ရဟန်း၏အကျိုးတို့ထက်။အဘိက္ကန္တတ
ရဉ္စ-လွန်မြတ်သည်လည်း။ ဟောတိ။ ပဏီတတရဉ္စ-ထူးမြတ်သည်လည်း။ ဟောတိ။

သေယျထာဝါ ပန မဟာရာဇ ပုရိသော အဟိံ ကရဏှာ ဥဒ္ဓရေယျ။ တဿ ဝေမဿ အယံ
“အဟိံ အယံ ကရဏှာ၊ အညော အဟိံ၊ အညောကရဏှာ၊ ကရဏှာတွေဝ အဟိံ
ဥက္ခထော”တိ။ ပါ (၇၃) ၁၃၂၂-ခုနှစ်။

မဟာရာဇ။ သေယျထာဝါပန-ဥပမာတစ်နည်းတုံး။ပုရိသော-သည်။အဟိံ-မြွေကို။ကရဏှာ-အရေ
ဟောင်းမှ။ဥဒ္ဓရေယျ ဥဒ္ဓရဏံ ပစ္စဝေက္ခေယျ-ထုတ်ခြင်းကို ဆင်ခြင်ရာ၏။တဿပုရိသဿ-၏။ဝေံ ပရိဝိတ
က္ကော-သည်။ အဿဘဝေယျ-ရာ၏။ အယံ-ဤသည်ကား။ အဟိံ-မြွေတည်း။အယံ-ကား။ကရဏှာ-
အရေဟောင်းတည်း။ အဟိံ-သည်။ အညော-တည်း။ ကရဏှာ-သည်။ အညော-တည်း။ ကရဏှာတွေဝ-

ဦး ဗုဒ္ဓိ (ဗုဒ္ဓိ နည်း) ညီ စေ နတ် ထူး လေ

အရေပေအင်းမှသာလျှင်။ အဟိ-ကို။ (အဟိနာ-သည်။) ဥဗ္ဘတော-နတ်အပ်၏။ ကူတိသော ပရိပိတက္ကော-သည်။ အဿဘဝေယျ-၏။

အာဝိဘာဝံ တိရောဘာဝံ တိရောကုဋံ တိရောပါကာရံ တိရောပဗ္ဗတံ အသဇ္ဇမာနော ဂစ္ဆတိ သေယျထာပိ အာကာသေ။ ပါ (၇၃) ၁၃၅၂-ခုနှစ်။ (ကတ္တာထည့်, မမာပမေ ထင်ရှားစေ)

(ပက္ခိ-အတောင်ရှိသော။ သကုဏော-ငှက်သည်။) အာကာသေ-၌။ အသဇ္ဇမာနော-မငြိမကပ်ပဲ။ ဂစ္ဆတိ သေယျထာပိ-သွားလာသကဲ့သို့။ (တထာ-တူ။ သောဘိက္ခု-သည်။) အာဝိဘာဝံ-မျက်မှောက်ဖြစ်သော အရပ်သို့ လည်းကောင်း။ တိရောဘာဝံ-မျက်ကွယ်ဖြစ်သော အရပ်သို့လည်းကောင်း။ တိရောကုဋံ-တိုက်နံရံခြားရာအရပ် သို့လည်ကောင်း။ တိရောပါကာရံ-တံတိုင်း-။ တိရောပဗ္ဗတံ-တောင်-။ အသဇ္ဇမာနော-မငြိမကပ်ပဲ။ ဂစ္ဆတိ- သော ပရသတ္တာနံ ပရပုဂ္ဂလာနံ စေတသာ စေတော ပရိစ္စ ပဇာနာတိ၊ သရာဂံဝါ စိတ္တံ “သရာဂံ စိတ္တံ” န္တိ ပဇာနာတိ။ ပါ (၇၅) ၁၃၃၁-ခုနှစ်။

သောဘိက္ခု-သည်။ ပရသတ္တာနံ-တပါးသော သတ္တဝါတို့၏။ ပရပုဂ္ဂလာနံ-တို့၏။ စေတော-ကို။ စေတ သာ-မိမိ၏အဘိညာဉ်စိတ်ဖြင့်။ ပရိစ္စ-ပိုင်ခြား၍။ ပဇာနာတိ-အပြားအားဖြင့်သိ၏။ သရာဂံ-ရာဂနှင့်တကွဖြစ်သော။ စိတ္တံဝါ-မူလည်း။ သရာဂစိတ္တန္တိ-ရာဂနှင့်တကွဖြစ်သော စိတ်ဟူ၍။ ပဇာနာတိ။

တဿ ဝေ ဇာနတော ဝေ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စတိ။ ပါ (၇၉) ၁၃၄၁-ခုနှစ်။ (ဖြစ်သင့်သော ဟိတ်ကိုဆောင်၍)

ဝေ-ဤသို့လေးပါးသော သစ္စာကို။ ဇာနတော-သိသော။ ဝေ-ဤသို့လေးပါးသစ္စာကို။ ပဿတော-မြင်သော။ တဿဘိက္ခုနော-၏။ စိတ္တံ-သည်။ ဝေ-ဤသို့လေးပါးသော သစ္စာကို။ ဇာနတော-သိသည်၏အဖြစ် ကြောင့်။ ဝေ-ဤသို့လေးပါးသော သစ္စာကို။ ပဿတော-မြင်သည်၏အဖြစ်ကြောင့်။ ကာမာသဝါပိ-ကာမာသ ဝမှလည်း။ ဝိမုစ္စတိ-လွတ်၏။

ဝေ ဝုတ္တေ ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော ဘဂဝန္တံ တေဒဝေါစ “အဘိက္ကန္တံ ဘန္တေ အဘိက္ကန္တံ ဘန္တေ”။ ပါ (၈၀) ၁၃၄၁-ခုနှစ်။ (နိယမာနိယမ ထင်ရှားစေ၍ အဘိက္ကန္တံ ပုဒ် လိင်္ဂပလ္လာသပြု)

ဣတိဝေ-သို့။ ဘဂဝတော-သည်။ သာမညဗလေ-ရဟန်း၏အကျိုးကို။ ဝုတ္တေ-သော်။ မာဂဓော။ ဝေဒေဟိပုတ္တော။ အဇာတသတ္တု။ ရာဇာ။ ဘဂဝန္တံ။ အဝေါစ-ပြီ။ ဘန္တေ-ရာ။ ဘဂဝတော-၏။ ယဒိဒံ ယာအယံ ဓမ္မ ဒေသနာ-အကြင်တရားဒေသနာတော်သည်။ အတ္ထိ။ သာ ဓမ္မဒေသနာ-ထိုတရားဒေသနာတော်ကို။ ဝါ-သည်။ အဘိက္ကန္တံ-အဘိက္ကန္တံ-အလွန်နှစ်သက်အပ်ပါပေစွ။ ဝါ-အလွန်ကောင်းပါပေစွ။ ဘန္တေ-ရာ။ ဘဂဝတော-၏။ ဓမ္မဒေသနံ-သို့။ ဝါ-ကို။ အာဂမ္မ-ရှေးရှုရောက်၍။ ဝါ-စွဲ၍။ မမ-အကျွန်ုပ်အား။ ယဒိဒံ ယောအယံ ပဿာဒေါ-အကြင်ကြည်ညိုခြင်းသည်။ အတ္ထိ။ သောပသာဒေါ-ထိုကြည်ညိုခြင်းကို။ ဝါ-သည်။ အဘိက္ကန္တံ အဘိက္ကန္တော-အလွန်နှစ်သက်အပ်ပါပေစွ။ ဝါ-အလွန်ကောင်းပါပေစွ။

သောဟံ ဘန္တေ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ပါ (၈၀) ၁၃၅၀-ခုနှစ်။ (သရဏံဂစ္ဆာမိ ပုဒ်တို့၌ အဋ္ဌကံထာအဖွင့် သက်ဝင်စေလျက်)

ဘန္တေ-ရာ။ သောဟံ သောအဟံ-ထိုအကျွန်ုပ်သည်။ ဘဂဝန္တံ-ကို။ သရဏံ သရဏံကူတိ-ဆင်းရဲကို ဖျောက်ပေတတ်၏ ချမ်းသာကိုဆောင်ပေးတတ်၏ဟူ၍။ ဂစ္ဆာမိ ဘဇာမိ-ဆည်းကပ်၏။ (တစ်နည်း) ဂစ္ဆာမိ ဗုဇ္ဈာ မိ-သိ၏။ ဓမ္မဉ္စ-ဆယ်ပါးသော တရားတော်ကိုလည်းကောင်း။ ဘိက္ခုသံဃဉ္စ-ရဟန်းအပေါင်းကိုလည်းကောင်း။ သရဏံ သရဏံကူတိ-ဟူ၍။ ဂစ္ဆာမိ ဘဇာမိ-၏။ (တစ်နည်း) ဂစ္ဆာမိ ဗုဇ္ဈာမိ-၏။

သာမညဗလေသုတ်ဖြီး



သီလဇ္ဇန်တရ၌ (၁)

အဓိပ္ပာယ်

ပုံစံ(၁) ယေန ကုဏ္ဍနက်လံနာမ ကောသလာနံ ဗြာဟ္မဏဂါမော တဒဝသရီ။

ယေနဒိသာဘာဂေန-အကြင်အရပ်မျက်နှာအဖို့ဖြင့်။ကုဏ္ဍနက်လံနာမ-ကုဏ္ဍနက်လနည်သော။ကောသလာနံ-ကောသလမင်းတို့၏။ဗြာဟ္မဏဂါမော-ပုဏ္ဏားရွာသို့။အဝသရီတဗ္ဗော-ရောက်အပ်၏။တေနဒိသာဘာဂေန-ဖြင့်။ကုဏ္ဍနက်လံနာမ-သော။ဗြာဟ္မဏဂါမံ-သို့။အဝသရီ-ရောက်ပြီ။

တစ်နည်း-ယေနပဒေသေန-အကြင်အရပ်၌။ကောသလာနံ-ကောသလမင်းတို့၏။ဗြာဟ္မဏဂါမော-ပုဏ္ဏားရွာသည်။အတ္ထိ။တံပဒေသံ-ထိုကုဏ္ဍနက်လ ပုဏ္ဏားရွာရှိရာ အရပ်သို့။အဝသရီ-သက်ရောက်တော်မူပြီ။ (ယေနဒိသာဘာဂေန ကုဏ္ဍနက်လံ အဝသရီတဗ္ဗံ၊ ယသ္မိံ ဝါ ပဒေသေ။တဝသရီတိ တေန အဝသရီ။တံ ဝါ အဝသရီ။ ဒီ၊ဋ္ဌ၊၁။၂၁၇။)

ပုံစံ(၂) ဥက္ကဋ္ဌံ အဇ္ဈာဝသတိ သတ္တုဿဒံ သတိထကဋ္ဌောဒကံ သဗ္ဗေ ရာဇဘောဂ္ဂံ ရညာ ပသေနဒိနာ ကောသလေန ဒိန္နံ ရာဇေါယံ ဗြဟ္မဒေယျံ။ ဒီ၊၁။၈၃။

သတ္တုဿဒံ-သတ္တဝါတို့ဖြင့်များသော။သတိထကဋ္ဌောဒကံ-မြက် ထင်း ရေနှင့် တကွဖြစ်သော။သဗ္ဗေ-စပါးနှင့်တကွဖြစ်သော။ရာဇဘောဂ္ဂံ-မင်းမှရအပ်သော စည်းစိမ်ဖြစ်သော။ဝါ-မင်းဖြစ်၍ ခံစားအပ်သော။ပသေနဒိနာ-ပသေနဒိမည်သော။ကောသလေန-ကောသလတိုင်းကို အစိုးရသော။ရညာ-မင်းသည်။ဒိန္နံ-ပေးအပ်သော။ဗြဟ္မဒေယျံ-မြတ်သောပေးခြင်းဖြင့် ပေးအပ်သော။ဥက္ကဋ္ဌံ-ဥက္ကဋ္ဌမည်သောမြို့၌။အဇ္ဈာဝသတိ-နေ၏။ဝါ-စိုးအုပ်၍ အပိုင်းအခြားတိုင်းနေ၏။(ဘာဋီ)တစ်နည်း-ဥက္ကဋ္ဌံ-ကို။အဇ္ဈာဝသတိ-စိုးအုပ်၍အပိုင်းအခြားတိုင်းနေ၏။တစ်နည်း-ဥက္ကဋ္ဌံအဓိ-၌။အဝသတိ-ပိုင်းခြားပြု၍ နေ၏။(ပရက္ကုဋ်နိဿယ)

ပုံစံ(၃) သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီတိ။ ဒီ၊၁။၈၃။

(သော ဘဝံ ဂေါတမော-ထိုအရှင်ဂေါတမသည်။ယထာရူပေါ-အကြင်သို့သဘောရှိတော်မူ၏။အနိယမထည့်။)တထာရူပါနံ-ထိုအရှင်ဂေါတမကဲ့သို့ သဘောရှိတော်မူကုန်သော။အရဟတံ-ရဟန္တာတို့ကို။ဒဿနံ-သဒ္ဓါဇောဝင် စိတ်ကြည်လင်၍ ဖူးမြင်ကြည့်ရှုခြင်းမျှသည်လည်း။သာဓုခေါပန-မိမိသူတစ်ပါး နှစ်ဦးသားတို့၏ စီးပွားချမ်းသာ အဖြာဖြာကို ကောင်းစွာပြီးစေတတ်သူဖြစ်၍ ကောင်းသည်သာလျှင်။ဟောတိ-၏။(ဣတိဝေ အဇ္ဈာသယံ-ဤသို့သောအလိုကို။ကုတွာ-၍။အာမန္တေသိ-သိစေပြီ။)

(ယထာရူပေါ သော ဘဝံဂေါတမော၊ဝေရူပါနံ၊ဒဿနံ ဟောတီတိ ပသံဒသောဗ္ဗာနိ အက္ခိနိ ဥဒ္ဓိလေတွာ ဒဿနမတ္တုဒ္ဓိ သာဓု ဟောတီတိ ဝေရူပံ အဇ္ဈာသယံ ကတွာ)ဒီ၊ဋ္ဌ၊၁။၂၂၀။

ပုံစံ(၄) “ယမဟံ ဇာနာမိ၊တံ တွံ ဇာနာသိ၊ယမဟံ တွံ ဇာနာသိ၊တမဟံ ဇာနာမိ”တိ ယံပါဝစနံ-အကြင်ပြဇာနားသော ဗေဒင်စကားကို။အဟံ-သည်။ဇာနာမိ-သိ၏။တံပါဝစနံ-ကို။တွံ-သည်။ဇာနာသိ-သိခဲ့၏။ယံပါဝစနံ-ကို။တွံ-သည်။ဇာနာသိ-သိခဲ့၏။တံပါဝစနံ-ကို။အဟံ-သည်။ဇာနာမိ-၏။ဣတိ-ဤသို့ ခွင့်ပြုအပ် ဝန်ခံတတ်သည်။ဟောတိ။

ပုံစံ(၅) ယဒိဝါ တံ ဘဂဝန္တံ ဂေါတမံ တထာ သန္တံယေဝ သဒ္ဓေါ အဗ္ဗုဂ္ဂတော၊ယဒိဝါ နော တထာ။ ယဒိဝါ သော ဘဝံ ဂေါတမော တာဒိသေ။ယဒိဝါ နတာဒိသော၊တထာ မယံ တံ ဘဂဝန္တံ ဂေါတမံ ဝေဒိသာမ။

ယထာ-အကြင်သို့သော အခြင်းအရာအားဖြင့်။သန္တံယေဝ-ထင်ရှားရှိသည်သာလျှင်ဖြစ်သော။တံ ဘဂဝန္တံ ဂေါတမံ-ထိုအရှင်ဂေါတမ၏။သဒ္ဓေါ-ကျော်ဇောသံသည်။အဗ္ဗုဂ္ဂတော-တက်ပြီ။ဣတိယဒိဝါ-ဤသို့ သော်လည်းကောင်း။တထာ-အားဖြင့်။နောအသန္တံယေဝ-ထင်ရှားမရှိသည်သာလျှင်ဖြစ်သော။တံဘဂဝန္တံ ဂေါတမံ-ထိုအရှင်ဂေါတမ၏။သဒ္ဓေါ-ကျော်ဇောသံသည်။အဗ္ဗုဂ္ဂတော-တက်ပြီ။ဣတိယဒိဝါ-ဤသို့သော်လည်းကောင်း။ သောဘဝံဂေါတမော-သည်။တာဒိသော-ထိုကဲ့သို့ရှိအပ်သော သဘောရှိသည်။ဟောတိ-၏။ဣတိယဒိ ဝါ-

လည်းကောင်း၊ သောဘဝံဂေါတမော-သည်။ တာဒိသော-ထိုကဲ့သို့ရှုအပ်သော သဘောရှိသည်။ န ဟောတိ။ ကူတိယဒိဝါ-လည်းကောင်း။ တထာ-သင်သိခဲ့သော အခြင်းအရာအားဖြင့်။ မယံ-တို့သည်။ ဝေဒိဿာမ-သိကြ ရကုန်လိမ့်အံ့။

ပုံစံ(၆) ယထာ ကထံ ပနာဟံ ဘော တံ ဘဂဝန္တံ ဂေါတမံ ဇာနိဿာမ။

ဘော-အရှင်ဆရာ။ ယထာကထံပန-အဘယ်သို့လျှင်။ ဝါအဘယ်သို့သော အပြားအားဖြင့်သာလျှင်။ တစ် နည်း-ကထံ-အဘယ်သို့သော အခြင်းအရာအားဖြင့်။ တံဘဂဝန္တံဂေါတမံ-ကို။ ဇာနိဿာမိ-သိရပါအံ့နည်း။

ယထာတိ ဝါ နိပါတမထွေမေဝ။ ကထန္တိ အယံ အာကာရပုစ္ဆာ။ ဒီ၊ ဌ၊ ၁။ ၂၂။

ပုံစံ(၇) အာဂတာနိ ခေါ တာတ အဗ္ဗဋ္ဌ အမှာကံ မန္တေသု ဒွတ္တိသ မဟာပုရိသလက္ခဏာနိ။ ယေဟိ သမဇ္ဈာဂတဿ မဟာပုရိသဿ ဒွေယေဝ ဂတိယော ဘဝန္တိ အနညာ။ ဒီ၊ ၁။ ၈၃။

တာတအဗ္ဗဋ္ဌ-အမောင်အဗ္ဗဋ္ဌ။ အမှာကံ-ငါတို့၏။ ဝေဒေသု-ဝေဒကျမ်းဂန် မန္တန်တို့၌။ ဒွတ္တိသ-သုံးဆူ နှစ်ပါးကုန်သော။ မဟာပုရိသလက္ခဏာနိ-မြတ်သောယောကျ်ား၏ လက္ခဏာတို့သည်။ အာဂတာနိခေါ-လာကုန်သည် သာ။ ယေဟိ-ယင်းမဟာပုရိသ လက္ခဏာတော်တို့နှင့်။ သမဇ္ဈာဂတဿ-သော။ မဟာပုရိသဿ-၏။ ဒွေယေဝ-နှစ်မျိုး သာလျှင်ဖြစ်ကုန်သော။ ဂတိယော-အထွဋ်အထိပ်ရောက် ပြီးမြောက်ခြင်းတို့သည်။ ဘဝန္တိ-ဖြစ်ကုန်၏။ အညာ- ထိုနှစ်မျိုးမှအခြားသော ဂတိတို့သည်။ န(ဘဝန္တိ)ကုန်။ ယေဟိကို နိယမကြံ၍ပေးသည်။ (ဘာဋီ)

ပခုက္ကူနိသျှ ယေဟိကို အနိယမပေးသည်။ ထိုအလို

တာတအဗ္ဗဋ္ဌ-အမောင်အဗ္ဗဋ္ဌ။ ယေဟိ-အကြင်မဟာပုရိသ လက္ခဏာတော်တို့နှင့်။ သမဇ္ဈာဂတဿ-သော။ မဟာပုရိသဿ-၏။ ဒွေယေဝ-နှစ်မျိုးသာလျှင်ဖြစ်ကုန်သော။ ဂတိယော-အထွဋ်အထိပ်ရောက် ပြီးမြောက်ခြင်း တို့သည်။ ဘဝန္တိ-ဖြစ်ကုန်၏။ အညာ-ထိုနှစ်မျိုးမှအခြားသော ဂတိတို့သည်။ န(ဘဝန္တိ)ကုန်။ အမှာကံ-ငါတို့၏။ ဝေဒေသု- ဝေဒကျမ်းဂန် မန္တန်တို့၌။ ဒွတ္တိသ-သုံးဆူ နှစ်ပါးကုန်သော။ တာနိမဟာပုရိသလက္ခဏာနိ-မြတ်သောယောကျ်ား၏ ထိုလက္ခဏာတို့သည်။ အာဂတာနိခေါ-လာကုန်သည်သာ။

ပုံစံ(၈) ပရောသဟဿံ ခေါ ပနဿ ပုတ္တာ ဘဝန္တိ သူရာ ဝိရဂ္ဂပု ပရသေနပုမဒ္ဒနာ။ ဒီ၊ ၁။ ၈၃-၈၄။

ခေါပန-သည်သာမကသေး။ အဿ ရညော-ထိုမင်း၏။ ပရောသဟဿံ-တစ်ထောင်ထက်ကျော် လွန် သော။ သူရာ-ရဲရင့်သောသိကြားမင်း၏စစ်အင်္ဂါဖြစ်သော နတ်သား၏ကိုယ်နှင့်တူသော ကိုယ်ရှိသော။ ဝါ-ရဲရင့်သူ တို့၏အကြောင်း ကောင်းသောဝိရိယဟူသော အထည်ကိုယ်ရှိကုန်သော။ ဝါ-ဝိရိယအတိပြီးလျှင် တက်တက်ကြွ ကြွရှိကုန်သော။ ပရသေနပုမဒ္ဒနာ-တစ်ဖက်စစ်တပ်ကို နှိမ်နင်းနိုင်ကုန်သော။ ပုတ္တာ-သားတော်တို့သည်။ သန္တိ- ရှိကုန်၏။ (ဝိရဂ္ဂပုပုတိ ဒေဝပုတ္တသဒိသကာယာ။ ဝိရာတိဥတ္တမသူရာ ဝုစ္ဆန္တိ ဝိရာနံ အဂံ ဝိရဂံ၊ ဝိရဂံ ရူပံ ဧတေသန္တိ ဝိရဂ္ဂပုပု။ ဝိရိယမယသရိရာ ဝိယာတိ ဝုတ္တံ ဟောတိ။ ဒီ၊ ၁။ ၂၂။)

ပုံစံ(၉) အရဟံ ဟောတိ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဝိဝဠုဒေါ။ ဒီ၊ ၁။ ၈၄။

လောကေ-သတ္တလောက ဩကာသလောက၌။ ဝိဝဠုဒေါ-ပိတ်ဆို့ကြောင်းကိလေသာ မိုးကာကြောင်း ကိလေသာတို့မှ ကင်းတော်မူသည်။ (ဟုတွာ) ဝါ-ဖွင့်ခွါအပ်ပြီးသောရာဂ ခေါသ မောဟ မာန ဒိဋ္ဌိ အဝိဇ္ဇာ ဒုစ္စရိုက်-ဟူသော (၇)ပါးသော အမိုးတို့ဖျောက်ဖျက်တော်မူပြီးသော။ ဝါ-ခုနှစ်ပါးသောအမိုးမှ ကင်းတော်မူသည်။ (ဟုတွာ) အရဟံ-ပူဇော်အထူးကို ခံယူတော်မူထိုက်သည်။ သမ္မာသမ္ဗုဒ္ဓေါ-မဖောက်မပြန် ကိုယ်တော်တိုင်သာ ဧညျာငါးတန် တရားမှန်ကန် ထိုးထွင်း၍သိတော်မူသည်။ ဟောတိ။ တစ်နည်း-သမ္မာသမ္ဗုဒ္ဓေါ-သည်။ (ဟုတွာ) အရဟံ-သည်။ ဝိဝဠုဒေါ-သည်။ ဟောတိ။

မှတ်ချက်။ ။ ပထမနည်း ဝိဝဠုဒပုဒ်သည်။ အရဟံ၊ သမ္မာသမ္ဗုဒ္ဓ ၂ပုဒ်တို့၏ပိသေသနဖြစ်သည်။ (ဋီကာသစ်)

ပုံစံ(၁၀) ယာဝတိကာ ယာနဿ ဘူမိ ယာနေန ဂန္တာ ယာနာ ပစ္စောရောဟိတွာ ပတ္တိကောဝ

အာရာမံ ပါဝိသီ။ ဒီ၊ ၁။ ၈၄။

ယာနဿ-ယာဉ်၏။ ဘူမိ-သွားရောက်ရာမြေသည်။ ယာဝတိကာ-အကြင်မျှအတိုင်းအရည်ရှိ၏။ (တာဝ

တိကံ-ထိုမျှလောက်သော အတိုင်းအရှည်ရှိသော။ ဘူမိ-မြေသို့။ ယာနေန-ယာဉ်ဖြင့်။ ဂစ္ဆာ-သွားပြီး၍။ ယာနာ-ယာဉ်မှ။ ပစ္စောရောဟိတွာ-တဖန်ဆင်းပြီး၍။ ပတ္တိကောဝ-ခြေဖြင့်သွားသည်သာလျှင်။ ဝါ-ခြေကျင့်သွားသည်သာလျှင်။ (ဟုတွာ)အာရာမံ-အာရာမံသို့။ ပါဝိသိ-ဝင်ပြီ။ (ယတ္ထကံ သက္ကာ ဟောတိ ယာနေန ဂန္တူ)အယံ ယာနဿ ဘူမိနာမ။ ဒီ၊ဋ္ဌ၊၁၊၂၂၄။

ပုံစံ(၁၁) တေန ခေါ ပန သမယေန သမ္ပဟုလာ ဘိက္ခု အဗ္ဗောကာသေ စကံမန္တိ။ ဒီ၊၁၊၈၄။
ယသ္မိံ သမယေ အဗ္ဗဋ္ဌော အာရာမံ ပါဝိသိ-(အနိယမဝါကျထည့်ပါ) တေနသမယေန-အဗ္ဗဋ္ဌလှင်အာရာမံသို့စင်ရာ ထိုအခါ၌။ (သာမည) ဝါ-မွန်တည်ချိန်အခါ၌။ (ဝိသေသတ္ထ)သမ္ပဟုလာ-ကုန်သော။ ဘိက္ခု-ရဟန်းတို့သည်။ အဗ္ဗောကာသေ-လွင်တီးခေါင်၌။ ထိနမိဒ္ဓဿ-ထိနမိဒ္ဓကို။ ဝိနောဒနတ္ထံ-ပယ်ဖျောက်ခြင်းအကျိုးငှါ။ စကံမန္တိ-စကြန်သွားနေကြကုန်၏။ တစ်နည်း-ဘိက္ခု-ဒီဝါပဓာနနိက ရဟန်းတို့သည်။ သမထမဗ္ဗကရဏတ္ထံ-ရဟန်းတရားအားထုတ်ခြင်းအကျိုးငှါ။ စကံမန္တိ။ ဒီ၊ဋ္ဌ၊၁၊၂၂၄။ သီ၊ဋ္ဌ၊သစ်၊၂။ ၂၄၆။

ပုံစံ(၁၂) ဝေ နတေ အဗ္ဗဋ္ဌ ဗြာဟ္မဏေဟိ ဝုဒ္ဓေဟိ မဟလ္လကေဟိ အာစရိယပါစရိယေဟိ သဒ္ဓိ ကထာသလ္လာ ပေါဟောတိ။ ယထယိဒံ စရံ တိဋ္ဌ နိသိန္ဓေန မယာ ကိစ္ဆိ ကိစ္ဆိ ကထံ သာရဏီယံ ဝိတိသာရေဟိ။ ဒီ၊၁၊၈၅။

အဗ္ဗဋ္ဌ-ဋ္ဌ။ (တုံ)စရံ-သွားလျက်လည်းကောင်း။ တိဋ္ဌ-ရပ်လျက်လည်းကောင်း။ နိသိန္ဓေန-ထိုင်နေတော်မူသော။ မယာ-ငါနှင့်။ (သဒ္ဓိ-တက) ကိစ္ဆိ ကိစ္ဆိ-စိုးစဉ်းအနည်းငယ်သော။ သာရဏီယံ-အမှတ်ရထိုက်သော။ ဣဒံကထံ-ဤစကားကို။ ဝိတိသာရေဟိယထာ-ပြီးဆုံးစေရာကဲ့သို့။ တထာ-ထို့အတူ။ ဝုဒ္ဓေဟိ- ကြီးရင့်ကုန်သော။ မဟလ္လကေဟိ-ကြီးမြတ်သည်၏အဖြစ်ကို ယူတတ်ကုန်သော။ အာစရိယပါစရိယေဟိ-သင့်ဆရာ သင့်ဆရာ၏မြတ်သောဆရာဖြစ်ကုန်သော။ ဗြာဟ္မဏေဟိ-တို့နှင့်။ သဒ္ဓိ-တက။ ကထာသလ္လာပေါ-စကားဆိုခြင်းသည်။ ဝါ-ရှေ့ဦးစွာပြောဆိုခြင်း စကားတုန့်ပြန်၍ ပြောဆိုခြင်းသည်။ ဟောတိန-ဖြစ်လေသလော။

(အာစရိယပါစရိယေဟိတိ အာစရိယေစ တေသံအာစရိယေဟိစ။) ဒီ၊ဋ္ဌ၊၁၊၂၂၆။

ပုံစံ(၁၃) နောဟိဒံ ဘောဂေါတမ။ (ထည့်သင့်သောပါဠိများထည့်) ဘောဂေါတမ-မ။ ဣဒံ အယံကထာသလ္လာပေါ-ဤအရှင်ဂေါတမနှင့်ပြောဆိုသကဲ့သို့ ပုဏ္ဏားတို့နှင့်ပြောဆိုခြင်းသည်။ နောဟောတိ-မဖြစ်နိုင်သည်သာ။ ဒီ၊၁၊၈၅။

ပုံစံ(၁၄) ယေစ ခေါ တေ ဘောဂေါတမ မုဏ္ဍကာ သမထကာ ဣဗ္ဘာ ကဏှာ ဗန္ဓုပါဒပစ္စာ၊ တေဟိဝိမေ သဒ္ဓိ ဝေ ကထာသလ္လာပေါ ဟောတိ။ ယထရိဝ ဘောဂေါတာ ဂေါတမေန။ ဒီ၊၁၊၈၅။

ဘောဂေါတမ-မ။ မုဏ္ဍကာ-ဦးပြီးယုတ် ဦးပြီးစုတ်ဖြစ်ကုန်သော။ ဣဗ္ဘာ-ဆင်၏ပယောဂနှင့်တူသော ပယောဂကို ရခြင်းငှါထိုက်ကုန်သော။ ဝါ-အိမ်ရှင်သူကြွယ်မျှသာဖြစ်ကုန်သော။ ကဏှာ-မည်းနက်ကုန်သော။ ဗန္ဓုပါဒပစ္စာ-ဗြဟ္မာမင်း၏ ခြေဖမ်းပုဖွားကုန်သော။ ယေစခေါတေ သမထကာ-အကြင်ရဟန်းယုတ်တို့သည်လည်း(သန္တိ)ဘောတာဂေါတမေန-နှင့်။ (သဒ္ဓိ)ကထာသလ္လာပေါ-သည်။ ဟောတိယထာဝေ-ဖြစ်သကဲ့သို့သာလျှင်။ ဝေ-ဤအတူ။ မေ-ငါအား။ တေဟိဝိသမထကေဟိ-တို့နှင့်လည်း။ ကထာသလ္လာပေါ-သည်။ ဟောတိ။

(ဣဗ္ဘာတိ ဂဟပတိကာ၊ ဋ္ဌ၊၂၂၄။ ဣသာသဒိသပယောဂတာယ ဣဗ္ဘာ၊ သီ၊ဋ္ဌ၊သစ်၊၂။ ၂၅၀။)

ပုံစံ(၁၅) အတ္ထိကဝတော ခေါ ပန တေ အဗ္ဗဋ္ဌ ဣဓာဂမနံ အဟောသိ။ ယာယေဝ ခေါ ပနတ္ထာယ အာဂစ္ဆေယျာထ။ တမေဝ အတ္ထံ သာဓကံ မနသိကရေယျာထ။ ဒီ၊၁၊၅၈။

အဗ္ဗဋ္ဌ-ဋ္ဌ။ အတ္ထိကဝတော-လာ၍ပြုအပ်သော ကိစ္စဟုဆိုအပ်သော အကျိုးစီးပွားရှိသောစိတ်ရှိသော။ တေ-သင်၏။ ဣဓာဂမနံ-ဤအရပ်သို့ လာခြင်းသည်။ အဟောသိ။ ယာယေဝအတ္ထာယ-(ယေနေဝအတ္ထေန) အကြင်လာ၍ ပြုအပ်သော ကိစ္စဟုဆိုအပ်သော အကျိုးဖြင့်သာလျှင်။ အာဂစ္ဆေယျာထ-လာကြကုန်ရာ၏။ တမေဝအတ္ထံ-ထိုလာရင်းကိစ္စကိုသာ။ သာဓကံ-ကောင်းမွန်စွာ။ မနသိ-စိတ်သို့။ ကရေယျာထ-ပြုကြကုန်လော့။ [ယာယေဝပနတ္ထာယကို လိင်္ဂပလ္လာသကြ၍ အနက်ပေးသည်။ ဝိပလ္လာသမကြံသော်-"ပြုထိုက်သော ကိစ္စဟု

ဦး ဗျဒါ (ဗုဒ္ဓ နည်း) ညီ လေ နတ် လေး လေ

ဆိုအပ်သော စီးပွားအကျိုးငှါ” ဟု သမ္မုဒါနိအနက်ပေးပါ။]

အတ္ထိကဝတောတိ အာဂန္တာ ကတ္တဗ္ဗကိစ္စသင်္ခါတော အတ္ထော တေဿ အတ္ထိတိ အတ္ထိကံ၊တဿ မာဏဝဿ စိတ္တံ။အတ္ထိကမဿ အတ္ထိတိ အတ္ထိကဝါ၊တဿ-ဒါ၊ဋ္ဌာ၊၂၂၇။
ယာယေဝခေါပနတ္တာယာတိ လိင်္ဂဝိပလ္လာသဝသေန ဝုတ္တန္တိ ဒေသေတိ “ယေနော ခေါ ပနတ္တာတိ ကုမိနာ။အယံ ပနေတ္ထ အဋ္ဌကထာတော အပရောနယော-ယာယအတ္တာယာတိ ပုလ္လိဂံဝသေနော တဒတ္ထေ သမ္မုဒါနဝစနံ၊ယဿ ကတ္တဗ္ဗကိစ္စသင်္ခါတဿ အတ္ထဿ အတ္တာယာတိ အတ္ထော) သီ၊ဋီ၊သင်္ခါ၊၂။၂၂၇။

ပုံစံ(၁၆) အဝုသိတာဝါယေဝ ခေါ ပန ဘော အယံ- အမ္မဋ္ဌော မာဏဝေါ ဝုသိတမာနီ ကိမညတြ အဝုသိတတ္တာ။ ဒါ၊ဋ္ဌာ၊၈၅။

ဘော-အမောင်တို့။အမ္မဋ္ဌော-မည်သော။အယံမာဏဝေါ-သည်။အဝုသိတဝါ-ဆရာအမျိုး၌ အတတ် ပညာ အကျင့်သိက္ခာကို သင်ယူပြီး ကျင့်သုံးပြီးသူမဟုတ်သည်။(သမာနောဝ-ဖြစ်လျက်ပင်။)ဝုသိတမာနီ-ငါ သည် ဆရာအမျိုး၌ အတတ်ပညာ အကျင့်သိက္ခာကို သင်ယူပြီး ကျင့်သုံးပြီးသူဟု မှတ်ထင်နေ၏။(တေဿ- ဤအမ္မဋ္ဌ၏။)ဝံ-ဤသို့။ဖရုသဝစနသမုဒါစာရေ-ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၌။)အဝုသိတတ္တာ- ဆရာအမျိုး၌ အတတ်ပညာ အကျင့်သိက္ခာကို သင်ယူပြီး ကျင့်သုံးပြီး မဟုတ်သူ၏အဖြစ်ကိုအညတြ-ကြည့်ထား၍။ ကာရဏံ-အကြောင်းသည်။ကိ-အဘယ်မှာရှိတော့အံ့နည်း။(ပဿထ တုမေ-ကတ္တာနင့်ကြိယာ)

ပုံစံ(၁၇) သကံ ခေါ ပနေတံ အမ္မဋ္ဌ သကျာနံ ယဒိဒံ ကပိလဝတ္ထု နာရဟတာယသွာ အမ္မဋ္ဌော ကုမာယ အပ္ပမတ္တာယ အဘိသန္ဓိတုံ။

အမ္မဋ္ဌ-ဋ္ဌ။ယဒိဒံ ယံက္ကံဒံ ကပိလဝတ္ထု-အကြင်ကပိလဝတ္ထု၊ မြို့တော်သည်။အတ္ထိ-ရှိ၏။တေ-ဤက ပိလဝတ္ထုမြို့တော်သည်။သကျာနံ-သကျတို့၏။သကံ-မိမိဥစ္စာပေတည်း။အာယသွာအမ္မဋ္ဌော-အရှင်အမ္မဋ္ဌသည်။ အပ္ပမတ္တာယ-နည်းသောအတိုင်းအရှည်ရှိသော။ကုမာယ-ဤပျောင်လှောင်ပျက်ချော် သရော်သဘော ပြင်းစွာရယ် မောခြင်းဖြင့်။အဘိသန္ဓိတုံ-ဒေါသထန်ဘိ မခံချိ၍ ကပ်ငြိခြင်းငှါ။ဝါ-ရန်ငြိုးဖွဲခြင်းငှါ။နအရဟတိ-မထိုက်ပါ။ (အဘိသန္ဓိတုန္တိ ကောဝေသေန လဂ္ဂိတုံ။ဋ္ဌ။ဥပနယံတုံ။အာယာတံ ဗန္ဓိတုန္တိ အတ္ထော။)သီ၊ဋီ၊သင်္ခါ။

ပုံစံ(၁၈) ပဟောတိစ အမ္မဋ္ဌော မာဏဝေါ ဘောတာ ဂေါတမေန သန္တိ အသ္မိ ဝစနေ ပဋိမန္တေတုံ။

အမ္မဋ္ဌော-သော။မာဏဝေါ-သည်။ဘောတာဂေါတမေန-နှင့်။သန္တိတူ။အသ္မိဝစနေ-ပေဒင်သုံးပုံဟု သော ဤစကား၌။ပဋိမန္တေတုံ-တိုင်ပင်နိုးနှော တပန်ပြန်၍ ဖြေရှင်းခြင်းငှါ။ပဟောတိစ-စွမ်းလည်းစွမ်းနိုင်ပါ၏။ (အသ္မိ ဝစနေတိအတ္ထနာ ဥဂ္ဂဟိတေ ဝေဒတ္ထယဝစနေ။ပဋိမန္တေတုန္တိ ပုဏ္ဏိတံ ပဉ္စ ပဋိကထေတုံ၊ ဝိသဇ္ဇေတုန္တိ ဥတ္တရံ ကထေတုံ)ဒါ၊ဋ္ဌာ။၂၃၅။

ပုံစံ(၁၉) နော ဟိဒံ ဘောဂေါတမေတံ ကိဿ ဟေတု၊ မာတိဒတာ ဟိ ဘောဂေါတမ အနုအပပန္နောတိ။ ဒါ၊ဋ္ဌာ။ဝါ၊ကျအပြန်အလှန်--

ဘောဂေါတမ-မ။က္ကံဒံ-ဤအဘိသိက် သွန်းခြင်းသည်။နောဟိ-မဖြစ်နိုင်ပါ။တံ-ထိုသို့မဖြစ်နိုင်ခြင်း သည်။ကိဿဟေတု-အဘယ်အကြောင်းကြောင့်ပါနည်း။ဘောဂေါတမ-မ။ဟိယသွာ-ကြောင့်။(သော-ခတ္ထိယ သတိုးသားကြောင့် ဗြာဟ္မဏသတိုးသမီး၌ ပေါက်ဖွားသော ထိုသားသည်။)မာတိတော- အမိဘက်အားဖြင့်။ အနုပပန္နော-ခတ္ထိယ၏အဖြစ်သို့ မရောက်ခဲ့ပါ။ဝါ-မစင်ကြယ်ခဲ့ပါ။တသွာ-ထိုကြောင့်။ ကုဒံ-ဤအဘိသိက်သွန်း ခြင်းသည်။နောဟိ-မဖြစ်နိုင်ပါ။(အနုပပန္နောတိ ခတ္ထိယဘာဝံ အပ္ပတ္တော။အပရိသုဒ္ဓေါတိ အတ္ထော။)ဒါ၊ဋ္ဌာ

ပုံစံ(၂၀) ကုမာယစ ဝိဇ္ဇာသမ္ပဒါယ စရဏသမ္ပဒါယစ အညာ ဝိဇ္ဇာသမ္ပဒါစ စရဏသမ္ပဒါစ ဥတ္တရိတရာ ဝါ ပဏီတတရာ ဝါ နုတ္တိ။ ဒါ၊ဋ္ဌာ။၉၄။

ကုမာယဝိဇ္ဇာသမ္ပဒါယစ-ဤဝိဇ္ဇာနှင့်ပြည့်စုံခြင်းထက်လည်းကောင်း။ကုမာစရဏသမ္ပဒါယစ-ဤစရ ဏနှင့် ပြည့်စုံခြင်းထက်လည်းကောင်း။ဥတ္တရိတရံဝါ-သာ၍လွန်ကဲသည်လည်းဖြစ်သော။ပဏီတတရံဝါ-

သီလဗျူဟာစဉ် (၈)

သာဓုမ္ပန်မြတ်သည်လည်းဖြစ်သော။ တစ်နည်း-ဣမာယဝိဇ္ဇာသမ္ပဒါယစ-ဤဝိဇ္ဇာ၏ ပြည့်စုံခြင်းမှလည်းကောင်း။ ဣမာယစရဏသမ္ပဒါယစ-ဤစရဏနှင့် ပြည့်စုံခြင်းမှလည်းကောင်း။ အညာ-တစ်ပါးသော။ ဝိဇ္ဇာသမ္ပဒါစ- ဝိဇ္ဇာနှင့် ပြည့်စုံခြင်းသည်လည်းကောင်း။ စရဏသမ္ပဒါစ-စရဏနှင့်ပြည့်စုံခြင်းသည်လည်းကောင်း။ နတ္ထိ-မရှိနိုင်။ (ဤသို့ စပ်ပုဒ်မှန်အနက်ပေးဆိုင်းတတ်သည်။) [အညာသည် မှ အပါဒါန်ကို ငဲ့သည်။ ဥတ္တရိတရာ ပထိတတရာတို့ သည် ထက်အပါဒါန်ကို ငဲ့သည်။]

ပုံစံ(၂၁) ကောစာဟံ သော ဂေါတမ သာစရိယကော၊ ကာစ အနတ္တရာ ဝိဇ္ဇာစရဏသမ္ပဒါ။ (၉၆)
ဘောဂေါတမ-မ။ သာစရိယကော-ဆရာနှင့်တကွဖြစ်သော။ အဟံ-သည်။ ကောစ-အဘယ်သို့ ရှုအပ် သော ပုဂ္ဂိုလ်သည်လည်း။ (ဟုတွာ) အနတ္တရာယ-သော။ ဝိဇ္ဇာစရဏသမ္ပဒါယ-ဌ။ သန္နိဿာမိ-ထင်ပါအံ့နည်း။ အနတ္တရာ-သော။ ဝိဇ္ဇာစရဏသမ္ပဒါ-သည်။ ကာစ-အဘယ်သည်လည်း။ (ဟုတွာ) သာစရိယကော-သော။ မယိ-ငါ၌။ သန္နိဿတိ-ထင်ပါအံ့နည်း။ (ပါဌသေသနှင့်တကွ အနက်ပေးကို သီ၊ ဋီ၊ သစ်၊ ၂။ ၂၃၁။ ၌ အတိုင်းပေးထား၏)

ပုံစံ(၂၂) ယဿ ခေါ ပန အဗ္ဗဋ္ဌ ဓမ္မိကံ ပယာတံ ဘိက္ခံ ပဋိဂ္ဂဏေယျ။ ကထံ တဿ ရာဇာပသေနဒိ ကောသလော သမ္ပုဒိဘာဝဋ္ဌိ န ဒဒေယျ။

အဗ္ဗဋ္ဌ-ဌ။ ယဿ ရညော-အကြင်မင်း၏။ ဓမ္မိကံ-အပြစ်မရှိသော။ ပယာတံ-ရှေးရှုဆောင်ယူ၍ပေး အပ်သော။ ဝါ-မတကဘတ်။ နိစ္စဘတ်အလားတူ၊ ရှေးရှုဆောင်၍လှူအပ်သော။ ပဋိဂ္ဂဏ္ဍ)ဘိက္ခံ-ထမင်းကို။ ယော ဗြာဟ္မဏော-အကြင်ပုဏ္ဏားသည်။ ပဋိဂ္ဂဏေယျ-ခံယူရာ၏။ ပသေနဒိ-မည်သော။ ကောသလော-ကောသလ အမည်ရသော။ သောရာဇာ-သည်။ ကထံ-အဘယ်ကြောင့်။ တဿ ဗြာဟ္မဏဿ-အား။ သမ္ပုဒိဘာဝဋ္ဌိ-မျက် မှောက်၏အဖြစ်ကိုသော်မှလည်း။ နဒဒေယျ-မပေးရာအံ့နည်း။

ယဿရညော ဗြာဟ္မဏော။ ပ။ ကထံတဿ ဗြာဟ္မဏဿ သော ရာဇာ ဓမ္မိကန္တိ အနဝဇ္ဇံ။
(၉) ပယာတန္တိ အဘိဟရိတွာ ဒိန္နံ။ ဌ။ ပယာတန္တိ သဒ္ဓံ။ သဿတိကံဝါ။ (သီ၊ ဋီ၊ သစ်။)

ပုံစံ(၂၃) ယဿ ခေါပန အဗ္ဗဋ္ဌ မယိ ကုသီဝါ ဝိမတိဝါ သော မံ ပဉ္စေန အဟံ ဝေယျာကရဏေန သောဓိဿာမိ။ ဒီ၊ ဝ။ ၉၈။

ယဿဇနဿ-အကြင်လူအား။ မယိ-ငါဘုရား၌။ ကုသီဝါ-သဗ္ဗညု ဟုတ်လေသလောဟူသော ယုံမှား ခြင်းသည်သော်လည်းကောင်း။ ဝိမတိဝါ-သဗ္ဗညုမဟုတ်ဟု 'ဖောက်ပြန်သော' အလိုသည်လည်းကောင်း။ ဝါ- ဆုံးဖြတ်ခြင်းငှါ မစွမ်းဆောင်နိုင်ခြင်းသည်သောလည်းကောင်း။ (အဿ-ဖြစ်ရာ၏) သောဇနော-သည်။ မံ-ငါ ဘုရားကို။ ပဉ္စေန-ပြဿနာဖြင့်။ (သောဓေယျ-သုတ်သင်ရာ၏) အဟံ-ငါဘုရားသည်။ ဝေယျာကရဏေန-ဖြေ ဆိုခြင်းဖြင့်။ သောဓိဿာမိ-သုတ်သင်ဘော်မှုပေ၏။

သော မံ ပဉ္စေနာတိ သောဇနော မံ ပုစ္ဆာဝသေန သောဓေယျ။ သီ၊ ဋီ၊ သစ်၊ ၂။ ၂၄၅။
ပုံစံ(၂၄) ဝေရူပေန ကိရ ဘော ပုရိသော အတ္တစရကေန ကာယဿ ဘောဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ။ ဒီ၊ ဝ။ ၁၀၀။

ဘော-အို အမှိုက်ကောင်း။ ပုရိသော-ငါကဲ့သို့သော ဆရာယောက်ျားသည်။ ဝေရူပေန-ဤသို့သဘော ရှိသော။ အတ္တစရကေန-ဆရာ၏စီးပွားကို ဖြုကျင့်တတ်သော တပည့်ကြောင့်။ ဝါ-သည်။ သန္တေန-ရှိလသော်။ ကာယဿ-၏။ ဘောဒါ-ပျက်ခြင်းဟူသော။ မရဏာ-သေရာအခါမှ။ ပရံ-နောက်၌။ အပါယံ-သော။ ဒုဂ္ဂတိံ-သော။ ဝိနိပါတံ-သော။ နိရယံ-ငရဲသို့။ ဥပပဇ္ဇေယျကိရ-ဖြစ်ရသတက်။ (သန္တေန-အနက်မှတ်သားပါ။)

ပုစ္ဆာဟောင်း

ယေန ဣစ္ဆာနဂံလံနာမ ကောသလာနံ ဗြာဟ္မဏဂါမော တဒေသဓိ။ ပါ (၈၂) ၁၃၅၁-ခုနစ်။
(နစ်နည်း)

ယေနဒိသာဘာဂေန-အကြင်အရပ်မျက်နှာအဖို့ဖြင့်။ ဣစ္ဆာနင်္ဂလံနာမ-အမည်ရှိသော။ ကောသလာနံ-
တိုင်းတို့၏။ ဗြာဟ္မဏဂါမော-ပုဏ္ဏားရွာသို့။ ဂန္ထဗ္ဗော-သွားအပ်၏။ တံတေနဒိသာဘာဂေန-ဖြင့်။ ဣစ္ဆာနင်္ဂလံ-
အမည်ရှိ သောရွာသို့။ အဝသရိ-သွားတော်မူ၏။ (တစ်နည်း) ယေနယတ္ထ-အကြင်အရပ်၌။ ဣစ္ဆာနင်္ဂလံနာမ-
သော။ ကောသလာနံ-တို့၏။ ဗြာဟ္မဏဂါမော-သည်။ အတ္ထိ-၏။ တံဌာနံ-ထိုဣစ္ဆာနင်္ဂလံအမည်ရှိသောအရပ်
သို့။ အဝသရိ-ရောက်တော်မူ၏။

ဗြာဟ္မဏော ပေါက္ခရသတိ ဥက္ကဋ္ဌံ အဇ္ဈဝသတိ သတ္တုဿဒံ သတိထကဋ္ဌောဒကံ သညံ
ရာဇဘောဂံ ရညာ ပသေနဒိနာ ကောသလေန ဒိန္နံ ရာဇေါယံ ဗြဟ္မဒေယျံ။ ပါ (၈၂) ၁၃၄၄-
ခုနစ်။ (အဇ္ဈဝသတိ ၌ အဓိ အာ ကို အနက်မဲ့ အနက်ရှိ နှစ်နည်းကြဲ)

ပေါက္ခရသတိ-အမည်ရှိသော။ ဗြာဟ္မဏော-သည်။ သတ္တုဿဒံ-များစွာသောသတ္တဝါတို့ဖြင့် ပြည့်
ထသော။ သတိထကဋ္ဌောဒကံ-မြက်ထင်းရေတို့နှင့်ပြည့်စုံထသော။ သညံ-မျှော်သောဥစ္စာစပါးရှိထသော။
ရာဇဘောဂံ-မင်းမှ ရအပ်သောစည်းစိမ်ဖြစ်ထသော။ ဝါ-မင်းဖြစ်၍ခံစားအပ်ထသော။ ပသေနဒိနာ-အမည်ရှိ
သော။ ကောသလေန-သော။ ရညာ-သည်။ ဒိန္နံ-ပေးအပ်ထသော။ ရာဇေါယံ-မင်း၏အမွေဥစ္စာဖြစ်ထသော။
ဗြဟ္မဒေယျံ-မြတ်သောအားဖြင့် ပေးအပ်ထသော။ ဥက္ကဋ္ဌံ-ဥက္ကဋ္ဌမြို့၌။ အဇ္ဈဝသတိ-နေ၏။ (အဓိ အာ အနက်မဲ့)
ဥက္ကဋ္ဌံမြို့ကို။ အဇ္ဈဝသတိ-လွှမ်းမိုးအုပ်စိုး၍ အပိုင်အခြားအားဖြင့်နေ၏။ (အဓိသဒ္ဓါ အဘိဘဝနတ္ထ၊ အာသဒ္ဓါ
မရိယာဒတ္ထ)

ယဒီဝါ တံ ဘဂဝန္တံ ဂေါတမံ တထာ သန္တယေဝ သဒ္ဓေါ အဗ္ဗဂ္ဂတော၊ ယဒီဝါ နော တထာ
ယဒီဝါ သော ဘဝံဂေါတမော တာဒိသော၊ ယဒီဝါ န ဟာဒိသော။ ပါ (၈၃) ၁၃၃၅။ ၁၃၄၈။
၁၃၆၀-ခုနစ်။ (ယဒ္ဓတ္ထ ထင်စေလျက် သဒ္ဓါကျမ်းများနှင့်အညီ)

တံ ဘဂဝန္တံဂေါတမံ-တဿဘောတောဂေါတမဿ-ထိုအရှင်ဂေါတမ၏။ သဒ္ဓေါ-ကျော်စောသော
အသံသည်။ တထာသန္တယေဝ-ထိုသို့ကျော်စောတိုင်းသော ဂုဏ်ရှိသည်ဖြစ်၍သာလျှင်။ ယဒီဝါအဗ္ဗဂ္ဂတော-
အကယ်၍မူလည်း ပျံ့နှံ့၍တက်သလော။ တထာ-ထိုသို့ကျော်စောတိုင်းသောဂုဏ်ရှိသည်ဖြစ်၍။ ယဒီဝါနော အဗ္ဗ
ဂ္ဂတော-အကယ်၍မူလည်းပျံ့နှံ့၍တက်သလော။ သောဘဝံဂေါတမော-သည်။ တာဒိသော-ထိုသို့ကျော်စော
တိုင်းသော သဘောရှိသည်။ ယဒီဝါဟောတိ-အကယ်၍မူလည်းဖြစ်သလော။ တာဒိသော-ရှိသည်။ ယဒီဝါနော
ဟောတိ-အကယ်၍မူလည်း မဖြစ်သလော။

ရာဇာ ဟောတိ စက္ကဝတ္တိ ဓမ္မိကော ဓမ္မရာဇာ စာတုရန္တော ဝိစိတာဝိ နေပဒတ္တာဝရိယပ္ပတ္တော
သတ္တရတနသမန္နာဂတော။ ပါ (၈၃) ၁၃၄၂-ခုနစ်။ (ရာဇာကိုသဂုဏဒဗ္ဗပေက္ခ ကေဝလဒဗ္ဗပေက္ခကြံ)

စက္ကဝတ္တိ-စကြာရတနာကိုဖြစ်စေတတ်ထသော။ ဓမ္မိကော-တရားစောင့်ထသော။ ဓမ္မရာဇာ-စာရာဇာ
ဖြင့် မင်းပြုထသော။ စာတုရန္တော-သမုဒ္ဒရာလေးစင်းအဆုံးရှိသော ကျွန်းကြီးလေးကျွန်းတို့ဖြင့်တန်ဆာဆင်
အပ်သော မြေကြီးကိုအစိုးရထသော။ ဝိစိတာဝိ-အောင်အပ်ပြီးသောရန်သူရှိထသော။ နေပဒတ္တာဝရိယပ္ပတ္တော-
နေပုဒ်၌အမြဲတည်သည်၏အဖြစ်သို့ရောက်ထသော။ ဝါ-အမြဲတည်သောနေပုဒ်ရှိထသော။ သတ္တရတနသမန္နာ
ဂတော-ခုနစ်ပါးသော ရတနာတို့နှင့်ပြည့်စုံထသော။ ရာဇာ-လေးပါးသော အစ္စရိယဓမ္မ၊ လေးပါးကုန်သော
သင်္ဂဟဝတ္ထုတို့ဖြင့် လူ့အပေါင်းကိုနှစ်သက်စေတတ်သောမင်းသည်။ (သဂုဏဒဗ္ဗ) ဝါ-မင်းသည်။ (ကေဝလာဒဗ္ဗ)

သော အပ္ပဋ္ဌ ဝိဟာရော သံဂုတဒ္ဓါရော၊ တေန အပ္ပသဒ္ဓေါ ဥဗသကံမိတွာ အတရမာနော
အာဠိန္တံ ပဝိသိတွာ ဥက္ကာသိတွာ အဂ္ဂဋ္ဌံ အာကောဇ္ဇေဟိ။ ပါ (၈၄) ၁၃၃၀-ခုနစ်။

အပ္ပဋ္ဌ။ ဝေသဝိဟာရော-ဤဂန္ဓကုဋိကျောင်းသည်။ သံဂုတဒ္ဓါရော-ပိတ်သောတံခါးရှိ၏။ တေန-
ထိုတံခါးဖြင့်။ အပ္ပသဒ္ဓေါ-တိုးသောအသံရှိသည်။ ဟုတွာ။ ဥပသကံမိတွာ-၍။ အတရမာနော-အဆောတလျင်
မပြုမူ၍။ အာဠိန္တံ-အဦးသို့။ ဝါ-တံခါးမုန်သို့။ ပဝိသိတွာ-၍။ ဥက္ကာသိတွာ-ရောင်းညှစ်၍။ ဝါ-ရောင်းညှစ်သံကို
ပြု၍။ အဂ္ဂဋ္ဌံ-တံခါးရွက်ကို။ အာကောဇ္ဇေဟိ-ခေါက်လေလော။

သီလဇ္ဇာတိ (၁)

အတ္ထိတတော ခေါ် ပန တေ အဗ္ဗဋ္ဌ ဣဇာဂမနံ အဟောသိ၊ ယာယေဝ ခေါ် ပနတ္တာယ အာဂစ္ဆေယျာထ၊ တမေဝ အတ္ထံ သာဓုကံ မနသိကရေယျာထ။ ပါ (၈၅) ၁၃၁၈။ ၁၃၃၆။ ၁၃၅၂-ခုနစ်။ (ကာရဏဝါစကပုဒ်ကို လိင်္ဂပိလ္လာသပြန်၊ ကြိယာ ကာရက မှန်ကန်ကျနစွာ) အဗ္ဗဋ္ဌ၊ အတ္ထိကဝတော-လိုအပ်သောကိစ္စရှိသောစိတ်ရှိသည်ဖြစ်၍။ တေ-၏။ ဣဝ-ဤငါဘုရားရှိရာသို့။ အာဂမနံ-လာခြင်းသည်။ အဟောသိ-၏။ ယာယေဝအတ္တာယ ယေနေဝအတ္ထေန-အကြင်ကိစ္စကြောင့်။ တုမေ-တို့သည်။ ဣဝ-သို့။ အာဂစ္ဆေယျာထ-ကုန်ရာ၏။ တမေဝအတ္ထံ-ထိုကိစ္စကိုသာလျှင်။ သာဓုကံ-ကောင်းစွာ။ မနသိကရေယျာထ-နလုံးပြုကြကုန်လော့။ (ရေးနား၌ ရေးသားပြီး)

လဋ္ဌကိကာပိ ခေါ် အဗ္ဗဋ္ဌ သကုဏိကာ သကေ ကုလာဝကေ ကာမလာပိနီ ဟောတိ။ ပါ (၈၆) ၁၃၂၂။ ၁၃၃၀။ ၁၃၄၄-ခုနစ်။ (သကုဏိကာ ၌ သဒ္ဒတ္ထ)

အဗ္ဗဋ္ဌ၊ လဋ္ဌကိကာ-ထွန်းသောလယ်၏ မြေစာခဲအကြား၌နေသော။ သကုဏိကာပိ-ငယ်သောငှက်မသည်သော်လည်း။ (သဒ္ဒ)ဝါ-နံစုတ်ငှက်မသည်သော်လည်း။ သကေကုလာဝကေ-မိမိအသိုက်၌။ ကာမလာပိနီ-အလိုရှိတိုင်းမြည်သည်။ ဟောတိ။ (တ-ထိုနံစုတ်ငှက်မကို။ ကောစိ-တစ်စုံတစ်ခုသော။ ဟံသောဝါ-ဟသံသာသည်။ လည်းကောင်း။ ဣဝေဝါ-ကြီးကြာသည်လည်းကောင်း။ မောရောဝါ-ဥဒေါင်းသည်လည်းကောင်း။ အာဂန္တာ-၍။ န နိသေဓေတိ-မဖြစ်။)

အထခေါ် အဗ္ဗဋ္ဌ ရာဇာ ဩက္ကာကော အမစ္စေ ပါရိသဇ္ဇေ အာမန္တေသိ "ကဟံ နုခေါ ဘော တေရဟိ ကုမာရာ သမ္ပန္နိ" တိ။ ပါ (၈၇) ၁၃၃၉-ခုနစ်။

အထခေါ်-၌။ အဗ္ဗဋ္ဌ။ ဩက္ကာကော-အမည်ရှိသော။ ရာဇာ-သည်။ ပါရိသဇ္ဇေ-အမှုကြီးငယ်ကိုစီရင်နိုင်ကုန်သော။ ဝါ-အလုပ်ကျွေးဖြစ်ကုန်သော။ အမစ္စေ-တို့ကို။ အာမန္တေသိ-မေးပြီး။ ဘော-အိုအမတ်တို့။ တေရဟိ-ယခု။ တေကုမာရာ-တို့သည်။ ကထံ-၌။ သမ္ပန္နိနုခေါ-ငနကုန်သနည်း။ ဣတိ။ အာမန္တေသိ-ဆိုလေပြီ။

အတ္ထိ ဒေဝ ဟိမဝန္တပသေ ပေါက္ခရဏိယာ တိရေ မဟာသာကသဏ္ဍော၊ တတ္ထေတရဟိ ကုမာရာ သမ္ပန္နိ တေ ဇာတိသမ္ပေဒဘယာ သကာဟိ ဘဂိနိဟိ သဒ္ဓိ သံဝါသံ ကပ္ပေန္တိတိ။ ပါ (၈၇) ၁၃၃၆-ခုနစ်။

ဒေဝ-ကြီး။ ဟိမဝန္တပသေ-ဟိမဝန္တာတောင်၏အနီး၌။ ပေါက္ခရဏိယာ-လေးထောင့်ကန်၏။ တိရေ-၌။ မဟာသာကသဏ္ဍော-ကြီးစွာသောကျွန်းတောသည်။ အတ္ထိ။ တတ္ထ-ထိုကျွန်းတော၌။ ကုမာရာ-တို့သည်။ ဇာတိသမ္ပေဒဘယာ-အမျိုးပျက်အံ့သည်မှ ကြောက်ခြင်းကြောင့်။ သကာဟိဘဂိနိဟိ-မိမိနုမတို့နှင့်။ သဒ္ဓိ-ကွ။ သံဝါသံ-အိမ်ထောင်ခြင်းကို။ ကပ္ပေန္တိ-ကုန်၏။ ဣတိ-သို့။ ဒေဝစွာ-တို့သည်။ ရညော-အား။ အာရောစေသံ-လျှောက်ကုန်၏။

သာ ကဏှံ နာမ ဇနေသိ၊ ဇာတော ကဏှော ပဗျာဟာသိ၊ "ဓောဝထ မံ အမ္မ၊ နုဟာပေထ မံ အမ္မ၊ ဣမသ္မာ မံ အသုစိသ္မာ ပရိမောစေထ၊ အတ္တာယ ဝေါ ဘဝိသဒ္ဓာမိ" တိ။

ပါ (၈၈) ၁၃၆၃-ခုနစ်။ (အာကာရအပြင်ထုတ်)

သာ-ထိုဒီသာအမည်ရှိသော ကျွန်မသည်။ ကဏှာနာမ-ကဏှအမည်ရှိသော။ ပုတ္တံ-ကို။ ဇနေသိ-ဇွား၏။ ဇာတော-ဇွားဆဲဖြစ်သော။ ကဏှော-သည်။ ပဗျာဟာသိ-စကားဆိုပြီး။ ကိ-အဘယ်သို့စကားဆိုသနည်းဟူမူကား။ အမ္မ-အမိ။ မံ-ကို။ ဓောဝထ-ဆေးကုန်လော့။ အမ္မ-အမိ။ မံ-ကို။ နုဟာပေထ-ရေချိုးကြကုန်လော့။ အမ္မ။ မံ-အကျွန်ုပ်ကို။ အသုစိသ္မာ-မစင်အညစ်အကြေးမှ။ ပရိမောစေထ-လွတ်စေကုန်လော့။ အတ္ထံ-သည်။ တေ-သင်မိခင်၏။ အတ္တာယ-ငှာ။ ဘဝိသဒ္ဓာမိ-အံ့။ ဣတိ-သို့။ ပဗျာဟာသိ-စကားဆိုပြီး။

မာ ခေါ် တုမေ မာဏဝကာ အဗ္ဗဋ္ဌ မာဏဝံ အတိဗာဠံ ဒါသိပုတ္တဝါဒေန နိမ္မာဒေထ။ ပါ (၉၀) ၁၃၁၅-ခုနစ်။

မာဏဝက-လုလင်တို့။ တုမေ-တို့သည်။ အဗ္ဗဋ္ဌ-သော။ မာဏဝံ-ကို။ အတိဗာဠံ-အလွန်ပြင်းစွာ။

စဉ်း ပျဉ်း (ဗုဒ္ဓ နည်း) ညီ စေ နက် ဇေး ဇေး

ဒါသိပုတ္တဝါဒေန-ဖြင့်။ မာခေါ၊ နိမ္မာဒေဝ-မရုတ်ချလင့်ကုန်။

ဥဠာရော သော ကဏှော ကူသိ အဟောသိ၊ သော ဒက္ခိဏံ ဇနပဒံ၊ ဂန္ဓာ ဗြဟ္မမန္တေ
အဓိယိတွာ ရာဇာနံ ဩက္ကာကံ ဥပသကံမိတွာ မဒ္ဒရူပိ ဝိတရံ ယာစိ။ ပါ (၉၀) ၁၃၂၇-ခုနှစ်။
ကဏှော-အမည်ရှိသော။ သောကူသိ-ထိုရသောသည်။ ဥဠာရော-မြတ်သောသူသည်။ အဟောသိ-
ဖြစ်ပြီ။ သော ကဏှော-သည်။ ဒက္ခိဏံ-ဂင်္ဂါ၏တောင်ဘက်၌တည်သော။ ဇနပဒံ-သို့။ ဂန္ဓာ-၌။ ဗြဟ္မမန္တေ-
မြတ်သောမန္တယားတို့ကို။ အဓိယိတွာ-သင်၍။ ဩက္ကာကံ-အမည်ရှိသော။ ရာဇာနံ-သို့။ ဥပသကံမိတွာ-၍။ မဒ္ဒရူပိ-
ရာဂဖြင့်ယစ်မှူး စေတတ်သောဝါ-မဒ္ဒရူပိမည်သော။ ဝိတရံ-သမီးကို။ ယာစိ-တောင်း၏။

အပိစ ရာဇာ ယဒိ အဓော ရရပွံ မုဋ္ဌိဿတိ၊ ယာဝတာ ရညော ဝိစိတံ၊ ဣတ္ထာဝတာ ပထဝီ
ဥဇ္ဈိယိဿတိ။ ပါ (၉၀) ၁၃၁၇-ခုနှစ်။

အပိစ-စင်စစ်ကား။ ရာဇာ-ဩက္ကာကမင်းသည်။ အဓော-အောက်သို့။ ရရပွံ-မြှားကို။ ယဒိမုဋ္ဌိဿတိ-
အံကယ်၍လွှတ်အံ့။ ဝေ-ဤသို့အောက်သို့လွှတ်သည်။ သတိ-ရှိသော်။ ယာဝ-အကြင်မျှလောက်အပိုင်းအခြား
ဖြင့်။ ရညော-မင်း၏။ ဝိစိတံ-နိုင်ငံသည်။ အတ္ထိ။ ဣတ္ထာဝတာ-ဤမျှလောက်သောအပိုင်းအခြားဖြင့်။ ပထဝီ-
သည်။ ထုသမုဋ္ဌိပိယ-ဖွဲ့ဆုပ်ကဲ့သို့။ ဥဇ္ဈိယိဿတိ-ပျက်လတ်။

အပိနဿ ကူတ္ထိသု အာဝဋံ အဿ အနာဝဋံဝိတိ။ အနာဝဋံ ဟိဿ ဘော ဂေါတမ။

ပါ (၉၁) ၁၃၂၈။ ၁၃၄၁-ခုနှစ်။ (အာဝဋ္ဌ၏ကတ္တာ။ အဗ္ဗနာမ် အစွဲ)

အဿ-ခတ္တိယပုတ္တဿ-အာ။ ကူတ္ထိသု-မိန်းမတို့၌။ (ဗြာဟ္မဏေဟိ-တို့သည်။) အာဝဋံ-မြစ်အပ်သည်
လည်း။ အဿဘဝေယျအပိန-ဖြစ်ရာသလော။ အနာဝဋံဝိ-မမြစ်အပ်သည်လည်း။ အဿဘဝေယျ အပိန-
လော။ ကူတိ-သို့။ ဘဂဝါ-သည်။ အဝေါစ။ ဘောဂေါတမ။ အဿ။ ကူတ္ထိသု-သမီးထိမ်းမြားခြင်းတို့၌လည်း။ ဗြာဟ္မ
ဏေဟိ-တို့သည်။ အနာဝဋံဟိ အနာဝဋံဝေ-မမြစ်အပ်သည်သာလျှင်။ အဿ ဘဝေယျ။

ကူတိ ခေါ အမ္မဋ္ဌ ကူတ္ထိယာဝါ ကူတ္ထိ ကရိတွာ ပုရိသေနဝါ ပုရိသံ ကရိတွာ ခတ္တိယာဝ
သေဋ္ဌာ ဟိနာ ဗြာဟ္မဏာ၊ ပါ (၉၁) ၁၃၅၉-ခုနှစ်။ (ပါဌာနသာရိ)

အမ္မဋ္ဌ။ ကူတိခေါ-သို့။ ကူတ္ထိယာဝါ-မိန်းမနှင့်မူလည်း။ ကူတ္ထိ-ကို။ ကရိတွာ-နှိုင်းယှဉ်ခြင်းကိုပြု၍။
ပုရိသေနဝါ-နှင့်မူလည်း။ ပုရိသံ-ကို။ ကရိတွာ-၍။ ခတ္တိယာဝ-မင်းမျိုးသည်သာလျှင်။ သေဋ္ဌာ-မြတ်ကုန်၏။
ဗြာဟ္မဏာ-တို့သည်။ ဟိနာ-ယုတ်ကုန်၏။

ခတ္တိယော သေဋ္ဌော ဇနောသိ၊ ယေ ဂေါတ္ထပဋိသာရိနော။

ဝိဇ္ဇာစရဏသမ္ပန္နော၊ သော သေဋ္ဌော ဒေဝမာနုသေ။

ပါ(၉၂) ၁၃၃၂။ ၁၃၅၆-ခုနှစ်။ (နိယမာနိယမထည့်)

ဇနောသိ-လူအပေါင်း၌။ ယေဇနာ-တို့သည်။ ဂေါတ္ထပဋိသာရိနော-အမျိုးကို အောက်မေ့တတ်
ကုန်သည်။ ဟောန္တိ။ (တေသု-ထိုအမျိုးကို အောက်မေ့တတ်ကုန်သောသူတို့တွင်။) ခတ္တိယော-မင်းမျိုးသည်။ သေဋ္ဌော-
၏။ ဒေဝမာနုသေ-နတ်လူအပေါင်း၌။ (ယောဇနော-သည်။) ဝိဇ္ဇာစရဏသမ္ပန္နော-ဝိဇ္ဇာစရဏနှင့်
ပြည့်စုံ၏။ သော-ထိုဝိဇ္ဇာစရဏနှင့်ပြည့်စုံသူသည်။ သေဋ္ဌော-မြတ်၏။

သုဘာသိတာ နော ဒုဗ္ဘာသိတာ၊ အတ္ထသဉ္စိတာ နော အနတ္ထသဉ္စိတာ၊ အနမတာ မယာ။
ပါ (၉၂) ၁၃၄၉-ခုနှစ်။ (သုဘာသိတာ ၏ ကတ္တာ၊ အတ္ထသဉ္စိတာ ၏ တုလျတ်ထည့်)

(အမ္မဋ္ဌ။ သာသောဂါထာ-ကို။ သနကံမာရေန-သော။ ဗြဟ္မာနာ-ဗြဟ္မာသည်။) သုဘာသိတာ-ကောင်း
စွာရွတ်ဆိုအပ်ပြီ။ နော ဒုဗ္ဘာသိတာ-မကောင်းသဖြင့် ရွတ်ဆိုအပ်သည်မဟုတ်။ သာ-ဂါထာ-သည်။ အတ္ထသဉ္စိတာ
-အကျိုးစီးပွားနှင့်စပ်ခဲ့၏။ နော အနတ္ထသဉ္စိတာ-အကျိုးမဲ့နှင့်မစပ်ခဲ့။ မယာ-ငါဘုရားသည်။ အနမတာ-ခွင့်ပြုတော်
မူအပ်ပြီ။

ကုမာယစ အမ္မဋ္ဌ ဝိဇ္ဇာသမ္ပဒါယ စရဏသမ္ပဒါယစ အညာ ဝိဇ္ဇာသမ္ပဒါစ စရဏသမ္ပဒါစ

သီလဏှနိပါတ် (၈)

ဥတ္တရိတရာဝါ ပထိတတရာဝါ နတ္ထိ။ ပါ (၉၄) ၁၃၄၆-ခုနစ်။ (အညာ ဥတ္တရိတရာ နှစ်ပုဒ်တို့နှင့် လျော်စွာစပ်)

အမ္ပဋ္ဌ။ ကုမာယစ ဝိဇ္ဇာသမ္ပဒါယ-ဤသုံးပါးသောဝိဇ္ဇာ ရှစ်ပါးသောဝိဇ္ဇာတို့နှင့် ပြည့်စုံခြင်းမှလည်း ကောင်း။ ကုမာယ.စရဏသမ္ပဒါယစ-ဤတစ်ဆယ့်ငါးပါးသော စရဏတို့နှင့် ပြည့်စုံခြင်းမှလည်းကောင်း။ အညာ-အခြားသော။ ဝိဇ္ဇာသမ္ပဒါယ-ဝိဇ္ဇာနှင့် ပြည့်စုံခြင်းသည်လည်းကောင်း။ စရဏသမ္ပဒါယ-စရဏနှင့်ပြည့်စုံခြင်းသည်လည်းကောင်း။ နတ္ထိ။

ကုမာယစ ဝိဇ္ဇာသမ္ပဒါယ-ဤသုံးပါးသောဝိဇ္ဇာ ရှစ်ပါးသောဝိဇ္ဇာတို့နှင့် ပြည့်စုံခြင်းထက်လည်းကောင်း။ ကုမာယ စရဏသမ္ပဒါယစ-ဤတစ်ဆယ့်ငါးပါးသော စရဏတို့နှင့် ပြည့်စုံခြင်းထက်လည်းကောင်း။ ဥတ္တရိတရာဝါ-အထူးသဖြင့်သာလွန် မြင့်မြတ်သည်လည်းသော။ ပထိတတရာဝါ-အထူးသဖြင့် မွန်မြတ်သည်လည်းဖြစ်သော။ ဝိဇ္ဇာသမ္ပဒါယ-ဝိဇ္ဇာနှင့် ပြည့်စုံခြင်းသည်လည်းကောင်း။ စရဏသမ္ပဒါယ-စရဏနှင့်ပြည့်စုံခြင်းသည်လည်းကောင်း။ နတ္ထိ။

ကုမ အမ္ပဋ္ဌ. ဧကစ္စော သမဏောဝါ ဗြာဟ္မဏောဝါ ကုမညေဝ အနတ္တရံ ဝိဇ္ဇာစရဏသမ္ပဒံ အနဘိသမ္ဘုဏမာနော ဝါနိဝိမောဒါယ အရညာယတနံ အဇ္ဈေဂါဟတိ "ပဝတ္တဖလဘောဇနော ဘဝိဿာမီ"တိ။ ပါ (၉၄) ၁၃၆၄-ခုနစ်။ (အနက်အားဖြင့် အာကာရအတွင်းသွင်း)

အမ္ပဋ္ဌ။ ကုမ-ဤလောက၌။ ဧကစ္စော-အချို့သော။ သမဏောဝါ-လည်းကောင်း။ ဗြာဟ္မဏောဝါ။ အနတ္တရံ-သော။ ကုမညေဝဝိဇ္ဇာစရဏသမ္ပဒံ-ကို။ အနဘိသမ္ဘုဏမာနော-ပြည့်စုံခြင်းငှါမစွမ်းနိုင်သည်ဖြစ်၍။ ဝါနိဝိမံ-ရသေ့မီးပွတ်၊ ရေကရား၊ အပ်၊ စာမရိသားပြီးယက်ငယ်အစရှိသော ရသေ့တို့၏ပရိက္ခရာကိုဆောင်သော ထမ်းပိုးကို။ အာဒါယ-၍။ ပဝတ္တဖလဘောဇနော-အလိုလိုကြွေသော သစ်သီးအစာရှိသည်။ ဘဝိဿာမိ-နေအံ့။ ကုတိမနသိကတွာ-၍။ အရညာယတနံ-တောကြီးသို့။ အဇ္ဈေဂါဟတိ-ဝင်၏။

တံ ကံ မညသိ အမ္ပဋ္ဌ၊ အပိန တံ ကုမာယ အနတ္တရာယ ဝိဇ္ဇာစရဏသမ္ပဒါယ သန္နိဿတိ သာစရိယကောတိ။ နော ဟိဒံ ဘောဂေါတမ။ ပါ (၉၅) ၁၃၂၅-ခုနစ်။

အမ္ပဋ္ဌ။ (မယာ-သည်။ ဝုဗ္ဗာနံ-သော။ ယံဝစနံ-သည်။ အတ္ထိ-၏။) တံ. ဝစနံ-ကို။ တံ-သည်။ ကံမညသိ-နည်း။ တံ-သည်။ အနတ္တရာယ-အတုမရှိသော။ ကုမာယ ဝိဇ္ဇာစရဏသမ္ပဒါယ-ဤဝိဇ္ဇာစရဏတို့နှင့် ပြည့်စုံခြင်း၌။ သာစရိယကော-ဆရာနှင့်တကွ။ သန္နိဿတိ အပိန-ထင်၏လော။ ကုတိ။ ဘဂဝါ။ ပုစ္ဆတိ။ ဘောဂေါတမ။ ကုဒံ သန္နိဿနံ-ဤသို့ထင်ခြင်းသည်။ နဟောတိ။

ဘာသိတာ ခေါ ပန တေ သံာ အမ္ပဋ္ဌ အာစရိယေန ဗြာဟ္မဏေန ပေါက္ခရသာတိနာ ဝါစာ "ကေစ မုဏ္ဍကာ သမဏကာ ကုဗ္ဘာ ကဏှာ ဗန္ဓုပါဒါပစ္စာ၊ ကာစ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ သာကတ္တာ"တိ။ ပါ (၉၆) ၁၃၂၄-ခုနစ်။

အမ္ပဋ္ဌ။ တေ-၏။ အာစရိယေန-သော။ ပေါက္ခရသာတိနာ-သော။ ဗြာဟ္မဏေန-သည်။ သောဝါစာ-ဤမုဏ္ဍကာ သမဏကာ ကုဗ္ဘာအစရှိသောစကားကို။ ဘာသိတာ နခေါပန-ဆိုဖူးသလော။ ကေစ-အဘယ်သူတို့သည်။ မုဏ္ဍကာ-ဦးပြည်တို့နည်း။ ကေစ-တို့သည်။ သမဏကာ-ရဟန်းတို့နည်း။ ကေစ-တို့သည်။ ကုဗ္ဘာ-သူကြွယ်တို့နည်း။ ကေစ-တို့သည်။ ကဏှာ-မည်းကုန်သနည်း။ ကေစ-တို့သည်။ ဗန္ဓုပါဒါပစ္စာ-ဗြဟ္မာ၏ ခြေဖမ်းမှဖြစ်ကုန်သနည်း။ တေဝိဇ္ဇာနံ-ဗေဒင်သုံးပုံကိုသင်တတ်ကုန်သော။ ဗြာဟ္မဏာနံ-တို့၏။ သာကတ္တာ-ဆွေးနွေးခြင်းသည်။ ဝါ-နီးနှောခြင်းသည်။ ကာစ-အဘယ်နည်း။ ကုတိ။ ဘဂဝါ-သည်။ အဝေါစ-ပြီ။

အတ္တနာ အာပါယိကောပိ အပရိပူရမာနော။ ပဿ အမ္ပဋ္ဌ ယာဝ အပရစ္ဆ တေ ကုဒံ အာစရိယသံ ဗြာဟ္မဏသံ ပေါက္ခရသာတိဿ။ ပါ (၉၆) ၁၃၂၂-ခုနစ်။ (အဋ္ဌကထာ အားလျော်စွာ) အမ္ပဋ္ဌ။ အတ္တနာ-သည်။ အာပါယိကော အာပါယိကေနပိ-ဝိဇ္ဇာစရဏ ပြည့်စုံခြင်း၏ ပျက်စီးခြင်းကြောင့်ဖြစ်သော ရသေ့တို့၏အကျင့်ဖြင့်လည်း။ အပရိပူရမာနော-မပြည့်စုံစေနိုင်သည်ဖြစ်၍။ တေ-၏။ အာစရိ

ဇနီး ဗုဒ္ဓ (ဗုဒ္ဓ နဗုဒ္ဓ) ဤ စေ နတ် ထေး စေ

ယဿ-သော။ ပေါက္ခရသာတိဿ-သော။ ဗြာဟ္မဏဿ-ဇ။ ယာဝ-အလွန်အကဲသာလျှင်။ ဣဒံအပရဒ္ဒု-
ဤရွတ်ယွင်းခြင်းကိုလည်း။ တွံ-သည်။ ပဿ-ရှုလော။

ဝေ သုတေ ဝေဋ္ဌကနတပဿာဟိ နာရီဟိ ပရိစာရေန္တိ သေယျထာပိ တံ တေရဟိ သာစရိယ
ကောတိ။ ပါ (၉၈) ၁၃၄၃-ခုနစ်။ (ဥပမာန ဥပမေယျ နှစ်ပက္ခလုံး သဒ္ဓါရော အနက်ဝါ ပြည့်စုံစွာ)
တေရဟိ-ယခုအခါ၌။ သာစရိယကော-ဆရာနှင့်တကွသော။ တွံ-သည်။ (ဝေဋ္ဌကနတပဿာဟိ-
ရစ်ပတ်ကြောင်းဖြစ်သော အဝတ်တို့ဖြင့် ညွတ်စေအပ်ပြီးသော နံရိုးရှိကုန်သော။ နာရီဟိ-မိန်းမတို့ဖြင့်။ ဝါ-
မိန်းမတို့နှင့်တကွ။ ပရိစာရေသိ သေယျထာပိ-ကုန်ကြွေတို့ကို ထိုမှတစ်ဆင့်လည်းလည်ကျက်စားစေသကဲ့သို့။ ဝေဝ တထာ-
တူ။ တေကုသယော-ထိုရသေ့တို့သည်။ ဝေဋ္ဌကနတပဿာဟိ-ရစ်ပတ်ကြောင်းဖြစ်သော အဝတ်တို့ဖြင့်ညွတ်စေ
အပ်ပြီးသော နံရိုးရှိကုန်သော။ နာရီဟိ-မိန်းမတို့ဖြင့်။ ဝါ-မိန်းမတို့နှင့်တကွ။ ပရိစာရေန္တိ-ကုန်သလော။

ဝေ သု တေ ဥက္ကိတ္တပရိခါသု ဩက္ခိတ္တပလိယာသု နဂရရူပကာရိကာသု ဒီဃာသိဝဇေဟိ
ပုရိသေဟိ ရက္ခာပေန္တိ သေယျထာပိ တံ တေရဟိ သာစရိယကော။ ပါ (၉၈) ၁၃၆၅-ခုနစ်။

(အဗ္ဗဋ္ဌ။ တေကုသယော-တို့သည်။) ဥက္ကိတ္တပရိခါသု-နက်စွာတူအပ်သောကျုံးရှိကုန်ထသော။ ဩက္ခိတ္တ
ပလိယာသု-ကောင်းစွာစိုက်၍ထားအပ်သော တံခါးတိုင်ရှိကုန်ထသော။ နဂရရူပကာရိကာသု-အဆောက်အဦး
နှင့်ပြည့်စုံသောမြို့တို့၌။ ဒီဃာသိဝဇေဟိ-ရှည်စွာသော သံလျက်လက်နက်စွဲကုန်သော။ ပုရိသေဟိ-ယောက်ျားတို့
ကို။ တွံ-သည်။ တေရဟိ-၌။ သာစရိယကော-ဆရာနှင့်တကွ။ ဒီဃာသိဝဇေဟိ-ကုန်သော။ ပုရိသေဟိ-တို့ကို။
ရက္ခေယျသေယျထာပိ-စောင့်စေသကဲ့သို့။ ရက္ခာပေန္တိ-စောင့်စေကုန်၏။ ဝေဝစနံ-ကို။ တေ-သည်။ သုတ်-
ကြားဖူး၏လော။

ဣတိ ခေါ အဗ္ဗဋ္ဌ နေဝ တွံ ဣသိ န ဣသိတ္တာယ ပဋိပန္နော သာစရိယကော။ ယဿ ခေါ
ပန အဗ္ဗဋ္ဌ မယိ ကခါဝါ ဝိမတိဝါ သော မံ ပဉ္စေ။ အဟံ ဝေယျာကရဏေန သောဓိဿပိတိ။
ပါ (၉၈) ၁၃၅၄-ခုနစ်။

အဗ္ဗဋ္ဌ။ ဣတိခေါ-လျှင်။ တွံ-သည်။ သာစရိယကော-တကွ။ ဣသိ-ရသေ့သည်။ နေဝ အသိ-
မဖြစ်။ ဣသိတ္တာယ-ရသေ့အလိုငှါ။ ပဋိပန္နော-ကျင့်သည်။ န ပန အသိ-မဖြစ်။ အဗ္ဗဋ္ဌ။ ယဿဇနဿ-
အကြင်သူအား။ မယိ-ငါ၌။ ကခါဝါ-ယုံမှားခြင်းသည်လည်းကောင်း။ ဝိမတိဝါ-တွေးတောခြင်းသည်လည်း
ကောင်း။ အတ္ထိ-၏။ သောဇနော-သည်။ မံ-ကို။ ပဉ္စေ-ပြဿနာကို။ (ပုစ္ဆတု-မေးစေသတည်း။) အဟံ-သည်။
(တဿဇနဿ-၏။ -ဝိမတိ-ကို။) -ဝေယျာကရဏေန-ပြဿနာကိုမေးခြင်းဖြင့်။ သောဓိဿာပိ-စင်စေအံ့။ ဣတိ။
ဘဂဝါ။ အဝေါစ။

အထခေါ ဘဂဝါ တထာရူပံ ဣဒ္ဓါဘိသခါရံ အဘိသခါသိ။ ယထာ အဒ္ဓသ အဗ္ဗဋ္ဌော
မာဏဝေါ ဘဂဝတော ကောသိဟိတံ ဝတ္ထဂယံ။ ပါ (၉၉) ၁၃၃၃။ ၁၃၆၃-ခုနစ်။ (ယထာ
တထာ ဥပမာမဟုတ် ယင်းသို့ထုတ်မှု စသောနိယံနှင့် အညီ)

အထခေါ-၌။ ဘဂဝါ-သည်။ ယထာ-အကြင်သို့သောအခြင်းအရာအားဖြင့်။ ဣဒ္ဓါဘိသခါရေ-
တန်ခိုးဖန်ဆင်းခြင်းကို။ အဘိသခါရိယန္တေ-ဖန်ဆင်းအပ်သော်။ အဗ္ဗဋ္ဌော-သော။ မာဏဝေါ-သည်။ ဘဂဝတော
-၏။ ကောသိဟိတဉ္စ-အဘိသိဖြင့်ဖူးလွှမ်းခြင်းကိုလည်းကောင်း။ ဝတ္ထဂယဉ္စ-အဂါဇာတ်တော်ကိုလည်းကောင်း။
အဒ္ဓသ-မြင်ပြီ။ တထာရူပံ-ထိုမြင်ခြင်းအားလျောက်ပတ်သော။ ဣဒ္ဓါဘိသခါရံ-တန်ခိုးဖန်ဆင်းခြင်းကို။ အဘိ
သခါသိ-ဖန်ဆင်းတော်မူပြီ။

အထ ခေါ ဘဂဝါ တထာရူပံ ဣဒ္ဓါဘိသခါရံ အဘိသခါသိ။ ယထာ အဒ္ဓသ ဗြာဟ္မဏော
ပေါက္ခရသာတိ ဘဂဝော ကောသောဟိတံ ဝတ္ထဂယံ။ ပါ (၁၀၁) ၁၃၄၅-ခုနစ်။

အထခေါ-၌။ ဘဂဝါ-သည်။ ယထာ ယေနအဘိသခါရေန-အကြင်သို့သော အခြင်းအရာအားဖြင့်။
ဣဒ္ဓါဘိသခါရေ-တန်ခိုးဖန်ဆင်းခြင်းကို။ အဘိသခါရိယန္တေ-တန်ခိုးဖန်ဆင်းခြင်းအပ်သော်။ ပေါက္ခရသာတိ-သော။

ပြာဟူဏော-သည်။ဘဂဝတော-၏။ ကောသောဟိတံ-အအိမ်ဖြင့်ဖုံးလွှမ်းသော။ဝတ္တဂယံ-အဂါဇာတ်ကို။အဒ္ဓသ-ပြီး။တထာရူပံ-သော။ ဣဒ္ဓါဘိသင်္ခါရံ-တန်ခိုးဖြင့်ဖန်ဆင်းခြင်းကို။ အဘိသင်္ခါသိ-ဖန်ဆင်းတော်မူပြီ။

ပေါက္ခရသာတိဿ တသ္မိံ ယေဝ အာသနေ ပီရဇံ ဝိတမလံ ဓမ္မစက္ခု ဥဒပါဒိ “ယံ ကိန္တိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ”န္တိ။ ပါ (၁၀၂) ၁၃၃၉-ခုနှစ်။

ပေါက္ခရသာတိဿ-ပေါက္ခရသာတိပုဏ္ဏားအား။တသ္မိံယေဝ အာသနေ-ထိုတရားနာသောနေရာ၌ သာလျှင်။ပီရဇံ-ကိလေသာတည်းဟူသောမြူစင်ထသော။ ဝိတမလံ-ကိလေသာတည်းဟူသော အညစ်ကြေးကင်းထသော။ ဓမ္မစက္ခု-သောတာပတ္တိမဂ်ဉာဏ်သည်။ ဥဒပါဒိ-ထင်ရှားဖြစ်ပြီး။ကိဥဒပါဒိ-နည်းဟူ၍ကား။ ယံကိန္တိ-အလုံးစုံသော ဝဋ်တရားသည်။ သမုဒယဓမ္မံ-ဖြစ်ခြင်းသဘောရှိ၏။ တံသဗ္ဗံ-ထိုအလုံးစုံသော ဖြစ်ခြင်းသဘောရှိသော ဝဋ်တရားသည်။ နိရောဓဓမ္မံ-ချုပ်ခြင်းသဘောရှိ၏။ဣတိ-သို့။ ဓမ္မစက္ခု-သည်။ ဥဒပါဒိ-ပြီး။

အဗ္ဗဋ္ဌထုတ်ပြီးပြီ။

သောဏဒဏ္ဍာပုဏ္ဏာတောင်း

တေန ခေါ ပန သမယေန သောဏဒဏ္ဍော ပြာဟူဏော စမ္ပံ အဏ္ဍဝံသတိ သတ္တုဿဒံ သတိဏကဋ္ဌောဒကံ သဗ္ဗညံ ရာဇဘောဂ္ဂံ ရညာ မာဂဓေန သေနိယေန ဗိမ္ဗိသာရေန ဒိန္နံ ရာဇာဒါယံ ပြဟူဒေယျံ။ ပါ (၁၀၄) ၁၃၁၈-ခုနှစ်။

တေနခေါပနသမယေန-၌။သောဏဒဏ္ဍော-အမည်ရှိသော။ပြာဟူဏော-သည်။သတ္တုဿဒံ-များသောလူမျိုး၊ များသောဆင်ရတနာ အစရှိသည်တို့ဖြင့်ပြည့်ထသော။ သတိဏကဋ္ဌောဒကံ-များသောမြက်ထင်း၊ရေရှိထသော။သဗ္ဗညံ-များစွာသောစပါးဥစ္စာရှိထသော။ ရာဇဘောဂ္ဂံ-မင်းမှရအပ်သော စည်းစိမ်ဖြစ်ထသော။ဝါ-မင်းကဲ့သို့ဖြစ်၍ ခံစားအပ်ထသော။မာဂဓေန-မာဂဓတိုင်းကိုအစိုးရထသော။သေနိယေန-များစွာသောစစ်သည်ရှိထသော။ ဗိမ္ဗိသာရေန-သော။ရညာ-သည်။ဒိန္နံ-ပေးအပ်သော။ရာဇဒါယံ-မင်းပေးဥစ္စာဖြစ်ထသော။ ပြာဟူဒေယျံ-မြတ်သောပေးခြင်းဖြင့် ပေးအပ်ထသော။စမ္ပံ စမ္ပ-မြို့၌။ အဏ္ဍဝံသတိ-စိုးအုပ်၏။

တေန ခေါ ပန သမယေန နာနာဝေရဇ္ဇကာနံ ပြာဟူဏာနံ ပဉ္စမတ္တာနိ ပြာဟူဏသတာနိ စမ္မာယံ ပဋိဝသန္တိ ကေနစိဒေဝ ကရဏိယေန။ ပါ (၁၀၅) ၁၃၁၆။၁၃၂၃-ခုနှစ်။

တေနခေါ ပန သမယေန-၌။ နာနာဝေရဇ္ဇကာနံ-အထူးထူးအပြားပြားရှိကုန်သော ကာသိတိုင်း၊ ကောသလတိုင်း အစရှိသည်တို့ဖြစ်ကုန်သော။ ဝါ-အထူးထူးသောတိုင်းပြည်ဟူသော နေရာရှိကုန်သော။ ဝါ-အထူးထူးသော တိုင်းပြည်တို့မှ လာကြကုန်သော။ ပြာဟူဏာနံ-တို့၏။ ပဉ္စမတ္တာနိ ပြာဟူဏသတာနိ-ငါးရာအတိုင်းအရှည်ရှိကုန်သော ပုဏ္ဏားတို့သည်။ စမ္မာယံ-စမ္မာမြို့၌။ ကေနစိဒေဝ-တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ကရဏိယေန-သောဏဒဏ္ဍပုဏ္ဏား ၏အထံ၌ ဗေဒင်ကိုသရဏ္ဍယ်လိုသည်၏ အဖြစ်ဟူသော အကြောင်းကြောင့်။ ပဋိဝသန္တိ-နေကုန်၏။

သမဏော ခလု ဘော ဂေါတမော အကာမကာနံ မာတာပိတုနံ အဿုမုခါနံ ရုဒန္တာနံ ကေသမဿံ ဩဟာရေတွာ ကာသာယာနိ ဝတ္တာနိ အတ္တာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော။ ပါ (၁၀၈) ၁၃၂၁-ခုနှစ်။

ဘော-အရှင်တို့။ ဂေါတမော-သော။ သမဏော-သည်။ အဿုမုခါနံ-ယိုသောမျက်ရည်ရှိကုန်သော။ မာတာပိတုနံ-တို့၏။အကာမကာနံ-ရဟန်ပြုခြင်းငှါအလိုမရှိကုန်သည်ဖြစ်၍။ရုဒန္တာနံ-ငိုကြွေကုန်စဉ်။ ကေသမဿံ-ဆံမှတ်ဆိတ်ကို။ ဩဟာရေတွာ-၍။ ကာသာယာနိ-ဖန်ရည်စွန်းကုန်သော။ ဝတ္တာနိ-အဝတ်တို့ကို။ အတ္တာဒေတွာ-ဝတ်၍။ အဂါရသ္မာ-အိမ်၏အလယ်မှ။ (နိက္ခိမိတွာ-ထွက်၍။) အနဂါရိယံ-ရဟန်း၏ဘောင်၌။ ပဗ္ဗဇိတောခလု-ရဟန်းပြုသတတ်။

စဉ်း ဗျဉ်း (ဗျဉ်း ဗျဉ်း) ညီ စေ နတ် စေး လေး

သမထော ခလု ဘော ဂေါတမော အဘိရူပေါ ဒဿနီယော ပါသာဒိကော ပရမာယ
ဝဏ္ဏပေါက္ခရတာယ။ သမန္နာဂတော ဗြဟ္မဝဏ္ဏိ ဗြဟ္မဝဏ္ဏသိ အခုဒ္ဒါဝကာသော ဒဿနာယ။
ပါ (၁၀၈) ၁၃၂၂-ခုနစ်။

ဘော-တို့။ ဂေါတမော-သော။ သမထော-သည်။ အဘိရူပေါလေ-အလွန်အဆင်းလှသတတ်။ ဒဿ
နီယော ခလု-ရှုဖွယ်ရှိသတတ်။ ပါသာဒိကောခလု-ကြည်ညိုဖွယ်ရှိသတတ်။ ပရမာယ-မြတ်စွာသော။ ဝဏ္ဏ-
ပေါက္ခရတာယ-အဆင်း၏ကောင်းသည်၏အဖြစ်နှင့်။ သမန္နာဂတောခလု-ပြည့်စုံသတတ်။ ဗြဟ္မဝဏ္ဏိခလု-
မြတ်သောရွှေစင်အဆင်းနှင့် တူသောအဆင်းရှိသတတ်။ ဗြဟ္မဝဏ္ဏသိ-ဗြဟ္မာမင်း၏ ကိုယ်နှင့်တူသော ကိုယ်ရှိ
သတတ်။ ဒဿနာယ-ရှုခြင်းငှါ။ အခုဒ္ဒါဝကာသောခလု-မငယ်သောအရာရှိသတတ်။

သမထော ခလု ဂေါတမော ဟေသ္မာဂတာဝါဒီ သင်္ခါလော သမ္မောဒကော အတ္တာကုဋ္ဌိကော
ဥတ္တာနမုခေါ ပုဗ္ဗဘာသီ။ ပါ (၁၀၉) ၁၃၁၉။ ၁၃၂၉။ ၁၃၄၆။ ၁၃၅၄-ခုနစ်။ (အနိယမ နိယမ)

ဘော-တို့။ ယောသမထော ဂေါတမော-အကြင်ဂေါတမသည်။ အတ္ထိ-ရှိ၏။ သော သမထောဂေါ
တမော-သည်။ ဟေသ္မာဂတာဝါဒီ-လာသည်ကောင်းပါ၏ဟုဆိုတတ်၏။ သင်္ခါလော-နုည့်သိမ်မွေ့သောစကား
ရှိ၏။ သမ္မောဒကော-ဝမ်းမြောက်ဝမ်းသာ ဟောပြောတတ်၏။ အတ္တာကုဋ္ဌိကော-မျက်မှောင် တကြုတ်ကြုတ်
မပြုတတ်။ ဥတ္တာနမုခေါ-ရွှင်သောမျက်နှာရှိ၏။ ပုဗ္ဗဘာသီ-ပြုံးခြင်းရှေးရှိသော စကားကိုဆိုတတ်၏။

အဟော ဝတ မံ သမထော ဂေါတမော သဂေ အာစရိယဂေ တေဝိဇ္ဇဂေ ပဉ္စ ပုစ္ဆေယျ။
ပါ (၁၁၃) ၁၃၂၅-ခုနစ်။

မံ-ကို။ ဂေါတမော-သည်။ သမထော-သည်။ သဂေအာစရိယဂေ-မိမိဆရာ၏ဥစ္စာဖြစ်သော။
တေဝိဇ္ဇဂေ-ဗေဒင်သုံးပုံ၌။ ပဉ္စ-ကို။ ပုစ္ဆေယျ-မေးရမူကာ။ အဟောဝတ-ဪကောင်းလေစွ။

အဒ္ဓါ ဝတဿာဟံ စိတ္တံ အာရာဇေယျံ ပဉ္စဿ ဝေယျာကရဏေနာတိ။

ပါ (၁၁၃) ၁၃၃၇-ခုနစ်။ (အဿအစွဲ နိဒဿနဝန္တ ဝါကျဆောင်၍)

အဒ္ဓါဝတ-စင်စစ်လျှင်။ အဟံ-သည်။ ပဉ္စဿ-ကို။ နဝယျာကရဏေန-ဖြေခြင်းဖြင့်။ အဿ-ထိုအရှင်
ဂေါတမ၏။ စိတ္တံ-ကို။ အာရာဇေယျံ-နှစ်သက်စေနိုင်မှုကာ။ (အဟောဝတ-တကာ။) ဣတိ-သို့။ (သော့ဏဒဏ္ဍ
ဿ-သော။ ဗြာဟ္မဏဿ-၏။ ပရိဝိတက္ကော-သည်။ အဟောသိ-၏။) (နိဒဿနဝန္တဝါကျ)

ယတ္ထ သီလံ တတ္ထ ပညာ၊ ယတ္ထ ပညာ တတ္ထ သီလံ။ သီလဝတော ပညာ၊ ပညာဝတော
သီလံ။ သီလပညာဏဉ္စ ပန လောကသ္မိ အဂ္ဂမက္ခာယတိ။ ၁၃၃၄။ ၁၃၆၅-ခုနစ်။ (ပါဠာနုသာရိ)

ယတ္ထ ယသ္မိပုဂ္ဂလေ-အကြင်ပုဂ္ဂိုလ်၌။ သီလံ-သည်။ အတ္ထိ-၏။ တတ္ထတသ္မိပုဂ္ဂလေ-ထိုသီလရှိသော
ပုဂ္ဂိုလ်၌။ ပညာ-သည်။ အတ္ထိ။ ယတ္ထယသ္မိပုဂ္ဂလေ။ ပညာ-သည်။ အတ္ထိ။ တတ္ထတသ္မိပုဂ္ဂလေ။ သီလံ-သည်။ အတ္ထိ။
သီလဝတော-သီလရှိသောသူအား။ ပညာ-သည်။ ပဝတ္တတိ-ဖြစ်၏။ ပညာဝတော-အား။ သီလံ-သည်။ ပဝတ္တတိ-
၏။ သီလပညာဏဉ္စ ပန-သီလပညာကိုသာလျှင်။ လောကသ္မိ-၌။ အဂ္ဂက္ကတိ-အမြတ်ဆုံးဟူ၍။ အက္ခာယတိ-
ဆိုအပ်၏။

သေယျထာပိ ဘော ဂေါတမ ဟတ္ထေနဝါ ဟတ္ထံ ဓောဝေယျ။ ပါဒေနဝါ ပါဒိ ဓောဇယျ။
ဝေမေဝဓေါ ဘော ဂေါတမ သီလပရိဓောတာ ပညာ၊ ပညာပရိဓောတံ သီလံ။ ယတ္ထ သီလံ
တတ္ထ ပညာ၊ ပါ (၁၁၆/၁၁၇) ၁၃၂၄။ ၁၃၃၅-ခုနစ်။

ဘောဂေါတမ။ သေယျထာပိ-ဥပမာအဘယ်ကဲ့သို့နည်းဟူမူကာ။ ဟတ္ထေနဝါ-လက်တစ်ဖက်ဖြင့်မူ
လည်။ ဟတ္ထံ-လက်တစ်ဖက်ကို။ ဓောဝေယျ ယထာ-ဆေးသကဲ့သို့။ ပါဒေနဝါ-ခြေတစ်ဖက်ဖြင့်မူလည်။ ပါဒိ-
ခြေတစ်ဖက်ကို။ ဝေမေဝဓေါ-ဆေးသကဲ့သို့။ ဝေမေဝ-လျှင်။ ဘောဂေါတမ။ ပညာ-ကို။ ဝါ-သည်။ သီလ
ပရိဓောတာ-သီလသည် ဖြူစင်စေအပ်၏။ ဝါ-သီလကြောင့်ဖြူစင်၏။ သီလံ-ကို။ ဝါ-သည်။ ပညာပရိဓော
တာ-ပညာသည်ဖြူစင်စေအပ်၏။ ဝါ-ပညာကြောင့်ဖြူစင်၏။ ယတ္ထ ယသ္မိပုဂ္ဂလေ-၌။ သီလံ-သည်။ အတ္ထိ။

တတ္ထံ တသ္မိပုဂ္ဂလေ-ဌံ။ ပညာ-သညံ။ အတ္ထိ။

အဟဇ္ဇေဝ ခေါ် 'ဘော ဂေါတမ ယာနဂတော သမာနော ပတောဒလဋ္ဌိ အဗ္ဗန္ဓာမေယျံ၊
ယာနာ မေ တံ ဘဝံ ဂေါတမော ပစ္စောရောဟနံ ဓာရေတု။ ပါ (၁၁၈) ၁၃၂၇။ ၁၃၅၅-ခုနှစ်။
ဘောဂေါတမ။ အဟဇ္ဇေဝ-ငါသည်သာလျှင်။ ယာနဂတော-ယာဉ်သို့ရောက်သည်။ သမာနော-ဖြစ်
လျက်။ ပတောဒလဋ္ဌိ-နှင်တံကို။ အဗ္ဗန္ဓာမေယျံ-ရှေးရှုညွတ်အံ့။ မေ-၏။ ဧတံ-ထိုနှင်တံကိုရှေးရှုညွတ်ခြင်းကို။
ဘဝံဂေါတမော-သည်။ ယာနာ-မှ။ ပစ္စောရောဟနံ-သက်ဆင်း၏ဟူ၍။ ဓာရေတု-မှတ်တော်မူပါလော့။

တုဒန္တာ ပုစ္ဆာတောင်း

အနုသာသတု မံ ဘဝံ ယံ မမ အဿ ဒီဃရတ္တံ ဟိတာယ သုခါယ။ ပါ (၁၂၈) ၁၃၃၆-
ခုနှစ်။ (ကာရဏ ဖလ ပြန်၍)

ယံ ယေနကာရဏေန-အကြင်အကြောင်းကြောင့်။ ဘဝတော-အရှင်၏။ အနုသာသနံ-အဖန်ဖန်
ဆုံးမခြင်းသည်။ မမ-အကျွန်ုပ်အား။ ဒီဃရတ္တံ-ရှည်စွာသောညဉ့်ပတ်လုံး။ ဟိတာယ-အစီးအပွားကို ပြုခြင်းအ
ကျိုးရှိလည်းကောင်း။ သုခါယ-ချမ်းသာကိုပြုခြင်းအကျိုးငှါလည်းကောင်း။ အဿ-ဖြစ်ရာ၏။ တံ တေနကာရ
ဏေန-ကြောင့်။ ဘဝံ-အရှင်ပုဏ္ဏားသည်။ မံ-အကျွန်ုပ်ကို။ အနုသာသတု-အဖန်ဖန်ဆုံးမတော်မူပါလော့။

ဘဝံ ခေါပန ရာဇာ ဝေ သကဏ္ဍကေ ဇနပဒေ သဥပ္ပိဋ္ဌေ ဗလိမုဒ္ဒရေယျ။ အကိစ္စကာရီ
အဿ တေန ဘဝံ ရာဇာ။ ပါ (၁၂၈) ၁၃၄၉-ခုနှစ်။ (ရာဇာ၏ နာမပိသေသန၊ သဗ္ဗနာမ် အစွဲ)
ခေါပန-စင်စစ်။ ဘဝံရာဇာ-မဟာဝိဖိတအမည်ရှိသော အရှင်မင်းကြီးသည်။ ဝေ-သို့။ သကဏ္ဍကေ-
ခိုးသူတည်းဟူသော ငြောင့်ရှိထသော။ ဇနပဒေ-ဌံ။ သဥပ္ပိဋ္ဌေ-ခိုးသူကြောင့် ပင်ပန်းခြင်းရှိထသော။ ဗလိ-
အခွန်ကို။ ဥဒ္ဒရေယျ-ထုတ်အံ့။ တေန-ထိုသို့ထုတ်ခြင်းကြောင့်။ ဘဝံရာဇာ-မဟာဝိဖိတအမည်ရှိသော အရှင်မင်း
ကြီးသည်။ အကိစ္စကာရီ-မပြုအပ်သော ကိစ္စရှိသည်။ အဿ ဘဝေယျ-ဖြစ်ရာ၏။

သိယာ ခေါပန ဘောတော ရညော ဝေမဿ အဟမေတံ ဒဿသီလံ ဝဇေနဝါ ဗန္ဓေနဝါ
ဇာနိယာဝါ ဂရဟာယဝါ ပဗ္ဗာဇနာယဝါ သမူဟနိဿာမိ'တိ။ ပါ (၁၂၈) ၁၃၅၂-ခုနှစ်။ (ရညော၏
နာမတ္ထဖော်)

ခေါပန-စင်စစ်။ သိယာ-ရံခါ။ ဘောတောရညော-အရှင်မဟာဝိဖိတမင်း၏။ ဝေပရိပိတက္ကော-သည်။ အဿ
ဘဝေယျ-ဖြစ်ရာ၏။ (ကိဘဝေယျ-နည်း။) အဟံ-သည်။ ဧတံဒဿသီလံ-ဤသူခိုးတည်းဟူသောငြောင့်
ကို။ ဝဇေနဝါ-သတ်သဖြင့်လည်းကောင်း။ ဇာနိယာဝါ-ဥစ္စာယုတ်စေသဖြင့်လည်းကောင်း။ ဂရဟာယဝါ-ဦးခေါင်း
ပြည်းသည်ကို ပြုခြင်းအစရှိသော ကဲ့ရဲ့ဖွယ်ရှိသည်၏အဖြစ်သို့ ရောက်စေသဖြင့်လည်းကောင်း။ ပဗ္ဗာဇနာယဝါ-
ပြည်မှနှင်ထုတ်သဖြင့်လည်းကောင်း။ သမူဟနိဿာမိ-ပယ်နှုတ်ဦးအံ့။ ဝေ ပရိပိတက္ကော-သည်။ အဿ ဘဝေယျ။

ခေမဋ္ဌိတာ ဇနပဒါ အကဏ္ဍကာ အနုပ္ပိဋ္ဌာ မနုဿာ မုဒါ မောဒမာနာ ဥရေ ပုတ္တေ နစ္စန္ဒာ
အပါရုဇာယရာ မညေ ဝိဟရိဿန္တိ။ ပါ (၁၃၈) ၁၃၅၃-ခုနှစ်။

ခေမဋ္ဌိတာ-ဘေးမရှိကုန်ထသော။ အကဏ္ဍကာ-သူခိုးတည်းဟူသောငြောင့်မရှိထသော။ အနုပ္ပိဋ္ဌာ-
သူခိုးကြောင့်ပင်ပန်းခြင်းမရှိကုန်သော။ ဇနပဒါ-ရှာဖွေနေပုဒ်တို့သည်လည်းကောင်း။ မနုဿာ-လူတို့သည်လည်း
ကောင်း။ မုဒါ-အချင်းချင်း။ မောဒမာနာ-ဝမ်းမြောက်ကြကုန်သည်ဖြစ်၍။ ဥရေ-ရင်၌။ ပုတ္တေ-သားငယ်သမီးငယ်
တို့ကို။ နစ္စန္ဒာ-ကစေကုန်လျက်။ အပါရုဇာယရာမညေ-ဟင်းလင်းပွင့်သော တံခါးရှိကုန်သကဲ့သို့။ ဝိဟရိဿန္တိ-
နေကြကုန်လတံ့။ (ဣတိ-သို့။ ပုရောဟိတော-သော။ ဗြာဟ္မဏော-သည်။ ရာဇာနံ မဟာဝိဖိတံ-ကို။ ဧတံ-ကို။
အဝေါစ-၏။

ပဏ္ဍိတော ဝိယတ္တော မေဓာဝိ ပဋိဗလော အတိတာနာဂတပစ္စုပ္ပန္န အတ္ထေ စိန္တေတံ။
ပါ (၁၃၀) ၁၃၁၄-ခုနှစ်။

ပုဏ္ဏိတော-ပစ္စုပ္ပန်သံသရာ အကျိုးစီးပွားကိုသိသော ပညာနှင့်ပြည့်စုံ၏။ဝိယတ္တော-အထူးထူးသော အရာ၌လိမ္မာသော ပညာနှင့်လည်းပြည့်စုံ၏။ မေဓာဝိ-ကံလေသာတို့ကို ဖျက်ဆီးနိုင်သော ပညာနှင့်လည်းပြည့်စုံ ၏။ အတိတာနာဂတပစ္စုပ္ပန်-အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်ကုန်သော။ အတ္ထေ-အကျိုးစီးပွားတို့ကို။ စိန္တေတုံ-ကြံခြင်းငှါ။ ပဋိဗလော-စွမ်းနိုင်၏။

သိယာ ခေါပန ဘောတော ရညော မဟာယညံ ယိဋ္ဌကာမဿ ကောစိဒေဝ

ဝိပုဋ္ဌိသာရော "မဟာ ဝတ မေ ဘောဂက္ခန္ဓော ဝိဂစ္ဆိဿတိ" တိ။ ပါ (၁၃၁) ၁၃၂၉-ခုနှစ်။

ခေါပန-စင်စစ်။ မဟာယညံ-ယဇ်ကြီးကို။ ယိဋ္ဌကာမဿ-ပူဇော်ခြင်းငှါအလိုရှိသော။ ဘောတော ရညော-အရှင်ပင်းကြီး၏။ မဟာ-များစွာသော။ မေ-ငါ၏။ ဘောဂက္ခန္ဓော-စည်းစိမ်အစုသည်။ ဝိဂစ္ဆိဿတိ ဝတ-ကုန်လတ်သည်တကား။ ဣတိ-သို့။ ကောစိဒေဝ-တစ်စုံတစ်ခုလျှင်ဖြစ်သော။ ဝိပုဋ္ဌိသာရော-နှစ်လုံးမသာ ခြင်းသည်။ သိယာ-ဖြစ်ရာ၏။

သိယာ ခေါပန ဘောတော ရညော မဟာယညံ ယဋ္ဌိဿ ကောစိဒေဝ ဝိပုဋ္ဌိသာရော "မဟာ ဝတ မေ ဘောဂက္ခန္ဓော ဝိဂစ္ဆိဿတိ" တိ။ ပါ (၁၃၁) ၁၃၅၁-ခုနှစ်။

ခေါပန-စင်စစ်။ မဟာယညံ-ယဇ်ကြီးကို။ ယဋ္ဌိဿ-ပူဇော်ပြီးသော။ ဘောတောရညော-အရှင်မဟာ ဝိဇိတမင်းကြီးသည်။ ကောစိဒေဝ-တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ ဝါ-ရံ၏။ ဝိပုဋ္ဌိသာရော-နှစ်လုံးမသာခြင်းသည်။ ကံသိယာ-နည်း။ မေ-၏။ မဟာ-များစွာသော။ ဘောဂက္ခန္ဓော-စည်းစိမ်ဥစ္စာစုသည်။ ဝိဂစ္ဆိဿတိ-ကုန်ခဲ့ပြီ တကား။ ဣတိ-သို့။ ကောစိဒေဝ။ ဝိပုဋ္ဌိသာရော။ သိယာ။

တေ အာရဗ္ဗ ယဇေတံ ဘဝံ သဇ္ဇတံ ဘဝံ၊ မောဒတံ ဘဝံ၊ စိတ္တမေဝ ဘဝံ အန္တရံ ပသာဒေတု။ ပါ (၁၃၂) ၁၃၄၈-ခုနှစ်။

တေဇေ-တို့ကို။ အာရဗ္ဗ-အကြောင်းပြု၍။ ဘဝံ-အရှင်မင်းကြီးသည်။ ယဇေတံ ယဇေ-ပူဇော်တော် မူပါလော့။ ဘဝံ-သည်။ သဇ္ဇတံ သဇ္ဇတု-စွန့်ကြဲတော်မူပါလော့။ ဘဝံ-သည်။ မောဒတံ မောဒတု-ဝမ်းမြောက် တော်မူစေလော့။ ဘဝံ-သည်။ စိတ္တမေဝ-စိတ်ကိုသာလျှင်။ အန္တရံ-အတွင်း၌။ ပသာဒေတု-ကြည်ညိုတော် မူစေလော့။

န ခေါ တေ အမှာကံ ပတိဂ္ဂပံ၊ ယံ မယံ ဣမာနိ သာပတေယျာနိ ပုနဒေဝ သကာနိ ယရာနိ ပဋိဟရေယျာမ၊ ရာဇာ ခေါ မဟာဝိဇိတော မဟာယညံ ယဇေတိ၊ ဟန္တဿ မယံ အနုယာဂိနော ဟောမ။ ပါ (၁၃၅) ၁၃၂၇၊ ၁၃၆၀-ခုနှစ်။ (ယံ သဒ္ဓါကို ကြိယာပရာမသနကြံ၍) မယံ-ငါတို့သည်။ ဣမာနိ သာပတေယျာနိ-ဤဥစ္စာတို့ကို။ ပုနဒေဝ-လျှင်။ သကာနိယရာနိ-မိမိ အိမ်တို့သို့။ ယံပဋိဟရေယျာမ-အကြင်ကြောင်ဆောင်ကုန်ရာ၏။ တေပဋိဟရဏံ-ဤသို့ဆောင်ခြင်းသည်။ အမှာ ကံ-တို့အား။ နခေါပတိဂ္ဂပံ-မလျှောက်ပတ်။ မဟာဝိဇိတော-သည်။ မဟာယညံ-ကို။ ယဇေတိ-၏။ ဟန္တ-ယခု။ မယံ-တို့သည်။ အဿ-ထိုမင်းကြီး၏။ အနုယာဂိနော-အတုကိုပြု၍ပူဇော်ကုန်သည်။ ဟောမ-ဖြစ်ကုန်အံ့။

မဟာလိသုတ်၁ ပုစ္ဆာတောင်း

ယဒဂ္ဂေ အေဟံ မဟာလိ ဘဂဝန္တံ ဥပနိဿာယ ဝိဟရာမိ၊ န စိရံ တီထိံ ဝဿာနိ။

ပါ (၁၄၅) ၁၃၄၅-ခုနှစ်။ (ကောနေက ဝါကျ ကြံဆ၍ ဝိဘတုတ္တများ မှန်ကန်စေလျက်)

မဟာလိ-မဟာလိ။ အဟံ-သည်။ ယံဒိဝသံ-အကြင်နေ့ကို။ အဂ္ဂေ-အဆုံးစွန်ကို။ ကပ်တွာ-၌။ ဘဂဝန္တံ-ကို။ ဥပနိဿာယ-ပို၍။ ဝိဟရာမိ-နေ၏။ နစိရံ-မကြာမြင့်သောကာလ၌။ တီထိံ ဝဿာနိ-သုံးနှစ်တို့ပတ် လုံး။ ဝိဟရာမိ-နေပါ၏။ (အနေကဝါကျ)

မဟာလိ-လိ။ အဟံ-သည်။ ယဒဂ္ဂေ-အကြင်နေ့ကိုအစပြု၍။ တီထိံဝဿာနိ-ပတ်လုံးသား။ ဘဂဝန္တံ-ကို။

ဥပနိဿာယ-၌။ နစိရံ-မကြာလှစွာ။ ဝိဟရာမိ-၏။ (ကေဝါကျ)

သန္တာ နေဝခေါ မဟာလိ သုနက္ခတ္တော လိစ္ဆိပုတ္တော ဒိဗ္ဗာနိ သဒ္ဓါနိ နာသောသိ ဝိယဂ္ဂပုနိ

သီလက္ခန်စာစဉ် (၁)

ကာမူပသံဟိတာနိ ရဇနီယာနိ။ ပါ (၁၄၅) ၁၃၂၀-ခုနှစ်။

မဟာလိ။ လိစ္ဆဝိပုတ္တော-လိစ္ဆဝိမင်း၏သားဖြစ်သော။ သုနက္ခတ္တော-သည်။ သန္တာနေဝခေါ-ထင်ရှားရှိကုန်လျက်လျှင်။ ဒိဗ္ဗာနိ-နတ်ပြည်၌ဖြစ်ကုန်သော။ ပိယရူပါနိ-ချစ်အပ်သောသဘောရှိကုန်သော။ ကာမူပသံဟိတာနိ-ကာမဂုဏ်နှင့်စပ်ကုန်ထသော။ ရဇနီယာနိ-ကာမရာဂကိုဖြစ်စေကုန်ထသော။ သဒ္ဓါနိ-အသံတို့ကို။ နာသောသိ-မကြား။

မဟာသီဟနာဒသုတ် ပုစ္ဆာဟောင်း

သုတံ မေတံ ဘော ဂေါတမံ “သမဏော ဂေါတမော သဗ္ဗံ တပံ ဂရဟတိ။ သဗ္ဗံ တပသယံ လူခါဇိဝိ ကေသေန ဥပက္ခောသတိ ဥပဝဒတိ” တိ။ ပါ (၁၅၃) ၁၃၃၃-ခုနှစ်။

ဘောဂေါတမ။ သမဏော-ရဟန်းဖြစ်သော။ ဂေါတမော-သည်။ သဗ္ဗံ-သော။ တပံ-အကျင့်ကို။ ဂရဟတိ-ကဲ့ရဲ့တတ်၏။ သဗ္ဗံ-သော။ တပသယံ-အကျင့်ကိုမှီသော။ လူခါဇိဝိ-ခေါင်းပါးသောအသက်မေ့ခြင်းရှိသောသူကို။ ကေသေန-စင်စစ်အားဖြင့်။ ဥပက္ခောသတိ-ဆီရေးတတ်၏။ ဥပဝဒတိ-ချုပ်ချယ်တတ်၏။ ဝံဝစနံ-ကို။ မေမယာ-သည်။ သုတံ-ကြားဖူးပြီ။

တေ ဘိန္နန္တာ မညေ စရန္တိ ပညာဂတေန ဒိဋ္ဌိဂတာနိ။ တေဟိပိ မေ သဒ္ဓိံ ကေစ္စေသု ဌာနေသု သမေဟိ။ ကေစ္စေသု ဌာနေသု န သမေဟိ။ ပါ (၁၅၄) ၁၃၆၄-ခုနှစ်။

တေ သမဏဗြာဟ္မဏာ-တို့သည်။ (အတ္တနော-မိမိ၏။) ပညာဂတေန-ပညာ၏အစွမ်းဖြင့်။ (ပရေသံ-သူတပါးတို့၏။) ဒိဋ္ဌိဂတာနိ-အယူတို့ကို။ ဘိန္နန္တာမညေ-ဖျက်ကုန်သကဲ့သို့။ စရန္တိ-သွားကုန်၏။ တေဟိပိသမဏဗြာဟ္မဏေဟိ-တို့နှင့်။ သဒ္ဓိံ-တကွ။ မေ-၏။ (ဝါဒေါ-အယူသည်။) ကေစ္စေသု-ကုန်သော။ ဌာနေသု-တို့၌။ နသမေဟိ-မည်။

တိရိဇ္ဈာနိပိ ဓာရေတိ။ အဓိနဗ္ဗိ ဓာရေတိ။ အဓိနက္ခိပဗ္ဗိ ဓာရေတိ။ ကုသစိရဗ္ဗိ ဓာရေတိ။ ဝါကစိရဗ္ဗိ ဓာရေတိ။ ပါ (၁၅၅) ၁၃၅၉-ခုနှစ်။ (ကတ္တားပုဒ် ထည့်)

(သော-ထိုပရိနိဗ္ဗိရဟန်းသည်။ ဝါ-အစေလကသည်။) တိရိဇ္ဈာနိပိ-သစ်ခွဲဖြင့်ပြုသော အဝတ်တို့ကိုလည်း။ ဓာရေတိ-ဆောင်၏။ အဓိနဗ္ဗိ-သစ်အမည်ရှိသော သား၏အရေကိုလည်း။ ဓာရေတိ။ အဓိနက္ခိပဗ္ဗိ-အလယ်၌ခွဲအပ်သောသစ်နက်ရေကိုလည်း။ ဓာရေတိ။ ကုသစိရဗ္ဗိ-သမန်းမြက်ဖြင့်ရက်သော အဝတ်ကိုလည်း။ ဓာရေတိ။ ဝါကစိရဗ္ဗိ-လျော်ဖြင့်ရက်သော အဝတ်ကိုလည်း။ ဓာရေတိ။

ယသ္မာစ ခေါ ကဿပ အညတြေစ ဣမာယ မတ္တာယ အညတြ ဣမိနာ တပေါပက္ကမေန သမဏောဝါ ဟောတိ ဗြာဟ္မဏောဝါ ဒုဇ္ဇာနော သုဒုဇ္ဇာနော၊ တသ္မာ တေ ကလ္လံဝစနာယ “ဒုဇ္ဇာနော သမဏော ဒုဇ္ဇာနော ဗြာဟ္မဏော” တိ။ ပါ (၁၆၁) ၁၃၂၁-ခုနှစ်။

ကဿပ။ ယသ္မာ-ကြောင့်။ ဣမာယမတ္တာယ-ဤအဝတ်မဝတ်ခြင်း အစရှိသော အတိုင်းအရှည်ကို။ အညတြေဝ-ထား၍သာလျှင်။ ဣမိနာ တပေါပက္ကမေန-ဤအဝတ်မဝတ်ခြင်းအစရှိသော အကျင့်ကိုအားထုတ်ခြင်းကို။ အညတြ-၍။ ဒုဇ္ဇာနော-သိနိုင်ခဲ့သော။ သုဒုဇ္ဇာနော-အလွန်သိနိုင်ခဲ့သော။ သမဏောဝါ-သည်လည်းကောင်း။ ဗြာဟ္မဏောဝါ။ ဟောတိ။ တသ္မာ-ကြောင့်။ သမဏော-ကို။ ဒုဇ္ဇာနော-သိနိုင်ခဲ့၏။ ဗြာဟ္မဏော-ကို။ ဒုဇ္ဇာနော-၏။ ဣတိ-သို့။ တေဝစနံ-ကို။ ဝစနာယ-ငါ။ ကလ္လံ-သင့်၏။

ယာဝတာ ကဿပ အရိယာ ပရမာ ဝိမုတ္တိံ နာဟံ တတ္ထ အတ္တနော သမသမံ သမနုပိဿာမိ။ ကုတော ဘိယျော၊ အထခေါ အဟမေဝ တတ္ထ ဘိယျော၊ ယဒိဒံ အဝိမုတ္တိံ။ ပါ (၁၆၄) ၆၁ ကဿပ-ပ။ ယာဝတာ-အကြင်မျှလောက်သော။ အရိယာ-ဖြူစင်စွာသော။ ပရမာ-မြတ်သော။ ဝိမုတ္တိံ-ကိလေသာမှလွတ်ခြင်းသည်။ အတ္ထိံ-တတ္ထ-ထိုကိလေသာမှလွတ်ရာ၌။ အဟံ-သည်။ အတ္တနော-၏။ ဝိမုတ္တိယာ-နှင့်။ သမသမံ-တူမျှသော။ ဝိမုတ္တိံ-ကို။ နသမနုပဿာမိ-မမြင်။ ဘိယျော-လွန်သောပညာကိုကာ။ ကုတော

စဉ်း ဖျဉ်း (ဖွင့် နည်း) ညီ စေ နက် ထေး ဟေ

-မှ။သမနုပဿာမိ-နည်း။အထခေါ-စင်စစ်ကာ။ယဒိဒံ-ယာသော အဓိမုတ္တိ-အကြင်အထူးသဖြင့် ကိလေသာမှ လွတ်ခြင်းသည်။အတ္တိ။တတ္ထ-ထိုကိလေသာမှလွတ်ခြင်း၌။ အဟမေဝ-သည်သာလျှင်။ဘိယျော-၏။

ပဉ္စဿစ ဝေယျကရဏေန စိတ္တံ အာရာဇေတိ၊ သောတဗ္ဗဉ္စဿ မညန္တိ သုတွာ စဿ ပသီဒန္တိ၊ ပသန္နကာရဉ္စ ကရောန္တိ၊ တထတ္ထာစ ပဋိပဇ္ဇန္တိ၊ ပဋိပန္နာစ အာရာဇေန္တိ။ ပါ (၁၆၅) ၁၃၆၂-ခုနစ်။ (လိုက်သင့်သောပုဒ်များ လိုက်၍ ပါဌသေသစုံလင်စွာ)

ပဉ္စဿ-ပြဿနာကို။ဝေယျကရဏေန-ဖြေသဖြင့်လည်း။(နေသံ-တို့၏။) စိတ္တံ-ကို။အာရာဇေတိ-နစ်သက်စေ၏။ (အဿ-ထိုရဟန်းဂေါတမ၏။) (ဝစနံ-ကို။)(ဒေဝမနဿာ-တို့သည်။)သောတဗ္ဗဉ္စ-နာအပ်သည် ကိုလည်း။မညန္တိ-အောက်မေ့ကုန်၏။ သုတွာစ-နာကုန်၍လည်း။ ပသီဒန္တိ-ကြည်ညိုကြကုန်၏။ ပသန္နကာရဉ္စ-ကြည်ညိုသောအခြင်းအရာကိုလည်း။ကရောန္တိ-ပြုကုန်၏။တထတ္ထာယ-မဖောက်မပြန်သော လောကုတ္တရာ ဓမ္မ အလိုငှါ။ပဋိပဇ္ဇန္တိ-ကျင့်ကုန်၏။ပဋိပန္နာ-ကျင့်ကုန်သော။ ဒေဝမနဿာစ-တို့သည်လည်း။(ပဋိပတ္တိယာ-အကျင့်ဖြင့်) (အဿ-ထိုရဟန်းဂေါတမ၏။) (စိတ္တံ-ကို။) အာရာဇေန္တိ-ကုန်၏။

ပေါဋ္ဌပါသုတ်၁ ပုစ္ဆာတောင်း

အရူပိစ ဟိ တေ ပေါဋ္ဌပါဒ အတ္တာ အဘဝိဿ သညာမယော၊ ဝေဝန္တိဋ္ဌိခေါ တေ ပေါဋ္ဌပါဒ အညာဝ သညာ ဘဝိဿတိ အညော အတ္တာ။ ပါ (၁၇၃) ၁၃၅၅-ခုနစ်။

(နောက်ဝါကျရှိ စေသန္တံ ကိုရှုလျက် ရှေ့ဝါကျ၌ ထည့်သင့်ရာပုဒ်ကိုထည့်)

ပေါဋ္ဌပါဒ-ဒါ။တေ-သင်၏။မတေန-အလိုအားဖြင့်။အရူပိ-ရုပ်မရှိသော။သညာမယော-သညာကြောင့် ဖြစ်သော။အတ္တာ-သည်။ယဒိအဘဝိဿ-အကယ်၍ဖြစ်အံ့။ဝေဝန္တိဋ္ဌိ-ဤသို့ဖြစ်သော်လည်း။ပေါဋ္ဌပါဒ-ဒါ။ တေ-၏။မတေန-အလိုအားဖြင့်။သညာ-သည်။အညာဝ-အတ္တမှ တစ်ပါးသည်သာလျှင်။ဘဝိဿတိ-တံ့။အတ္တာ-သည်။ အညာဝ-သညာမှ တစ်ပါးသည်သာလျှင်။ ဘဝိဿတိ။

အဟောသာဟံ အတိတမဒ္ဓါနံ၊ နာဟံ န အဟောသိ၊ ဘဝိဿာမဟံ အနာဂတမဒ္ဓါနံ၊ နာဟံ န ဘဝိဿာမိ။ ပါ (၁၈၅) ၁၃၅၆-ခုနစ်။ (လိုက်သင့်သောပုဒ်များ လိုက်၍)

အဟံ-သည်။ အတိတံ-အတိတ်ဖြစ်သော။ အဒ္ဓါနံ-ကာလ၌။အဟောသိ-ဖြစ်ဘူးပါပြီ။ အဟံ-သည်။ အတိတံ-သော။အဒ္ဓါနံ-၌။နအဟောသိ-ဖြစ်ဘူးသည်မဟုတ်ပါ။ အဟံ။အနာဂတံ-သော။ အဒ္ဓါနံ-၌။ ဘဝိဿာမိ-ဖြစ်ရပါလိမ့်မည်။ အဟံ။ အနာဂတံ-သော။ အဒ္ဓါနံ-၌။ နဘဝိဿာမိ-ဖြစ်ရလတံ့မဟုတ်ပါ။

ကေဝဋ္ဌသုတ် ပုစ္ဆာတောင်း

အထ ခေါ သော ကေဝ ဘိက္ခု၊ တထာရူပံ သမာဓိ သမာပဏ္ဍိ၊ ယထာ သမာဟိတေ စိတ္တေ ဒေဝယာနိယော မဂ္ဂေါ ပါတုရဟောသိ။ ပါ (၂၀၈) ၁၃၅၉-ခုနစ်။ (မဂ္ဂေါပုဒ်၌ အဘိဓေယျတ္ထ)

ကေဝ-ကေဝ။ အထခေါ-အကြဲဖြစ်ရာထိုအခါ၌။ သောဘိက္ခု-ထိုရဟန်းသည်။ ယထာ ဧယနသမာဓိနာ-အကြင်စတုတ္ထဈာန်သမာဓိဖြင့်။ စိတ္တေ-သည်။ ဝါ-ကို။ သမာဟိတေ-ကောင်းစွာအာရုံ၌ ထားအပ်သော်။ ဝါ-တည်ကြည်လတ်သော်။ ဒေဝယာနိယော-နတ်ပြည်သို့သွားကြောင်းဖြစ်သော။ မဂ္ဂေါ-ဣဒ္ဓိဝိဓအဘိညာဉ် တည်းဟူသော လမ်းကြောင်းသည်။ပါတုရဟောသိ-ထင်ရှားဖြစ်ပြီ။ တထာရူပံ-ထိုသို့သဘောရှိသော။ သမာဓိ-စတုတ္ထဈာန်သမာဓိသို့။ဝါ-ကို။ သမာပဏ္ဍိ-ကောင်းစွာရောက်ပြီ။ ဝါ-ဝင်စားပြီ။

ကတ္ထ အာပေါစ ပထဝီ တေဇော ဝါယော န ဂါတေ၊ ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတော ပဘိ။ ဧတ္ထ အာပေါစ ပထဝီ၊ တေဇော ဝါယော န ဂါတေ။ ပါ (၂၁၃) ၃၁၂ရ။ ၁၃၃၁။၁၃၄၁။၁၃၅၀-ခုနစ်။

ကတ္ထ-အဘယ်အရပ်သို့ရောက်ခြင်းကြောင့်။ အာပေါစ-ရေဓာတ်သည်လည်းကောင်း။ပထဝီစ-မြေ

ခါးလဆွန်အစဉ် (၁)

ဓာတ်သည်လည်းကောင်း၊ တေဇောစ-မီးဓာတ်-ဝါယောစ-လေ။ နဂါဓတိ-ထောက်တည်ရာ မရှိပါသနည်း။
ဝိညာဏ်-ထူးသော အရိယာမဂ်ဖြင့်သိအပ်သော။ အနိဒဿန-စက္ခုဝိညာဏ်ဖြင့် မမြင်အပ်ကောင်းသော။ အနိ-
ဥပါဒိဋ္ဌိဘင်္ဂဟူသော အပိုင်းအခြားမရှိသော။ သဗ္ဗတောပဘ-အလုံးစုံသော ကမ္မဋ္ဌာန်ကို အဦးပြုသဖြင့် သောက်ချိုး
သက်ဆင်းရာဆိပ်ကမ်းရှိသော။ ယံနိဗ္ဗာန်-သည်။ အတ္ထိ။ ဣတ္ထ-ဤနိဗ္ဗာန်ကြောင့်။ ဝါ-ဤနိဗ္ဗာန်သို့ရောက်
ခြင်းကြောင့်။ အာမေါစ-လည်းကောင်း။ ပထဝီစ။ တေဇောစ။ ဝါယောစ။ နဂါဓတိ-ထောက်တည်ရာမရခဲ့။

ဣတ္ထ ဒီဃဉ္စ ရဿဉ္စ၊ အဏုံ ထူလံ သုဘာသုဘံ။ ဝိညာဏဿ နိရောဓေန၊ ဣတ္ထတံ
ဥပရုဇ္ဈတိ။ ပါ (၂၁၃) ၁၃၅၃-ခုနစ်။ (အဘိဓမ္မေယျတ္ထ ပေါလွင်အောင်)

ဣတ္ထ တေသ္မိ နိဗ္ဗာနေ-ဤနိဗ္ဗာန်ကြောင့်။ ဝါ-ဤနိဗ္ဗာန်သို့ရောက်ခြင်းကြောင့်။ ဒီဃဉ္စ-ရည်သော
သဏ္ဍာန်ရှိသော ဥပါဒိန်ရုပ်သည်လည်းကောင်း။ ရဿဉ္စ-တိုသော...။ အဏုံ-သေးငယ်သော။ ထူလံ-ကြီး
ကြမ်းသော။ သုဘာသုဘံ-တင့်တယ်မတင့်တယ်သော ဥပါဒိန်ရုပ်သည်လည်းကောင်း။ နဂါဓတိ-ထောက်
တည်ရာမရှိခဲ့။ ဝိညာဏဿ-စရိမကဝိညာဏ် အဘိသင်္ခါရဝိညာဏ်၏။ နိရောဓေန-ချုပ်ခြင်းကြောင့်။ ဣတ္ထ တေသ္မိ
နိဗ္ဗာနေ-ဤနိဗ္ဗာန်ကြောင့်။ ဝါ-ခြင်းကြောင့်။ တံနာမရူပံ-ဤနာမ်ရုပ်သည်။ ဥပရုဇ္ဈတိ-ကွယ်ပျောက်
ချုပ်ငြိမ်းရုပ်သိမ်းရ၏။

တေဝိဇ္ဇာသုတ်၁ ပုစ္ဆာထောင်း

ကိဉ္စာပိ ဘော ဂေါတမ ဗြာဟ္မဏာ နာနာမဂ္ဂေ ပညာပေန္တိ အထ ခေါ သဗ္ဗာနိ တာနိ
နိယျာနိကာ နိယျန္တိ တက္ကရဿံ ဗြဟ္မသဟဗျတာယ။ ပါ (၂၂၃) ၅၂-ခုနစ်။ (ဗြာဟ္မဏသရုပ်ဖော်)
ဘောဂေါတမ-အရှင်ဂေါတမ။ ဗြာဟ္မဏာ-အဒ္ဓရိယပုဏ္ဏား၊ တိတ္ထိရိယပုဏ္ဏား၊ ဆန္ဒောကပုဏ္ဏား၊ ဗဂ္ဂိရိဇ္ဈ
ပုဏ္ဏားတို့သည်။ နာနာမဂ္ဂေ-အထူးထူးသောခရီးတို့ကို။ ကိဉ္စာပိ ပညာပေန္တိ-အကယ်၍ပညတ်ကုန်၏ရှင့်။ အထ
ခေါ-ထိုသို့ပညတ်ကုန်သော်လည်း။ နိယျာနိကာ-ဗြဟ္မာ့ပြည်သို့ ဆောင်တတ်ကုန်သော။ သဗ္ဗာနိ သဗ္ဗေ-ကုန်
သော။ တာနိ တေမဂ္ဂါ-ထိုခရီးကိုသည်။ တက္ကရဿ-အရှင်ပုဏ္ဏားတို့ကြားသော ခရီးကိုသွားသော သူ၏။
ဗြဟ္မသဟဗျတာယ-ဗြဟ္မာနှင့်တကွ ဗြဟ္မာဘုံ၌ထင်ရှားစွာဖြစ်ခြင်းငှါ (ဗြဟ္မလောက-သို့) နိယျန္တိ-ဆောင်တတ်
ကုန်၏။

နန ဝေ သန္တေ တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ အပ္ပိဋ္ဌိဟိရကတံ ဘာသိတံ သမ္ပဇ္ဇတိ။ ပါ (၂၂၅)
၁၃၂၈-ခုနစ်။

ဝေသန္တေ-ဤသို့ဖြစ်သည်ရှိသော်။ တေဝိဇ္ဇာနံ-ဝိဇ္ဇာသုံးရိုက်ကုန်သော။ ဗြာဟ္မဏာနံ-တို့၏။ ဘာသိတံ-
ဆိုအပ်သော စကားသည်။ အပ္ပိဋ္ဌိဟိရကတံ-ဗြဟ္မာ့ပြည်သို့ မရောက်စေတတ်သည်။ သမ္ပဇ္ဇတိနန-ဖြစ်သည်မ
ဟုတ်ဘုံလော။

အစိရဝတီ နဒီ ပူရာ ဥဒကဿ သမတိတ္တိကာ ကာကပေယျာ။ ပါ (၂၃၀) ၁၃၄၂-ခုနစ်။
(တုလျုတ်+လိင်္ဂတ်၊ ပကတိ+ဝိကတိ၊ အနိယမ+နိယမ)

အစိရဝတီ-မည်ရှိသော။ နဒီ-သည်။ ဥဒကဿ-ဖြင့်။ ပူရာ-ပြည့်၏။ သမတိတ္တိကာ-...နှင့်အမျှရေရှိ
၏။ ကာကပေယျာ-ကမ်းနား၌ရပ်၍ ကျိုးသောက်ခြင်းငှါ တတ်ကောင်းသောရေရှိ၏။ (တုလျုတ်+လိင်္ဂတ်)
အစိရဝတီ-သော။ နဒီ-သည်။ ဥဒကဿ-ဖြင့်။ ပူရာ-ပြည့်သည်။ သမတိတ္တိကာ-သည်။ ကာကပေယျာ-
သည်။ အဿ-ရာ၏။ (ပကတိ+ဝိကတိ)

အစိရဝတီ-သော။ ယာနဒီ-အကြင်ဖြစ်သည်။ အတ္ထိ-၏။ သာနဒီ-သည်။ ဥဒကဿ-ဖြင့်။ ပူရာ-သည်။
သမတိတ္တိကာ-သည်။ ကာကပေယျာ-သည်။ အဿ-ဖြစ်ရာ၏။ (အနိယမ+နိယမ)

ဣဓ ခေါ ပန တေ ဝါသေဋ္ဌ တေဝိဇ္ဇာ ဗြာဟ္မဏာ အာသီဒိဟ္မာ သံသီဒန္တိ တသ္မာ ဣဒံ
တေဝိဇ္ဇာနံ ဗြာဟ္မဏာနံ တေဝိဇ္ဇာဣဏန္တိပိ ဝုဇ္ဇတိ။

စဉ်း ဖျဉ်း (ဖျဉ်း နည်း) ညီ စေ နတ် စေး လေ

ပါ (၂၃၃) ၁၃၄၅-ခုနှစ်။ (သဗ္ဗနာမ် အစွဲ၊ တေဝိဇ္ဇာကုရိဏံ ကို သမာသပဒေကြံ)
ဝါသေဋ္ဌ-ဋ္ဌ။ ဣဗြေဟ္မာလောကမဂ္ဂေ-ဤဗြဟ္မာပြည်သို့သွားသောခရီး၌။ တေဝိဇ္ဇာ-ဝိဇ္ဇာသုံးပါးရှိကုန်
သော။ တေဗြဟ္မာ ဣာ-တို့သည်။ အာသိဒိတွာ-ဖြောင့်သောခရီးမဟုတ်သည်ကို ဖြောင့်သောခရီးဟုညွှန်ပြကုန်၏။
သံသိဒန္တိ-ဆုတ်ကုန်၏။ ဝါ-နစ်ကုန်၏။ တသ္မာ-ကြောင့်။ ဣဒံ-ဤဗေဒင်ကို။ တေဝိဇ္ဇာနံ-ကုန်သော။ ဗြဟ္မာဣာ
နံ-တို့၏။ တေဝိဇ္ဇာကုရိဏန္တိ-သုံးပါးသောဗေဒင်တည်းဟူသောရွာနှင့်မနီး တောမြိုင်ကြီးဟူ၍လည်း။ ဝုစ္စတိ-

ပါဠိတော်၁ ပုပ္ဖာတောင်းပြီး၏။



မှတ်ချက်။ ။ အဋ္ဌကထာဝါကျများ၌ အနက်မထင်ရှားသော ပါဠိတို့ကိုသာ အနက်ပေးထားပါသည်။

အဋ္ဌကထာနိဒါန်း

ပဌမ မဟာသင်္ဂီတိနာမ စေသာ ကိဉ္ဇာပိ ဝိနယပိဋကေ တန္တိမာရဋ္ဌာ၊ နိဒါနကောသလ္လတ္ထံ
ပန ဣဓာပိ ဝေဝ ဝေဒိတဗ္ဗာ။ ဒီ၊ ဋ္ဌ၊ ၁၊ ၃။

သော ပဌမမဟာသင်္ဂီနာမစ-ဤပဌမ မဟာသင်္ဂီယနာမည်သည်ကိုလည်း။ (ဝေဒိတဗ္ဗော ဌဝပ်) ဝါ-
ဤပဌမ မဟာသင်္ဂီယနာမည်သည်လည်း။ (အာရဋ္ဌာ ဌဝပ်) တစ်နည်း-စ-ဆက်။ သောပဌမ မဟာသင်္ဂီ
တိနာမ-ဤပဌမ မဟာသင်္ဂီယနာမည်သည်ကို။ ဝါ-မည်သည်။ ပန-ထိုသို့ပင် ဤပဌမမဟာသင်္ဂီ ယနာမည်
သည်၏ ဝိနည်းပိဋကပါဠိတော်သို့ တက်ရောက်ပြီးဖြစ်ပါသော်လည်း။ နိဒါနကောသလ္လတ္ထံ-နိဒါန်း၌ ကျွမ်းကျင်
သူ၏ ဖြစ်ကြောင်းဖြစ်ရာဉာဏ်အကျိုးငှါ။ ဣဓာပိ-ဤဒီယနိကာယ် အဋ္ဌကထာ၏အစဉ်လည်း။

ယံ ပါပဘိက္ခူ အတိတသတ္ထကံ ပါဝစနန္တိ မညမာနာ ပကံ လဘိတွာ နစိရသေဝ သဒ္ဓမ္မံ
အန္တရဓာပေယျံ။ ဒီ၊ ဋ္ဌ၊ ၁၊ ၃။

ယံ-အကြင်အကြောင်းကြောင့်။ (ယသဒ္ဓါ ကာရဏအနက်) ပါဝစနံ-ပြတန်းသောစကားတော်သည်။
အတိတသတ္ထကံ-လွန်လေပြီးသောဆရာရှိ၏။ သဒ္ဓမ္မံ-ပရိယတ် ပဋိပတ် ပဋိဝေဓဟူသော သာသနာတော်ကို။
(သရူပတ္တဖော်) အန္တရဓာပေယျံ-ကွယ်စေကုန်ရာ၏။ ပကံ-အလဇ္ဇီအသင်းအပင်းကို။ တစ်နည်း-ယေနဋ္ဌာနေန-
အကြင်အကြောင်းကြောင့်။ အန္တရဓာပေယျံ-ကွယ်စေကုန်ရာ၏။ (ယ သဒ္ဓါအဋ္ဌာနပယုဂ်) တေဋ္ဌာနံ-ဤသာသ
နာတော်ကို ကွယ်စေခြင်းအကြောင်းသည်။ ဝိဇ္ဇတိခေါ် ပန-ရှိသည်သာ။ (ထည့်)

ယန္စူနာဟံ ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယေယျံ။ ယထယိဒံ သာသနံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ။

ဒီ၊ ဋ္ဌ၊ ၁၊ ၃။

အဟံ-ငါသည်။ ယထာ-အကြင်အခြင်းအရာအားဖြင့်။ (ဓမ္မဉ္စ-ကိုလည်းကောင်း။ ဝိနယဉ္စ-ကိုလည်း
ကောင်း။ သင်္ဂါတိယမာနေ-သင်္ဂါယနာတင်အပ်သော်။) (ထည့်) အဒ္ဓနိယံ-အရည်ခံသည်။ စိရဋ္ဌိတိကံ-ကြာမြင့်စွာ
သော ကာလပတ်လုံးတည်ခြင်းရှိသည်။ အဿ-ဖြစ်ရာ၏။ တထာ-ထိုအပြားအားဖြင့်။

ဝေမာဒိနာ နယေန နဝါနုပ္ပဗိဟာရဓဋ္ဌာဘိညာပုဘောဒေ ဥတ္တရိမနုဿဓမ္မေ အတ္တနာ
သမသမဋ္ဌပနေနစ အနုဂ္ဂဟိတော။ ဒီ၊ ဋ္ဌ၊ ၁၊ ၄။

နဝါနုပ္ပဗိဟာရဓဋ္ဌာဘိညာပုဘောဒေ-အစဉ်အတိုင်း ဝင်စား၍နေကြောင်းဖြစ်သော ကိုးပါးသောသမာ
ပတ် ခြောက်ပါးသော အဘိညာဉ် အပြားရှိသော။ ဥတ္တရိမနုဿဓမ္မေ-ဥတ္တရိမနုဿဓမ္မ၌။ သမသမဋ္ဌပနေနစ-
ထပ်တူထပ်မျှ ထားတော်မူခြင်းဖြင့်လည်းကောင်း။ (အဟံ-ကို။ ဘဂဝတာ-သည်။) အနုဂ္ဂဟိတော-ချီးမြှောက်
တော်မူအပ်ပြီ။

နန ဖံ ဘဂဝါ ရာဇာဝိယ သကကဝေ ဣဿရိယာနုပ္ပဒါနေန အတ္တနော ကုလဝံသပတိဋ္ဌာပကံ
ပုတ္တံ 'သဒ္ဓမ္မဝံသ ပတိဋ္ဌာပကော ဓမ အယံ ဘဝိဿတိ' တိမန္တာ ဣမိနာ အသာဓာရဏေန
အနုဂ္ဂဟေန အနုဂ္ဂဟေသိ။ ဒီ၊ ဋ္ဌ၊ ၁၊ ၄။

သီလကျွန်စာစဉ် (၈)

သကကဝစက္ကသရိယအနုပ္ပါဒါနေန-မိမိ၏ဥစ္စာဖြစ်သော ချပ်ဝတ်တန်းဆာ ရာထူးဌာနန္တရကိုပေးခြင်းဖြင့်။ ကုလဝံသပတိဋ္ဌာပကံ-မင်းမျိုးမင်းနွယ်ကို တည်တံ့စေနိုင်သော။ ပုတ္တံ-ကို။ (အယံ-ဤသားသည်။) မေ-၏။ ကုလဝံသပတိဋ္ဌာပကော-မင်းမျိုးမင်းနွယ်ကို တည်တံ့စေနိုင်သူသည်။ ဘဝိဿတိ-ဖြစ်လိမ့်မည်။ ကူတိ-ဤသို့။ ပန္နွံယ-သိ၍။ အနဂဏှာတိဝိယ-ချီးမြှောက်သကဲ့သို့။ ထည့်။ တတော-တူ။ ဘဂဝါ-မြတ်စွာဘုရားသည်။ မံ-ကို။ အယံ-ဤကသပသည်။ (သဗ္ဗနာမ်စွဲ) မေ-၏။ သဒ္ဓမ္မံသပတိဋ္ဌာပကော-သူတော်ကောင်းတရားတည်းဟူသော အနွယ်ကိုတည်တံ့စေနိုင်သူသည်။ ဘဝိဿတိ-ဖြစ်လိမ့်မည်။

တတ္ထ ကေစိ ဘိက္ခု။ ဆန္ဒာဂနံဝိယ မညမာနာ “ဗဟူ အသေကွပဋိသမ္ဘိဒါပတ္တေ ဘိက္ခု။ ဌပေတွာ အာနန္တံ သေကွပဋိသမ္ဘိဒါပတ္တံ ထေရော ဥစ္စိနီ” တိ ဥပဝဒေယျ။ ဒီ၊ ဌ၊ င၊ ဂ။

တတ္ထ-ထိုသို့ဖြစ်လတ်သော်။ ဆန္ဒာ-ချစ်ခြင်းကြောင့်။ အာဂမနံဝိယ-ဖြစ်ခြင်းကဲ့သို့။ (တစ်နည်း) ဆန္ဒာဂမနံဝိယ-ဆန္ဒာဂတိလိုက်ခြင်းကိုကဲ့သို့။ အသေကွပဋိသမ္ဘိဒါပတ္တေ-အသေကွဖြစ်၍ပဋိသမ္ဘိဒါသို့ရောက်ပြီးကုန်သော။ ဘိက္ခု-တို့ကို။ ဌပေတွာ-၍။ သေကွပဋိသမ္ဘိဒါပတ္တံ-သေကွဖြစ်၍ ပဋိသမ္ဘိဒါသို့ရောက်သော။ အာနန္တံ-ကို။ ထေရော-အရှင်မဟာကဿပ မထေရ်သည်။ ဥစ္စိနီ-ရွေးချယ်ပြီး။ ကူတိ-ဥပဝဒေယျ-စွပ်စွဲကဲ့ရဲ့ကုန်ရာ၏။

ယဒိ ဝေံ သေက္ခောပိ သမာနော မ္ဗေသဂီတိယာ ဗဟုကာရတ္တာ ထေရေန ဥစ္စိနီတဗ္ဗော အဿ၊ အထ ကသ္မာ န ဥစ္စိနီတောတိ ပရူပဝါဒဝိဝဇ္ဇနတော။ ဒီ၊ ဌ၊ င၊ ဂ။

တေနအာယသ္မတာ-နှင့်။ ဝိနာပိ-၍လည်း။ မ္ဗေသဂီတိ-သည်။ ဝါ-ကို။ ကာတံ-ငါ။ ယဒိနသက္ကာ-အကယ်၍မတတ်ကောင်းအံ့။ ဝေံသတိ-ဤသို့မတတ်ကောင်းလတ်သော်။ (ယဒိဝေံ နိယံနင့်အညီ) မ္ဗေသဂီတိယာ-သုတ်အဘိဓမ္မာကို သင်္ဂါယနာတင်ခြင်းအား။ အာနန္တတ္ထေရဿ-၏။ ဝါ-သည်။ (သမ္ဗန္တံ) ဗဟုကာရတ္တာ-များသောလျော်သော ကျေးဇူးကိုပြုတတ်သည်၏ အဖြစ်ကြောင့်။ ပရူပဝါဒဝိဝဇ္ဇတော-သူတပါးတို့၏ စွပ်စွဲခြင်းကိုရှောင်ကြဉ် လိုခြင်းကြောင့်။ န-ဥစ္စိနီတော-ရွေးချယ်တော်မူအပ်။ (ဟေတုဖလသံဗုဒ္ဓနည်း)

ဒွါသီတိ ဗုဒ္ဓတော ဂဏှိ ဒွေသဟဿာနိ ဘိက္ခုတော။ စတုရာသီတိသဟဿာနိ၊ ယေ မေ မ္ဗော ပဝတ္တိနော။ ဒီ၊ ဌ၊ င၊ ဂ။

ဗြာဟ္မဏ-ဂေါပကမောဂ္ဂလာနပုဏ္ဏာ။ (အာလုဗ်) ယေမ္ဗော-အကြင်မ္ဗေက္ခန္ဓာတို့သည်။ မေ-၏။ ဇိဝါဂ္ဂေ-လျှာဖျား၍။ ပဝတ္တိနော-နှုတ်တက်ရှု၍ဖြစ်လာကြကုန်၏။ (တစ်နည်း) ဟဒယေ-စိတ်နလုံး၍။ ပဝတ္တိနော-အမြဲမပြတ်ဖြစ်နေကြကုန်၏။ တေမ္ဗော-ထိုမ္ဗေက္ခန္ဓာတရားတို့သည်။ စတုရာသီတိသဟဿာနိ- ရှစ်သောင်းလေးထောင်တို့တည်း။

ကသ္မာ ပနေသ နေသံ တေဒဟောသိ ဣဒံ ပန အမှာကံ ထာဝရကမ္ပံ၊ ကောစိ ဝိသဘာဂပုဂ္ဂလော သံယမဇ္ဈံ ပဝိသိတွာ ဥက္ကောဋေယျတိ။ ဒီ၊ ဌ၊ င၊ ဂ။

ပန-ပရိဟာရပက္ခမုတပါး စောဒကပက္ခကိုဆိုဦးအံ့။ နေသံ-ထိုမထေရ်တို့၏။ ဣဒံထာဝရကမ္ပံ-ဤထာဝရအမှုကို။ ဝါ-ဤအရှည်တည်ကြောင်းအမှုကို။ ဝိသဘာဂပုဂ္ဂလော-သုဘဒ္ဒအလား ကွဲပြားသော သဘောရှိသောပုဂ္ဂိုလ်သည်။ ဥက္ကောဋေယျ-လှုပ်ချောက်ချားရာ၏။ (သဒ္ဓတ္ထ) ဝါ-တားမြစ်ရာ၏။ (အဓိပ္ပါယ်တ္ထ) ဘဂဝါ ဟိ ဝိသာခပုဏ္ဏမာယံ ပစ္စုသသမယေ ပရိနိဗ္ဗုတော၊ အထဿ သဇ္ဇ ဟံ သုဝဏ္ဏိ သရိရံ ဂန္ဓမာလာဒီဟိ ပူဇယိသု။ ဒီ၊ ဌ၊ င၊ ဂ။

ဟိ-ချဲ့။ ဝိသာခပုဏ္ဏမာယံ-ကဆုန်လပြည့်နေ၍။ (အဓိပ္ပါယ်တ္ထ) ဝါ-ဝိသာခါနက္ခတ်နှင့်စန်းယှဉ်သော ပြည့်သောလရှိရာနေ၍။ (သဒ္ဓတ္ထ) အထ-ပရိနိဗ္ဗာန်စိတော်မူခြင်း၏အခြားမဲ့၍။ အဿ-ထိုမြတ်စွာဘုရား၏။ (သဗ္ဗနာမ်စွဲ) သတ္တာဟံ-ခုနစ်ရက်ပတ်လုံး။ သုဝဏ္ဏံ-ရွှေအဆင်းရှိသော။

တတော သတ္တာဟံ စိတကာယ အဂ္ဂိနာ ချာယံ၊ သတ္တာဟံ သတ္တိပဉ္စရံ ကတွာ သန္ဓာဂါရ သာလာယံ ဓာတုပုဗ္ဗံ ကရိသုတိ ကေဝိသတိဒိဝသာ ဂတာ။ ဒီ၊ ဌ၊ င၊ ဂ။

တတော-ထို ခုနစ်ရက်မှနေောက်၍။ စိတကာယ-အတောင်တစ်ရာနှစ်ဆယ်မြင့်သော စန္ဒကူးနံ့သာပုံ

ပေါ်၌။ (ဇိကာ) သတ္တိပဋ္ဌရံ-လုံတို့သည်ပြုအပ်သော လှောင်ချိုင့်နှင့်တူသောအကာအရံကို။ သန္တာဂါရသာလာ-
ယံ-စစ်ချီတက်သွား စစ်သည်များကို ပိုင်းခြားခြင်းပြုရာ အိမ်တော်သာ၌။ကေဝိသတို့ဒိဝိသော-နစ်ဆွဲတစ်ရက်
တို့သို့။

ယထာ တံ ဘဂဝတော ဂုဏဂဏာမတရသညုတာယ ပတိဋ္ဌိတပေမောစေဝ အဓိဏာသဝေါစ
အနေကေသု ဇာတိသဟသေသသု အညမညသုပကာရသညုနိတစိတ္တမဒ္ဒဝေါ။ ဒီ၊ဋ္ဌ၊၁။၈။

ဂုဏဂဏာမတရသညုတာယ-ဂုဏ်အပေါင်းတည်းဟူသော အမြိုက်အရသာကို သိသူ၏အဖြစ်
ကြောင့်။ပတိဋ္ဌိတပေမောစေဝ-စွဲမြဲတည်တံ့သော ချစ်ခြင်းရှိသည်လည်းဖြစ်သော။ အဓိဏာသဝေါစ-မကုန်
သေးသော အာသဝေါရှိသည်လည်းဖြစ်သော။ အညမညသု-အချင်းချင်းအား။ ဥပကာရသညုနိတစိတ္တမဒ္ဒ
ဝေါစ-လျော်သောကျေးဇူးကို ပြုခြင်းသည် ကောင်းစွာဖြစ်စေအပ်သော စိတ်၏စုနွဲ့သူ၏ အဖြစ်ရှိလည်းဖြစ်
သော။အညော-အရှင်အာနန္ဒာမှ အခြားသောပုဂ္ဂိုလ်သည်။ပရိဒေဝမာနော-ပြင်းစွာငိုကြွေးလျှက်။ အကာသိ
ယထာ-ပြုသကဲ့သို့။ဝေ-ဤအတူ။အာယသ္မာပိ-အရှင်အာနန္ဒာသည်လည်း။ ဘဂဝတော-၏။ ဂုဏဂဏာမတရ
သညုတာယ-ကြောင့်။ ပ ဥပကာရသညုနိတစိတ္တမဒ္ဒဝေါစ-သည်လည်းကောင်း။ဟုတွာ-၍။ပရိဒေဝမာနောဝ
-လျက်သာ။ အကာသိ-ပြီ။

တမေနံ အညတရာ ဒေဝတာ “ဘန္တေ အာနန္ဒ တုမေ ဝေ ပရိဒေဝမာနာ ကထံ အညေ
အဿာသေသထာ”တိ သံဝေဇေသိ။ ဒီ၊ဋ္ဌ၊၁။၈။

တမေနံ-ထိုအရှင်အာနန္ဒာကို။ ပရိဒေဝမာနာ-ငိုကြွေးကုန်လသော်။ အညေ-အခြားသူတို့ကို။ အဿာ
သေသထ-သက်သာစေနိုင်ကုန်တော့အံ့နည်း။ ဣတိ-ဤသို့ပြော၍။ ဣတိ-ဤသို့ အစရှိသောစကားဖြင့်။(အာချတ္တ)
သံဝေဇေသိ-ထိတ်လန့်စေပြီ။

“အကာလော ခေါ မာဏဝက၊ အတ္ထိ မေ အဇ္ဇ ဘေသဇ္ဇမတ္တာ ပိတာ၊ အပေဝနာမ သေဝိ
ဥပသကံမေယျာမာ”တိ။ ဒီ၊ဋ္ဌ၊၁။၈။

မာဏဝက-လုလင်ငယ်။(ယသ္မာ-အကြင်ကြောင့်)အဇ္ဇ၊မေ-၏။ဝါ-သည်။ပိတာ-သောက်အပ်သော။
ဘေသဇ္ဇမတ္တာ-အနည်းငယ်သောဆေးသည်။အတ္ထိ-၏။(တသ္မာ-ကြောင့်။ အာဂန္တု-လာခြင်းငှါ။)အကာလော-
အခါမဟုတ်သေး။သေဝိ-နက်ဖန်၌လည်း။(ကာလဉ္စ-အခါကိုလည်းကောင်း။သမယဉ္စ-အကြောင်းညီညွတ်ခြင်း
ကိုလည်းကောင်း။ဥပါဒါယ-ဉာဏ်ဖြင့်ယူ၍။ဝါ-စဉ်းစား၍။)အပေဝနာမ ဥပသကံမေယျာမ-ချဉ်းကပ်နိုင်ကုန်
တန်ရာ၏။ ဣတိ။ အဝေါစ။

တေ သဗ္ဗေဝိ ဆဋ္ဌိတပတိတဉ္ဇလ္လာပါ အဟေသံ။ဘဂဝတော ဟိ ပရိနိဗ္ဗာနေ သဗ္ဗေဝိဘိက္ခူ။
အတ္တနောအတ္တနော ပတ္တစိဝရမာဒါယ ဝိဟာရေစ ပရိဝေဏေစ ဆဇေတွာ အဂမံသု။ဒီ၊ဋ္ဌ၊၁။၉။

တေသဗ္ဗေဝိ-ထိုအလုံးစုံသော ကျောင်းတိုက်ကြီးတို့သည်လည်း။ဆဋ္ဌိတပတိတဉ္ဇလ္လာပါ-စွန့်ပင် ခပ်
ကုန်၊ ပြိုကြကုန်၊ အမှိုက်အပေါင်းရှုပ်ကုန်သည်။အဟေသံ။ဟိ-မှန်။တစ်နည်း-ဟိ-ချဲ့။ဘဂဝတော-၏။ပရိနိဗ္ဗာနေ-
ပရိနိဗ္ဗာန်စံတော်မူခြင်းကြောင့်။ဝိဟာရေစ-တစ်ကျောင်းတိုက်လုံးကိုလည်းကောင်း။ပရိဝေဏေစ-ထိုကျောင်း
တိုက်အတွင်းရှိ အသီးသီးသော ကျောင်းငယ်တို့ကိုလည်းကောင်း။ဆဇေတွာ-စွန့်၍။အဂမံသု။

တတ္ထ ကတိကဝတ္တံ ကုရာမာနာ ထေရာ ဘဂဝတော ဝစနပူဇေတ္ထံ တိတ္ထယဝါဒပရိမောစနတ္ထံ
ပဋ္ဌမမာသံ ခဏ္ဍဖုလ္လပုဋိသခါရဏံ ကရောမာတိ စိန္တေသံ။ ဒီ၊ဋ္ဌ၊၁။၉။

တတ္ထ-ထိုကျောင်းတိုက်တို့၌။ကတိကဝတ္တံ-ကတိကဝတ်ကိုလည်းကောင်း။(ဝေါ)ကတိကဝတ္တံ-ရိုး
ရာအားဖြင့် ရှိပြီးမဟုတ် တမင်လအားဖြင့် ပြုလုပ်အပ်သော ကျင့်ဝတ်ကို။(သဒ္ဒတ္ထ)တိတ္ထိယဝါဒပရိမောစနတ္ထံ-
တိတ္ထိတို့၏ပြောဆိုကြောင်း အပြစ်မှ မိမိတို့ကို လွတ်မြောက်စေခြင်းအကျိုးငှါလည်းကောင်း။ ခဏ္ဍဖုလ္လပုဋိသခါရ
ဏံ-ကျီးပြတ်သောအရပ် ပေါက်ကွဲသောအရပ်ကို ပြင်ဆင်မှုကို။ကရောမ-ပြုကုန်တော့အံ့။(သမိပ)
တေ ဒုတိယဒိဝေ ဂန္ဓာ ရွာဒေဝါရေ အဋ္ဌံသုရာဇာ အာဂန္တော ဝန္တိတွာ“ကိ ဘန္တေ

အာဂတတ္တာ” တိ အတ္တနာ ကတ္တဗ္ဗံ ကိစ္စံ ပုတ္တိ။ ဒီ၊ဋ္ဌ၊၁။၉။

တေ-ထိုထေရ်တို့သည်။ဒုတိယဒီဝသေ-အကြွဖြစ်ရာနေ့ကို ထောက်၍ နှစ်ရက်မြောက်နေ့၌။(ဋီကာ သစ်) ဝါ-ဝါဆိုလပြည့်ကျော် နှစ်ရက်နေ့၌။ရာဇဒွါရေ-မင်း၏တံခါးပေါက်၌။(မှချ)ဝါ-မင်းနန်းတော်တံခါးပေါက်၌။ အဋ္ဌသု-တည်ကြကုန်ပြီ။ရာဇာ-အဇာတသတ်မင်းသည်။(အာကာရအတွင်းသွင်း/အပြင်ထုတ်မေးနိုင်)

သာဓု ဘန္တေ ဝိသဋ္ဌာ ကရောထ၊မယံ အာဏာစက္ကံ တုမှာကဉ္စ မဗ္ဗစက္ကံ ဟောတု၊အာဏာပထ ဘန္တေ ကံ ကရောမိတိ။

ဝိသဋ္ဌာ-စွန့်လွှတ်အပ်သော စိတ်ရှိကြကုန်သည်။[သဒ္ဓတ္ထ]ဝါ-ရွံ့ရှားခြင်းကင်း ရဲတင်းကြကုန်သည်။ [အဓိပ္ပါယ်ထွ]ဝါ-လွတ်လွတ်ကျွတ်ကျွတ်။(ဝေါ)ဟုတွာ။မယံ-ဒကာတော်သည်။အာဏာစက္ကံ-အာဏာဖြင့်သာ ဖြစ်စေခြင်းဟူသောစက်ကို။မဗ္ဗစက္ကံ-ဒေသနာဉာဏ်/ပဋိဝေဉာဏ်ဟူသောစက်ကို။အာဏာပထ-စေခိုင်းကြ ပါကုန်၊ကံ-အဘယ်ကို။။။။ ကူတိ-လျှောက်ပြီ။

သာဓု ဘန္တေတိ ခေါ ရာဇာ အဇာတသတ္တု၊ ဝိသကမ္မုနာ နိဗ္ဗိသဒိသံ သုဝိဘတ္တဘိတ္တိထမ္ဘ သောပါနံ နာနာဝိမောလာကမ္မုလတာကမ္မုပိစိတ္တံ အဘိဘဝန္တမိဝ ရာဇောဝနဝိဘူတိ။ဒီ၊ဋ္ဌ၊၁။၉။၁၀။

ဝိသကမ္မုနာ-ဝိသကြုနတ်သားသည်။ဝါ-ဝိသကာနတ်သားသည်။နိဗ္ဗိသဒိသံ-ဖုန်းဆင်းအပ်သော မဏ္ဍပ်နှင့်တူစွာ။သုဝိဘတ္တဘိတ္တိထမ္ဘသောပါနံ-ကောင်းစွဖန်အပ်သော နံရံ တံတိုင်း စောင်းတန်းလည်း ရှိထသော။ နာနာဝိမောလာကမ္မုလတာကမ္မုပိစိတ္တံ-အထူးထူးအပြားပြား ပြုလုပ်အပ်သောပန်း၊အထူးထူးအပြား ပြား ပြုလုပ်အပ်သောနွယ်တို့ဖြင့်လည်း ထူးဆန်းထသော။ရာဇောဝနဝိဘူတိ-မင်းနန်းတော်၏ ပြည့်စုံခြင်းကို။ ဝါ- မင်းနန်းတော်၏ တင့်တယ်ခြင်းကို။အဘိဘဝန္တုတစ-လွှမ်းမိုးအပ်သကဲ့သို့လည်း ဖြစ်ထသော။

တသ္မိစ ပန ဒီဝသေ ဧကေစ္စ ဘိက္ခု အာယသန္တံ အာနန္တံ သန္ဓာယ ဝေမာဟံသု” ဣမသ္မိ ဘိက္ခုသံယေ ဧကော ဘိက္ခု ဝိသကန္တံ ဝါယန္တော ဝိစရတိ” တိ။ ဒီ၊ဋ္ဌ၊၁။၁၀။

စပန-ထပ်၍ဆက်ဦးအံ။တစ်နည်း-စ-ဆက်၍ဆိုဦးအံ။ပန-အထူးကား။တသ္မိ ဒီဝသေ-အဇာတသတ် မင်း လျှောက်ထားရာထိုနေ့၌။ဝါ-ဝါခေါင်လဆုတ်လေးရက်နေ့၌။ဝိသကန္တံ-အဆိပ်နံကို။ဝါ-အဆိပ်ကိုဖြစ်စေ တတ်သော ပန်းစသည်နှင့်တူသော ကိလေသာနံကို။ဝါ-ပေါက်ပြန်သော အသားစသည်တို့၏ အနံ့နှင့်တူသော ကိလေသာကို။ဝါယန္တော-လှိုင်စေလျက်။ဝါ-နံစေလျက်။ဝိစရတိ-လှည့်လည်၏။

နိယံ။ ။ စပန-ဟု တကွတက်ရာ စနက်မှာဆက်၊ပန-နက် ထူးချွန် မိပ္ပါယ်စွဲ။

ဧကေစ္စ နံ ဝေမာဟံသု” သေ အ၊ဝုသော အနန္တ သန္တိပါတော၊တွစ္စ သေက္ခော သကရဏီယော၊ တေန တေ န ယုတ္တံ၊သန္တိပါတံ ဂန္တံ အပ္ပမတ္တော ဟောတိ” တိ။ ဒီ၊ဋ္ဌ၊၁။၁၀။

ဧကေစ္စ-အချို့သောရဟန်းတို့သည်။နံ-ထိုအရှင်အာနန္ဒာကို။သေက္ခော-ကျင့်ဆဲပုဂ္ဂိုလ်သည်။ဟုတွာ။သ ကရဏီယော-အထက်မဂ်အလိုငှါ ပြုဖွယ်နှင့်တကွဖြစ်၏။တေန-ထိုသို့မနက်ဖန် ဒီဏာသဝသံယာ အစည်းအဝေး ဖြစ်လတ်၏အဖြစ်ကြောင့်။ဝါ-ထိုသို့ သေက္ခ၊သကရဏီယ၏ အဖြစ်ကြောင့်။တေ-သင့်အား။ဝါ-သည်။သန္တိ ပါတံ-ဒီဏာသဝ အစည်းအဝေးသို့။ဂန္တံ-ငါ။နယုတ္တံ-မသင့်။

အထခေါ အာယသ္မာ အာနန္ဒော “သေ သန္တိပါတော၊ န ခေါ မေတံ ပတိရူပံ၊ပွာဟံ သေက္ခော သမာနော သန္တိပါတံ ဂစ္ဆေယျ” ဟိ။ ဒီ၊ဋ္ဌ၊၁။၁၀။

ပွာဟံ ယောအဟံ-အကြင်ငါသည်။ သေက္ခော-သည်။ သမာနော-လျက်။ သန္တိပါတံ-ဒီဏာသဝ သံယာအစည်းအဝေးသို့။ ဂစ္ဆေယျ-သွားရာ၏။ (ယသဒ္ဓါ၊ ဌာနပယုဂ်ကြ)အဟံ-ငါသည်။ သေက္ခော။သမာနော။ သန္တိပါတံ-သို့။ ယံဂစ္ဆေယျ-အကြင်သွားရာ၏။(ယသဒ္ဓါ၊အဋ္ဌာနပယုဂ်)သေက္ခသ-သေက္ခဖြစ်၍။ သမာနာသ- ဖြစ်သော။ မေ-ငါအား။ ဝါ-၏။ တေ-ဤသို့သွားခြင်းသည်။ နခေါပတိရူပံ-မလျှောက်ပတ်ချေ။

ဒေုပါဒါ ဘူမိတော မုတ္တာ အပတ္တဉ္စ သီသံ ဝိမ္ဗောဟနံ ဝေသ္မိ အန္တရေ အနုပါဒါယ အာသဝေဟံ စိတ္တံ ဝိမုစ္စိ။ ဒီ၊ဋ္ဌ၊၁။၁၀။

ဇနီး ဖွင့် (ဖွန် နုဇ်) ညီ ဇနီး ဇနီး ဇနီး

တေသို့ အန္တရေ-ခြေတို့သည်မြေမှလွတ်ချိန် ဦးခေါင်းသည် ခေါင်းအုံးသို့ မရောက်သေးချိန် ကာလ နှစ်ပါးတို့၏အလယ်၌။(အန္တရသဒ္ဓါ ဝေမဇ္ဈဝါ-အကြား၌။(အန္တရသဒ္ဓါ ဝိဝရ)အနုပါဒါယ-တဏှာဒိဋ္ဌိ တို့၏ အစွမ်းဖြင့် တစုံတခုကိုမယူမှု၌။အာသဝေဟိ-တို့မှ။ ဝါ-အာသဝေါနှင့်တကွဖြစ်သော ကိလေသာတို့မှ။ စိတ္တံ- သည်။ဝိမုစ္စိ-ပြီး။ (တစ်နည်း)အနုပါဒါယ-ကြောင့်။ အာသဝေဟိ-တို့သည်။ စိတ္တံ-ကို။ဝိမုစ္စိ-လွတ်အပ်ပြီး။

ဗုဒ္ဓဿ ဘဂဝတော အာသနာရဟံ မောသနံ ပညပေတွာ ဒန္တခစိတံ ဝိနိဇ္ဇေတွာ ဌပေတွာ ဘိက္ခုသံဃဿ အာရောဓာပေသိ။ “နိဋ္ဌိတံ ဘန္တေ မမ ကိစ္စ”န္တိ။ ဒီ၊ဌ၊၁။၁၀။

အာသနာရဟံ-သီတင်သုံးနေတော်မူခြင်းကိုထိုက်သော။ မောသနံ-မေ့ဒေသကပုဂ္ဂိုလ်၏နေရာကို။ ဝါ- တရားဟောခြင်းငှါသင့်လျော်သောနေရာကို။ဒန္တခစိတံ-ဆင်စွယ်တို့ဖြင့်စီအပ်သော။(သဒ္ဓတ္ထ)ဝါ-ဆင်စွယ် တို့ဖြင့်ပြုလုပ်အပ်သော။ဝိနိဇ္ဇေ-ယပ်ကို။မမ-၏။ ကိစ္စံ-သည်။ဝါ-အမှုသည်။ (တစ်နည်း) မမ-သည်။ ကိစ္စံ- ပြုအပ်သောကိစ္စသည်။ နိဋ္ဌိတံ-ပြီးပြီး။

ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု။ ဝိနယေ ဌိတေ သာသနံဋ္ဌိတံဟောတိ။ ဒီ၊ဌ၊၁။၁၂။

ဝိနယောနာမ-သည်။ဗုဒ္ဓသာသနဿ-၏။အာယု-တည်း။ကသ္မာ-ကြောင့်။အာယုတိ-၌။ ဝိညာယ တိ- နည်း။ယသ္မာ-ကြောင့်။ဝိနယေ-သည်။ဌိတေ-သော်။ သာသနံ-သည်။ ဌိတံ။ဟောတိ။တသ္မာ-ကြောင့်။ ဝိနယောနာမ။ ဗုဒ္ဓသာသနဿ။ အာယု-တည်း။(ဝါကျအပြန်အလှန်)

ဗုဒ္ဓါ ဟိ ဘဂဝတော ဘာသိတေ အပနေတဗ္ဗနာမ နတ္ထိ။ န-ဟိ တထာဂတာ ဧကဗျဉ္ဇန္တိ နိရတ္ထကံ ဝဒန္တိ။ ဒီ၊ဌ၊၁။၁၂။

ဟိ-ချဲ့။ဗုဒ္ဓဿ-အလုံးစုံသောတရားတို့ကို သိတော်မူပြီးသော။ဘဂဝတော-၏။ ဝါ-သည်။ ဘာသိ တေ-ဟောတော်မူအပ်သောတရား၌။အပနေတဗ္ဗနာမ-ပယ်ထိုက်သော ပုဒ်ဗျည်းမည်သည်။နတ္ထိ-မရှိ။ကသ္မာ- ကြောင့်။ ဗုဒ္ဓဿ ဘဂဝတော။ ဘာသိတေ။ အပနေတဗ္ဗနာမ။နတ္ထိ-နည်း။ ဟိယသ္မာ-ကြောင့်။ တထာဂတာ- တို့သည်။ နိရတ္ထကံ-အနက်အဓိပ္ပါယ်မရှိသော။ ဧကဗျဉ္ဇန္တိ-တစ်ခုသောအက္ခရာကိုသော်မှလည်း။ နဝဒန္တိ- ဟောတော်မူကြကုန်။ တသ္မာ-ကြောင့်။ ဗုဒ္ဓဿ ဘဂဝတော ဘာသိတေ အပနေတဗ္ဗနာမ နတ္ထိ။ မှတ်ချက်။ ။ဤကား ကာရဏ ဖလ ဝါကျအပြန်အလှန် အနက်ပေးနည်းတည်း။

ဗြဟ္မဇာလသုတ္တံနာမ ဘန္တေ တိဝိသေလိလာလကံတံ နာနာဝိဓမ္မိတ္တာဇီဝ ကုဟနလပနာဒိဝိဒ္ဓံသနံ ဒွါသဋ္ဌိဒိဋ္ဌိဇာလဝိနိဝေဋ္ဌနံ ဒသသဿိလောကဓာတုကမ္ပနံတံ ပဌမံ သင်္ဂါယာမာတိ။ဒီ၊ဌ၊၁။၁၄။

ဘန္တေ။ တိဝိသေလိလာလကံတံ-ရှုဋ္ဌသီလ မဇ္ဈိမသီလ မဟာသီလသုံးမျိုးဖြင့် တန်ဆာဆင်အပ်သော။ (သီလသရူပတ္ထ)နာနာဝိဓမ္မိတ္တာဇီဝကုဟနလပနာဒိဝိဒ္ဓံသနံ-အထူးထူးသောအပြားရှိသော မိစ္ဆာဇီဝဖြစ်သော ကုဟန လပန-အစရှိသည်တို့ကို ဖျက်ဆီးတတ်သော။ဒွါသဋ္ဌိဒိဋ္ဌိဇာလဝိနိဝေဋ္ဌနံ-ခြောက်ဆယ်နှစ်ပါးသော မိစ္ဆာအယူ တည်းဟူသော ကွန်ယက်ကို ဖြေရှင်းနိုင်သော။ ဒသသဟဿိလောကဓာတုကမ္ပနံ-တစ်သောင်းသောလောက ဓာတ်၏တုန်လှုပ်ကြောင်းဖြစ်သော။ဗြဟ္မဇာလသုတ္တံနာမ-ဗြဟ္မဇာလသုတ်မည်သည်။အတ္ထိ-ရှိ၏။တံ-ထိုဗြဟ္မ ဇာလသုတ်ကို။ ပဌမံ-စွာ။ သင်္ဂါယာမ-ကုန်စို့။

ယဉ္ဇိ ဘဂဝတာ အနုတ္တရံ သံမ္မာသမ္မောဓိ အဘိသမ္ဗုဒ္ဓိတွာ ယာဝ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ။ ဒီ၊ဌ၊၁။၁၆။

ဟိ-ချဲ့။ သံမ္မာသမ္မောဓိ-အနာဝရဏဉာဏ်လျှင် ပဒဋ္ဌာန်ရှိသော အရဟတ္တမဂ်ဉာဏ်၊အရဟတ္တမဂ် ဉာဏ်လျှင် ပဒဋ္ဌာန်ရှိသော သံဗုည၊တဉာဏ်တော်ကို။ အနုပါဒိသေသာယ-ဥပါဒိမည်သော ဝိပါက် နာမက္ခန္ဓာ ကဋ္ဌတ္တာရုပ် အကြွင်းအကျန် မရှိသော။

တ္ထေန္တရေ ပစ္စတတ္ထာလီသဝဿာနိ ဒေဝမနုဿနာဂယက္ခာဒယော အနုသာသန္တေန ဝါ ပစ္စဝေက္ခန္တေန ဝါ ဝုတ္တံ။ သဗ္ဗံ တံ ဧကရသံ ဝိမုတ္တိရသမေဝ ဟောတိ။ ဒီ၊ဌ၊၁။၁၆။

တ္ထေန္တရေ-ဤဘုရားဖြစ်တော်မူရာကာလ ပရိနိဗ္ဗာန်စံတော်မူရာကာလ၏အကြား၌။ယံ-အကြင်တ

သီလဗျူဟာ (၁)

ရားစကားကို။ ဝုတ္တံ။ သဗ္ဗံ-သော။ တံ-ထိုစကားတော်သည်။ ဧကရသံမေဝ-တစ်ခုတည်းသောကိစ္စရှိသည်သာ။ ဝိပုတ္တိရသမေဝ-လွတ်မြောက်ပြီ-ဟု ဆိုအပ်သော သာယာဖွယ်ရှိသည်သာ။ (သဒ္ဓတ္ထ) ဝါ-အရဟတ္တဖိုလ်ဟူသော အရာသာရှိသည်သာ။ (အဓိပ္ပါယ်တ္ထ) ဝါ-အရဟတ္တမဂ်အရဟတ္တဖိုလ်ဟူသော အကျိုးအာနိသင်ရှိသည်သာ။

ဝိဝိဓဝိသေသနယတ္တာ၊ ဝိနယတော စေဝ ကာယဝါစာနံ။

ဝိနယတ္ထဝိဒူဟိ အယံ၊ ဝိနယော “ဝိနယော” တိ အက္ခာတော။ ဒီ၊ ဋ၊ ဌ၊ ဍ၊ ဎ။

ဣမသဝိနယဿ-ဤဝိနည်းပိဋကတ်ပါဠိတော်မြတ်၏။ (သမ္မာန်) ဝိဝိဓဝိသေသနယတ္တာ-အထူးထူး အပြားပြားများသောနည်း ထူးသောနည်းရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။ ကာယဝါစာနံ-ကိုယ်နှုတ်တို့ကို။ ဝိနယတောစေဝ-ဆုံးမတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ ဝိနယတ္ထဝိဒူဟိ-ဝိနယသဒ္ဓါ၏အနက်ကို သိကုန်သောပညာရှိတို့သည်။ အယံဝိနယော-ဤဝိနည်းပိဋကတ်ပါဠိတော်မြတ်ကို။ ဝိနယောတိ-ဟူ၍။ အက္ခာ တော-ဆိုအပ်ပြီ။

ဝိဝိဓာ ဟိ ဝတ္ထ ပဉ္စဝိပေါတိမောက္ခုဒ္ဓေသဝါရာဇိကာဒိသတ္တအာပတ္တိက္ခန္ဓမာတိကာ ဝိဘာဂါ ဒိပ္ပဘေဒါ နယာ၊ ဝိသေသဘူတာ စ ဒဠိကမ္မသိထိလကရဏပ္ပယောဇနာ အနုပညတ္တိနယာ၊ ဒီ၊ ဋ၊ ဌ၊ ဍ၊ ဎ။

ဟိ-ချဲ့။ ဝါ-ဟိယသွား။ ဝတ္ထ-ဤဝိနည်းပိဋကတ်ပါဠိတော်မြတ်၌။ ဝိဝိဓာ-အထူးထူးအပြားပြား များကုန် သော။ ပဉ္စဝိပေါတိမောက္ခုဒ္ဓေသဝါရာဇိကာဒိသတ္တအာပတ္တိက္ခန္ဓမာတိကာဝိဘာဂါဒိပ္ပဘေဒါ-ငါးပါးအပြားရှိသော ပါတိမောက္ခုဒ္ဓေသ ပါရာဇိကာအစရှိသော ခုနစ်ပါးသောအာပတ်အစု မာတိကာဝိဘာဂ်း အစရှိသော အပြားရှိကုန် သော။ နယာ-နည်းတို့သည်။ သန္တိ။ တသ္မာ ဝိဝိဓနယတ္တာ-ထိုသို့ အထူးထူးအပြားပြား များသောနည်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။

စ-ကာ။ ဝါ-ဝိဝိဓနယတ္တာဟူသော အကျဉ်းသင်္ခေပဟိတ်ပါဠိ၏အကျယ်ဝိတ္တာရမုတပါး ဝိသေသန ယတ္တာဟူသော အကျဉ်းသင်္ခေပဟိတ်ပါဠိ၏ အကျယ်ဝိတ္တာရကာ။ ဝတ္ထ-ဤဝိနည်းပိဋကတ်ပါဠိတော်မြတ်၌။ ဝိသေသဘူတာ-ထူးကုန်သည်ဖြစ်၍ဖြစ်ကုန်သော။ ဒဠိကမ္မသိထိလကရဏပ္ပယောဇနာ-မူလပညတ်ကိုခိုင်မြဲ အောင်မြင်ခြင်း လျော့အောင်မြင်ခြင်း အကျိုးရှိကုန်သော။ အနုပညတ္တိနယာ-တို့သည်။ သန္တိ။ တသ္မာဝိသေသနယ တ္တာ-လည်းကောင်း။ (တသ္မာဇနောင် ဟိတ်နက်ဆောင် တူအောင်အနက်ကြံ)။

အတ္တာနံ သူစနတော၊ သုဝုတ္တတော သဝနတောထ သူဒနတော။

သုတ္တာဏာ သုတ္တသဘာ-ဂတောစ “သုတ္တ”န္တိ အက္ခာတံ။

ဣတရဿ-ဝိနည်းပိဋကတ်မှတစ်ပါးသော သုတ္တန်ပိဋကတ်၏။ (သမ္မာန်) အတ္တာနံ-စီးပွားတို့၏။ ဝါ-တို့ကို။ သူစနတော-ထင်ရှားပြတ်တတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ (ဘာဝပဓာနဘာဝလောပေ) သုဝုတ္တ တော-ကောင်းစွာဟောအပ်ရာ၏အဖြစ်ကြောင့်လည်းကောင်း။ သဝနတော-သီးတတ် ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ အထ-ထိုမြို့။ သူဒနတော-သွန်ချတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ သုတ္တာဏာ-ကောင်းစွာစောင့်ရှောက်တတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ သုတ္တံသဘာဂတောစ-တံမူဠိ ကြီး ပန်းသီးချည်နှင့်တူသော အဖို့ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။ သုတ္တဝိဒူဟိ-သုတ္တန်သဒ္ဓါကို သိကုန် သော ပညာရှိတို့သည်။ သုတ္တန္တိ-ဟူ၍။ အက္ခာတံ-ဆိုအပ်ပြီ။

တန္တိ အတ္တတ္ထပရတ္တာဒိဘေဒေ အတ္ထေ သူစေတိ။ သုဝုတ္တာ စေတ္ထ အတ္တာ ဝေနေယျဇ္ဈာသယာ နုလောမေန ဝုတ္တတ္တာ။ ဒီ၊ ဋ၊ ဌ၊ ဍ၊ ဎ။

ဟိ-ချဲ့။ တံ-ထိုသုတ္တန်ပိဋကတ် ပါဠိတော်မြတ်သည်။ အတ္တတ္ထပရတ္တာဒိဘေဒေ-အတ္တတ္ထပရတ္တအစ ရှိသော အပြားရှိကုန်သော။ အတ္ထေ-အစီးအပွားတို့ကို။ သူစေတိ-ထင်ရှားပြတ်တတ်၏။ ဝတ္ထ-ဤသုတ္တန်ပိဋကတ် ပါဠိတော်မြတ်၌။ (အတ္တတ္ထပရတ္တာဒိဘေဒေ-ကုန်သော။) အတ္တာ-တို့ကို။ သုဝုတ္တာ-ကောင်းစွာဟောအပ်ကုန်ပြီ။ ကသ္မာ ဝိညာယတိ။ ဝေနေယျဇ္ဈာသယာနုလောမေန-ဝေနေယျတို့၏ အဇ္ဈာသယအား လျော်သောအားဖြင့်။ အတ္တာနံ-တို့၏။

စဉ်း ဖျဉ်း (ဖျဉ်း နှစ်) ညီ စေ နုတ် ထား လေး

(သမ္ဗန်)ဝတ္တတ္တာ-ကြောင့်၊ဝိညာယတိ။

ယထာစ သုတ္တေန သင်္ဂဟိတာနိ ပုပ္ဖာနိ န ဝိကိရိယန္တိ န ဝိဒ္ဓံသိယန္တိဝေမေဝ တေန သင်္ဂဟိတာ အတ္တာ။ ဒီ၊ဌ၊၁။၁၈။

သုတ္တေန-ချည်ဖြင့်၊သင်္ဂဟိ တာနိ-ကောင်းစွာအညီအမျှ ယူအပ်ကုန်သော။(သဒ္ဓ)သိကုံးအပ်ကုန်သော။ (ဝေါ)ပုပ္ဖာနိ-တို့ကို။(ဝါတေန-လေသည်။)နဝိကိရိန္တိယထာ-ဖရိဖရဲ မကြဲအပ် မကြဲချနိုင်ကုန်သကဲ့သို့။နဝိဒ္ဓံသိ ယန္တိယထာ-မဖျက်ဆီးအပ် မဖျက်ဆီးနိုင်ကုန်သကဲ့သို့။ဝေတေန-ဤသုတ္တန်ဖြင့်။သင်္ဂဟိတာ၊(အတ္တတ္ထပရတ္တာ ဝိဘောဒေါ-ကုန်သော။)အတ္တာ-တို့ကို။(ဝိတ္ထဝါဒေန-ဝိတ္ထဝါဒသည်)နဝိကိရိန္တိ၊နဝိဒ္ဓံသိယန္တိ။

ယံ တွေ ဝုဒ္ဓိမန္တော၊ သလက္ခဏာ ပုဗ္ဗိတာ ပရိစ္ဆန္တာ။

ဝုတ္တာဓိကာ စ မ္မော၊ အဘိဓမ္မော တေန အက္ခာတော။ ဒီ၊ဌ၊၁။၁၈။

ယံ ယေန-ကြောင့်။ တွေ-ဤအဘိဓမ္မာပိဋကတ် ပါဠိတော်မြတ်၌။ဝုဒ္ဓိမန္တော-တိုးပွားခြင်းရှိကုန်သော။ မ္မောစ-တရားတို့ကိုလည်းကောင်း။သလက္ခဏာ-အမှတ်အသားနှင့်တကွဖြစ်ကုန်သော။မ္မောစ။ပုဗ္ဗိတာ- ပူဇော် ထိုက်ကုန်သော။မ္မောစ။အဓိကာ-လွန်ကဲကုန်သော။မ္မောစ။ဝုတ္တာ-ကုန်ပြီ။တေန-ကြောင့်။ အဘိဓမ္မာပိဋကတ်-တို့သည်။ အဘိဓမ္မာတိ-ဟူ၍။ အက္ခာတော-ဆိုအပ်ပြီ။

တတိယံ မေပုပ္ဖမတ္ထေ “အဟံ မမာ”တိ သညိဇောသတ္တာ ယထာဓမ္မံ တွေ သာသိတာတိ ယထာဓမ္မသာသနန္တိ ဝုစ္စတိ။ ဒီ၊ဌ၊၁။၂၀။

တတိယံ-တတိယဖြစ်သော အဘိဓမ္မာပိဋကတ်ပါဠိတော်ကို။ (သဒ္ဓပဒတ္တက)တတိယံ-သုံးခုမြောက်ဖြစ် သော အဘိဓမ္မာပိဋကတ်ပါဠိတော်မြတ်ကို။ (အတ္ထပဒတ္တက)မေပုပ္ဖမတ္ထေ-သဘာဝဓမ္မအစုမှ၌။အဟံ-ငါတည်း။ မမံ-ငါ၏ဥစ္စာတည်း။ကူတိသညိဇော-ဤသို့မှတ်ထင် ခြင်းရှိကုန်သော။သတ္တာ-တို့ကို။ယထာဓမ္မံ-သဘာဝ ဓမ္မအားလျော်စွာ။တွေ-ဤအဘိဓမ္မာပိဋကတ်ပါဠိတော်မြတ်၌။ သာသိတာ-ဆုံးမအပ်ကုန်ပြီ။ကူတိ-ကြောင့်။ ယထာဓမ္မသာသနန္တိ-ဟူ၍။(ဘဂဝတာ)ဝုစ္စတိ။

တတိယံ ရာဂါဒိပဋိပက္ခဘူတော နာမရူပပရိစ္ဆေဒေါ တွေ ကထိတောတိ နာမရူပပဋိစ္ဆေဒကထာတိ ဝုစ္စတိ။ ဒီ၊ဌ၊၁။၂၀။

တတိယံ-အဘိဓမ္မာကို။ ရာဂါဒိပဋိပက္ခဘူတော-ရာဂအစရှိသောဆန့်ကျင်ဘက်ဖြစ်၍ဖြစ်သော။နာမရူပ ပရိစ္ဆေဒေါ-နာမ်ရုပ်နှစ်ပါးကိုပိုင်ခြားကြောင်းတရားကို။တွေ-ဤအဘိဓမ္မာ၌။ကထိတော-ဟောတော်မူအပ်ပြီ။ကူတိ- ကြောင့်။ နာမရူပပရိစ္ဆေဒကထာတိ-ဟူ၍။ (ဘဂဝတာ) ဝုစ္စတိ။

သုတ္တန္တပိဋကေ ပရိယုဋ္ဌာနပ္ပဟာနံ ပရိယုဋ္ဌာနပဋိပက္ခတ္တာ သမာဓိဿ။ အဘိဓမ္မာပိဋကေ အနုသယပ္ပဟာနံ အနုသယပဋိပက္ခတ္တာ ပညာယ။ ဒီ၊ဌ၊၁။၂၀။

ပရိယုဋ္ဌာနပ္ပဟာနံ-ပရိယုဋ္ဌာနပ္ပဟာနံကို။ ဝါ-ကုသိုလ်အခွင့်အလမ်းကိုကုန်ခမ်းစေ၍ ထကြွမှုကိုပယ် ရှားကြောင်းတရားကို။(ဝုတ္တံ) ကသ္မာ-ဝိညာယတိ-နည်း။ သမာဓိဿ-သုတ္တန်၌ဟောတော်မူအပ်သောသမာဓိ၏။ ဝါ-သည်။ကိလေသာနံ-တို့၏။(သမ္ဗန်) ပရိယုဋ္ဌာနပ္ပဟာနံ-ပရိယုဋ္ဌာန၏ ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်။ ဝိညာယတိ-၏။အဘိဓမ္မာပိဋကေ-၌။(ကိလေသာနံ-တို့၏) အနုသယပ္ပဟာနံ-ကို။ ဝါ-အစဉ်မပြတ်ကိန်းဝပ် ခြင်းကို ပယ်ရှားကြောင်းတရားကို။(ဝုတ္တံ) ပြီ။ကသ္မာ-ဝိညာယတိ-နည်း။ပညာယ-အဘိဓမ္မာ၌ဟောတော်မူအပ် သောပညာ၏။ဝါ-သည်။ကိလေသာနံ-တို့၏။(သမ္ဗန်)အနုသယပဋိပက္ခတ္တာ-အနုသယ၏ဆန့်ကျင်ဘက်အဖြစ် ကြောင့်။ဝိညာယတိ-၏။

တိသုဝိ စေတေသု ဧတေ ဓမ္မတ္ထဒေသနာပဋိဝေဓာ ယသ္မာ သသာဒိဟိဝိယ မဟာသမုဒ္ဒေါ မန္တုဒ္ဓိဟိ ဒုက္ခောဂါဋ္ဌာ အလမ္ဘဓနယုပတိဋ္ဌာစ၊ တသ္မာ ဂန္တိရာ။ ဒီ၊ဌ၊၁။၂၀။၂၁။
ဧတေသု-ဤပိဋကတ်တို့၌။ သသာဒိဟိ-ယုန်အစရှိသော သတ္တဝါကလေးတို့သည်။မဟာသမုဒ္ဒေါ-သည်။ ဝါ-ကို။ (ဒုက္ခောဂါဟောဝိယစ-ခဲယဉ်းသဖြင့်သက် ဝင်အပ်သကဲ့သို့လည်းကောင်း။ ဝါ-သက်ဝင်နိုင်သကဲ့

သီလ နှစ်စဉ် (၁)

သို့လည်းကောင်း။ အလတ္တန်နေယျပတိဋ္ဌောပိယစ-မရအပ်သော ထောက်တည်ရာရှိသကဲ့သို့လည်းကောင်း။ ဝါ-
ထောက်တည်ရာမရနိုင်သကဲ့သို့လည်းကောင်း။ တထာ။) တေ ဓမ္မတ္တဒေသနာပဋိဝေဓာ-ဤ ဓမ္မ အတ္တ ဒေသနာ
ပဋိဝေဓောတို့သည်။ ဝါ-တို့ကို။ မန္တပုဒ္ဓိဟိ-နံသောပညာရှိတို့သည်။ ဒုက္ခောဂါဟာစ-ကုန်သည်လည်းကောင်း။ ဝါ-
လည်းကောင်း။ အလတ္တန်နေယျပတိဋ္ဌောပိယစ-မရအပ်သော-ရှိကုန်သည် လည်းကောင်း။ ဝါ-လည်းကောင်း။ ဟောန္တိ။
တသ္မာ-ကြောင်း။ ဂန္တိရာ-နက်နဲကုန်၏။ ဥပမာဝါကျ သမုဒ္ဒေါပဒိကို ရှု၍ ပြင်ရသည်ကို သတိပြု)

ဓမ္မောတိ ဟေတု၊ ဝုတ္တဇ္ဇေတိ “ဟေတုဒိ ဉာဏံ ဓမ္မပဋိသန္တိဒါ”တိ။ ဒီ၊ ဋ၊ ဌ၊ ဘ။ ၂။

ဓမ္မော-ကာ။ ဟေတု-အကြောင်းတည်း။ (တစ်နည်း) ဟေတု-သည်။ ဓမ္မောတိ-ဓမ္မမည်၏။ ကသ္မာ
ပိညာယတိ-နည်း။ ဟိ-ယသ္မာ-ကြောင်း။ ဟေတုဒိ ဉာဏံ ဓမ္မပဋိသန္တိဒါတိ-ဟူသော။ တေ-ဤပါဠိတော်ကို။ ဘဂဝတာ။
ဝုတ္တံ။ တသ္မာ။ ဟေတု-သည်။ ဓမ္မောတိ-မည်၏။ ပိညာယတိ-၏။

သဗ္ဗဓမ္မေတံ အနုပစိတကုသလသမ္ဘာရေဟိ ဒုပ္ပညေဟိ သသာဒီဟိပိယ မဟာသမုဒ္ဒေါ

ဒုက္ခောဝါဠံ အလတ္တန်နေယျပတိဋ္ဌော တသ္မာ ဂန္တိရာ။ ဒီ၊ ဋ၊ ဌ၊ ဘ။ ၂။

တေသဗ္ဗမ္မိ-ဤအလုံးစုံသော ဓမ္မ အတ္တ ဒေသနာ ပဋိဝေဓ အပေါင်းသည်လည်း။ ဝါ-ကိုလည်း။
အနုပစိတကုသလသမ္ဘာရေဟိ-မဆည်းပူးအပ်သော ကုသိုလ်အဆောက်အအုံရှိကုန်သော။ (ယုတ္တသမာသ
ကြသည်) ဝါ-ဆည်းပူးအပ်သော ကုသိုလ်အဆောက်အအုံမရှိကုန်သော။ (အယုတ္တသမာသကြ) ဒုပ္ပညေဟိ-
ပညာမဲ့သူလူပြိုနီးတို့သည်။ သသာဒီဟိ-တို့သည်။ မဟာသမုဒ္ဒေါ-သည်။ ဝါ-ကို။ ဒုက္ခောဂါဟောပိယစ-သို့လည်း
ကောင်း။ ဝါ-လည်းကောင်း။ အလတ္တန်နေယျပတိဋ္ဌောပိယစ-သို့လည်းကောင်း။ ဝါ-လည်းကောင်း။ တထာ။
ဒုက္ခောဂါဟာစ။ အလတ္တန်နေယျပတိဋ္ဌော။ ဟောတိ။ တသ္မာ။ ဂန္တိရာ။

တေ တံ ဓမ္မံ ပရိယာပုဏ္ဏိတော တေသံ မ္ဗောနံ ပညာယ အတ္ထံ န ဥပပရိက္ခန္တိ။ ဒီ၊ ဋ၊ ဌ၊ ဘ။ ၂။

တေ-ထိုမောဃပုရိသတို့သည်။ တံဓမ္မံ-ထိုပါဠိကို။ ပရိယာပုဏ္ဏိတော-၍။ တေသံဓမ္မာနံ-ထိုပါဠိတို့၏။
အတ္ထံ-အနက်အဓိပ္ပါယ်ကို။ ပညာယ-ဖြင့်။ နဥပပရိက္ခန္တိ-မစူးစမ်း မစိစစ်ကြကုန်။

တေသံ တေ မ္ဗော ပညာယ အတ္ထံ အနုပပရိက္ခန္တံ န နိဇ္ဈာနံ ဓမ္မန္တိ။ တေ ဥပါရမ္မာနိသံသာစေဝ
ဓမ္မံ ပရိယာပုဏ္ဏိ။ ဣတိဝါဒပုမောက္ခာနိသံသာစ။ ဒီ၊ ဋ၊ ဌ၊ ဘ။ ၂။

တေသံ-ထိုမောဃပုရိသတို့၏။ ဝါ-သည်။ တေဓမ္မာ-ထိုပါဠိတို့သည်။ အနုပပရိက္ခန္တံ-မစူးစမ်း မစိစစ်
ကုန်လသော။ နိဇ္ဈာနံ-အကြွင်းမဲ့ရှုဆင်ခြင်တတ်သောဉာဏ်သို့။ နက္ခမန္တိ-သီးမခံကုန်။ တေ-ထိုမောဃပုရိသတို့
သည်။ ဥပါရမ္မာနိသံသာစေဝ-သူတပါးတို့ဝါဒ၌ ကပ်၍နိဗ္ဗာန်စက်ဖျက်ဆီးနိုင်ခြင်း အကျိုးရှိကုန်သည်လည်းကောင်း။
ဣတိ-ဤသင်ယူအပ်သောပါဠိဖြင့်။ ဝါဒပုမောက္ခာနိသံသာစေဝ-သူတပါးတို့တင်အပ်သောအပြစ်တို့မှလွတ်ခြင်း
အကျိုးရှိကုန်သည်လည်းကောင်း။ (တစ်နည်း) ဣတိဝါဒပုမောက္ခာနိသံသာစေဝ-ဤသို့ သူတပါးတို့တင်အပ်သော
ထိုထိုအပြစ်မှ လွတ်ခြင်းအကျိုးရှိကုန်သည်လည်းကောင်း။ ဟုတွာ။ ဓမ္မံ။ ပရိယာပုဏ္ဏိ။

ယံ သန္ဓာယ ဝုတ္တံ “တေသံ ဧတံ မ္ဗော သုဂ္ဂဟိတာ ဒီပရတ္တံ ဟိတာယ သုခါယ
သံဝတ္တန္တိ”တံ ကိဿ ဟေတု သုဂ္ဂဟိတာတ္တာ ဘိက္ခဝေ မ္ဗောန”န္တိ။ ဒီ၊ ဋ၊ ဌ၊ ဘ။ ၂။

ယံ-ယင်းကောင်းစွာသင်ယူခြင်းကို။ သန္ဓာယ-ရည်ရွယ်၍။ တေသံ ။ ပ ။ မ္ဗောနန္တိ-ဟူသော။ တေ
သုတ္တံ-ဤပါဠိကို။ (ကံ) ဘဂဝတာ-သည်။ (ကတ္တာ) ဝုတ္တံ-ပြု။ သုဂ္ဂဟိတာ-ကောင်းစွာ သင်ယူအပ်သော။ တေမ္ဗော-
ထိုပရိယတ္တိဓမ္မတို့သည်။ တေသံ-ထိုပုဂ္ဂိုလ်တို့အား။ ဒီပရတ္တံ-ရည်စွာသောညဉ့်တို့ပတ်လုံး။ ဟိတာ
ယ-စီးပွားချမ်းသာအလိုငှါ။ တံ-ထိုသို့ဖြစ်ခြင်းသည်။ ကိဿဟေတု-အဘယ်အကြောင်းကြောင့်ပါနည်း။

သုတ္တေ သုပ္ပဋိပန္နော သမာဓိသမ္ပဒံ နိဿာယ ခေအဘိညာ ပါပုဏ္ဏာတိ တာသံယေဝစ
တတ္ထ ပဘောဒဝစနတော။ ဒီ၊ ဋ၊ ဌ၊ ဘ။ ၂။

သုတ္တေ-၌။ သုပ္ပဋိပန္နော-ကောင်းစွာကျင့်သော။ ဘိက္ခု-သည်။ (ပိသေသျှ) သမာဓိသမ္ပဒံ-သမာဓိ၏ပြည့်
စုံခြင်းကို။ နိဿာယ-မှီ၍။ ခေအဘိညာ-တို့သို့။ ပါပုဏ္ဏာတိ-တတ္ထ-ထိုသုတ္တန်ပိဋကတ်၌။ တာသံယေဝစ-ထိုခြောက်

စဉ်း ဖျဉ်း (ဗုဒ္ဓံ ဖျဉ်း) ဤ ဝေ နု၏ ဝေ ဝေ

ပါးသော အဘိညာဉ်တို့ကိုသာလျှင်။ ပဘောဒဝစနတော-အပြားအားဖြင့် ဟောတော်မူခြင်းကြောင့်တည်း။
သဗ္ဗတပမောဒါ သာဓုကာရံဝိယ ဒဒမာနံ အယံ မဟာပထဝီ ဥဒကပရိယန္တံ ကတွာ
အနေကပ္ပကာရံ ကမ္ဘိ သကမ္ဘိ သမ္ပဝေဓိ။ ဒီ၊ ဌ၊ ၁။ ၂။

သဗ္ဗတပမောဒါ-လွန်စွာဝမ်းမြောက်ခြင်းရှိသည်။ ဟုတွာ။ သာဓုကာရံ-ကောင်းပေစွဟု အားရနှစ်လို
မြွက်ဆိုအပ်သောအံသံကို။ ဝါ-ကောင်းချီးကို။ ဥဒကပရိယန္တံ-ရေအဆုံးအပိုင်းအခြားရှိသည်ကို။ အနေကပ္ပကာရံ-
တစ်ပါးမကများသောအပြားအားဖြင့်၊ (သဒ္ဓတ္တ)ဝါ-ကြိမ်ဖန်များစွာ၊ (အဝိပ္ပိယတ္တ)ကမ္ဘိ-တုန်လှုပ်ပြီးသက်မို့-အထက်
ထက်သို့ တက်ကာတက်ကာ ပြင်းစွာတုန်လှုပ်ပြီး။ သမ္ပကမ္ဘိ-အထက်အောက် နိမ့်တုံမြင့်တုံ အပြားအားဖြင့်
တုန်လှုပ်ပြီး။ သမ္ပဝေဓိ-အရပ်လေးမျက်နှာ ယိမ်းထိုး၍ အမျိုးမျိုးပြင်းစွာ အပြားအားဖြင့်တုန်လှုပ်ပြီး။

သတေဟိ ပဉ္စဟိ ကတား၊ တေန ပဉ္စသတာတိစ။
ထေရေဟေဝ ကတတ္တာစ၊ ထေရိကာတိ ပဝုစ္စတိတိ။

ယေန-အကြင်ကြောင့်၊ ပဉ္စဟိသတေဟိ-ငါးရာသောရဟန္တာတို့သည်။ ကတား-ပြုတော်မူအပ်ပြီး၊ တေန-
ထိုငါးရာသောရဟန္တာတို့ ပြုတော်မူအပ်သည်၏အဖြစ်ကြောင့်။ ပဉ္စသတာတိစ-ပဉ္စသတသင်္ဂါယနာဟူ၍
လည်းကောင်း။ ထေရေဟေဝ-ရဟန္တာတို့ချည်းသာ။ ကတတ္တာ-ကြောင့်။ ထေရိကာတိစ-ထေရိကာ သင်္ဂါယနာ
ဟူ၍လည်းကောင်း။ ပဝုစ္စတိ-ဆိုအပ်၏။

နိဒါန်းပြီး၏



ဗြဟ္မဇာလသုတ်

တတ္ထ ဝေန္တိစ မေတိစ သစ္စိကဋ္ဌပရမတ္ထဝသေန အဝိဇ္ဇမာနပညတ္တိကိစ္ဆတ္ထ တံ ပရမတ္ထတော
အတ္ထိယံ ဝေန္တိဝါ မေတိဝါ နိဇ္ဇေသံ လဘောထ။ သုတန္တိ ဝိဇ္ဇမာနပညတ္တိ။ ယန္တိတံ တတ္ထ
သောထေန ဥပထန္တံ၊ တံ ပရမတ္ထတော ဝိဇ္ဇမာနန္တိ။ ဒီ၊ ဌ၊ ၁။ ၃။

တတ္ထ-ထိုဝေမေသုတ်ဟူသော ပညတ်တို့တွင်။ ဝေန္တိစ-ဝေဟူသောပညတ်သည်လည်းကောင်း။
သစ္စိကဋ္ဌပရမတ္ထဝသေန-မှန်ကန်သောအနက် မဖောက်မပြန်မြတ်သော အနက်တို့၏အစွမ်းဖြင့်။ တတ္ထ-ဤရုပ်
ဖဿအစရှိသောတရားအပေါင်း၌။ (တစ်နည်း) တတ္ထ-ဤဝေမေ-ဟူသောပုဒ်တို့၏အနက်၌။ ယံ မေဇာတံ-အကြင်
အကြောင်းသည်။ (တစ်နည်း) ယံအတ္ထဇာတံ-အကြင်အကျိုးသည်။ သုတန္တိ-သုတ်ဟူသောပညတ်သည်။ (သစ္စိကဋ္ဌ
ပရမတ္ထဝသေန-ဖြင့်) ဝိဇ္ဇမာနပညတ္တိ-ဝိဇ္ဇမာနပညတ်တည်း။ ဟိ-မှန်း။ ယိတံ-ကို။ သောတေန-သောတဝိညာဉ်ဖြင့်။

တတ္ထစ ဝေန္တိစနေန အသမ္မောဟံ ဒီပေတိ။ န ဟိ သမ္မုဠော နာနပ္ပကာရပဋိဝေသမတ္ထော
ဟောတိ။ ဒီ၊ ဌ၊ ၁။ ၃။

တတ္ထ-ဤဝေမေသုတ်ဟူသောဝါကျ၌။ ဝေန္တိစနေန-ဝေဟူသော စကားဖြင့်။ အသမ္မောဟံ-မတွေ့
ဝေခြင်းကို။ ဒီပေတိ-ပြု၏။ သမ္မုဠော-ပြင်းစွာတွေ့သော ပုဂ္ဂိုလ်သည်။ နာနပ္ပကာရပဋိဝေသမတ္ထော-အထူးထူး
အပြားပြားသော အခြင်းအရာကို ထိုးထွင်း၍သိခြင်းငှါ စွမ်းနိုင်သည်။

“သုတ”န္တိစနေန သုတဿ အသမ္မောသံ ဒီပေတိ။ ယဿ ဟိ သုတံ သမ္မုဠံ ဟောတိ။
န သော ကာလန္တရေန မယာ သုတန္တိ ပဋိဇာနာတိ။ ဒီ၊ ဌ၊ ၁။ ၃။

အသမ္မောသံ-သမ္မောသ၏ ဆန့်ကျင်ဘက်ဖြစ်သော သတိကို။ ဝါ-မပျောက်ပျက်ခြင်းကို။ ယဿ-
အကြင်ပုဂ္ဂိုလ်၏။ ဝါ-သည်။ ကာလန္တရေန-ကြားနာရာမှ တစ်ပါးသော အခါ၌။

“သုတ”န္တိစနေန အဝိက္ခေပံ ဒီပေတိ ဝိက္ခိတ္တစိတ္တဿ သဝနာဘာဝတော။ ဒီ၊ ဌ၊ ၁။ ၃။

သုတန္တိစနေ-သုတ်ဟူသော စကားဖြင့်။ အဝိက္ခေပံ-ဝိက္ခေပ၏ဆန့်ကျင်ဖက် သမာဓိကို။ ဒီပေတိ-
ပြဆို၏။ ကသ္မာ ဝိက္ခိတ္တစိတ္တဿ-ပျံလွင့်သော စိတ်ရှိသူအား။ သဝနာဘာဝတော-ကြားနာခြင်း၏ မရှိခြင်း

သီလတ္တံဇာတိ (၁)

ကြောင့်တည်း။(ဝါကျအပြန်အလှန်၊ဟေတုပဋိနည်း များမေးနိုင်သည်။)

ဣတိ ပယောဂါသယသုဒ္ဓဿ အာဂမာဓိဂမသမ္ပန္နဿ ဝစနံ အရုဏဂ္ဂံပိယ သူရိယဿ ဥဒယတော ယောနိသောမနသိကာရာပိယစ ကုသလကမ္မဿ အရဟတိ ဘဂဝတော ဝစနဿ ပုဗ္ဗင်္ဂမံ ဘဝိတုန္တိ ဒိ၊ဋ္ဌ၊၁။၃၁။

ဣတိ-ဤပြဆိုအပ်ပြီးသောနည်းဖြင့်၊ ပယောဂါသယသုဒ္ဓဿ-စင်ကြယ်သောပယောဂအာသယ ရှိသော။ အာဂမာဓိဂမသမ္ပန္နဿ-အာဂမဓိဂမနှင့် ပြည်စုံသော။ထေရဿ-အရှင်အာနန္ဒာထေရ်၏။ဝစနံ-ဝေမေသုတံစသောနိဒါန်းစကားသည်။အရုဏဂ္ဂံ-အရုဏ်ဦးသည်။ဥဒယတော-တက်လာသော။သူရိယဿ-၏။ ပုဗ္ဗင်္ဂမံ-ရှေ့သွားသည်။ဘဝိတုံ-ငါ။အရဟတိပိယစ-လည်းကောင်း။ယောနိသောမနသိကာရာ-သည်။ ကုသလကမ္မဿ-၏။ပုဗ္ဗင်္ဂမော။ ဘဝိတုံ-ဖြစ်ခြင်းငှါ။ အရဟတိ-ထိုက်၏။

အပရောနယော ဝေန္တိဝစနေန ယောနိသောမနသိကာရံ ဒီပေတိ အယောနိသောမနသိကရော တော ဟိ နာနပ္ပကာရပဋိဝေဓာဘာဝတော။ ဒိ၊ဋ္ဌ၊၁။၃၀။

ပုဗ္ဗနယတော-မှ။(အပါဒါနိ)အပရောနယော-ကို။(မယာ ဝုစ္စတေ)အာယသ္မာအာနန္ဒော-သည်။(ဒီပေတိ ၎င်းကတ္တား)အတ္တနော-၏။ယောနိသော-သင့်သောအားဖြင့်၊မနသိကာရံ-ကို။ဒီပေတိ။ကသ္မာ။ဒီပေတိ။နာနပ္ပ ကာရပဋိဝေဓာဘာဝတော-အထူးထူးအပြားသော အခြင်းအရာကို ထိုးထွင်း၍သိခြင်းငှါ မစွမ်းနိုင်သည်၏အဖြစ် ကြောင့်တည်း။(ဝါကျအပြန်/အလှန်၊ဟေတုပဋိနည်းများ မေးနိုင်)

ဝိနာသယတိ အဿဒ္ဓံ သဒ္ဓံ ဝပေတိ သာသနေ။

ဝစံ မေ သုတမိစ္စေဝံ ဝဒံ ဂေါတမသာဝကော။ ဒိ၊ဋ္ဌ၊၁။၃၂။

ဝေမေသုတံဣတိ-ဟူ၍။ဝစံ-သို့။ဝဒံ-လျှောက်ထားသော။ဂေါတမသာဝကော-ဂေါတမအနွယ်ရှိ သော သာဝကဖြစ်သော။အာယသ္မာအာနန္ဒော-သည်။သာသနေ-ပရိယတ္တိသာသနာတော်၌။အဿဒ္ဓံ-ယုံကြည် ခြင်းမရှိသူ၏ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပါဒ်ကို။ဝိနာသယတိ-ပျက်စီးစေ၏။(သဒ္ဓ)ဝါ-ပျက်ဆီး၏။ (အဝိ) သဒ္ဓံ-ယုံကြည်ကြောင်းသဒ္ဓါကို။ ဝပေတိ-တိုးပွားစေ၏။

ဒိဋ္ဌေ မေမ္မေ ယော အတ္ထော၊ ယော စတ္ထော သမ္ပရာယိကော။

အတ္တာဘိသမယာ ဝိရော၊ ပဏ္ဍိတောတိ ပဝုစ္စတိ။ ဒိ၊ဋ္ဌ၊၁။၃၂။

ဒိဋ္ဌေမေမ္မ-မျက်မှောက်ထင်ထင် တွေ့မြင်အပ်သောဘော၌။ ဝါ-ပစ္စက္ခအတ္တဘော၌။ယောအတ္ထော စ-အကြင်စီးပွားသည်လည်းကောင်း။သမ္ပယိကော-တမလွန်ဘဝ၌ယှဉ်သော။ယောအတ္ထောစ-လည်းကောင်း။ (အတ္ထိ)ဥဘော တေ အတ္ထေ-စီးပွားတို့ကို။ယောဝိရော-အကြင်ပညာရှိသည်။အဝိဂ္ဂဏှာတိ-ယူနိုင်၏။အတ္တာ ဘိသမယာ-အစီးအပွားနှစ်မျိုးကိုရခြင်းကြောင့်။သောဝိရော-ကို။ ပဏ္ဍိတောတိ-ဟူ၍။ ပဝုစ္စတိ။

တံ တံ အတ္ထမပေက္ခိတွာ၊ ဘုမ္မေန ကရထေနစ။

အညတြိ သမယော ဝုတ္တော၊ ဥပယောဂေန သော ဣဓာတိ။ ဒိ၊ဋ္ဌ၊၁။၃၄။

တံတံအတ္ထံ-ထိုထိုအဓိကရဏအနက် ဘာဝိဝေဒနာဝလက္ခဏအနက် ဟိတံအနက် ကရိုဏ်းအနက်ကို။ အပေက္ခိတွာ-ရှုငဲ့၍။အညတြိ-ဤအဘိဓမ္မာပိဋကတိမှတစ်ပါး သုတ္တန်ပိဋကတိ ဝိနည်းပိဋကတိတို့၌။ ဘုမ္မေန- သတ္တမိဝိဘတ်ဖြင့်လည်းကောင်း။ကရထေနစ-ကရိုဏ်းဝိဘတ်ဖြင့်လည်းကောင်း။သမယော-သမယသဒ္ဓါကို။ (အာယသ္မတာ အာနန္ဒတ္ထေရေနစ-သည်လည်းကောင်း။ အာယသ္မတာ ဥပါလိတ္ထေရေနစ-သည်လည်းကောင်း။ ဝုတ္တော-ပြီ။)ဣ-ဤကေသမယံဟူသောပုဒ်၌။အစ္စန္ဒသံယောဂတ္ထံ-ကို။အပေက္ခိတွာ-၍။ဥပယောဂေန-ဒုတိယာ ဝိဘတ်ဖြင့်။ (အာယသ္မတာ အာနန္ဒတ္ထေရေန-သည်။) ဝုတ္တော-ပြီ။

ဘဂဝါတိ ဝစနံ သေဋ္ဌံ၊ ဘဂဝါတိ ဝစနမုတ္တမံ။

ဂရု ဂါရဝယုတ္တော သော၊ ဘဂဝါ တေန ဝုစ္စတိ။ ဒိ၊ဋ္ဌ၊၁။၃၄။

ဘဂဝါတိ ဝစနံ-ဘဂဝါဟူသော သဒ္ဓါသည်။သေဋ္ဌံ-အထူးသဖြင့်ချီးမွမ်းအပ်သောသဒ္ဓါတည်း။

ဧည့် ဖျဉ်း (ဖျဉ်း နည်း) မြို့ ဘေ နု၏ ငေး ငေး

ဘဂဝါတိဝစနံ-သည်။ ဥတ္တမံ-မြတ်သောသဒ္ဓါတည်း။ (တစ်နည်း) ဘဂဝါတိဝစနံ-ဘဂဝါသဒ္ဓါသည်ဟောအပ်သောအနက်သည်။ သေဋ္ဌံ-မြတ်သောအနက်တည်း။ (တထာဂတော-သည်။) ဂါရဝယုတ္တော-အလေးမြူအပ် သည်၏အဖြစ်ဟူသော ဂုဏ်နှင့်ယှဉ်တော်မူ၏။ (ယေနကရုဏတ္ထယေန-အကြင်အကြောင်းအနက် သုံးမျိုးကြောင့်) သော-တထာဂတော-ကို။ ဘဂဝါတိ-ဟူ၍။ ဝုစ္ဆတိ။

တေန နယံဒီ အတိက္ကန္တသတ္တုကံ ပါဝဏနံ၊ အယံ ဝေါ သတ္တာတိ။ သတ္တုအဒဿနေန ဥက္ကတ္တိတံ ဇနံ သမဿာသေတိ။ ဒီ၊ ဋ္ဌ၊ ဝ၊ ၃၅။

တေန-ဓမ္မကာယကိုမျက်မှောက်ပြုခြင်းကြောင့်။ ကူဒံပါဝစနံ-ဤဘုရားစကားတော်သည်။ အတိက္ကန္တသတ္တုကံ-ကွယ်လွန်ပြီးသောဆရာရှိသည်။ န-မဟုတ်။ အယံ-ဤတရားတော်သည်။ ဝေါ-တို့၏။ သတ္တာ-ဆရာတည်း။ သတ္တု-ကို။ အဒဿနေန-မဖူးမြင်ရခြင်းကြောင့်။ (ဝါကျကြ) တစ်နည်း-သတ္တုအဒဿနေန-မြတ်စွာဘုရားကိုမဖူးမြင်ရခြင်းကြောင့်။ (သမာသံကြ) ဥက္ကတ္တိတံ-ပျင်းရိနေသော။ (အစိ) ဝါ-ဆင်းရဲငြိုငြင်စွာ အသက်ရှင်ခြင်းသို့ ရောက်သော။ (သဒ္ဓါ) ဝါ-အထက်၌တည်သောလည်ရှိသော။ (သဒ္ဓါ) ဇနံ-ကို။ သမဿာသေတိ-သက်သာရာရစေ၏။ တသ္မာ ရာဇဂဟဿစ နာဠန္ဒနွာယစ ဝိဝရေတိ ဖဝမေတ္ထတ္တော ဝေဒိတဗ္ဗော။ အန္တရသဒ္ဓေန ပန ယုတ္တတ္တာ ဥပယောဂဝစနံ ကတံ။ ဒီ၊ ဋ္ဌ၊ ဝ၊ ၃၅။

တသ္မာ-ထိုသို့အန္တရသဒ္ဓါ၏ အကြားအနက်၌ဖြစ်သည်၏အဖြစ်ကြောင့်။ ဝိဝရေ-အကြားဖြစ်သော အရပ်၌။ တတ္ထေ-ဤအန္တရာစ ရာဂေဟံ အန္တရာစ နာဠန္ဒနွာယောပါဋိန္ဒြ။ ပန-ထိုသို့ရာဇဂဟဿစ နာဠန္ဒနွာယစ ဟုသမ္ပန်အနက် ဖြစ်သင့်ပါသော်လည်း။ အန္တရသဒ္ဓေန-အန္တရသဒ္ဓါနှင့် ယှဉ်ခြင်းကြောင့်။ ဥပယောဂဝစနံ-ဒုတိယာဝိတတ် ကိုကတံ-ပြုအပ်ပြီ။

သင်္ချာယဝိ မဟာ ပဉ္စသတသင်္ချာတ္တာ။

သော ဘိက္ခုသံဃော-သည်။ သင်္ချာယဝိ-အရေအတွက်အားဖြင့်လည်း။ မဟာ-များသည်။ ဟောတိ။ ပဉ္စသတသင်္ချာတ္တာ-ငါးရာအရေအတွက်ရှိသည်၏အဖြစ်ကြောင့်တည်း။ (သင်္ချေယုပဓာန) ဝါ-အရေအတွက်ငါးရာ ရှိသည်၏အဖြစ်ကြောင့်တည်း။ (သင်္ချာပဓာန) (တဿဘိက္ခုသံဃဿ-ဟု သမ္ပန်ပြင် ခံနိုင်သည်ကို သိပါ။)

ဇောဒိတာ ဒေဝဒူတေဟိ၊ ယေ ပမဇ္ဇန္တိ မာဏဝါ။

တေ ဒီဃရတ္တံ သောစန္တိ ဟိနကာယူပဂါ နရာ။ ဒီ၊ ဋ္ဌ၊ ဝ၊ ၃၆။

ဒေဝဒူတေဟိ-သူအို သူသေး အကျဉ်းသမား သူနား ကလေးအားဖြင့် ငါးပါးကုန်သော နတ်တမန်တို့သည်။ ဇောဒိတာ-တိုက်တွန်းအပ်ကုန်သည်။ သမာနာ-ကုန်လျက်။ ယေမာဏဝါ-အကြင်သတ္တဝါတို့သည်။ ပမဇ္ဇန္တိ-မေ့လျော့ကြကုန်၏။ နရာ-လူဟုဆိုအပ်ကုန်သော။ တေမာဏဝါ-တို့သည်။ ဒီဃရတ္တံ-လုံး။ ဟိနကာယူပဂါ-ယုတ်ညံ့သော အပါယ်အပေါင်သို့ ကပ်ရောက်ရကုန်သည်။ ဟုတွာ။ သောစန္တိ-ဝမ်းနည်းကြရကုန်၏။

သမဏဿ ဂေါတမဿ ဓမ္မော ဒုရက္ခာတော ဒုပ္ပဋိဝေဒိတော အနိယျာနိကော အနုပသမသံဝတ္တနိကော။ ဒီ၊ ဋ္ဌ၊ ဝ၊ ၃၇။

သမဏဿ ဂေါတမဿ-၏။ ဝါ-သည်။ ဓမ္မော-သည်။ ဂါ-ကို။ ဒုရက္ခာတော-မကောင်းသဖြင့် ဟောအပ်ပြီ။ ဒုပ္ပဋိဝေဒိတော-မကောင်းသဖြင့်သိစေအပ်ပြီ။ အနိယျာနိကော-ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သောတရားမဟုတ်။ ဝါ-ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း၌ယှဉ်သော တရားမဟုတ်။ အနုပသမသံဝတ္တနိကော-သံသရာဝဋ်ဒုက္ခ၏ငြိမ်းအေးခြင်းကို ဖြစ်စေတတ်သော တရားမဟုတ်။

အန္တေဝါသီပနဿ အမှာကံ အာစရိယော အပရာမသိတဗ္ဗံ ပဏ္ဍမသတိ အနက္ကမိတဗ္ဗံ အက္ကမတိ။ ဒီ၊ ဋ္ဌ၊ ဝ၊ ၃၈။

အဿ-သို့သုပ္ပိယပရိဗိုဇ်၏။ အပရာမသိတဗ္ဗံ-မသုံးသပ်ထိုက်သော အရိယူပဝါဒကံကို။ ပရာမသတိ-သုံးသပ်နေ၏။ အနက္ကမိတဗ္ဗံ-မနင်းကျော်ထိုက်သော အရိယူပဝါဒကံကို။ အက္ကမတိ-နင်းကျော်၏။

အာစရိယေ ခေါပန ဂူထံဝါ အဂ္ဂိဝါ ကထုကံဝါ ကဏ္ဍသပ္ပံဝါ အက္ကမန္တေ သုလံဝါ အဘိရူပာန္တေ

ဆီလထွန်စာဝဋ် (၁)

ဟလာဟလံဝါ ဝိသံ ခါဒန္တေ ခါရောဒကံပိ၊ ပက္ခလုန္တေ နုရကပပိတံ ဝါ ပပတန္တေ န အန္တေဝါသိနာ တံ သဗ္ဗမနကာတဗ္ဗံ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၃၈။

ပန-ထိုသို့ပင်ဆရာဖြစ်သူက ရတနတ္ထယ၏ အဝဏ္ဏကိုပြောပါသော်လည်း။ ဂူထံ-ကျင်ကြီးကို။ အက္ကမန္တေဝါ-နှင့်သော်လည်းကောင်း၊ အဂ္ဂိ-မီးကို၊ အက္ကမန္တေဝါ-လည်းကောင်း၊ ကဏှကံ-ဆူးကို၊ အက္ကမန္တေဝါ၊ ကဏှသပွဲ-မြွေဟောက်ကို။ အက္ကမန္တေဝါ။ သူလဲ-တံကျင်ပေါ်သို့။ အဘိရဟန္တေဝါ-တက်သော်လည်းကောင်း။ ဟလာဟလံ-ထယ်ပြင်ထိုးခြင်းသကဲ့သို့ လွန်စွာထိုးခြင်းတတ်သော။ ဝါ-လတ်တလောသေစေတတ်သော။ ဝိသံ-အံ့ဆိပ်ကို၊ ခါဒန္တေဝါ-လည်းကောင်း။ ခါရောဒကံ-ကြမ်းတမ်းသောရေအလျင်သို့။ ပက္ခလုန္တေဝါ-ချော်ကျသော်လည်းကောင်း။ နရကပပိတံ-နရက်ချောက်သို့။ ပပတန္တေဝါ-ခုန်ချသော်လည်းကောင်း။ တံသဗ္ဗံ-ထိုအလုံးစုံသော အမှုသည်။ ဝါ-ကို။ အနကာတဗ္ဗံ-အတုလိုက်၍ ပြုထိုက်သည်။ နဟောတိ-မဟုတ်။

သော အစာနိတွာဝ ဂစ္ဆန္တော ဂီဝံ ဥက္ခိပိတွာ ဩလောကယမာနော ဘဂဝန္တံ အဒ္ဓသ ပုဒ္ဓသိရိယာ သောဘမာနံ ရတ္ထကမ္မလပရိက္ခိတ္တမိဝ ဇနိမကနကဂိရိသိရိရံ။ ဒီ၊ဋ္ဌ၊၁။၄၀။

သော-ထိုသို့ပင်။ ဂစ္ဆန္တော-သွားလသော်။ ဂီဝံ-လည်းပင်းကို။ ဥက္ခိပိတွာ-မြှောက်ချီ၍။ ဩလောကယမာနော-ကြည့်လသော်။ ရတ္ထကမ္မလပရိက္ခိတ္တံ-နိမြန်းသောကမ္မလာဖြင့်ကာရ်အပ်သော။ ဇနိမကနကဂိရိသိရိရံ-တရွေရွေသွားနေသော ရွှေတောင်ထွဋ်ကဲ့သို့။ ပုဒ္ဓသိရိယာ-ဘုရားရှင်၏အသရေစော်ဖြင့်။ သောဘမာနံ-တင့်တယ်တော်မူသော။ ဘဂဝန္တံ-ကို။ အဒ္ဓသ-မြင်ပြီ။

တဗ္ဗ ပန ဘဂဝန္တံ ပရိဝါရေတွာ ဌိတာ ဘိက္ခု သဗ္ဗေဝ အဝိတ္တာ သန္တုဋ္ဌာ ပပဝိတ္တာ အသံသဋ္ဌာ စောဒကာ ပါပဂရဟိနော ဝတ္တာရော ဝစနက္ခမာ သီလသမ္ပန္နာ သမာဓိပညာပိမုတ္တိပိမုတ္တိ ဉာဏဒဿနသမ္ပန္နာ။ ဒီ၊ဋ္ဌ၊၁။၄၁။

အဝိတ္တာ-ယုတ်မာသောအလိုမရှိကြကုန်။ သန္တုဋ္ဌာ-ပစ္စည်းလေးပါးတို့၌တင်းတိမ်ရောင့်ရဲကြကုန်၏။ ပပဝိတ္တာ-အပြားအားဖြင့်ကင်းဆိတ်ကြကုန်၏။ အသံသဋ္ဌာ-မင်း မင်း၏အမတ်ကြီးစသည့်နှင့်မရောနှောကြကုန်။ စောဒကာ-မကောင်းသဖြင့်ကျင့်သူတို့ကို စောဒနာတတ်ကြကုန်၏။ ပါပဂရဟိနော-မကောင်းမှုတို့ကိုကဲ့ရဲ့လေ့ ရှိကြကုန်၏။ ဝတ္တာရော-အပြောခံရသူ၏စီးပွားကိုလိုလားသောအားဖြင့် ပြောဆိုတတ်ကြကုန်၏။ ဝစနက္ခမာ-သူတပါးတို့၏ပြောဆိုခြင်းကိုခံနိုင်ကြကုန်၏။

တေသံ မဇ္ဈေ ဘဂဝါ ရတ္ထကမ္မလပါကာရပရိက္ခိတ္တောပိယ ကဗ္ဗနထမ္ဘော ရတ္ထပဒမသဏှမဇ္ဈဂတာပိယ သုဝဏ္ဏနာဝါ ပဝါဠဝေဒိကာပရိက္ခိတ္တောပိယော အဝိက္ခန္ဓော တာရာဂဏပရိဝါရိတောပိယ ပုဏ္ဏစန္ဒော မိဂပက္ခိနဋ္ဌိ စက္ခုနိ ပီဏယတိ။ ဒီ၊ဋ္ဌ၊၁။၄၂။

တေသံ-ထိုရဟန်းတော်တို့၏။ ရတ္ထကမ္မလပါကာရပရိက္ခိတ္တော-နိမြန်းသောကမ္မလာတံတိုင်းဖြင့်ကာရ်အပ်သော။ ကဗ္ဗနထမ္ဘောပိယ-ရွှေတိုင်သည်ကဲ့သို့လည်းကောင်း။ ရတ္ထပဒမသဏှမဇ္ဈတာ-နိမြန်းသောပဒမသကြာအပေါင်း၏အလယ်သို့ရောက်သော။ သုဝဏ္ဏနာဝါပိယ-လည်းကောင်း။ ပဝါဠဝေဒိကာပရိက္ခိတ္တော-သန္တာမှတ်တိုင်တို့ဖြင့်ကာရ်အပ်သော။ အဝိက္ခန္ဓောပိယ-လည်းကောင်း။ တာရာဂဏပရိဝါရိတောပိယ-ကြယ်တာရာအပေါင်းကာရ်အပ်သော။ ပုဏ္ဏစန္ဒောပိယ-လပြည့်ဝန်းကဲ့သို့လည်းကောင်း။ မိဂပက္ခိနဋ္ဌိ-သားငှက်တို့သော်မှလည်း။ စက္ခုနိ-မျက်လုံးတို့ကို။ ပီဏယတိ-နှစ်သက်၏။

န ဟာရာမိ န ဘဉ္ဇာမိ၊ အာရာ သိယံမိ ဝါရိဇံ။

အထ ကေန နဝဏ္ဏေ၊ ဂန္ဓတ္ထေနောတိ ဝုစ္စတိ။ ဒီ၊ဋ္ဌ၊၁။၄၃။

ဒေဝတေ-နတ်။ (အာလုပိ) အဟံ-သည်။ (ကတ္တာ) ဝါရိဇံ-ကြာကို။ နဟာရာမိ-ဆောင်လည်းမဆောင်ပါ။ န ဘဉ္ဇာမိ-ချိုးလည်းမချိုးပါ။ အာရာ-အဝေးမှ။ သိယံမိ-အနံ့ကိုနမ်းပါ၏။ အထ-ထိုသို့ဖြစ်ပါလျက်။ ကေနဝဏ္ဏေန-အဘယ်အံ့ကြောင်းကြောင့်။ ဂန္ဓတ္ထေနောတိ-နံ့သာသူရီးဟူ၍။ ဝုစ္စတိ-ဆိုအပ်ပါသနည်း။

ဣမသ္မိ ဟိ ဌာနေ ဗုဒ္ဓါဒိနံ ဝုဇ္ဈေ ပကာသေန္တော အတိတ္ထေန ပက္ခန္ဓော မေဗကထိကောတိ



ဗြဟ္မာပုဂ္ဂိုလ် (ဗြဟ္မာပုဂ္ဂိုလ်) ဦးစေ နတ် ဝေဇာ

နာသက္ကာ ဝတ္ထု။ ဤဒီသေသုဟိ ဌာနေသု မွေကထိကဿ ထာမော ဝေဒိတဗျော။ဒါ၊ဌာ၊၁။၃၉။
ဟိ-မှန်၏။ ဣမသ္မိဌာနေ-ဤရတနာသုံးပါး၏ဂုဏ်ကိုပြောပြရာ၌။ ပကာသေန္တော-ထင်ရှားပြီသော
ပုဂ္ဂိုလ်သည်။ ဝါ-ကို။ အတိတ္ထေ-သက်ဝင်ရာမဟုတ်သောဆိပ်ကမ်းတို့သို့။ ပက္ခန္ဓော-ပြေးဝင်သော။ မွေကထိ
ကော-မွေကထိကပုဂ္ဂိုလ်တည်း။ ဤဒီသေသု-ဤကဲ့သို့ရှုအပ်ကုန်သော။ ဌာနေသု-အရာတို့၌။ ထာမော-
ဉာဏ်အစွမ်းကို။ ဝေဒိတဗျော-၏။

ပုန ဣတရော အဝဏ္ဏံ ဣတရော ဝဏ္ဏန္တိ ဖေဝံ အာစရိယော သာရုဖလကော ဝိသရက္ခအာဏံ
အာကောဋယမာနော ပုနပျုနံ ရတနတ္ထယဿ အဝဏ္ဏံ ဘာသတိ။ ဒါ၊ဌာ၊၁။၃၉။၄၀။

ဣတရော-တပည့်မှတစ်ပါးသောဆရာသည်။အဝဏ္ဏံ။ဘာသတိ။ဣတရော-ဆရာမှတစ်ပါးသော
တပည့်သည်။ဝဏ္ဏံ။ဘာသတိ။သာရုဖလကော-အနှစ်ဖြစ်သောပျဉ်ချပ်၌။ဝါ-ကောင်းမြတ်သောပျဉ်ချပ်၌။ဝိသရက္ခ
အာဏံ-အဆိပ်ရှိသော သစ်သား မယ်နမိုကို။ အာကောဋယမာနောဝိယ-စိုက်နှက်သကဲ့သို့လည်းကောင်း။

အန္တေဝါသိ ပန သုဝဏ္ဏရတေမထိမယာယ အာဏိယာ တံ အာဏံ ပဋိဗဟယမာနောဝိယ
ပုနပျုနံ ရတနတ္ထယဿ ဝဏ္ဏံ ဘာသတိ။ ဒါ၊ဌာ၊၁။၄၀။

သုဝဏ္ဏရတေမထိယာယ-ရွှေငွေပတ္တမြားတို့ဖြင့်ပြုအပ်သော။ အာဏိယာ-မယ်နဖြင့်။ဝါ-စိုဖြင့်။
တံအာဏံ-ဆရာစိုက်နှက်အပ်သောမယ်နကို။ဝါ-စိုကို။ပဋိဗဟယမာနောဝိယ-တားမြစ်သကဲ့သို့လည်းကောင်း။
တသ္မိဌ ပန ဒိဝေသေ ယေဘုယျေန အသီတိမဟာထေရော မေယဝဏ္ဏံ ပံသုကုလံ ကေသံ
ကရိတွာ ကတ္တရဒဏ္ဍံ အာဒါယ သုဝဓမ္မဝဋ္ဌိတာဝိယ ဂန္ဓဟတ္ထိနော ဝိဂတဒေါသာ ဝန္တဒေါသာ
ဘိန္နကိလေသာ ဝိဇ္ဇိတဇ္ဇော ဆိန္ဒုဗန္ဓနာ ဘဂဝန္တံ ပရိဝါရယိသု။ ဒါ၊ဌာ၊၁။၄၁။

တသ္မိဒိဝေသေ-ထိုနာဠန္ဒာမြို့ကိုကြွရာနေ၌။မေယဝဏ္ဏံ-မိုးတိမ်နီအဆင်းရှိသော။ပံသုကုလံ-ကို။ ကတ္တရ
ဒဏ္ဍံ-တောင်ဝှေးကို။သုဝဓမ္မဝဋ္ဌိတာ-ကောင်းသောချုပ်ဝတ်တန်းဆာတည်းဟူသော၊ ချုပ်ဝတ်တန်းဆာ ရှိကုန်သော။
ဂန္ဓဟတ္ထိနောဝိယ-လည်းကောင်း။ဝိဂတဒေါသာ-ကင်းသောကိလေသာ အပြစ်ရှိကုန်သည်။ဝန္တဒေါသာ-ထွေး
အနိပြီးသော-သည်။ဘိန္နကိလေသာ-ဖျက်အပ်ပြီးသော-သည်။ ဝိဇ္ဇိတဇ္ဇော-မြေရှင်းအပ်ပြီးသော တဏှာအရွှပ်
အထွေးရှိကုန်သည်။ ဆိန္ဒုဗန္ဓနာ-ဖြတ်အပ်ပြီးသော-ဓာဏှာအနှောင်အဖွဲ့ရှိကုန်သည်။ဟုတွာ။

ပရိဗ္ဗာဇကော အတ္တနော ပရိသံ အဝလောကေသိ။ သာ ဟောတိ ကာဒေဏ္ဍကေ ဩလမ္ဗေတွာ
ဂဟိတောလုဂ္ဂဝိလုဂ္ဂဝိဋ္ဌကတိဒဏ္ဍမောရပိဉ္စမတ္ထိကာပတ္တပသိဗ္ဗကကုဏ္ဍိကာဒိနေကပရိက္ခာ
ဘာရဘာရိတာ။ ဒါ၊ဌာ၊၁။၄၂။

ပရိဗ္ဗာဇကော-သုဂ္ဂိယပရိမိသံသည်။ သာ-ထိုမိမိ၏ပရိသတ်သည်။ ကာဒေဏ္ဍကေ-ထမ်းပိုးဟူသော
တုတ်၌။ ဩလမ္ဗေတွာ-တွဲလျားကျစေ၍။ ဂဟိတောလုဂ္ဂ။ ပ ။ဘာရဘာရိတာ-ယူအပ်ပြီးသောအောက်အဖို့
အားဖြင့်ပျက်စီး အထူးထူးအပြားပြားပျက်စီးသော အင်းပျဉ်ငယ် သုံးချောင်းထောင့်ခွေးခြေ ဥဒေါင်းပြီးစီး
မြေသပိတ်အိတ်ငယ် ရေကရား အစရှိသော များသောပရိက္ခရာဝန်တို့ဖြင့် ပြည့်သည်။ ဟောတိ။

“အသုကဿ ဟတ္ထာသောဘနာ အသုကဿ ပါဒါ”တိ ဝေမာဒိ နိရတ္ထကဝစနာ ဗုဒ္ဓရာ
ဝိကိတ္ထဝါစာ အဒဿနိယာ အပါသာဒိကာ။ ဒါ၊ဌာ၊၁။၄၂။

အသုကဿ-ထိုမည်သူ၏။ဟတ္ထာ-တို့သည်။သောဘနာ-တင့်တယ်ပါပေကုန်စွ။ကူတိ-ဝေမာဒိနိရတ္ထ
ကဝစနာ-ဤသို့အစရှိသော အကျိုးမရှိသော စကားရှိသည်။မုခရာ-ကြမ်းတမ်းသောနှုတ်ရှိသည်။ဝိကိတ္ထဝါစာ-
ဖရိဖရဲ ကြသောစကားရှိသည်။အဒဿနိယာ-မကြည့်ရှုအပ် မကြည့်ရှုသင့်သည်။အပါသာဒိကာ-ကြည်လင်ခြင်း
ကို မဖြစ်စေတတ်သည်။ဟောတိ။(ပကတိကတ္တား ထံည့်လိုက “သာပရိသာ”ဟုထည့်။)

ဣဒါနိ တေန ဘဂဝတော ဝဏ္ဏော ဝတ္ထဗော ဘဝေယျ။ယသ္မာ ပနေသ လာဘသက္ကာရဟာနိယာ
စေဝ ပက္ခဟာနိယာစ နိစ္စမ္ပိ ဘဂဝန္တံ ဥဿူယတိ။ ဒါ၊ဌာ၊၁။၄၂။

ဣဒါနိ-မိမိပရိသတ်ကို မြင်ရာဤအခါ၌။တေန-ထိုပရိမိသံသည်။ပန-ထိုသို့ပင် ပြောဆိုထိုက်ပါသော်

သီလဇ္ဇာန်တရား (၁)

လည်းသေ-သော-ဤပရိနိဗ္ဗာန်သည်။ လာဘသက္ကာရဟာနိယာစေ-လာဘသက္ကာရ၏ ဆုတ်ယုတ်ခြင်းကြောင့်
လည်းကောင်း။ ပက္ခဟာနိယာစ-အသင်းအပင်း၏ ဆုတ်ယုတ်ခြင်းကြောင့်လည်းကောင်း။ ဥဿယုတ်-ငြူစု၏။

ဗုဒ္ဓုပ္ပါဒတော ပန ပဋ္ဌာယ ပရိဟိနလာဘသက္ကာရာ ဟောန္တိ သူရိယဂ္ဂမနေ ခဇ္ဇောပနကာဝိယ
နိဿိရိကတံ အာပဇ္ဇန္တိ။ ဒိဋ္ဌာ၊ ၄၂။

ပန-ဗုတ်ခိတ်ကာ။ ပရိဟိနလာဘသက္ကာရာ-ယုတ်လျော့သောလာဘ် ပူဇော်သက္ကာရရှိကုန်သည်။ ဟောန္တိ-
သူရိယဂ္ဂမနေ-နေထွက်ရာအခါ၌။ ခဇ္ဇောပနကာဝိယ-ပိုးစုန်းကြူးတို့ကဲ့သို့။ နိဿိရိကတံ-အသရေမရှိကုန်
၏အဖြစ်သို့။ အာပဇ္ဇန္တိ-ဥပမာ အတွင်းသွင်း+အပြင်ထုတ် မေးနိုင်သည်။]

ဣတိ ဣမေဟိ ဒွိဟိ ကာရဏေဟိ အယံ ပရိဗ္ဗာဏော ယသွာ နိစ္စဋ္ဌိ ဘဂဝန္တံ ဥဿယုတိ၊
တသွာ တံ ဥဿယုတိသုဂ္ဂါရံ ဥဂ္ဂိရန္တော ရတနတ္ထယဿ အဝဏ္ဏမေဝ ဘာသတိတိ ဝေဒိဗ္ဗော။
ဒိဋ္ဌာ၊ ၄၂။

ဣမေဟိ ဒွိဟိကာရဏေဟိ-လာဘသက္ကာရနှင့်အသင်းအပင်းတို့မှ ဆုတ်ယုတ်ခြင်းဟူသောအကြောင်း
နှစ်မျိုးတို့ကြောင့်။ တံဥဿယုတိသုဂ္ဂါရံ-ယုံငြူစုခြင်း အဆိပ်တည်းဟူသော အနိဗ္ဗာန်ကို။ (ဝါ) ထိုငြူစုခြင်းတည်း
ဟူသော အဆိပ်ကို အနိဗ္ဗာန်ကို။ ဥဂ္ဂိရန္တော-အနိထုတ်လျက်။

တဿ ကိရ ဒွါရသမိပေ တရုဏအမ္မရက္ခော အတ္ထိ။ တံ အမ္မလဋ္ဌိကာတိ ဝဒန္တိတဿ
အဝိဒူရေ ဘဝတ္တာ ဥယျာနဋ္ဌိ အမ္မလဋ္ဌိကာတွေဝ သရံ ဂတာ။ ဒိဋ္ဌာ၊ ၄၂။

တဿ-ထိုဥယျာဉ်၏။ တံ-ထိုနုပျိုသောသရက်ပင်ကို။ တဿ-ထိုနုပျိုသောသရက်ပင်၏။ ဥယျာနဿ- ၏။
ဝါ-သည်။ (သမ္ပန်)ဘဝတ္တာ-ဖြစ်သည်၏ အဖြစ်ကြောင့်။

တံ ဆာယုဒကသမ္ပန္နံ ပါကာရပရိက္ခိတ္တံ သုယောဓိတဒွါရံ မဉ္ဇူသာဝိယ သုဂုတ္တံ။ ဒိဋ္ဌာ၊ ၄၂။
တံ-ထိုအမ္မလဋ္ဌိကဥယျာဉ်သည်။ ဆာယုဒကသမ္ပန္နံ-အရိပ်၊ ရေတို့နှင့်ပြည့်စုံသည်။ ပါကာရပရိက္ခိတ္တံ-
တံတိုင်းတို့ဖြင့်ကာရံအပ်သည်။ သုယောဓိတဒွါရံ-ကောင်းစွာတပ်အပ်သော တံခါးရှိသည်။ မဉ္ဇူသာဝိယ-ဗုတံ
တံသင်းကဲ့သို့။ (သေတ္တာကဲ့သို့) သုဂုတ္တံ-ကောင်းစွာစောက်ရှောက်အပ်သည်။ ဝါ-ကောင်းစွာလုံခြုံသည်။ ဟောတိ။

သာ ဟိ ပရိသာ အတ္ထနောစ သိက္ခိတသိက္ခတာယ သတ္တရိစ ဂါရဝေနာတိ ဒွိဟိ ကာရဏေဟိ
နိဝါတေ ပဒီပသာခါဝိယ နိစ္စလာ သန္နိသိန္နာဝ အဟောသိ။ ဒိဋ္ဌာ၊ ၄၃။

ဟိ-မှန်း။ သာပရိသာ-ထိုရဟန်းတော်ပရိသတ်သည်။ သိက္ခိတသိက္ခတာယစ-သင်အပ်ပြီးသောသိက္ခာ
ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ သတ္တရိ-မြတ်စွာဘုရား၌။ ဂါရဝေနစ-ရှိသေလေးစားသည်၏ အဖြစ်
ကြောင့်လည်းကောင်း။ နိဝါတေ-လေမရှိသော အရပ်၌။ ပဒီပသာခါဝိယ-ဆီးမီးလျှံကဲ့သို့။ နိစ္စလာ-တုန်လှုပ်ခြင်း
မရှိသည်။ ဟုတ္တာ။ သန္နိသိန္နာဝ-ကောင်းစွာထိုင်နေသည်သာလျှင်။ အဟောသိ-ပြီ။

တတ္ထ ကေစိ ဟတ္ထံ ဒိပန္တိကေစိ ပါဒိကေစိ ဝိပုလန္တိကေစိ နိလ္လာလိတဖိတိ ပဏ္ဍရိတခေဋ္ဌာ
ဒန္တေ ခါဒန္တာ ကာကစ္ဆာမာနာ ဃရုယရူပသင်္ဂဟော သယန္တိ။

တတ္ထ-ထိုသုပ္ပိယပရိနိဗ္ဗာန်၏ ပရိသတ်တို့တွင်။ ကေစိ-အချို့သော ပရိနိဗ္ဗာန်တို့သည်။ ဟတ္ထံ-လက်ကို။ ဒိပန္တိ-
ပစ်လွှတ်ကြကုန်၏။ ဝိပုလန္တိ-အထူးထူးအပြားပြား ပြောဆိုကြကုန်၏။ (သဒ္ဓ)ဝါ-ယောင်ရမ်းကြကုန်၏။
နိလ္လာလိတဖိတိ-ထွက်သောလျှာရှိကြကုန်သည်။ ပဏ္ဍရိတခေဋ္ဌာ-ယိုစီးသော တံထွေးရှိကြကုန်သည်။ ဒန္တေ-သွားတို့ကို။
ခါဒန္တာ-ခါကြကုန်သည်။ တစ်နည်း-ဒန္တေခါဒန္တာ-သွားကြိတ်ကြကုန်သည်။ ကာကစ္ဆာမာနာ-ကိုး၏ အသံနှင့်တူသော
အသံကို ဆိုပြည်ကြကုန်သည်။ ယရုယရူပသင်္ဂဟော-ယရုယရူပဟူသော ရှုသက်ရှိကြကုန်သည်။ ဟုတ္တာ သယန္တိ။
မဏ္ဍလမာဠေတိ ကတ္တစိ ဒွေ ကတ္တိကာ ဂဟေတွာ ဟံသာကစ္ဆန္နေန ကတာ ကုဋ္ဌာဂါရ
သာလာပိ “မဏ္ဍလမာဠေ”တိ ဝုစ္စတိ။ ဒိဋ္ဌာ၊ ၄၃။

မဏ္ဍလမာဠေတိ တွေ ဝိနိစ္ဆယော ဝေ ဝေဒိတဗ္ဗော (ထည့်)ကတ္တစိ-အချို့သောပါဠိရုပ်တို့၌။ ဒွေ- ကုန်သော။
ကတ္တိကာ-အထွတ်တို့ကို။ ဟံသာကစ္ဆန္နေန-ဟံသာတောင်နှင့်တူသော ဖုံးခြင်းဖြင့်။ ကတာ-သော။ ကုဋ္ဌာဂါရသာလာပိ-

ဧည့် ဖျဉ်း (ဖျဉ်း နည်း) ဤ စာ နှစ် စာ လေး

အထွဋ်ရှိသောအိမ်ကိုလည်း။-အထွဋ်နှင့်ယှဉ်သော အိမ်ကိုလည်း။

တတ္ထ အန္ဓဿ ပဗ္ဗတာရောဟဏံ ဝိယ နိစ္စံ န ဟောတိတိ အတ္ထရိယံ။ ဒီဌ၊၁၊၄၃။

တတ္ထ-ထိုအတ္ထရိယံ အာဂုသော-အစရှိသော စကား၌။(အတ္ထော ဝေ ဝေဒိတဗ္ဗော)အန္ဓဿ-သူကမ်း
၏။ပဗ္ဗတာရောဟဏံ-တောင်ပေါ်တက်ခြင်းသည်။နိစ္စံ-အမြူ။နဟောတိဝိယ-မဖြစ်သကဲ့သို့။တထာ-တူ။ယံ-
အကြင်အရာသည်။နိစ္စံ န ဟောတိ။ကူတိ-ကြောင့်။တံ-ထိုအကြောင်းအရာသည်။အတ္ထရိယံ-မည်၏။

အဘူတပုဗ္ဗံ ဘူတန္တိ အဗ္ဗုတံ ဥဘယမ္ပေတံ ဝိမုယသေဝါဝိဝစနံ။ ဒီဌ၊၁၊၄၃။

အဘူတပုဗ္ဗံ-ရှေး၌မဖြစ်ဘူးသည်။ဟုတွာ။ဘူတံ-ယခုဖြစ်သည်တည်း။ကူတိ-ကြောင့်။အဗ္ဗုတံ- မည်၏။
ဝေတံဥဘယန္တိ-ဤအတ္ထရိယံ အဗ္ဗုတဟူသော ပုဒ်နှစ်ပုဒ်အပေါင်းသည်လည်း။ဝိမုယသေဝ-အံ့ဩအပ်
သော အကြောင်းအရာကိုသာ။အဝိဝစနံ-ဟောသောသဒ္ဓါတည်း။

ဟတ္ထတလေ ဌပိတံ အာမလကံဝိယ သဗ္ဗညေယျမ္ပေ ပဿတာ။ ဒီဌ၊၁၊၄၄။

ဟတ္ထတလေ-လက်ဝါးပြင်၌။ ဌပိတံ-ထားအပ်သော။ အာမလကံ-သျှိရားသီးကို။ဝါ-ဆီးဖြူသီးကို။
ပဿတိဝိယ-သို့။(တထာ-တူ)သဗ္ဗညေယျမ္ပေ-အလုံးစုံသောသိဖွယ်တရားကို။ပဿတာ-သဗ္ဗညုတဉာဏ်ဖြင့်
မြင်တော်မူသော။

ဘဂဝါ ကတဘတ္တကိစ္စော တေသံ သတ္တာနံ စိတ္တသန္တာနာနိ ဩလောကေတွာ တထာ ဓမ္မံ
ဒေသေတိ။ယထာ ကေစိ သရဏဂမနေသု ပတိဌဟန္တိ ဒီဌ၊၁၊၄၅။

ဘဂဝါ-သည်။ ကတဘတ္တကိစ္စော-ပြုအပ်ပြီးသောဆွမ်းကိစ္စရှိတော်မူသည်။ ဟုတွာ။တေသံ သတ္တာနံ-
တို့၏။ စိတ္တသန္တာနာနိ-စိတ်အစဉ်တို့ကို။ ဩလောကေတွာ-၍။ယထာ-အားဖြင့်။ဓမ္မေ-တို့ကို။ဒေသိယမာနေ-
ဟောတော်မူအပ်သော်။ကေစိ-အချို့သောသတ္တဝါတို့သည်။သရဏဂမနေသု-တို့၌။ ပတိဌဟန္တိ-ကုန်၏။တထာ
-ဖြင့်။ ဓမ္မံ-ကို။ ဒေသေတိ-ဟောတော်မူ၏။(ယထာ+တထာ နိယံအတိုင်း)

တတိယကောဌာသေ ပစ္စုဌာယ နိသီဒိတွာ ပုရိမဗုဒ္ဓါနံ သန္တိကေ ဒါနသီလာဒိဝသေန
ကတာမိကာရပုဂ္ဂလဒဿနတ္ထံ ဗုဒ္ဓစက္ခုနာ လောကံ ဝေါလောကေတိ။ ဒီဌ၊၁၊၄၆။

တတိယကောဌာသတော-ညဉ့်၏တတိယအကြိမ်။ပစ္စုဌာယ-တဖန်ထတော်မူ၍။ကတာမိကာရပုဂ္ဂလ
ဒဿနတ္ထံ-ပြုအပ်ပြီးသော အဓိကာရရှိသောပုဂ္ဂိုလ် တို့ကို ကြည်တော်မူခြင်းအကျိုးငှါ။ ဗုဒ္ဓစက္ခုနာ-ဘုရားရှင်၏
မျက်လုံးတော်ဖြစ်သော ကူကြိုယပရောပရိယတ္တိဉာဏ် အာသယာနုဿယဉာဏ်တော်ဖြင့်။

ယေနာတိ ယေနဒိသာဘာဂေန သော ဥပသကံမိတဗ္ဗော။ဘုမ္မတ္ထေဝါ ဝေတံ ကရဏဝစနံ
ယသ္မိံ ပဒေသေ သော မဏ္ဍလမာဠော၊ တတ္ထ ဂတောတိ အယမေတ္ထ အတ္ထော။ ဒီဌ၊၁၊၄၇။

သောမဏ္ဍလမာဠော-သို့။(တေနဒိသာဘာဂေန-ဖြင့်။မဏ္ဍလမာဠံ-သို့။ဥပသကံမိ။နိယမဝါကျထည်)
ဝါ-တစ်နည်း။ဝေတံ-ဤယေနတေန ဟူသောပုဒ်နှစ်ပါးအပေါင်းသည်။ဘုမ္မတ္ထေ-သတ္တမိအနက်၌။ကရဏဝစနံ-
ကရိုဏ်းဝိဘတ်ရှိသောသဒ္ဓါတည်း။တတ္ထ-ထိုအရပ်၌။ဝါ-သို့။ဂတော-ကြွတော်မူပြီး။တ္ထေ-ဤယေန မဏ္ဍလ
မာဠော တေနပသကံမိ ဟူသောဝါကျ၌။ အတ္ထော။

တတော“ကထဉ္စိနာမံ မာဒိသဿ သတ္ထုသန္တိကေ ကမ္မဌာနံ ဂဟေတွာ ဝိဟရန္တံ ကုမံ
ကုလပုတ္တံ အကုသလဝိတက္ကော အဘိဘဝိတွာ အနမတဂ္ဂေ ဝဋ္ဋဒက္ခေ သံသာဒေဿန္တိ”တိ။

ဒီဌ၊၁၊၄၈။

တတော-ထိုသို့မြင်တော်မူခြင်းကြောင့်။ကထံဟိ-အဘယ်ကြောင့်။သတ္ထု-ဘုရားရှင်၏။ သန္တိကေ-အထံ၌။
(ဝါကျကြ)သတ္ထုသန္တိကေ-မြတ်စွာဘုရားအထံ၌။(သမာသံကြ) အဘိဘဝိတွာ-လွမ်းမိုး၍။အနမတဂ္ဂေ-
မသိအပ်သောအစရှိသော။ဝါ-သိအပ်သော အစမရှိသော။ဝဋ္ဋဒက္ခေ-ဝဋ်ဆင်းရဲ၌။သံသာဒေဿန္တိနာမ-နှစ်မြုပ်
စေကုန်တုံဘိသနည်း။(နာမသဒ္ဓါ ပုစ္ဆာဇောတကကြ)

ယဿ ဝိဋ္ဌံ အတ္ထံ သော တံ ပညပေတိ။ယဿ နတ္ထိ။သော မဉ္ဇဝါ ဖလကံဝါ ကဋ္ဌဝါ ပါသာ

ဆီလဆွန်စာစဉ် (၁)

ထံဝါ ဝါလကပုဉ္ဇဝါ ပညပေတိ တံ အလဘမာနော ပုရာထပဏ္ဍာနိပိ သက်စိတွာ တတ္ထ ပံသုကူလံ ပတ္ထရိတွာ ဌပေန္တိ။ ဒီဌ၊၁။၄၉။

ယဿ-အကြင်ရဟန်း၏။ဝါ-မှာ။ ပိဋ္ဌ-အင်းပျဉ်သည်။အတ္ထိ။ သော-ထိုရဟန်းသည်။တံ-ထိုအင်း ပျဉ်ကို။ဖလကံဝါ-ပျဉ်ချပ်ကိုသော်လည်းကောင်း။ကံဋ္ဌဝါ-သစ်သားကိုသော်လည်းကောင်း။ပါသာထံဝါ-ကျောက် ဖျာကိုသော်လည်းကောင်း။ဝါလံကပုဉ္ဇဝါ-သဲအစုကိုလည်းကောင်း။တံ-ထိုညောင်စောင်းစသည်ကို။အလဘမာ နာ-မရကုန်လဲသော်။ပုရာထပဏ္ဍာနိပိ-သစ်ရွက်ဟောင်းတို့ကိုလည်းကောင်း။သက်စိတွာ-စု၍။တတ္ထ-ထိုသစ် ရွက်ဟောင်းတို့၍။ပံသုကူလံ-ပံသုကူသင်္ကန်းကို။ပတ္ထရိတွာ-ခင်း၍။

ဝေ နိသိန္နော ပန ဇာနန္တောယေဝ ကထာသမုဋ္ဌာပနတ္ထံ ဘိက္ခု ပုစ္ဆိ တေ စဿ သဗ္ဗံ ကထယိသု၊ တေန ဝုတ္တံ နိသဇ္ဇ ခေါ ဘဂဝါတိ အာဒိ။ ဒီဌ၊၁။၄၉။

ပန-ဆက်။နိသိန္နော-ထိုင်နေတော်မူပြီးသည်။ သမုဋ္ဌာနော။ဘဂဝါ-(ကတ္တာ) ကထာသမုဋ္ဌာပနတ္ထံ- စကားအထူးကို ကောင်းစွာ ပေါ်ထွက်စေတော်မူခြင်းအကျိုးငှါ။တေစ-ထိုရဟန်းတို့သည်လည်း။အဿ-ထိုမြတ် စွာဘုရားအား။သဗ္ဗံ-အလုံးစုံသော အကြောင်းအရာကို။

ကာယနေတ္တာတိပိ ပါဠိ၊ တဿာ ကတမာယ န တ္ထောတိ အတ္ထော။ ကာယနေတ္တာတိပိ ပါဠိ၊ တဿာပိ ပုရိမောယေဝ အတ္ထော။ ဒီဌ၊၁။၄၉။

တဿာ-ထိုပါဠိတော်၏။တ္ထ-ဤနေရာ၌။ကတမာယ-သော။(ကထာယ-ဖြင့်။သန္တိသိန္နာ-ကုန်သည်။ ဘဝထ)န-နည်း။တဿာပိ-ထို ကာယနေတ္တဟူသော ပါဠိတော်၏လည်း။ ပုရိမော-ရှေးဖြစ်သော ကာယနေတ္တ ဟူသော။ အတ္ထောယေဝ။

အန္တရာကထာတိ ကမ္မဋ္ဌာနမသိကာရဉ္စေသပရိပုတ္တာဒိနံ အန္တရာ အညာ ကောကထာ။ဒီဌ၊၁။၅၀။
ကမ္မဋ္ဌာန။ ပ ပုရိပုတ္တာဒိနံ-ကမ္မဋ္ဌာန်းကိုနည်းသွင်းခြင်း ပါဠိတော်ကိုရွတ်ပြခြင်း အနက်အဓိပ္ပါယ်ကို အဖန်ဖန်မေးခြင်း အစရှိသည်တို့မှ။အန္တရာ အညာ-တစ်ပါးအခြားသော။(တစ်နည်း)ကမ္မဋ္ဌာန။ပ။ဒိနံ- အစရှိသည် တို့၏။အန္တရာ-အကြားဖြစ်သော။အညာ-အခြားသော။ကော-တစ်ပါးသော။ကထာ-စကားသည်။(ကာပန- အဘယ်နည်း။)

ဝိပွကတာတိ မမ အာဂမနပစ္စယာ အပရိနိဋ္ဌိတာ သိခံ အပ္ပတ္တာ။ ဒီဌ၊၁။၅၀။

အာဂမနပစ္စယာ-လာခြင်းဟူသော အကြောင်းကြောင့်။အပရိနိဋ္ဌိတာ-မပြီးသေးသော။သိခံ-အထွဋ် အထိပ်သို့။အပ္ပတ္တာ-မရောက်သေးသော။(အန္တရာကထာ-အကြား၌ဖြစ်သော စကားသည်။ကာပန-နည်း။)

ယာနိ ပန ပရိပုတ္တာ ခေါ ရာဟုလဿ ဝိပုတ္တိပရိပါစနိယာ မ္ဗော၊ယန္တုနာဟံ ရာဟုလ ဥတ္တရိ အာသဝါနံ ခယေ ဝိနေယုန္တိ ဝေ ပရေသံ အဇ္ဈာသယံ ခန္တိ မနံ အဘိနိဟာရံ ဗုဇ္ဈနဘာဝံ အဝေက္ခိတွာ ပရဇ္ဈာသယဝသေန ကထိတာနိ။ဒီဌ၊၁။၅၀။

ပန-ကာ။ယာနိ-အကြင်သူတို့ကို။ဝိပုတ္တိပရိပါစနိယာ-ကိလေသာတို့မှလွတ်သော အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်ကုန်သော။မ္ဗော-သဒ္ဓါခြေစသော တရားတို့သည်။ပရိပုတ္တာ-ရင့်ကျက်ကုန်ပြီ။ခယေ-ကုန်ခြင်း အကျိုးငှါ။ဝါ-ကုန်ကြောင်းဖြစ်သော ဓမ္မဒေသနာအရာ၌။ယန္တုနာဟံ-အကယ်၍ဆုံးမရပါမူကား ကောင်း လေစွးအဇ္ဈာသယံ-လွန်လွန်ကဲကဲ စွဲမြဲစွာနည်းသွင်းခြင်းကို။ခန္တိ-ဉာဏ်ဖြင့်ရှုလျက် နှစ်သက်ခြင်းကိုလည်းကောင်း။ မနံ-စိတ်အလိုကိုလည်းကောင်း။အဘိနိဟာရံ-ရှေ့ဆောင်ကြောင်း ဆုတောင်းမှုကိုလည်းကောင်း။ဗုဇ္ဈနဘာဝံ- သိနိုင်ခြင်း၏ သဘောကိုလည်းကောင်း။ပရဇ္ဈာသယဝသေန-သူတစ်ပါးတို့၏ အဇ္ဈာသယနှင့် စပ်သဖြင့်။က ထိတာနိ-ဟောတော်မူအပ်ကုန်ပြီ။

တတ္ထ မမန္တိ သာမိဝစနံ၊မမာတိ အတ္ထော။ဝါသဗ္ဗေါ ဝိကပ္ပနတ္ထော။ပရေတိ ပဋိရုန္တိ သတ္တာ။ တတြာကံ၊ ယေ အဝတ္ထံ ဝဒန္တိ တေသု။ ဒီဌ၊၁။၅၂။

တတ္ထ-ထိုမမံ ဝါ ဘိက္ခဝေ ပရေအဝတ္ထံ ဘာသေယျံ အစရှိသောဒေသနာတော်၌။မမန္တိ- မမံဟူသော

ဓမ္မိ ဗျူဟာ (ဖြစ် နည်း) ဤ စာ နှစ် မေး ဝေ

ဒေသနာတော်သည်။ သာမိဝစနံ-သာမိဝိဘတ်ရှိသောသဒ္ဓါတည်း။ မမ-ငါ့ဘုရား၏။ ပဋိပိရုဒ္ဓါ-သာသနာတော်၏ ဆန့်ကျင်ဘက်ဖြစ်ကုန်သော။ ယတ္ထာ-တို့သည်။ (ဘာသေယျ) ယေ-အကြင်သတ္တဝါတို့သည်။ တေသု-ထိုအဝဏ္ဏကို ပြောသော သတ္တဝါတို့၌။ (အတ္ထော သမ္ပန်မေးနိုင်။ မမံတိပဒဿ-ဟု ခံ။)

ဝေမေတ္တ န္ဒီဟိ ပဒေဟိ သင်္ခါရကုဋေ၊ ဝကေန ဝေဒနက္ခန္ဓာတိ။ ခန္ဓာ ဝုတ္တာ။

တ္ထေ-ဤသုံးပုဒ်တို့တွင်။ န္ဒီဟိ-နှစ်ပါးကုန်သော။ ပဒေဟိ-အာယာတော အနဘိရန္တိ-ဟူသော ပုဒ်တို့ဖြင့်။

ဝကေန-အပုစ္စယောဟူသော တစ်ပါးသောပုဒ်ဖြင့်။ (သဗ္ဗနာမ်အစွဲ)

ကုဒ္ဓေါ အတ္ထံ န ဇာနာတိ၊ ကုဒ္ဓေါ ဓမ္မံ န ပဿတိ။

အန္တံ တမံ တဒါ ဟောတိ၊ ယံ ကောဓော သဟတေ နရံ။ ဒိဌာ၊ ၁၊ ၅။

ကုဒ္ဓေါ-အမျက်ထွက်သော ပုဂ္ဂိုလ်သည်။ ဝါ-စိတ်ဆိုးသော ပုဂ္ဂိုလ်သည်။ အတ္ထံ-အနက်အဓိပ္ပါယ်ကို။ နဇာနာတိ။ ဓမ္မံ-ပါဠိကို။ နပဿတိ။ ယံ(ယသ္မိ) ကာလေ-၌) ကောဓော-သည်။ နရံ-သတ္တဝါကို။ သဟတေ-လွမ်းမိုး၏။ တဒါ-၌။ အန္တံ-ပညာစက္ခု ကဏ္ဍ်းအောင်ပြုတတ်သော မောဟဟူသော အဓိကံမှောင်သည်။ ဟောတိ။

လုဒ္ဓေါ အတ္ထံ နဇာနာတိ-၌ နည်းတူ။ လုဒ္ဓေါ-လိုခြင်မက်မောသူသည်။ ဝါ-လောဘကြီးသူသည်။

အနတ္ထဇနေနော ကောဓော၊ ကောဓော စိတ္တပ္ပကောပနော။

ဘယမန္တရတော ဇာတံ၊ တံ ဇေနာ နာဝဗုဇ္ဈတိ။ ဒိဌာ၊ ၁၊ ၅။

ကောဓော-သည်။ အနတ္ထဇနေနော-အကျိုးမဲ့ကို ဖြစ်စေတတ်၏။ စိတ္တပ္ပကောပေန-စိတ်ကိုပျက်စီးစေတတ်၏။ အန္တရတော-အတွင်းမှ။ ဝါ-စိတ်မှ။ ဘယံ-သည်။ ဇာတံ-ကောဓေါအစွမ်းဖြင့် ဖြစ်၏။ တံ-ထိုအနတ္ထဇနသဘောရှိသော ကောဓကို။ ဇေနာ-လူအပေါင်းသည်။ နာဝဗုဇ္ဈတိ-ထိုးထွင်း၍ မသိနိုင်။

အနတ္ထဇနေနော လောဘော-စသည်နည်းတူ သိ။

ဗုဒ္ဓေါတိ ကိတ္တန္တယဿ၊ ကာယေ ဘဝတိ ယာ ပီတိ။

ဝရမေဝ ဟိ သာ ပီတိ၊ ကသိဏေနာပိ ဇမ္ဗူဒီပဿ။ ဒိဌာ၊ ၁၊ ၅။

ဗုဒ္ဓေါတိ-ဗုဒ္ဓေါ ဗုဒ္ဓေါဟူ၍။ ဝါ-ဘုရားဘုရားဟူ၍။ ကိတ္တန္တယဿ-မိမိစိတ်တွင် ဂုဏ်တော်ထင်၍ ကြည်လင်ညွတ်ပြောင်း ရွတ်ဆိုသော သူတော်ကောင်း၏။ ကာယေ-၌။ ယာပီတိ-သည်။ ဘဝတိ။ သာပီတိသည်။ ဇမ္ဗူဒီပဿ-သပြေကျွန်း၏။ ကသိဏေနာပိ-အလုံးစုံ၏ အဖြစ်ထက်လည်း။ ဝရမေဝ-မြတ်သည်သာ။

တေနေ ဝါယသွာ ဆန္ဒောပိ ယာဝ ဗုဒ္ဓေါ န ဖရိနိဗ္ဗာယိ၊ တံဝ ပိသေသံ နိဗ္ဗတ္တေတုံ နာသက္ခိ။ ပရိနိဗ္ဗာနကာလေ ပညတ္တေန ပန ဗြဟ္မဒဏ္ဍေန တဇ္ဇိတော တံ ပီတိသောမနဿ ပဟာယ ပိသေသံ နိဗ္ဗတ္တေသိ။ ဒိဌာ၊ ၁၊ ၅။

တေနေ-ထိုပီတိသောမနဿ၏ ဈာနာဒိပရိလာဘ အန္တရာယ်ကို ပြုတတ်သည်၏ အဖြစ်ကြောင့်ပင်။ ယာပ-အကြင်မျှလောက်။ နပရိနိဗ္ဗာယိ-ပရိနိဗ္ဗာန် မစံဝင်သေး။ တာဝ-လောက်။ ပိသေသံ-တရားထူးကို။ နိဗ္ဗတ္တေတုံ-ဖြစ်စေခြင်၏။ နာသက္ခိ-မစွမ်းနိုင်။ ပန-အနွယ်ကား။ ပညတ္တေန-သော။ ဗြဟ္မဒဏ္ဍေန-ဗြဟ္မဒဏ်သည်။ တဇ္ဇိတော-ခြိမ်းခြောက်အပ်သည်။ (ဟုတွာ) တံ ပီတိသောမနဿ-ကို။ ပဟာယ-ပယ်၍။

သော ပန ဒုပိဓော ဗြဟ္မဒဏ္ဍေန ဘာသိတဝဏ္ဏောစ ဘိက္ခုသံယေန “အစ္စရိယံ အာဂုသော” တိအာဒိနာ နယေန အာရဒ္ဒဝဏ္ဏော စ။ ဒိဌာ၊ ၁၊ ၅။

ပန-ဆက်။ သော-ထိုဝဏ္ဏသည်။ ဘာသိတဝဏ္ဏောစ-ပြောဆိုအပ်သောဝဏ္ဏလည်းကောင်း။ ဘိက္ခုသံယေန-ရဟန်းအပေါင်းသည်။ “အစ္စရိယံ အာဂုသော” တိအာဒိနာ နယေန-အစ္စရိယံ အာဂုသော-ဟူသော ဤသို့အစရှိသောနည်းဖြင့်။ အာရဒ္ဒဝဏ္ဏောစ-အားထုတ်အပ်သော ဝဏ္ဏလည်းကောင်း။

ယထာဟ “ အာကဓေယျ စေ ဘိက္ခဝေ ဘိက္ခု၊ ‘သဗြဟ္မစာရိနံ’ ပိယော စသံ မနာပေါစ ဂရုစ ဘာဝနိယောစာတိ သီလသေ့ဝဿ ပရိပူရကာရီ” တိ ဒိဌာ၊ ၅။

သဗြဟ္မစာရိနံ-သီတင်းသုံးဖော်တို့၏။ ဝါ-တို့သည်။ ပိယောစ-မေတ္တာဓာတ်ဖြင့် ချစ်ခင်အပ်သူသည်

သီလဗျူဟာစဉ် (၁)

လည်းကောင်း၊ မနာပေါစ-မြတ်နိုးအပ်သူသည်လည်းကောင်း၊ ဝါ-ပိတိစိတ်ကိုတိုးပွား စေသည်လည်းကောင်း၊ ဂရု-
ကျောက်ထီးတန္တူ အံလေးပြုအပ်သူသည်လည်းကောင်း၊ ဘာဝနိယောစ-ထင်စွာဖြစ်စေအပ် ချီးမွမ်းအပ်သူ
သည်လည်းကောင်း၊ အသံ-ဖြစ်လို၏။ ကူတိ-သို့။ စေအာကခေယျ-အကယ်၍အလိုရှိအံ့။ ဝေဝသတိ။ သီလေ
သွေဝ-သီလတို့၌သာလျှင်။ ပရိပူရကာရီ-ပြည့်စုံလုံလောက်မှုကို ပြုလေ့ရှိသည်။ အသမ-ဖြစ်ရာ၏။

ကိုကို အထွဋ် စာမဇိဝ ဝါလမိ ပိယံ ပုတ္တံ နယနံ ဂေကကံ။

တထေဝ သီလံ အနုရက္ခမာနာ၊ သုပေသလာ ဟောထ သဒါ သဂါရဝါ။

ကိုကို-ယစ်မသည်။ အထွဋ်-ဥကို။ ရက္ခတိက္ကဝ-လည်းကောင်း၊ စာမဇိ-စာမဇိသားကောင်သည်။ ဝါ
လမိ-ပိတိ၏အပြီအကျိုးကို၊ ရက္ခတိက္ကဝ-ကောက်-စာမဖက်သော။ နယနံ-မျက်လုံးကို၊ ရက္ခတိက္ကဝ-တထေဝ-လျှင်၊ သီလံ-
ကို။ အနုရက္ခမာနာ-ကုန်လျက်။ သုပေသလာ-ကောင်းသောသီလကို ချစ်တတ်သူတို့သည်။ သဒါ-အခါခပ်
သိမ်း။ သဂါရဝါ-ရိုသေလေးစားခြင်းနှင့်တကွဖြစ်သောသူတို့သည်။ ဟောထ-ကုန်လော။

တံ ကသ္မာ ဣမသ္မိ ဌာနေ အပ္ပမတ္တကန္တိ အာဟာတိ ဥပရိ ဂုဏေ ဥပနိဓာယ။ ဒိ၊ ဌ၊ ဝ၊ ရှဂ၊
တံ-ထိုသီလကို။ ဥပရိဂုဏေ-အထက်၌ဖြစ်သော သမာဓိပညာဂုဏ်တို့ကို။ ဥပနိဓာယံ-ထောက်ဆ၍။
ဝါ-ထောက်ဆခြင်းကြောင့်။

န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒနံ တဂ္ဂရမေလ္လိကာ ဝါ။

သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာဒိသာ သပ္ပရိသော ပဝါယတိ။ ဒိ၊ ဌ၊ ဝ၊ ရှဂ၊

ပုပ္ဖဂန္ဓော-ပန်းတို့၏အနံ့သည်။ ပဋိဝါတံ-လေညာသို့။ နတေ-မရောက်။ စန္ဒနံ-စန္ဒကူးနံ့သည်လည်း
ကောင်း။ တဂ္ဂရမေလ္လိကာဝါ-တောင်ဇလတ်ပန်းနံ့ ကြက်ရုံးပန်းနံ့သည်လည်းကောင်း။ ပဋိဝါတံ-သို့။ နတေ။
သတံ-သူတော်ကောင်းတို့၏။ ဂန္ဓော-သီလတည်းဟူသောရနံ့သည်သာ။ ဝါ-သီလနှင့်စပ် ချီးမွမ်းအပ်သော
ကျော်စောနံ့သည်သာ။ ပဋိဝါတံ-သို့။ တေ-ရောက်နိုင်၏။ သပ္ပရိသော-သူတော်ကောင်းသည်။ သဗ္ဗာ-သော။
ဒိသာ-လေအောက်လေညာ အရပ်မျက်နှာသို့။ ပဝါယတိ-အပြားအားဖြင့်ရောက်နိုင်၏။ ဝါ-သင်းပျံ့မွှေးကြိုင်
ရန်လိုင်၏။

အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။

ယောစ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။ ဒိ၊ ဌ၊ ဝ၊ ရှဂ၊

တဂရစန္ဒနံ-တောင်ဇလတ်ပန်း စန္ဒကူးနံ့သာ၏။ ယွာယံ(ယောအယံ ဂန္ဓော)-အကြပ်အနံ့သည်။ အတ္ထိ။
အယံဂန္ဓော-ဤအနံ့သည်။ အပ္ပမတ္တော-နည်းသောအတိုင်အရှည်ရှိ၏။ သီလဝတံ-သီလရှိသောပုဂ္ဂိုလ်တို့၏။
ယောဂန္ဓော-သည်။ အတ္ထိ။ သောစဂန္ဓော။ ဒေဝေသု။ ဥတ္တမော-မြတ်သည်။ ဟုတွာ။ ဝါတိ-သင်းပျံ့မွှေးကြိုင်
ရန်လိုင်၏။

တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။

သမ္မာဒညာ ဝိပုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။

သမ္ပန္နသီလာနံ-ရိုကုန်သော။ အပ္ပမာဒဝိဟာရိနံ-မမေမလျော့ မပေါ့မဆနေထိုင်လေ့ရှိကုန်သော။ သမ္မာ-
သင့်သောအကြောင်းအားဖြင့်။ အညာယ-၌။ ဝိပုတ္တာနံ-ငါးပါးသောဝိပုတ္တိတို့ဖြင့် ကိလေသာတို့မှလွတ်
မြောက်ကုန်သော။ တေသံ-ထိုရဟန္တာကြီးတို့၏။ မဂ္ဂံ-သွားအပ်သောလမ်းကြောင်းကို။ မဂ္ဂံ(မဂ္ဂန္ဓောဝိ)-အစွမ်းကုန်
ရှာပါသော်လည်း။ မာရော-မာရ်နတ်သည်။ နဝိန္ဒတိ-မရနိုင်။

သီလေ ပတိဋ္ဌာယ နရော၊ သပညော စိတ္တံ ပညည ဘာဝယံ။

အာတာပိ နိပကော ဘိက္ခု။ သော ဣမံ ဝိဇ္ဇေယေ ဇဉံ။ ဒိ၊ ဌ၊ ဝ၊ ရှဂ၊

သပညော-တိဟိတ် ပဋိသန် ကမ္မပေညာလည်း ရှိထသော။ အာတာပိ-ကိလေသာတို့ကို လွန်စွာ
လောင်မြိုက်တတ်သော သမ္ပပဓာန် လုံးလဝီရိယလည်းရှိထသော။ နိပကော-ရင့်ကျက်သော ပါရိဟာရိယ
ပညာလည်းရှိထသော။ နရော-သတ္တဝါဟုဆိုအပ်သော။ သောဘိက္ခု-သည်။ သီလေ-စာတုပါရိသုဒ္ဓိသီလ၌။

စဉ်း ဖျဉ်း (ဖွန် နုဉ်း) ဤ စေ နုဉ်း ငေး ငေး

ပတိဋ္ဌာယ-၍။ စိတ္တံ-ကိုလည်းကောင်း။ ပညည-ဝိပဿသနာပညာကိုလည်းကောင်း။ ဘာဝယံ-ဘာဝယန္တော-
တိုးပွားစေလတ်သော်။ ဣမံ ဇဉ်-တံဏှာတည်းဟူသော အရှုတ်အထွေးကို။ ဝိဇ္ဇယေ-ဖြေရှင်းရာစွမ်းနိုင်ရာ၏။

သီလဉ္စိ သမာဓိ န ပါပုဏ္ဏာတိ၊ သမာဓိ ပညံ န ပါပုဏ္ဏာတိ၊ တသ္မာ ဥပရိမံ ဥပနိဓာယ
ဟေဋ္ဌိမံ ဩရမတ္တကံနာမ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၅၇။

ဟိ-ချဲ့။ ဟိယသ္မာ-ကြောင်း။ ဥပရိမံ-အထက်၌ဖြစ်သောဂုဏ်ကို။ ဟေဋ္ဌိမံ-အောက်၌ဖြစ်သောဂုဏ်
သည်။ ဩရမတ္တကံနာမ-ညံ့သောအတိုင်းအရှည် ရှိသည်မည်၏။

တဿ သုဝဏ္ဏဝဏ္ဏသရီရတော ရသ္မိယော ဥဂ္ဂန္တာ ယာဝ ဘဝဂ္ဂါ-ဂစ္ဆန္တိ သကလဒဿ
သဟဿ စက္ကဝါဋ္ဌဿ အလင်္ကာရဏကာလောဝိယ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၅၇။

တဿ-မြတ်စွာဘုရား၏။ သုဝဏ္ဏဝဏ္ဏသရီရတော-ရွှေအဆင်းနှင့်တူသော အဆင်းရှိသော-ကိုယ်
တော်မှ။ ရသ္မိယော-ရောင်ခြည်တော်တို့သည်။ ဥဂ္ဂန္တာ-အထက်သို့တက်၍။ အလင်္ကာရဏကာလောဝိယ-တန်
ဆာဆင်ရာအခါကဲ့သို့။ ဟောတိ။

ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ၊ ဗုဒ္ဓေနာဒိစ္စပဇ္ဈနာ။

အန္ဓော ပုထုဇ္ဇနော ဧကော၊ ကလျာဏေကော ပုထုဇ္ဇနော။ ဒီ၊ဋ္ဌ၊၁။၅၈။

အာဒိစ္စပဇ္ဈနာ-နေမင်း၏ ဆွေတော်မျိုးတော်ဖြစ်တော်မူသော။ ဗုဒ္ဓေန-သည်။ အန္ဓော-ပညာမျက်စိ
အားဖြင့် ကမ်းသော။ ဧကော-သော။ ပုထုဇ္ဇနော-လည်းကောင်း။ ဣတိ-သို့။ ဒုဝေ-နှစ်ယောက်ကုန်သော
ကုန်သော။ ပုထုဇ္ဇနာ-တို့ကို။ ဝုတ္တာ။

တတ္ထ ယဿ ခန္ဓဓာတုအာယတံနာဒိသု ဥဂ္ဂဟပရိပုစ္ဆာသဝနဓာရဏပစ္စဝေက္ခဏာနိ နတ္ထိ။
အယံ အန္ဓပုထုဇ္ဇနော ယဿတာနိ အတ္ထိ သော ကလျာဏပုထုဇ္ဇနော။ ဒီ၊ဋ္ဌ၊၁။၅၉။

တတ္ထ-ထိုနှစ်ယောက်သော ပုထုဇ္ဇင်တို့တွင်။ ယဿ-အကြင်ပုထုဇ္ဇင်၏။ ဥဂ္ဂဟ။ ပ ။ ပစ္စဝေက္ခဏာနိ-
သင်ယူခြင်း အဖန်ဖန်မေးခြင်း ကြားနာခြင်း ဆောင်ရွက်မှတ်သားခြင်း ဆင်ခြင်စဉ်းစားခြင်းတို့သည်။ နတ္ထိ။
အယံ-ဤပုထုဇ္ဇင်သည်။ အန္ဓပုထုဇ္ဇနော-မည်၏။ တာနိ-ထိုသင်ယူခြင်း အဖန်ဖန်မေးခြင်း ကြားနာခြင်း ဆောင်
ရွက်မှတ်သားခြင်း ဆင်ခြင်စဉ်းစားခြင်းတို့သည်။ အတ္ထိ။

ပုထုနံ ဇနနာဒိဟိ၊ ကာရဏေဟိ ပုထုဇ္ဇနော။

ပုထုဇ္ဇနန္တောဂဝတ္တာ၊ ပုထုဝါယံ ဇနော ဣတိ။ ဒီ၊ဋ္ဌ၊၁။၆၀။

ပုထုနံ-များစွာသောကိလေသာ အစရှိသည်တို့ကို။ ဇနနာဒိဟိ-ဖြစ်စေခြင်းအစရှိကုန်သော။ ကာရဏေ
ဟိ-အကြောင်းတို့ကြောင့်။ ပုထုဇ္ဇနော-မည်၏။ ပုထုဇ္ဇနအန္တောဂဝတ္တာ-ပုထုဇ္ဇင်တို့၌ အကျုံးဝင်သည်၏အဖြစ်
ကြောင့်။ အယံဇနော-ဤလူအပေါင်းသည်။ ပုထု-အရိယာတို့မှ အသီးအခြားသာတည်း။ ဣတိ-ကြောင့်။ ပုထုဇ္ဇ
နော-မည်၏။

ပုထု ပဉ္စသု၊ ကာမဂုဏေသု ရတ္တာ ဂိဒ္ဓါ၊ ကထိတာ မုစ္ဆိတာ အဇ္ဈေသန္တာ လဂ္ဂါလဂ္ဂိတာ
ပလိဗုဒ္ဓါတိ ပုထုဇ္ဇနာ၊ ပုထုပဉ္စဟိ နိဝရဏေဟိ နိဝုတာ ဩဝုတာ ပိဟိတာ ပဋိစ္စန္ဓာ
ပဋိကုဇ္ဇိတာတိ ပုထုဇ္ဇနာ။

ပုထု-များစွာကုန်သော။ ရတ္တာ-ဆိုးရည်စွဲသကဲ့သို့ တပ်စွဲနေကြကုန်ပြီ။ ဂိဒ္ဓါ-လွန်စွာမက်မောကုန်ပြီ။

ဂထိတာ-ကြစည်တတ်သောရာဂဖြင့် တောင့်တစွဲလမ်းကြကုန်ပြီ။ မုစ္ဆိတာ-မိန့်မောတွေဝေသကဲ့သို့ဖြစ်ကုန်ပြီ။
အဇ္ဈေသန္တာ-လွမ်းမိုးသက်ရောက်အပ်ကုန်ပြီ။ လဂ္ဂါ-ကပ်ငြိကုန်ပြီ။ လဂ္ဂိတာ-လွန်စွာဖြစ်သော ကပ်ငြိခြင်းရှိ
ကုန်ပြီ။ ပလိဗုဒ္ဓါ-ဆက်စပ်နေကုန်ပြီ။ ဝါ-နှိပ်စက်အပ်ကုန်ပြီ။ ဣတိ။ ပုထုဇ္ဇနာ။ ပုထု-များစွာသောနိဝရဏတို့
သည်။ အာဝုတာ-ပိတ်ဆို့အပ်ကုန်ပြီ။ နိဝုတာ-တားမြစ်အပ်ကုန်ပြီ။ ဩဝုတာ-မြှေးယှက်အပ်ကုန်ပြီ။ ပိဟိတာ-
ပိတ်အပ်ကုန်ပြီ။ ပဋိစ္စန္ဓာ-ဖုံးလွှမ်းအပ်ကုန်ပြီ။ ပဋိကုဇ္ဇိတာ-မှောက်အပ်ကုန်ပြီ။ ဣတိ။ ပုထုဇ္ဇနာ။

ပုထုနံ ဝါ ဂဏနပထမတိတာနံ အရိယဓမ္မပရမ္ပါခါနိ နိစမ္မေသမာစာရာနံ ဇနာနံ အန္တောဂဝတ္တာတိ

သီလက္ခဏာ (၁)

ပုထုဇ္ဇနော။

ဝါ-တစ်နည်း။ ပုထုနံ-များစွာကုန်သော။ ဂဏပထံ-ဂဏန်းလမ်းကို။ အတိတာနံ-လွန်ကုန်သော။ အရိယဓမ္မပရမ္ပါဒိနံ-အရိယာတရားတို့မှ မျက်နှာလွှဲဖြစ်ကုန်သော။ နိစမ္မဿမာစာရာနံ-နိဗ္ဗိကျသောတရားဟူသော အကျင့်ရှိကုန်သော။ ဇနာနံ-သတ္တဝါတို့၏။ အန္တောဂတ္တာ-အတွင်း၌ဖြစ်သည်၏အဖြစ်ကြောင့်။ ပုထုဇ္ဇနော-မည်၏။

ကထဉ္စ သော ဘဂဝါ ဂတော သော ဟိ သမ္မတိဇာတောဝ သမေဟိ ပါဒေဟိ ပထဝိယံ ပတိဋ္ဌာယ ဥတ္တရာဘိမုခေါ သတ္တပဒဝိတိဟာရေန ဂတော။ ဒီ၊၁။၆၀။

စ-ဆက်။ကထံ-အဘယ်သို့သော အခြင်းအရားဖြင့်။သောဘဂဝါ ဂတော။ဟိ-ချဲ့။သော-ထိုမြတ်စွာဘုရားသည်။သမေဟိ-ညီညွတ်ကုန်သော။ပါဒေဟိ-ခြေတော်တို့ဖြင့်။သမ္မတိဇာတော-ဖွားပြီးသည်ဖြစ်၍ ယှ၊ ခဏသာရှိသေးသည်။(ဟုတွာ)ဥတ္တရာဘိမုခေါ-မြောက်အရပ်သို့ ရှေးရှုသော မျက်နှာရှိတော်မူသည်။(ဟုတွာ) သတ္တပဒဝိတိဟာရေန-ခုနစ်ဖဝါး လှမ်းခြင်းဖြင့်။ဂတော-ကြွသွားတော်မူပြီ။

အာသဘိ ဝါစံ ဘာသတိ “အဂ္ဂေါဟမသ္မိ လောကဿ၊ ဇေဋ္ဌောဟမသ္မိ လောကဿ၊ သေဋ္ဌောဟမသ္မိ လောကဿ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုဗ္ဗဗ္ဗဝေါ ”တိ။ ဒီ၊၁။၆၁။

အာသဘိ-နွားလားဥသဘ၏ ဥစ္စာဖြစ်သော။(သဒ္ဒါ)ဝါ-မကြောက်မရွံ့သော။(အဝိပ္ပိယံ)အဟံ-သည်။လောကဿ-သတ္တလောက၏။ဝါ-ထက်။အဂ္ဂေါ-အမြတ်ဆုံးသည်။အသ္မိ-ဖြစ်၏။ဇေဋ္ဌော-အကြီးဆုံးသည်။သေဋ္ဌော-ချီးမွမ်းအပ် မြတ်သူသည်။အသ္မိ။အယံ-ဤပဋိသန္ဓေနေရခြင်းသည်။အန္တိမာ-အဆုံးဖြစ်သော။ဇာတိ-ပဋိသန္ဓေနေခြင်းတည်း။ဒါနိ-ယခုအခါ၌။ပုဗ္ဗဗ္ဗဝေါ-တစ်ဖန်ဘဝသည်။ဝါ-ဘဝသစ်သည်။နတ္ထိ။

တဉ္စဿ ဂမနံ တထံ အဟောသိ၊ အဝိတထံ အနေကေသံ ဝိသေသာဓိဂမာနံ ပုဗ္ဗနိမိတ္တဘာဝေန။

စ-ဆက်။အဿ-ထိုဘုရားအလောင်း၏။တံဂမနံ-ထိုကြွသွားဇော့မှုခြင်းသည်။အနေကေသံ-များစွာကုန်သော။ဝိသေသာဓိဂမာနံ-စီးပွားအထူးတို့ကို ရခြင်းတို့၏။ပုဗ္ဗနိမိတ္တဘာဝေန-ပုဗ္ဗနိမိတ်၏ အဖြစ်ကြောင့်။ တထံ-မှန်ကန်သည်။အဝိတထံ-မချွတ်ယွင်းသည်။အဟောသိ။ ဒီ၊၁။၆၁။

ယဉ္စိ သော သမ္မတိဇာတိကောဝ သမေဟိ ပါဒေဟိ ပတိဋ္ဌဟိ။ ဣဒမဿ စတုရိဒ္ဓိပါဒလာဘဿ ပုဗ္ဗနိမိတ္တံ။ ဒီ၊၁။၆၁။

ဟိ-ချဲ့။သော-ထိုမြတ်စွာဘုရားသည်။ဝါ-ထိုဘုရားအလောင်းသည်။ပထဝိယံ-၌။ယံပတိဋ္ဌဟိ-အကြင်ရပ်တည်တော်မူပြီ။(ယ-သဒ္ဒါ)အဋ္ဌာနပယုတံ)ဣဒံ-ဤရပ်တည်တော်မူခြင်းသည်။အဿ-ထိုမြတ်စွာဘုရား၏။စတုရိဒ္ဓိပါဒဿ-လေးပါးသော ဣဒ္ဓိပါဒ်ကို ရခြင်း၏။ပုဗ္ဗနိမိတ္တံ-ပုဗ္ဗနိမိတ်တည်း။

“သုဝဏ္ဏဒဏ္ဍာ ဝိတိပတန္တိ စာမရာ”တိတ္ထေ ဝုတ္တစာမရရက္ခေပေါ ပန သဗ္ဗတိတ္ထိယနိမ္မာဒနဿ။ ဝုတ္တစာမရရက္ခေပေါ-မိန့်ဆိုအပ်ပြီးသော စာမရိသားပြီးယပ်ကို ခတ်ခြင်းသည်။သဗ္ဗတိတ္ထိယနိမ္မာဒနဿ-အလုံးစုံသောတိတ္ထိတို့ကို နှိပ်နှင်းပော်မှုခြင်း၏။ပုဗ္ဗနိမိတ္တံ-တည်း။

သေတစ္ဆတ္တဓာရဏံ အရဟတ္တဝိပုတ္တိဝရဝိမလသေတစ္ဆတ္တပဋိလာဘဿ သတ္တမပဒုပရိ ဋ္ဌတွာ သဗ္ဗဒိသာနုဝိလောကနံ သဗ္ဗညုတာနာဝရဏဉာဏပဋိလာဘဿ။ ဒီ၊၁။၆၁။

သေတစ္ဆတ္တဓာရဏံ-ထီးဖြူတော်ကို ဆောင်မိုးတော်မှုရခြင်းသည်။အရဟတ္တဝိပုတ္တိဝရဝိမလသေတစ္ဆတ္တပဋိလာဘဿ-အရဟတ္တဖိုလ်ဝိပုတ္တိဟူသော မြတ်သောအညစ်အကြေး မရှိသော ထီးဖြူတော်ကို ရတော်မူခြင်း၏။ပုဗ္ဗနိမိတ္တံ-တည်း။သတ္တမပဒုပရိ-ခုနစ်လှမ်းမြောက် ခြေလှမ်းတော်အထက်၌။ဋ္ဌတွာ-ရပ်တော်မူ၍။သဗ္ဗဒိသာနုဝိလောကနံ-အလုံးစုံသော အရပ်မျက်နှာတော်ကို အစဉ်လှည့်၍ ကြည့်တော်မူခြင်းသည်။သဗ္ဗညုတာနာဝရဏဉာဏပဋိလာဘဿ-သဗ္ဗညုတဉာဏ်တည်းဟူသော အနာဝရဏဉာဏ်ကို ရတော်မူခြင်း၏။ပုဗ္ဗနိမိတ္တံ-တည်း။

အာသဘိဝါစာဘာသနံ အပုဗ္ဗိတ္ထိယဝရဓမ္မစက္ကပဝတ္တနဿ ပုဗ္ဗနိမိတ္တံ။ ဒီ၊၁။၆၁။

အာသဘိဝါစာဘာသနံ-မကြောက်မရွံ့ ရဲဝံ့သောစကားကို မိန့်ပြောတော်မူခြင်းသည်။အပုဗ္ဗိတ္ထိယ

ဗညား ဖျဉ်း (ဗုဒ္ဓ နုဗျား)- ညို စေ နုဗျား စေး စေး -

ဝရမေဃစက္ကပဝတ္တနံသု-သုတပါးတို့သည် ဆန့်ကျင်ဘက် မလည်စေအပ် မလည်စေနိုင်သော မြတ်သောဓမ္မ စကြာကို လည်စေတော်မူခြင်း၏။ ပုဗ္ဗနိမိတ္တံ-တည်း။

မဟုတ္တဇာတောဝ ဂဝမ္ပတိ ယထာ၊ သမေဟိ ပါဒေဟိ ဖုဿိ ဝသုန္ဓရံ။
သော ဝိက္ကမိ သတ္တပဒါနိ ဂေါတမော၊ သေတဉ္စ ဆတ္တံ အနုဇာရယံ မရူ။ ဒိ၊ဋ္ဌ၊၁။၆၁။

ဂဝမ္ပတိ-နွာတို့၏အရှင်သခင်ဖြစ်သောနွာလားညသဘသည်။မဟုတ္တဇာတော-ဖွားပြီးသည်ဖြစ်၍ တမဟုတ်သာရှိသေသည်။ဟုတ္တောဝ။သမေဟိ။ ပါဒေဟိ။ ဝသုန္ဓရံ-မြေအပြင်ကို။ဖုဿတိယထာ-ထိသကဲ့သို့။ (တထာ)ဂေါတမော-သော။သောဘဂဝါ-သည်။မဟုတ္တဇာတော။ ဟုတ္တောဝ။သမေဟိ ပါဒေဟိ။ဝသုန္ဓရံ-ကို။ ဖုဿိ-ထိတော်မူပြီ။ သတ္တပဒါနံ-တိုင်တိုင်။ဝိက္ကမိ-ကြွလှမ်းတော်မူပြီ။ မရူစ-နတ်တို့သည်လည်း။သေတဉ္စဆတ္တံ-ကို။ အနုဇာရယံ-အစဉ်လိုက်၍ ဆောင်းဖိုးကြကုန်ပြီ။

ဂန္ဓာန သော သတ္တပဒါနံ ဂေါတမော၊ ဒိသာ ဝိလောကေသိ သမာ သမန္တတော။
အဋ္ဌဂုံပေတံ ဂိရမဗ္ဗဒီရယံ၊ သီဟော ယထာ၊ ပဗ္ဗတမုဒ္ဒနိ ဌိတော။ ဒိ၊ဋ္ဌ၊၁။၆၁။

ဂေါတမော-သော။ သောဘဂဝါ-သည်။ သတ္တပဒါနိ-တိုင်တိုင်။ ဂန္ဓာန-၍။ သမန္တတော-ထက်ဝန်း ကျင်၍။သမာ-တူမျှကုန်သော။ဒိသာ-အရပ်မျက်နှာတို့ကို။ဝိလောကေသိ-အစဉ်လှည့်၍ကြည့်တော်မူပြီ။ ပဗ္ဗတ မုဒ္ဒနိ-တောင်ထိပ်၌။ ဌိတော-သော။သီဟော-ခြင်္သေ့သည်။ အဘိနဒတိယထာ-မရွံ့မကြောက်ဟောက်သ ကဲ့သို့။အဋ္ဌဂုံပေတံ-ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော။ဂိရံ-အဂ္ဂေါဗမသို့ အစရှိသောအသံတော်ကို။အဗ္ဗဒီရယံ- မိန့်မြွက်တော်မူပြီ။

ယထာဟာ“စတ္တာရိမာနိ ဘိက္ခဝေ တထာနိ အဝိတထာနိ အနညထာနိ ကတမာနိ စတ္တာရိ
ကူဒံဒကန္တိ ဘိက္ခဝေ တထမေတံ အဝိတထမေတံ အနညထမေတံ”န္တိ။ ဒိ၊ဋ္ဌ၊၁။၆၄။

° ကူမာနိ-ဤတရားတို့သည်။ တထာနိ-မှန်ကန်သောသဘောရှိကုန်၏။ အဝိတထာနိ-မမှန်မကန် မဟုတ်သောသဘောရှိကုန်၏။ဝါ-မချွတ်ယွင်းသောသဘောရှိကုန်၏။ အနညထာနိ-တစ်ပါးသောအခြင်းအရာ အားဖြင့် မဖြစ်ကုန်။ကူဒံ-ဤတဏှာကြည့်ထား တေဘူမကတရားတို့သည်။ဒကံ-ဒကွသုစွာတည်း။တေ-ဤ ဒကွသည်။ တထံ-ရှိ၏။တေ-ဤဒကွသည်။ အဝိတထံ-ရှိ၏။အနညထံ-ဒကွအခြင်းအရာမှတစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။

တာနိစ ဘဂဝါ အဘိသမ္ဗုဒ္ဓေါ၊ တသ္မာ တထာနံ ဓမ္မာနံ အဘိသမ္ဗုဒ္ဓတ္တာ တထာဂတော
တိ ဝုစ္စတိ။ အဘိသမ္ဗုဒ္ဓေါ ဟေတ္တ ဂတသဒ္ဓေါ။ ဒိ၊ဋ္ဌ၊၁။၆၄။

စ-ဆက်။ တာနိ-ထိုမှန်ကန်သောသစ္စာတရားတို့ကို။ ဘဂဝါ-။ အဘိသမ္ဗုဒ္ဓေါ-ထိုးထွင်း၍သိတော်မူပြီ။ တထာနံ-မှန်ကန်သောသဘောရှိကုန်သော။ဓမ္မာနံ-သစ္စာတရားတို့၏။ဝါ-တို့ကို။(ဘဂဝတော-၏)(သမ္ဗုဒ္ဓံ) တသ္မာ အဘိသမ္ဗုဒ္ဓတ္တာ-ကြောင့်။ တထာဂတောတိ-၍။ပဏ္ဍိတေန-သည်။ဝုစ္စတိ။ဟိ-မှန်၏။တ္ထေ-ဤတ ထာဂတော-ဟူသော်ပင်၌။ ဂတသဒ္ဓေါ-ဂတသဒ္ဓါသည်။ အဘိသမ္ဗုဒ္ဓတ္တာ-အဘိသမ္ဗုဒ္ဓ အနက်ရှိ၏။

ယံ ရတ္ထိ ဘဂဝါ ဗောဓိမဏ္ဍော အပရာဓိတပလ္လကေ နိသိန္ဓော တိတ္ထံ မာရာနံ မတ္တကံ
မဒ္ဒိတွာ အနုတ္တရံ သမ္မာသမ္မောဓိ အဘိသမ္ဗုဒ္ဓေါ။ ဒိ၊ဋ္ဌ၊၁။၆၅။

ဗောဓိမဏ္ဍော-အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်၏ကြည်လင်ရာဖြစ်သော။အပရာဓိတပလ္လကေ-၌။ ဝါ-သူတစ်ပါးတို့သည် မရှုံးစေအပ်မရှုံးစေနိုင်ရာဖြစ်သော ပလ္လင်တော်၌။တိတ္ထံ-ဒေဝပုတ္တမာရ် ကိလေသမာရ် အဘိသင်္ခါရမာရ် ဟူသော သုံးပါးသော။(သရူပတ္ထ)မာရာနံ-မာရ်တို့၏။မတ္တကံ-အထွဋ်အထိပ်ကို။မဒ္ဒိတွာ- နှိမ်နင်းတော်မူ၍။(တစ်နည်း)မတ္တကံ-ဦးခေါင်းကို။မဒ္ဒိတွာ-ခွဲ၍။အနုတ္တရံ-မိမိထက် လွန်မြတ်သောတရားမရှိသော။ ဝါ-အမြတ်ဆုံးဖြစ်သော။

နတ္ထိ တတ္ထ ဝါလဂ္ဂမတ္တန္တိ အဝက္ခလိတံ၊သဗ္ဗံ တံ ဝကမုဒ္ဒိကာယ လန္တိတံဝိယ ဧကနာဠိယာ
မိတံဝိယ ဧကတုလာယ တုလိတံဝိယစ တထမေဝဟောတိ အဝိတထံ အနညထံ။ဒိ၊ဋ္ဌ၊၁။၆၅။

သီလဏ္ဍနိပါတ် (၁)

တတ္ထ-ထို လေးဆယ့်ငါးဝါ ကာလပတ်လုံး ဟောတော်မူအပ်သော တရားစကားတော်၌။ ဝါလဂ္ဂ မတ္တမ္ပိ-သားမြီးများမျှလည်း။ အဝက္ခလိတံ-ချွတ်ချော်သောစကားတော်သည်။ နတ္ထိ-မရှိ။ သဗ္ဗံ-တံ-ထိုတရား စကားတော် သည်။ ဧကမုဒ္ဒိကာယ-တစ်ခုတည်းသောမှတ်တံဆိပ်ဖြင့်။ လန္တဝိဝိယ-ခတ်နှိပ်အပ်သကဲ့သို့လည်း ကောင်း။ ဧကနာဠိယာ-တစ်ခုတည်းသောပြည်တောင်းဖြင့်။ ဝါ-စလယ်တောင်းဖြင့်။ မိတံဝိယ-ချင့်အပ်သကဲ့ သို့လည်းကောင်း။ ဧကတုလာယ-တစ်ခုတည်းသောချိန်ခွင်ဖြင့်။ တုလိတာဝိယစ-ချိန်အပ်သကဲ့သို့လည်းကောင်း။ တထမေဝ-မှန်ကန်သော ဂုဏ်ရှိသည်သာ။ အဝိတထံဝေ-မချွတ်ယွင်းသောဂုဏ်ရှိသည်သာ။ အနညထံဝေ- တစ်ပါးသောအခြင်အရာအားဖြင့် မဖြစ်သည်သာ။

အတုလော အပ္ပမေယျာ အနတ္တရော ရာဇာတိရာဇာ ဒေဝဒေဝါ သက္ကာနမတိသက္ကာ ဗြဟ္မာနမတိဗြဟ္မာ။ ဒီ၊ ဋ၊ ဌ၊ ည၊ ဓ၊ ဝိ၊ ဝိ၊ ဝိ။

အတုလော-သီလစသောဂုဏ်အားဖြင့် အတုရှိတော်မူ။ အပ္ပမေယျာ-မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်။ အနတ္တရော-မိမိထက်မြတ်သော ပုဂ္ဂိုလ်ရှိတော်မူ။ ရာဇာတိရာဇာ-မင်းအပေါင်းတို့သည် ပူဇော်ထိုက်သော မင်းဖြစ်တော်မူ၏။ ဒေဝဒေဝါ-နတ်တို့၏နတ်ဖြစ်တော်မူ၏။ ပါ-နတ်ထက်နတ်ဖြစ်တော်မူ၏။ သက္ကာနံ-တို့၏။ အတိ သက္ကာ-လွန်ကဲသော သိကြားဖြစ်တော်မူ၏။ ဗြဟ္မာနံ-တို့၏။ အတိဗြဟ္မာ-၏။

တေန ဟေသ မဟာနဘာဝေါ ဘိသက္ကာ ဒိဗ္ဗာဂဒေန သဗ္ဗေဝိယ သဗ္ဗပရပ္ပဝါဒိနော သဒေဝကဉ္စ လောကံ အဘိဘဝတိ။ ဒီ၊ ဋ၊ ဌ၊ ည၊ ဓ၊ ဝိ၊ ဝိ၊ ဝိ။

ဟိ-မှန်၏။ သေသော-မြတ်စွာဘုရားသည်။ တေန-ထိုဒေသနာဝိလာသ ပုညဿယကြောင့်။ မဟာန ဘာဝေါ-ကြီးသောအာနုဘော်ရှိသော။ ဘိသက္ကာ-ဆေးဆရာသည်။ ဒိဗ္ဗာဂဒေန-နတ်ဆေးဖြင့်။ သဗ္ဗေ-မြေ့တို့ ကို။ အဘိဘဝတိ ဝိယ-လွှမ်းမိုးနိုင်သကဲ့သို့။ တထာ-တူ။ မဟာနဘာဝေါ-ရှိတော်မူသည်။ (ဟုတ္တာ) သဗ္ဗပရပ္ပ ဝါဒိနော-အလုံးစုံသော ဆန့်ကျင်ဘက်အယူရှိသည်တို့ကို။ သဒေဝကံ-သော။ လောကဉ္စ-ကိုလည်းကောင်း။ အဘိဘဝတိ-နိုင်၏။

အဝိစ တထာယ ဂတောတိပိ တထာဂတော၊ တထံ ဂတောတိပိ တထာဂတော။ ဂတောတိ အဝဂတော အတိတော ပတ္တော ပဋိပဇ္ဇောတိ အတ္တော။ ဒီ၊ ဋ၊ ဌ၊ ည၊ ဓ၊ ဝိ၊ ဝိ၊ ဝိ။

တထာယ-မဖောက်မပြန်သော တိရဏပရိညာဖြင့်။ ဂတော-သိပြီ။ ဣတိ-ကြောင့်။ တထာဂတော။ တထာဂတာယ-မဖောက်မပြန်သော ပဟာနပရိညာဖြင့်။ ဂတော-လွန်တော်မူပြီ။ တထာယ-မဖောက်မပြန် သော သစ္စိကိရိယာဖြင့်။ ဂတော-ရောက်တော်မူပြီ။ ဣတိ-ကြောင့်။ တထာဂတော-မည်၏။ တထံ-မှန်သောသ ဘောကို။ ဂတော-ကျင့်တော်မူပြီ။ ဂတောတိပဒဿ-၏။ အဂဂတော-ထိုထွင်း၍သိပြီ။ အတိတော-လွန်တော်မူပြီ။ ပတ္တော-ရောက်တော်မူပြီ။ ပဋိပဇ္ဇော-ကျင့်တော်မူပြီ။ ဝါ-သွားတော်မူပြီ။

သော ဂုဏဝိရဟိတေသု တိရစ္ဆာနဂတာဒိသု ပါဏေသု ခုဒ္ဒကေ ပါဏေ အပ္ပသာဝဇ္ဇော၊ မဟာသရီရေ မဟာသာဝဇ္ဇော ကသ္မာ ပယောဂမဟန္တတာယ။ ဒီ၊ ဋ၊ ဌ၊ ည၊ ဓ၊ ဝိ၊ ဝိ၊ ဝိ။

သော-ထိုပါဏာတိပါတသည်။ ဂုဏဝိရဟိတေသု-ဂုဏ်အထူးမှကင်းကုန်သော။ တိရစ္ဆာနဂတာဒိသု- ကုန်သော။ ပါဏေသု-သံတ္တဝါတို့တွင်။ ခုဒ္ဒကေ-ငယ်သော။ ပါဏေ-၌။ အပ္ပသာဝဇ္ဇော-ငယ်သောသာဝဇ္ဇဖြစ်၏။ မဟာသရီရေ။ ပါဏေ-၌။ မဟာသာဝဇ္ဇော-ဖြစ်၏။ ကသ္မာ-နည်း။ ပယောဂမဟန္တတာယ-ပယောဂများသည်၏ အဖြစ်ကြောင့်တည်း။

သရီရဂုဏာနံ ပန သမဘာဝေ သတိ ကိလေသာနံ ဥပက္ကမာနဉ္စ မုဒုတာယ အပ္ပသာဝဇ္ဇော၊ တိဗ္ဗတာယ မဟာသာဝဇ္ဇောတိ ဝေဒိတဗ္ဗော။ ဒီ၊ ဋ၊ ဌ၊ ည၊ ဓ၊ ဝိ၊ ဝိ၊ ဝိ။

ပန-ဆက်။ သရီရဂုဏာနံ-ကိုယ်ဂုဏ်တို့၏။ သမဘာဝေ-တူမျှကုန်သည်၏အဖြစ်သည်။ သတိ-သော်။ ကိလေသာနံ-လည်းကောင်း။ ဥပက္ကမာနဉ္စ-လုံ့လပြုမှုတို့လည်းကောင်း။ မုဒုတာယ-နံ့ကုန်သည်၏ အဖြစ် ကြောင့်။ ဝါ-ညီကုန်သည်၏အဖြစ်ကြောင့်။ အပ္ပသာဝဇ္ဇော။ တိဗ္ဗတာယ-ထက်မြက်ကုန်သည်၏အဖြစ်ကြောင့်။

ဧည့် ဖျဉ်း (စွန် နုဉ်း) ညီ ဇေ နုဉ်း ဇေ ဇေ

မဟာသာဝဇ္ဇော။

သမဏောတိ ဘဂဝါ သမိတပါပတာယ လဒ္ဒဝေါဟာရော။ ဒီဌ၊၁။၆၉။

ဘဂဝါ-သည်။ဘဂဝတော-၏။ဝါ-သည်။(သမ္ဗန္ဓ)သမိတပါပတာယ-ငြိမ်းစေအပ်ပြီသော မကောင်းမှုရှိ သည်၏အဖြစ်ကြောင့်။သမဏောတိ-ဟူ၍။လဒ္ဒဝေါဟာရော-ရအပ်သော အခေါ်အဝေါ်ရှိတော်မူ၏။

တ္ထေစ ဌပေတွာ ဒဏ္ဍံ သမ္ဗန္ဓိ အဝသေသံ ဥပကာရဏံ သတ္တာနံ ဝိဟေဋ္ဌနဘာဝတော သတ္တန္တိ ဝေဒိတဗ္ဗံ။ ဒီဌ၊၁။၆၉။

စ-ဆက်။ တတ္ထ-ဤနိဟိတဒဏ္ဍော နိဟိတသတ္တောဟူသောပါဠိ၌။ဒဏ္ဍံ-ဒုတ်ကို။ဥပကာရဏံ-ဓားစ သော အဆောက်အဦးကို။သတ္တာနံ-သတ္တာတို့ကို။ ဝိဟေဋ္ဌနဘာဝတော-ညှင်းဆဲကြောင်း၏အဖြစ်ကြောင့်။

ယံ ပန ဘိက္ခု။ ကတ္တရဒဏ္ဍံဝါ ဒဏ္ဍကဋ္ဌဝါ ပိပ္ဖလိကံဝါ ဂဟေတွာ ဝိစရန္တိ န တံ ပရူပဃာတတ္တာယ။ ဒီဌ၊၁။၆၉။

ပန-ဆက်။ ဘိက္ခု-တို့သည်။ ယံကတ္တရဒဏ္ဍံဝါ-အကြင်တောင်ဝှေးကိုသော်လည်းကောင်း။ ယံဒဏ္ဍ ကဋ္ဌဝါ-အကြင်တံပူကိုသော်လည်းကောင်း။ ယံ ပိပ္ဖလိကံဝါ-အကြင်လက်သည်းလှီးဓားငယ်ကိုသော်လည်း ကောင်း။တံ-တောင်ဝှေးစသည်သည်။ပရူပဃာတတ္တာယ-သူတစ်ပါးကိုညှင်းဆဲခြင်းအကျိုးငှါ။ န-မဟုတ်။

အဒိန္နဿ အာဒါနံ အဒိန္နာဒါနံပရသံ ဟရဏံ ထေယျံ စောရိကာတိဝုတ္တံ ဟောတိ။ဒီဌ၊၁။၇၀။

အဒိန္နဿ-ဥစ္စာရှင်သည် မပေးအပ်သော သူ့ဥစ္စာကို။ အာဒါနံ-ယူခြင်းသည်။ ဝါ-ယူကြောင်းစေတနာ သည်။အဒိန္နာဒါနံ-မည်၏။ပရသံ-သူတစ်ပါး၏ဥစ္စာကို။ ဟရဏံ-တည်။ ထေယျံ-ခိုးသူ၏ဖြစ်ကြောင်းဖြစ်ရာ တည်။စောရိကာ-ခိုးသူ၏အမှုအရာတည်။

တတ္ထ အဒိန္နန္တိ ပရပရိဂ္ဂဟိတံ။ ယတ္ထ ပရော ယထာကာမကာရိတံ အာပဇ္ဇန္တော အဒဏ္ဍာရဟော အနုပဝဇ္ဇောစ ဟောတိ။ ဒီဌ၊၁။၇၀။

တတ္ထ-ထို အဒိန္နာဒါနံဟူသောပါဠိ၌။ ပရပရိဂ္ဂဟိတံ-သူတစ်ပါးတို့သည် သိမ်းပိုက်အပ်သောဥစ္စာတည်။ ယတ္ထ-အကြင်ဥစ္စာ၌။စောရ-ခိုးသူမှ။(တစ်နည်း)အတ္တနာ-မိမိမှ။(အပါဒါနိ)ပရော-တစ်ပါးသောဥစ္စာရှင်သည်။ ယထာကာမရိတံ-အလိုရှိတိုင်း ပြုနိုင်သူ၏အဖြစ်သို့။အာပဇ္ဇန္တော-ရောက်သည်။ဟုတွာ။အဒဏ္ဍာရဟော-ဒဏ် ကိုမထိုက်သည်လည်းကောင်း။ အနုပဝဇ္ဇောစ-မကဲ့ရဲ့ထိုက်သည်လည်းကောင်း။

မေထုနာတိ ရာဂပရိယုဋ္ဌာနဝသေန သဒိသတ္တာ “မထုနကာ”တိ လဒ္ဒဝေါဟာရေဟိ ပဋိသေဝိတဗ္ဗတော မေထုနာတိ သချံ ဂတာ အသဒ္ဓမ္မာ။ ဒီဌ၊၁။၇၁။

ရာဂပရိယုဋ္ဌာနဝသေန-ရာဂ၏ထကြွခြင်း၏အစွမ်းဖြင့်။ဝါ-ရာဂတိုးကျင့်ခြင်း၏အစွမ်းဖြင့်။ကုတ္တိပရိသံ ယုဂါနံ-အစုံတို့၏။(သမ္ဗန္ဓ)သဒိသတ္တာ-တူကုန်သည်၏အဖြစ်ကြောင့်။သချံ-ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့။ လဒ္ဒဝေါဟာရေဟိ-ရအပ်သောအခေါ်အဝေါ်ရှိသော မိန်းမယောက်ျားနှစ်ဦးသားတို့၏။ ပဋိသေဝိတဗ္ဗတော- နှိဝဲထိုက်သည်၏အဖြစ်ကြောင့်။ ဂတာ-ရာက်သော။ အသဒ္ဓမ္မာ-မသူတော်တို့၏အကျင့်မှ။ (ဝိရတော)

ပဗ္ဗဇိတာနံ အပ္ပကမ္ပိ တေလံဝါ သပ္ပိ လဘိတွာ ဟသာမိပ္ပါယေန “အဇ္ဇ ဂါမေ တေလံ နဒိ မညေ သန္နတီ”တိ ပူရဏကထာနယေန ပဝတ္ထော အပ္ပသာဝဇ္ဇော။ ဒီဌ၊၁။၇၁။

ဟသာမိပ္ပါယေန-ရယ်ရှင်ခြင်း၌ဖြစ်သောအလိုဖြင့်။ (သဒ္ဓတ္ထ) ဝါ-အပျက်အပျက်ပြောလိုသဖြင့်။ (ဝိ) တေလံ-သည်။နဒိမညေ-မြစ်ကဲ့သို့။ သန္နတီ-စီး၏။ ပူရဏကထာနယေန-ဖြည့်စွက်ပြောဆိုကြောင်းနည်းဖြင့်။ ပဝတ္ထော-ဖြစ်သောမှသာဝါဒသည်။

သော ကာယေနဝါ ကာယပဋိဗဒ္ဓေနဝါ ဝါစာယဝါ ပရဝိသံဝါဒနကိရိယာကရဏေန ဒဌဗ္ဗော။ ဒီဌ၊၁။၇၁။

သောစ-ထိုသာဟတ္ထိကပယောဂကိုလည်။ ကာယပဋိဗဒ္ဓေနဝါ-ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်လည်း ကောင်း။ ပရဝိသံဝါဒနကိရိယာကရဏေန-သူတစ်ပါးကို ချွတ်ယွင်းစေတတ်သော အမှုအရာကိုပြုခြင်းအားဖြင့်။

သီလကျွန်တစ်ဦး (၁)

တသွာ ဣတ္ထ အာဏတ္တိကနိဿဂ္ဂိယထာဝရာပိ ပယောဂါ ယုဇ္ဈန္တိ အဋ္ဌကထာသု ပန အနာဂတတ္တာ ဝိမံသိတွာ ဂဟေတဗ္ဗာ။ ဒီဌ၊၁။၇၂။

ဣတ္ထ-ဤမှသာဝါဒ၌။ အာဏတ္တိကနိဿဂ္ဂိယထာဝရာပိ-အာဏတ္တိကနိဿယထာဝရလည်းဖြစ်ကုန်သော။ ပယောဂါ-တို့သည်။ ယုဇ္ဈန္တိ-ပန-ထိုသို့ပင်သင့်ပါသော်လည်း။ အာဏတ္တိကနိဿဂ္ဂိယထာဝရာနံ။ ပယောဂါနံ-တို့၏။ (သမ္ပန်)အနာဂတတ္တာ-မလာကုန်သည်၏အဖြစ်ကြောင့်။ အာဏတ္တိကနိဿဂ္ဂိယထာဝရာ-ကုန်သော။ ပယောဂါ-တို့ကို။ (ကံ) ဝိမံသိတွာ-စူးစမ်းဆင်ချင်၍။ ဂဟေတဗ္ဗာ။

တသွာ သော န သစ္စသန္ဓော။ အယံ ပန န တာဒိသော၊ ဇီဝိတဟေတုပိ မုသာ အဝတွာ သစ္စေန သစ္စံ သန္ဓဟတိယေဝါတိ သစ္စသန္ဓော။ ဒီဌ၊၁။၇၂။

တသွာ-ထိုသို့ မှန်သောစကားအချင်းချင်းမဆက်စပ်သည်၏အဖြစ်ကြောင့်။ ပန-အနွယ်ကာ။ အယံ-ဤမြတ်စွာဘုရားသည်။ တာဒိသော-ထိုကဲ့သို့ရှုအပ်သောပုဂ္ဂိုလ်သည်။ န-မဟုတ်။ ဇီဝိတဟေတုပိ-အသက်ဟူသော အကြောင်းကြောင့်လည်း။ မုသာ-ကို။ အဝတွာ-မိန့်တော်မမူပဲ။ သစ္စေန-မှန်သောရှေ့စကားဖြင့်။ သစ္စံ-မှန်သောနောက်စကားကို။ သန္ဓဟတိယေဝ-ဆက်စပ်တော်မူသည်သာ။

ထေတောတိ ထိရော ထိရကထောတိအတ္ထော။ ဧကော ဟိ ပုဂ္ဂလော ဟလိဒ္ဓိရာဂေါဝိယ ထုသရာသိမိ နိခါတခါဏုဝိယ အဿပိဋ္ဌေ ထပိတကုမ္မဏ္ဍာမိဝ စ န ထိရကထော ဟောတိ။ ဒီဌ၊၁။၇၂။

ထိရော-စကားအရာ လွန်စွာ ခိုင်မြဲတော်မူ၏။ ထိရကထော-ခိုင်မြဲသောစကားရှိတော်မူ၏။ ဟိ-ဟိ။ ဟလိဒ္ဓိရာဂေါဝိယ-နန္ဒင်းဖြင့်ဆိုးအပ်သော အရောင်ကဲ့သို့လည်းကောင်း။ ထုသရာသိမိ-ဖွဲ့အစဉ်။ နိခါတခါဏုဝိယ-စိုက်အပ်သောဒုတ်ကဲ့သို့လည်းကောင်း။ အဿပိဋ္ဌေ-မြင်း၏ကျောက်ကုန်း၌။ ထပိတကုမ္မဏ္ဍာဝိယ-ထားအပ်သောဖရုံသီးကဲ့သို့လည်းကောင်း။ ထိရကထော-ခိုင်မြဲသောစကားသည်။ နဟောတိ။

ဧကော ပါသာဏလေခါဝိယ ဣန္ဒြိယလောဝိယစ ထိရကထော ဟောတိ အသိနာ သိသံ ဆိန္ဒုန္တေပိ ဒွေကထာ န ကထေတိ အယံ ဝုစ္စတိ ထေတော။ ဒီဌ၊၁။၇၂။

ဧကော-အချို့ပုဂ္ဂိုလ်သည်။ ပါသာဏလေခါဝိယ-ကျောက်၌ရေးအပ်သောအက္ခရာကဲ့သို့လည်းကောင်း။ ဣန္ဒြိယလောဝိယစ-တံခါးတိုင်ကဲ့သို့လည်းကောင်း။ အသိနာ-သန်လျက်ဖြင့်။ သိသံ-ကို။ ဆိန္ဒုန္တေပိ-ဖြတ်ပါသော်လည်း။ ဒွေကထာ-နှစ်မျိုးသောစကားတို့ကို။ နကထေတိ-မပြော။ အယံ-ဤပုဂ္ဂိုလ်ကို။ ထေတောတိ-ဟူ၍။ ဝုစ္စတိ။

ဒွေ ဇနေ သမဂ္ဂေ ဒိသွာ “တုမှာကံ ဝေရူပေ ကုလေ ဇာတာနံ ဝေရူပေဟိ ဂုဏေဟိ သမန္ဓာဂတာနံ အနုစ္စိကမေတ”န္တိ အာဒိနိ ဝတွာ ဒဠိကမ္ပံ ကတ္တာတိ အတ္ထော။ ဒီဌ၊၁။၇၃။

ဒွေ-နှစ်ယောက်ကုန်သော။ ဇနေ-လူတို့ကို။ သမဂ္ဂေ-ညီညွတ်နေသည်တို့ကို။ ဒိသွာ-မြင်၍။ ဂုဏေဟိ-သီလစသောဂုဏ်တို့နှင့်။ သမန္ဓာဂတာနံ-ပြည့်စုံကုန်သော။ တုမှာကံ-တို့အား။ ဝေ-ဤသို့ညီညွတ်ခြင်းသည်။ အနုစ္စိကံ-လျှောက်ပတ်ပါပေ၏။ ဒဠိကမ္ပံ-ခိုင်မြဲအောင်ပြုမှုကို။ ကတ္တာ-ပြုတတ်၏။

ပရဿ မပ္ပတ္တေဒကကာယဝစိပယောဂသမုဋ္ဌာပိကာ ဧကန္တဖရသစေတနာ ဖရုသဝါစာ။ ဒီဌ၊၁။၇၃။
မပ္ပတ္တေဒကကာယဝစိပယောဂသမုဋ္ဌာပိကာ-ပုတ်ခတ်သောအခါ သေလောက်ရာသည် အနာဟောင်းအရပ်နှင့်တူသော ဇာတ်အစရှိသော အက္ခရာသဝတ္ထုကို ထိပါပုတ်ခတ်ဖြတ်တောက်တတ်သော ကာယပယောဂဝစိပယောဂကို ဖြစ်စေတတ်သော။ ဧကန္တဖရသစေတနာ-ဧကန်ကြမ်းတမ်းသောစေတနာသည်။ ဖရုသဝါစာ-မည်၏။

ဒါရဏော “ယံ မမ မာတာ မုခေန ကထေသိ၊ တံ မာ ဟောတု၊ ယံ စိတ္တေန စိန္တေသိ၊ တံ ဟောတူ”တိ သစ္စကိရိယမကာသိ။ ဒီဌ၊၁။၇၄။

ယံ-အကြင်စကားကို။ မုခေန-နှုတ်ဖြင့်။ ကထေသိ-ပြောလိုက်ပြီ။ တံ-ထိုစကားသည်။ မာဟောတု-ပြောတိုင်းမဖြစ်ပါစေလင့်။ ယံ-အကြင်အကြံကို။ ဟောတု-ကြံတိုင်းဖြစ်ပါစေသတည်း။ သစ္စကိရိယံ-သစ္စာပြုခြင်းကို။

စဉ်း ဖျဉ်း (ဖျဉ်း နှစ်) ညီ စေ နက် ငေး ငေး

ဝါ-ပြုထိုက်သော သစ္စာကို။

ဝေံ မမ္မဇ္ဈေဒကောပိ ပယောဂေါ စိတ္တသဏှတာယ န ဖရုသဝါစာ ဟောတိ။ မာတာပိတရော ဟိ ကုဒါစိ ပုတ္တကေ ဝေံ ဝဒန္တိ “စောရာ ဝေါ ခဏ္ဍာခဏ္ဍံ ကရောန္တူ” တိ ဥပ္ပလပတ္တဗ္ဗိ နေသံ ဥပရိ ပတန္တံ န ဣစ္ဆန္တိ။ ဒိ၊ ဌ၊ ဝ၊ ၁၊ ၇၄။

မမ္မဇ္ဈေဒကော-ပုတ်ခတ်သောအခါ သေလောက်ရာသည့် အနာအရပ်နှင့်တူသော ဇာတ်အစရှိသော အက္ခောသဝတ္ထုကို ထိပါးပုတ်ခတ်ဖြတ်တောက်တတ်သော။ မာတုယာ-အမိ၏။ (သမ္ဗန်) စိတ္တသဏှတာယ-စိတ်သိမ်မွေ့သည်၏အဖြစ်ကြောင့်။ ပုတ္တကေ- သားငယ်သမီးငယ်တို့ကို။ ခဏ္ဍာခဏ္ဍံ-အပိုင်းငယ်အပိုင်းကြီး။ ကရောန္တူ-ပြုပါစေဟယ်။ နေသံ-ထိုသားငယ်သမီးငယ်တို့၏။ ဥပ္ပလပတ္တဗ္ဗိ-ကြာရွက်မျက်လည်း။ ပတန္တံ-ကျခြင်းငှါ။

ယထာစ စိတ္တသဏှတာယ ဖရုသဝါစာ န ဟောတိ။ ဝေံ ဝစနသဏှတာယ အဖရုသဝါစာ န ဟောတိ။ န ဟိ မာရာပေတုကာမဿ “ဣမံ သုခံ သယာပေထာ” တိ ဝစနံ အဖရုသဝါစာ ဟောတိ။ စိတ္တဖရုသတာယ ပနေသာ ဖရုသဝါစာ။ ဒိ၊ ဌ၊ ဝ၊ ၇၄။

ဟိ-မှန်၏။ မာရာပေတုကာမဿ-သတ်စေခြင်းငှါအလိုရှိသူ၏။ ဣမံ-ဤသူကို။ သယာပေထ-အိပ်စေကြကုန်။ စိတ္တဖရုသတာယ-စိတ်ကြမ်းတမ်းသည်၏အဖြစ်ကြောင့်။ သော-ဤစကားသည်။

နေလာတိ လေံ ဝုစ္စတိ ဒေါသော။ နာသံာ လေန္တိ နေလာနိဒ္ဒေါသာတိ အတ္ထော။ ဒိ၊ ဌ၊ ဝ၊ ၇၄။
ဒေါသော-အပြစ်ကို။ လေန္တိ-ဟူ၍။ ဝုစ္စတိ။ အဿာ-ထိုစကား၏။ လေံ-အပြစ်သည်။ န-မရှိ။ နိဒ္ဒေါသာ-အပြစ်မရှိသည်။ ဟောတိ။

အတ္တသံဟိတန္တိ အနေကေဟိပိ နယေဟိ ဝိဘဇ္ဇေန ပရိယာဒါတုံ အသက္ကုဏေယျတာယ အတ္တသမ္ပန္နံ ဘာသတိ။ ယံ ဝါ သော အတ္တဝါဒီ အတ္ထံ ဝဒတိ ဝေေန အတ္ထေန သဟိတတ္တာ အတ္တသဟိတံ ဝါစံ ဘာသတိ။ န အညံ နိက္ခိပိတ္တာ အညံ ဘာသတိတိ ဝုတ္တံ ဟောတိ။ ဒိ၊ ဌ၊ ဝ၊ ၇၅။

ဝိဘဇ္ဇေန-အကျယ်ဝေဖန်သောပုဂ္ဂိုလ်သည်။ ပရိယာဒါတုံ-ကုန်အောင်ပိုင်းခြား၍ယူခြင်းငှါ။ အသက္ကုဏေယျတာယ-မတတ်ကောင်းသည်၏အဖြစ်ကြောင့်။ သောအတ္တဝါဒီ-ထိုပစ္စုပ္ပန်တမလွန် နှစ်တန်သောစီးပွားကို ဟောပြောသောပုဂ္ဂိုလ်သည်။ ယံ အတ္ထံ-အကြင်အနက်အဓိပ္ပါယ်ကို။ သဟိတတ္တာ-တကွ ဖြစ်သည်၏အဖြစ်ကြောင့်။ အတ္တသဟိတံ-ဆိုလိုရင်းအနက်အဓိပ္ပါယ်နှင့် အကွဖြစ်သော။ အညံ-အခြားသောအနက်အဓိပ္ပါယ်ကို။ ရတ္တိယာ ဝေံဘဇ္ဇေန ရတ္တိ၊ တတော ဥပရတောတိ ရတ္တူပရတော။ အတိက္ကန္တေ မဇ္ဈိကေ ယာဝ သူရိယတ္ထင်္ဂမာ ဘောဇနံ ဝိကာလဘောဇနံ နာမ။ တတော ပိရတတ္တာ ပိရတော ဝိကာလဘောဇနာ။ ဒိ၊ ဌ၊ ဝ၊ ၇၅။

ရတ္တိယာ-ညဉ့်အခါ၌။ ဘောဇနံ-စားခြင်းတည်း။ ရတ္တိ-ညဉ့်အခါစားခြင်း။ တတော-ထိုညဉ့်အခါစားခြင်းမှ။ ဥပရတော-ရှောင်ကြဉ်တော်မူ၏။ မဇ္ဈိကေ-မွန်းတည့်အချိန်သည်။ အတိက္ကန္တေ-လွန်လသော်။ ယာဝ သူရိယတ္ထင်္ဂမာ-နေဝင်သည်တိုင်အောင်။ ဘောဇနံ-စားခြင်းသည်။ ဝိကာလဘောဇနံနာမ။ တတော-ထိုနေ့လွဲအခါ၌စားခြင်းမှ။ သမဏဿဂေါတမဿ-၏။ (သမ္ဗန်) ပိရတတ္တာ-ရှောင်ကြဉ်တော်မူသည်၏အဖြစ်ကြောင့်။ သာသနဿ အနုလောမတ္တာ ပိသုကံ ပဋာဏိဘူတံ ဒဿန္တိ ပိသုကဒဿနံ။ အတ္တနာ နစ္စန နစ္စာပနာဒိဝသေန နစ္စာစ ဝိတာစ ဝါဒိတာစ အန္တမသော မယုရနစ္စာဒိဝသေနပိ ပဝတ္တာနံ နစ္စာဒိနံ ပိသုကဘူတာ ဒဿနာစာတိ နစ္စဂိတဝါဒိတဒဿနာ။ ဒိ၊ ဌ၊ ဝ၊ ၇၅၊ ၇၆။

သာသနဿ-ဘုရားအဆုံးအမတော်အား။ အနုလောမတ္တာ-မလျော်သည်၏အဖြစ်ကြောင့်။ ပိသုကံ-ဆန်ကျင်ဘက်ကိုထင်ရှားပြတတ်သော။ ဝါ-ဆန်ကျင်ဘက်သို့သဖြယ်ဖြစ်သော။ ပဋာဏိဘူတံ-ဆန်ကျင်ဘက်သို့သဖြယ်ဖြစ်၍ဖြစ်သော။ ဒဿနံ-ကြည့်ရှုခြင်းတည်း။ ဝါ-ကြည့်ရှုနားထောင်ခြင်းတည်း။ နစ္စနနစ္စာပနာဒိဝသေန-ကခြင်းကစေခြင်းအစရှိသည်တို့၏အစွမ်းဖြင့်။ ဝါဒိတာစ-အသံကိုမည်စေခြင်းလည်းကောင်း။ (သဒ္ဒ) ဝါ-တီးမှုတ်ခြင်း

သီလဗျူဟာ (၁)

လည်းကောင်း။ (၆) မယူရနစ္စာဒိဝသေန-ဥဒေါင်းတို့၏ကခြင်း အစရှိသည်တို့၏အစွမ်းဖြင့်လည်း။ နစ္စာဒိနံ-ကခြင်းအစရှိသည်တို့ကို။ ဝိသုကာဘူတာ-ဆန့်ကျင်ဘက်ကို ထင်ရှားပြုထုတ်သည်ဖြစ်၍ဖြစ်သော။ ဝါ-ဆန့်ကျင်ဘက်ကို စွဲသဖွယ်ဖြစ်၍ဖြစ်သော။ ဒဿနာစ-ကြည့်ရှုခြင်းလည်းကောင်း။

ဥစ္စာသယနံ ဝုစ္ဆတိ ပမာဏာတိက္ကန္တံ မဟာသယနန္တိ အကပ္ပိယပစ္စတ္ထရထံ တတော ပဋိပီရတောတိ အတ္ထော။ ဒီ၊ ဋ္ဌ၊ ၁။ ၇၆။

ပမာဏတိက္ကန္တံ-လက်ရှစ်သစ်ပမာဏထက်လွန်သော အခြေရှိသောအိပ်ရာနေရာကို။ ဥစ္စာသယနန္တိ-ဟူ၍။ အကပ္ပိယပစ္စတ္ထရထံ-ရဟန်းတို့အားမအပ်သောအခင်းကို။ မဟာသယနန္တိ-ဟူ၍။ တတော-ထိုမြင့်သောနေရာ ကြီးကျယ်ခမ်းနားဆန်းပြားသောနေရာမှ။ ဝါ-မြင့်သောနေရာ ကြီးကျယ်ခမ်းနားဆန်းပြားသောနေရာ၌ထိုင်ခြင်းအိပ်ခြင်းမှ။ (ဘာဋီ) တတော-ထိုဥစ္စာသယန မဟာသယနမှ။ (နေရင်း) သမဏောဂေါတမော-သည်။ (ကတ္တာ) ရတနန္တိ ကဟာပဏော၊ လောဟမာသကော ဇတုမာသကော ဒါရုမာသကောတိ ယေ ဝေါဟာရံ

ဂစ္ဆန္တိ တဿ ဥဘယဿာပိ ပဋိဂ္ဂဟဏာ ပဋိပီရတော နေဝ နံဥဂ္ဂဏှာတိ န ဥဂ္ဂဏှာပေတိ န ဥပနိက္ခတ္တံ သာဒိယတိတိ အတ္ထော။ ဒီ၊ ဋ္ဌ၊ ၁။ ၇၆။

ကဟာပဏော-အသပြာလည်းကောင်း။ လောဟမာသကော-ကြေးဖြင့်ပြုအပ်သော ပဲပိုက်ဆံလည်းကောင်း။ ဇတုမာသကော-ချိတ်ဖြင့်ပြုအပ်သော ပဲပိုက်ဆံလည်းကောင်း။ ဒါရုမာသကော-သစ်သားဖြင့် ပြုအပ်သော ပဲပိုက်ဆံ လည်းကောင်း။ ယေ-အကြင်ငွေပိုက်ဆံတို့သည်။ ဝေါဟာရံ-ကူသန်းရောင်းဝယ်ခြင်းသို့။ ဂစ္ဆန္တိ-ရောက်ကုန်၏။ တေ-ထိုငွေပဲပိုက်ဆံတို့သည်။ ရတေ-မည်၏။ ဥဘယဿာပိ-ဖြစ်သော။ တဿ-ထိုရွှေငွေကို။ ပဋိဂ္ဂဟဏာ-ခံယူခြင်းမှ။ နံ-ထိုရွှေကို။ န သာဒိယတိ-မသာယာ။

အာမကဉ္စညပဋိဂ္ဂဟဏာတိ သာလီဝိဟိယဝဂေါရုမကဂုံရကကုဋြသုကသဒါတဿ သတ္တဝိသောပိ အာမကဉ္စညဿ ပဋိဂ္ဂဟဏာ။ န ကေဝလဉ္စ ဝေတသံ ပဋိဂ္ဂဟဏမေဝ အာမသနဋ္ဌိ ဘိက္ခုနံ န ဝဋ္ဌတိယေဝ။ ဒီ၊ ဋ္ဌ၊ ၁။ ၇၆။

သာလီဝိဟိယ-သဒါတဿ-သလေး ကောက် မုယော နတ်ကောက် ဂျုံ ဆပ် ပြောင်း လူး-ဟုဆိုအပ်သော။ အာမကဉ္စညဿ-အစိမ်းဖြစ်သောစပါးကို။ ပဋိဂ္ဂဟဏာ-ကိုယ်နှုတ်စိတ်တို့ဖြင့် ခံယူခြင်းမှ။ ဝေတသံ-ဤခုနစ်မျိုးသောစပါးတို့ကို။ ပဋိဂ္ဂဟဏမေဝ-ကိုယ်နှုတ်စိတ်တို့ဖြင့် ခံယူခြင်းသည်သာ။ န ဝဋ္ဌတိ-မအပ်သည်ကား။ န-မဟုတ်။ အာမသနဋ္ဌိ-သုံးသပ်ခြင်းသည်လည်း။

အာမကမံသပဋိဂ္ဂဟဏာတိ ဝတ္ထ အညတြ ဩဒိဿ အနညတာ အာမကမံသမတ္တာနံ ပဋိဂ္ဂဟဏမေဝ ဘိက္ခုနံ န ဝဋ္ဌတိ နော အာမသနံ။ ဒီ၊ ဋ္ဌ၊ ၁။ ၇၆။

ဩဒိဿ-သိခြားရည်ရှူး၍။ အနညတာ-ခွင့်ပြုတောမူအပ်သော ခံယူခြင်းကို။ အာမကမံသမတ္တာနံ-အစိမ်းဖြစ်သော သားငါးတို့ကို။ ပဋိဂ္ဂဟဏမေဝ-ကိုယ်နှုတ်စိတ်တို့ဖြင့် ခံယူခြင်းသည်သာ။ ဘိက္ခုနံ-တို့အား။ နဝဋ္ဌတိ-မအပ်သည်မဟုတ်။ အထခေါ-စင်စစ်သော်ကား။ အာမသနဋ္ဌိ-သုံးသပ်ခြင်းသည်လည်း။ နဝဋ္ဌတိယေဝ-မအပ်သည်သာ။

ဣတ္ထိကုမာရိကပဋိဂ္ဂဟဏာတိ ဝတ္ထ ဣတ္ထိတိ ပုရိသန္တရဂတာ ဣတရာ ကုမာရိကာနာမ တာသံ ပဋိဂ္ဂဟဏမိ အာမသနဋ္ဌိ အကပ္ပိယမေဝ။ ဒီ၊ ဋ္ဌ၊ ၁။ ၇၆။

ပုရိသန္တရဂတာ-ယောက်ျားတစ်ပါးသွားအပ်ဖူးသောမိန်းမသည်။ ဣတ္ထိတိ-မည်၏။ ဣတရာ-ယောက်ျားတစ်ပါးသွားအပ်ဖူးသောမိန်းမမှ တစ်ပါး မသွားအပ်ဖူးသောအပျိုသည်။ ကုမာရိကာနာမ-မည်၏။ တာသံ-ထိုဣတ္ထိကုမာရိကာတို့ကို။

ဝတ္ထုနာမ ယံသ္မိ အပရဏ္ဍံ ရုဟတိ၊ ယတ္ထ ဝါ ဥဘယဋ္ဌိ ရုဟတိ တံ ခေတ္တံ။ တဒတ္ထာယ အကတဘူမိဘာဂေါ ဝတ္ထု။ ဒီ၊ ဋ္ဌ၊ ၁။ ၇၆။ ၇၇။

ယံသ္မိ-အကြင်အရပ်၌။ အပရဏ္ဍံ-ပံမျိုးသည်။ ရုဟတိ-တက်ရောက်၏။ (သဒ္ဒ) ပေါက်၏။ တံ-ပံမျိုးပေါက်

စဉ်း ဖျဉ်း (ဖွန် နည်း) ညီ စေ နု၏ ထေး လေ

ရာအရပ်သည်။ ဝတ္ထုနာမ။ ယတ္ထ-အကြင်အရပ်၌။ ဥဘယဒ္ဓိ-နှစ်ပါးစုံသော စပါးမျိုးပဲမျိုးသည်။ ရဟတိ။ တံ-
ထိုအရပ်သည်။ ခေတ္တံ-မည်၏။ ဝါ-လယ်ယာမည်၏။ တဒတ္တယ-ထိုလယ်ယာအကျိုးငှါ။ အကတဘူမိဘာ
ဂေါ-မပြုပြင်အပ်သေးသော မြေအဖို့သည်။ ဝတ္ထု-မည်၏။ ဝါ-လယ်ယာတည်ဖို့ရန် မြေအဖို့မည်၏။

အနက္ခန္ဓနာမ ဟဒယဘောဒသိခါဘောဒရုဇ္ဈဘောဒဝသေန တိဝိခံ ဟောတိ တတ္ထ
ဟဒယဘောဒေါ သပ္ပိတေလာဒိမိနနကာလေ လဗ္ဘတိ။ ဒိ၊ ဌ၊ ဝ၊ ၁၊ ၇၊ ၇။

ဟဒယဘောဒ။ ပ။ ဝသေန-ချင့်တောင်း ချင့်ခွက်၏အတွင်းကိုဖျက်ခြင်း အညှိုးအဖျားကိုဖျက်ခြင်း ကြိုးကို
ဖျက်ခြင်းတို့၏အပြားအားဖြင့်။ ဟဒယဘောဒေါ-ချင့်တောင်းချင့်ခွက်၏ အတွင်းဘက်ကိုဖျက်ခြင်းကို။ သပ္ပိတေ
လာဒိမိနနကာလေ-ထောပတ် ဆီ စသည်တို့ကို ချိန်တွယ်ရာအခါ၌။

တာနိ ဟိ ဂဏှန္တော ဟေဋ္ဌာံ ဆိဒ္ဓေန မှာနေန “သထိကံ အာသိဉ္စာ”တိ ဝတွာ အန္တော
ဘာဇေန ဗဟု ပဋ္ဌရာပေတွာ ဂဏှာတိ၊ ဒဒန္တော ဆိန္ဒူ ပိဓာယ သီယံ ပူရေတွာ ဒေတိ။
ဒိ၊ ဌ၊ ဝ၊ ၁၊ ၇၊ ၇။

ဟိ-ချဲ့။ တာနိ-ထိုထောပတ် ဆီအစရှိသည်တို့ကို။ ဂဏှန္တော-မိမိက ယူလသော်။ ဟေဋ္ဌာံဆိဒ္ဓေန-
အောက်၌အပေါက်ရှိသော။ မှာနေန-ချင့်ခွက်ဖြင့်။ သထိကံ-ဖြေးဖြေး။ အာသိဉ္စာ-သွန်းလောင်းလော့။ အန္တော
ဘာဇေန-အိုးခွက်၏အတွင်း၌။ ဗဟု-များစွာ။ ပဋ္ဌရာပေတွာ-ယိုစီးစေ၍။ ဆိန္ဒူ-အပေါက်ကို။ ပိဓာယ-ပိတ်၍။

တာနိ ဟိ ဂဏှန္တော သထိကံ သိခံ ဥဿာပေတွာ ဂဏှာတိ၊ ဒဒန္တော ဝေဂေန ပူရေတွာ
သိခံ ဆိန္ဒူန္တော ဒေတိ။ ဒိ၊ ဌ၊ ဝ၊ ၁၊ ၇၊ ၇။

ဟိ-ချဲ့။ တာနိ-ထိုနမ်းဆန်အစရှိသည်တို့ကို။ သိခံ-အညှိုးအဖျားကို။ ဥဿာပေတွာ-အထက်သို့ထောင်
တက်စေ၍။ (သဒ္ဓ)ဝေဂေန-လျင်သောအဟုန်ဖြင့်။ ဆိန္ဒူန္တော-ဖြတ်လျက်။

နိကတိတိ ယောဂဝသေနဝါ မာယာဝသေနဝါ အပါမဂံ ပါမဂန္တိ အမထိ မထိန္တိ အသုဝဏ္ဏံ
သုဝဏ္ဏန္တိ ကတွာ ပတိရူပကေန ဝဉ္စနံ။ ဒိ၊ ဌ၊ ဝ၊ ၁၊ ၇၊ ၈။

ယောဂဝသေနဝါ-ဂါထာမန္တန်ကိုစုပ်ခြင်းအစရှိသော ပယောဂ၏အစွမ်းဖြင့်သော်လည်းကောင်း။
(ဘာဋီ)ဝါ-ပယောဂလုံးလအစွမ်းဖြင့်လည်းကောင်း။ (နေရင်း)။ မာယာဝသေနဝါ-မျက်လှည့်အတက်၏အစွမ်း
ဖြင့်သော်လည်းကောင်း။ အပါမဂန္တိ-စလွယ်ကြိုးဟူ၍လည်းကောင်း။ အမထိ-ပတ္တမြားမဟုတ် ကျောက်ခဲစသည်
ကို။ မထိန္တိ-ပတ္တမြားဟူ၍လည်းကောင်း။ အသုဝဏ္ဏံ-ရွှေမဟုတ်သော ရွှေခဲစသည်ကို။ သုဝဏ္ဏန္တိ-လည်းကောင်း။
ပတိရူပကေန-အတုဖြင့်။ ဝဉ္စနံ-လှည့်ပတ်ခြင်းသည်။ နိကတိတိ နိကတိနာမ-မည်၏။ (ဣတိသဒ္ဓါ နာမတ္ထ)

ယံ ဟိမပါတသမယေ ဟိမေန ပဋိစ္စန္ဓာ ဟုတွာ မဂ္ဂပ္ပဋိပန္နံ ဇနံ မုသန္တိ
အယံ ဟိမဝိပရာမောသော။ ဒိ၊ ဌ၊ ဝ၊ ၁၊ ၇၊ ၈။

ဟိမပါတသမယေ-ဆီးနှင်းကျရာအခါ၌။ ဟိမေန-ဆီးနှင်းဖြင့်။ ပဋိစ္စန္ဓာ-ဖုံးကွယ်အပ်ကုန်သည်။ ဟုတွာ။
မဂ္ဂပ္ပဋိပန္နံ-ခရီးသွားသော။ ဇနံ-လူကို။ ယံ မုသန္တိ-အကြင်လူယူကြကုန်၏။ (ယသဒ္ဓါ အဋ္ဌာနပယောဂ) အယံ-
ဤသို့လူယူခြင်းသည်။ ဟိမဝိပရာမောသော-မည်၏။

တတ္ထ မူလဗီဇနာမ ဟလဒ္ဓိ သိဂီဝေရံ ဝစာ ဝစတ္တံ အတိဝိသာ ကဋ္ဌကရောဟိထိ ဥသိရံ
ဘဒ္ဒမုတ္တကန္တိ ဝေမာဒိ။ ဒိ၊ ဌ၊ ဝ၊ ၁၊ ၇၊ ၉။

တတ္ထ-ထိုမူလဗီဇ အစရှိသောစကားရပ်၌။ မူလဗီဇနာမ-မည်သည်။ ဟလဒ္ဓိ-နွင်းလည်းကောင်း။
သိဂီဝေရံ-ရှင်းလည်းကောင်း။ ဝစာ-လင်းနေလည်းကောင်း။ ဝစတ္တံ-ဆိတ်ဖူးလည်းကောင်း။ အတိဝိသာ-
တိဝတ်လည်းကောင်း။ ကဋ္ဌကရောဟိထိ-ကုလားဆောင်းမေးခါးလည်းကောင်း။ ဥသိရံ-ပန်းရင်းလည်းကောင်း။
ဘဒ္ဒမုတ္တကံ-နွားမြေရင်းလည်းကောင်း။ ဣတိဝေမာဒိ-ဤသို့အစရှိသည်တည်း။

ခန္ဓဗီဇနာမ အဿတ္ထော နိဂြောဓော ပိလက္ခော ဥဒုမ္မရော ကစ္ဆကော ကပိတ္တနောတိဝေမာဒိ။
ဒိ၊ ဌ၊ ဝ၊ ၁၊ ၇၊ ၉။

သီလဇ္ဇန်ကဏ္ဍ (၁)

ခန္ဓဗိဇ္ဇာမ-ပင်စည်မျိုးမည်သည်။ဝါ-ပင်စည်ဟူသောအမျိုးရှိသောအပင်မည်သည်။အဿတ္ထော-
ညောင်ပုဒ္ဓဟော်လည်းကောင်း။ဝါ-ဟေမိညောင်လည်းကောင်း။နိဂြောဓော-ပညောင်ပင်လည်းကောင်း။ ပိလ
ကော-ညောင်ကြိတ်လည်းကောင်း။ ဥဒ္ဓမ္မရော-ရေသဖန်းလည်းကောင်း။ ကစ္ဆကော-ထအောင်းနက်လည်း
ကောင်း။ ကပိတ္တနော-ညောင်ချဉ်လည်းကောင်း။

ယာနသန္ဓိမိမိ ယာနနာမ ဝယံ ရထော သကဋံ သန္ဓမာနိကာ သိဝိကာ ပါဠကီတိ၊ နေတံ
ပဗ္ဗမိတဿ ယာနံ။ ဥပဟနာ ပန ပဗ္ဗမိတဿ ယာနံယေဝ။ ဒီ၊ဋ္ဌ၊၁။၈၀။

ယာနနာမ-ယာနမည်သည်။ ဝယံ-လှည်းပေါင်းချုပ်လည်းကောင်း။ ရထော-ရထားလည်းကောင်း။
သကဋံ-လှည်းလည်းကောင်း။သန္ဓမာနိကာ-ဂဋုန်တောင်အလား နှစ်ဖက်ထား၍မိုးအပ်သော သံလျင်လည်း
ကောင်း။သိဝိကာ-ထမ်းစင်လည်းကောင်း။ပါဠကီ-အဝတ်သံလျင်လည်းကောင်း။တေ-ဤယာဉ်သည်။ ပဗ္ဗမိ
တဿ-၏။ န ယာနံ-ယာဉ်မဟုတ်။

ဧကဘိက္ခုဿ ဟိ ဧကော အရညတ္ထာယ ဧကော ဧတပါဒကတ္ထာယာတိ ဥက္ကံသတော
ဒွေ ဥပါဟနသယာဋ္ဌာ ဝဇ္ဇန္တိ တတိယံ လင်္ဘာတော အညဿ ဒါတဗ္ဗော။ ဒီ၊ဋ္ဌ၊၁။၈၀။

ဟိ-မှန်၏။အရညတ္ထာယ-တောဌ်စီးခြင်းအကျိုးငှါ။ ဧကော-ဖိနပ်တစ်ရပ်လည်းကောင်း။ ဧတပါဒက
တ္ထာယ-ဆေးအပ်ပြီးသောခြေကို စောင့်ရှောက်ခြင်းအကျိုးငှါ။ ဧကော-လည်းကောင်း။ဥက္ကံသတော-အလွန်အား
ဖြင့်။ ဥပါဟနသယာဋ္ဌာ-ပေါင်းစပ်အပ်သော ဖိနပ်တို့သည်။ ဝဇ္ဇန္တိ-အပ်စပ်ကုန်၏။

ဂန္ဓသန္ဓိမိမိ ဘိက္ခုနော ကဏ္ဍုကကစ္ဆာဆဝိဒေါသာဒိအာဗာဓေ သတိ ဂန္ဓာ ဝဇ္ဇန္တိတေ ဂန္ဓေ
အာဟရာပေတွာ တသ္မိံ ရောဂေ ဝုပသန္ဓေ အညေသံ ဝါ အာဟာဓိကာနံ ဒါတဗ္ဗော။

ကဏ္ဍု။ပ။အာဗာဓေ-ယားနာ ဝဲနာ အရေရောဂါ အစရှိသောအနာသည်။သတိ-သော်။တသ္မိံ-ရော
ဂေ-သည်။ဝုပသန္ဓေ-ငြိမ်းအေးလသော်။(သဒ္ဓ) ဝါ-ပျောက်ကင်းလသော။ (အမိ) အာဟာဓိကာနံ-အနာရှိသော
ပုဂ္ဂိုလ်တို့အားသော်လည်း။ ဒါတဗ္ဗော။(ဝုပသန္ဓေ-ပုဒ်ကို ဝုပသန္ဓတ္တာ-ဟု ဟိတ်ပြင်။တသ္မိံ ရောဂေ-ပုဒ်ကို တဿ
ရောဂဿ-ဟု သမ္ပန်ခံ။လက္ခဏပုဒ်၊လက္ခဏဝန္တပုဒ်ပါက ဟိတ်ပြင် သမ္ပန်ခံ အနက်ပေးမေးတတ်၏)

သေယျတိဗိ ဣဓေကဇ္ဈော ဘိက္ခု၊ “တထာရူပေ ကာလေ ဥပကာရာယ ဘာဝိဿတိ”တိ
တိလတဏှာလပုဂ္ဂမာသနာဋီကေရလောထမစ္ဆမသဝလ္လျုရသပ္ပိတေလဂုဋ္ဌဘာဇနာဒီနိ
အာဟရာပေတွာ ဌပေတိ။ ဒီ၊ဋ္ဌ၊၁။၈၀။

ဣဓ-ဤသာသနာတော်၌။ ဥပကာရာယ-လျော်သောကျေးဇူးကိုပြုခြင်းငှါ။ တိလတဏှာလ။ ပ ။
ဘာဇနာဒီနိ- နှမ်း ဆန် ပဲနောက် မတ်ပဲ အုန်သီး ဆား ငါးပိ အမဲ အမဲခြောက် ထောပတ်အိုး ဆီအိုး
တင်လဲအိုး အစရှိသည့်တို့ကို။ သာမဏေရေဟိ-တို့ကို။ (ကာရိတ်ကံ) အာဟရာပေတွာ-ဆောင်စေ၍။ ဌပေတိ-
သိမ်းထားတတ်၏။

တေ“ဟောတု ဘန္ဓေ အစ္ဆထ တုမေ၊မယံ ဘိက္ခံ ပရိယေသိတွာ အာဟရိဿာမာ”တိ
ဂစ္ဆန္တိ။ ဒီ၊ဋ္ဌ၊၁။၈၀။

တေ-ထို အခန်းနေရဟန်းတို့သည်။ ဟောတု-ဖြစ်ပါစေ။တုမေ။ အစ္ဆထ-နေရစ်ပါကုန်။ပရိယေသိ
တွာ- ရှာမှီး၍။အာဟရိဿာမ-ဆောက်ကုန်အံ့။

အထ ဘိက္ခု ပိဏ္ဍပါတံ ဂဟေတွာ အာဂစ္ဆန္တိ ။တတောပိ မနာပံ မနာပံ ဂီဝါယာမကံ
ဘုဉ္ဇတိယေဝ။ ဧဝံ စတုမာသမ္ပိ ဝီတိနာမေတိ၊ အယံ ဝုစ္စတိ ဘိက္ခု၊ “မုဏ္ဍကုဋ္ဌမ္ပိကဖိဝိကံ
ဖိဝတိ၊ န သမထဖိဝိကံ”န္တိ။ ဒီ၊ဋ္ဌ၊၁။၈၀။

တတောပိ-ထိုရဟန်းတို့ယူလာသောအပ်သောဆွမ်းမှလည်း။ မနာပံ မနာပံ-မြတ်နိုးဖွယ် မြတ်နိုးဖွယ်
ကို။ဝါ-ကောင်းနိုးရာရာကို။ဂီဝါယာမကံ-လည်ပင်းကိုဆန့်တန်၍။ဧဝံ-ဤသို့။ဝါ-ဤနည်းအားဖြင့်။ စတုမာသမ္ပိ-
မိုးလေးလကိုသည်။ ဝီတိနာမေတိ-လွန်စေ၏။ အယံဘိက္ခု-ဤကျောင်းထိုင်ရဟန်းကို။မုဏ္ဍကုဋ္ဌမ္ပိကဖိဝိကံ-

ဓမ္မိ ဗျဉ်း (ဗုဒ္ဓိ ဗျဉ်း) ညီ စေ နုတ် ထေး လေ

ခေါင်းတုံးသူကြွယ်၏ အသက်မွေးနည်းကို။ ဇီဝတိက္ကတိ-အသက်မွေးသူဟူ၍။ သမဏဝိပိက်-ရဟန်း၏အသက်
မွေးနည်းကို။ နုဇီဝတိက္ကတိ-အသက်မမွေးသူဟူ၍။ ဝုစ္စတိ။

ဘိက္ခုနော ပန ဝဿနဌာနေ ဧကာ ထဏှုလနာဠိ ဧကာ ဂုဠပိဏ္ဍော စတုဘာဂမတ္တံ
သပ္ပိတိ တွေကံ နိဇေတုံ ဝဋ္ဋတိ အကာလေ သမ္ပတ္တစောရာနံ အတ္တာယ။ တေဟိ တွေကမ္ပိ
အာမိသပဋိသန္တာရံ အလဘန္တာ ဖိဝိတာဝိ ဝေါရောပေယျံ။ ဒီ၊ဌ၊၁။၈၁။

ဧကာ-သော။တဏှုလနာဠိ-ဆန်ကွမ်းစားလည်းကောင်း။ဝါ-ဆန်တစ်စလယ်လည်းကောင်း။ ဧကာ
-သော။ဂုဠပိဏ္ဍော-ထင်းလဲခဲလည်းကောင်း။စတုဘာဂမတ္တံ-ဆန်၏လေးခုမြောက်အဖိုအတိုင်းအရှည်ရှိသော။
သပ္ပိ-လည်းကောင်း။တွေကံ-ဤမျှအတိုင်းအရှည်ရှိသော အာမိသကို။အကာလေ-အချိန်မဲ့အခါမဲ့၍။ သမ္ပတ္တ
စောရာနံ-ရောက်လာသောစားမြတ်တို့၏။အတ္တာယ-အကျိုးငှါ။နိဇေတုံ-သိုမှီသိမ်းထားခြင်းငှါ။ဝဋ္ဋတိ။ ဟိ-မှန်၏။
တေ-ထိုစားမြတ်တို့သည်။တွေကမ္ပိ-ဤမျှလောက်ဖြစ်သော။အာမိသပဋိသန္တာရံ-ကို။ဝါ-စေ့စပ်ကြောင်းဖြစ်သော
အာမိသကို။ အလဘန္တာ-မရကုန်လသော်။

ယထာ စေတ္ထ။ ဓဝံ သဗ္ဗေသု သိက္ခာပဒပဋိသံယုတ္တေသု သုတ္တပဒေသု။ ဒီ၊ဌ၊၁။၈၁။

ဧတ္ထ-ဤနစွဲဟူသောပုဒ်၍။ဝိတ္တာရဝိနိစ္ဆယော-အကျယ်အဆုံးအဖြတ်ကို။သမန္တပါသာဒိကာယံ-
သမန္တပါသာဒိကအမည်ရသော ဝိနယအဋ္ဌကထာ၍။ ဝုတ္တနယေနေဝ-ဆိုအပ်ပြီးသောနည်းဖြင့်။ဝေဒိတဗ္ဗော
ယထာ-သိအပ်သကဲ့သို့။သိက္ခာပဒပဋိသံယုတ္တေသု-သိက္ခာပုဒ်နှင့်စပ်ယှဉ်ကုန်သော။သုတ္တပဒေသု-သုတ်ပုဒ်တို့၍။
ဝိတ္တာရဝိနိစ္ဆယော ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော။(ထည့်ပါဌ်များ သံတိ။)

ပေက္ခန္တိ နဋသမဇ္ဇံ။ အက္ခာနန္တိ ဘာရတယုဇ္ဈာဒိကံ။ တံ ယသ္မိံ ဌာနေ ကထိယတိ တတ္ထ
ဂန္ထုဋ္ဌိ န ဝဋ္ဋတိ။ ဒီ၊ဌ၊၁။၈၁။

နဋသမဇ္ဇံ-ကချေသည်တို့၏ကပွဲသဘင်ကိုလည်းကောင်း။ဘာရတယုဇ္ဈာဒိကံ-ဘာရတညီနောင်
တို့၏ စစ်တိုက်ခြင်းအစရှိသော အကြောင်းအရာကိုလည်းကောင်း။တံ-ထိုအကြောင်းအရာကို။ကထိယတိ-
ပြောအပ်၏။ တတ္ထ-ထိုအရပ်သို့။

ပါထိဿရန္တိ ကံသတာဠံ။“ပါထိတာဠန္တိ”ဝိ ဝဒန္တိ။ ဝေတာဠန္တိ ယနတာဠံ။

“မန္တေန မတသရိရဌာပန”န္တိဝိ ဧကာ။ ဒီ၊ဌ၊၁။၈၁။

ကံသတာဠံ-ကြေးဖြင့်ပြုအပ်သော မောင်းကြေးနင်းလည်ကွင်းသံကို။ ပါထိတာဠံ-လက်ခုပ်တီးသံကို။
ယနတာဠံ-ယနမည်သော တူရိယာသံကို။ မတသရိရဌာပန-သူသေကောင် ထစေခြင်ကိုလည်းကောင်း။
ဧကေ-အချို့ပုဂ္ဂိုလ်တို့သည်။ (ဝဒန္တိ) ကံသတာဠံ-သည်။ပါထိဿရန္တိ-ပါထိဿရနာမ-ပါထိဿရမည်၏။ဤသို့
ဤသဒ္ဒါကို နာမဝါစကကြ၍ အနက်ပေး။

ကုမ္ဘထုဏန္တိ စတုရဿအမ္မထကတာဠံ။“ကုမ္ဘသဒ္ဒ”န္တိဝိ ဧကာ။သောဘထကန္တိ နဋာနံ
အဗ္ဗောက္ကိရဏံ။ သောဘထံ ဝါ။ ပဋိဘာနစိတ္တန္တိ ဝုတ္တံ ဟောတိ။ ဒီ၊ဌ၊၁။၈၁။၈၂။

စတုရဿအမ္မကတာဠံ-လေးထောင့်ရှိသော အမ္မထချင့်ခွက်သဏ္ဍာန်ရှိသော စည်တီးသံကို။ ကုမ္ဘ
သဒ္ဒ-အိုးစည်တီးသံကို။ နဋာနံ-ကချေသည်တို့၏။ အဗ္ဗောက္ကိရဏံ-နတ်သို့ ရှေးရှုမှန်း၍ ဗလိနတ်စာမြောက်
တင်ခြင်းကိုလည်းကောင်း။ဝါ-တစ်နည်း။သောဘာကရဏံ-တင့်တယ်အောင်ပြုကြောင်းဖြစ်သော။ပဋိဘာန
စိတ္တံ-ရှေးရှုထင်လာသော ဉာဏ်ဖြင့် ဆန်းကြယ်အောင်ပြုအပ်သော ပန်းချီပန်းပုရုပ်ကိုလည်းကောင်း။(အနုယုတ္တာ
ဝိဟရန္တိ။)

စဏ္ဍာလန္တိ အယောဂုဠကီဠာ“စဏ္ဍာလာနံ သာဏဓောဝနကီဠာ”တိဝိ ဝဒန္တိ။

ဝံသန္တိ ဝေဠု ဥဿာပေတွာ ကီဠနံ။ ဒီ၊ဌ၊၁။၈၂။

အယောဂုဠကီဠာ-သံတုံးကစားခြင်းကိုလည်းကောင်း။စဏ္ဍာလာနံ-စဏ္ဍာလလူမျိုးတို့၏။ သာဏ
ဓောဝနံ-ဝိုက်ဆံလျော်ကို ဆေးခြင်းရှိသော ကစားခြင်းကို။ဝေဠု-ဝါးကို။ဥဿာပေတွာ-ဝိုက်ထောင်၍။ကီဠနံ-

ကစားခြင်းကို။

ဝေဝနန္တိ အဋ္ဌိစောဝနံ။ ဝေဝနောသု ကိရ ဇနပဒေသု ကာလကံတေ ဉာတကေ န ဈာပေန္တိ။
နိခယိတော ဌပေန္တိ။ အထ ဇနသံ ပူတိဘူတံ ကာယံ ဉတ္တာ နိဟရိတော အဋ္ဌိနိ ဝေဝိတော
ဂန္ဓေဟိ မက္ခေတော ဌပေန္တိ။ ဒီ၊ ဌ၊ ၁။ ၈၂။

အဋ္ဌိစောဝနံ-အရိုးဆေးပွဲကိုလည်းကောင်း။ ကာလကံတေ-ကွယ်လွန်ပြီးကုန်သော။ ဉာတကေ-
ဆွေမျိုးတို့ကို။ န ဈာပေန္တိ-မီးမရှိကြကုန်။ နိခယိတော-မြေဌတူး၍။ ဌပေန္တိ-ထားကုန်၏။ အထ-ထိုမှနောက်၌။ ဇနသံ-
ထိုကွယ်လွန်လေပြီးကုန်သော ဆွေမျိုးတို့၏။ ပူတိဘူတံ-ပုတ်သည်ဖြစ်၍ ဖြစ်သော။ ကာယံ-ကို။ ဂန္ဓေ ဟိ-နံသာတို့ဖြင့်။
မက္ခေတော-လိမ်းကျံ၍။ ၈-

ပရိဟာရပထန္တိ ဘူမိယံ နာနာပထမဏှာလံ ကတွာ တတ္ထ တတ္ထ ပရိဟရိတဗ္ဗံ။ ပထံ ပရိဟန္တာနံ
ကီဠနံ။ ဒီ၊ ဌ၊ ၁။ ၈၂။

နာနာပထမဏှာလံ-အမျိုးမျိုးသော လမ်းပိုင်းကို။ တတ္ထတတ္ထ-ထိုထိုလမ်း၌။ ပရိဟရိတဗ္ဗံ-ရှောင်လွှဲထိုက်
သော။ ပထံ-လမ်းကို။ ပရိဟန္တာနံ-ရှောင်လွှဲသူတို့၏။ ကီဠနံ-ကို။ (အနုယုတ္တာ ပိဟရန္တိ)

သန္တိကန္တိ သန္တိကကီဠနံ။ ဧကန္တံ ဌပိတာ သာရိယောဝ သက္ခရာယောဝါ အစာလေန္တာ
နခေနေဝ အပနေန္တိစ ဥပနေန္တိစ သစေ တတ္ထ ကာစိ စလတိ။ ပရာယော ဟောတိ။ ဝေဝရူပိယ
ကီဠာယေတံ အစိဝစနံ။ ဒီ၊ ဌ၊ ၁။ ၈၂။

သန္တိကကီဠနံ-ဖယ်တောက်တမ်း ဖယ်ကောက်တမ်းကစားခြင်းကို။ (အနုယုတ္တာ-ပိဟရန္တိ) ဧကန္တံ-တ
ပေါင်းတည်း။ ဝါ-စုပုံ၍။ သာရိယောဝါ-ကြွေအန်တို့ကိုသော်လည်းကောင်း။ သက္ခရာယောဝါ-ကျောက်စရစ်ခဲ
တို့ကိုလည်းကောင်း။ အစာလေန္တာ-မလှုပ်စေကုန်ပဲ။ နခေနေဝ-လက်သည်းဖြင့်သာလျှင်။ အပနေန္တိစ-ပယ်ဆောင်
လည်း ပယ်ဆောင်ကုန်၏။ ဥပနေန္တိစ-ကပ်ဆောင်လည်းကပ်ဆောင်ကုန်၏။ တတ္ထ-ထိုဖယ်တို့တွင်။ (တစ်နည်း)
တတ္ထ-ထိုသို့ပင် ပို့ဆောင်ရာ၌။ ကာစိ-တစ်ခုတစ်ခုသော ဖယ်သည်း။ သစေစလတိ-အကယ်၍လှုပ်အံ့။ ဝေ-
သန္တိကဟူသော အမည်သည်။

ယဋိကာ ဝုစ္စတိ ဒီယဒဏှာကေန ရဿဒဏှာကံ ပဟရဏကီဠနံ။ ဒီ၊ ဌ၊ ၁။ ၈၂။

ဒီယဒဏှာကေန-ရှည်သောတုတ်ချောင်းငယ်ဖြင့်။ ရဿဒဏှာကံ-တိုသောတုတ်ချောင်းငယ်ကို။ ပဟရ
ဏကီဠနံ-ပုတ်ခတ်ကြောင်းဖြစ်သော ကစားခြင်းကို။ ယဋိကာတိ-ဟူ၍။ မနုဿေဟိ-တို့သည်။ (ကတ္တား)

သလာကဟတ္ထန္တိ လာခါယဝါ မဉ္ဇိဋ္ဌိကာယဝါ ပိဋ္ဌောဒကေနဝါ သလာကဟတ္ထံ တေမေတွာ
“ကိ ဟောတူ”တိ ဘူမိယံဝါ ဘိတ္တိယံဝါ တံ- ပဟရိတွာ ဟတ္ထိအဿာဒိရူပဒဿနကီဠနံ။

ဒီ၊ ဌ၊ ၁။ ၈၃။

လာခါယဝါ-ချိတ်ရည်ဖြင့်လည်းကောင်း။ မဉ္ဇိဋ္ဌိကာယဝါ-ထန်းကျင့်ရည်ဖြင့်လည်းကောင်း။ ပိဋ္ဌောဒကေန
ဝါ-မှန်မှန်ရည်ဖြင့်လည်းကောင်း။ သလာကဟတ္ထံ-အုန်းမျှင် ထန်းမျှင်တို့၏အပေါင်းကို။ ဝါ-အုန်းမျှင်စည်း ထန်း
မျှင်စည်းကို။ (ဘာဋီ) ဝါ-ဝါခြမ်းစိပ်ကို။ (နေရင်း) တံ-ထိုအုန်းမျှင်စည်း ထန်းမျှင်စည်းကို။ တေမေတွာ-စွတ်စို
စေ၍။ ကိ ဟောတူ-အဘယ်သို့ ဖြစ်စေလိုပါသနည်း။ ဘိတ္တိယံဝါ-နံရံ၍သော်လည်းကောင်း။ တံ-ထိုအုန်းမျှင်
ထန်းမျှင်တို့၏အပေါင်းကို။ ဝါ-အုန်းမျှင်စည်း ထန်းမျှင်စည်းကို။ (ဘာဋီ) ဝါ-ဝါခြမ်းစိပ်ကို။ (နေရင်း) တံ-ထို
အုန်းမျှင်စည်း ထန်းမျှင်စည်းကို။ ဟတ္ထိအဿာဒိရူပဒဿနကီဠနံ-ဆင်ရုပ် မြင်းရုပ် အစရှိသောအရုပ်ကို ပြ
ကြောင်းကစားခြင်းကို။

အာကာသေ ဝါ ဒဏှာကံ ဂဟေတွာ ဘူမိယံ ဝါ သီသံ ဌပေတွာ ဟေဌပရိယဘာဝေန
ပရိဝတ္တနကီဠာတိ ဝုတ္တံဟောတိ။ စိရုံလိကံ ဝုစ္စတိ တာလပဏှာဒီဟိ ကတံ ဝါတပ္ပဟာရေန
ပရိတ္တမနစတ္တံ။ ဒီ၊ ဌ၊ ၁။ ၈၃။

ဒဏှာကံ-တုတ်တန်ကို။ ဟေဌပရိယဘာဝေန-အောက်အထက်၏အဖြစ်ဖြင့်။ ပရိဝတ္တနကီဠနာ-လှည့်

စဉ်း ဗျဉ်း (ဗုဒ္ဓ ဗျဉ်း) ညီ လေ နတ် လေး လေ

လည်ကြောင်းကစားခြင်းတည်း။ တာလပဏ္ဍာဒီဟိ-ထန်းရွက်အစရှိသည်တို့ဖြင့်။ ဝါတပုဟာရေန-လေ၏တိုက်ခတ်ခြင်းကြောင့်။ ပရိတ္တမနံစက္ကံ-ချာချာလည်းကြောင်းစကြာကို။ စိဂုံလိကန္တိ-ဟူ၍။

ယထာဝရံနာမ ဣထကုဏီရဇ္ဇာဒီနံ ယံယံဝဇ္ဇိတံတံ ပယောဇေတွာ ဒဿနကီဋ္ဌာ။ ဒီဌ၊ ၁၊ ၈၇။

ကာထကုဏီရဇ္ဇာဒီနံ-ကာထ်းသူ ကောက်သူ ကုန်းသူအစရှိသည်တို့၏။ ယံယံဝဇ္ဇိ-အကြင်အကြင်အပြစ်သည်။ (အတ္ထိ)တံတံ-ထိုထိုအပြစ်ကို။ ပယောဇေတွာ-ယှဉ်စေ၍။ ဒဿနကီဋ္ဌာ-ပြကြောင်းကစားခြင်းသည်။ ယထာဝရံနာမ-မည်၏။

ကဒလိမိဂပဝရပစ္စုတ္တရဏန္တိ ကဒလိမိဂစမ္ပနာမ အတ္ထိ၊ တေန ကတံ ပဝရပစ္စုတ္တရဏံ၊ ဥတ္တမပစ္စုတ္တရဏန္တိ အတ္ထော။ တံ ကိရ သေတဝတ္ထဿ ဥပရိ ကဒလိမိဂစမ္ပ ပတ္တရိတွာ သိဗ္ဗတွာ ကရောန္တိ။ ဒီဌ၊ ၁၊ ၈၄။

ကဒလိမိဂစမ္ပနာမ-ဝံပိုင်၏ အရေမည်သည်။ အတ္ထိ၊ တေန-ထိုအရေဖြင့်။ ပဝရပစ္စုတ္တရဏံ-မြတ်သော အပေါ်လွှမ်း အခင်းတည်း။ ဥတ္တမပစ္စုတ္တရဏံ-ကောင်းမြတ်သော အပေါ်လွှမ်းအခင်းတည်း။ သေတဝတ္ထဿ-ဖြူသောအခင်း၏။ တံ-ထိုအခင်းကို။ ကဒလိမိဂစမ္ပ-ကဒလိမည်သော သားကောင်အရေကို။ သိဗ္ဗတွာ-ချုပ်၍။ ကရောန္တိ-ကိရ။

သဥတ္တရစ္ဆဒန္တိ သဟ ဥတ္တရစ္ဆဒေန၊ ဥပရိ ဗဒေန ရတ္တဝိတာနေန သဒ္ဓိန္တိအတ္ထော။ သေတဝိတာနမ္ပိ ဟေဋ္ဌာ အကပ္ပိယပစ္စုတ္တရဏေ သတိ န ဝဋ္ဋတိ။ အသတိ ပန ဝဋ္ဋတိ။ ဒီဌ၊ ၁၊ ၈၄။

ယံ-အကြင်အခင်းသည်။ ဥတ္တရစ္ဆဒေန-အထက်၌နိသောဗိတာန်မျက်နှာကျက်နှင့်။ သဟ။ (ဝတ္တတိ)။ တံ-ထိုအခင်းသည်။ သဥတ္တရစ္ဆဒံ-မည်၏။ ဥပရိ-အပေါ်၌။ ဗဒေန-ဖွဲ့ကျက်အပ်သော။ ရတ္တဝိတာနေန-နိသောဗိတာန်မျက်နှာကျက်နှင့်။ သဒ္ဓိ။ (ဝတ္တတိ) သေတဝိတာနမ္ပိ-ဖြူသောဗိတာန်မျက်နှာကျက်၏လည်။ အကပ္ပိယပစ္စုတ္တရဏေ-မအပ်သောအပေါ်လွှမ်းအခင်းသည်။ သတိ-သော်။ နဝဋ္ဋတိ။ (ဟေဋ္ဌာ။ အကပ္ပိယပစ္စုတ္တရဏေ-သည်) အသတိ ပန ဝဋ္ဋတိ။ ဒီဌ၊ ၁၊ ၈၄။

ဥတ္တာဒနာဒီသု မာတုကုန္တိကတော နိက္ခန္တဒါရကာနံ သရီရဂန္ဓော ဒွါဒသဝဿပတ္တကာလေ နဿတိ။ တေသံ သရီရဒုဂ္ဂန္ဓ ဟရဏတ္တာယ ဂန္ဓုစုတ္တာဒီဟိ ဥတ္တာဒေန္တိ ဝေဂ္ဂပံဥတ္တာဒနံ နဝဋ္ဋတိ။

နိက္ခန္တဒါရကာ-ထွက်ခဲ့ရသောကလေးတို့၏။ ဒွါဒသဝဿပတ္တကာလေ-ဆယ်နှစ်နှစ်အရွယ်သို့ရောက်ရာ အခါ၌။ နဿတိ-ပျောက်၏။ တေသံ-ထိုကလေးတို့၏။ သရီရဒုဂ္ဂန္ဓဟရဏတ္တာယ-ကိုယ်၏မကောင်းသောအနံ့ကို ပယ်ရှားခြင်းအကျိုးငှါ။ ဂန္ဓုစုတ္တာဒီဟိ-နံသာမူနိအစရှိသည်တို့ဖြင့်။ ဥတ္တာဒေန္တိ-ပွတ်တိုက်ပေးကြကုန်၏။

ပုညဝန္တေ ပန ဒါရကေ ဦရသု နိပဇ္ဇာပေတွာ တေလေန မက္ခေတွာ ဟတ္ထပါဒဦရနာဘိအာဒီနံ သဏ္ဍာနံ သမ္မာဒနတ္ထံ ပရိမဒ္ဓန္တိ ၊ ဝေဂ္ဂပံ ပရိမဒ္ဓနံ န ဝဋ္ဋတိ။ ဒီဌ၊ ၁၊ ၈၄။

ဦရသု-ပေါင်တို့၌။ နိပဇ္ဇာပေတွာ-အိပ်စေ၍။ ဟတ္ထပါဒဦရနာဘိအာဒီနံ-လက်ခြေပေါင်ချက်အစရှိသော ကိုယ်အင်္ဂါတို့၏။ သဏ္ဍာနံ သမ္မာဒနတ္ထံ-ပုံသဏ္ဍာန်တို့ကို ကောင်းစွာဖြစ်စေခြင်းအကျိုးငှါ။ ဝါ-ပုံသဏ္ဍာန်တို့ကို ကောင်းစွာပြည့်စုံစေခြင်းအကျိုးငှါ။ ပရိမဒ္ဓန္တိ-ထက်ဝန်းကျင် ဆုပ်နယ်ပေးကြကုန်၏။

နာပနန္တိ တေသံယေဝ ဒါရကာနံ ဂန္ဓာဒီဟိ နာပနံ။ သမ္မာဟနန္တိ မဟာမလ္လာနံဝိယ ဟတ္ထပါဒေ မုဂ္ဂရာဒီဟိ ပဟရိတွာ ဗာဟုဝပုနံ။ ဒီဌ၊ ၁၊ ၈၄။

တေသံယေဝ ဒါရကာနံ-ထိုဘုန်းကံရှိသော ကလေးတို့ပင်။ ဂန္ဓာဒီဟိ-နံသာရည်အစရှိသည်တို့ဖြင့်။ (နာပနံဝိယ-ရေချိုးစေခြင်းကဲ့သို့) နာပနံ-ရေချိုးစေခြင်းကိုလည်းကောင်း။ မဟာမလ္လာနံဝိယ-လက်ဝှေ့သမားကြီးတို့၏ကဲ့သို့။ မုဂ္ဂရာဒီဟိ-ဆောက်ပုတ်အစရှိသည်တို့ဖြင့်။ ဝါ-လက်ရိုက်အစရှိသည်တို့ဖြင့်။ ပဟရိတွာ-ပုတ်ခတ်၍။ ဗာဟုဝပုနံ-လက်ခြေတို့ကို တိုးပွားစေခြင်းကိုလည်းကောင်း။

မုခစုတ္ထံ မုခလေပနန္တိ မုခေ ကာဠဝိဋ္ဌကာဒီနံ ဟရဏတ္တာယ မတ္တိကကက္ကံ ဒေန္တိ၊ တေန လောဟိတေ စလိတေ သာသပကက္ကံ ဒေန္တိ၊ တေန ဒေါသေ ခါဒိတေ တိလကက္ကံ ဒေန္တိ။

သီလဗျူဟာ (၁)

တေန လောဟိတေ သန္နိသိန္ဓေ ဟလိန္ဒိ ကက္ကံ ဒေန္တိ တေန ဆဝိဝဏ္ဏေ အာရုဠေ
မုခရုဏ္ဏကေန မုခံ စုဏ္ဏန္တိ တံ သဗ္ဗံ န ဝဋ္ဋတိ။ ဒီ၊ဋ္ဌ၊၁။၈၄။

ကာဠုပိဋကားဒီနံ-မည်နက်သောအဖု အစရှိသည်တို့ကို။(သဒ္ဓ)ဝါ-မှည့်အစရှိသည်တို့ကို။(အမိ) ဟရဏ
တ္တာယ-ပယ်ရှားခြင်းအကျိုးငှါ။မတ္တိကကက္ကံ-ဆေးဖြင့်ပြုစီရင်အပ်သော မြေမှုန့်ညက်ကို။ဒေန္တိ-ပေးကြကုန်၏။
ဝါ-သုတ်လိမ်းကြကုန်၏။တေန-ထိုဆေးဖြင့်ပြုစီရင်အပ်သော မြေမှုန့်ညက်ကြောင့်။လောဟိတေ-မကောင်း
သောသွေးသည်။စလိတေ-လှုပ်ရှားလသော။သာသပက္ကံ-မုံညင်းမှုန့်ကို။ဒေန္တိ တေန-ထိုမှုန့်ညင်းမှုန့်သည်။
ဒေါသေ-သွေးတည်းဟူသောအပြစ်ကို။ခါဒိတေ-သော်။တိလကက္ကံ-နှမ်းမှုန့်ညက်ကို။ဒေန္တိ၊တေန-ထိုနှမ်းမှုန့်
ညက်ကြောင့်။မုခရုဏ္ဏန-မျက်နှာချေမှုန့်ဖြင့်။မုခံ-ကို။စုဏ္ဏန္တိ-ပွတ်ချေကြကုန်၏။ဝါ-လိမ်းကြကုန်၏။
တံသဗ္ဗံ-သည်။ ဘိက္ခုနံ-တို့အား။ (သမ္မဒါနိ) နဝဋ္ဋတိ။

ဟတ္ထပဗ္ဗာဒီသု ဟတ္ထေ ဝိစိတြသင်္ခကပါလာဒီနိ ဗန္ဓိတွာ ဝိစန္တိတံ ဝါ အညံ ဝါ သဗ္ဗန္တိ
ဟတ္တာဘရဏံ န ဝဋ္ဋတိ။ အပရေ သိခံ ဗန္ဓိတွာ ဝိစန္တိ သုဝဏ္ဏစီရကမုတ္တလတာဒီဟိ စ
တံ ပရိက္ခိပန္တိတံ သဗ္ဗံ နဝဋ္ဋတိ။ ဒီ၊ဋ္ဌ၊၁။၈၅။

ဟတ္ထပဗ္ဗာဒီသု-တို့၌။(ဝိနိစ္ဆယော-ငဝံ ဝေဒိတဗ္ဗော)ဝိစိတြသင်္ခကလာပါဒီနိ-ဆန်းကြယ်သော ခရုသင်း
ခွက်အစရှိသည်တို့ကို။တံဝါ-ထိုခရုသင်းခွက်အစရှိသော တန်ဆာသည်လည်းကောင်း။ဟတ္တာဘရဏံဝါ-လက်ဝတ်
တန်ဆာသည်လည်းကောင်း။အပရေ-တစ်ပါးသောပုဂ္ဂိုလ်တို့သည်။သိခံ-ဦးစွန်းကို။ဗန္ဓိတွာ-၍။ (တစ်နည်း)
သိခံဗန္ဓိတွာ-ဆံထုံးထုံး၍။ဝိစန္တိ။သုဝဏ္ဏစီရကမုတ္တလတာဒီဟိ-ရှေဆန်ထိုး ပုလဲသွယ် အစရှိသည်တို့ဖြင့်လည်း။
တံ-ထိုဆံထုံးကို။ပရိက္ခိပန္တိ-ကာရံကြကုန်၏။

အနိယျာနိကတ္တာ သဂ္ဂမဂ္ဂမောက္ခနိဗ္ဗာနံ တိရစ္ဆာနဘူတာ ကထာတိ တိရစ္ဆာနကထာဒီ၊ဋ္ဌ၊၁။၈၅။
ကထာယ-၏။(သမ္မုနိ) အနိယျာနိကတ္တာ-ဒုဂ္ဂတိ ဘဝသံသရာမှ ထွက်မြောက်တတ်သော သမ္မုလောပ
ဝိရတိစေတနာ၏ ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်။(ဘာဋီ) ဝါ-ဝဋ်ဆင်းရဲမှ မထွက်မြောက်စေတတ်သည်၏
အဖြစ်ကြောင့်။သဂ္ဂမောက္ခနိဗ္ဗာနံ-လှူပြည်နတ်ပြည်လမ်း နိဗ္ဗာန်လမ်းတို့၏။တိရစ္ဆာနဘူတာ-ဖိလာကန်လန်ဖြစ်၍
ဖြစ်သော။

ကေစိ ရတနမတ္တာယာမံ စတုရဂ်လဝိတ္ထတံ ကေသန္တပရိစ္ဆေဒံ ဒေသေတွာ မေယမုခေ ဝိဇ္ဇလတံ
ဝိယ နုလာဠေ ဥထိသပဋ် ဗန္ဓိဥဋ္ဌာမထိ ဓာရေန္တိ စာမရဝါလဗိဇနိ တာရေန္တိတံ သဗ္ဗံ န
ဝဋ္ဋတိ။ ဒီ၊ဋ္ဌ၊၁။၈၅။

ကေစိ-ပုဂ္ဂိုလ်တို့သည်။ ရတနမတ္တာယာမံ-တစ်တောင်အတိုင်းအရှည် အလျားရှိသော။ စတုရဂ်လ
ဝိတ္ထတံ-လက်လေးသစ်အပြန့်ရှိသော။ကေသန္တပရိစ္ဆေဒံ-ဆံပင်၏အဆုံးအပိုင်းအခြားကို။မေယမုခေ-မိုးတိမ်ဝဋ်။
ဝိဇ္ဇတံဝိယ-လျှပ်ခွယ်ကဲ့သို့။နုလာဠေ-နဖူးပြင်၌။ ဥထိသပဋ်-သင်းကျစ်ပြားကို။ဥဋ္ဌာမထိ-မကိုဋ်၏ အထွင်၌
တပ်အပ်သော ကျောက်မြတ်ရတနာကို။စာမရဝါလဗိဇနိ-စားမရိုးသားပြီးယပ်ကို။တာရေန္တိ၊ဘိက္ခုနံ-အား။နဝဋ္ဋတိ။

လောကက္ခာယိကာတိ “အယံ လောကော ကေန နိဗ္ဗိတော အသုကေန နာမ နိဗ္ဗိတော။
ကာကော သေတော အဋ္ဌိနံ သေတတ္တာ။ ဗလာကာ ရတ္တာ လောဟိတဿ ရတ္တတ္တာ”
တိ ဝေမာဒိကာ လောကာယတပိတဏ္ဍသလ္လာပကထာ။ ဒီ၊ဋ္ဌ၊၁။၈၆။

အသုကေနနာမ-ထိုမည်သော ဗြဟ္မာမင်းသည်။ ဝါ-ထိုမည်သော ဗိဿနိုးနတ်မင်းသည်။ နိဗ္ဗိတော-
ဖန်ဆင်းအပ်ပြီးကာကော-သည်။သေတော-ဖြူ၏။(ကသွာ-နည်း)အဋ္ဌိနံ-အရိုးတို့၏။သေတတ္တာ-ဖြူကုန်သည်၏
အဖြစ်ကြောင့်တည်း။ဗလာကာ-ချိုင်းသည်။ရတ္တာ-နီ၏။လောဟိတဿ-သွေး၏။ရတ္တာ-နီသည်အဖြစ်ကြောင့် တည်း။
လောကာယတသလ္လာပကထာ-လောကာယတ ဝိတဏ္ဍကျမ်းလာ အချင်းချင်းပြောဆိုကြောင်းစကား
တည်း။ (ဘာဋီ) ဝါ-သံသရာကိုရှည်စေတတ်သော သာသနာတော်၏ ဆန့်ကျင်ဘက်ကို ပြောဟောခြင်းတည်း။
သမုဒ္ဓက္ခာယိကာနာမ “ကသွာ သမုဒ္ဓေါ-သာဂရော သာဂရဒေဝေန ခတော၊ တသွာ သာဂရော။

စဉ်း ဗုဒ္ဓ (ဗုဒ္ဓ ဗုဒ္ဓ) ဤ စေ နတ် စေး ဇေ

'ခတော မေ'တိ ဟတ္ထမုဒ္ဒါယ သယံ နိဝေဒိတတ္ထာ သမုဒ္ဒေါ' တိဝေမာဒိကာ နိရတ္ထကာ သမုဒ္ဒကွာယနကာထာ၊ ဒိ၊ဋ္ဌ၊၁။၈၆။

သာဂရဒေဝေန-သာဂရမည်သောနတ်သည်။ ဝါ-သာဂရမင်းသည်။ ခတော-တူးအပ်ပြီးဟတ္ထမုဒ္ဒါယ-လက်ချောင်းတို့ကိုတွန်းစေခြင်းဖြင့်။ ဝါ-လက်ချောင်းချိုးခြင်းဖြင့်။ နိဝေဒိတတ္ထာ-သိစေအပ်သည်၏အဖြစ်ကြောင့်။ သမုဒ္ဒေါ-မည်၏။ နိရတ္ထကာ-အစီးအပွားမရှိသော။ သမုဒ္ဒကွာယနကာထာ-သမုဒ္ဒရာကိုပြောဆိုကြောင်းစကားတည်း။

အဓိစိတ္တံ တေ ဝိပရာဝတ္တန္တိ ယံ တုယံ ဒီပရတ္တာစိတ္တဝသေန သုပ္ပဂုဏံ တံ မယံ ကေဝစနေနေဝ ဝိပရာဝတ္တံ ပရိဝတ္တိတွာ ဌိတံ၊ န ကိဉ္စိ ဇာနာသီတိ အတ္ထော၊ ဒိ၊ဋ္ဌ၊၁။၈၆။

ယံ-အကြင်အကြောင်းအရာကို။ (ဘာဋီ) ဝါ-အကြင်စကားကို။ (နေရင်း) တုယံ-၏။ ဝါ-သည်။ ဒီပရတ္တာစိတ္တဝသေန-ရှည်စွာသောညဉ့်ပတ်လုံး လေ့ကျက်ခြင်း၏အစွမ်းဖြင့်။ သုပ္ပဂုဏံ-အဝါးဝစွာ လေ့လာအပ်၏။ တံ-ထိုအကြောင်းအရာသည်။ ကေဝစနေနေဝ-တခွန်းတည်းသောစကားကြောင့်ပင်။ ဝိပရာဝတ္တံ-ပြောင်းပြန်ပြန်လည်တော့၏။ ပရိဝတ္တိတွာ-ပြောင်းပြန်လည်၍။

ပဏ္ဍုရာဇာ ကိရ တိသော မုတ္တာယော မုဋ္ဌိယံ ကတွာ နေမိတ္တိကံ ဗုဒ္ဓိ "ကိ မေဟတ္ထေ" တိ။ သော ဣတော စိတော ဝိလောကေသိ၊ တသိဉ္စသမယေ ဃရဂေါလိကာယ မက္ခိကာ ဂယန္တိ မုတ္တာ၊ သော "မုတ္တာ"တိ အာဟာ၊ ဒိ၊ဋ္ဌ၊၁။၈၇။

ပဏ္ဍုရာဇာ-ပဏ္ဍုမင်းသည်။ မုတ္တာယော-ပုလဲတို့ကို။ မုဋ္ဌိယံ-လက်ဆုပ်၍။ နေမိတ္တိကံ-နိမိတ်ကျမ်းတက်ဆရာကို။ သော-ထိုနိမိတ်ကဆရာသည်။ ဣတောစိတောစ-ဤမှဤမှလည်း။ ဝိလောကေသိ-စောင်း၍ ကြည့်ပြီး။ တသိဉ္စသမယေ-စောင်း၍ကြည့်ရာ ထိုအခါ၌။ ဃရဂေါလိကာယ-အိမ်မြှောင်သည်။ မက္ခိကာ-ယင်ကို။ ဂယန္တိ-ဖမ်းယူအပ်စဉ်။ မုတ္တာ-လွတ်သွားပြီး။ သော-ထိုနေမိတ္တိကဆရာသည်။ တံ-ထိုသို့လွတ်သည်ကို။ (ကံ) ဒိသွာ-၍။ (ကြိယာဝိသေသန) မုတ္တာတိ-ဟူ၍။ ဝါ-ပုလဲဟူ၍။ အာဟာ။

ပုန ကတိတိ ပုဋ္ဌော ကုက္ကုဋ္ဌဿ တိက္ကတ္တံ၊ ရဝန္တဿ သဒ္ဓံ သုတွာ တိသောတိ အာဟာ ဝေ တံ တံ အာဒိသိတွာ နိမိတ္တမနယုတ္တာ ဝိဟရန္တိ၊ ဒိ၊ဋ္ဌ၊၁။၈၇။

ပုန-တစ်ဖန်။ ကတိ-အဘယ်နှစ်လုံးတို့နည်း။ ကုက္ကုဋ္ဌဿ-သည်။ ရဝန္တဿ-တွန်စဉ်။ တံ-ထိုထိုအရိပ်နိမိတ်ကို။ အာဒိသိတွာ-ညွှန်ပြ၍။ အနယုတ္တာ-အားထုတ်ကုန်သည်။

ဥပ္ပါတန္တိ အသနိပါတာဒိနံ မဟန္တာနံ ဥပ္ပတိတံ။ တံ ဟိ ဒိသွာ "ဣဒံ ဘဝိဿတိ၊ ဝေ ဘဝိဿတိ" တိ အာဒိသန္တိ၊ ဒိ၊ဋ္ဌ၊၁။၈၈။

အသနိပါတာဒိနံ-မိုးကြိုးပစ်ခြင်းအစရှိကုန်သော။ မဟန္တာနံ-ကြီးသောနိမိတ်တို့၏။ ဥပ္ပတိတံ-ကျခြင်းတည်း။ (သဒ္ဓ) ဟိ-မှန်။ တံ-ထိုမိုးကြိုးသည်တို့၏ကျခြင်းကို။ ဣဒံ-ဤမည်သော အကျိုးသည်။ ဘဝိဿတိ။ အာဒိသန္တိ-ညွှန်ပြကြကုန်၏။

မုသိကန္တိန္တိ ဥဒ္ဓုရခါယိတံ။ တေနာပိ ဟိ အဟတေ ဝါ ဝတ္ထေ အနဟတေ ဝါ ဝတ္ထေ ဣတော ပဋ္ဌာယ ဝေ ဆိဇ္ဇေ ဣဒံနာမ ဟောတိတိ အာဒိသန္တိ၊ ဒိ၊ဋ္ဌ၊၁။၈၆။

ဥဒ္ဓုရခါယိတံ-ကြွက်ခဲစားအပ်သော အဝတ်၏အကျိုးအဖြစ်ကိုပြသောကျမ်းတည်း။ ဟိ-ချေ။ တေနာပိ-ထိုကြွက်သည်လည်း။ အာဟတေ-ထုရိုက်ဖွတ်လျှော်အပ်ပြီးသော။ ဝါ-အစာချေအပ်ပြီးသော။ (ဘာဋီ) ကာစိတင်ပြီးသော။ (နေရင်း) ဝတ္ထေဝါ-ကိုလည်းကောင်း။ အနာဟတေ-မထုရိုက်ဖွတ်လျှော်အပ်သော။ ဝါ-အစာမချေအပ်သေးသော။ (ဘာဋီ) ကာစိတင်သေးသော။ (နေရင်း) ဝတ္ထေဝါ-ကိုလည်းကောင်း။ ဆိဇ္ဇေ-ကိုက်ဖြတ်အပ်သော။ ဣဒံ နာမ-ဤမည်သော အကျိုးအဖြစ်မည်သည်။

အဂ္ဂိဟောမန္တိ ဝေရူပေန ဒါရုနာ ဝေ ဟုတေ ဣဒံနာမ ဟောတိတိ အဂ္ဂိဟောနံ။ ဒဗ္ဗိဟောမာဒိနိပိ အဂ္ဂိဟောမာ နေဝ၊ ဝေရူပါယ ဒဗ္ဗိယာ ဤဒိသေဟိ ကာဏာဒိဟိ ယုတေ ဣဒံနာမ ဟောတိတိ

သီလဗျူဟာစဉ် [၁]

ဝေံ ပဝတ္ထိဝသေန ပန ဝိသံ ဝုတ္တာနိ။ ဒိ၊ဋ္ဌ၊၁။၈၈။
 အဂ္ဂိနိ-ကို။ (လက္ခဏဝန္တကံ) ဟုတေ-ပူဇော်အပ်သော်။ အဂ္ဂိဇုဟန-မီးပူဇော်ပုံကိုပြသောကျမ်းတည်း။
 ပန-ထိုသို့ပင် ဒဗ္ဗိဟောမ အစရှိသည်တို့၏ အဂ္ဂိဟောမ ဖြစ်ပါသော်လည်း။ ဒဗ္ဗိယာ-ယောက်မဖြင့်၊ ကံထာဒိဟိ-
 ဆန်ကွဲအစရှိသည်တို့ဖြင့်။ ဝိသံ-သီးခြား။ တောနိ-ထိုဒဗ္ဗိဟောမ အစရှိသောပုဒ်တို့ကို။ (ကံ) ဝုတ္တာနိ။
 သိဝိဇ္ဇာတိ သုသာနေ ပဝိသိတွာ သန္တိကရဏဝိဇ္ဇာ၊ သိဂါလရုတဝိဇ္ဇာတိဝိ ဝဒန္တိ၊ဒိ၊ဋ္ဌ၊၁။၈၈။
 သန္တိကရဏဝိဇ္ဇာ-ဘေးဥပါဒိငြိမ်းအေးမှုကို ပြုကြောင်းအတတ်တည်း။ (ဘာဋီ) ဗလိနတ်စာပေးခြင်းကို
 ပြုသောအတတ်တည်း။ (နေရင်း) သိဂါလရုတဝိဇ္ဇာ-မြေခွေးမြည်သံ၏ အကျိုးအပြစ်ကို သိကြောင်းအတတ်
 တည်း။ ဣတိဝိ-လည်း။ ဝစံနိ-ကို။ (ကံ) ဝိညာ-ပညာရှိတို့သည်။ (ကတ္တာ) ဝဒန္တိ။
 ဝိသဝိဇ္ဇာတိ ယာယ ပုရာဏဝိသံဝါ ရက္ခန္တိ နဝိသံဝါ ကရောန္တိ ဝိသဝန္တမေဝဝါ။ ဒိ၊ဋ္ဌ၊၁။၈၈။
 ယာယ-အကြင်အတတ်ဖြင့်။ ပုရာဏဝိသံဝါ-အဟောင်းဖြစ်သော အဆိပ်ကိုမူလည်း။ ရက္ခန္တိ။ နဝိသံ
 ဝါ-အသစ်ဖြစ်သော အဆိပ်ကိုမူလည်း။ ကရောန္တိ။ သာ ဝိဇ္ဇာ-သည်။ ဝိသဝိဇ္ဇာ-မည်၏။ (နိယမာနိယမကြာ)။
 ဝိစ္စိကဝိဇ္ဇာတိ ဝိစ္စိဒဋ္ဌတိကိစ္ဆနဝိဇ္ဇာ။ မူသိကဝိဇ္ဇာယဝိ ဝေသေဝနယော။ ဒိ၊ဋ္ဌ၊၁။၈၈။၈၉။
 ဝိစ္စိကဒဋ္ဌတိကိစ္ဆနဝိဇ္ဇာ-ကင်းကိုက်အပ်သောအနာကို ဆေးကုကြောင်းအတတ်တည်း။ မူသိကဝိဇ္ဇာ
 ယဝိ-မူသိကဝိဇ္ဇာ၌လည်း။ ဝေသေဝနယော-ကိုသာ။ (ဒဋ္ဌဗော) အညော-သော။ နယော-ကို။ နဒဋ္ဌဗော)
 ပက္ကဇ္ဇနန္တိ ပရိပါကဂတစိန္တာ “ဣဒါနိ အယံဇထ္ထကံ ဖီဝိဿတိ၊ အယံ ဇထ္ထက”န္တိ
 ဝေံ ပဝတ္ထိ အာဒိဋ္ဌဉာဏန္တိ အတ္ထော။ ဒိ၊ဋ္ဌ၊၁။၈၉။
 ပရိပါကဂတစိန္တာ-ရင့်ကျက်ပြီးသော အသက်ကိုသိကြောင်းအတတ်တည်း။ အယံ-ဤပုဂ္ဂိုလ်သည်။
 ဇထ္ထကံ-ဤမျှအတိုင်းအရှည်ရှိသော ကာလပတ်လုံး။ ဖီဝိဿတိ-အသက်ရှင်လတ္တံ့။ အာဒိဋ္ဌဉာဏံ-ညွှန်ပြကြောင်း
 ဉာဏံတည်း။
 ဣဒေဇ္ဈေတ္ထ ဝတ္ထု- ဝေသေဝိ ကိရ ဝိဟာရေ စိတ္တကမ္မေ ဂေါဓံ အဂ္ဂိ ဝေမာနံ အကံသု၊
 တတော ပဋ္ဌာယ ဘိက္ခုနံ မဟာဝိဝါဒေါ ဇာတော။ ဝေကာ အာဂန္တုကာဘိက္ခု တံ ဒိသ္မာ
 မက္ခေသိ၊ တတော ပဋ္ဌာယ ဝိဝါဒေါ မန္တိဘူတော ဟောတိ။ ဒိ၊ဋ္ဌ၊၁။၈၉။
 ဇထ္ထ-ဤဖွတ်ရုပ်ကိုပြရာ၌။ စိတ္တကမ္မေ-ဆန်ကြယ်စွာပြုလုပ်အပ်သော ပန်းချီရုပ်၌။ ဂေါဓံ-ဖွတ်ရုပ်ကို။
 အဂ္ဂိ-ကို။ ဝေမာနံ-မူတ်နေသည်ကို။ တတော-ထိုအခါမှ။ မဟာဝိဝါဒေါ-ကြီးစွာသောငြိမ်းခုံခြင်းသည်။ တံ-
 ထိုမူတ်နေသောဖွတ်ရုပ်ကို။ မက္ခေသိ-ချေဖျက်ပြီး။ တတော-ထိုဖျက်ပြီရာအခါမှ။ ဝိဝါဒေါ-သည်။ မန္တိဘူတော-
 နံသည်ဖြစ်၍ ဖြစ်သည်။
 သင်္ခါနန္တိ သကံလနသဠုပ္ပါဒနာဒိဝသေန ပိဏ္ဏဂဏနာ။ ယဿ သာ ပဂုဏာ ဟောတိ၊
 သော ရုက္ခန္တိ ဒိသ္မာ ဇထ္ထကာနိ ဇထ္ထ ပဏ္ဏာနိတိ ဇာနာတိ။ ဒိ၊ဋ္ဌ၊၁။၉၀။
 သကံလနသဠုပ္ပါဒနာဒိဝသေန-ပေါင်း၍ရေတွက်ခြင်း အသီးအခြားဖြစ်စေခြင်း အစရှိသည်တို့၏
 အစွမ်းဖြင့်။ ပိဏ္ဏဂဏနာ-အပေါင်းရေတွက်ခြင်းတည်း။ ဝါ-အပေါင်းရေတွက်ကြောင်းအတတ်တည်း။ ယဿ-
 အကြင်ပုဂ္ဂိုလ်၏။ သာပိဏ္ဏဂဏနာ-သည်။ ဝါ-ကို။ ပဂုဏာ-အဝါးဝစွာလေ့လာအပ်ပြီးသည်။ ဇထ္ထ-ဤသစ်
 ပင်၌။ ပဏ္ဏာနိ-အရွက်တို့သည်။ ဇထ္ထကာနိ-ဤမျှအတိုင်းအရှည်ရှိကုန်၏။
 အာဝါဟနံနာမ ဣမဿ ဒါရကဿ အသုကကုလံတော အသုကနက္ခတ္တေန ဒါရိကံ အာနေထာ
 တိ အာဝါဟကရဏံ။ ဝိဝါဟနန္တိ ဣမံ ဒါရိကံ အသုကဿနာမ ဒါရကဿ အသုကနက္ခတ္တေန
 ဒေထ။ ဝေမဿာ ဝုပိ ဘဝိဿတိတိ ဝိဝါဟကရဏံ။ ဒိ၊ဋ္ဌ၊၁။၉၀။
 အာနေထ-ဆောင်ကြကုန်။ အာဝါဟကရဏံ-သတို့သမီးဆောင်မှုကိုပြုခြင်းတည်း။ ဝါ-သတို့သမီး
 ဆောင်မှုကိုပြုကြောင်းနေ့ကောင်ရက်သာရွေးပေးခြင်းတည်း။ ဝေံ-ဤသို့ပေးလတ်သော်။ အဿာ-ထိုသတို့
 သမီး၏။ ဝုပိ- ကြီးပွားခြင်းသည်။ ဝိဝါဟကရဏံ-သမီးပေးမှုကိုပြုခြင်းတည်း။ ဝါ-သမီးပေးမှုကိုပြုကြောင်း

စဉ်း ပျဉ်း (ဗုဒ္ဓိ နှစ်) ညီ စေ နက် စေး လေ

နေ့ကောင်းရက်သား ရွေးပေးခြင်းတည်း။

သံကိရဏန္တိ ဥဋ္ဌာနံဝါ ဣဏံဝါ ဒိန္နံ ဓနံ အဇ္ဇ သကမုထ၊ အဇ္ဇ သကမိတဉ္စိ တံ ထာဝရံ ဟောတီတိ ဝေံ ဓနပိဏ္ဍာပနံ။ ဒီ၊ဋ္ဌ၊၁။၉၁။

ဥဋ္ဌာနံဝါ-လယ်ယာမှထွက်သော အခွန်အတုတ်ကိုသော်လည်းကောင်း။ (ဘာဋီ) ဝါ-ရောင်းသော ဥစ္စာကိုသော်လည်းကောင်း။ (နေရင်း) ဒိန္နံ-သူတပါးတို့အားပေးအပ်သော။ ဣဏံ-ကြွေးမြီးဖြစ်သော။ ဓနံဝါ-လည်းကောင်း။ သကမုထ-စုရုံးကြကုန်လော့။ ဟိ-အကျိုးကာ။ သကမိတံ-စုရုံးအပ်သော။ တံ-ထိုဥစ္စာသည်။ ထာဝရံ-ခိုင်မြဲသည်။ ဝါ-ကြာမြင့်စွာတည်နိုင်သည်။ ဓနပိဏ္ဍာပနံ-ဥစ္စာကိုစုပေါင်းစေခြင်းတည်း။ ဝါ-ဥစ္စာကိုစုပေါင်းစေကြောင်းနေ့ကောင်း ရက်သားရွေးပေးခြင်းတည်း။

ဝိကိရဏန္တိ သစေ ပယောဂဥဒ္ဓါရာဒိဝသေန ဓနံ ပယောဂဓိတုကာမတ္ထ၊ အဇ္ဇ ပယောဓိတံ ဒိဂုဏစတဂုဏ္ဍဏံ ဟောတီတိ ဝေံ ဓနပယောဇာပနံ။ ဒီ၊ဋ္ဌ၊၁။၉၁။

ပယောဂါဥဒ္ဓါရာဒိဝသေန-အမြတ်ရဖို့ရန်ရောင်းကုန်ဘဏ္ဍာကိုယှဉ်စေခြင်း အတိုးရဖို့ရန်အရင်းအနှီး ထုတ်ဆောင်ခြင်း အစရှိသည်တို့၏အစွမ်းဖြင့်။ ပယောဓိတုကာမာ-ယှဉ်စေခြင်းငှါအလိုရှိသည်။ သစေအတ္ထ။ အကယ်၍ဖြစ်ကုန်အံ့။ (ဝေံသတိ-သော်။ အဇ္ဇေဝ-ပင်။ ပယောဇေထ-ကုန်။) ဒိဂုဏစတဂုဏ္ဍဏံ-နှစ်ဆတက် လေးဆ တက်သည်။ ဓနပယောဇာပနံ-ဥစ္စာကိုယှဉ်စေခြင်းတည်း။ ဝါ-ဥစ္စာကို ယှဉ်စေကြောင်း နေ့ကောင်းရက်သား ရွေးပေးကြောင်းအတက်တည်း။

ဝိရုဒ္ဓဂဗ္ဘကရဏန္တိ ဝိရုဒ္ဓဿ ဝိလိနဿ အဋ္ဌိတဿ ဝိနဿမာနဿ ဂဗ္ဘဿ ကရဏံ ပုန အဝိနာသာယ ဘောသဇ္ဇဒါနန္တိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၉၁။

ဝိရုဒ္ဓဿ-တည်ခြင်း၏ဆန့်ကျင်ဘက်ဖြစ်သော။ (ဘာဋီ) ဝါ-ပျက်စသော။ (နေရင်း) ဝိလိနဿ-ကြေမွသော။ အဋ္ဌိတဿ-မတည်သော။ ဝိနဿမာနဿ-ပျက်စီးသည်ဖြစ်၍ ဖြစ်သော။ ဂဗ္ဘဿ-ကိုယ်ဝန်ကို။ ကရဏံ-တည်အောင်ပြုခြင်းတည်း။ အဝိနာသာယ-မပျက်စီးစေခြင်းငှါ။ ဘောသဇ္ဇဒါနံ-ဆေးပေးခြင်းတည်း။

တတ္ထ ဝါတေန ဝိနဿန္တေ နိဗ္ဗာပနိယံ သီတလံ ဘောသဇ္ဇံ ဒေတီ၊ ပါဏကေဟိ ဝိနဿန္တေ ပါဏကာနံ ပဋိကမ္ပံ ကရောတိ၊ ကမ္မုနာ ဝိနဿန္တေ ပန ဗုဒ္ဓါပိ ပဋိဗာဟိတုံ နသက္ကောန္တိ။ ဒီ၊ဋ္ဌ၊၁။၉၁။

တတ္ထ-ထိုသုံးပါးသောအကြောင်းတို့တွင်။ ဝါတေန-လေကြောင့်။ ဂဗ္ဘေ-ကိုယ်ဝန်သည်။ (လက္ခဏဝန္တ ကတ္တာ) ဝိနဿန္တေ-ပျက်စီးလတ်သော်။ နိဗ္ဗာပနိယံ-လေကိုငြိမ်းအေးစေနိုင်သော။ သီတလံ-အေးသော။ ဘောသဇ္ဇံ-ကို။ ဒေတီ၊ ဂုဗ္ဘေ-သည်။ ဝိနဿန္တေ-သော်။ ပါဏကာနံ-ပိုးငယ်တို့ကို။ ပဋိကမ္ပံ-ကုစားမှုကို။ ကမ္မုနာ-ကံသက် သက်ကြောင့်။ ဂဗ္ဘေ-သည်။ ဝိနဿန္တေ-ပဋိဗာဟိတုံ-တားမြစ်ခြင်းငှါ။

ဟာနသံဟာနနန္တိ မုခဗန္ဓမန္တေန ယထာ ဟာနကံ စာလေတုံ နသက္ကောန္တိ ဝေံ ဗန္ဓကရဏံ။ ဒီ၊ဋ္ဌ၊၁။၉၁။

မုခဗန္ဓမန္တေန-ပါးစပ်ကိုဖွဲ့ကြောင်းမန္တာန်ဖြင့်။ ယထာ-ဖြင့်။ ကရောန္တေ-သော်။ မာနကံ-မေးကို။ စာလေ တုံ-လှုပ်စေခြင်းငှါ။ နသက္ကောန္တိ-ဝေံ-ဖြင့်။ ဗန္ဓကရဏံ-တည်း။ (ယထာ တထာဥပမာမဟုတ် စသောနိယံနှင့်အညီ) ကဏ္ဍပေဓန္တိ ကဏ္ဍေဟိ သဒ္ဓံ အဿဝနတ္ထာယ ဝိဇ္ဇာယ ဇပွနံ။ တံ ကိရ ဖြေတွာ ဝိနိစ္ဆယ ဌာနေ ယံ ဣတ္ထတိ၊ တံ ဘဏတိ၊ ပစ္စတ္တိကော တံ န သုဏာတိ၊ တေတော ပဋိဝစနံ သမ္မာဒေတုံ န သက္ကောတိ။ ဒီ၊ဋ္ဌ၊၁။၉၁။

အဿဝနတ္ထာယ-မကြားခြင်းအကျိုးငှါ။ ဝိဇ္ဇာယ-ဂါထာမန္တာန်ကို။ ဇပွနံ-စုတ်ခြင်းတည်း။ ဝါ-စုတ်ကြောင်း အတက်တည်း။ တံ-ထိုဂါထာမန္တာန်ကို။ ဖြေတွာ-စုတ်၍။ ဝါ-မန်းမှုတ်၍။ ဝိနိစ္ဆယဌာနေ-တရားဆုံးဖြတ်ရာ၌။ ဝါ-တရားရုံး၌။ ယံ-အကြင်စကားကို။ ဘဏတိ-ပြောဆိုခြင်းငှါ။ (သမ္မဒါနိ) ပစ္စတ္တိကော-တရားတွေ့ဖက် ရန် သူသည်။ တံ-စကားကို။ န သုဏာတိ ကိရ-မကြားရသတတ်။

သိရိ ဝါယနန္တိ “ဟေ ဟိရိ၊ မယံ သိရေ ပတိဋ္ဌာဟိ”တိ ဝေ သိရေန သိရိယာ အဝါယနံ။

ဒီ၊ဋ္ဌ၊၁။၉၁။

သိရိ-အိုကျက်သရေ။ဟေ-လာပါလော့။သိရေ-ဦးခေါင်း၌။ပတိဋ္ဌာဟိ-လော့။သိရေန-ဖြင့်။ သိရိယာ-ကျက်သရေကို။ အဝါယနံ-ခေါ်ခြင်းတည်း။ဝါ-ခေါ်ကြောင်းအတက်တည်း။

သန္တိကမ္ပန္တိ ဒေဝဋ္ဌာနံ ဂစ္ဆာ: “သစေ မေ ဣဒံနာမ သမိဇ္ဈိဿတိ တုမှာကံ ဣမိနာစ ဣမိနာစ ဥပဟာရံ ကရိဿာမိ”တိ သမိဇ္ဈိကာလေ ကတ္တမ္ပံ သန္တိပဋိဝဿကမ္ပံ။ ဒီ၊ဋ္ဌ၊၁။၉၁။

ဒေဝဋ္ဌာနံ-နတ်တို့၏နေရာနတ်ကွန်းသို့။ဝါ-နတ်စင်သို့။ဝါ-နတ်နန်းသို့။ဣဒံနာမ-ဤမည်သောအကျိုးသည်။တုမှာကံ-အရှင်နတ်မင်းတို့အား။ဣမိနာစ ဣမိနာစ-ဤဝတ္ထု ဤဝတ္ထုဖြင့်လည်း။ဥပဟာရံ-ပူဇော်မှုကို။သမိဇ္ဈိကာလေ-ပြည့်စုံရာအခါ၌။ဝါ-ပြည့်စုံရာအခါကျမှ။သန္တိပဋိဝဿကမ္ပံ-ပူဇော်မှုကိုဝန်ခံခြင်းအမှုတည်း။

ဝေဝဿဿ ဝဿကရဏံ ဝဿကမ္ပံ ဝဿဿ ဝေဝဿကရဏံ ဝေဝဿကမ္ပံ။ တံ ပန ကရောန္တော အတ္တန္တိကာဘာဝမတ္တံ ပါပေတေ၊န လိင်္ဂံ အန္တရောပေတံ သက္ကောတိ။ ဒီ၊ဋ္ဌ၊၁။၉၂။

ဝေဝဿဿ-ပဏ္ဍုတ်ကို။ဝဿကရဏံ-ယောက်ျားပြုခြင်းသည်။ဝါ-ယောက်ျားပြုကြောင်းအတက်သည်။ဝဿကမ္ပံ-မည်၏။ ဝဿဿ-ယောက်ျားကို။ ဝေဝဿကရဏံ-ပဏ္ဍုတ်ပြုခြင်းသည်။ ဝါ-ပဏ္ဍုတ်ပြုကြောင်းအတက်သည်။ ဝေဝဿကမ္ပံ-မည်၏။ပန-ဆက်။တံ-ထိုယောက်ျားကို ပဏ္ဍုတ်ဖြစ်အောင်ပြုခြင်းကို။ ကရောန္တော-ပြုသောဆရာသည်။အတ္တန္တိကာဘာဝမတ္တံ-မိန်းမတို့၌ အလိုဆန္ဒမရှိသည်၏အဖြစ်မျှသို့။လိင်္ဂံ-အင်္ဂါဇာတ်တည်း။ဟူသောလိင်္ဂကို။ အန္တရောပေတံ-ကွယ်ပျောက်စေခြင်းငှါ။

ကဏ္ဍာတေလန္တိ ကဏ္ဍာနံ ဗန္ဓနတ္ထံ ဝဏဟရဏတ္ထံဝါ ဘောသဇ္ဇတေလပစနံ။ နေတ္တတပုနန္တိ အက္ခိတပုနတေလံ။ ဒီ၊ဋ္ဌ၊၁။၉၂။

ကဏ္ဍာနံ-ပြတ်သွားသောနားတို့ကို။ဝဏဟရဏတ္ထံ-နား၌ဖြစ်သောအနားကို ပယ်ရှာခြင်းငှါသော်လည်းကောင်း။ဘောသဇ္ဇတေလပစနံ-ဆေးဖြစ်သောဆီကိုချက်ခြင်းတည်း။ဝါ-ဆေးဖြစ်သောဆီကိုချက်ကြောင်းအတက်တည်း။အက္ခိတပုနတေလံ-မျက်စိ၌ပူလောင်အငွေ့ကို ငြိမ်းစေတတ်သောဆီတည်း။ ဝါ-မျက်စိတို့၌ပူလောင်သော အငွေ့ကို ငြိမ်းစေတတ်သော ဆီကိုပေးခြင်းတည်း။

နဟိ ဓမ္မော အဓမ္မောစ၊ ဥဘော သမဝိပါကိနော။ အဓမ္မော နိရယံ နေတိ၊ ဓမ္မော ပါပေတိ သုဂတိ။ ဒီ၊ဋ္ဌ၊၁။၉၂။

ဓမ္မောစ-ဂုဏ်တရားသည်လည်းကောင်း။ ဝါ-ကုသိုလ်တရားသည်လည်းကောင်း။အဓမ္မောစ-ဂုဏ်၏ဆန့်ကျင်ဘက်တရားသည်လည်းကောင်း။ဝါ-အကုသိုလ်တရားသည်လည်းကောင်း။ဥဘော-ဓမ္မ အဓမ္မနှစ်မျိုးသည်။ သမဝိပါကိနော-တူမျှသော အကျိုးရှိကုန်သည်။ နဟောန္တိ။

ဂန္တိရာတိ မဟာသမုဒ္ဒေါဝိယ မကသတုဏ္ဍာသုစိယာ အညတြိ တထာဂတာ အညေသံ ဉာဏေန အလဗ္ဘနေယျပတိဋ္ဌာ၊ ဂန္တိရက္ခာယေဝ ဒုဒ္ဒသာ၊ ဒီ၊ဋ္ဌ၊၁။၉၃။

မဟာသမုဒ္ဒေါ-သည်။ မကသတုဏ္ဍာသုစိယာ-ခြင်၏နှုတ်သီးတည်းဟူသောအပ်ဖြင့်။ဝါ-အပ်နှင့်တူသော ခြင်၏နှုတ်သီးဖြင့်။အလဗ္ဘနေယျပတိဋ္ဌာဝိယ-မရအပ်သောထောက်တည်ရာရှိသကဲ့သို့။(တထာ) တထာဂတာ-ကို။အညတြိ-၍။အညေသံ-မြတ်စွာဘုရားမှတပါးသောပုဂ္ဂိုလ်တို့၏။ဉာဏေန-ဉာဏ်ဖြင့်။ အလဗ္ဘနေယျပတိဋ္ဌာ-ရှိကုန်သော။(ဓမ္မာနံ-တို့၏။ဝါ-တို့သည်)ဂန္တိရက္ခာယေဝ-နက်နဲကုန်သည်၏အဖြစ်ကြောင့်ပင်။ (အညေသံ ဉာဏေန) ဒုဒ္ဒသာ-မမြင်အပ် မမြင်နိုင်ကုန်။

ဉတ္ထမဉာဏဝိသယတ္တာ န တက္ကေန အဝစရိတဗ္ဗာတိ အတက္ကဝစရာ၊ နိပုဏာတိ သဏ္ဍာသုရမသဘာဝတ္တာ ဗာလာနံ အဝိသယတ္တာ ပဏ္ဍိတေဟိယေဝ ဝေဒိတဗ္ဗာတိ ပဏ္ဍိတဝေဒနိယာ။ ဒီ၊ဋ္ဌ၊၁။၉၃။

ဉတ္ထမဉာဏဝိသယတ္တာ-မြတ်သောဉာဏ်၏ အရာတို့၏အဖြစ်ကြောင့်။ တက္ကေန-ကြံဆတတ်သော

စဉ်း ယျဉ်း (ဗုဒ္ဓ နဉ်း) ညီ ဝေ နတ် ဝေး ဝေ

ဉာဏ်သည်။ န အဝစရိတဗ္ဗာ-မသက်ရောက်ထိုက်ကုန်။ ဓမ္မာနံ-တို့၏။ (သဗ္ဗန္ဓ) သဏှသုခုမသဘာဝတ္တာ-
သိမ်မွေ့နူးညံ့သော သဘောရှိကုန်သည်၏အဖြစ်ကြောင့်။ ယေဓမ္မာ-တို့ကို။ ယေသံဓမ္မာနံ-တို့၏။ (သဗ္ဗန္ဓ) အဝိ
သယတ္တာ-အရာမဟုတ်ကုန်သည်၏ ဖြစ်ကြောင့်။ (နိယမာနိယမကြိပါ)

ကတမေ စ ပန တေ ဓမ္မာ ဘဂဝတာ ဝေံ ထောမိတာတိ သဗ္ဗညုတဉာဏံ။ ဒီ၊ ဋ္ဌ၊ ၁။ ၉၃။

ထောမိတာ-ချီးမွမ်းတော်မူအပ်ကုန်သော။ တေဓမ္မာ-ထိုတရားတို့သည်။ ကတမေ-အဘယ်တို့နည်း။
ဣတိ-ဤကားအမေးတည်း။ (ဘဂဝတာ။ ဝေံ။ ထောမိတာ-ကုန်သော။ တေဓမ္မာ-တို့သည်။) သဗ္ဗညုတဉာဏံ-
သဗ္ဗညုတဉာဏ်တော်တည်း။ ဣတိ-ဤကား အဖြေတည်း။

ယဒိ ဝေံ ကသ္မာ ဗဟုဝစနိဒ္ဒေသော ကတောတိ ပုထုစိတ္တသမာယောဂတော စေဝ
ပုထုအာရမ္မဏတောစ။ ဒီ၊ ဋ္ဌ၊ ၁။ ၉၃။

(ဘဂဝတာ-သည်။ ဝေံ-သို့။ ထောမိတာ-ကုန်သော။ တေဓမ္မာ-တို့သည်။ သဗ္ဗညုတဉာဏံ-သည်)
ယဒိဟောန္တိ-အံ့။ ဝေံ သန္တေသု-ဤသို့ဖြစ်ကုန်လသော်။ ကသ္မာ ဗဟုဝစနိဒ္ဒေသော-ဗဟုဝစဖြင့်ညွှန်ပြခြင်းကို။
ကတော-နည်း။ ဣတိ-ဤကားအမေးတည်း။ သဗ္ဗညုတဉာဏံ-သဗ္ဗညုတဉာဏ်-၏။ (သဗ္ဗန္ဓ) ပုထုစိတ္တသမာယောဂတောစ-
များစွာသောစိတ်တို့နှင့်ယှဉ်ခြင်းကြောင့်လည်းကောင်း။ ပုထုအာရမ္မဏတောစ-များစွာသော အာရုံရှိသည်၏
အဖြစ်ကြောင့်လည်းကောင်း။ ဝါ-များစွာသောအာရုံဟူသော အာရုံရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။
ဗဟုဝစနိဒ္ဒေသော-ကို။ ကတော။ ဣတိ-ဤကားအဖြေတည်း။ (ဟေတုဖလသမ္ပန္န)

အညေဝါတိ ဣဒံ ပနက္ခေ ဝဝတ္ထာပနဝစနံ။ “အညေဝ န ပါဏာတိပါတာဝေရမဏိအာဒယော။
ဂန္တိရာဝ၊ န ဥတ္တာနာ” တိဝေံ သဗ္ဗပဒေဝဟိ။ ယောဇေတဗ္ဗ။ ဒီ၊ ဋ္ဌ၊ ၁။ ၉၃။

ဣဒံဝဝတ္ထာပနဝစနံ-ဤအသီးသီးပိုင်းခြား၍တည်စေတတ်သော ဝေသဒ္ဓါကို။ အညေဝ-ဆိုအပ်ပြီး
သော သီလတို့မှ တစ်မျိုးတခြားသာလျှင်ဖြစ်သော။ နပါဏာတိပါတာဝေရမဏိအာဒယော-ကုန်သော။ ဂန္တိရာဝ-
နက်နဲသည်သာလျှင်ဖြစ်ကုန်သော။ နဥတ္တာနာ-ပေါ်လွင်သည်မဟုတ်ကုန်သော။ (ဓမ္မာ။ အတ္ထိ။)

ဣတော ပနညံ ဂန္တိရတရံ နတ္ထိ၊ တသ္မာ ဂန္တိရာဝါတိ ဝဝတ္ထာနံ လဗ္ဘတိ။ တထာ ဒုဒ္ဒသာဝ
ဒုရနဗောဓာဝါတိ သဗ္ဗံ ဝေဒိတဗ္ဗံ။ ဒီ၊ ဋ္ဌ၊ ၁။ ၉၃။

ပန-ကား။ ဣတော-ဤသဗ္ဗညုတဉာဏ်တော်ထက်။ ဝါ-မှ။ အညံ-သော။ ဂန္တိရတရံ-သာ၍နက်
နဲသောဉာဏ်သည်။ နတ္ထိ။ ဂန္တိရာဝါတိ-ဟူ၍။ ဝဝတ္ထာနံ-အသီးသီးပိုင်းခြား၍တည်စေတတ်သော ဝေသဒ္ဓါကို။

ပုဒ္ဓါနဉ္စိ စတ္တာရိ ဌာနာနိ ပတွာ ဂန္တိတံ မဟန္တံ ဟောတိ၊ ဉာဏံ အနုပဝိသတိ၊ ပုဒ္ဓဉာဏဿ
မဟန္တာဘဝေါ ပညာယတိ၊ ဒေသနာ ဂန္တိရာ ဟောတိ တိလက္ခဏာဟတာ သုညတပဋိသံယုတ္တာ။
ဒီ၊ ဋ္ဌ၊ ၁။ ၉၄။

ဟိ-အဖြေကား။ ဝါ-ချဲ့။ စတ္တာရိ-ဝိနည်းပညတ်တော်၊ ဘုံအထူး၊ ပဋိစ္စသမုပ္ပါဒ်၊ မိစ္ဆာအယူ-ဟူ၍ လေး
ပါးကုန်သော။ ဌာနာနိ-အကြောင်းတို့သို့။ ပတွာ-ရောက်လသော်။ ဂန္တိတံ-ဒေသနာတော်တည်းဟူသောကြီးဝါးသံ
သည်။ မဟန္တံ-ကြီးကျယ်သည်။ ဉာဏံ-ဒေသနာဉာဏ်တော်သည်။ အနုပဝိသတိ။ ဒေသေတဗ္ဗေတို့သို့ အစဉ်အ
တိုင်းသက်ဝင်သကဲ့သို့ဖြစ်၏။ ပုဒ္ဓဉာဏဿ-မြတ်စွာဘုရား၏ဒေသနာဉာဏ် ပဋိဝေဉာဏ်တို့၏။ တိလက္ခဏာ
ဟတာ-လက္ခဏာသုံးရပ် အမှတ်တံဆိပ်တို့ဖြင့် ခတ်နှိပ်အပ်သည်။ သုညတပဋိသံယုတ္တာ-အတ္တ အတ္တနိယမ
ကင်းဆိပ်သည်၏ အဖြစ်နှင့်စပ်ယှဉ်သည်။ ဟောတိ။

တတ္ထ အညေသံ ထာမော ဝါ ဗလံ ဝါ နတ္ထိ၊ အဝိသယော သေ အညေသံ၊ တထာဂတ
သေဝ ဝိသယော။ ဒီ၊ ဋ္ဌ၊ ၁။ ၉၄။

တတ္ထ-ထိုသိက္ခာပုဒ်ကိုပညတ်ခြင်း၌။ ပုဒ္ဓသ္မာ-မှ။ (အညအပါဒါနိ) အညေသံ-ပုဂ္ဂိုလ်တို့၏။ သေ-
ဤသိက္ခာပုဒ်ကို ပညတ်ခြင်းဟူသောအရာသည်။ ပုဒ္ဓသ္မာ-မှ။ (အညအပါဒါနိ) အညေသံ-တို့၏။ အဝိသယော-
အရာမဟုတ်။ တထာဂတသေဝ-မြတ်စွာ၏သာ။ ဝိသယော-အရတည်း။

သီလကျင့်စာစဉ် (၁)

တေ ဣဒံ နိဿာယ ဣဒံ ဂဏ္ဍိတိ ဒွါသဋ္ဌိဂတာနိ ဘိန္နိတွာ နိဇ္ဇင်္ဂ နိဂ္ဂမ္ဘိ ကတွာ
ကထေတုံ အညေသံ ထာမောဝါ ဗလံဝါ နတ္ထိ၊ အဝိသယော သေ အညေသံ

တထာဂတသေဝ ဝိသယော။ ဒီ၊ဌ၊၁။၉၅။

တေ-ထိုသတ္တဝါအပေါင်းတို့သည်။ ဣဒံ-ဤပဋိစ္စသမုပ္ပါဒ်ကို မှန်ကန်စွာမယူနိုင်ခြင်းကို။ နိဿာယ-
၍။ဣဒံ-ဤပိစ္ဆာအယူကို။ ဘိန္နိတွာ-ခွဲခြားဝေဖန်၍။ ဝါ-ချေဖျက်၍။ နိဇ္ဇင်္ဂ-ဝါးရုံ အရှုတ်ကဲ့သို့ ရှုတ်ထွေးခြင်း
မရှိသည်ကို။ နိဂ္ဂမ္ဘိ-ချုပ်တံပေါင်းကဲ့သို့ ရှုတ်ထွေးခြင်းမရှိသည်ကို။ သေ-ဤပိစ္ဆာအယူကိုခွဲခြား၍ ဝေဖန်၍
ဟောခြင်းဟူသောအရာသည်။ ဗုဒ္ဓသွာ-မှ။ (အညအပါဒါနိ) အညေသံ-တို့၏။ အဝိသယော။

ဝေသေဝန္တော ဒုက္ခဿာတိ အာဒီသု ပရဘာဂေ၊ သဗ္ဗပစ္စယသင်္ခါယော ဟိ ဒုက္ခဿ ပရဘာဂေ
ကောဋီတိ ဝုစ္စတိ။ ဒီ၊ဌ၊၁။၉၆။

ပရဘာဂေ-ထိုမှာဘက်အဖို့ဟူသောအနက်၌။(အန္တသဒ္ဓေါ ဒိဿတိ) ဝေသေဝ သောဝေ-ဤအလုံးစုံ
သော အကြောင်းတို့၏ကုန်ရာ နိဗ္ဗာန်သည်ပင်။ဒုက္ခဿ-၏။ အန္တော-ထိုမှာဘက်အဖို့တည်း။ ဟိ-မှန်၏။
သဗ္ဗပစ္စယသင်္ခါယော-အလုံးစုံသောအကြောင်းတရားတို့၏ကုန်ရာနိဗ္ဗာန်ကို။ ကောဋီ-အစွန်းတည်း။ဣတိ။

စရန္တိ လောကေ ပရိဝါရဆန္နာ အန္တော အသုဒ္ဓါ ဗဟိ သောဘမာနာတိ အာဒီသု အပ္ပန္နရေ။
ဒီ၊ဌ၊၁။၉၆။ =

ပရိဝါရဆန္နာ-အခြံအရံဖြင့်ဖုံးလွှမ်းအပ်သည်ကို။ အန္တော-အတွင်း၌။ အသုဒ္ဓါ-မစင်ကြယ်ကုန်သည်။
ဗဟိ-၌။ သောဘမာနာ-တင့်တယ်ကုန်သည်။ ဟုတွာ။ စရန္တိ။

ဝဉ္ဇောတိ ဝဉ္ဇပသုဝဉ္ဇကာလာဒယောဝိယ အဖလော ကဿ အနေကောတိ။ ဧတေန
“အတ္တာ”တိစ “လောကော”တိစ ဂဟိတာနံ ဈာနာဒိနံ ရူပါဒိနေကဘာဝံ ပဋိက္ခိပတိ။
ဒီ၊ဌ၊၁။၉၇။

ဝဉ္ဇပသုဝဉ္ဇကာလာဒယောဝိယ-မြို့သောသားကောင် မြို့သောထန်းပင်အစရှိသည်တို့ကဲ့သို့။ အဖ
လော-အကျိုးမရှိ။ကဿဝိ-တစ်ခုတစ်ခုသောအကျိုးကို။ အနေကော-မဖြစ်စေတတ်။ ဧတေန-ဤဝဉ္ဇောဟူသော
ပိဋ်မြို့။ရူပါဒိနေကဘာဝံ-ရုပ်အစရှိသည်တို့ကို ဖြစ်စေတတ်ကုန်သည်၏ အဖြစ်ကို၊မိစ္ဆာဒိဋ္ဌိကော-သည်။ (ကတ္တား)
ပဋိက္ခိပတိ။

ယထာ သုနိခါတော သေကတ္တန္တော နိစ္စလော တိဋ္ဌတိ ဝေံ ဋ္ဌိတောတိ အတ္ထော ဥဘယေနဝိ
လောကဿ ဝိနာသဘာဝံ ဒီပေတိ။ ဒီ၊ဌ၊၁။၉၈။

သုနိခါတော-ကောင်းစွာစိုက်အပ်သော။ သေကတ္တန္တော-တံခါးတိုင်သည်။ နိစ္စလော-မတုန်လှုပ်သည်။
ဟုတွာ-၍။ တိဋ္ဌတိယထာ။ ဝေံ။ အယံလောကော။ အတ္ထာ-သည်။(ကတ္တား)ဋ္ဌိတော။ဥဘယေနဝိ-နှစ်ပါးစုံသော
ကူဋ္ဌဋ္ဌော သေကတ္တယံဋ္ဌိတော ဟူသောပုဒ်ဖြင့်လည်း။ ဝိနာသဘာဝံ-ပျက်စီးခြင်းမရှိခြင်းကို။ မိစ္ဆာဒိဋ္ဌိကော-
သည်။ (ကတ္တား) ဒီပေတိ။

တကြာယမဓိပ္ပါယော ယဒိဒံ ဇာယတီတိ ဝုစ္စတိ တံမုဉ္ဇတော ဤသိကာဝိယ ဝိဇ္ဇမာနမေဝ
နိက္ခမတိ၊ ယသွာစ ဤသိကဋ္ဌာယံဋ္ဌိတော တသွာတေဝ သတ္တာ သန္ဓာဝန္တိ ဣတော အညတ္တ
ဂစ္ဆန္တိတိ အတ္ထော။ ဒီ၊ဌ၊၁။၉၉။

တကြာ-ထို ဤသိကဋ္ဌာယံဋ္ဌိတော ဟူသောပါဋ်၌။ ကေသဉ္စိ-အချို့ဆရာတို့၏။ (သမ္ပန်) အဓိပ္ပါယော-
တည်း။ယဒိဒံ-ယံကုဒိဓမ္မဇာတံ-အကြင်အတ္တဟူသော တရားသဘောကို။ ဇာယတီတိ-၍။ တံ-ထိုအတ္တဟူသော
တရားသဘောသည်။ မုဉ္ဇတော-ဖြူဆံမြက်မှ။ ဤသိကာ-အတွင်းအဆံသည်။ (ဘာဋီ) ဝါ-အညောကံသည်။
(နေရင်း) ဝိဇ္ဇမာနမေဝ-လျှင်။ ဟုတွာ။နိက္ခမတိဝိယ။တထာ။ဝိဇ္ဇမာနမေဝ။ဟုတွာ။ နိက္ခမတိ။ အယံလောကော-
သည်။(ကတ္တား) ဤသိကဋ္ဌာယံဋ္ဌိတော-ဖြူဆံမြက်၏အတွင်း၌တည်သော အဆန်မြက်ကဲ့သို့တည်၏။ တသွာ။
တေသတ္တာ။သန္ဓာဝန္တိ-ဤဘဝမှနောက်ဘဝသို့ ပြေးသွားကြကုန်၏။ ဣတော-ဤဘဝမှ။ အညတ္တ-အခြား

စဉ်း ယုဒ် (ဗုဒ္ဓ နုဒ်) ညီ စေ နက် ထေး ဟေ

သောနောက်ဘဝသို့။

ဒိဋ္ဌိဂတိကဿ ဒဿနံ နာမ န နိဗ္ဗံ၊ ထုသရာသိမိ နိခါတခါဏုဝိယ စဉ္ဇလံ၊ ဥပ္ပတ္တကပစ္ဆိယံ ပူဝေဏ္ဍဂူထဂေါမယာဒိနိဝိယ စေတ္ထ သုန္ဓရန္တိ အသုန္ဓရန္တိ ဟောတိယေဝါတိ ဝုတ္တံ။ ဒီ၊ ငြ၊ ၁၊ ၉၈။

ဒိဋ္ဌိဂတိကဿ-၏။ ဒဿနံနာမ-မည်သည်ကို။ နနိဗ္ဗံ-အမြဲမပြတ်ဖွဲ့မထားအပ်ပါ။ ဝါ-မနိုင်မြဲပါ။ ထုသရာသိမိ-ဖွဲ့ပုံအစဉ်။ နိခါတခါဏုဝိယ-စိုက်ထားအပ်သော သစ်ငုတ်သည်ကဲ့သို့။ စဉ္ဇလံ-တုန်လှုပ်၏။ ဥပ္ပတ္တကပစ္ဆိယံ-အရူး၏တောင်း၌။ ပူဝေဏ္ဍဂူထဂေါမယာဒိနိဝိယ-မုန့်ပိုင်း မစင် နွားချေး အစရှိသည်တို့ကဲ့သို့။ ဧတ္ထ-ဤမိစ္ဆာအယူ၌။ သုန္ဓရန္တိ-ကောင်းသောအရာသည်လည်းကောင်း။ ဟောတိယေဝ-ရှိသည်သာ။

အတ္ထိယေဝ သဿတိသမန္တိ ဧတ္ထ သဿတိတိ နိစ္စံ ပိဇ္ဇမာနတာယ မဟာပထဝီဝ မညတိ တတာ သိနေရပဗ္ဗတစန္ဒိမသုရိယေ။ တတော ထေဟိ သမံ အတ္တာနံ မညမာနာ

“အတ္ထိတွေဝ သဿတိသမ”န္တိ ဝဒန္တိ။ ဒီ၊ ငြ၊ ၁၊ ၉၈။

အတ္တဿ-အတ္တ၏။ (သမ္ပန်) ပိဇ္ဇမာနတာယ-ကြောင့်။ မဟာပထဝီဝ-မြေကြီးကိုကဲ့သို့။ မညတိ။ သိနေရပဗ္ဗတစန္ဒိမသုရိယေ-မြေကြီးမြင်းမိုရ်တောင်လနေတို့ကို။ မညတိ။ တတော-ထိုသို့မှတ်ထင်ခြင်းကြောင့်။ တေဟိ-မြေကြီးမြင်းမိုရ်တောင်လနေတို့နှင့်။ သမံ-တူစွာ။ အတ္တာနံ-အတ္တကို။ မညမာနာ-မှတ်ကြကုန်လျက်။

ယတာဟိ ပုရိသော ယဋ္ဌိယာ ဥဒကံ ဝိမံသိတွာ ဩတရတိ။ ဝေမေဝ ယော တုလယိတွာ ရုစိတွာ ခမာပေတွာ ဒိဋ္ဌိ ဂဏှာတိ။ သော“ဝိမံသိ”တိ ဝေဒိတဗ္ဗော။ ဒီ၊ ငြ၊ ၁၊ ၉၈၊ ၉၉။

ယဋ္ဌိယာ-တာဝါးဖြင့်။ (တိုင်းတာကြောင်းဝါးဖြင့်) (ဘာဋီ) ဝါ-တောင်ဝှေးဖြင့်။ (နေရင်း) ဝိမံသိတွာ-စူးစမ်းနှိုင်းချိန်၍။ ယော-အကြင်သမဏသည်။ ဝါ-အကြင်ပြာဟူသသည်။ တုလယိတွာ-နှိုင်းချိန်၍။ ရုစိတွာ-ကြိုက်၍။ ဝါ-သဘောကျ၍။ ခမာပေတွာ-နှစ်သက်မှုကိုပြု၍။ ဒိဋ္ဌိ-မိစ္ဆာအယူကို။ ဂဏှာတိ။ သော-ထိုသမဏ၏။ ဝါ-ထိုမြဟူ၏။

နတ္ထိ ဣတော ဗဟိဒ္ဓိတိ ဣမေဟိ ပန ဝတ္ထုဟိ ဗဟိ အညံ ဧကံ ကာရဏမ္ပိ သဿတပညတ္တိယာ နတ္ထိတိ အပ္ပဋ္ဌိဝတ္ထိယံ သီဟနာဒံ နဒတိ။ ဒီ၊ ငြ၊ ၁၊ ၉၉။

ဣမေဟိဝတ္ထုဟိ-ဤလေးပါးသောအကြောင်းတို့မှ။ ဧကံကာရဏမ္ပိ-တစ်ပါးသောအကြောင်းသည်လည်း။ သဿတပညတ္တိယာ-သဿတဟုပညတ်ဖို့ရာ။ နတ္ထိ။ အပ္ပဋ္ဌိဝတ္ထိယံ-ဆန့်ကျင်းဘက် မဖြစ်စေအပ်မဖြစ်စေနိုင်သော။ သီဟနာဒံ-ခြင်္သေ့မင်း၏ဟောတိခြင်းအလား ရွှေရှားခြင်းကင်း ရဲတင်းသောစကားတော်ကို။ နဒတိ-မိန့်မြွက်တော်မှု၏။

အနဘိရတိတိ အပရသသာပိ သတ္တဿ အာဂမပတ္တနာ၊ ယာ ပန ပဋိဿသမ္ပယုတ္တာ ဥက္ကဏ္ဍိတာ သာ ဗြဟ္မလောကေ နတ္ထိ။ ဒီ၊ ငြ၊ ၁၊ ၁၀၂။

အာဂမပတ္တနာ-လာခြင်းကိုတောင်းတခြင်းသည်။ ဥပ္ပဇ္ဇတိ။ ပန-ဆက်။ ပဋိဿသမ္ပယုတ္တာ-ဒေါသနှင့် ယှဉ်သော။ ယာဥက္ကဏ္ဍိတာ-အကြင်ပျင်းရိခြင်းရှိသူ၏အဖြစ်သည်။ အတ္ထိ။ သာ-ထိုပဋိဿသမ္ပယုတ် ဥက္ကဏ္ဍိတသည်။ ဗြဟ္မလောကေ-ဗြဟ္မပြည်၌။

ဝသီ ပိတာ ဘူတမဘဗျာနန္တိ အဟမသ္မိ စိတ္ထဝသိတာယ ဝသီ အဟံ ပိတာ ဘူတာနဉ္စ ဘဗျာနဉ္စာတိ မညတိ။ ဒီ၊ ငြ၊ ၁၊ ၁၀၃။

မမ-၏။ (သမ္ပန်) စိတ္ထဝသိတာယ-ဝသီဘော်ငါးပါးဖြင့် လေ့ကျင့်အပ်ပြီးသော အစွမ်းသတ္တိရှိသည်၏ အဖြစ်ကြောင့်။ ဝသီ-အစွမ်းသတ္တိရှိသူသည်။ အသ္မိ။ ဘူတာနဉ္စ-ဖြစ်ပြီးသတ္တဝါတို့၏လည်းကောင်း။ ဘဗျာနဉ္စ-ဖြစ်ဆဲသတ္တဝါတို့၏လည်းကောင်း။ ဝါ-ဖြစ်ဆဲ ဖြစ်လတ္တံ့သတ္တဝါတို့၏လည်းကောင်း။ ပိတာ။ အသ္မိ-ဖြစ်၏။

တတ္ထ အဏ္ဏေ ဇောဗုဇာ သတ္တာ အန္တော အဏ္ဏကောသေဝေဝ အန္တောဝတ္ထိမိစ ဘဗျာနာမ ဗဟိ နိက္ခန္တကာလတော ပဋ္ဌာယ ဘူတာနာမ။ ဒီ၊ ငြ၊ ၁၊ ၁၀၃။

တတ္ထ-ထိုဘူတ ဘဗျတို့တွင်။ အဏ္ဏေ ဇောဗုဇာ-ဥဉ္စ၌ဖြစ်ကုန် သားအိမ်၌ဖြစ်ကုန်သော။ သတ္တာ-

သီလကျင့်စဉ် (၁)

တို့သည်။ အပန္နာအတ္တကောသေစေ-ဥစ္စာအတွင်း၌သော်လည်းကောင်း။ အန္တောဝတ္ထိမှီစ-သားအိမ်၏အတွင်း၌လည်းကောင်း။ ဘဗျာနာမ-မည်၏။

အတ္တနော ကမ္မဝသေန စုတာပိ ဥပပန္နာပိစ ကေဝလံ မညနာ မထွေနေဝ “ကုမိနာ မယံ နိမ္မိတာ” တိ မညမာနာ ဝကံစ္ဆိန္ဒေန ဝကံအာဏိဝိယ ဩနမိတွာ တသေဝ ပါဒမူလံ ဂစ္ဆန္တိတိ။ ဒီ၊ ဌ၊ ၁။ ၁၀၃။

ကမ္မဝသေန-ကံ၏အစွမ်းကြောင့်။ ကေဝလံ-ကမ္မဿကတဉာဏ်မဖက်သက်သက်။ မညနာမထွေနေဝ-မိစ္ဆာအယူဖြင့် မှတ်ထင်ခြင်းမျှသာလျှင်။ ကုမိနာ-ဤမြဟ္မာမင်းသည်။ မယံ-တို့ကို။ နိမ္မိတာ-ဖန်ဆင်းအပ်ကုန်ပြီ။ ဝကံစ္ဆိန္ဒေန-ကောက်သောအပေါက်ဖြင့်။ ဝကံအာဏိ-ကောက်သောစိုသည်။ ဝါ-ကောက်သောသံချောင်းသည်။ ဩနမိတွာ-ကိုင်ညွတ်သကဲ့သို့။ ဩနမိတွာ-၍။ တသေဝ-ထိုမြဟ္မာမင်း၏သာ။

ဌာနံ ခေါ ပနေတန္တိ ကာရဏံ ခေါ ပနေတံ။ သော တတော စပိတွာ အညတြ န ဂစ္ဆတိ ဣဓေဝ အာဂစ္ဆတိ တံ သန္ဓာယေတံ ဝုတ္တံ။ ဒီ၊ ဌ၊ ၁။ ၁၀၄။

တေကာရဏံ-သည်။ ဝိဇ္ဇတိခေါပန-သည်သာ။ ယော-အကြင်ပုဂ္ဂိုလ်သည်။ တတော-ထိုမြဟ္မာဘုံမှ။ (ဘာဠိ)ဝါ-ထိုအာဘဿရဘုံမှ။ (နေရင်)အညတြ-အခြားသောဘုံသို့။ ဣဓေဝ-ဤလူ့ဘုံသို့သာ။ (ဘာဠိ)ဝါ-ဤကာမသုဂတိဘုံသို့သာ။ (နေရင်)တံ-ထိုပုဂ္ဂိုလ်ကို။ တေ-ဌာနံခေါပနေတံ ဝိဇ္ဇတိ အစရှိသောစကားကို။ ဘဂဝတာ-သည်။ (ကတ္တာ) ဝုတ္တံ။

- ပဗ္ဗဇ္ဇတိ ယသွာ အဂါရဿ ဟိတံ ကသိဂေါရက္ခာဒိကမ္ပံ တတ္ထ နတ္ထိ၊ တသွာ အနာဂါရိယန္တိ ဝုစ္ဆတိ။ ဒီ၊ ဌ၊ ၁။ ၁၀၄။

ဟိ-မှန်၏။ တစ်နည်း-ဟိယသွာ-။ ပဗ္ဗဇ္ဇာ-ရဟန်းအဖြစ်ကို။ အဂါရဿ-အိမ်၏။ ဝါ-အိမ်၌နေခြင်း၏။ ဟိတံ-အစီအပွားဟူသည်။ ကသိဂေါရက္ခာဒိကမ္ပံ-လယ်ယာလုပ်ခြင်း နွားကျောင်းခြင်းအစရှိသောအလုပ်တည်း။ တတ္ထ-ထိုရဟန်း၏အဖြစ်၌။ နတ္ထိ။

ဟဿရတိဓမ္မဉ္ဇေဝ ခိဉ္ဇာရတိဓမ္မဉ္ဇ သမာပန္နာ အနယုတ္တာ၊ ကေဠိဟဿသုခဉ္ဇေဝ ကာယိကဝါစာ သိကကိဋ္ဌာသုခဉ္ဇ အနယုတ္တာ၊ ဝုတ္တပ္ပကာရရတိဓမ္မသမဂီနော ဟုတွာ ပိဟရန္တိတိ အတ္ထော။

ဟဿရတိဓမ္မဉ္ဇေဝ-မေထုနဓမ္မဖြင့်ရှင်ပျခြင်း၌ ဓမ္မလျော်ခြင်းသဘောသို့လည်းကောင်း။ ခိဉ္ဇာရတိဓမ္မဉ္ဇ-ကိုယ်နှုတ်နှစ်ဖော် မြူးပျော်ခြင်း၌ ဓမ္မလျော်ခြင်းသဘောသို့လည်းကောင်း။ သမာပန္နာ-ကောင်းစွာရောက်ကုန်သည်။ အနယုတ္တာ-အဖန်ဖန်အားထုတ်ကုန်သည်။ ဟုတွာ။ (ပိဟရန္တိ) ကေဠိဟဿသုခဉ္ဇေဝ-မေထုနခံစားပျော်ပါးခြင်းရှိသူတို့၏ ရှင်ပျခြင်းကြောင့်ဖြစ်သောသုခကိုလည်းကောင်း။ ကာယိကဝါစာသိကကိဋ္ဌာသုခဉ္ဇ-ကိုယ်၌ဖြစ်သောပျော်မြူးခြင်း နှုတ်၌ဖြစ်သောပျော်မြူးခြင်းကြောင့်ဖြစ်သော သုခကိုလည်းကောင်း။ ဝုတ္တပ္ပကာရရတိဓမ္မသမဂီနော-ဆိုအပ်ပြီးသော အပြားရှိကုန်သော ပျော်မြူးခြင်းသဘောတို့နှင့်ပြည့်စုံကြကုန်သည်။

တေ ကိရ ပုညပိသေသာဒိဂတေန မဟန္တေန အတ္တနော သိရိဝိဘဝေန နက္ခတ္တံ ကိဋ္ဌန္တာ တာယ သမ္ပတ္တိမဟန္တာယ အာဟာရံ ပရိဘုဒ္ဓိမှာတိပိ န ဇာနန္တိ။ ဒီ၊ ဌ၊ ၁။ ၁၀၄။

တေ-ထိုနတ်တို့သည်။ ပုညပိသေသာဒိဂတေန-ကောင်းမှုအထူးကြောင့်ရအပ်သော။ သိရိဘဝေန-အသရေစည်းစိမ်ဖြင့်။ နက္ခတ္တံ-နက္ခတ်သဘင်ကို။ ကိဋ္ဌန္တာ-ကစားကုန်လသော်။ ဝါ-ပျော်မြူးကုန်လသော်။ တာယ သမ္ပတ္တိမဟန္တာယ-ထိုစည်းစိမ်၏ကြီးကျယ်သည်၏အဖြစ်ကြောင့်။ အာဟာရံ-နတ်သုခဟူသောအာဟာရကို။

အထ ကောဟာရာတိက္ကမနတော ပဌာယ နိရန္တရံ ခါဒန္တာပိ ပိဝန္တာပိ စဝန္တိယေဝ၊ န တိဋ္ဌန္တိ၊ ကသွာ ကမ္မဇတေသေ ဗလဝတာယ ကရဇကာယဿ မန္တတာယ။ ဒီ၊ ဌ၊ ၁။ ၁၀၄။

အထ-ပျော်မြူးကြရာထိုအခါ၌။ ကောဟာရာတိက္ကမနတော-တစ်ကြိမ်အာဟာရကိုလွန်ရာအခါမှ။ ခါဒန္တာပိ-စားပါကုန်သော်လည်းကောင်း။ ပိဝန္တာပိ-သောက်ပါကုန်သော်လည်း။ စဝန္တိယေဝ-စုတေကြကုန်တော့သည်သာ။ ကမ္မဇတေသေ-ကမ္မဇတေဇာ၏။ ဗလဝတာယ-အားရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။ ကရဇ

စဉ်း ယျဉ်း (ဗုဒ္ဓ နည်း) ညီ စေ နက် မေး လေ

ကာယဿ-၏။ဝါ-ခန္ဓာကိုယ်၏။မန္တတာယ-နံသည်၏ အဖြစ်ကြောင့်လည်းကောင်း။ဝါ-ညံသည်၏အဖြစ်ကြောင့်လည်းကောင်း။

“ဒေဝါနံ ကမ္မဇေတေဇော ဗလဝါ ဟောတိ ကရဏံ မန္တ”န္တိ အဝိသေသေန ဝုတ္တတ္တာ ပန ယေကေစိ ကဗဠိကာရာဟာရူပဖိဝိနော ဒေဝါ ဝေဝံ ကရောန္တိ။ ဒီ၊ဌ၊၁။၁၀၅။

ပန-ထိုသို့ပင် ရှေးအဋ္ဌကထာ၌ စိစစ်ခြင်းမရှိပါသော်လည်း။ ဒေဝါနံ။ ပ ။မန္တန္တိ ဟူ၍။ အဝိသေသေန-အထူးမမ သာမညအားဖြင့်။ဝုတ္တတ္တာ-ကြောင့်။ယေကေစိ-အမှတ်မရှိ ကြွင်းမဲ့ညသို အလုံးစုံကုန်သော။ ကဗဠိကာရာဟာရူပဖိဝိနော-ကဗဠိကာရ အာဟာရကိုမိ၍ အသက်မွေးကြကုန်သော။ ဒေဝါ-နတ်တို့သည်။

အထညော နိက္ခမန္တော တံ ပုရတော ဂစ္ဆန္တိ ဒိသွာ “ဘော အယံ ကပဏော အဒိဋ္ဌပုဗ္ဗဝိယ တေံ ဒိသွာ ပိတိယာ ဥဒ္ဓါမာတောဝိယ ဘိဇ္ဇမာနောဝိယစံ ဂစ္ဆတိ”တိကုဏ္ဍတိ။ ဒီ၊ဌ၊၁။၁၀၅။

အညော-အခြားသောနတ်သားသည်။နိက္ခမန္တော-ထွက်လာလတ်သော်။တံ-ထို ပထမနတ်ကို။ ပုရတော-၌။ဂစ္ဆန္တိ-သွားနေသည်ကို။အယံကပဏော-ဤအနံ့အမွှေ နတ်ဆင်းရဲသည်။အဒိဋ္ဌပုဗ္ဗဝိယ-မမြင်အပ်ပူး သကဲ့သို့။တေံ-ဤစည်းစိမ်းကို။ဥဒ္ဓါမာတောဝိယ-တက်ကြွသကဲ့သို့လည်းကောင်း။ဘိဇ္ဇမာနောဝိယစံ-ဖျက်အပ်သ ကဲ့သို့လည်းကောင်း။ကုဏ္ဍတိ-အမျက်ထွက်၏။ ဝါ-စိတ်ဆိုး၏။

ဥဘောသု ပန ကုဒ္ဒေသု ဧကဿ ကောဓော ဣတရဿ ပစ္စယော ဟောတိ။ တဿာဝိ ကောဓော ဣတရဿ ပစ္စယော ဟောတိတိ ဥဘော ကန္တန္တာနယေဝ ဩရောဓာနံ စဝန္တိ အယမေတ္ထ မေတော။ ဒီ၊ဌ၊၁။၁၀၅။

ပန-ဗျတ်ရိတ်ကာ။ ဥဘောသု-နှစ်ယောက်လုံးတို့သည်။ ကုဒ္ဒေသု-အမျက်ထွက်ကုန်လသော်။ ဝါ-စိတ်ဆိုးလသော်။ ဧကဿ-တယောက်သောနတ်သား၏။ ဣတရဿ-အခြားသောနတ်သားအား။ ပစ္စယော။ ဟောတိ။ဥဘော-နတ်သားနှစ်ယောက်တို့သည်။ ဩရောဓာနံ-မောင်းမတို့သည်။ ကန္တန္တာနယေဝ-ပြည်းတမ်း ကုန်စဉ်ပင်။စဝန္တိ-ကုန်၏။အယံ-ဤသို့စုတေရခြင်းသည်။ဧတ္ထ-ဤနတ်တို့အမျက်ထွက်ရာ၌။မေတော-သဘော တံထွာ မေတောတည်း။

စိတ္တံ ပန ယသ္မာ ပုရိမံ ပုရိမံ ပစ္စိမဿ ပစ္စိမဿ ပစ္စယံ ဒတွာဝ နိရုဇ္ဈတိ။တသ္မာ စက္ခာဒိနံ ဘောဒတော ဗလဝတရဗ္ဗိ စိတ္တဿ ဘောဒံ န ပဿတိ။ ဒီ၊ဌ၊၁။၁၀၅။

ပုရိမံပုရိမံ-ရှေးရှေးစိတ်သည်။ပစ္စိမဿ ပစ္စိမဿ-နောက်နောက်စိတ်အား။ပစ္စယံ-အနန္တရာဒိသတ္တိ ဖြင့် ကျေးဇူးပြုခြင်းကို။စက္ခာဒိနံ-အစရှိသောရုပ်တို့၏။ဘောဒတော-ပျက်စီးခြင်းထက်။ဗလဝတရဗ္ဗိ-သာ၍အား ရှိသည်လည်းဖြစ်သော။

သော တံ အပဿန္တော ယံထာနာမ သကုဏော ဧကံ ရုက္ခံ ဖဟိတွာ အညသ္မိ နိလီယတိ။ ဝေမေဝ ဣမသ္မိ အတ္တဘာဝေ ဘိန္ဓေ စိတ္တံ အညတြ ဂစ္ဆတိတိ ဂဟေတွာ ဝေမာဟ။ ဒီ၊ဌ၊၁။၁၀၅။

သော-ထိုတက္ကိပုဂ္ဂိုလ်သည်။ တံ-ထိုစိတ်၏ပျက်ခြင်းကို။ အပဿန္တော-မမြင်နိုင်သည်၏အဖြစ်ကြောင့်။ အညသ္မိ-အခြားသစ်ပင်၌။သကုဏော-ငှက်သည်။နိလီယတိယထာ-နားသကဲ့သို့။ဝေမေဝ-တူ။ဣမသ္မိ-အတ္တဘာဝေ-ဤအတ္တဘောသည်။ဘိန္ဓေ-ပျက်လတ်သော်။အညတြ-အခြားသောအတ္တဘောသို့။ဝေ-ဤသို့ ရုပ်သည် မမြဲပဲ-နာမ်သည်မြဲ၏ဟူ၍။(ဘာဠိ) ဝေ-ယဉ္ဇခေါ ဣဒံ ဝုစ္စတိ-စက္ခ၊ ဣတိပိ အစရှိသောစကားကို။ အာဟ။

န မရတိတိ အမရာ ကာ သာ ဝေန္တိပိ မေ နော တိအာဒိနာ နယေန ပရိယန္တရဟိတာ ဒိဋ္ဌိဂတိကဿ ဒိဋ္ဌိစေဝ ဝါစာစ။ ဒီ၊ဌ၊၁။၁၀၆။

ယာ မေဇတိ-အကြင်တရားသဘောသည်။န မရတိ-မပြီးမပြတ်နိုင်။ ဝါ-အပိုင်းအခြားမရှိ။ ဣတိ-ကြောင့်။ သာမေဇတိ-သည်။ အမရာ-မည်၏။ သာ-ထိုအမရာဟူသည်ကားအဘယ်နည်း။ ပရိယန္တရဟိတာ-အဆုံးမုကင်းသော။ ဝါ-မပြီးပြတ်နိုင်သော။ဒိဋ္ဌိဂတိကဿ-မိစ္ဆာအယူရှိသူ၏။ဒိဋ္ဌိစေဝ-မိစ္ဆာအယူသည်လည်း

သီလဗျူဟာ (၁)

ကောင်း။ ဝါစာစ-သည်လည်းကောင်းတည်း။

အမရာနာမ ဝကာ မစ္ဆဇာတိ၊ သာ ဥမ္မုဇ္ဇနနိမ္မုဇ္ဇနာဒိဝေနေ ဥဒကေ သန္ဓာဝမာနာ ဂဟေတုံ
နသက္ကာတိ ဝေမေဝ အယမ္ပိဝါဒေါ ဣတောစိတောစ သန္ဓာဝတိ။ ဂါဟံ န ဥပဂစ္ဆတိတိ
အမရာဝိက္ခေပေါတိ ဝုစ္စတိ။ ဒီ၊ဋ္ဌ၊၁။၁၀၆။

ကော-တစ်မျိုးသော။ မစ္ဆဇာတိ-ငါးမျိုးသည်။ အတ္တိ။ သာ-ထိုငါးမျိုးသည်။ ဥမ္မုဇ္ဇနနိမ္မုဇ္ဇနာဒိဝေနေ-
ပေါ်ခြင်း ငုတ်ခြင်း အစရှိသည်တို့၏အစွမ်းဖြင့်။ သန္ဓာဝမာနာ-ပြေးသွားလသော်။ ဂဟေတုံ-ဖမ်းယူခြင်းငှါ။
အယမ္ပိဝါဒေါ-ဤဝါဒကိုလည်း။ ဣတောစိတောစ-ဤမှလည်းဤမှလည်း။ သန္ဓာဝတိ။ ဂါဟံ-ဖမ်းယူအပ်သည်
၏အဖြစ်သို့။ (ဘာဝပဓာန ဘာဝလောပကြ) နဥပဂစ္ဆတိ-မကပ်ရောက်။ အမရာဝိက္ခေပေါတိ-ဟူ၍။ ဝုစ္စတိ။

မုသာ မယာ ဘဏိတန္တိ ဝိပ္ပဋိသာရပ္ပတ္တိယာ မမ ဝိယာတော အဿ၊ဒုက္ခံ ဘဝေယျာတိ
အတ္ထော။ ဒီ၊ဋ္ဌ၊၁။၁၀၆။

မယာ-သည်။ မုသာ-ချွတ်ယွင်းသောစကားကို။ ဘဏိတံ-ပြောဆိုအပ်ပြီ။ ဝိပ္ပဋိသာရပ္ပတ္တိယာ-နလုံး
မသာယာဖြစ်ခြင်းကြောင့်။ (ဋီကာသစ်) ဝါ-နလုံးမသာယာဖြစ်ခြင်းအားဖြင့်။ မမ-ငါ၏။ ဝိယာတော-ပင်ပန်းခြင်း
သည်။ အဿ-၏။

ဝါစာဝိက္ခေပံ အာပဇ္ဇတိတိ ဝါစာယ ဝိက္ခေပံ အာပဇ္ဇတိ။ ကိဒိသံ အမရာဝိက္ခေပံ
အပရိယန္တဝိက္ခေပန္တိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၁၀၆။

ဝါစာယ-စကားဖြင့်။ ဝိက္ခေပံ-အထူးထူးအပြားအပြား ပစ်ပယ်ခြင်းသို့။ (ဘာဋီ) ဝါ-တုန်လှုပ်ခြင်းသို့။
(နေရင်း) အမရာဝိက္ခေပံ-မပြီးမပြတ်နိုင်သော အယူစကားဖြင့် အထူးထူးအပြားပြား ပစ်ပယ်ခြင်းသို့။ အာပဇ္ဇတိ။
အပရိယန္တဝိက္ခေပံ-အဆုံးမရှိသော အယူစကားဖြင့် အထူးထူးအပြားပြား ပစ်ပယ်ခြင်းသို့။ အာပဇ္ဇတိ။

ရာဂေါ ဟိ အမုဋ္ဌိတုကာမတာယ အာရမ္မဏံ ဂဏှာတိ ဇလူကာ ဝိယ။ ဒေါသော
ဝိနာသေတုကာမတာယ အာသီဝိသော ဝိယ။ ဒီ၊ဋ္ဌ၊၁။၁၀၇။

ဟိ-မှန်၏။ ရာဂေါ-သည်။ အမုဋ္ဌိတုကာမတာယ-လွတ်ခြင်းငှါ အလိုမရှိသည်၏အဖြစ်ကြောင့်။ အာရမ္မ
ဏံ-ကို။ ဂဏှာတိ။ ကာဝိယ-အဘယ်ကဲ့သို့နည်းဟူမူကာ။ ဇလူကာ-မြှော့သည်။ အာရမ္မဏံ။ ဂဏှာတိ။

အာသီဝိသော-လျှင်သောအဆီပိရှိသောမြှော့သည်။ အာရမ္မဏံ။ ဂဏှာတိ။ ကောဝိယ-ကာ။ ဒေါသော
-သည်။ ဝိနာသေတုကာမတာယ-ဖျက်ဆီးခြင်းငှါ အလိုရှိသည်၏အဖြစ်ကြောင့်။ အာရမ္မဏံ။ ဂဏှာတိ-၏။

ဥဘောပိစေ တေ သန္တပကဋ္ဌေန ဝိဟနန္တိယေဝါတိ “ဥပါဒါန”န္တိစ “ဝိယာတော”တိစ ဝုတ္တာ။
ဒီ၊ဋ္ဌ၊၁။၁၀၇။

ဥဘောပိ-နှစ်ပါးလုံးဖြစ်ကုန်သော။ တေ-ဤလောဘ ဒေါသတို့ကို။ ဝါ-တို့သည်။ သန္တပကဋ္ဌေန-
ပြင်းစွာလောင်းတတ်သည်၏အဖြစ်ကြောင့်။ ဝိဟနန္တိယေဝ-ဖျက်ဆီးတတ်ကုန်သည်သာ။ ဥပါဒါနန္တိစ-ဟူ၍လည်း။
ဝုတ္တာ-အပ်ကုန်ပြီ။

ကတပရပ္ပဝါဒါတိ ဝိညာတပရပ္ပဝါဒါစေဝ ပရေဟိ သဒ္ဓိ ကတဝါဒပရိစယာစ။ ဒီ၊ဋ္ဌ၊၁။၁၀၈။

ဝိညာတပရပ္ပဝါဒါစေဝ-သိအပ်ပြီးသော သူတစ်ပါးတို့၏အယူဝါဒ ရှိသည်လည်းဖြစ်ကုန်သည်။ ပရေ
ဟိ-သူတပါးတို့နှင့်။ သဒ္ဓိ။ ကတဝါဒပရိစယာစ-ပြုအပ်ပြီးသောဝါဒ၌ လေ့ကျင်းခြင်းရှိကုန်သည်လည်းဖြစ်ကုန်
သော။ ဝါ-ပြုအပ်ပြီးသော ဝါဒပြိုင်ခြင်းရှိသည်လည်းဖြစ်ကုန်သော။ သမဏဗြာဟ္မဏာ။

ဝါလဝေဓိဝိယ ဝါလံ သုခုမာနိပိ ပရေသံ ဒိဋ္ဌိဂတာနိ၊ အတ္တနော ပညာဂတေန ဘိန္ဒန္တာဝိယ
စရန္တိတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၁၀၈။

ဝါလဝေဓိ-သားမြီးဖျားကိုပစ်ခွင်းနိုင်သော လေးတော်သားသည်။ ဝါလံ-သားမြီးကို။ ဘိန္ဒန္တာဝိယ-
ပစ်ခွင်းသကဲ့သို့။ တထာ-တူ။ သုခုမာနိပိ-သိမ်မွေ့သည်လည်းဖြစ်ကုန်သော။ ပရေသံ-တို့၏။ ဒိဋ္ဌိဂတာနိ-အယူတို့
ကို။ အတ္တနော-၏။ ပညာဂတေန-ပညာအထူးအပြားဖြင့်။ (ဘာဋီ) ဝါ-ပညာဖြင့်။ (ဂတအနက်မဲ့) ဘိန္ဒန္တာဝိယ-

စဉ်း ပျဉ်း (ဖွန် နဉ်း) ညီ စေ နဂါ် စေး လေ

ဖောက်ခွဲကုန်သကဲ့သို့။ စရန္တီ-လှည့်လည်ကြကုန်၏။

သော မမံဿ ဝိယာတောတိ ယံတံ ပုနပျုနံ ဝတွာပိ အသမ္မာယနံနာမ၊ သော မမံ ဝိယာတော အဿ၊ ဩဋ္ဌတာလုဇိတိဂလသောသနဒုက္ခမေဝ အဿာတိ အတ္ထော။ ဒီ၊ ဋ္ဌ၊ ၁။ ၁၀၈။

ယံတံ အသမ္မာယနံနာမ-အကြင်မပြီးစီးစေနိုင်ခြင်းမည်သည်။ အတ္ထိ။ သော-ထိုမပြီးစီးစေနိုင်ခြင်း မည်။ မမံ-၏။ ဝိယာတော-ကိုယ်၏ပင်ပန်းခြင်းသည်။ အဿ-၏။ ဩဋ္ဌ၊ ပ။ ဒုက္ခမေဝ-နှုတ်ခမ်း၊ အာစောက်၊ လျှာ၊ လည်ချောင်းတို့၏-ခြောက်ကပ်ခြင်းဟူသော ဒုက္ခသည်သာလျှင်။ အဿ-၏။

မန္တောတိ မန္တပညော၊ အပညသေဝေတံ နာမံ၊ မောမူဟောတိ အတိသမ္ပုဋ္ဌော။ ဒီ၊ ဋ္ဌ၊ ၁။ ၁၀၈။

မန္တပညော-နံသောပညာရှိသည်။ ဟောတိ။ (မန္တပညတ္တာဟု ဟိတ်ပြင်လျှင် သမဏဿ၊ ဗြာဟ္မဏဿ -ဟု သမ္မန်ခံပါ) အပညဿ-ပညာမရှိသူ၏။ နာမံ-တည်း။ အတိသမ္ပုဋ္ဌော-အလွန်တွေဝေသည်။ ဟောတိ။ (အတိသမ္ပုဋ္ဌတ္တာဟု ဟိတ်ပြင်လျှင်၊ သမဏဿ၊ ဗြာဟ္မဏဿဟုပင် သမ္မန်ခံ၍ အနက်ပေးပါ)

အသညသတ္တာတိ ဒေသနာသီသမေတံ။ အစိတ္တုပ္ပါဒါ ရူပမတ္တကအတ္တဘာဝါတိ အတ္ထော။

ဒီ၊ ဋ္ဌ၊ ၁။ ၁၀၈။

အသညသတ္တာတိတေ-ဟူသောဤသဒ္ဓါသည်။ ဒေသနာသီသံ-ဒေသနာတော်၏ဦးခေါင်းဖြစ်သော၊ သဒ္ဓါတည်း။ အစိတ္တုပ္ပါဒါ-စိတ်စေတသိက် မရှိကုန်သော။ ရူပမတ္တကအတ္တဘာဝါ-ရုပ်မျှသာဖြစ်သော အတ္တဘော ရှိသော သတ္တဝါတို့တည်း။

တေ တတ္ထ ယထာနာမ ဝိယာဝေဂက္ခိတ္တော သရော ယတ္ထကော ဝိယာဝေဂေါ၊ တတ္ထကမေဝ အာကာသေ ဂစ္ဆတိ၊ ဝေမေဝ ဈာနဝေဂက္ခိတ္တာ ဥပပဇ္ဇိတွာ ယတ္ထကော၊ ဈာနဝေဂေါ တတ္ထ ကမေဝ ကာလံ တိဋ္ဌန္တိ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၀၉။

တေ-ထိုအသညသတ်ဗြဟ္မာတို့သည်။ တတ္ထ-ထိုအသညသတ်ဘုံ၌။ ဝိယာဝေဂက္ခိတ္တော-လေးညှို့အ ဟုန်သည်။ ယထာနာမ-အကြင်မျှလောက်အတိုင်းအရှည်ရှိ၏။ တတ္ထကမေဝ-ထိုမျှလောက်အတိုင်းအရှည်ရှိသော ကာလပတ်လုံးသာလျှင်။ အာကာသေ-၌။ ဂစ္ဆတိယထာ-သို့။ ဝေမေဝ-တူ။ ဈာနဝေဂက္ခိတ္တာ-ဈာန်အဟုန်သည် ပစ်တင်အပ်ကုန်သည်။ (ဟုတွာ) ဥပပဇ္ဇိတွာ-ပဋိသန္ဓေနေ့၌။ ဈာနဝေဂေါ-ဈာန်အဟုန်သည်။ ယတ္ထကော- အကြင်မျှလောက်အတိုင်းအရှည်ရှိ၏။ တတ္ထကမေဝ-ထိုမျှလောက်အတိုင်းအရှည်ရှိသည်သာလျှင်ဖြစ်သော။ ကာလံ- လုံး။ တိဋ္ဌန္တိ။

ဈာနဝေဂေ ပန ပရိဟိနေ တတ္ထ ရူပက္ခန္ဓော အန္တရဓာယတိ၊ ဣဝ ပန ပဋိသန္ဓိသညာ ဥပ္ပဇ္ဇတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၀၉။

ပန-ဆက်။ ဈာနဝေဂေ-သည်။ ပရိဟိနေ-ယုတ်လျော့လတ်သော်။ တတ္ထ-ထိုအသညသတ်ဘုံ၌။ အန္တရဓာယတိ-ကွယ်ပျောက်၏။ ဣဝ-ဤကားမဘုံ၌။

ယသ္မာ ပန တာယ ဣဝ ဥပ္ပန္နာ သညာယ တေသံ တတ္ထ စုတိ ပညာယတိ၊ တသ္မာ “သညုပါဒါစ ပန တေ ဒေဝါ တမှာ ကာယာ စဝန္တိတိ ဝုတ္တံ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၀၉။

ပန-ဆက်။ ဣဝ-ဤကားမဘုံ၌။ တာယဥပ္ပန္နသညာယ-ထိုဖြစ်သောသညာကြောင့်။ တေသံ-ထိုအသည သတ်ဗြဟ္မာတို့၏။ တတ္ထ-ထိုအသညသတ်ဘုံ၌။ စုတိ-စုတေခြင်းသည်။ ပညာယတိ။ တသ္မာ။ ဘဂဝတာ- သည်။ (ကတ္တာ) ဝုတ္တံ။

အာဇိဝကာဒယောဝိယ တက္ကမတ္တေနဝ ဝါ “ရူပိ အတ္တာ ဟောတိ၊ အရောဂေါ ပရံ မရဏာသညီ”တိ န ပညပေန္တိ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၀၉။

အာဇိဝကာဒယော-အာဇိဝကအစရှိသူတို့သည်။ တက္ကမတ္တေနဝ-ကြံဆခြင်းမျှဖြင့်သာလျှင်။ ပညပေန္တိ ဝိယ-ပညတ်ကြကုန်သကဲ့သို့။ (တထာ-တူ) တက္ကမတ္တေနဝ-ကြံဆခြင်းမျှဖြင့် သာလျှင်သော်လည်းကောင်း။ အတ္တာ-သည်။ ရူပိ-ဖောက်ပြန်ခြင်းရှိသည်။ ဟောတိ။ မရဏာ-သေရာအခါမှာ။ ပရံ-၌။ အရောဂါ-ပျက်ခြင်းမရှိ။

သီလဗျူဟာစဉ် (၁)

ဝါ-ရောဂါမရှိ။ သညီ-သညာရှိ၏။ နံ-ထို အတ္တကို။ ပညပေန္တိ-ပညတ်ကြကုန်၏။

အရူပသမာပတ္တိနိမိတ္တံ ပန “အတ္တာ” တိ သမာပတ္တိသညဉ္စသော “သညာ” တိ ဂဟေတွာဝါ နိဂဏ္ဍာဒယော ဝိယ တက္ကမထွေနေဝ ဝါ “အရူပိ အတ္တာ ဟောတိ။ အရောဂေါ ပရံ မရဏာ သညီ” တိ နံ ပညပေန္တိ။ ဒီ၊ ဌ၊ ၁။ ၁၀၉။

ပန-ကာ။ အရူပသမာပတ္တိနိမိတ္တံ-အရူပသမာပတ်၏အာရုံကို။ သမာပတ္တိသည်-သမာပတ်၌ဖြစ်သော သညာကို။ အသ-ထိုအတ္တ၏။ နိဂဏ္ဍာဒယော-နိဂဏ္ဍအစရှိသူတို့သည်။ (တက္ကမထွေနေဝ-ကြံဆခြင်းမျှဖြင့် သာလျှင်။ ပညပေန္တိဝိယ-သို့။ တထာ-တူ။) တက္ကမထွေနေဝဝါ-ကြံဆခြင်းမျှဖြင့်သာလျှင်ဖြစ်သော်လည်းကောင်း။ အတ္တာ-သည်။ အရူပိ-ဖောက်ပြန်ခြင်းမရှိသည်။ ဝါ-ကသိုဏ်းရုပ်မရှိသည်။

တတ္ထ န ဧကန္တေန ကာရဏံ ပရိယေသိတဗ္ဗံ၊ ဒိဋ္ဌိဂတိကဿ ဟိ ဂါဟော ဥပ္ပတ္တက ပစ္ဆိသဒိသောတိ ဝုတ္တမေတံ။ ဒီ၊ ဌ၊ ၁။ ၁၁၀။

တတ္ထ-ထိုသို့ အမျိုးမျိုးယူကြရာ၌။ ဧကန္တေန-အားဖြင့်။ ကာရဏံ-ထူးသောအကြောင်းကို။ ဝါ-အယူ အမျိုးမျိုး ဖြစ်လာခြင်းအကြောင်းကို။ နပရိယေသိတဗ္ဗံ-မရှာထိုက်။ ဟိ-မှန်၏။ ဒိဋ္ဌိဂတိကဿ-မိစ္ဆာအယူ ရှိသူ၏။ ဂါဟော-အယူသည်။ ဥပ္ပတ္တကပစ္ဆိသဒိသော-အရူး၏တောင်းနှင့်တူ၏။ ဣတိတေ-ဤအကြောင်းကို။ မယာ-သည်။ (ကတ္တာ) ဝုတ္တံ။ (ဟိ-နိပါတ်ကို ရှု၍ ဝါကျအပြန်အလှန် မေးနိုင်၏။)

“ယထာ ရုက္ခတော ပဏ္ဍာနိ ပတိတာနိ န ပုန ဝိရဟန္တိ ဝေမေဝ သတ္တာ” တိ အာဒိနာ

တက္ကေနဝါ ဥစ္ဆေဒံ ဂဏှာတိ။ ဣဓ ပန တဏှာဒိဋ္ဌိနံ ဝသေန တထာစ အညထာစ ဝိကပေတွာဝ ဣမာ သတ္တ ဒိဋ္ဌိယော ဥပ္ပန္နာတိ ဝေဒိတဗ္ဗာ။ ဒီ၊ ဌ၊ ၁။ ၁၁၀။

ရုက္ခတော-မှ။ ပဏ္ဍာနိ-သစ်ရွက်တို့သည်။ ပတိတာနိ-ကြွေကျပြီးကုန်သည်။ ဟုတွာ။ နဝိရဟန္တိယထာ-မစည်ပင်ကုန်တော့သကဲ့သို့။ ဝေမေဝ-တူ။ သတ္တာ-တို့သည်။ နဝိရဟန္တိ။ တက္ကေနဝါ-ကြံစည်ခြင်းကြောင့်သော် လည်းကောင်း။ ဥစ္ဆေဒံ-ဥစ္ဆေဒအယူကို။ ဂဏှာတိ။ ပန-ထိုသို့ပင်ဥစ္ဆေယူဖို့ရန် အကြောင်းအမျိုးမျိုးရှိပါသော် လည်း။ ဣဓ-ဤဥစ္ဆေဝါဒ၌။ တထာစ-ထိုဆိုအပ်ပြီးသောအပြားအားဖြင့်လည်းကောင်း။ အညထာစ-အခြားသော အပြားအားဖြင့်လည်းကောင်း။ ဝိကပေတွာဝ-အမျိုးမျိုးအဖုံဖုံ ကြံဆခြင်းကြောင့်သာလျှင်။

အဟိနိန္ဒြိယောတိ ပရိပုဏ္ဏိန္ဒြိယော၊ ယာနိ ဗြဟ္မလောကေ အတ္ထိ၊ တေသံဝသေန ဣတရေသဉ္စ သဏှာနဝသေနတံ ဝုတ္တံ။ ဒီ၊ ဌ၊ ၁။ ၁၁၁။

ပရိပုဏ္ဏိန္ဒြိယော-ပြည့်စုံသောဣန္ဒြေရှိသော။ (အတ္တာ။ အတ္ထိ) ယာနိ-အကြင်စက္ခုန္ဒြေ သောတိန္ဒြေတို့ သည်။ တေသံ-ထိုဗြဟ္မပြည့်စုံကုန်သော စက္ခုန္ဒြေ သောတိန္ဒြေတို့၏။ ဣတရေသံ-စက္ခုန္ဒြေ သောတိန္ဒြေတို့မှတစ် ပါးသော ယာနိန္ဒြေ ဖိဝိန္ဒြေ ကာယိန္ဒြေတို့၏။ သဏှာနဝသေနစ-ပုံသဏှာန၏ အစွမ်းဖြင့်လည်းကောင်း။ တေ- ဤအဟိနိန္ဒြိယောဟူသော စကားကို။ တိတ္ထိယေန-သည်။ (ဘာဋီ) ဘဂဝတာ-သည်။ (ရှေးဆရာ) ဝုတ္တံ။

ပရိစာရေတိတိ တေသု ကာမဂုဏေသု ယထာသုခံ ဣန္ဒြိယာနိ စာရေဟိ သဗ္ဗာရေတိ ဣတော စိတောစ ဥပနေတိ၊ အထဝါ ပလင်္ငတိ ရမတိ ကိဋ္ဌတိ။ ဒီ၊ ဌ၊ ၁။ ၁၁၁။

ယထာသုခံ-ချစ်သာသည်အားလျော်စွာ။ ၁-အလိုရှိတိုင်။ ဣန္ဒြိယာနိ-စက္ခုစသော ခြောက်ပါးသော ဣန္ဒြေတို့ကို။ စာရေတိ-လှည့်လည်စေ၏။ သဗ္ဗာရေတိ-ထက်ဝန်ကျင့် လှည့်လည်စေ၏။ (သဒ္ဓ) ဥပနေတိ-ပို့ဆောင်၏။ ပလင်္ငတိ-တင့်တယ်စမွယ်၏။

မာနသကာ မန္ဒာတုကာမဂုဏသဒိသာ ဒဋ္ဌဗ္ဗာ၊ ဒိဗ္ဗာ ပရနိဋ္ဌိတဝသဝတ္ထိဒေဝရာဇဿ ကာမဂုဏသဒိသာတိ။ ဒီ၊ ဌ၊ ၁။ ၁၁၁။

မာနသကာ-လှည့်ဖြစ်သောကာမဂုဏ်တို့ကို။ မန္ဒာတုကာမဂုဏသဒိသာတိ-မန္ဒာတ်မင်း၏ ကာမဂုဏ် နှင့်တူသောကာမဂုဏ်တို့ဟူ၍။ ဒဋ္ဌဗ္ဗာ။ ဒိဗ္ဗာ-နတ်၌ဖြစ်သောကာမဂုဏ်တို့ကို။ ပရနိဋ္ဌိတဝသဝတ္ထိဒေဝရာဇဿ- ပရနိဋ္ဌိတဝသဝတ္ထိနတ်မင်း၏။ ကာမဂုဏသဒိသာတိ-ကာမဂုဏ်နှင့်တူသောကာမဂုဏ်တို့ဟူ၍။ ဒဋ္ဌဗ္ဗာ။

ဓမ္မိ ဖျဉ်း (ဖျဉ်း နန္ဒိ) ညီ ဝေ နု၏ ဝေး ဝေ

ဝေရူပေ ကာမေ ဥပဂတာနန္တိ တေ ဒိဋ္ဌဓမ္မနိဗ္ဗာနသမ္ပတ္တိံ ပညပေန္တိ။ ဒီ၊ဋ္ဌ၊၁။၁၁၁။

ဟိ-မှန်၏။ ဥပဂတာနံ-ကပ်ရောက်သောပုဂ္ဂိုလ်တို့၏။တေ-ထိုသမဏဗြာဟ္မဏတို့သည်။ဒိဋ္ဌဓမ္မနိဗ္ဗာန သမ္ပတ္တိံ-ဒိဋ္ဌဓမ္မနိဗ္ဗာန်၏ပြည့်စုံခြင်းကို။ဝါ-ဒိဋ္ဌဓမ္မနိဗ္ဗာန်စည်းစိမ်ကို။(ဘာဋီ)ဝါ-ပစ္စုပ္ပန်အတ္တဘောဋ္ဌ ဒုက္ခ၏ငြိမ်း ရာဖြစ်သော နိဗ္ဗာန်စည်းစိမ်ကို။(နေရင်း) ပညပေန္တိ။

ဝေတေနတန္တိ ဝေတေန ဝိတက္ကိတေနစ ဝိစာရိတေနစ ဝေတံ ပဌမဇ္ဈနံ ဩဋ္ဌာရိကံ သကဏှကံဝိယ ခါယတိ။ ဒီ၊ဋ္ဌ၊၁။၁၁၂။

ဝေတေနဝိတက္ကိတေနစ-ဤဝိစာကံဖြင့်လည်းကောင်း။ဝါ-ဝိတကံကြောင့်လည်းကောင်း။ဝေတံ ပဌမ ဇ္ဈနံ-သည်။ ဩဋ္ဌာရိကံဝိယ-ကြမ်းတမ်းသကဲ့သို့လည်းကောင်း။ သကဏှကံဝိယ-ဆူးရှိသကဲ့သို့လည်းကောင်း။ ခါယတိ-ထင်ရ၏။

ဝတ္ထဝတာ သဗ္ဗာပိ ဒွါသဋ္ဌိဒိဋ္ဌိယော ကထိကာ ဟောန္တိ ယာသံ သတ္ထဝ ဥစ္ဆေဒဒိဋ္ဌိယော၊ သေသာ သဿတဒိဋ္ဌိယော။ ဒီ၊ဋ္ဌ၊၁။၁၁၂။

ဝတ္ထဝတာ-ဤမျှအတိုင်းအရှည်ရှိသော အစဉ်အားဖြင့်။ ယာသံ-ယင်းခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာ အယူတို့တွင်။ သတ္ထဝ-ခုနှစ်ပါးသောမိစ္ဆာယူတို့သည်သာ။ ဥစ္ဆေဒဒိဋ္ဌိယော-ဥစ္ဆေဒဒိဋ္ဌိတို့သည်။ဟောန္တိ၊သေသာ- ကြွင်းသောငါးဆယ့်ငါးပါးသော မိစ္ဆာအယူတို့သည်။

ဒိဋ္ဌိသခါတေနစေဝ တဏှာသခါတေနစ ပရိတသိတေန ဝိပုန္နိတမေဝ စလိတမေဝ ကမ္မိမေဝ ထုသရာသမိ နိခါတခါဏုသဒိသံ န သောတာပနဿ ဒဿနမိဝ နိစ္စလန္တိ ဒေသေတိ။ ဒီ၊ဋ္ဌ၊၁။၁၁၄။

ဒိဋ္ဌိသခါတေနစေဝ-ဒိဋ္ဌိဟုဆိုအပ်သည်လည်းဖြစ်သော။ ပရိတသိတေန-ထက်ဝန်းကျင်တောင့်တ တတ်သောသဘောဖြင့်။ ဝိပုန္နိတမေဝ-လှုပ်ရှားတတ်သည်သာ။ ထုသရာသမိ-ဖွဲ့အစဉ်။နိခါတခါဏုသဒိသံ- စိုက်အပ်သောသစ်ငုတ်နှင့်တူ၏။ဒဿနမိဝ-အမြင်သည်ကဲ့သို့။ နိစ္စလံ-မလှုပ်မရှားသည်။ န-မဟုတ်။

တတ္ထ တေ ဝတ အညတြိ ပဿာတိ တေ ဝတ သမဏဗြာဟ္မဏာ တံ ဝေဒယိတံ ဝိနာ ဖဿေန ပဋိသံဝေဒေဿန္တိတိ ကာရဏမေတံ နတ္ထိတိ။ ဒီ၊ဋ္ဌ၊၁။၁၁၄။

တတ္ထ-ထို တကြာဘိက္ခဝေ အစရှိသောစကားရပ်၌။ တံ ဝေဒယိတံ-ထိုဝေဒနာကို။ဝါ-ထို မိစ္ဆာအယူခံ စားခြင်းကို။ဖဿေန-နှင့်။ဝိနာ-ကင်း၍။(တစ်နည်း)ဖဿေန-ကို။ဝိနာ-ကြဉ်၍။တူတိ-ဤအနက်ကို။(ဒေသေတိ) ယထာ ဟိ ပတတော ဂေဟဿ ဥပတ္တန္တုနတ္ထာယ ထူဏာနာမ ဗလဝပစ္စယော ဟောတိ။

န တံ ထူဏာယ အနုပတ္တန္တိတံ ဌာတုံ သက္ကောတိ။ ဒီ၊ဋ္ဌ၊၁။၁၁၄။

ဟိ-ထင်။ ပတတော-ပြိုလှသော။ ဂေဟဿ-၏။ ဝါ-ကို။ ဥပတ္တန္တုနတ္ထာယ-ထောက်ခံခြင်းအကျိုးငှါ။ ထူဏာနာမ-ထောက်တိုင်မည်သည်။ ဗလဝပစ္စယော-အားကြီးသောအကြောင်းသည်။ဟောတိယထာ-သို့။ တံ- ထိုအိမ်သစ်သည်။ဝါ-ကို။ထူဏာယ-ထောက်တိုင်သည်။အနုပတ္တန္တိတံ-မထောက်ခံအပ်သည်။သမာနံ-သော်။

တတ္ထ“ကမ္မောဇော အဿာနံ အာယတနံ ဂုန္တံ ဒက္ခိဏာပထော”တိ သဗ္ဗာတိယံ ဝတ္တတိ။ သဗ္ဗာတိဋ္ဌာနေတံ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၁၁၅။

တတ္ထ-ထိုသဗ္ဗာတိ အစရှိသောအနက်တို့တွင်။ကမ္မောဇော-ကမ္မောဇာဟု ဗဟုဝုစ်အမည်ရသောတိုင်း သည်။အဿာနံ-မြင်းတို့၏။အာယတနံ-ပေါက်ဖွားရာအရပ်တည်း။ဒက္ခိဏာပထော-ဒက္ခိဏာပထအရပ်သည်။ ဂုန္တံ-တို့၏။ အာယတနံ-တည်း။ သဗ္ဗာတိယံ-ကောင်းစွာပေါက်ဖွားရာဟူသောအနက်၌။ ပဝတ္တတိ။

“မနောရမေ အာယတနေ၊ သေဝန္တိ နံ ဝိဟဂံမာ”တိ သမောသရဏေ။ ဒီ၊ဋ္ဌ၊၁။၁၁၅။

မနောရမေ-စိတ်၏မွေ့လျော်ရာဖြစ်သော။ အာယတနေ-လူနှင့်တကွသတ္တဝါတို့၏ ပေါင်းဆုံရာလမ်း လေးခွအရပ်၌။(ဋီတံ-သော)နံ-ထိုပညောင်ပင်ကြီးကို။ဝိဟဂံမာ-ငှက်အပေါင်းတို့သည်။ သေဝန္တိ-မှီဝဲကြကုန်၏။ ဝတ္ထ ဝ ကိဗ္ဗာပိ အာယတနာနံ ဖုသနကိစ္စံဝိယ ဝုတ္တံ၊ တထာပိ နံ တေသံ ဖုသနကိစ္စတာ

သီလကျင့်စာစဉ် (၁)

ဝေဒိတဗ္ဗာ၊ န ဟိ အာယတနာနိ ဖုသနန္တိ ဖေသောဝ တံတံ အာရမ္မဏံ ဖုသတိ။ဒီ၊ဌ၊၁။၁၁၅။

စ-ဆက်။ထွေ-ဤဖုသဖုသ ပဋိသံဝေဒေန္တိဟူသောပါဠိ၌။ဖုသနကိစ္စဝိယ-ထိခြင်းကိုကဲ့သို့။ တ
ထာဝီ-ထိုသို့ပင်ဟောတော်မူအပ်ပါသော်လည်း။တေလံ-ထိုအာယတနတို့သည်။ဖုသနကိစ္စတာ-ထိခြင်းကိစ္စရှိ
သည်၏အဖြစ်ကို။န ဝေဒိတဗ္ဗာ။ဟိ-မှန်။ (တစ်နည်း) ဟိယသ္မာ-ကြောင့်။ (ဝါကျပရိဝတ္တန အနက်ပေးလိုရသည်)

“ပုရိမာ ဘိက္ခဝေ ကောဋိ န ပညာယတိ အဝိဇ္ဇာယ။ကုတော ပုဗ္ဗေ အဝိဇ္ဇာ နာဟောသိ။
အထ ပစ္ဆာ သမဗာဝိတိ ဝေဇ္ဇေတံ ဘိက္ခဝေ ဝုစ္ဆတိ။အထစ ပန ပညာယတိ ‘ကုဒပ္ပစ္စယာ
အဝိဇ္ဇာ’တိ” ဒီ၊ဌ၊၁။၁၁၅။

အဝိဇ္ဇာယ-၏။ပုရိမာ-သော။ ကောဋိ-အစွန်းအစ အပိုင်းအခြားသည်။နပညာယတိ။ (ကိ-နည်း)
ကုတော-ဤမည်သောဘုရားရှင်လက်ထက်မှ။ ဝါ-စကြာမင်းလက်ထက်မှ။ သမဗာဝိ-ကောင်းစွာဖြစ်ပြီ။ကုတိ-
သို့။ (ပညာယတိ)ဝေ-ဤသို့အပိုင်းအခြားမရှိသည်၏အဖြစ်ဖြင့်။ဝေ-ဤအဝိဇ္ဇာကို။(ကာမံ)ဝုစ္ဆတိ။ အထစပန-
သော်လည်း။ ကုဒပ္ပစ္စယာ-ဤအာသဝဟူသောအကြောင်းကြောင့်။အဝိဇ္ဇာ-သည်။(သမ္ဘဝတိ-ကောင်းစွာဖြစ်
၏)ကုတိ-သို့။(ဓမ္မနိယာမေန-အားဖြင့်။အဝိဇ္ဇာယ-၏။ကောဋိ-သည်။)ဋိသစ်။ ပညာယတိ။

ကုတော ဝတ္ထ ဝတ္ထော ကုဓာတိ သဒ္ဓာဝစ္ဆာ သံသရန္တာ ယန္တေ ယုတ္တဂေါဏောဗိယ ထန္တေ
ဥပနိဗဒ္ဓကုက္ကုရောဝိယ၊ ဝါတေန ဝိပုဗ္ဗဋ္ဌနဝါ ဝိယစ၊ဝဋ္ဌဒုက္ခမေဝ အနပရိဝတ္တန္တိ။ဝဋ္ဌဒုက္ခဏော
သီသံ ဥက္ခိပိတုံ နသက္ကောန္တိတိ။ ဒီ၊ဌ၊၁။၁၁၆။

ကုတော-ဤဘဝမှ။ ဝါ-ယောနိမှ။ ဝါ-ဤဂတိမှ။ ဝါ-ဤဝိညာဏဋီကမှ။ ဝါ-ဤသတ္တဝါမှ။ ဝတ္ထ-
ထိုဘဝသို့ လည်းကောင်း။(ဝါ စသည်ပေးပါ)ဝတ္ထော-ထိုဘဝမှ။ကုဝ-ဤဘဝသို့လည်းကောင်း။ယန္တေ-သီရံ
ယန္တရား၌။ယုတ္တဂေါဏာဝိယ-ကပ်ယှဉ်သောရွားသည်ကဲ့သို့လည်းကောင်း။ဥပနိဗဒ္ဓကုက္ကုရောဝိယ-ဖွဲ့ချည်အပ်
သောရွေးသည်ကဲ့သို့လည်းကောင်း။ဝိပုဗ္ဗဋ္ဌနာဝါဝိယစ-ပျက်စီးသောလှေသည်ကဲ့သို့လည်းကောင်း။ဝဋ္ဌဒုက္ခမေဝ-
ဝဋ္ဌဆင်းရဲ၌သာ။အနပရိဝတ္တန္တိ-လှည့်သည်ကြရကုန်၏။ဥက္ခိပိတုံ-မြောက်ခြင်းငှါ။

ဝေ ဝိဋ္ဌိဂတိကာမိဋ္ဌာနံ ဝဋ္ဌံ ကထေတွာ ကုဒါနိ ယုတ္တယောဂ ဘိက္ခု အမိဋ္ဌာနံ ဝိဝဋ္ဌံ
ဒေသေန္တာ “ယတော ခေါ ဘိက္ခဝေ ဘိက္ခု”တိ အာဒိမာဟ။ ဒီ၊ဌ၊၁။၁၁၆။

ဝိဋ္ဌိဂတိကာမိဋ္ဌာနံ-မိစ္ဆာအယူရှိသူ၏တည်ရာဖြစ်သော။ဝဋ္ဌံ-ကို။ယုတ္တယောဂဘိက္ခုအမိဋ္ဌာနံ-အား
ထုတ်အပ်သော ကမ္မဋ္ဌာန်းရှိသော ရဟန်း၏တည်ရာကို။ကတွာ။ဝိဝဋ္ဌံ-ဝဋ္ဌ၏ဆန့်ကျင်ဘက်ဖြစ်သောတရားကို။
ဝါ-ဝဋ္ဌမှကင်းသောတရားကို။

ဥတ္တရိတရံ ပဇာနာတိတိ ဝိဋ္ဌိဂတိကော ဝိဋ္ဌိမေဝ ဇာနာတိ၊ အယံ ပန ဝိဋ္ဌိဉ္စ ဝိဋ္ဌိတောစ
ဥတ္တရိတရံ သီလသမာဓိပညာဝိပုတ္တိန္တိ ယာဝ အရဟတ္တာ ဇာနာတိ။ ဒီ၊ဌ၊၁။၁၁၆။

ဝိဋ္ဌိဂတိကော-မိစ္ဆာအယူရှိသောပုဂ္ဂိုလ်သည်။ဝိဋ္ဌိမေဝ-မိစ္ဆာအယူကိုသာ။ဇာနာတိ။အယံပန-ဤရဟန်း
သည်ကာ။ဝိဋ္ဌိဉ္စ-မိစ္ဆာအယူကိုလည်းကောင်း။ဝိဋ္ဌိတော-မိစ္ဆာအယူထက်။ဥတ္တရိတရံ-သာလွန်သော။ ယာဝ
အရဟတ္တာ-အရဟတ္တဖိုလ်တိုင်အောင်။ ဇာနာတိ။

ယထာ ပန တတ္ထ “ဒဿသမုဒယာ ဒဿနိရောဓာ”တိ ဝုတ္တံ။ ဝေမိဓ တံ စက္ခာဒိသု
“အာဟာရသမုဒယာ အာဟာရနိရောဓာ”တိ ဝေဒိတဗ္ဗံ၊မနာယတနေ “နာမရူပသမုဒယာ
နာမရူပနိရောဓာ”တိ။ ဒီ၊ဌ၊၁။၁၁၆။

ပန-စိုးစဉ်းအနည်းငယ် သိဖွယ်အထူးကား။ တတ္ထ-ထိုဝေဒနာကမ္မဋ္ဌာန်၌။ဒဿသမုဒယာ ဒဿနိရော
ဓာတိ-ဟူ၍။ (မယာ-သည်) ဝုတ္တံယထာ။ ဝေ-တူ။ ကုဝ-ဤဝိဝဋ္ဌကထာ၌။တံ-ထိုကမ္မဋ္ဌာန်းကို။
ဝိထာသံဝေါ ဇာနာတိ အနာဂါမိ သကဒါဂါမိ သောတာပန္နော ဗဟုသုတော ဂန္ထဝရော
ဘိက္ခု ဇာနာတိ။အာရဒ္ဓဝိပဿကော ဇာနာတိ။ ဒေသနာ ပန အရဟတ္တနိက္ခုဋေနေဝ
နိဋ္ဌာပိတာတိ။ ဒီ၊ဌ၊၁။၁၁၆။

ဗျာဓိ ဗျာဓိ (ဗျာဓိ ဗျာဓိ) ဤ စေ နတ် စေ စေ

ဗဟုသုတော-များသောသုတရိသော။ ဂန္ထရော-ကျမ်းဂန်ကိုဆောင်သော။ ဘိက္ခု။ အာရဒ္ဓဝိပဿ
ကော-အားထုတ်အပ်ပြီးသော ဝိပဿနာရိသောရဟန်းသည်။ ဇာနတ်။ ပန-ထိုသို့ပင်အနာဂါမ်မှအစ အာရဒ္ဓ
ဝိပဿကတိုင်အောင်သောပုဂ္ဂိုလ်တို့ သိနိုင်ကြပါသော်လည်း။ ဒေသနာ-ကို။ အရဟတ္တနိက္ခဏေ-အရဟတ္တ
ဖိုလ်တည်းဟူသော အထွဋ်ဖြင့်သာလျှင်။ နိဋ္ဌာပိတ-အပ်ပြီ။

တေ အစော သြသိဒန္တာပိ ဥဒ္ဓံ ဥဂစ္ဆန္တာပိ မမ ဒေသနာ ဇာလေ သိတာဝ ဟုတွာ သြသိဒန္တိစ
ဥဂစ္ဆန္တိစ။ ဒီ၊ ဌ၊ ၁။ ၁၁၇။

တေ-ထိုမိစ္ဆာအယူရှိသူတို့သည်။ အစော-အောက်၌။ သြသိဒန္တာပိ-နှစ်မြုပ်ကုန်သော်လည်းကောင်း။
ဥဂစ္ဆန္တာပိ-ပေါ်တက်ကုန်သော်လည်းကောင်း။ ဒေသနာဇာလေ-ဒေသနာတည်းဟူသောပိုက်ကွန်၌။ သြသိဒန္တိစ-
မြုပ်လည်းမြုပ်ကြကုန်၏။ ဥဂစ္ဆန္တိစ-ပေါ်တက်လည်း ပေါ်တက်ကြကုန်၏။

တေတန အာဗဒ္ဓါ အန္တောဇာလိကတာစ ဟုတွာ ဥပမ္ပုဇ္ဈာနာ ဥပမ္ပုဇ္ဈိ။ န ဟေတ္ထ အသင်္ဂဟိတော
ဒိဋ္ဌိဂတိကော နာမ အတ္ထိတိ။ ဒီ၊ ဌ၊ ၁။ ၁၁၇။

တေတန-ဤဒေသနာတည်းဟူသော ပိုက်ကွန်နှင့်။ အာဗဒ္ဓါ-စပ်ကုန်သည်လည်းကောင်း။ အန္တောဇာ
လိကတာစ-ဒေသနာတည်းဟူသော ပိုက်ကွန်အတွင်း၌ပြုအပ်ကုန်သည်လည်းကောင်း။ ဥပမ္ပုဇ္ဈာနာ-ပေါ်ကုန်လ
သော်။ ဥပမ္ပုဇ္ဈိ-ပေါ်ကုန်၏။ ဟိ-မှန်။ ဧတ္ထ-ဤဒေသနာတည်းဟူသောပိုက်ကွန်၌။ အသင်္ဂဟိတော-မသိမ်းယူ
အပ်သော။ ဒိဋ္ဌိဂတိကောနာမ-မိစ္ဆာအယူရှိသူမည်သည်။

တဿ တီရေ ဌတွာ သြလောကေန္တဿ သြဋ္ဌာရိကာနံ ပါဏာနံ အန္တောဇာလိကတာဘာဝ
ဒဿနံဝိယ ဘဂဝတော သဗ္ဗဒိဋ္ဌိဂတာနံ ဒေသနာဇာလဿ အန္တောကတာဘာဝဒဿနန္တိ
ဝေမေတ္ထ သြပမ္ပသသန္ဓနံ ဝေဒိတဗ္ဗံ။ ဒီ၊ ဌ၊ ၁။ ၁၁၇။

တဿ-ထိုတံငါသည်၏။ ဝါ-သည်။ သြလောကေန္တဿ-ကြည့်စဉ်။ သြဋ္ဌာရိကာနံ-ထင်ရှားကုန်သော။
ပါဏာနံ-ရေသတ္တဝါတို့၏။ အန္တောဇာလိကတာဘာဝဒဿနံ-ပိုက်ကွန်အတွင်း၌ ပြုအပ်ကုန်သည်၏အဖြစ်ကို
မြင်ခြင်းကို။ ဝေဒိတဗ္ဗံဝိယ-သို့။ ဝေ-တူ။ ဘဂဝတော-၏။ ဧတ္ထ-ဤသေယျထာပိ အစရှိသောစကားရပ်၌။
သြပမ္ပသသန္ဓနံ-ဥပမာနဇာဥပမေယျနှင့် နီးနှောခြင်းကို။

တတ္ထ နယန္တိ တောယာတိ နေတ္ထိ၊ နယန္တိတိ ဂိဝါယ ဗန္ဓိတွာ အာကပုန္တိ ရုဇ္ဈယာ ဝေတံ နာမံ၊
က္ကဓ ပန နေတ္ထိသဒိသတာယ ဘဝတဏှာ နေတ္ထိတိ အဓိပ္ပေတာ။ ဒီ၊ ဌ၊ ၁။ ၁၁၇။

တတ္ထ-ထိုဥစ္စန္ဒာဘဝနေတ္ထိကော အစရှိသော စကားရပ်၌။ (အတ္ထော။ ဝေ။ ဝေဒိတဗ္ဗော။) ဝေတာယ-
ဤကြီးဖြင့်။ အာကပုန္တိ-ဆွဲငင်ကြကုန်၏။ ဝေ-ဤနေတ္ထိဟူသောအမည်သည်။ ရုဇ္ဈယာ-ကြီး၏။ က္ကဓ-ဤဘဝ
နေတ္ထိဟူသောပါဌ၌။ ဘဝတဏှာယ-၏။ (သမ္ပန်) နေတ္ထိသဒိသတာယ-ကြီးနှင့်တူသည်၏အဖြစ်ကြောင့်။
ဘဝတဏှာ-ကို။

သာ ဟိ မဟာဇနံ ဂိဝါယ ဗန္ဓိတွာ တံတံ ဘဝံ နေတိ ဥပနေတိတိ တဝနေတ္ထိ။ ဒီ၊ ဌ၊ ၁။ ၁၁၇။

ဟိ-မှန်။ သာ-ထိုတဏှာသည်။ မဟာဇနံ-လူအပေါင်းကို။ ဂိဝါယ-လည်ပင်း၌။ ဗန္ဓိတွာ-နှောင်ဖွဲ့၍။

အရတ္ထမဂ္ဂသတ္တေန ဥဒ္ဓန္တာ ဘဝနေတ္ထိ အဿာတိ ဥဒ္ဓန္တာဘဝနေတ္ထိကော။ ဒီ၊ ဌ၊ ၁။ ၁၁၇။

အဿ-ထိုမြတ်စွာဘုရားကိုယ်တော်၏။ ဝါ-သည်။ အရတ္ထမဂ္ဂသတ္တေန-အရဟတ္တမဂ် သံလျက်ဖြင့်
ဥဒ္ဓန္တာ-မြတ်အပ်ပြီးသော။ ဘဝနေတ္ထိ-ထိုထိုဘဝသို့ဆောင်တတ်သော တဏှာတည်းဟူသောကြီးသည်။ အတ္ထိ။

ဇိဝိတပရိယောဒါနာတိ ဇိဝိတဿ သဗ္ဗသော ပရိယာဒိန္နတ္တာ ပရိက္ခိဏတ္တာ၊ ပုန
အပ္ပဋိသန္ဓိကာဘာဝါတိ အတ္ထော။ ဒီ၊ ဌ၊ ၁။ ၁၁၇။

ဇိဝိတဿ-ရုပ်နာမ်နှစ်ထွေ ဇိဝိတိခြေ၏။ သဗ္ဗသော-အားဖြင့်။ ပရိယာဒိန္နတ္တာ-ထက်ဝန်းကျင်ယူအပ်
ပြီးသည်၏အဖြစ်ကြောင့်။ ပရိက္ခိဏတ္တာ-ကုန်ခန်းပြီးသည်၏အဖြစ်ကြောင့်။ အပ္ပဋိသန္ဓိကာဘာဝါ-ပဋိသန္ဓေနေ
ရခြင်းမရှိတော့သည်၏အဖြစ်ကြောင့်။ (နဒက္ခန္တိ-မမြင်ကြတော့ကုန်။)

သီလဗျူဟာ (၁)

ယထာ ပန တသ္မိံ ဝဏ္ဏေ ခိန္တေ သဗ္ဗာနိ တာနိ အဗ္ဗာနိ တဒန္တယာနိ ဟောန္တိ တံယေဝ ဝဏ္ဏံ အနုဂတာနိ ဝဏ္ဏေဒါ ခိန္တာနိယေဝါတိ အတ္ထော။ ဒီ၊ဌ၊၁။၁၁၈။

ပန-ဆက်။တသ္မိံဝဏ္ဏေ-ထိုအညာသည်။ ခိန္တေ-ဖြတ်လတ်သော်။တဒန္တယာနိ-ထိုသရက်အညာသို့ အစဉ်လိုက်ကုန်သည်။တံယေဝဝဏ္ဏံ-သို့သာ။အနုဂတာနိ-အစဉ်လိုက်ကုန်သည်။ဟောန္တိယထာ-သို့။ဝဏ္ဏေဒါ-အညာ၏ဖြတ်ခြင်းကြောင့်။ခိန္တာနိယေဝ-ဖြတ်ကုန်သည်သာ။

သဗ္ဗေ တေ ဓမ္မာ တဒန္တယာဟောန္တိ ဘဝနေတ္ထိ အနုဂတာ၊တာယ ခိန္တာယ ခိန္တာယေဝါတိ အတ္ထော။ ဒီ၊ဌ၊၁။၁၁၈။

တဒန္တယာ-ထိုဘဝတဏှာသို့အစဉ်လိုက်ကုန်သည်။ဘဝနေတ္ထိ-ဘဝသို့ဆောင်တတ်သောတဏှာသို့။ တာယ-ထိုဘဝတဏှာသည်။ ခိန္တာယ-သော်။ သဗ္ဗေ၊တေဓမ္မာ-တို့သည်။ခိန္တာယေဝ-ဖြတ်ကုန်သည်သာ။

အာနန္ဒ ယသ္မာ ဣမသ္မိံ ဓမ္မပရိယာယေ ဣဓေတ္ထောပိ ပရတ္ထောပိ ဝိဘတ္တော။ တသ္မာတိဟ တံ ဣမံ ဓမ္မပရိယာယံ အတ္ထလေန္တိပိ နံ ဓာရေဟိ။ ဒီ၊ဌ၊၁။၁၁၈။

ဣမသ္မိံ ဓမ္မပရိယာယေ-ဤတရားဒေသနာတော်၌။ ဣဓေတ္ထောပိ-ဤပစ္စုပ္ပန်ဘဝ၌ဖြစ်သော အစီး အပွားကိုလည်းကောင်း။ ပရတ္ထောပိ-နောက်ဘဝ၌ဖြစ်သော အစီးအပွားကိုလည်းကောင်း။ (ဘဂဝတာ) ဝိဘတ္တော-အကျယ်ဝေဖန်တော်မူအပ်ပြီ။ ဣဟ-ဤသာသနာတော်၌။

ယသ္မာ ပနေတ္ထ ဗဟူ တန္တိဓမ္မာ ကထိတာ။ တသ္မာ ဓမ္မလေန္တိပိ နံ ဓာရေဟိ။ ယသ္မာ စ တေ သေဋ္ဌဋ္ဌေန ဗြဟ္မံ သဗ္ဗညုတဉာဏံ ဝိဘတ္တံ။တသ္မာ ဗြဟ္မဇာလန္တိပိ နံ ဓာရေဟိ။ဒီ၊ဌ၊၁။၁၁၈။

ပန-ကာ။ (အာနန္ဒ-အာနန္ဒ။) တေ-ဤတရားဒေသနာတော်၌။ တန္တိဓမ္မာ-ပါဠိတော်တရားတို့ကို။ သေဋ္ဌဋ္ဌေန-ဖြတ်သည်၏ အဖြစ်ဟူသောအနက်ကြောင့်။ (ဘဂဝတာ) ဝိဘတ္တံ။

ဝေံ ဝိစိတြနယဒေသနာပိလာသယုတ္တံ ဣဒံ သုတ္တံ ကရဝိကရုတမဉ္ဇနာ ကဏ္ဍသုခေန ပဏ္ဍိတဇနဟဒယာနံ အမတာဘိသေတသဒိသေန ဗြဟ္မဿရေန ဘာသမနဿ ဘဂဝတော ဝစနံ။ ဒီ၊ဌ၊၁။၁၁၉။

ကရဝိကရုတမဉ္ဇနာ-ကရဝိတိဂုဏ်မင်း၏ကျူးရင့်သံနှင့်တူစွာ နာပျော်ဘွယ်ကောင်းသော။ ကဏ္ဍသုခေန-နားတို့၏ချမ်းသာကြောင်းဖြစ်သော။ဝါ-နားဝင်ချိုသော။ပဏ္ဍိတဇနဟဒယာနံ-ပညာရှိလူအပေါင်းတို့၏စိတ် နှလုံးတို့ကို။အမတာဘိသေတသဒိသေန-အမြိုက်ရေစင်ဖြင့်သွန်းဖြန်းလိုက်ခြင်းနှင့်တူသော။ဗြဟ္မဿရေန-ဗြဟ္မာ မင်း၏အသံနှင့်တူသောအသံတော်ဖြင့်။ဘာသမနဿ-သော။ဘိဝေတော-၏။ဝစနံ-သော။ (ဣဒံသုတ္တံ) ဝေံ-သို့။ဝါ-နည်းဖြင့်။ ဝိစိတြနယဒေသနာပိလာသယုတ္တံ-ထူဆန်းသောနည်းနှင့်လည်းယှဉ် ဒေသနာတော်၏ တင့် တယ်စမ္မယ်ခြင်းနှင့်လည်းယှဉ်သော။ ဣဒံ-ကို။ (အဘိနန္ဒ)။

စိရပ္ပဝါသီ ပုရိသံ ဒုရတော သောတ္ထိ မာဂတံ။

ဉာတိမိတ္တာ သုဟဇ္ဇာစ၊ အဘိနန္ဒန္တိ အာဂတန္တိ။ ဒီ၊ဌ၊၁။၁၁၉။

စိရပ္ပဝါသီ-ကြာမြင့်စွာကျွေ့ကွင်း၍နေရခြင်းရှိသော။ဒုရတော-မှ။သောတ္ထိ-ချမ်းချမ်းသာသာ။ အာဂ တံ-သော။ပုရိသံ-ကို။ဉာတိမိတ္တာ-လည်းကောင်း။သုဟဇ္ဇာစ-ကောင်းသောစိတ်နှလုံးရှိကြသော ချစ်ကျွမ်းဝင်သူ တို့သည်လည်းကောင်း။ အာဂတံ-ပြန်လာပြီးလျှားဟူ၍။ အဘိနန္ဒန္တိ-နှစ်သက်ကြကုန်၏။

သုဘာသိတံ သုလပိတံ၊ သာဓု သာဂူတိ တာဒိနော။

အနုမောဒမာနာ သိရသာ၊သမ္ပဋိန္တိသု ဘိက္ခုဝေါ။ ဒီ၊ဌ၊၁။၁၁၉။

တာဒိနော-လောကဓံရစ်ပါးကြောင့် ဖောက်ပြားမတန် တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသော ဖြတ်စွာဘုရား ၏။သုဘာသိတံ-သဒ္ဓါအားဖြင့်ကောင်းစွာဟောတော်မူအပ်သော။ သုလပိတံ-အနက်အားဖြင့်ကောင်းစွာမိန့်တော် မူအပ်သော။(ဣဒံသုတ္တံ-ကို) ဘိက္ခုဝေါ-တို့သည်။ သာဓုသာဂူတိ-ဟူ၍။ အနုမောဒနာ-ကုန်သည်။ ဟုတွာ။ သိရသာ-ဖြင့်။ သမ္ပဋိန္တိသု-လက်ခံကြကုန်ပြီ။

စဉ်း ဖျဉ်း (ဖွန် နည်း) ညီ စေ နတ် ငေး ငေ

ကူမသိစ ပန ဝေယျာကရဏသိတိ ကူမသိ နိဂ္ဂါထကသုတ္တေ နိဂ္ဂါထကတ္တာ ဟိ ကူဒံ
ဝေယျာကရဏန္တိ ဝုတ္တံ။ ဒီ၊ဌ၊၁။၁၁၉။

ကူမသိ နိဂ္ဂါထကသုတ္တေ-ဤဂါထာမရှိသောသုတ်တော်ကို။ (ဘညမာနေ-စဉ်) ဟိ-မှန်။ ကူမသံ
သုတ္တဿ-၏။ဝါ-သည်။(သမ္ပန်) နိဂ္ဂါထကတ္တာ-ဂါထာမရှိသည်၏အဖြစ်ကြောင့်။သင်္ဂီတိကာရေဟိ-တို့သည်။

အကမ္မိတ္တာတိ န သုတ္တပရိယောသာနေယေဝ အကမ္မိတ္တာတိ ဝေဒိတဗ္ဗာ။‘ဘညမာနေ’တိ
ဟိ ဝုတ္တံ။ ဒီ၊ဌ၊၁။၁၁၉။

သုတ္တပရိယောသာနေယေဝ-သုတ်၏အဆုံး၌သာ။အကမ္မိတ္တ-ပြီး။ကူတိ န ဝေဒိတဗ္ဗာ။ကသ္မာ-သုတ္တပရိ
ယောသာနေယေဝ-၌သာ။အကမ္မိတ္တ ကူတိ န ဝေဒိတဗ္ဗာ-နည်း။ဟိယသ္မာ-ကြောင့်။ဘညမာနေတိ-ဟူ၍။ဝုတ္တံ။
တသ္မာ သုတ္တပရိယောသာနေယေဝ-၌စာ။အကမ္မိတ္တ ကူတိ နဝေဒိတဗ္ဗာ။

တသ္မာ ဒွါသဋ္ဌိယာ ဒိဋ္ဌိဂတေသု ဝိနိဝေဋ္ဌေတွာ ဒေသိယမာနေသု တဿ တဿ ဒိဋ္ဌိဂတဿ
ပရိယောသာနေ ပရိယောသာနေတိ ဒွါသဋ္ဌိယာ ဌာနေသု အကမ္မိတ္တာတိ ဝေဒိတဗ္ဗာ။ဒီ၊ဌ၊၁။၁၂၀။

တသ္မာ-တို့သို့ သုတ်၏အဆုံး၌သာ တုပ်လှုပ်ပြီဟု မသိထိုက်သည်၏ အဖြစ်ကြောင့်။ဒိဋ္ဌိဂတေသု-
မိစ္ဆာအယူတို့ကို။ဝိနိဝေဋ္ဌေတွာ-ဖြေရှင်း၍။ဒေသိယမာနေသု-ဟောအပ်ကုန်လသော်။

ပံသုကူလဂ္ဂဟဏေ ဒွါသဟဿဒိပပရိဝါရေ စတ္တာရော မဟာဒိပေ ပဟာယံ ပဗ္ဗဒိတွာ သုသာနံ
ဂန္တာ ပံသုကူလံ ဂဏှန္တေန ဒုက္ကရံ ဘဂဝတာ ကတ”န္တိ အစ္စရိယဝေဂါဘိဟတာ အကမ္မိတ္တ။

ဒီ၊ဌ၊၁။၁၂၀။

ပံသုကူလဂ္ဂဟဏေ-ပံသုကူကောက်ယူရာ၌။ဒွါသဟဿဒိပပရိဝါရေ-ကျွန်းငယ်နှစ်ထောင် အခြံအရံရှိ
ကုန်သော။ဂဏှန္တေန-ကောက်ယူတော်မူသော။ဘဂဝတာ-သည်။ဒုက္ကရံ-ခဲရင်းသဖြင့် ပြုအပ်သောအမှုကို။ဝါ-
ပြုနိုင်ခဲ့သောအမှုကို။အစ္စရိယဝေဂါဘိဟတာ-အံ့ဩလောက်သော အမှုအရာတော်၏ အဟုန်သည် ရိုက်
ခင်အပ်သည်။ဟုတွာ။

ကူမသိ ပန ဗြဟ္မဇာလေ ဒွါသဋ္ဌိယာ ဒိဋ္ဌိဂတေသု ဝိဝေဋ္ဌေတွာ နိဂ္ဂုမ္ပံ ကတွာ ဒေသိယမာနေသု
သာဓုကာရဒါနဝသေန အကမ္မိတ္တာတိ ဝေဒိတဗ္ဗာ။ ဒီ၊ဌ၊၁။၁၂၀။

ပန-ဆက်။ဒိဋ္ဌိဂတိတေသု-တို့ကို။ဝိဝေဋ္ဌေတွာ-ဖြေရှင်းတော်မူ၍။နိဂ္ဂုမ္ပံ-ချုပ်ပိတ်ပေါင်းနှင့်တူသော အရှုပ်
အထွေးမရှိသည်ကို။ဒေသိယမာနေသု-သော်။သာဓုကာရဒါနဝသေန-သာဓုသာဓုဟု ပြုတော်မူသောအသံ
ကိုပေးခြင်း၏အစွမ်းဖြင့်။ဝါ-ကောင်းခြင်းနမော် သာဓုခေါ်ခြင်း၏အစွမ်းဖြင့်။ အကမ္မိတ္တ-တုန်လှုပ်ပြီ။

လောဟပါသာဒဿ ပါစိနအမ္မလဋ္ဌိကဋ္ဌာနံနာမ အဟောသိ။ တတ္ထ နိသီဒိတွာ ဒီပဗာဏ
ကတ္တေရာ ဗြဟ္မဇာလသုတ္တံ အာရဘီသု။ တေသံ သဏ္ဍယ ပရိယောသာနေပိ ဥဒကပရိယန္တမေဝ
ကတွာ ပထဝီ အကမ္မိတ္တာတိ။ ဒီ၊ဌ၊၁။၁၂၀။

လောဟပါသာဒဿ-ကြေးပြုသာဒ်၏။ ပါစိနအမ္မလဋ္ဌိကဋ္ဌာနံ-အရှေ့အရပ်၌နုပျိုသော သရက်ပင်ရှိရာ
အရပ်သည်။ တတ္ထ-ထိုပါစိနအမ္မလဋ္ဌိက အရပ်၌။တေသံ-ထိုဒီပနီကာယ်ဆောင်ထေရ်တို့၏။သဏ္ဍယ-သ
ရဏ္ဍယ်ခြင်း၏။ပရိယောသာနေပိ-အဆုံး၌လည်း။ဥဒကပရိယန္တမေဝ-ရေအဆုံးရှိသည်ကိုသာလျှင်။

ဧဝံ ယဿာနဘာဝေန၊ အကမ္မိတ္တ အနေကေသော။

မေဒနီ သုတ္တသေဋ္ဌဿ၊ ဒေသိတဿ သယမ္ပုနာ။ ဒီ၊ဌ၊၁။၁၂၁။

ဧဝံ-ဖြင့်။သယမ္ပုနာ-ဆရာမရှိ မိမိကိုယ်တိုင် ဖြစ်စွမ်းတော်မူနိုင်သော မြတ်စွာဘုရားသည်။ ဒေသိတ
ဿ-သော။ယဿ သုတ္တသေဋ္ဌဿ-အကြင်အမြတ်ရတနာ သုတ္တန်ဒေသနာတော်၏။ အာနဘာဝေန-ကြောင့်။
မေဒနီ-မြေကြီးသည်။ အနေကေသော-အကြိမ်များစွာ။ အကမ္မိတ္တ။

ဗြဟ္မဇာလဿ တဿံ၊ ဓမ္မံ အတ္တဉ္စ ပဏ္ဍိတာ။

သက္ကစ္စံ ဥဂ္ဂဟေတွာန၊ ပဋိပဇ္ဇန္တိ ယောနိသော။ ဒီ၊ဌ၊၁။၁၂၀။

သီလဇ္ဇန်စာစဉ် (၁)

ပဏ္ဍိတာ-ပညာရှိအပေါင်း သူတော်ကောင်းတို့သည်။ ဣစ္ဆာ-ဤသာသနာတော်၌။ ဗြဟ္မဇာလဿ-
ဗြဟ္မဇာလအမည်တော်ရသော။ တဿသုတ္တသေဋ္ဌဿ-၏။ ဓမ္မစ-ပါဠိတော်ကိုလည်းကောင်း။ အတ္ထုဉ္စ-အနက်ကို
လည်းကောင်း။ ဝါ-အဋ္ဌကထာကိုလည်းကောင်း။ သက္ကစ္စံ-ကောင်းစွာပြု၍။ (သဒ္ဓါ)ဝါ-လေးလေးစားစား။ (ဝေါဟာ
ရတ္ထ)ဥဂ္ဂဟေတွာန-၍။ ယောနိသော-အယူမိစ္ဆာကို ပယ်စွန့်၍လျက် သမ္မအယူကောင်းရနိုင်သော အကြောင်း
အားဖြင့်။ ပဋိပဇ္ဇန္တ-ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာမညဝေလသုတ်

ယထာဟ “ကံ ဘဏေ ဇေတိ ကာကေဟိ သမ္ပဓိကိဏ္ဍန္တိ ဒါရကော ဒေဝိတိ၊ ဖိဝတိ
ဘဏေတိ၊ ဖိဝတိ ဒေဝိတိ၊ တေန ဟိ ဘဏေ တံ ဒါရကံ အမှာကံ အန္တေပုရံ နေတွာ
ဇာတိနံ ဒေထ ပေါသေတုန္တိ၊ ဒိ၊ ဋ္ဌ၊ ၁။ ၁၂။

ယထာဟ(ယထာ+အာဟ) ယထာ ယေနကာရဏေန-အကြင်အကြောင်းကြောင့်။ ကံ ဝစနံ-အဘယ်
စကားကို။ ကော-အဘယ်သူသည်။ အာဟ-ဆိုသနည်း။ တထာတေန ဝစနေန-ထိုစကားကြောင့်။ ဥပါလိတ္ထေရော-
-သည်။ (တစ်နည်း) သင်္ဂီတိကာရော-သည်။ (အာဟ-၏ ကတ္တာ) ကာကေဟိ-ကိုးတို့ဖြင့်။ သမ္ပဓိကိဏ္ဍံ-ဝိုင်းအုံအပ်
သော။ အန္တေပုရံ-နန်းတော်တွင်းသို့။ ဇာတိနံ-ဦးထိန်းတို့အား။ ပေါသေတုံ-မွေးမြူခြင်းငှါ။

“မယာ ဒိဝဿ ဒုတ္တိက္ခတ္တံ ဗုဒ္ဓုပဋ္ဌာနံ ဂစ္ဆန္တိ၊ ဣဒ္ဓ ဝေဠုဝနံ အတိဒူရေ၊ မယံ ပန
အမ္မဝနံ ဥယျာနံ အာသန္နတရံ၊ ယန္တုနာဟံ ဝတ္ထ ဘဂဝတော ဝိဟာရံ ကာရေယျ”န္တိ၊
ဒိ၊ ဋ္ဌ၊ ၁။ ၁၂။

ဒုတ္တိက္ခတ္တံ-နှစ်ကြိမ်သုံးကြိမ်။ ဗုဒ္ဓုပဋ္ဌာနံ-ဘုရားအား ဆည်းကပ်ရာအရပ်သို့။ အတိဒူရေ-အလွန်ဝေး
ကွာ၏။ အာသန္နတရံ-အထူးသဖြင့်နီး၏။ ဝတ္ထ-ဤသရက်ဥယျာဉ်၌။ ယန္တုနာဟံ-ဆောက်လုပ်ရပါမူကား
ကောင်းလေစွ။

တသ္မိံ ကိရ ကုစ္ဆိဂတေ ဒေဝိယာ ဝေရူပေါ ဒေါဟဋ္ဌော ဥပ္ပဇ္ဇတိ “အဟော ဝတာဟံ
ရညော ဒက္ခိဏဗဟုလောဟိတံ ပိဝေယျ”န္တိ၊ ဒိ၊ ဋ္ဌ၊ ၁။ ၁၂။

တသ္မိံ-ထိုအခါတသတ်မင်းသည်။ ကုစ္ဆိဂတေ-ဝမ်းဗြဲရောက်လတ်သော်။ ဒေါဟဋ္ဌော-ချင့်ခြင်းသည်။
ဒက္ခိဏဗဟုလောဟိတံ-လက်ျာလက်မောင်းသွေးကို။ (လက္ခဏပုဒ်ဟိတံပြင် သမ္ပုနံ မေးနိုင်)

သာ “ဘာရိယေ ဋ္ဌာနေ ဒေါဟဋ္ဌော ဥပ္ပဇ္ဇောန သက္ကာ ကဿစိ အာရောစေတု”န္တိ တံ
ကထေတုံ အသက္ကောန္တိ ကိသာ ဒုဗ္ဗတ္တာ အဟောသိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၂။

သာ-ထိုမိဖုရားသည်။ ဘာရိယေ-ဝန်လေးသောအရာ၌။ ကဿစိ-တစ်စုံတစ်ယောက်အား။ တံ-ထို
အကြောင်းကို။ အသက္ကောန္တိ-မစွမ်းနိုင်လသော်။ ကိသာ-ကြိုလိုသည်။ ဝါ-ပိန်ချိုးသည်။ ဒုဗ္ဗတ္တာ-မကောင်းသော
အဆင်းရှိသည်။

“ပုဗ္ဗေ ခေါ ကုမာရ မနဿာ ဒီဃယုကာ တေရဟိ အပ္ပိယုကာ၊ တေန ဟိ တံ ကုမာရ
ပိတရံ ဟန္တာ ရာဇာ ဟောတိ၊ အဟံ ဘဂဝန္တံ ဟန္တာ ဗုဒ္ဓေါ ဘဝိဿာမိ”တိ ကုမာရံ
ပိတုဝေ ဥယျောဇေတိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၂။

ဒီဃယုကာ-အသက်ရှည်ကြကုန်၏။ တေနဟိ-တိုက်တွန်းပါ၏။ တစ်နည်း-တေန-ထို့ကြောင့်။ ပိတု
ဝေ-အဘကိုသတ်ခြင်း၌။ ဥယျောဇေတိ-တိုက်တွန်းပြီ။

သော “အယျော ဒေဝတ္ထော မဟာနဘာဝေါ၊ တေဿ အဝိဒိတံနာမ နတ္ထိ”တိ ဦရုယာ
ပေါတ္တနိယံ ဗဒ္ဓိတွာ ဒိဝါ ဒိဝဿ ဘိတော ဥဗ္ဗိဂ္ဂေါ ဥဿကီ ဥတြဿော အန္တေပုရံ ပဝိသိတွာ
ပုတ္တပကာရံ ဝိပုကာရံ အာကာသိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၂။

ဇနီး ဗုဒ္ဓ (မှန် နှင့်) ညီ စေ နတ် စေ လေ

တေဿ-ဤအရှင်ဒေဝဒတ်သည်။ အဝိဒိတံနာမ-မသိအပ်သည်မည်သည်။ သော-ထိုမင်းသားသည်။ ဦရုယာ-ပေါင်၌။ ပေါတ္တနိယံ-သန်လျက်ငယ်ကို။ ဒိဝေ-နေ့၏။ ဒိဝဿ-နေ့အခါ၌။ ဘိတော-ကြောက်သည်။ ဥဗ္ဗိဂ္ဂေါ-နုလုံးတုန်သည်။ ဥဿကီ-ခွံရာခြင်းရှိသည်။ ဥတြဿော-ထိတ်လန့်သည်။ ပုတ္တပကာရံ-အရှင်ဒေဝဒတ် ဆိုအပ်ပြီးသောအပြားရှိသော။ ပိပ္ပကာရံ-ဖောက်ပြန်သောကိစ္စကို။

ရာဇာ ယေ အမဗ္ဗာ မာရေတုကာမာ- အဟေသံ၊ တေသံ ဌာနန္တရာနိ အတ္တိန္ဒိတွာ ယေ န မာရေတုကာမာ၊ တေ ဥစ္စေသု ဌာနေသု ဌပေတွာ ကုမာရံ ပုတ္တိ“ကိဿ ပန တွံ ကုမာရ မံ မာရေတုကာမောသီ”တိ။ ဒီ၊ ဌ၊ ၁။ ၁၂၄။

မာရေတုကာမာ-သတ်လိုကြကုန်၏။ ဌာနန္တရာနိ-ရာထူးဌာနန္တရတို့ကို။ အဝ ့န္တိတွာ-ဖြတ်တော်ယူ၍။ (သဒ္ဓတ္ထ)ဝါ-ရာထူးကိုပယ်သောအားဖြင့် လှယက်၍။ (အဓိပ္ပါယ်တ္ထ)ယေ-အကြင်အမတ်တို့သည်။ ဥစ္စေသု-မြင့် ကုန်သော။ ဌာနေသု-ရာထူးတို့၌။ ကိဿ-အဘယ်ကြောင့်။

တတော နံ သော အာဟာ“တွံ သိဂါလံ အန္တော ကတွာ ဘေရိပရိယောနဒ္ဒပရိသောဝိယ ‘သုကိစ္စကာရီ’တိ မညသိ၊ ကတိပါဟေနေဝ တေ ပိတာ တယာ ကတံ အဝမာနံ စိန္တေတွာ သယမေဝ ရာဇာ ဘဝိဿတီ”တိ။ ဒီ၊ ဌ၊ ၁။ ၁၂၅။

တတော-ထိုသို့လျှောက်ခြင်းကြောင့်။ နံ-ထိုအဇာတသတ်မင်းသားကို။ သော-ထိုအရှင်ဒေဝဒတ်သည်။ သိဂါလံ-မြေခွေးကို။ ဘေရိပရိယောနဒ္ဒပရိသောဝိယ-စည်ကြပ်သောယောက်ျားသည်ကဲ့သို့။ သုကိစ္စကာရိ-ကောင်းသောကိစ္စကိုပြုလေ့ရှိသည်။ ကတိပါဟေနေဝ-အနည်းငယ်သောရက်ဖြင့်သာလျှင်။ ကတံ-ပြုအပ်သော အမှုကို။ အဝမာနံ-မထိမဲ့မြင်ကို။

အထ ဘန္တေ ကိ ကရောမိတိ မူလယစွံ ယာတေဟိတိ။ နိန ဘန္တေ မယံ ပိတာ န သတ္ထဝဇ္ဈောတိ၊ အာဟာရပစ္စေဒေန နံ မာရေဟိတိ။ ဒီ၊ ဌ၊ ၁။ ၁၂၅။

မူလယစွံ-အမြစ်၌သတ်အပ်သည်မည်လောက်အောင်။ ပိတာ-ခမည်းတော်ကို။ န သတ္ထဝဇ္ဈောနန-လက်နက်ဖြင့်မသတ်ထိုက်သည်မဟုတ်ပါလော။ အာဟာရပစ္စေဒေန-အာဟာရကိုဖြတ်ခြင်းအားဖြင့်။ နံ-ထိုခမည်း တော်ကို။ (ဇာတ်ကံ)ရာဇပရိသေဟိ-မင်းချင်းယောက်ျားတို့ကို။ (တစ်နည်း)နာပိတေဟိ-ဆတ္တာသည်တို့ကို။ (ကာရိတ်ကံ)မာရေဟိ-သတ်ရစလော။

တတော ပဌာယ ရဉ္ဇော အာဟာရော နတ္ထိ၊ ရာဇာ မဂ္ဂဖလသုခေန စက်မေန ယာပေတိ။ အတိဝိယဿ အတ္တဘာဝေါ ပိရောစတိ။ ဒီ၊ ဌ၊ ၁။ ၁၂၅။

မဂ္ဂဖလသုခေန-မဂ်ဖိုလ်ချမ်းသာရှိသော။ စက်မေန-စကြိုသွားခြင်းဖြင့်။ အဿ-ထိုဗိဗ္ဗိသာရမင်း၏။ “မယံ ပိတု ပါဒေ ခုရေန ဖာလေတွာ လောဏတေလေန မက္ခေတွာ ခဒိရဂါရေဟိ ဝိတစ္ဆိတေဟိ ပစထာ”တိ နာပိတေ ပေသေသိ။ ဒီ၊ ဌ၊ ၁။ ၁၂၅။

ခုရေန-သင်ခုနံးဖြင့်။ ဖာလေတွာ-ခွဲ၍။ လောဏတေလေန-ဆားထည့်အပ်သောဆီဖြင့်။ ဝိတစ္ဆိတေ ဟိ-ကင်းသောအလှုံရှိကုန်သော။ ခဒိရဂါရေဟိ-ရှာမီးကျည်းတို့ဖြင့်။ နာပိတေ-ဆတ္တာသည်တို့ကို။

ရာဇာ တေ ဒီသွာ “နန မယံ ပုတ္တော ကေနစိ သညတ္တော ဘဝိဿတိ၊ ဣမေ မမ မဿကရဏတ္တာယာ ဂတာ”တိ စိန္တေသိ။ တေ ဂန္တာ ဝန္တိတွာ အဋ္ဌသံ။ ဒီ၊ ဌ၊ ၁။ ၁၂၅။ ၁၂၆။

ကေနစိ-တစုံတယောက်သောသူသည်။ သညတ္တော-ကောင်းစွာသိစေအပ်သည်။ တေ-ထိုဆတ္တာသည် တို့ကို။ ဣမေ-ဤဆတ္တာသည်တို့သည်။ မဿကရဏတ္တာယာ-မုတ်ဆိတ်ကျင့်စွာယ်ကို ပြုပြင်ခြင်းအကျိုးငှာ။ တေ-ထိုဆတ္တာသည်တို့သည်။ ဣတိ-သို့။ စိန္တေသိ-ကြံစိပြီ။

ဝါမဟတ္တေန ဂေါပ္ပကေ ဂဟေတွာ ဒက္ခိယဟတ္တေန ဥရံ ဂဟေတွာ ပါဒတလာနိ ဖာလေတွာ လောဏတေလေန မက္ခေတွာ ခဒိရဂါရေဟိ ဝိတစ္ဆိတေဟိ ပစိသု။ ဒီ၊ ဌ၊ ၁။ ၁၂၆။

ဝါမဟတ္တေန-လက်ဝဲလက်ဖြင့်။ ဂေါပ္ပကေ-ဖမျက်၌။ ဝါ-ဖမျက်တို့ကို။ ဂဟေတွာ-ကိုင်၍။ ဒိဗ္ဗိသ-ရဿ

သီလဇ္ဇာတိ (၁)

ရညော-၏။ပါဒတလားနိ-ဖြေဖဝါးပြင်တို့ကို။ ဝိတစွိတေဟိ-ကင်းသောအလှူရှိသော။ ခဒိရဂါရေဟိ-ရှားမီး ကျီးတို့ဖြင့်။

ရာဇာ ကိရ ပုဗ္ဗေ စေတီယင်္ဂဏေ သဗ္ဗပါဟနော အဂမာသိ။ နိဿန္နနတ္ထာယ ပညတ္တကဋ္ဌ သာရကဋ္ဌ အဓောတေဟိ ပါဒေဟိ အက္ကမိတဿာယ နိဿန္နောတိ ဝဒန္တိ။ ရညော ဗလဝ ဝေဒနာ ဥပ္ပန္နာ။ ဒီ၊ဋ္ဌ၊၁။၁၂၆။

ပညတ္တကဋ္ဌသာရကဋ္ဌ-ခင်းအပ်သောသင်ဖြူးကိုလည်း။အဓောတေဟိ-မဆေးအပ်ကုန်သော။ပါဒေ ဟိ-တို့ဖြင့်။အယံ-ဤခြေကိုခွဲ၍ ဆားဆီဖြင့်နယ်ကာ မီးကင်ခံရခြင်းသည်။တဿ-ထိုကံ၏။နိသိန္နော-အကျိုး ဆက်တည်း။ဗလဝဝေဒနာ-အားကြီးသောဝေဒနာသည်။

သော “အဟော ဗုဒ္ဓေါ အဟော ဓမ္မော အဟော သံဃော”တိ အနဿရန္တောယေဝ စေတီယင်္ဂဏေ ခိတ္တမာလာပိယ မိလာယိတွာ စာတုမဗာရာဇိကဒေဝလောကေ ဝေဿဝဏဿ ပရိစာရကော ဇနဝသဘော နာမ ယက္ခော ဟုတွာ နိဗ္ဗတ္တိ။ ဒီ၊ဋ္ဌ၊၁။၁၂၆။

သော-ထိုဗိမ္ဗိသာရမင်းသည်။ အနဿရန္တောယေဝ-မပြတ်တသ အမှတ်ရလျက်သာ။ စေတီယင်္ဂ ဏေ-စေတီယင်ပြင်၌။ခိတ္တမာလာပိယ-ပစ်ချအပ်သောပန်းကဲ့သို့။မိလာယိတွာ-ညှိုးနွမ်း၍။ပရိစာရကော-အလုပ် အကျွေးဖြစ်သော။ယက္ခော-နတ်သားသည်။

ရညော တင်္ဂဏေယေဝ ပုတ္တသိနေဟော ဥပ္ပန္နိတွာ သကလသရီရံ ခေါဘောတွာ အဋ္ဌိမိဉ္စ အာဟစ္စ အဋ္ဌာသိ။ ဒီ၊ဋ္ဌ၊၁။၁၂၆။

ပုတ္တသိနေဟော-သား၌ဖြစ်သောချစ်ခြင်းသည်။သကလသရီရံ-အလုံးစုံသောကိုယ်ကို။ခေါဘောတွာ- ချောက်ချားစေ၍။အဋ္ဌိမိဉ္စ-ရိုးတွင်းခြင်ဆီကို။

ဝိတာ ဝေ အင်္ဂလိ မုခေ ဋ္ဌပေသိ။ ဝိဋ္ဌကာ မုခေယေဝ ဘိဇ္ဇိ။အထခေါ ဝိတာ တဝ သိနေဟေန တံ လောဟိတမိသမကံ ပုဗ္ဗံ အနုဋ္ဌာဘိတွာဝ အဇ္ဈောဟရိ။ ဒီ၊ဋ္ဌ၊၁။၁၂၆။

အင်္ဂလိ-လက်ချောင်းကို။မုခေ-ပါးစပ်၌။ဝိဋ္ဌကာ-အိုင်အမာသည်။ဘဇ္ဇိ-ပေါက်ပြီးသိနေဟေန-ချစ်ခြင်း ကြောင့်။တံ လောဟိတမကံ-သွေးဖြင့်ရောသောပြည်ကို။ အနုဋ္ဌာဘိတွာဝ-မထွေးမပစ်မုန့်သာလျှင်။အဇ္ဈော ဟရိ-မျိုချပြီး။

ဝေဒေဟိတံ ပန ပဏ္ဍိတာမိဝစနမေတံ၊ ယထာဟ “ဝေဒေဟိကာ ဂဟပတာနိ အယျော အာနန္ဒော ဝေဒေဟမုနိ”တိ။ ဒီ၊ဋ္ဌ၊၁။၁၂၇။

ပဏ္ဍိတာမိဝစနံ-ပညာရှိမိန်းမကို ဟောသောသဒ္ဓါတည်း။ ဝေဒေဟိကာ-ဉာဏ်ဖြင့်အားထုတ်တတ် သော ရဟန်းတော်ဖြစ်သော။ အယျောအာနန္ဒော-အရှင်အာနန္ဒာ။

“သုဒ္ဓဿ ဝေ သဒါ ဖဂ္ဂု။ သုဒ္ဓဿုပေါသထော သဒါ ”တိ အာဒိသု ဥပဝါသော။ ဒီ၊ဋ္ဌ၊၁။၁၂၇။

သုဒ္ဓဿ-ကိလေသာမြူးမှူး အညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူပြီးသော ရဟန္တာပုဂ္ဂိုလ် ၏။ ဝေ-ထင်ရှားစွာ။သဒါ-အခါခပ်သိမ်း။ဖဂ္ဂု-ဖဂ္ဂုနီနကွတ်သည်။

ဥပရိပါသာဒဝရဂတောတိ ပါသာဒဝရဿ ဥပရိဂတော။ မဟာရဟေ သမုဿိတသေတစ္ဆတ္ထေ ကဋ္ဌနာသနေ နိသိန္နော ဟောတိ။ ကသ္မာ နိသိန္နောနိဒ္ဓါဝိနောဒနတ္ထံ။ ဒီ၊ဋ္ဌ၊၁။၁၂၈။

ပါသာဒဝရဿ-မြတ်သောပြဿဒါ၏။ဥပရိဂတော-အထက်၌ရောက်သော။မဟာရဟေ-မြတ်သူတို့ အားထိုက်သော။သမုဿိတသေတစ္ဆတ္ထေ-ကောင်းစွာထောင်းမတ်သောထီးဖြူရှိသော။ကဋ္ဌနာသနေ-ရွှေနေ ရာ၌။နိဒ္ဓါဝိနောဒနတ္ထံ-အိပ်ခြင်းကိုပယ်ဖျောက်ခြင်းအကျိုးငှါ။

အယဉ္စိ ရာဇာ ပိတရိ ဥပက္ကန္တဒိဝသတော ပဋ္ဌာယ “နိန္ဒံ ဩက္ကမိဿာမိ”တိ နိမိလိတမတ္တေ သုယေဝ အက္ခိသု သတ္တိသတအတ္တာဟတောပိယ ကန္ဓမာနောယေဝ ပဗုဇ္ဈိ။ ဒီ၊ဋ္ဌ၊၁။၁၂၈။

ဥပက္ကန္တဒိဝသတော-လုံးလပြုအပ်ရာနေ့မှ။အက္ခိသု-မျက်စိတို့ကို။ နိမိလိတမတ္တေသု-မှိတ်အပ်ကာ

ဗျဉ်း ဗျဉ်း (ဗုဒ္ဓ နဗျဉ်း) ညီ လာ နုတ် လာ လာ

မျှဖြစ်ကုန်လသော်။ သတ္တိသတအတ္တဟတောဝိယ-လုံပေါင်းတရာဖြင့်ထိုးဆွအပ်သူကဲ့သို့။ ကန္ဒမာနောယေဝ-ယောင်ယမ်းမြည်တမ်းလျှက်သာလျှင်။ ပဗုဒ္ဓိ-နိုးပြီ။

“ကိမေတ”န္တိ စ ဝုတ္တေ “န ကိဉ္စိ”တိ ဝဒတိ။ တေနဿ အမနာပါ နိဒ္ဒါ။ ဣတိ နိဒ္ဒါဝိနောဒနတ္ထံ နိသိန္နော။ ဒါ၊ ဌ၊ ၁။ ၁၂၅။

တေ-ဤယောင်ယမ်းမြည်တမ်းခြင်းသည်။ ဝါ-နိုးခြင်းသည်။ ကိ-အဘယ်ပါနည်း။ အဿ-အဇာတသတ် မင်း၏။ ဝါ-သည်။ နိဒ္ဒါ-အိပ်ခြင်းကို။ အမနာပါ-စိတ်ဖြင့်မရောက်အပ်။ ဝါ-မနှစ်သက်အပ်။

အထဿ စောရာ ဝတ္တာနိ အတ္တိန္တိသု။ သော ပဏ္ဍေနဝါ တိထေနဝါ ပဋိစ္စာဒေတုမ္ပိ အဇာနန္တော ဇာတရူပေနေဝ ဇေ ကံ ဂါမံ ပါဝိသိ။ ဒါ၊ ဌ၊ ၁။ ၁၃၀။

အဿ-ထိုပုရဏ၏။ အတ္တိန္တိသု-လှလက်ကြကုန်ပြီ။ သော-ထိုပုရဏကဿပသည်။ ပဏ္ဍေနဝါ-သစ် ရွက်ဖြင့်သော်လည်းကောင်း။ တိထေနဝါ-မြက်ဖြင့်သော်လည်းကောင်း။ ပဋိစ္စာဒေတုမ္ပိ-ဖုံးလွှမ်းခြင်းငှါလည်း။ အဇာနန္တော-မသိသည်ဖြစ်၍။ ဝါ-ကြောင့်။ ဇာတရူပေနေဝ-မွေးဖွားပြီးသောကလေး၏အသွင်ဖြင့်သာလျှင်။

မနုဿာ တံ ဒိသွာ “အယံ သမထော အရဟာ အပ္ပိစ္ဆော။ နတ္ထိ ဣမိနာ သဒိသောတိ ပုဝဘတ္တာဒိနိ ဂဟေတွာ ဥပသကံမန္တိ။ ဒါ၊ ဌ၊ ၁။ ၁၃၀။

တံ-ထိုပုရဏကဿပကို။ အယံ-ဤပုဂ္ဂိုလ်ကား။ သမထော-ကိလေသာတို့ကိုငြိမ်းစေနိုင်သော။ အရ ဟာ-ရဟန္တာတည်း။ အပ္ပိစ္ဆော-အလိုနည်း၏။ ပုဝဘတ္တာဒိနိ-မုနိထမင်းအစရှိသည်တို့ကို။

အနတ္တမနော သမာနောပိ ပန “သဗ္ဗာဟံ ဝေတံ တဇ္ဇေတွာ ဂိဝိယံ ဂဟေတွာ နိဟရာပေဿာမိ။ ယော ယော ကထေသိ။ တံ တံ ရာဇာ ဝေံ ကရောတိ”တိ ဘိတော အညောပိ ကောစိ ကိဉ္စိ န ကထေသတိ”တိ အမနာပမ္ပိ တံ ကထံ အမိဝါသေတွာ တုဏှိဝေ ဟောသိ။ ဒါ၊ ဌ၊ ၁။ ၁၃၁။

တေ-ဤအမတ်ကို။ တဇ္ဇေတွာ-ခြိမ်းချောက်၍။ ယောယော-အကြင်အကြင်အမတ်သည်။ ကောစိ-တစ် စုံတစ်ယောက်သောအမတ်သည်။ အမနာပံ-စိတ်ကိုမပွားစေတတ်သည်။ သမာနော-သော်လည်း။ တံကထံ-ထို စကားကို။ အမိဝါသေတွာ-သီးခံ၍။ (အမိပ္ပိယံ)ဝါ-မိမိအထက်၌ တည်နေစေ၍။ (သဒ္ဒ)

ကေသကမ္မသော တိက္ခဝေ သီတေ သီတော ဥဏှော ဥဏှော ဒုဗ္ဗဏှော ဒုဂ္ဂန္ဓော ဒုက္ခသမ္ပသော”တိ။ ဒါ၊ ဌ၊ ၁။ ၁၃၂။

ကေသကမ္မသော-လှူဆပ်ပင်ဖြင့် ရက်အပ်သောကမ္မလာသည်။ သီတေ-အေးသောအခါ၌။ သီတော-အေး၏။ ဒုဗ္ဗဏှော-မကောင်းသောအဆင်းရှိသည်။ (သဒ္ဒ)ဝါ-အဆင်းမလှသည်။ ဝါ-အကျည်းတန်သည်။ (ဝေါ)ဒုဂ္ဂန္ဓော-မကောင်းသောအနံ့ရှိသည်။ ဒုက္ခသမ္ပသော-မကောင်းသောအတွေ့ရှိသည်။

ယဿ ပနမ္ပိ ဝစနံ သောတုကာမော၊ ဝေ နာဂဝသံ ပိဝိတွာ ဌိတော သုပဏ္ဍော ပိယ တုဏှိဘူတော အနတ္တော ဝတံ မေ”တိ။ ဒါ၊ ဌ၊ ၁။ ၁၃၂။

ယဿ-အကြင်ဖီဝက၏။ သုပဏ္ဍောပိယ-ဂဠုန်သည်ကဲ့သို့။ ဝေ သော-ဤဖီဝကသည်။ နာဂဝသံ-နဂါးဆီကို။ ပိဝိတွာ-သောက်၍။ မေ-၏။ ဝါ-မှာ။ အနတ္တောဝတံ-စီးပွားမဲ့လေစွတကား။

ဣမေသံ အမစ္စာနံ အတ္တနော အတ္တနော ကုလူပကသမဏဿ ဝဏ္ဏံ ကထေန္တာနံ မုခံ နပ္ပဟောတိ။ ဒါ၊ ဌ၊ ၁။ ၁၃၂။

ကုလူပကဿ-အိမ်သို့ကပ်တတ်သောရဟန်း၏။ ဝဏ္ဏံ-ဂုဏ်ကို။ ကထေန္တာနံ-ပြောကုန်လတ်သော်။ နပ္ပ ဟောတိ-မလောက်။

ကိံ ယထာ ဝေထေသံ ဝေ တဝံ ကုလူပကသမထော နတ္ထိ။ ကိံ တံ ဒလိဒ္ဓေါ။ န တေ မေ ပိတရာ ဣဿရိယံ ဒိန္နံ။ ဥဒါဟု အသဒ္ဓေါတိ ပုစ္ဆတိ။ ဒါ၊ ဌ၊ ၁။ ၁၃၂။

ဝေထေသံ-ဤအမတ်တို့၏။ ကုလူပကသမထော-သည်။ အတ္ထိယထာ-ကဲ့သို့။ ဒလိဒ္ဓေါ-ဆင်းရဲသူ လော။ ဣဿရိယံ-အစီရသူ၏ဖြစ်ကြောင်းဖြစ်ရာစည်းစိမ်ကို။ ဥဒါဟု-သို့မဟုတ်။ အသဒ္ဓေါ-သဒ္ဓါမရှိသူလော။

ကိံ ယထာ ဝေထေသံ ဝေ တဝံ ကုလူပကသမထော နတ္ထိ။ ကိံ တံ ဒလိဒ္ဓေါ။ န တေ မေ ပိတရာ ဣဿရိယံ ဒိန္နံ။ ဥဒါဟု အသဒ္ဓေါတိ ပုစ္ဆတိ။ ဒါ၊ ဌ၊ ၁။ ၁၃၂။

ဝေထေသံ-ဤအမတ်တို့၏။ ကုလူပကသမထော-သည်။ အတ္ထိယထာ-ကဲ့သို့။ ဒလိဒ္ဓေါ-ဆင်းရဲသူ လော။ ဣဿရိယံ-အစီရသူ၏ဖြစ်ကြောင်းဖြစ်ရာစည်းစိမ်ကို။ ဥဒါဟု-သို့မဟုတ်။ အသဒ္ဓေါ-သဒ္ဓါမရှိသူလော။

သီလဇ္ဇန်ကဏ္ဍ (၈)

တတ္ထ အာရကတ္တာ အနိနံ အရာနဉ္စ ဟံတတ္တာ ပစ္စယာဒိနံ အရဟတ္တာ ပါပကရဏေ ရဟာ
ဘာဝါတိ ဣမေဟိ တာဝ ကာရဏေဟိ သောဘဂဝါ အရဟန္တိ ဝေဒိတဗ္ဗောဒိ၊ဋ္ဌ၊၁။၁၃၃။

တတ္ထ-ထိုသောဘဂဝါအစရှိသော ပါဠိတော်မြတ်ပါဠိအရာ၌။အာရကတ္တာ-ကိလေသာတို့မှ ဝေးကွာ
တော်မူသည်၏အခြေကြောင့်လည်းကောင်း။အရာနံ-အကန့်ထောက်ဆန်တို့၏လည်းကောင်း။ဟတတ္တာ-သတ်
ဖြတ်ပျက်ဆီးအပ်ကုန်ပြီးသည်၏အဖြစ်ကြောင့်လည်းကောင်း။ရဟာဘာဝါ-ဆိတ်ကွယ်ရာမရှိခြင်းကြောင့်လည်း
ကောင်း။တာဝ-သမ္မာသမ္ဗုဒ္ဓေါ အစရှိသောဂုဏ်တော်တို့မှ ရှေးဦးစွာ။

ရညောပိ ဘဂဝတော ဂုဏကထံ သုဏန္တဿ သကလသင်္ခါရံ ပဉ္စဝဏ္ဏာယ ပိတိယာ နိရန္တရံ
ဖုဋံ အဟောသိ။ ဒိ၊ဋ္ဌ၊၁။၁၃၄။

ရညောပိ-မင်းသည်လည်း။သုဏန္တဿ-ကြားနာရစဉ်။ပဉ္စဝဏ္ဏာယ-ငါးပါးသောအဆင်းရှိသော။နိရ
န္တရံ-အကြားမရှိ။ ဖုဋံ-ပျံ့နှံ့အပ်သည်။

ကပ္ပိပေတွာတိ အာရောဟဏသဇ္ဇနံ ကာရေတွာ။ အာရောဟဏီယန္တိ အာရောဟဏယောဂံ
ဩပဂယန္တိ အတ္ထော။ ဒိ၊ဋ္ဌ၊၁။၁၃၄။

အာရောဟဏသဇ္ဇနံ-စီးဖို့ရန်ပြင်ဆင်ခြင်းရှိသည်တို့ကို။ အာရောဟဏယောဂံ-စီးခြင်းငှါလျှောက်
ပတ်သော။ ဩပဂယံ-မင်းသို့ကပ်၍ဆောင်ယူစွမ်းနိုင်သော။ဝါ-မင်းကိုလျှိုဝှက်စွမ်းနိုင်သော။(နာဂံ-ဆင်ပြောင်ကို။
ကပ္ပိပေတွာ-ကကြိုးတန်ဆာဆင်၍။ထည့်စပ်)

ယထာ နေဝ မယံ န ဘဂဝတော ဂရဟာ ဥပ္ပဇ္ဇတိ၊ ရညောစ ရက္ခာ သုသံပိဟိတာ
ဟောတိ၊ တထာ ကရိသသာမိတိ။ ဒိ၊ဋ္ဌ၊၁။၁၃၄။

ယထာ-အကြင်အခြင်းအရာအားဖြင့်။ကရိယမာနေ-သော်။(လက္ခဏထည့်)ဂရဟာ-ကဲ့ရဲခြင်းသည်။
ရက္ခာ-စောင့်ရှောက်အပ်သည်။သုသံပိဟိတာ-ကောင်းစွာလိုခြ်စေအပ်သည်။(ယထာတထာနိယံနှင့်အညီ။)

တတော မဟာစေနာ စိန္တေသိ “ရာဇာ ကိရ သတ္တုဒဿနတ္ထံ ဂစ္ဆတိ၊ ကိဒိသိ ဝတ ဘော
ဓမ္မဒေသနာ ဘဝိဿတိ၊ ကိ နော နက္ခတ္တကိဋ္ဌာယ၊ တတ္ထေဝ ဂမိဿမာ”တိ။ ဒိ၊ဋ္ဌ၊၁။၁၃၅။

မဟာစေနာ-များစွာသော ကံကိလေသာတို့သည်ဖြစ်စေအပ်သော လူအပေါင်းသည်။ (သဒ္ဒ) ရာဇာ-
အဇာတသတ်မည်သောမင်းသည်။ (နာမတ္ထ)သတ္တုဒဿနတ္ထံ-မြတ်စွာဘုရားကို ဖူးမြော်ခြင်းအလိုငှါ။ကိဒိသိ-
အဘယ်ကဲ့သို့ရှုအပ်သော။တတ္ထေဝ-ထိုရှင်ဘုရင် သွားရာအရပ်သို့သာ။

“ယံ တယာ အာဏတ္တံ၊တံ မယ၊ ကတံ၊ ဣဒါနိ တံ ယဿ ဂမနဿဝါ အဂမနဿ ဝါ
ကာလံ မညသိ။တဒေဝ အတ္တနော ရုစိယာ ကရောဟိ”တိ။ ဒိ၊ဋ္ဌ၊၁။၁၃၅။

ယံ-အကြင်ပြင်ဆင်မှုကို။ အာဏတ္တံ-စေခိုင်းအပ်ပြီး။တံ-ထိုပြင်ဆင်မှုကို။ဂမနဿဝါ-သွားခြင်း၏လည်း
ကောင်း။တဒေဝ-ထိုသွားခြင်း မသွားခြင်းကိုသာ။ရုစိယာ-အလိုအားဖြင့်။

ပစ္စေကာ ဣတ္ထိယောတိ ပါဠိယေက္ကာ ဣတ္ထိယော၊ ဧကေကိဿာ ဟတ္ထိနိယာ ဧကေကံ
ဣတ္ထိယန္တိ ဝုတ္တံ ဟောတိ။ ဥက္ကာသု ဓာရိယမာနာသုတိ ဒဏ္ဍဒိပိကာသု ဓာရိယမာနာသု။
ပါဠိယေက္ကာ-အသီးအသီး တယောက်စီကုန်သော။ဧကေကိဿာ-တစ်ကောင်စီ တစ်ကောင်စီသော
ဒဏ္ဍဒိပိကာသု-အရိုးရှိသောဆီမီးတို့ကို။ဓာရိယမာနာသု-ဆောင်အပ်ကုန်လတ်သော်။(သဒ္ဒ)ဝါ-လက်ဖြင့်ယူ
ကုန်လျှက်။ (ဝိ)

ဣတိ ယထာ ပရိယန္တေ ဌတွာ ခိတ္တော သရော ရာဇာနံ န ပါပုဏာတိ၊ ဧဝံ ဇိဝကော
ကောမာရတစ္စော ရညော ပရိသံ သံပိဒဟိတွာ အတ္တနာ ရညော အဝိဒူရေနေဝ ဂစ္ဆတိ
“သစေ ကောစိ ဥပဒုဒေါ ဟောတိ သဗ္ဗပဋ္ဌမံ ရညော ဇီဝိတဒါနံ ဒဿမိ”တိ။ ဒိ၊ဋ္ဌ၊၁။၁၃၆။
ဇိဝကေ-သည်။(လက္ခဏဝန္တ)သံပိဒဟန္တေ-စီရင်လတ်သော်။ (လက္ခဏထည့်သည်)ပရိယန္တေ-အစွန်း၌။
ခိတ္တော-ပစ်လွှတ်အပ်သော။သရော-မြှားသည်။ကောမာရတစ္စော-အဘယမင်းသားသည်ကောက်ယူမွေးစားအပ်

ဓမ္မိ ဗျူဟာ (နှစ် နှစ်) ညီ စာ နှစ် ထေး စာ

သော။အဝိဒ္ဓုရေနေဝ-မနီးမဝေးမှသာလျှင်။ဥပဒ္ဓဝေါ-ဘေးရန်သည်။သဗ္ဗပဋ္ဌာပံ-အလုံးစုံသောသူတို့မှရှေးဦးစွာ။
ဥက္ကာနံ ပန ဝတ္ထကာနိ သတာနိဝါ သဟဿာနိဝါတိ ပရိစ္ဆေဒေါ နတ္ထိတိ ဝေဂ္ဂူတိ ရာဇိဒ္ဓိ
သန္ဓာယ ဝုတ္တံ “မဟဉ္စ ရာဇာနဘာဝေန၊ ယေန ဇီဝကဿ ကောမာရဘာဝဿ အပ္ပဝနံ
တေန ပါယာသီ”တိ။ ဒီ၊ဋ္ဌ၊၁။၁၃၆။

ဥက္ကာနံ-မိဂျူးတို့၏။ဝတ္ထကာနိ-ဤမျှအတိုင်းအရှည်ရှိကုန်သော။သတာနိ-အရာတို့တည်း။ပရိစ္ဆေဒေါ-
အပိုင်းအခြားသည်။ရာဇိဒ္ဓိ-မင်း၏ပြည့်စုံခြင်းကို။မဟဉ္စ-ကြီးကျယ်သော။ရာဇာနဘာဝေန-မင်း၏အာနုဘော်ဖြင့်။
အာယသ္မတာ အာနန္ဒတ္ထေရေန-သည်။

ကသွာ ပနေသံ ဘိတောတိ အန္ဓကာရေနာတိ ဝေကေ ဝဒန္တိ ရာဇဂဟေ ကိရ ဒွတ္တိသ
မဟာဒ္ဓါရာနိ စတုသဋ္ဌိ ရုဒ္ဓကာဒ္ဓါရာနိ၊ ဇီဝကဿ အပ္ပဝနံ ပါကာရဿစ ဂိဇ္ဈကုဋ္ဌဿစ
အန္တရာ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၁၃၇။

သေ-သော-ဤမင်းသည်။ဘိတော-ကြောက်သနည်း။ ဝေကေ-အချိုသော ဥတ္တရဝိဟာရဝါသီဂိုဏ်း
ဆရာတို့သည်။ဒွတ္တိသ-သုံးဆယ့်နှစ်ပေါက်သော။မဟာဒ္ဓါရာနိ-တံခါးမကြီးတို့သည်လည်းကောင်း။သန္တိ-ရှိကုန်၏။
(ထည့်)ပါကာရဿစ-မြို့ရိုး၏လည်းကောင်း။ အန္တရာ-အကြား၌။

တတ္ထ ပဗ္ဗတကူဋ္ဌေန စန္ဒော ဆာဒိတောံ ပဗ္ဗတစ္ဆာယာယစ ရုက္ခတ္ထာယာယစ အန္ဓကာရံ
အဟောသီတိ။ ဒီ၊ဋ္ဌ၊၁။၁၃၇။

တတ္ထ-ထိုသရက်ဥယျာဉ်၌။ပဗ္ဗကူဋ္ဌေန-တောင်ထွဋ်ဖြင့်။ဆာဒိတော-ဖုံးလွှမ်းအပ်ပြီ။ပဗ္ဗတစ္ဆာယ-
တောင်အရိပ်ဖြင့်လည်းကောင်း။အန္ဓကာရံ-အပိုက်မှောင်သည်။ ဣတိ-ဤသို့။ ဝဒန္တိ-ကုန်၏။ (ထည့်)
တဒ္ဓိ အာကာရဏံ။ တဒါ ဟိ ဥက္ကာနံ သတသဟဿာနဒ္ဓိ ပရိစ္ဆေဒေါ နတ္ထိ။ ဒီ၊ဋ္ဌ၊၁။၁၃၇။

တဒ္ဓိ-ထိုစကားသည်လည်း။တဒါ-ထိုမြို့မှထွက်၍လာရာထိုအခါ၌။သတသဟဿာနဒ္ဓိ-အသိန်းတို့
၏သော်မှလည်း။ပရိစ္ဆေဒေါ-အပိုင်းအခြားသည်။ (ကရဏ ဗလ ဝါကျပရိဝတ္တန လေ့လာရန်)

တ္ထေစ ဒိပိတသဒ္ဓမတ္တဒ္ဓိ နသုယုတိ၊အဘူတံမညေ။ သေ ဝဉ္ဇေတွာ မံ နဂရတော နိဟရိတွာ
ပုရတော ဗလကာယံ ဥပဋ္ဌာပေတွာ မံ ဂဏိတွာ အတ္တနာ ဆတ္တံ ဥဿာပေတုကာမော။
ဒီ၊ဋ္ဌ၊၁။၁၃၇။

တ္ထေစ-ဤဥယျာဉ်၌လည်း။ဒိပိတသဒ္ဓမတ္တဒ္ဓိ-ချေဆတ်အပ်သော အသံမျှကိုသော်မှလည်း။ သေ
သော-ဤဇီဝကသည်။အဘူတံ-ထင်ရှားမရှိပဲ။ ဝဉ္ဇေတွာ-လှည့်ပတ်၍။ ဥပဋ္ဌာပေတွာ-ဖြစ်စေ၍။ ဥဿာပေတု
ကာမော-ထောင်မတ်စေခြင်းငှါအလိုရှိသည်။ဟောတိမညေ-ဖြစ်လေယောင်တကာ။

ပကတိ ဟောသာ ရာဇကုလာနံယံ ဇာနန္ဒာပိ အဇာနန္ဒောပိယ ပုစ္ဆန္တိ။ ဒီ၊ဋ္ဌ၊၁။၁၃၇။

ယံ-အကြင်အကြောင်းအရာကို။ဇာနန္ဒာပိ-သိကုန်လျှက်လည်း။ အဇာနန္ဒောပိယ-မသိသူတို့ကဲ့သို့။
သော-ဤသို့ သိပါလျက် မသိဟန်ဆောင်၍မေးခြင်းသည်။ရာဇကုလာနံ-မင်းမျိုးတို့၏။ပကတိ-ပင်ကိုယ်သ
ဘောတည်း။ (ယံ-ဟူသော အနိယမနောက်ရှောက်နေသော်လည်း အရင်အနက်ပေးအပ်သည်ကို သိပါ။)

ရာဇာ တေသံ ဥပသမေ ပသီဒိတွာ ပိဂတပကံတာယ ပိပ္ပန္နရဟဒမိဝ ဥပသန္တိန္ဒြိယံ
ဘိက္ခူသံယံ ပုနပ္ပုနံ အနုပိလောကေတွာ ဥဒါနံ ဥဒါနေသိ။ ဒီ၊ဋ္ဌ၊၁။၁၃၇။

တေသံ-ထိုရဟန်းတော်တို့၏။ပိဂတပကံတာယ-ကင်းသောညွန့်ရှိသည်၏အဖြစ်ကြောင့်။အနုပိလော
ကေတွာ-အစဉ်အတိုင်းကြည့်ရှု၍။ဥဒါနံ-ဝမ်းမြောက်နှစ်လို မြွက်ဆိုအပ်သောစကားကို။ဝါ-ဥဒါနိကို။ဥဒါနေသိ-
ကျူးရင်ပြီ။ဝါ-မြွက်ဆိုပြီ။

ဒုလ္လဘံ လဒ္ဓါ၊ အစ္စရိယံဝါ ဒိသွာ ပိယာနံ ဉာတိမိတ္တာဒိနံ အနုဿရထံနာမ လောကဿ
ပကတိယေဝ။ ဒီ၊ဋ္ဌ၊၁။၁၃၇။

ဒုလ္လဘံ-ခဲရင်းသဖြင့်ရအပ်သော အရာဝတ္ထုကို။ ဝါ-ရနိုင်ခဲသော အရာဝတ္ထုကို။လဒ္ဓါ-ရ၍သော်လည်း

သီလဇ္ဇန်ဇာဇ္ဇိ (၁)

ကောင်း။ ဝါ-ရခြင်းကြောင့်သော်လည်းကောင်း။ ဒိသ္မာဝါ-မြင်းရရွှ်သော်လည်းကောင်း။ဝါ-မြင်ရခြင်းကြောင့်
သော်လည်းကောင်း။ဉာတိဝိတ္တာနံ-ဆွေမျိုးမိတ်ဆွေတို့အား။အနုဿရဏံနာမ-အမှတ်ရခြင်းမည်သည်။လော
ကဿ-လောက၏။ပကတိ-ပင်ကိုယ်သဘောပေတည်း။

မာ ဘာယိ မဟာရာဇာတိ ဖိဝကော “အယံ ရာဇာ မံ န ဇာနာတိ ‘နာယံ ပရံ ဖိဝိတာ
ဝေါရောပေတိ’တိ၊ သစေ ခေါ ပန နံ န အဿာသေဿာမိ၊ဝိနုဿေယျာ”တိ ဝိန္တယိတွာ
ဒဉ္စံ ကတွာ သမဿာသေဇ္ဇော “မာ ဘာယိ မဟာရာဇာ”တိ ဝတွာ “န တံ ဒေဝါ”တိ
အာဒိမာဟ။ ဒီ၊ဋ္ဌ၊၁။၁၃၇။၁၃၈။

အယံ-ဤဖိဝကသည်။ပရံ-သူတစ်ပါးကို။ဖိဝိတာ-ဖိဝိတိန္ဒြေ။န ဝေါရောပေတိ-မခွင်း။ဝါ-မသတ်။ကူတိ-
ဤသို့။နဇာနာတိ-မသိ။ ပန-ထိုသို့ပင်မသိပါသော်လည်း။နံ-ထိုမင်းကို။နအဿာသေဿာမိ- သက်
သာရာမရစေအံ့။ဝိနုဿေယျာ-ပျက်စီးရာ၏။ဒဉ္စံ-ခိုင်မြဲသည်ကို။သမဿာသေဇ္ဇော-သက်သာစေလိုသည်။(ဝေါ) ဝါ-
ငြိမ်သက်သော ထွက်လေဝင်လေကို ပြုစေလိုသည်။

အပိစ ပုတ္တေ အာသကာယ တဿ ဥပသမံ ကုစ္ဆမာနောပေသ ဝေမာဟ။ ဝေံ ကိရဿ
ဟောသိ ပုတ္တော မေ ပုစ္ဆိဿတိ “မယံ ဝိတာ ဒဟရော အယျကော မေ ကုဟိ”န္တိ၊ဒီ၊ဋ္ဌ၊၁။၁၃၉။
အာသကာယ-ယုံမှားခြင်ကြောင့်။တဿ-ထိုသားတော်၏။ဥပသမံ-ငြိမ်သက်ခြင်းကို။ဝေ-ဤမင်း
သည်။ ဝေံ-ဤသို့ ကုမိနာဥပသမေန အစရှိသည်ဟူ၍။အယျကော-အဘိုးသည်။ဒဟရော-ငယ်သေး၏။

အထ ရညော တေဟောသိ “အဟော အစ္ဆရိယာ ဗုဒ္ဓဂုဏာ၊ မယာ သဒိသော ဘဂဝတော
အပရာဓကာရကော နာမ နတ္ထိ၊ မယာ ဟိဿ အဂ္ဂပဋ္ဌာကော ယာတိတော။ ဒီ၊ဋ္ဌ၊၁။၁၄၀။

ဗုဒ္ဓဂုဏာ-ဘုရား၏ဂုဏ်တော်တို့ကို။ အဟော အစ္ဆရိယာ-ဪ အံ့၊အံ့အပ်ပါပေကုန်စွာ။ ဘဂဝတော-
ကို။ အပရာဓကာရကောနာမ-ပြစ်မှားတတ်သောပုဂ္ဂိုလ်မည်သည်။ အဿ-ထိုမြတ်စွာဘုရား၏။ အဂ္ဂပဋ္ဌာ
ကော-မြတ်သော အလုပ်အကျွေးဖြစ်သော ခမည်းတော်ကို။ ယာတိတော-သတ်အပ်ပြီ။

ပုစ္ဆ ဝါသဝ မံ ပဉ္စ။ ယံကိဉ္စိ မနသိစ္ဆသိ။
တဿ တဿေဝ ပဉ္စဿ အဟံ အန္တံ ကရောတိ တေ။ ဒီ၊ဋ္ဌ၊၁။၁၄၁။

ဝါသဝ-သိကြားမင်း။ ယံကိဉ္စိ-အကြင်အမှတ်မရှိ တစ်စုံတစ်ခုသောပြဿနာကို။ ပုစ္ဆိတုံ-ငါ။ မနသာ-
ဖြင့်။ ကုစ္ဆသိ-၏။ တံပဉ္စ-ကို။ မံ-ကို။ ပုစ္ဆ-လော့။ အဟံ-သည်။ တေ-၏။ တဿ တဿေဝ ပဉ္စဿ-၏ပင်။
အန္တံ-အဆုံးကို။ကရောမိ-အံ့။

ဗာဝရိဿစ တယံ ဝါ၊ သံဗ္ဗေသံ သဗ္ဗသံသယံ။
ကံတာဝကာသာ ပုစ္ဆဂေါ၊ ယံကိဉ္စိ မနသိစ္ဆထ။ ဒီ၊ဋ္ဌ၊၁။၁၄၂။

ယံကိဉ္စိ-အမှတ်မရှိ အကြင်မဲ့ဥသံ့ အလုံးစုံသော အကြင်သံသယကို။ပုစ္ဆိတုံ-ငါ။မနသာ-ဖြင့်။ ကုစ္ဆထ-
ကုန်၏။ ဗာဝရိဿစ-ဗာဝရိဆရာကြီး၏လည်းကောင်း။ တယံဝါ-အသင်အဖိတ၏လည်းကောင်း။ သံဗ္ဗေသံ-
လူလင်တို့၏လည်းကောင်း။တံ သဗ္ဗသံသယံ-ထိုအလုံးစုံသော သံသယကို။ကတာဝကာသာ-ပြုအပ်ပြီးသော
မေးခွင့်ရှိကုန်သည်။ ဟုတွာ။တုမေ-တို့သည်။ (ထည့်) ပုစ္ဆဂေါ-မေးကြကုန်လော့။

တဂ္ဂ တေ အဟမက္ခိဿံ၊ ယထာပိ ကုသလော တထာ။
ရာဇာစ ခေါ တံ ဇာနာတိ၊ ယဒိ ကာဟတိဝါ န ဝါ။ ဒီ၊ဋ္ဌ၊၁။၁၄၃။

တဂ္ဂ-စင်စစ်။တေ-အရှင်အား။အဟံ-သည်။အက္ခိဿံ-ဖြေဆိုပါအံ့။ယထာ-အကြင်အခြင်းအရာအား
ဖြင့် ဖြေဆိုလတ်သော်။ဝေါ-အရှင်တို့၏။ရာဇာ-သည်။တံ-ပြဿနာကို။ဇာနာတိ-၏။တထာစ-ထိုသိနိုင်လောက်
သောအခြင်းအရာအားဖြင့်လည်း။အက္ခိဿံ-အံ့။ဝေါ-တို့၏။ရာဇာ-သည်။ယဒိ ကာဟတိဝါ-အကယ်၍မူလည်း
ပြုပါလတံ့။ယဒိ နကာဟတိဝါ-အကယ်၍ မပြုမူလည်း မပြုပါလတံ့။(ဝေံ-ဤပြုခြင်းမပြုခြင်းသည်။တဿေဝ-
ထိုမင်း၏သာ။ဘဝိဿတိ-ဖြစ်ပါလိမ့်မည်။

ဗုဒ္ဓ ဗျူဟ (ဗုဒ္ဓ ဗျူဟ) ဤ စာ နတ် စား လေ

ယထာ ကုမေသံ သိပ္ပံပဏိပိတံ တံတံသိပ္ပံ နိဿာယ သန္နိဋ္ဌိကံ သိပ္ပမလံ ပညာယတိ။

သက္ကာနုခေါ ဝေံ သန္နိဋ္ဌိကံ သာမညဇလံ ပညာပေတုန္တိ။ ဒိ၊ဋ္ဌ၊၁။၁၄၂။

ကုမေသံ သိပ္ပံပဏိပိတံ-အတက်ကိုရှိ၍ အသက်မွေးတတ်ကုန်သော။ကုမေ-ဤအတတ်သည်တို့၏။ တံတံသိပ္ပံ-ထိုထိုအတတ်ကို။ နိဿာယ-ရှိ၍။သန္နိဋ္ဌိကံ-ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်အပ်သော။သိပ္ပမလံ-အတတ်ပညာ၏အကျိုးသည်။ပညာယတိယထာ-ထင်ရှားသကဲ့သို့။ဝေံ-တူ။ပညာပေတု-သိစေခြင်းငှါ။

သူရာတိ ဝေကန္တသူရာ ယေ သဇာလိကာပိ သစမ္ပိကာပိ သမုဒ္ဒံ တရိတုံ သက္ကာန္တိ။ ဒိ၊ဋ္ဌ၊၁။၁၄၃။

ဝေကန္တသူရာ-စင်စစ်တယောက်ထည်းတည်း ရဲရင့်သော သူရဲကောင်းတို့တည်း။ယေ-အကြင်သူရဲကောင်းတို့သည်။သဇာလိကာ-စစ်ဝတ်တန်ဆာနှင့် တကွဖြစ်ကုန်သည်။သမာနာပိ-သော်လည်း။သစမ္ပိကာပိ-သားရေမြှားကာနှင့်တကွဖြစ်ကုန်သည်။သမာနာပိ-သော်လည်း။တရိတုံ-ကူးခြင်းငှါ။

တေ ကိရ ပရသေနံ ပဏိသိတွာ ပရသီသံ ပိဏ္ဍမိဝ ခေတွာ ခေတွာ ဒယန္တိဥပ္ပတိတွာ ဥပ္ပတိတွာ နိဂစ္ဆန္တိတိ အတ္ထော။ ဒိ၊ဋ္ဌ၊၁။၁၄၂။

တေ-ထိုသာဟာသိက သူရဲကောင်းကြီးတို့သည်။ပရသေနံ-တစ်ဖက်သောရန်သူစစ်တပ်သို့ပိဏ္ဍမိဝ-အသားဆိုင်ကိုကဲ့သို့။ဝါ-ထန်သီဆိုင်ကိုကဲ့သို့။ဒယန္တိ-ခုန်ထွက်ကုန်၏။ဥပ္ပတိတွာ ဥပ္ပတိတွာ-ခုန်လွှား၍ ခုန်လွှား၍။ဒယန္တိတိ ပဒဿ-၏။ (အတ္ထော သမ္ပနိ)

ယေ ဝါ သဂါမမဇ္ဈေ ယောဓာနံ ဘတ္တပါတိ ဂဟေတွာ ပရိဝိသန္တိ တေသမ္ပေတံ နာမံ။ ဒိ၊ဋ္ဌ၊၁။၁၄၂။

ယေ-အကြင်သူရဲကောင်းတို့သည်။သဂါမမဇ္ဈေ-စစ်မြေပြင်အလယ်၌။ဘတ္တပါတိ-ထမင်းခွက်ကို။ပရိဝိသန္တိ-လုပ်ကျွေးကြကုန်၏။တေ-ဤပိဏ္ဍဒါယကာဟူသောအမည်သည်။တေသမ္ပိ-ထိုသူရဲကောင်းတို့၏လည်း။ သုဋ္ဌ၊ အဂ္ဂေ ရူပသဒ္ဒဂန္ထရသဖောဋ္ဌဗ္ဗအာယုဝဏ္ဏသုခယသအာဓိပတေယျသခါတေ ဒသဓမ္မေ သံဝတ္ထေတိ နိဗ္ဗတ္ထေတိတိ သဂ္ဂသံဝတ္ထနိကာ။တံ ဝေရူပံ ဒက္ခဏံ ဒါနံ ပတိဋ္ဌပေန္တိတိ အတ္ထော။ ဒိ၊ဋ္ဌ၊၁။၁၄၃။

သာ-ထိုဒက္ခဏာသည်။(နိယတိ)သုဋ္ဌ-ကောင်းကုန်သော။ အဂ္ဂေ-မြတ်ကုန်သော။ရူပသဒ္ဒဂန္ထရသဖောဋ္ဌဗ္ဗအာယုဝဏ္ဏသုခယသအာဓိပတေယျသခါတေ-ရူပ သဒ္ဒ ဂန္ထ ရသ ဖောဋ္ဌဗ္ဗ အာယု ဝဏ္ဏ သုခ ယသ အာဓိပတေယျ-ဟု ဆိုအပ်ကုန်သော။ဒသဓမ္မေ-ဆင်မျိုးသောတရားတို့ကို။သံဝတ္ထေတိ နိဗ္ဗတ္ထေတိ-ဖြစ်စေတတ်၏။ ဒက္ခဏံ-အလှူရှင်၏ကြီးပွားကြောင်းဖြစ်သော။တံဒါနံ-ကို။

ပဏ္ဍိတပတိရူပကာနဉ္စိ သန္တိကေ ကထေတုံ ဒုက္ခံ ဟောတိ။ တေ ပဒေ ပဒေ အက္ခရေ အက္ခရေ ဒေါသမေဝ ဝဒန္တိ။ ဝေကန္တပဏ္ဍိတာ ပန ကထံ သုတွာ သုကထိတံ ပသံသန္တိ ဒုက္ခထိတေသု ပါဠိပဒအတ္ထဗျူဟနေသု ယံယံ ပိရုဏ္ဏာ။ တံ တံ ဥဇကံ ကတွာ ဒေန္တိ။ ဒိ၊ဋ္ဌ၊၁။၁၄၄။

ပဏ္ဍိတပတိရူပကာနံ-အတုအယောင်ဖြစ်သော ပညာရှိတို့သည်။တေ-ထိုအတုယောင်ဖြစ်သော ပညာရှိတို့သည်။ပဒေ ပဒေ-ပုဒ်တိုင်းပုဒ်တိုင်း၌။ဒေါသမေဝ-အပြစ်ကိုသာ။သုကထိတံ-ကောင်စွာပြောဆိုအပ်သော စကားကို။ဒုက္ခထိတေသု-မကောင်းသဖြင့်ပြောဆိုအပ်ကုန်သော။ပါဠိပဒအတ္ထဗျူဟနေသု-ပါဠိဟူသောပုဒ် ပုဒ်ဟူသောအနက် အက္ခရာတို့တွင်။ ယံယံ-အကြင်အကြင် ပါဠိပဒ အတ္ထဗျူဟသည်။

ဝေကံ မံသုခလန္တိ ဝေကံ မံသရာသိ။ ပုဉ္ဇန္တိ တဿေဝ ဝေဝစနံ။ တတောနိဒါနန္တိ ဝေကမံသခလ ကရထနိဒါနံ။ ဒိ၊ဋ္ဌ၊၁။၁၄၅။

မံသရာသိ-အသားစုကို။ဝေကရေယျ။ (စပ်ပုဒ်) ဝေကမံသခလကရထနိဒါနံ-တစ်ခုသော အသားစုကို ပြုခြင်းဟူသော အကြောင်းရှိသော။ ပါပံ-ကို။

အမ္ပံ ပုဋ္ဌော လဗုဗံ ဗျာကရောတိနာမ ယော“ကိဒိသော အဗ္ဗော၊ ကိဒိသာနိဝါ၊ အမ္ပဿ

သီလကျင့်စာစဉ် (၁)

ခန္ဓပဏ္ဏပုပ္ဖလောနီ”တိ ဗျာကရောတိ။ ဒိ၊ဋ္ဌ၊၁။၁၄၅။

ယော-အကြင်သူသည်။အမွှေး-သရက်ပင်ကို။ ကိဒိသော-အဘယ်ကဲ့သို့ရှုအပ်ပါသနည်း။ ဣတိဝါ-လည်းကောင်း။ အဗ္ဗဿ-၏။ ခန္ဓပဏ္ဏပုပ္ဖလောနီ-ပင်စည်၊ သစ်ရွက်၊ အပွင့်၊ အသီးတို့ကို။ ကိဒိသာနိ-အဘယ်ကဲ့သို့ရှုအပ်ပါသနည်း။ ဣတိဝါ-ဤသို့လည်းကောင်း။ လဗုဇာ-တောင်ပိန္နဲပင်ကို။ ဗျာကရောတိ-ဖြေဆို၏။ သော-ထိုသူသည်။ (ထည်) အဗ္ဗံ ပုဋ္ဌော လဗုဇံ ဗျာကရောတိ နာမ-၏။

အနိက္ကုဇ္ဈန္တောတိ သာရဝသေနေဝ ဣဒံ နိဿရဏံ၊ အယံ ပရမတ္ထောတိ ဟဒယေ အဋ္ဌပေန္တော။

ဗျန္တံ ပန တေန ဥဂ္ဂဟိတဉ္စေ နိက္ကုဇ္ဈိတဉ္စ။ ဒိ၊ဋ္ဌ၊၁။၁၄၆။

သာရဝသေနေဝ-အမြတ်၏အဖြစ်ဖြင့်ပင်။ ဝါ-အနစ်၏ အဖြစ်ဖြင့်ပင်။ ဣဒံ-ဤစကားသည်။ နိဿရဏံ-ဝင့်ဒုက္ခမှထွက်မြောက်ကြောင်းတည်း။ အယံ-ဤအနက်သည်။ ပရမတ္ထော-မဖောက်မပြန်မှန်ကန်ကောင်းမြတ်သော အနက်တည်း။ တေန-ထိုမင်းသည်။ ဥဂ္ဂဟိတဉ္စေ-မှတ်ယူလည်းမှတ်ယူအပ်သည်သာ။ နိက္ကုဇ္ဈိတဉ္စ-စိတ်၌လည်း ထားအပ်သည်သာ။

နတ္ထိ ဝိရိယန္တိ အာဒီနိ သဗ္ဗာနိ ပုရိသာကာရဝေဝစနာနေဝ။ “ဣဒံ နော ဝိရိယေန ဣဒံ ပုရိသထာမေန ဣဒံ ပုရိသပရက္ကမေန ပဝတ္ထ”န္တိ ဝေ ပဝတ္ထဝစနပဋိက္ခေပကာရဏဝသေန ပနေတာနိ ဝိသံ အာဒီယန္တိ။ ဒိ၊ဋ္ဌ၊၁။၁၄၆။

ဣဒံ-ဤအကျိုးတရားသည်။ ပုရိသထာမေန-ယောက်ျားတို့၏လုံ့လကြောင့်။ ပုရိသပရက္ကမေန-ယောက်ျားတို့၏ အဆင့်ဆင့်မြင့်သောအရာသို့ ရောက်ကြောင်းလုံ့လကြောင့်။ ပဝတ္ထဝစနပဋိက္ခေပကာရဏဝသေန-အခြားသူတို့၏သန္တာန်၌ဖြစ်သော စကားကိုပယ်မှုကိုပြုခြင်း၏အစွမ်းဖြင့်။ တောနိ-ဤဝိရိယံ အစရှိသောပုဒ်တို့ကို။ အာဒီယန္တိ-ယူအပ်ကုန်၏။

သဗ္ဗေ ဖိဝါတိ သာလိယဝဂေါဓမ္မာဒယော သန္ဓာယ ဝဒတိ။ တေသု ဟိ သော ဝိရူပာနဘာဝေန ဖိဝသညိ။ ဒိ၊ဋ္ဌ၊၁။၁၄၆။

သာလိယဝဂေါဓမ္မာဒယော-သလေး မုယော ကောက်နက် အစရှိသောစပါးပင်တို့ကို။ တေသု-ထိုသစ်ပင်တို့တွင်။ သော-ထိုမကွလိဆရာသည်။ ဝိရူပာနဘာဝေန-စည်ပင်ကုန်သည်၏အဖြစ်ကြောင့်။

ဘိက္ခု။ နိလာဘိဇာတိတိ ဝဒတိ။ တေ ကိရ စတုသု ပစ္စယေသု ကဏ္ဍကေ ပက္ခိပိတွာ ခါဒန္တိ “ဘိက္ခု။ ကဏ္ဍကဝုတ္တိကာ”တိ အယဉ္ဇိဿ ပါဠိယေဝ။ ဒိ၊ဋ္ဌ၊၁။၁၄၇။

နိလာဘိဇာတိ-ညှိသောဇာတ်ရှိကုန်သည်။ (ဟောန္တိ) တေ-ထိုရဟန်းတို့သည်။ ကဏ္ဍကေ-ဆန္ဒရာဂတည်းဟူသော ဆူးတို့ကို။ ပက္ခိပိတွာ-ထည့်၍။ ကဏ္ဍကဝုတ္တိကာ-ဆူးဟူသောအသက်မွေးခြင်းရှိကုန်သည်။ ဟောန္တိ။ အဿ-ထိုမကွလိဆရာ၏။

ယေ ပန ဒုဂ္ဂတိတော အာဂတာ ဟောန္တိ၊ တေ အဘိဏှံ ရောဒန္တိစေဝ ပိဝရန္တိစ၊ သုဂတိတော အာဂတာ တံ အနုဿရိတွာ ဟသန္တိ၊ အယံ ခိဉ္စာဘူမိ နာမ။ ဒိ၊ဋ္ဌ၊၁။၁၄၇။

ယေ-အကြင်သတ္တဝါတို့သည်။ ဒုဂ္ဂတိတော-ဒုဂ္ဂတိဘုံမှ။ အဘိဏှံ-မပြတ်။ ရောဒန္တိစေဝ-ငိုလည်းငိုကြကုန်၏။ ပိဝရန္တိစ-မည်တမ်းလည်းမည်တမ်းကြကုန်၏။ တံ-ထိုသုဂတိဘဝကို။ အယံ-ဤအခိုက်အတန့်သည်။ အာစရိယံ သေဝိတွာ ဇာနနကာလေ ဖိနဘူမိ နာမ။ “ဘိက္ခုစ ပစ္စကော ဖိနော န ကိဉ္စိ အာဟာ”တိ ဝေ အလာဘီ သမဏံ ပစ္စဘူမိတိ ဝဒတိ။ ဒိ၊ဋ္ဌ၊၁။၁၄၈။

ဇာနနကာလေ-အကျင့်မှန် မမှန်ကိုသိရာအခါ၌။ ပစ္စကော-ဆွမ်းခံလှည့်လည်တတ်သော။ ဝါ-မိမိတို့၏ အကျင့်ကိုကျင့်တတ်သော။ ဖိနော-အိုမင်းပြီးသော။ ဝါ-မိမိ၏အကျင့်ပဋိပတ်ဖြင့် ဆန့်ကျင်ဘက်ကိုအောင်နိုင်ပြီးသော။ ဣတိဝေ-ဤသို့ သူတို့ပါဠိ လာရှိသည်အတိုင်း။ အလာဘီ-ခြင်းမရှိသော။ သမဏံ-ရသေ့ရဟန်းကို။ သတ္တ ပိသာဇာတိ ပေသာဇာ မဟန္တမဟန္တာ သတ္တာတိ ဝဒတိ။ သံရာတိ မဟာသရာ၊ ကဏ္ဍမုဏ္ဍရထကာရအနောတတ္ထသီဟပဗ္ဗတဆဒ္ဒန္တမန္တာကိနိကုဏာလဒပော ဂဟေတွာ

ဧည့် ဖျဉ်း (ဖွန် နည်း) ညီ စေ နက် ငေး လေ

ဝဒတိ။ ဒီ၊ဋ္ဌ၊၁။၁၄၈။

ပေသာစာ-မြေဘုတ်တို့သည်။ မဟန္တမဟန္တာ-အလွန်များကုန်၏။ သော-ထိုမက္ခလိဆရာကြီးသည်။
(ထည့်) မဟာသရာ-အိုင်ကြီးတို့သည်။ဟောန္တိ(ထည့်)ကဏ္ဍမုဏ္ဍ။ပ။ဒဟေ-ကဏ္ဍမုဏ္ဍအိုင်၊ ရထကာရအိုင်၊
အနောတတ္တအိုင်၊ သီဟပဗ္ဗတအိုင်၊ ဆဒ္ဒန္တအိုင်၊ မဏ္ဍကနီအိုင်၊ ကုဏာလအိုင် အစရှိသည်တို့ကို။

မဟာကပ္ပိနောတိ မဟာကပ္ပိနံ တတ္ထ တွေကာ မဟာသရာ ဝဿသတေ ဝဿသတေ
ကုသဂ္ဂေန ကေ ဥဒကဓိန္နံ နိဟရိတွာ သတ္တကုတ္တံ တမိသရေ နိရုဒကေ ကတေ ဧကော
မဟာကပ္ပေတိ ဝဒတိ။ ဒီ၊ဋ္ဌ၊၁။၁၄၈။

တတ္ထ-ထိုမဟာကပ္ပိနံ ခုလ္လာသီတိ သတသဟဿာနိ ဟူသောပါဠိ၌။ တွေကာ-ဤမျှအတိုင်းအရှည်
ရှိကုန်သော။ မဟာသရာ-မှ။ ဝဿသတေ ဝဿသတေ-နှစ်တစ်ရာနှစ်တစ်ရာလွန်ရာ၌။ ကုသဂ္ဂေန-သမန်းမြက်
ဖျားဖြင့်။ ဥဒကဓိန္နံ-ရောက်ပေါက်ကို။ တမိသရေ-ထိုအိုင်ကို။ နိရုဒကေ-ရေမရှိသည်ကို။ ကတေ-ပြုအပ်ပြီးသော်။
ဝေဂ္ဂပါနံ မဟာကပ္ပိနံ စတုရာသီတိ သတသဟဿာနိ ခေပေတွာ ဗာလေစ ပဏ္ဍိတေစ
ဒုက္ခဿန္တံ ကရောန္တိတိ အယမဿ လဒ္ဓိ။ ပဏ္ဍိတောပိ ကိရ အန္တရာ ပိသုန္ဓိတံ န သက္ကောတိ
ဗာလောပိ တတော ဥဒ္ဓံ န ဂစ္ဆတိ။ ဒီ၊ဋ္ဌ၊၁။၁၄၈။

စတုရာသီတိ သတသဟဿာနိ-ရှစ်သိန်းလေးသောင်းတို့ကို။ ခေပေတွာ-ကုန်စေ၍။ ဒုက္ခဿန္တံ-ဒုက္ခ၏
အဆုံးကို။ အဿ-ထိုမက္ခလိဆရာကြီး၏။ အန္တရာ-ရှစ်သိန်းလေးသိန်းသော မဟာကပ်တို့၏အကြား၌။ တတော-
ထိုရှစ်သိန်းလေးသိန်းသော မဟာကပ်ထက်။ ဥဒ္ဓံ-အလွန်။ နဂစ္ဆတိ-မသွားရတော့သတတ်။

အဖိတဝါဒေ နတ္ထိ ဒိန္နန္တိ ဒိန္နဗလာဘာဝံ သန္ဓာယ ဝဒတိ။ ယိဋ္ဌံ ဝုစ္စတိ မဟာယာဂေါ။
ဟုတန္တိ ပါဟုနကသက္ကာရော အဓိပ္ပေတော။ ဒီ၊ဋ္ဌ၊၁။၁၄၉။

ဒိန္နဗလာဘာဝံ-ပေးလှူအပ်သောဝတ္ထုပစ္စည်း ပေးလှူကြောင်းအနိစတနာ၏ အကျိုးမရှိခြင်းကို။
မဟာယာဂေါ-အကြီးအကျယ်ပေးလှူပူဇော်ခြင်းကို။ ပါဟုနကသက္ကာရော-အာဂန္တုကဒါန အဖြစ်ဖြင့် ကောင်း
စွာပြုခြင်း ပူဇော်ခြင်းကို။

အာသန္နိပဉ္စမာတိ နိပန္နမဉ္စေန ပဉ္စမာ၊ မဉ္စောစေဝ စတ္တာရော မဉ္စပါဒေ ဂဟေတွာ ဌိတာ
စတ္တာရော ပုရိသာစာတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၁၄၉။၁၅၀။

နိပန္နမဉ္စေန-လျောင်းရာညောင်စောင်းအားဖြင့်။ ပဉ္စမာ-ငါးခုတို့၏ပြည့်ကြောင်းတည်း။ မဉ္စောစေဝ-
ညောင်းစောင်းသည်လည်း။ မဉ္စပါဒေ-ဇညောင်စောင်းအခြေတို့ကို။

အာဟုတိယောတိ ယံ ပါဟုနကသက္ကာရာဒိဘောဒံ ဒိန္နဒါနံ သဗ္ဗံ တံ ဆာရိကာဝသာနမေဝ
ဟောတိ။ န တတော ပရံ ဖလဒါယကံ ဟုတွာ ဂစ္ဆတိတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၁၅၀။

ပါဟုနကသက္ကာရာဒိဘောဒံ-အာဂန္တုကဒါနအဖြစ်ဖြင့် ကောင်းစွာပြုအပ်သော ပေးလှူပူဇော်ဖွယ်
အစရှိသော။ တံသဗ္ဗ-ထိုအလုံးစုံသည်။ ဆာရိကာဝသာနမေဝ-ပြာအဆုံးရှိသည်သာတည်း။ တတော-ထိုပြာမှ။
ဖလဒါယကံ-အကျိုးပေးစွမ်းနိုင်သည်။

ဒတ္တုပညတ္တန္တိ ဒတ္တုဟိ ဗာလမနုဿေဟိ ပညတ္တံ။ ဣဒံ ဝုတ္တံ ဟောတိ-ဗာလေဟိ အဗုဒ္ဓိဟိ
ပညတ္တမိဒံ ဒါနံ န ပဏ္ဍိတေဟိ။ ဗာလာ ဒေန္တိ ပဏ္ဍိတာ ဂဏ္ဍန္တိတိ ဒဿေတိ။ ဒီ၊ဋ္ဌ၊၁။၁၅၀။

ဒတ္တုဟိဗာလမနုဿေဟိ-လှူပြုရန်လှူအ လှူနုလှူထိုင်းတို့သည်။ အဗုဒ္ဓိဟိ-ပညာမရှိသူတို့သည်။ ဣဒံဒါနံ-
ဤဒါနကို။

တတ္ထ ပူရဏော “ကရောတော န ကရိယတိ ပါပ”န္တိ ဝဒန္တော ကမ္ပံ ပဋိဗာဟတိ။ အဖိတော
“ကာယဿ ဘောဒါ ညန္တိတိ”တိ ဝဒန္တော ပိပါကံ ပဋိဗာဟတိ။ မက္ခလိ “နတ္ထိ ဟေတူ”တိ
ဝဒန္တော ဉာယံ ပဋိဗာဟတိ။ ဒီ၊ဋ္ဌ၊၁။၁၅၀။

တတ္ထ-ထိုလုံးယောက်သော ဆရာကြီးတို့တွင် ဉာယံ-ကံနှင့်အကျိုးနှစ်မျိုးလုံးကို။ ပဋိဗာဟတိ-တာမဖြစ်၏။

သီလဇ္ဇန်တစ်ချက် (၁)

ပတ္တော သဂ္ဂမဂ္ဂါဝရဏဉ္စေ ဖောက္ခမဂ္ဂါဝရဏဉ္စေ အဘဗ္ဗော တဿတ္တဘာဝဿ အနန္တရ-
သဂ္ဂန္တိ ဂန္တံ၊ ပဂေဝ မောက္ခံ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၅၀။

ပတ္တော-နိယတမိစ္ဆာဒိဋ္ဌိ အယူသို့ရောက်ပုဂ္ဂိုလ်သည်။ သဂ္ဂမဂ္ဂါဝရဏဉ္စေ-နတ်ပြည်ရောက်ကြောင်း
လမ်းကို ပိတ်ဆို့တာဖြစ်ခြင်းသည်လည်းကောင်း။ မောက္ခမဂ္ဂါဝရဏဉ္စေ-နိဗ္ဗာန်ရောက်ကြောင်း လမ်းကိုပိတ်ဆို့
တားမြစ်တတ်သည်လည်းကောင်း။ ဟောတိ။ တဿတ္တဘာဝဿ-ထိုနိယတမိစ္ဆာဒိဋ္ဌိ အတ္တဘော၏။ အနန္တရ-
အခြားမဲ့၌။ မောက္ခံ-နိဗ္ဗာန်သို့။ ဂန္တံ-သွားခြင်းငှါ။ ပဂေဝ-အကြောင်းဆိုဖွယ်အဘယ်မှာရှိနိုင်တော့အံ့နည်း။

ဝဋ္ဋေါဏုနာမေသ သတ္တော ပထဝီဂေါပကော ယေဘုယျေန ဝေရူပဿ ဘဝတော ဝုဋ္ဌာနံနာမ
နတ္ထိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၅၀။

ဝဋ္ဋေါဏုနာမ-ဝဋ္ဋဆင်းရဲ၏သစ်ငုတ် သဖွယ်ဖြစ်သူမည်သည်။ ပထဝီဂေါပကော-မြေကိုစောင့်ရှောက်
တတ်သူသည်။ ဟောတိ။ ဝေရူပဿ-ဤသို့ သဘောရှိသော မိစ္ဆာအယူရှိသူ၏။ ဝုဋ္ဌာနံနာမ-ထခြင်းမည်သည်။
တသ္မာ အကလျာဏဇနံ၊ အာသီဝိသမိဝေါရဂံ။

အာရကာ ပရိဝဇ္ဇေယျ၊ ဘူတိကာမော ဝိစက္ခဏော။ ဒိ၊ ဋ္ဌ၊ ၁။ ၁၅၀။ (ရှေ့နိသျှပေးထားပြီး)

တသ္မာ-ကြောင့်။ ဝါ-ထိုသို့ မိစ္ဆာအယူ၏ ဝဋ္ဋေါဏုတိုင်အောင် အပြစ်ရှိသည်၏အဖြစ်ကြောင့်။
ဘူတိကာမော-သံသရာပစ္စုပ္ပန် နိဗ္ဗာန်အကျိုး ပွားတိုးခြင်းကိုလိုလားသော။ ဝိစက္ခဏော-အထူးမြော်မြင် ပညာရှင်
သည်။ အကလျာဏ ဇနံ-သူတော်မဟုတ် သူယုတ်အပေါင်းကို။ အာသီဝိသံ-လျင်စွာတက်သောအဆိပ်ရှိသော။
ဥရဂံက္ကဝ-မြေဆိုးကိုကဲ့သို့။ အာရကာ-ဝေးစွာ။ ပရိဝဇ္ဇေယျ-ရှောင်ကြဉ်ရာ၏။

ယထာ မုဂ္ဂရာသိအာဒိသု ပဟတံ သတ္တံ မုဂ္ဂါဒိနံ အန္တရေန ပဝိသတိ၊ ဧဝံ သတ္တန္တံ

ကာယာနံ အန္တရေန ဆိဒ္ဓေန ဝိဝရေန သတ္တံ ပဝိသတိ။ တတ္ထ “ အဟံ ဣမံ ဖိဝိတာ
ဝေါရောပေမိ” တိ ကေဝလံ သညာမတ္တမေဝ ဟောတိတိ ဒေသေတိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၅၀။

မုဂ္ဂရာသိအာဒိသု-ပဲနောက်ပုံ အစရှိသည်တို့၌။ ပဟတံ-ပုတ်ခတ်ကြောင်းဖြစ်သော။ သတ္တံ-ဓား စသော
လက်နက်ကို။ မုဂ္ဂါဒိနံ-ပဲနောက်အစရှိသည်တို့၏။ အန္တရေန-အကြားဖြင့်။ ပဝိသတိ-ကဲ့သို့။ ဆိဒ္ဓေန-
အပေါက်ဖြင့်။ ဝိဝရေန-အခေါင်းဖြင့်။ တတ္ထ-ထိုသို့ဝင်သွားရာ၌။ ဣမံ-ဤသူကို။ ဖိဝိတာ-ဖိဝိတိမြေမှ။ ဝေါ
ရောပေမိ-ခွင်းမိ၏။ ကေဝလံ-သတ်ခြင်းမမဲမက်သက်သက်။ သညာမတ္တမေဝ-အမည်မျှသည်သာ။

သဗ္ဗဝါရိဝါရိတောစာတိ ဝါရိတသဗ္ဗဥဒကော၊ ပဋိက္ခိတ္တသဗ္ဗသီတောဒကောတိ အတ္ထော။

သော ကိရ သီတောဒကေ သတ္တသညံ ဟောတိ။ တသ္မာ န တံ ဝဋ္ဋဉ္စေတိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၅၀။
ဝါရိတသဗ္ဗဥဒကော-တားမြစ်အပ်သော အလုံးစုံသောရေအေးကို သုံးစွဲခြင်းရှိသည်။ သော-ထိုနာဋပုတ္တ
သည်။ တသ္မာ-ထိုရေအေး၌သတ္တဝါဟုအမှတ်ရှိသည်၏အဖြစ်ကြောင့်။ တံ-ထိုရေအေးကို။ န ဝဋ္ဋဉ္စေတိ-မသုံးစွဲ။
ဋ္ဌိတတ္ထောတိ သုပ္ပတိဋ္ဌိတစ်တ္ထော။ ဧတဿ ဝါဒေ ကိဉ္စိ သာသနာနုလောမဓိ အတ္ထိ။

အသုဒ္ဓလဒ္ဓိတာယ ပန သဗ္ဗာ ဒိဋ္ဌိယေဝ ဇာတာ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၅၀။

သုပ္ပတိဋ္ဌိတစ်တ္ထော-ကောင်းစွာတည်တံ့သောစိတ်ရှိသူဟူ၌။ ဝုပ္ပတိ။ ဧတဿ-ဤနာဋပုတ္တ၏။ သာသ
နာနုလောမဓိ-သာသနာတော်နှင့်လျော်ခြင်းသည်လည်း။ ပန-ထိုသို့သင့်သာသနာတော်နှင့် လျော်ပါသော်လည်း။
သဗ္ဗာ-အလုံးစုံသောအယူတို့သည်။ အသုဒ္ဓလဒ္ဓိတာယ-မစင်ကြယ်သော အယူရှိကုန်သည်၏အဖြစ်ကြောင့်။

ပစ္စုသကာလတော ပဋ္ဌာယ ယာဝ သာမိနော ရတ္ထိ နိဒေါက္ကမနံ၊ တာဝ သဗ္ဗကိစ္စာနိ ကံတွာ

ပစ္စာ နိပတတိ။ သေယျံ ကပ္ပေတိတိ ပစ္စာနိပါတိ။ “ ကိ ကရောမိ၊ ကိကရောမိ” တိ ဧဝံ
ကိကာရမေဝ ပဋိသုဏန္တေ ဝိစရတိတိ ကိကာရပဋိသာမိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၅၀။

နိဒေါက္ကမနံ-အိပ်ခြင်းသို့သက်ရောက်ခြင်းသည်။ ဟောတိ။ (ထည့်)နိပတတိ-ကျတတ်၏။ (ဝိ)ဝါ-အိပ်
တတ်၏။ (သဒ္ဓ)ယောဒါသော-အကြင်ကျွန်ုပ်သည်။ (ထည့်)ကိကာရမေဝ-ကိဟုမေး၍ပြုထိုက်သော ဝေယျာဝစ္စ
ကိုသာ။ ပဋိသုဏန္တေ-ရှေးရှုနာထောင်လျက်။ ဝိစရတိ-သွားတတ်၏။

စဉ်း ဖျဉ်း [နှစ် နှစ်] ညီ အ နှစ် ဆေး ဆေး

ယန္တုနာဟန္တိ သစေ ဒဿာမိ ယံ ရာဇာ ကေဒိဝံသံ ဒေတိ၊ တတော သတဘာဂဗ္ဗိ ယာဝဇိဝံ နသက္ခိဿာမိ ဒါတုန္တိ ပဗ္ဗဇ္ဇာယံ ဥဿာဟံ ကတွာ ဝေ စိန္တနဘာဝံ ဒေသေတိ။ ဒီ၊ဋ္ဌ၊၁။၁၅၂။
ယံ-အကြင်အလှူကို၊တတော-ထိုအလှူမှ။ သတဘာဂဗ္ဗိ-အစိပ်တံင်ရာစိပ်၍ တစ်စိပ်သောအဖို့ကို သော်လည်း။နသက္ခိဿာမိ-စွမ်းနိုင်လိမ့်မည်မဟုတ်။ပဗ္ဗဇိဿာမိ-တော့အံ့။ (ထည့်) စိန္တနဘာဝံ-ကြစည်ခြင်ရှိ သည်၏ဖြစ်ကို။

“ကာယဝိဝေကောစ ဝိဝေကဋ္ဌကာယာနံ၊ စိတ္တဝိဝေကောစ နေက္ခမဘိရတာနံ ပရမဝေါဒါ နပုတ္တာနံ၊ဥပစိဝိဝေကောစနိ ရူပစိနံ ပုဂ္ဂလာနံ ဝိသင်္ခါရဂတာနံ”န္တိ ဝေ ဝုတ္ထေ တိဝိဝေဝိ ဝိဝေကေရတော။ ဒီ၊ဋ္ဌ၊၁။၁၅၂။

ဝိဝေကဋ္ဌကာယာနံ-ဝိဝေကဋ္ဌတည်သောကိုယ်ရှိသော ပုဂ္ဂိုလ်တို့၏။နေက္ခမဘိရတာနံ-ကာမမှထွက် မြောက်ကြောင်းချာန်၌ မွေ့လျော်ကုန်သော။ ပရမဝေါဒါနပုတ္တာနံ-အလွန်ဖြူစင်သူ၏အဖြစ်သို့ရောက်ကုန်သော ပုဂ္ဂိုလ်တို့၏။နိရူပစိနံ-ကိလေသုပစိ အဘိသင်္ခါရပစိ မရှိကုန်သော။ဝိသင်္ခါရဂတာနံ-သင်္ခါရတို့၏ ကင်းရာနိဗ္ဗာန် သို့ အာရုံပြုသောအားဖြင့် ရောက်ကုန်သော။

သာ ပနေသာ န အာဝုပဟေတ္ထေ ပုရိသေ ဋ္ဌပေန္တေန ဓမ္မိကာနာမ သံဝိဒဟိတာ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၁၅၃။

သာ-သော-ထိုရက္ခာဝုတ္တိ အာဝရဏဝုတ္တိသည်။အာဝုပဟေတ္ထေ-လက်၌လက်နက်စွဲကုန်သော။သံဝိဒ ဟိတာ-စီရင်ခြင်းမည်သည်။

ယထာ ပန အဝေလာယံ ကဋ္ဌဟာရိကပတ္တဟာရိကာဒယော ဝိဟာရံ န ပဝိသန္တိ၊ မိဂလုဒ္ဒကာဒ ယော ဝိဟာရသီမာယံ မိဂေ ဝါ မစ္ဆေ ဝါ န ဂဏန္တိ။ ဝေ သံဝိဒဟန္တေန ဓမ္မိကာနာမ ရက္ခာ သံဝိဟိတာ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၁၅၃။

ယထာ-ဖြင့်။ သံဝိဒဟိယမာနေ-စီရင်အပ်သော်။အဝေလာယံ-အချိန်အခါမဲ့၌။ကဋ္ဌဟာရိကပတ္တဟာရိ ကာဒယော-ထင်းကိုဆောင်ယူတတ်သောမိန်းမ၊ဟင်ရှက်ကိုဆောင်ယူတတ်သောမိန်းမ အစရှိသူတို့သည်။ မိဂလုဒ္ဒကာဒယော-သားမှဆိုးအစရှိသူတို့သည်။ဝိဟာရသီမာယံ-ကျောင်းအပိုင်းအခြား၌။ဝေ-အားဖြင့်။သံဝိဒ ဟန္တေန-စီရင်သောပုဂ္ဂိုလ်သည်။ ရက္ခာ-အစောင့်အရှောက်သည်။ ဝါ-ကို။ သံဝိဟိတာ-စီရင်အပ်သည်။

“သာဓု ဓမ္မရုစိ ရာဇာ၊ သာဓု ပညာဏဝါ နရော။
သာဓု မိတ္တာန ဓဒ္ဒုဗ္ဗော၊ ပါပဿာ ကရဏံ သုခ”န္တိ။ ဒီ၊ဋ္ဌ၊၁။၁၅၄။
ဓမ္မရုစိ-အစဉ်အဆက်လာသော သုစရိုက်အကျင့်တို့ကို နှစ်သက်တတ်သော။ရာဇာ-သည်။အဒ္ဒုဗ္ဗော- မပြစ်မှားခြင်းသည်။ဝါ-မဖျက်ဆီးခြင်းသည်။ပါပဿ-ကို။အကရဏံ-ခြင်းသည်။ သုခ-ချမ်းသာကြောင်းတည်။ မနသိကရောဟိတိ အာဝဇ္ဇာ သမန္နာဟာရာတိ အတ္ထော၊အဝိက္ခိတ္တစိတ္ထော ဟုတွာ နိသာမေဟိ စိတ္ထေ ကရောဟိတိ အဓိပ္ပါယော။ ဒီ၊ဋ္ဌ၊၁။၁၅၅။

အာဝဇ္ဇာ-ဆင်ခြင်လော့။သမန္နာဟာရ-စိတ်၌ဆောင်လော့။အဝိက္ခိတ္တစိတ္ထော-မပြန်လွင့်သောစိတ်ရှိ သည်။နိသာမေဟိ-သို့မှီသိမ်းဆည်းလော့။ဘဂဝတော-၏။ (အဓိပ္ပါယော သမ္မုန်)

“သံခိတ္ထေနာပိ ဒေသေတိ၊ ဝိတ္တာရေနာပိ ဘာသတိ။
သာဠိကာယံ နိဂ္ဂေါသော၊ ပဋိဘာနံ ဥဒီရယိ”တိ။ ဒီ၊ဋ္ဌ၊၁။၁၅၅။

ဓမ္မသေနာပတိ-အရှင်သာရိပုတ္တရာသည်။(ပဋ္ဌမပါဒ၌ ထည့်ရန်)ဓမ္မသေနာပတိနာ-သည်။ (တတိယ ပါဒ၌ ထည့်ရန်)သာဠိကာယ-သာဠိကာမည်သောငှက်မ၏။နိဂ္ဂေါသော-သာယာနာပျော်ဖွယ်အသံကဲ့သို့ သော။ပဋိဘာနံ-ထိုထိုအခြင်းအရာအားဖြင့် ထင်လာသောအသံကို။ဥဒီရယိ-ထွက်ပေါ်စေအပ်၏။ဝါ-မြှောက်ဆို အပ်၏။

သီလဇ္ဇန်စာစဉ် (၁)

အာဒိတိ သီလံ ဒေသေယျ။ မဇ္ဈေ မဂ္ဂံ ဝိဘာဝယေ။

ပရိယောသာနမိ နိဗ္ဗာနံ၊ သော ကထိကသဏ္ဍိတိ။ ဒီ၊ဌ၊၁၅၉။

ဒေသေယျ-မြင်စေရာ၏။(သဒ္ဓါ)ဝါ-ပြရာ၏။(အဓိပ္ပါယ်)သော-ဤဆိုအပ်ပြီးသောအစီအရင်ဖြင့်ဟောခြင်းသည်။ကထိကသဏ္ဍိတိ-ဓမ္မကထိက၏ တရားဟောသောအားဖြင့် ကောင်းစွာတည်တံ့ခြင်းတည်း။

သာတ္ထံ သဗျူဟန္တိ ယဿ ဟိ ယာဂုဘတ္တက္ကတ္ထိပရိသာဒိဝဏ္ဏနာနိသယိတာ ဒေသနာ ဟောတိ၊န သော သာတ္ထံ ဒေသေတိ။ ဒီ၊ဌ၊၁၁၅၉။

ယဿ-အကြင်ဓမ္မကထိကပုဂ္ဂိုလ်၏။ယာဂုဘတ္တက္ကတ္ထိပရိသာဒိဝဏ္ဏနာနိသယိတာ-ယာဂု ဆွမ်း မိန်းမ ယောက်ျားစသော အဆင်းအထူးထူးကိုမိသော။သာတ္ထံ-အနက်နှင့်တကွဖြစ်သော။ဝါ-အနက်နှင့်ပြည့်စုံသော တရားကို။

ဘဂဝါ ပန တထာရူပံ ဒေသနံ ပဟာယ စတုသတိပဋ္ဌာနာဒိနိသယိတံ ဒေသနံ ဒေသေတိ။ တသ္မာ သာတ္ထံ ဒေသေတိတိ ဝုစ္စတိ။ ဒီ၊ဌ၊၁၁၅၉။

ပန-အနွယ်ကား။စတုသတိပဋ္ဌာနာဒိနိသယိတံ-သတိပဋ္ဌာန်လေးပါးစသည်ကိုမိသော။တသ္မာ-ထိုလေးပါးသော သတိပဋ္ဌာန် အစရှိသည်ကိုမိသော ဒေသနာကိုဟောတော်မူသည်၏အဖြစ်ကြောင့်။

ဘဂဝါ ပန လောကာမိသရပက္ခော ဟိတဖရဏေန မေတ္တာဘာဝနာယ မုဒုဟဒယော ဥလ္လမ္ပနသဘာဝသဏ္ဍိတေန စိတ္တေန ဒေသေတိ။ ဓာသ္မာ ပရိသုဒ္ဓံ ဓမ္မံ ဒေသေတိတိ ဝုစ္စတိ။

ဒီ၊ဌ၊၁၁၆၀။

လောကာမိသနိရပက္ခော-လောက အာမိသတိ၌ ငဲ့ကွက်ခြင်းရှိတော်မူသည်။ဟိတဖရဏေန-စီးပွားဖြင့် သတ္တဝါတို့အပေါ်၌ဖြန့်တတ်သော။မေတ္တာဘာဝနာယ-ဖြင့်။မုဒုဟဒယော-နုည့်သောစိတ်နလုံးရှိ တော်မူသည်။ဟုတွာ။ဥလ္လမ္ပနသဘာဝသဏ္ဍိတေန-သံကိလေသဋ္ဌိဒုက္ခမှ လုယက်ကယ်တင်ခြင်းသဘော၌ ကောင်းစွာတည်သော။ စိတ္တေန-ဖြင့်။

တေန ပါထိ ကာမဒဒေါ၊ တေန ပါထိ မဓုဿဝေါ။

တေန မေ ဗြဟ္မစရိယေန။ ပုညံ ပါထိမိ ဣဇ္ဈာတိ။ ဒီ၊ဌ၊၁၁၆၁။

တေန-ထိုဝေယျာဝေစ္စဟူသော ကောင်းမှုကြောင့်။ ပါထိ-သည်။ ကာမဒဒေါ-အလိုရှိသောဝတ္ထုကို ပေးနိုင်ပါပေ၏။မဓုဿဝေါ-ချီးမြှင့်သော အရသာကို ယုံချနိုင်ပါပေ၏။တေနဗြဟ္မစရိယေန-ထိုဝေယျာဝေစ္စဟူသော ဗြဟ္မစရိယကြောင့်။

ဟိနေန ဗြဟ္မစရိယေန၊ ခတ္တိယေ ဥပပံစ္စတိ။

မဇ္ဈိမေနစ ဒေဝတ္ထံ၊ ဥတ္တမေန ဝိသုဇ္ဈာတိ။ ဒီ၊ဌ၊၁၁၆၁။

ဗြဟ္မစရိယေန-မြတ်သောအကျင့်ဟူသော အဋ္ဌကိကဥပုသ်ကြောင့်။ခတ္တိယေ-မင်းမျိုး၌။

“တယိဒံ ဗြဟ္မစရိယံ ဣဒ္ဓုဇ္ဇေဝ ဝိတဉ္စ၊ဝိတ္တာရိကံ ဗာဟုဇေညံ ပုထုဘူတံ ယာဝ

ဒေဝမနုဿေဟိ သုပကာသိတ”န္တိ။ ဒီ၊ဌ၊၁၁၆၁။

တယိဒံ ဗြဟ္မစရိယံ-ထိုမြတ်သောအကျင့်ဟူသော အလုံးစုံသော သာသနာတော်သည်။ဝါ-ကို။ဣဒ္ဓုဇ္ဇေဝ-ပြည့်စုံသည်လည်းကောင်း။ဝိတဉ္စ-ကြီးပွားသည်လည်းကောင်း။ဟောတိ။ (ထည့်) ဝိတ္တာရိကံ-ကျယ်ပြန့်၏။ ဝါ-လွန်စွာပြန့်ကျယ်ခြင်းရှိ၏။ ဗာဟုဇေညံ-များစွာသောလူတို့သည် နိယျာနိကဟု အသိအမှတ်ပြုအပ်၏။ ပုထုဘူတံ-များသည်ဖြစ်၍ဖြစ်၏။ ယာဝဒေဝမနုဿေဟိ-တိုင်အောင်။သုပကာသိတံ-ကောင်းစွာထင်ရှားပြတော်မူအပ်၏။

တေ ပဗ္ဗစိတွာ မာနံဝါ ဒပွံဝါ အကတွာ ယထာဗလံ သကဗုဒ္ဓဝစနံ ဥဂ္ဂဟေတွာ ဝိပဿနာယ ကမ္ပံ ကရောက္ခာ သက္ကောန္တိ အရဟတ္တေ ပတိဋ္ဌာတုံ။ ဒီ၊ဌ၊၁၁၆၂။

တေ-ထိုဂဟပတိဖြစ်သော သတို့သားတို့သည်။ မာနံဝါ-မာနကိုလည်းကောင်း။ ဒပွံဝါ-ထောင်လွှား

စဉ်း ဗျဉ်း (ဗျဉ်း နှစ်) ညို စေ နက် ငေး လေ

ခြင်းကိုလည်းကောင်း၊ ယထာဗလံ-အကြင်ကြင် စွမ်းအားရှိသလောက်။ ဝါ-စွမ်းအားကို မလွန်မူ၍။

ဂဟပတိဒါရကာ ပန ကစ္ဆေဟိ သေဒံ မုစ္ဆန္တေဟိ ပိဋိယာ လောထံ ပုပ္ဖမာနာယ ဘူမိ ကသိတွာ တာဒိသဿ မာနဿ အဘာဝတော နိဟတမာနဒပ္ပိ ဟောန္တိ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၆၂။

သေဒံ-ချွေးကို။ မုစ္ဆန္တေဟိ-ထွက်ကုန်သော။ ကစ္ဆေဟိ-လက်ကတီးခြားတို့မှ။ လောထံ-ဆားပွင့်ကို။ ပုပ္ဖမာနာယ-ပွင့်သော။ ပိဋိယာ-ကျောက်ကုန်းဖြင့်။ ဘူမိ-မြေကို။ ကသိတွာ-ထွန်၍။ နိဟတမာနဒပ္ပိ-နိမ်အပ်ပြီးသော မာန ဒပ္ပရိုကုန်သည်။

အတ္တောကာသော ပဗ္ဗဇ္ဇာ ကုသလကိရိယာယ ယထာသုခံ ဩကာသသမ္ဘဝတော။ ဒီ၊ ဋ္ဌ၊ ၁။ ၁၆၂။

ပဗ္ဗဇ္ဇာ-ရဟန်းအဖြစ်သည်။ အတ္တောကာသော-လွင့်တီးခေါင်နှင့်တူ၏။ ကသွာ-နည်း။ ဩကာသသမ္ဘာဝတော-အခွင့်၏ထင်ရှားရှိသည်၏ အဖြစ်ကြောင့်တည်း။

တတ္ထ ဟိ “ကတမေ ထပတိ ကုသလာ သီလာ” ကုသလံ ကာယကမ္မံ ကုသလံ ဝစီကမ္မံ အာဇီဝပရိသုဒ္ဓိံ ခေါ အဟံ ထပတိ သီလသ္မိံ ဝဒါမိ” တိ ဝုတ္တံ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၆၃။ ၁၆၄။

ဟိ-မှန်၏။ တတ္ထ-ထိုသမထမုဏ္ဍိကကပုတ္တသုတ္တန်၌။ ထပတိ-လက်သမား။ ကုသလံ-အပြစ်မရှိသော။ အာဇီဝပရိသုဒ္ဓိံ-ထက်ဝန်းကျင် စင်ကြယ်သော အသက်မွေးကြောင်းကိုလည်း။ သီလသ္မိံ-သီလတစ်ပါးဟူ၍။ (တစ်နည်း) သီလသ္မိံ-သီလအပေါင်း၌။ ပရိယာပန္နံ-သီလတစ်ပါးဟူ၍။ (တစ်နည်း) သီလသ္မိံ-သီလအပေါင်းတွင်။ ကေ-သီလတစ်ပါးဟူ၍။ ဝဒါမိ။

တတ္ထ ဣဒမ္ပိဿ ဟောတိ သီလသ္မိံ ကေသီလံ ဟောတိတိ အတ္ထော ပစ္စတ္တဝစနတ္ထေ ဝါ တေ ဘုမ္မံ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၆၄။

တတ္ထ-ထိုကထဥမဟာရာဇ အစရှိသောပါဠိ၌။ ဣဒမ္ပိ-ဤပါဏာတိပါတမှ ရှောင်ကြဉ်ခြင်းသည်လည်း။ ကေသီလံ-တစ်ပါးသောသီလသည်။ တေ-ဤသတ္တမိဝိဘတ်သည်။ ပစ္စတ္တဝစနတ္ထေ-ပထမအနက်၌။

ဗုဒ္ဓါဘိသိတ္ထောတိ ယထာ ဝိဓာနဝိဟိတေန ခတ္တိယာဘိသေကေန မုဒ္ဒနိ အဝသိတ္ထော။ ဒီ၊ ဋ္ဌ၊ ၁။ ၁၆၄။

ယထာဝိဓာနဝိဟိတေန-အကြင်အကြင် အစီအရင်ဖြင့် စီရင်အပ်သော။ ခတ္တိယကညာပုရောဟိတ သေဋ္ဌိဟိ-ခတ္တိယဇာတ်သတိုးသမီး ပုရောဟိတ် သူဌေးတို့သည်။ ရာဇာ-ကို။ (အဝသိတ္ထော-၏။ ကတ္တာ-က) ခတ္တိယာဘိသေကေန-ခတ္တိယအဘိသိက်ဖြင့်။ မုဒ္ဒနိ-ဦးထိပ်၌။

အဗျာသေကသုခန္တိစ ကိလေသဗျာသေကဝိရဟိတတ္တာ အဗျာသေကံ အသမ္ပိဿံ ပရိသုဒ္ဓံ အဓိစိတ္တသုခံ ပဋိသံဝေဒေတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၆၅။

ကိလေသဗျာသေကဝိရဟိတတ္တာ-ကိလေသာတို့ကို သွန်းလောင်းထည့်ခတ်ခြင်းမှ ကင်းသည်၏ အဖြစ်ကြောင့်။ အဗျာသေကံ-ကိလေသာတို့ကို သွန်းလောင်းထည့်ခတ်ခြင်းမရှိသော။ အသမ္ပိဿံ-ကိလေသာတို့နှင့်မရောသော။ အဓိစိတ္တသုခံ-လွန်ကဲသောစိတ်ဟူသော သမာဓိနှင့်ယှဉ်သောသုခကို။ ပဋိသံဝေဒေတိ-ခံစားရ၏။

နိသဇ္ဇာယ နိသိန္ဒကောဝ အာသနဿ ပရိမအဂါဘိမုခေါ သံသရန္တော အဘိက္ကမတိနာမ၊ ပဋိမအဂံပဒေသံ ပစ္စာသံသရန္တော ပဋိက္ကမတိနာမ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၆၅။

အာသနဿ-နေရာထိုင်ခုံ၏။ သံသရန္တော-ရွှေ့ရှားစေသော ပုဂ္ဂိုလ်သည်။ အဘိက္ကမတိနာမ-ရွှေ့တိုးသည်မည်၏။ ပစ္စာသံသရန္တော-ပြန်၍ရွှေ့ရှားသော ပုဂ္ဂိုလ်သည်။ ပဋိက္ကမတိနာမ-နောက်ဆုတ်သည်မည်၏။

တတ္ထ စ အတ္ထောတိ စေတိယဒဿနဗောဓိသံဃထေရအသုဘဒဿနာဒိဝေသန ဓမ္မတော ဝုပ္ပိ။ စေတိယံဝါ ဗောဓိဝိ ဒိသွာပိ ဟိ ဗုဒ္ဓါရမ္ပဏံ သံဃဒဿနေန သံဃာရမ္ပဏံ ပီတိ ဥပ္ပါဒေတွာ ခယဝယတော သမ္ပသန္တော အရတ္တံ ပါပုဏာတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၆၆။

စ-ဆက်။ တတ္ထ-ထို သာတ္တက သမ္ပညေဟူသောပါဠိ၌။ စေတိယဒဿနဗောဓိသံဃထေရအသုဘဒဿနာဒိဝေသန-စေတိတော်ကိုဖူးမြော်ခြင်း၊ ဗောဓိပင်ကိုဖူးမြော်ခြင်း၊ သံဃာတော်ကိုဖူးမြော်ခြင်း၊ မထေရ်ကြီး

ဆီလဏ္ဍနိကာယ (၁)

ကို ပူးမျှော်ခြင်း၊ အသုဘကိုရှုခြင်း အစရှိသည်တို့၏အစွမ်းဖြင့်။ဟိ-ချဲ့။တဒေဝ-ထိုဝိတိကိုသည်လျှင်။ခယဝယ တော-ကုန်ခြင်းပျက်ခြင်းအားဖြင့်။သမ္ပသန္တော-သုံးသပ်လတ်သော်။

ဝေဝံ သာတ္ထိပဓနတံ ပုရိသဿ မာတုဂါမာသုဘံ အသပ္ပိယံ။မာတုဂါမဿစ ပုရိသာသုဘံ အသပ္ပိယံ။သဘာဂမေဝ သပ္ပိယန္တိ ဝေဝံ သပ္ပိယပရိဂ္ဂဏှနံသပ္ပိယသမ္ပဉေနာမိ။ဒီ၊ဌ၊၁။၁၆၇။

ပန-ဆက်။သာတ္ထံ-တိုးပွားခြင်းနှင့်တကွဖြစ်သည်။သမာနမ္ပိ-သော်လည်း။ တေ-ဤအသုဘသည်။ သဘာဂမေဝ-သဘောတူသော အသုဘသည်သာ။သပ္ပိယပရိဂ္ဂဏှနံ-လျှောက်ပတ်သော အရာကိုသာ သိမ်းယူခြင်းသည်။

အညံ စေ ကမ္မဋ္ဌာနံ ဟောတိ သောပါနမူလေ ဌတွာ ဟတ္ထေန ဂဟိတဘဏှံ ဝိယတံ ဌပေတွာ ဗုဒ္ဓါရမ္ပဏံ ဝိတိ ဂဟေတွာ စေတိယဂံထံ အာရယု မဟန္တံ စေတိယံ စေ၊ တိက္ခတ္ထံ၊ ပဒကိစ္ဆံ ကတွာ စတုသု ဌာနေသု ဝန္တိတဗ္ဗံ။ ဒီ၊ဌ၊၁။၁၆၇။

အညံ-ဗုဒ္ဓါနုဿတိမှ အခြားသော။သောပါနမူလေ-စောင်းတန်းလှေခါးရင်း၌။ဂဟိတဘဏှံ-ယူအပ်သော ဘဏှာကို။ ဌပေတိဝိယ-ကဲ့သို့။ တံ-ထိုကမ္မဋ္ဌာန်းကို။ပဒကိစ္ဆံ-အရိအသေကို။

အတ္ထဇနာ စိတ္တရူပိယံ ကမ္မဋ္ဌာနသင်္ခါတံ ဂေါစရံ ဥဂ္ဂဟေတွာ ဘိက္ခာစာရဂေါစရေ တံ ဂဟေတွာဝ ဂမနံ ဂေါစရသမ္ပဉေ နာမ။ ဒီ၊ဌ၊၁။၁၆၇။

စိတ္တရူပိယံ-စိတ်ကြိုက်ဖြစ်သော။ဂေါစရံ-အာရုံကို။ဥဂ္ဂဟေတွာ-သင်ယူ၍။ဘိက္ခာစာရဂေါစရေ-ဆွမ်းခံကြရာ ရွာ၌။တံ-ထိုကမ္မဋ္ဌာန်းကို။ ဂမနံ-ကြွခြင်းသည်။

အရိယဘူမိံ ဩက္ကမိတံ အသက္ကောန္တောပိ တံ ကိလေသံ ဝိက္ခမ္ဘေတွာ ကမ္မဋ္ဌာနံ မနသိကရောန္တောဝ ဂစ္ဆတိ။န ကမ္မဋ္ဌာနဝိပုယုတ္ထေန စိတ္တေန ပါဒံ ဥဒ္ဓရတိ။ဥဒ္ဓရတိ စေ၊ ပဋိနိဝတ္တိတွာ ပုရိမပါဒေယေဝ ဝတိ။ ဒီ၊ဌ၊၁။၁၆၉။

အရိယဘူမိံ-အရိယာဘုံသို့။ ဩက္ကမိတံ-သက်ရောက်ခြင်းငှါ။ အသက္ကောန္တောပိ- မစွမ်းနိုင်ပါသော်လည်း။ဝိက္ခမ္ဘေတွာ-ခွါ၍။ကမ္မဋ္ဌာနဝိပုယုတ္ထေန-ကမ္မဋ္ဌာန်းနှင့်မယှဉ်သော။နဥဒ္ဓရတိ-မကြွမမြောက်။စေဥဒ္ဓရတိ-အကယ်၍ ထုတ်ဆောင်အံ့။ ပဋိနိဝတ္တိတွာ-ဆုတ်နစ်၍။ ပုရိမပါဒေယေဝ-ရှေးခြေ၌သာ။

“အဇ္ဇ ဘန္တေ ကတိမိ”တိ ဒိဝသံ ဝါ ဘိက္ခုဂထံနံ ဝါ ပဉ္စံ ဝါ ပုစ္ဆိတော ပန ဥဒကံ ဂိလိတွာ အာရောဓေတိ။ သစေ ဒိဝသာဒီနိ ပုစ္ဆိကာ န ဟောန္တိ၊ နိက္ခမနဝေလာယ ဂါမဒ္ဓါရေ နိဋ္ဌဘိတွာဝ ယာတိ။ ဒီ၊ဌ၊၁။၁၇၀။

ကတိမိ-အဘယ်တိတို့၏ ပြည့်ကြောင်းပါနည်း။ဂိလိတွာ-မျိုးရ၍။ ပုစ္ဆိကာ-မေးသူတို့သည်။ နိက္ခမနဝေလာယ-ရွာမှထွက်ရာအခါ၌။ နိဋ္ဌဘိတွာဝ-တွေး၍သာလျှင်။ ယာတိ-သွား၏။

သုသမ္ပဋ္ဌံ စေတိယဂံထံဗောဓိယဂံထံ၊ သုနိက္ခိတ္တာ သမ္ပဇ္ဇနိယော၊ သုပဋ္ဌဝိတံ ပါနီယံ ပရိဘောဇနီယန္တိ။ ဒီ၊ဌ၊၁။၁၇၁။

စေတိယဂံထံဗောဓိယဂံထံ-စေတိယင်ပြင်၊ဗောဓိယင်ပြင်ကို။ သုသမ္ပဋ္ဌံ-ကောင်းစွာတံမြက်လှ အပ်၏။ သမ္ပဇ္ဇနိယော-တံမြက်စည်းတို့ကို။သုနိက္ခိတ္တာ- ကောင်းစာထားအပ်၏။ပါနီယံ-သောက်ရေကိုလည်းကောင်း။ ပရိဘောဇနီယံ-သုံးစံရကိုလည်းကောင်း။သုပဋ္ဌဝိတံ-ကောင်းစွာတည်ထားအပ်၏။(တုလျက်+လိင်္ဂတံ ဖြစ်၍ ပကတိ+ဝိကတိ၊နိယမာနိယံမ မေးနိုင်ပါသည်။)ဘိက္ခုဟိ-တို့သည်။ (ကြိယာပုဒ်တို့၏ ကတ္တာ) ဣတိ-သို့။ အာဟ။ (ကြိယာထည့်)

သန္တိက္ခေပနေ ပဝတ္တာ သန္တိရမ္ပနံ န ပါပထာတိ။တတ္ထ တတ္ထေဝ ပဗ္ဗပဗ္ဗံ သန္တိသန္တိ ဩမိဩမိ ဟုတွာ တတ္ထံ ကပါလေ ပက္ခိတ္တတိလ္လာနိဝိယ ပဋ္ဌာပဋ္ဌာယန္တာ ဘိဇ္ဇန္တိ။ ဒီ၊ဌ၊၁။၁၇၂။

သန္တိက္ခေပနေ-တည်ရာအပြင်ဝယ် ခြေကိုကောင်းစွာချရာခဏ၌။ပဝတ္တာ-ရှုပါရူပမောတို့သည်။ သန္တိရမ္ပနံ-ကောင်းစွာချုပ်ခြင်းသို့။တတ္ထတတ္ထေဝ-ထိုထိုဥဒ္ဓါရဏ အစရှိသောခဏ၌ပင်။ပဗ္ဗပဗ္ဗံ-တစ်ဆစ်စီ တစ်ဆစ်စီ။

စဉ်း ဖျဉ်း (ဖွန် နဉ်း) ညီ စေ နက် စေး လေ

သန္တိသန္တိ-တစ်စပ်စီ တစ်စပ်စီ။ သြဗိသြဗိ-တစ်ပိုင်းစီ တစ်ပိုင်းစီ။ တတ္တကပါလေ-ခြစ်ခြစ်ပူသော အိုးခင်း၌။ ပက္ခိတ္တတိလာနိဝိယ-နှမ်းအိုးခင်း၌ ထည့်အပ်သော နှမ်းတို့ပဲ့သို့။ ပဋပဋ္ဌာယန္တာ-ပဋပဋ္ဌဟု အသံပြုကုန် သကဲ့သို့ ဖြစ်၍။

အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။

အဝိစိမနသမ္ပန္နော၊ နဒိသောတောဝံ ဝတ္တတိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၇၃။

အဝိစိ-အကြားမရှိပဲ။ အနုသမ္ပန္နော-အဖန်ဖန်စပ်နေသော ရုပ်နာမ်အစဉ်သည်။ နဒိသောတောဝိယ-မြစ်ရေ အယဉ်ကဲ့သို့။

တာနိ ဣဓ န ဂဟိတာနိ။ သာရုပ္ပဝသေန ပန ဣမာနေဝ ဒွေ ဂဟိတာနိ၊ ဣမိနာ ဝါ မုခေန သဗ္ဗာနိဝိ တာနိ ဂဟိတာနေဝါတိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၇၃။

တာနိ-ထိုသြလောကီတ ဥလ္လောကီတ အပလောကီတတို့ကို။ ဣဓ-ဤသမ္ပဇ္ဇညအရာ၌။ ဘဂဝတာ-သည်။ န ဂဟိတာနိ။ ဣမာနေဝ-ဤအာလောကီတ ပိလောကီတတို့ကိုသာ။ ဘဂဝတာ။ ဂဟိတာနိ။ ဣမိနာ မုခေန-ဤအဦးပဓာနဖြစ်သော အာလောကီတ ပိလောကီတဖြင့်။ တာနိ-ထိုသြလောကီတ ဥလ္လောကီတ အဝလောကီတတို့ကို။

ဣတိ စိတ္တကိရိယဝါယောဓာတုပိပ္ပါရဝသေန ဟေဋ္ဌိမံ အက္ခိဒလံ အဓော သီဒတိ။ ဥပရိမံ ဥဒ္ဓံ လဇယေတိ။ ကောစိ ယန္တကေန ဝိဝရန္တောနာမ နတ္ထိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၇၄။

အက္ခိဒလံ-ပျက်ဆုံးကို။ သီဒတိ-နှစ်မြှုပ်သကဲ့သို့ဖြစ်၏။ ဝါလဇယေတိ-ခုန်သကဲ့သို့ဖြစ်၏။ ကောစိ-တစ်စုံ တစ်ယောက်သည်။ ယန္တေန-ယန္တရားဖြင့်။ ဝိဝရန္တောနာမ-ဖွင့်ခြင်းမည်သည်။

တတြိကော ဒဟရော ဟတ္ထိ ဖသာရေန္တော ကာယသံသဂ္ဂံ ပတွာ တေနေဝ ကာရဏေန ဂိဟိ ဇာတော။ ဒိ၊ ဋ္ဌ၊ ၁။ ၁၇၅။

တတြိ-ထိုရဟန်းငယ်တို့တွင်။ ပသာရေရန္တော-ဆန်တန်းလသော်။ ကာယသံသဂ္ဂံ-ကိုယ်ဖြင့်နီနောခြင်း သို့။ တေနေဝကာရဏေန-ထိုကာယသံသဂ္ဂဟူသော အကြောင်းကြောင့်ပင်။

အပရော ဝဗ္ဗိကေ ပသာရေသိ၊ သော အာသီဝိသေန ဒဋ္ဌော။ အပရော ဝိဝရကုဋိဏ္ဍကေ ပသာရေသိ၊ တံ မဏိသပေါ၊ ခံသိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၇၆။

ဝဗ္ဗိကေ-တောင်ပို၌။ ပသာရေသိ-ဆန်မိပြီ။ သော-ထိုရဟန်းကို။ အာသီဝိသေန-လျင်သောအဆိပ် ရှိသော မြွေသည်။ ဒဋ္ဌော-ကိုက်အပ်ပြီ။ ဝိဝရကုဋိဏ္ဍကေ-သင်္ကန်းကျောင်း၏ဒုတ်တန်းငယ်၌။ တံ-ထိုရဟန်းကို။ မဏိသပေါ-မဏိမည်သောမြွေသည်။ ခံသိ-ကိုက်ပြီ။

အပ္ပန္နရေ အတ္တာနာမ ကောစိ သပိဇ္ဇေန္တော ဝါ ပသာရေန္တော ဝါ နတ္ထိ။ ဝုတ္တပ္ပကာရစိတ္တကိရိယ ဝါယောဓာတုပိပ္ပါရေန ပန သုတ္တာကပုနဝသေန ဒါရုယန္တဿ ဟတ္ထပါဒလဋ္ဌနံ ဝိယ သမိဉ္ဇနပသာရဏံ ဟောတိတိ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၇၇။

အပ္ပန္နရေ-ကိုယ်တွင်း၌။ သပိဉ္ဇေန္တောဝါ-ကွေးတတ်သော်လည်းကောင်း။ ပသာရေန္တောဝါ-ဆန်ထုတ် သော်။ ကောစိ အတ္တာ နတ္ထိ။ ဝုတ္တပ္ပကာရစိတ္တကိရိယဝါယောဓာတုပိပ္ပါရေန-ဆိုအပ်ပြီးသော အပြားရှိသော စိတ်အမှုအရာ ဝါယောဓာတ်၏ လှုပ်ရှားခြင်းကြောင့်။ သပိဉ္ဇနပသာရဏံ-ကွေးခြင်းဆန့်ခြင်းသည်။ ဟောတိ။ ကိဝိဝ- သုတ္တာကပုနဝသေန-ချည်ကြိုးကို ဆွဲဆန့်ခြင်း၏ အစွမ်းဖြင့်။ ဒါရုယန္တဿ-သစ်သားရုပ်၏။ ဟတ္ထပါဒ လဋ္ဌနံဝိယ- လက်ခြေတို့၏ မြူးတူးခြင်းကဲ့သို့တည်း။

ဓာတုယောဝံ သမူဟံ ပဋိစ္စာဒေန္တိ ပဋဝိလောတိကာယ ပေါတ္တကရူပပဋိစ္စာဒနေဝိယ။ တသ္မာ နေဝ သုန္ဓရံ စိဝရံ လာဘိတွာ သောမနဿံ ကာတမ္ပံ၊ န သုန္ဓရံ လာဘိတွာ ဒေါမနဿံ။ ဒိ၊ ဋ္ဌ၊ ၁။ ၁၇၈။

ဓာတုယောဝံ-ဓာတ်တတ်တို့သည်သာလျှင်။ ဓာတုသမူဟံ-ဓာတ်အပေါင်းကို။ ပဋိစ္စာဒေန္တိ-ဖုံးလွှမ်းစေ

သီလဏှန်စာစဉ် (၁)

ကြကုန်၏။ ပဋ္ဌပိလောတိကာယ-အဝတ်ဝိုင်းဖြင့်။ ပေါတ္တကရူပပဋိစ္စာဒနေဝိယ-ယမင်းရုပ်ကိုဖုံးလွှမ်းခြင်း၌ကဲ့သို့ တည်း။

နာဂဝဗ္ဗိကစေတီယရက္ခာဒိသု ဟိ ကေစိ မာလာဂန္ဓရူပဝတ္ထာဒိဟိ သက္ကာရံ ကရောန္တိ
ကေစိ ဂူထမုတ္တကဒုမဒဏ္ဍာသတ္တပ္ပဟာရာဒိဟိ အသက္ကာရံ။ ဒီ၊ ဌ၊ ၁။ ၁၄၇။

နာဂဝဗ္ဗိကစေတီယရက္ခာဒိသု-နဂါးတို့၏နေရာ တောင်ပို စေတီ သစ်ပင်အစရှိသည်တို့၌။ မာလာဂန္ဓ ရူပဝတ္ထာဒိဟိ-ပန်းနံ့သာ၊ အနိုး၊ အဝတ်အစရှိသည်တို့ဖြင့်။ ဂူထမုတ္တကဒုမဒဏ္ဍာသတ္တပ္ပဟာရာဒိဟိ-ကျင်ကြီးကျင် ငယ် ရွံညှန် ဒုတ် ဓား စသောလက်နက်တို့ဖြင့် ပုတ်ခတ်ခြင်းအစရှိသည်တို့ဖြင့်။ အသက္ကာရံ-မရှိသော မလေးစား မှုကို။ ကရောန္တိ။

ကိသဒုဗ္ဗလသရီရဿ ပန ဂရူပတ္တော အသပ္ပိယော၊ ယဿကဿစိ စတုပဉ္စဂဏ္ဍိကာဟတော
ဒဗ္ဗိသော ဓနိယော အသပ္ပိယောဝ။ ဒုဒ္ဓေါတပတ္တောပိ န ဝဇ္ဇတိ။ ဒီ၊ ဌ၊ ၁။ ၁၄၈။

ပန-ကာ။ ကိသဒုဗ္ဗလသရီရဿ-ကြုံလိုသောကိုယ်ရှိသောရဟန်း အားမရှိသောကိုယ်ရှိသောရဟန်း အား။ ယဿကဿစိ-အမှတ်မထားတပါးပေးသောရဟန်းအား။ စတုပဉ္စဂဏ္ဍိကာဟတော-ဖွဲ့တုပ်အပ်သော လေးဖွဲ့ငါးဖွဲ့ရှိသော။ ဒုဗ္ဗိသောဓနိယော-ခဲယင်းသဖြင့်ဆေးကြောသူတ်သင်ထိုက်သောသပိတ်သည်။ ဒုဒ္ဓေါတ ပတ္တောပိ-မစင်မကြယ် ဆေးကြောအပ်သော သပိတ်သည်လည်း။

တေ ကျေသံ ဝဏမတ္တစောဠကာနိစေဝ ကပါလာဒိဟိစ နာသဇ္ဇာနိ ဥပနာမေန္တိ တတ္ထ
စောဠကာနိပိ ကေသဗ္ဗိ သဏ္ဍာနိ၊ ကေသဗ္ဗိ ထူလာနိ ပါပုဏန္တိ။ ဒီ၊ ဌ၊ ၁။ ၁၄၉။

တေ-ထိုယောက်ျားတို့သည်။ တေသံ-ထိုကိုးကွယ်ရာမဲ့သောလူတို့၏။ ဝဏမတ္တစောဠကာနိစေဝ-အနာ အတိုင်းအရည်ရှိသော အဝတ်တို့ကိုလည်းကောင်း။ ကပါလာဒိဟိစ-အိုးခြမ်းကဲ့အစရှိသည်တို့ဖြင့်လည်း။ ဥပနာမေန္တိ-အနီးသို့ ညွတ်စေကုန်၏။ တတ္ထ-ထိုသို့ညွတ်စေရ၌။ ကေသဗ္ဗိ-အချို့သောသူနာတို့အတွက်။ သဏ္ဍာ နိ-သိမ်မွေ့သော အဝတ်တို့သည်။ ထူလာနိ-ထူထဲကြမ်းတမ်းသော အဝတ်တို့သည်။

တတ္ထ အဂ္ဂဇိဝါယ တနကခေဠော မူလဇိဝါယ ဗဟလခေဠော မက္ခေတိ။ တံ ဟေဋ္ဌာဒန္တညဒုက္ခ
လေ ဇိဝါဟတ္ထပရိဝတ္တကံ ခေဠောဒကေန တေမိတံ ဥပရိဒန္တမုသလသဉ္စတ္ထိတံ ကောစိ
ကဠေုနာဝါ ဒဗ္ဗိယာဝါ အန္တော ပဝေသန္တော နာမ နတ္ထိ။ ဒီ၊ ဌ၊ ၁။ ၁၅၀။

တတ္ထ-ထိုခံတွင်းထဲ၌။ (ဘာဠိ) တတ္ထ-ထိုလက်ကိစ္စကိုပြီးစေလတ်သော်။ ဝါ-ထိုလက်ကိစ္စကိုပြီးစေခြင်း ကြောင့်။ (ဋီသစ်) အဂ္ဂဇိဝါယ-လျှာဖျားဖြင့်။ တနကခေဠော-ကျသောတံတွေးသည်လည်းကောင်း။ ဗဟလခေ ဠော-ဖြစ်သောတံတွေးသည်လည်းကောင်း။ အာလောပံ-ဆွမ်းလုပ်ကို။ (ထည့်) ဟေဋ္ဌာဒန္တညဒုက္ခလေ-အောက်သွား တည်း ဟူသောဆုံငယ်၌။ ဇိဝါဟတ္ထပရိဝတ္တကံ-လျှာတည်းဟူသောလက်သည် ထက်ဝန်းကျင်ပြန်လည်စေ အပ်သော။ ခေဠောဒကေန-တံတွေးတည်းဟူသောရေသည်။ တေမိတံ-စွတ်စိုစေအပ်သော။ ဥပရိဒန္တမုသလ သဉ္စတ္ထိတံ-အထက်သွားတည်းဟူသောကျည်ပွေသည် ကောင်းစွာကျိတ်ခြေအပ်ပြီးသော။ တံ-ကိုဆွမ်းလုပ်ကို။ ကဠေုနာဝါ-ယောက်ျားဖြင့်သော်လည်းကောင်း။ ဒဗ္ဗိယာဝါ-ယောင်းမဖြင့်သော်လည်း ကောင်း။ အန္တော- ခံတွင်း၏အတွင်းသို့။

အာလောပကရဏံ အာလောပဥဒ္ဓါရဏံ မုဝရိဝရဏဉ္စ ဟောတိ၊ န ကောစိ ကုဗ္ဗိကာယ
ယန္တကေနဝါ ဟနကဗ္ဗိနိ ဝိဝရတိ။ ဒီ၊ ဌ၊ ၁။ ၁၅၁။

အာလောပကရဏံ-ဆွမ်းလုပ်ကိုပြုခြင်းသည်လည်းကောင်း။ အာလောပဥဒ္ဓါရဏံ-ဆွမ်းလုပ်ကိုဆောင် ခြင်းသည်လည်းကောင်း။ မုဝရိဝရဏံ-ပါးစပ်ကိုဖွင့်ခြင်းသည်လည်းကောင်း။ ကုဗ္ဗိကာယ-သံကောက်ဖြင့်သော် လည်းကောင်း။ ယန္တကေနဝါ-ယန္တယားစက်ဖြင့်သော်လည်းကောင်း။ ဟနကဗ္ဗိနိ-မေးရိုးတို့ကို။ နဝိဝရတိ-မဖွင့်။

စိတ္တကိရိယဝါယောဓာတုပိပ္ပါရေနေဝ အာလောပဿ မုခေ ဌပနံ၊ ဥပရိဒန္တာနံ မုသလကိစ္စသာ
ဝေနံ၊ ဟေဋ္ဌိမဒန္တနံ ဥဒုက္ခလကိစ္စသာဝေနံ ဇိဝါယ ဟတ္ထကိစ္စသာဝေနံ ဟောတိ။ ဒီ၊ ဌ၊ ၁။ ၁၅၂။

စဉ်း ဖျဉ်း (ဖွန် နည်း) ညီ စေ နက် ဖေး ဇော

ဥပရိဒန္တာနံ-သွားတို့၏အထက်၌။ မုသလကိစ္စသာဓနံ-ကျည်ပွေကိစ္စကို ပြီးစေခြင်းကိုလည်းကောင်း။
ဥဒကွလကိစ္စသာဓနံ-ဆုံငယ်ကိစ္စကို ပြီးစေခြင်းသည်လည်းကောင်း။

တတ္ထ ပတ္တကာလေ ဥစ္စာရပဿာဝံ အကရောန္တဿ သကလသရိရတော သေဒါ မုစ္ဆန္တိ
အက္ခိနိ ဘဒ္ဒမန္တိ စိတ္တံ န ဧကဂ္ဂံ ဟောတိ၊ အညေစ ရောဂါ ဥပ္ပုစ္ဆန္တိ။ ဒီ၊ ဋ၊ ၁။ ၁၈၀။

တတ္ထ-ထိုကျပ်ကြီးကျင်ငယ်ကိစ္စနှင့်ရ၍၊ ဥစ္စာရပဿာဝံ-ကျပ်ကြီးကျင်ငယ်ကို၊ သေဒါ-ချွေးတို့သည်။ မုစ္ဆန္တိ-
စွန့်ကုန်၏။ အက္ခိနိ-မျက်လုံးတို့သည်။ ဘဒ္ဒန္တိ-ချာချာလည်ကုန်၏။ အညေ-ချွေးထွက်ခြင်းစသည်မှ အခြား
ကုန်ဖြစ်သော။

ယထာ ဝါ ပန ပက္ခေ ဂဏ္ဍော ဂဏ္ဍဘောဒေန ပုဗ္ဗလောဟိတံ အကာမတာယ နိက္ခမတိ၊
ယထာစ အတိဘရိတာ ဥဒကဘာနော ဥဒကံ အကာမတာယ နိက္ခမတိ၊ ဝေ ပက္ကာသယ
မုတ္တဝတ္တိသု သန္နိစိတာ ဥစ္စာရပဿာဝါ ဝါယုဝေဂသမုပ္ပိဋိတာ အကာမတာယပိ နိက္ခမန္တိ။
ဒီ၊ ဋ၊ ၁။ ၁၈၀။

ဂဏ္ဍော-မြင်းဖုအနာသည်။ ပက္ခေ-မှည့်ရင့်လတ်သော်။ ဂဏ္ဍဘောဒေန-မြင်းဖုအနာ၏ ပေါက်ကွဲခြင်း
ကြောင့်။ ပုဗ္ဗလောဟိတံ-ပြည်သွေးသည်။ အကာမတာယ-အလိုမရှိသည်၏အဖြစ်ဖြင့်။ အတိဘရိတာ-အလွန်ပြည့်
လွန်းသော။ ပက္ကာသယ-မုတ္တဝတ္တိသု-အစာကျက်အိမ် ကျင်ငယ်၏တည်ရာ ဆီးအိမ်တို့၌။ သန္နိစိတာ-စုဝေးတည်
နေကုန်သော။ ဝါယုဝေဂသမုပ္ပိဋိကာ-ဝါယောဓာတ်၏အဟုန်သည် ထက်ဝန်းကျင်အောက်သို့ နှိပ်ချအပ်ကုန်
သည်။ ဝါ-နှိပ်စက်အပ်ကုန်သည်။ ဟုတ္တာ-၍။ ဝါ-ခြင်းကြောင့်။

ဣဒံ ဂိလာနာနံ ဣဒံ အပ္ပလာဘိနံ ဟောတူ”တိ ဒေတွာ တေသံ ပုရာဏစီဝရံဝါ သင်္ကာရက္ခဏာဒိ
တော ဝါ နန္ဒကာနိ ဥပ္ပိနိတ္တာ ဒေတဟိ သယံဇိ ကတွာ ဓာရေန္တောပိ သန္တုဋ္ဌောဝ ဟောတိ။

ဒီ၊ ဋ၊ ၁။ ၁၈၁။

ဣဒံ-ဤသက်န်းသည်။ ဂိလာနာနံ-ဂိလာနတို့အတွက်။ (ဟောတူ) အပ္ပလာဘိနံ-နည်းသောလတ်
ရိသောရဟန်းတို့အတွက်။ တေသံ-ထိုထေရ် အစရှိသောပုဂ္ဂိုလ်တို့၏။ သင်္ကာရက္ခဏာဒိတော-အမှိုက်ပုံအစရှိသော
အရပ်မှ။ နန္ဒကာနိ-အဖျားအနားမရှိအောင် စုတ်ပြတ်နေသောအဝတ်တို့ကို။ တေဟိ-ထိုအဝတ်တို့ဖြင့်။ သယံ
ဇိ-သက်န်းကြီးကို။

ကိရိယမယစိတ္တာနန္တိ အပဝတ္တံ သုတ္တံ နာမ၊ ပဝတ္တံ ဇာဂရိတံ နာမ၊ ဒီ၊ ဋ၊ ၁။ ၁၈၁။

ကိရိယမယစိတ္တာနံ-ကိုယ်နှုတ်စိတ်တို့၏ အမူအရာကြိယာကို ဖြစ်စေတတ်ကုန်သော မနောဒွါရိကဇော
စိတ်တို့၏။ ဝါ-အာဝဇ္ဇန်းခွေး၏ ကိစ္စဟူသောကြိယာသည် ပြုအပ်ကုန်သော ဆဒ္ဓါရိကဝိပိစိတ်တို့၏။ နိဒ္ဒေါက္ကမန
ကာလေ-အိပ်ပျော်ခြင်းသို့ သက်ရောက်ရာအခါ၌။

အာဟာရံ ဂဟေတွာ ဘုဂ္ဂနကာလေ ကုစ္ဆိပရိဟာရကော။ ပူဝံဝါ ဖလံဝါ ဝိရိတ္တော ခါဒနကာလေ
ကုစ္ဆိပရိဟာရကော။ ဒီ၊ ဋ၊ ၁။ ၁၈၅။

ပတ္တောပိ-သည်လည်း။ (ရေပကတိကတ္တာ) ကုစ္ဆိပရိဟာရကော-ဝမ်းကို ဆောင်သည်။ သူစိပိ-အပ်သည်
လည်း။ (နောက်ပကတိကတ္တာ) ပူဝံဝါ-မုန့်ကိုသော်လည်းကောင်း။ ဝိရိတ္တော-ထိုးဖောက်၍။

ဧတေသု စ အဋ္ဌပရိက္ခာရိကောဝ သန္တုဋ္ဌော၊ ဣတရေ အသန္တုဋ္ဌာ မဟိစ္ဆာ မဟာဘာရာတိ
န ဝတ္တဗ္ဗာ။ ဧတေပိ ဟိ အပ္ပိစ္ဆာဝ သန္တုဋ္ဌာဝ သုဘရာဝ သလ္လဟကဝုတ္တိနောဝ၊ ဘဂဝါ ပန
နယိမံ သုတ္တံ ဣတသံ ဝသေန ကထေသိ။ ဒီ၊ ဋ၊ ၁။ ၁၈၅။

ဧတေသု-ဤအဋ္ဌပရိက္ခာရိက အစရှိသောရဟန်းတို့တွင်။ ဣတရေ-အဋ္ဌပရိက္ခာရိကရဟန်းမှအခြား
သော နဝပရိက္ခာရိက အစရှိသောရဟန်းတို့သည်။ မဟိစ္ဆာ-များသောအလိုရှိကုန်၏။ မဟာဘာရာ-များသော
ဝန်ရှိကုန်၏။ ဧတေပိ-ဤနဝပရိက္ခာရိက အစရှိသောရဟန်းတို့သည်လည်း။ သလ္လဟကဝုတ္တိနောဝ-ပေါ့ပါးသော
အသက်မွေးခြင်းရှိကုန်သည်သာ။ ဣမသုတ္တံ-ဤသာမညဖလသုတ်တော်ကို။ တေသံ-ထိုနဝပရိက္ခာရိက အစ

သီလဏှန်စာစဉ် (၁)

ရှိသောရဟန်းတို့၏။

သော ဖိယာ မုတ္တော သရောဝိယ ယုထာ အပက္ကန္တော မဒဟတ္ထိဝိယစ ဣစ္ဆိတိစ္ဆိတံ
သေနာသနံ ဝနသဏှံ ရုက္ခမူလံ ဝနပဗ္ဗာရံ ပရိဘူဝုန္တော ဝေကာဝ တိဋ္ဌတိဒါဌ၊၁။၁၈၆။

သော-ထိုရဟန်းသည်။ ဖိယာ-လေးညှို့မှ။ မုတ္တော-လွတ်သော။ သရောဝိယ-မြားကဲ့သို့လည်းကောင်း။
ယုထာ-ဆင်အပေါင်းမှ။ မဒဟတ္ထိဝိယစ-အမှန်ယစ်သော ဆင်သည်ကဲ့သို့လည်းကောင်း။ ဣစ္ဆိတိစ္ဆိတံ-အလိုရှိအပ်
ရာအလိုရှိအပ်ရာ။ ဝနသဏှံ-တောအုပ်ကိုလည်းကောင်း။ ရုက္ခမူလံ-သစ်ပင်၏အနီးအောက်ကိုလည်းကောင်း။
ဝနပဗ္ဗာရံ-တော၌ရှိသော တောင်ဝှမ်းကိုလည်းကောင်း။

သကုဏာနာမ “အသုကသ္မိံ ပဒေသေ ရုက္ခော ပဋိပက္ကဗလော”တိ ဥတ္တာ နာနာဒိသာတိ
အာဂန္တာ နပပတ္တတုဏ္ဍာဒိဟိ တဿ ဖလောနိ ဝိဇ္ဇန္တာ ဝိရုန္တာ ခါဒန္တိ။ ဒါဌ၊၁။၁၈၆။

ပရိပက္ကဗလော-ထက်ဝန်းကျင်မှည့်သော အသီးရှိ၏။ နပပတ္တတုဏ္ဍာဒိဟိ-ခြေသည်း အတောင် နှုတ်သီး
အစရှိသည်တို့ဖြင့်။ တဿ-ထိုသစ်ပင်၏။ ဝိဇ္ဇန္တာ-ထိုးဆွကုန်လျက်။ ဝိရုန္တာ-ခါထွက်ကုန်လျက်။

“ဣဒံ အဇ္ဇတနာယ၊ ဣဒံ သွာတနာယ ဘဝိဿတိ”တိ တေသံ န ဟောတိ။ ဖလေ ပန
ဒီဏေ နေဝ ရုက္ခဿ အာရက္ခံ ဌပန္နိန တတ္ထ ပတ္တဝါ နနံဝါ တုဏှံဝါ ဌပန္နိဒါဌ၊၁။၁၈၆။

ဣဒံ-ဤအသီးသည်။ အဇ္ဇတနာယ-ယနေ၌ဖြစ်သောစားဖို့အကျိုးငှါ။ (ဘဝိဿတိ)သွာတနာယ-နက်
ဖန်၌ဖြစ်သော စားဖို့အကျိုးငှါ။ တေသံ-ထိုငှက်တို့၏။ ဝိဇ္ဇန္တာ-အကြသည်။ (ထည့်) ပန-ဆက်။ ဖလေ-အသီးသည်။
ဒီဏေ-ကုန်သော်။ တတ္ထ-ထိုသစ်ပင်၌။ နနံဝါ-လက်သည်းခြေသည်းတို့ကိုသော်လည်းကောင်း။ တုဏှံဝါ-
နှုတ်သီးကိုသော်လည်းကောင်း။

သော ဟိ အတ္တနော သီလံ ပစ္စဝေက္ခန္တော ကိဉ္စိ ကာဠကံဝါ တိလကံဝါ အပဿန္တော
ဝိတိ ဥပ္ပါဒေတွာ ဓယဝယတော သမ္ပသန္တော အရိယဘူမိံ ဩက္ကမတိ။ ဒါဌ၊၁။၁၈၇။

ဟိ-မှန်။ သော-ထိုရဟန်းသည်။ ကာဠကံဝါ-အမဲကွက်ကိုသော်လည်းကောင်း။ ဝါ-အမဲကွက်နှင့်
တူသော ရုန့်ရင်းသော အပြစ်ကိုသော်လည်းကောင်း။ တိလကံဝါ-မဲ့ပြောက်ကိုသော်လည်းကောင်း။ ဝါ-မဲ့ပြောက်
နှင့်တူသော သိမ်မွေ့သော အပြစ်ကိုသော်လည်းကောင်း။ တံ-ထိုပိတိကို။ အရိယဘူမိံ-အရိယာတို့၏နယ်မြေသို့။

အရညေ အဝိဝတ္တာ ဒေဝတာ အတ္တမနာ ဝဏှံ ဘထန္တိ။ ဣတိဿ ဥဒကေ ပက္ခိတ္တတေလဗိန္ဒု၊
ဝိယ ယသော ဝိတ္တာရိကော ဟောတိ။ ဒါဌ၊၁။၁၈၇။

အဝိဝတ္တာ-ဖိုးအုပ်၌နေကုန်သော။ အတ္တမနာ-မိမိစိတ်ရှိကုန်သည်။ ဝါ-ဝမ်းမြောက်ကြကုန်သည်။ အဿ-
ထိုရဟန်း၏။ ပက္ခိတ္တတေလဗိန္ဒု-ဝိယ-ထည့်အပ်သောဆီပေါက်ကဲ့သို့။ ယသော-အကျော်အစောသည်။

တတ္ထ ဟိ ဥဒကသောဏှိသု ဥဒကကိစ္စံ ကတွာ သိတာယ ရုက္ခတ္တာယာယ နိသိန္ဓဿ နာနာ
ဒိသာသု ခါယမာနာသု သိတေန ဝါတေန ဝိဖိယမာနဿ စိတ္တံ ကောဂ္ဂံဟောတိ။ ဒါဌ၊၁။၁၈၈။

ဟိ-ချဲ့။ တတ္ထ-ထိုရုက္ခမူလ ပဗ္ဗတတို့၌။ ဥဒကသောဏှိသု-ရေအိုင်တို့၌။ ရုက္ခတ္တာယာယ-သစ်ပင်ရိပ်၌။
နာနာဒိသာသု-အမျိုးမျိုးသော အရပ်ဆယ်မျက်နှာတို့သည်။ ခါယမာနာသု-ထင်ရှားကုန်လတ်သော်။ ဝိဖိယ
မာနဿ-ယပ်ခပ်အပ်သည်ဖြစ်၍။

တတ္ထ ဟိ ရဇတပဋ္ဌသဒိသာ ဝါလိကာ ဟောတိ။ မတ္တကေ မဏိဝိတာနံဝိယ ဝနဂဟနံ မဏိ
ခန္ဓသဒိသံ ဥဒကံ သန္ဓတိ။ ဝေရူပံ ကန္ဓရံ ဩရုယု ပါနိယံ ပိဝိတွာ ဂတ္တာနိ သိတာနိ
ကတွာ ဝါလိကံ ဥဿာပေတွာ ပံသုကူလစိဝရံ ပညပေတွာ နိသိန္ဓဿ သမထေဓမ္မံ ကရော
တော စိတ္တံ ကောဂ္ဂံ ဟောတိ။ ဒါဌ၊၁။၁၈၈။

ဟိ-ချဲ့။ တတ္ထ-ထိုချောက်၌။ ရဇတပဋ္ဌသဒိသာ-ဋ္ဌေပြားနှင့်တူသော။ ဝါလိကာ-သံသည်။ မတ္တကေ-
ချောက်၏ အထက်၌။ မဏိဝိတာနံဝိယ-ပတ္တမြားမိမာန်ကဲ့သို့။ ဝနဂဟနံ-တောပိတ်ပေါင်းသည်။ မဏိခန္ဓသဒိသံ-
ပတ္တမြားတုံးနှင့်တူသော။ ကန္ဓရံ-မွေ့လျော်ဖွယ်ချောက်သို့။ ဩရုယု-သက်ဆင်း၍။ ဂတ္တာနိ-ကိုယ်တို့ကို။ သိတာနိ-

ဧည့် ဖျဉ်း (ဖွန် နုဉ်း) ညီ ဝေ နက် ထေး လေ

အေးသည်တို့ကို။ ဥဿာပေတွာ-ဝုဉ်း။ (ဝေါ) ဝါ-အထက်သို့တက်စေ၍။ (သဒ္ဒ)

မဟာပလာထပုဉ္ဇတော ဟိ ပလာလံ နိက္ကပိတွာ ပဗ္ဗာရလေထသဒိသေ အာလယေ ကရောန္တိ ဂစ္ဆန္တဒိနန္တိ ဥပရိ ပလာလံ ပက္ခိပိတွာ ဟေဋ္ဌာ နိသိန္ဒာ သမထေမ္ပံ ကရောန္တိ။ တံ သဒ္ဓာယေတံ ဝုတ္တံ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၈၈။

ဟိ-ချေ။ မဟာပလာထပုဉ္ဇတော-ကောက်ရိုးပုံကြီးမှ။ နိက္ကပိတွာ-ဆွဲထုတ်၍။ ပဗ္ဗာရလေထသဒိသေ-တောင်ဝှမ်းနှင့်တူ လှိုင်နှင့်တူကုန်သော။ အာလယေ-နေရာတို့ကို။ ဂစ္ဆန္တဒိနန္တိ-ချုပ်ပိတ်ပေါင်း အစရှိသည်တို့၏ လည်း။ တံ-ထိုနှစ်မျိုးသော ကောက်ရိုးစုကို။ ဝေ-ဤပလာထပုဉ္ဇဟူသော စကားတို့။ ၁၈၈ဝတော။ ဝုတ္တံ။

အဘိဇ္ဈ လောကေတိ ဇတ္ထ လုဇနပလုဇနဋ္ဌေန ပဉ္စပါဒါနက္ခန္ဓာ လောကော။ တသ္မာ ပဉ္စသု ဥပါဒါနက္ခန္ဓာသု ရာဂံ ပဟာယ ကာမစ္ဆန္တံ ဝိက္ခမ္ဘေတွာတိ အယမေတ္ထတ္ထော။ ဒီ၊ ဋ္ဌ၊ ၁။ ၁၈၉။

လုဇနပလုဇနဋ္ဌေန-ပျက်တတ် အပြားအားဖြင့် ပျက်တတ်သည်၏အဖြစ်ဟူသော အနက်ကြောင့်။ ဇတ္ထ-ဤအဘိဇ္ဈလောကဟူသောပါဠိ၌။ ပဉ္စပါဒါနက္ခန္ဓာ- ငါးပါးကုန်သောဥပါဒါနက္ခန္ဓာတို့သည်။

ပုဉ္ဏိ ကရေယျာတိ ဝိဂတန္တံ ကရေယျ။ ယထာ တေသံ ကာကထိကမတ္ထောပိ ပရိယန္တောနာမ နာဝသီဿတိ။ ဝေံ ကရေယျ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၉၀။

ဝိဂတန္တံ-ကင်းသောအကြွင်းအကျန်ရှိသည်ကို။ ယထာ-ဖြင့်။ ကရောန္တေ-ပြုလသော်။ တေသံ-ထိုကြွေးမြီး တို့၏။ ကာကထိကမတ္ထောပိ-တစ်ပြား၏ လေးဖိုတစ်ဖို အတိုင်းအရှည်ရှိသည်လည်းဖြစ်သော။ ဝါ-တစ်ချင်းရှေး အတိုင်းအရှည် ရှိသည်လည်းဖြစ်သော။ ပရိယန္တောနာမ-အဆုံးအပိုင်းအခြားမည်သည်။ နာဝသီဿတိ-မကြွင်း ကျန်လတ်။

ယထာ ပန ဝိတ္တရောဂါတုရော မရသက္ကာရာဒိသုပိ ဒိန္နေသု ဝိတ္တရောဂါတုရတာယ တေသံ ရသံ န ဝိန္နတိ။ “တိတ္ထကံ တိတ္ထကံ”န္တိ ဥဂ္ဂိရတိယေဝ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၉၁။

ဝိတ္တရောဂါတုရော-သည်းခြေရောဂါဖြင့် မကျန်းမမာသောယောက်ျားသည်။ မရသက္ကာရာဒိသု-ပျား သကာ အစရှိသော အာဟာရတို့ကို။ ဒိန္နေသုပိ-ပေးအပ်ကုန်သော်လည်း။ တေသံ-ထိုပျားသကာ အစရှိသော အာဟာရတို့၏။ “တိတ္ထကံ တိတ္ထကံ”န္တိ-ခါးတယ် ခါးတယ်ဟူ၍။ ဥဂ္ဂိရတိယေဝယထာ-ထွေးပြစ်သည်သာလျှင် ဖြစ်သကဲ့သို့။

သော ဒုတိယဒိဝေသေ မုတ္တော “အဟော ဟိယျေ နက္ခတ္တံ မနာပံ၊ အဟောနစ္စံ၊ အမဟာဂီတံ” န္တိအာဒိနိ သုတွာပိ ပဋိဝစနံ နဒေတိ။ ကိကာရထာ နက္ခတ္တဿ အနဘူတတ္တာ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၉၂။

သော-ထိုယောက်ျားသည်။ ဟိယျေ-ယမန်နေက။ အဟောမနာပံ-ဪ ဗြတ်နိုးဖွယ်ကောင်းပေစွ။ နစ္စံ-ကပုံကဟန်သည်။ ဂီတံ-သီဆိုပုံ သီဆိုဟန်သည်။ အနဘူတတ္တာ-မခံစားအပ်သည်၏အဖြစ်ကြောင့်တည်း။

ယထာ ပန ကန္တာရဒါနမဂ္ဂပဋိပန္နော ပုရိသော စောရေဟိ မနဿာနံ ဝိလုတ္တောကာသံ ပဟတောကာသဉ္စ ဒိသွာ ဒဏ္ဍကသတ္ထေနပိ သကုဏသဒ္ဓေနပိ “စောရာ အာဂတာ”တိ ဥဿကီတပရိသကီတော ဟောတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၉၂။

ကန္တာရဒါနမဂ္ဂပဋိပန္နော-အခွန်ရှည်သော ခရီးခဲကိုသွားသော။ မနဿာနံ-တို့၏။ ဝါ-တို့ကို။ ဝိလုတ္တော ကာသံ-လုယက်အပ်ရာ အရပ်ကိုလည်းကောင်း။ ပဟတောကာသဉ္စ-ပုတ်ခတ်အပ်ရာ အရပ်ကိုလည်းကောင်း။ ဒဏ္ဍကသတ္ထေနပိ-သစ်ခက် ဒုတ်ချောင်းသံကြောင့်သော်မှလည်း။ ဥဿကီတပရိသကီတော-အောက်အဖို့အား ဖြင့် ယုံမှားခြင်းရှိသည်သာလျှင်။

ယထာ ဗလဝါ ပုရိသော ဟတ္ထသာရံ ဂဟေတွာ သဇ္ဇာဝုဇော သပရိဝါရော ကန္တာရံ ပဋိပဇ္ဇေယျ။ တံ စောရာ ဒုရတောဝ ဇိတ္တာ ပလ္လာယေယျ။ သော ဇသာတ္ထိနာ ထံ ကန္တာရံ နိတ္ထရိတွာ ဝေမန္တံ ပတ္တော ဟဋ္ဌတုဋ္ဌော အဿ။ ဒီ၊ ဋ္ဌ၊ ၁။ ၁၉၄။

သီလဇ္ဇန်တစ်ချက် (၁)

ဟတ္ထသာရ်-လက်၌ရောက်သောဥစ္စာနစ်ကို။ သဇ္ဇာဝုဓော-ပြင်ဆင်အပ်ပြီးသောလက်နက်ရှိသည်။ သပရိဝါရော-ရဲစွမ်းသတ္တိ လုံးလရှိသော အခြေအရံနှင့်တကွဖြစ်သည်။ တံ-ထိုယောက်ျားကို။ ပလာယေယျူယထာ-ပြေးကုန်ရာသကဲ့သို့။ သော-ထိုယောက်ျားသည်။ နိတ္တရိတွာ-လွန်မြောက်၍။ ခေမန္တံ-ဘေးကင်းရာအရပ်သို့။ ဝုဋ္ဌိဥဒကံ ဓာရာနိပါတပုဗ္ဗဥကေဟိ ဥဒကံ ခေါ်ဘေတိ။ သန္နိသိန္ဒမေဝ ပန ဟုတွာ ဣဒ္ဓိနိမ္မိတမိဝ ဥပ္ပဇ္ဇမာနံ ဥဒကံ ဣမံ ပဒေသံ န ဖရတိတိ နတ္ထိ။ တေန အဖဋ္ဌောကာသော နာမ န ဟောတိတိ။ ဒီ၊ဋ္ဌ၊၁။၁၉၅။

ဝုဋ္ဌိဥဒကံ-မိုးရေသည်။ ဓာရာနိပါတပုဗ္ဗဥကေဟိ-ရေအလျဉ်၏ကျရောက်ခြင်း ထိုကျရောက်ခြင်းကြောင့် ဖြစ်သောရေပွက် ရေမြုပ်လွှာတို့ဖြင့်။ ခေါ်ဘေတိ-လှုပ်စေ၏။ ပန-အနွယ်ကား။ သန္နိသိန္ဒမေဝ-ကောင်းစွာတည်သည်သာလျှင်။ ဝါ-အနယ်ထိုင်သည်သာလျှင်။ ဣဒ္ဓိနိမ္မိတမိဝ-တန်ခိုးဖြင့်ဖန်ဆင်းအပ်သော နတ်ရေစင်ကဲ့သို့။ တေန-ထိုရေသည်။ အဖဋ္ဌောကာသောနာမ-မဖြန့်အပ်သော အရပ်မည်သည်။

ဥဒ္ဓိဒေါဒကောတိ ဥဘိန္ဒဥဒကော၊ န ဟေဋ္ဌာ ဥဒ္ဓိန္ဒိတွာ ဥဂ္ဂန္ဓကဥဒကော၊ အန္တောယေဝ ပန ဥဒ္ဓိန္ဒုနကဥဒကောတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၁၉၅။

ဥဘိန္ဒဥဒကော-ထိုထို ရေကြောတို့မှ စိမ့်ထွက်သောရေရှိသော။ ဥဒ္ဓိန္ဒာ-ထိုးဖောက်၍။ ဥဂ္ဂန္ဓကဥဒကော-လျှံတက်သောရေရှိသော။ ဥဘိန္ဒုနကဥဒကော-စိမ့်ထွက်သော ရေရှိသော။

သီတာ ဝါရိဓာရာ ဥဒ္ဓိန္ဒိတွာတိ သီတာ ဝါရိဓာရာ တံ ရဟဒံ ပူရယမာနော ဥဒ္ဓိန္ဒိတွာ။ ဟေဋ္ဌာ ဥဂ္ဂန္ဓဥဒကောဋ္ဌိ ဥဂ္ဂန္ဓာ ဥဂ္ဂန္ဓာ ဘိန္ဒန္တံ ဥဒကံ ခေါ်ဘေတိ။ ဒီ၊ဋ္ဌ၊၁။၁၉၅။

သီတာ-အေးကုန်သော။ ဝါရိဓာရာ-ရေအယဉ်တို့သည်။ တံရဟဒံ-ထိုရေအိုင်ကို။ ဥဂ္ဂန္ဓဥဒကံ-စိမ့်ထွက်သောရေသည်။ ဥဂ္ဂန္ဓာ ဥဂ္ဂန္ဓာ-တက်၍တက်၍။ ဘိန္ဒန္တံ-ဖျာထွက်လသော်။ ခေါ်ဘေတိ-ချောက်ချားစေ၏။ ဝါ-လှုပ်ရှားစေ၏။

ဒုဂ္ဂန္ဓဝိယာတတ္ထာယ တနုပိလေပနေန ဥစ္စာဒနဓမ္မော အဂါပစ္စဂါဗာပေိနောဒနတ္ထာယ ဒုဒ္ဓကသမ္မာဟနေန ပရိမဒ္ဓနဓမ္မော။ ဒီ၊ဋ္ဌ၊၁။၁၉၇။

ဒုဂ္ဂန္ဓဝိယာတတ္ထာယ-မကောင်းသောအနံ့ကို ပယ်ဖျောက်ခြင်းအကျိုးငှါ။ တနုပိလေပနေန-ပါးပါးလိမ်းကျခြင်းအားဖြင့်။ ဒုဒ္ဓကသမ္မာဟနေန-ငယ်သောဆုပ်နယ်ခြင်းအားဖြင့်။ ဥစ္စာဒနဓမ္မော-အထက်၌ဖုံးလွှမ်းရခြင်း သဘောရှိ၏။ ပရိမဒ္ဓနဓမ္မော-ထက်ဝန်းကျင် ဆုတ်နယ်ရခြင်းသဘောရှိ၏။ ကာယော-သည်။ (ပကတိ ကတ္တာ) ဒဟရကာလေ ဝါ ဥိဇ္ဈသု သယာပေတွာ ဂဗ္ဘာဝါသေန ဒုဿတ္ထိတာနံ တေသံ တေသံ အဂါနံ သံဏ္ဍာနသမ္မာဒနတ္ထံ အဉ္ဇနပိဋ္ဌနာဒိဝသေန ပရိမဒ္ဓနဓမ္မော။ ဒီ၊ဋ္ဌ၊၁။၁၉၇။

ဝါ-တနည်းကား။ ဂဗ္ဘာဝါသေန-အမိဝမ်း၌နေခဲ့ရခြင်းကြောင့်။ ဒုဿတ္ထိတာနံ-မကောင်းသောသဏ္ဍာန် ရှိ ကုန်သော။ သဏ္ဍာနသမ္မာဒနတ္ထံ-သဏ္ဍာန်ကိုကောင်းစွာဖြစ်စေခြင်းအကျိုးငှါ။ အဉ္ဇနပိဋ္ဌနာဒိဝသေန-ဆွဲငင်ခြင်း ဖိနိပ်ခြင်း အစရှိသည်တို့၏အစွမ်းဖြင့်။ ပရိမဒ္ဓနဓမ္မော-ထက်ဝန်းကျင်ဆုတ်နယ်ရခြင်း သဘောရှိ၏။ ကရဏ္ဍာတိ ဣဒမ္ပိ အဟိကဉ္ဇကဿ နာမံ၊ န ဝိလိဝကရဏ္ဍကဿ။ အဟိကဉ္ဇကော ဟိ အဟိနာ သဒိသောဝံ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၁၉၈။

အဟိကဉ္ဇကဿ-မြေရေ၏။ ဝိလိဝကရဏ္ဍကဿ-နီးဖြင့်ပြုလုပ်အပ်သောကြွတ်၏။ အပ္ပဋိဘာယဉ္ဇိ ခေမမဂ္ဂံ သီသေ သာဠကံ ကတွာ သထိကံ ပဋိပန္နော ဝုတ္တပကာရေ သဒ္ဓေ သုခံ ဝဝတ္ထာပေတိ။ ဒီ၊ဋ္ဌ၊၁။၁၉၉။

ဟိ ယသ္မာ။ အပ္ပဋိဘာယံ-ဘေးမရှိသော။ ခေမမဂ္ဂံ-ဘေးမရှိသောလမ်းကို။ သာဠကံ-အဝတ်ကို။ သထိကံ-ဖြေးဖြေး။ ပဋိပန္နော-သွားရသောယောက်ျားသည်။ သဒ္ဓေ-စည်ကြီးသံ မရှိစည်သံတို့ကို။ ဝဝတ္ထာပေတိ-ပိုင်းခြားမှတ်သားနိုင်၏။

သထိကန္တိ ကာဠတိလကဝက်မှဒုသိပိဋကောဒိနံ အညတရေန သဒေါသံ။ တတ္ထ ယထာတဿ

စဉ်း ဖျဉ်း (ဗုဒ္ဓ နည်း) ညီ စေ နတ် ထေး ဟေ

မုခနိမိတ္တံ ပစ္စဝေက္ခတော မုခေ ဒေါသော ပါကဏှော ဟောတိ။ ဒီ၊ဋ္ဌ၊၁။၁၉၉။

ကာဠုတိလကဝက်မုခဒုသိပိဋကားဒိနံ-မည်းနက်သောအဆင်းရှိသော တင်းတိမ်၊ နှမ်းစေ့ပုမာဏရှိ သောမို့၊ ဖောက်ပြန်သောကိုယ်အင်္ဂါ၊ မျက်နှာကိုဖျက်ဆီးတတ်သော တက်ခြံဖု အစရှိသည်တို့တွင်။အညတရေ န-တစ်ပါးပါးသော အပြစ်အားဖြင့်။ သဒေါသံ-အပြစ်နှင့်တကွဖြစ်သောမျက်နှာကို။တတ္ထ-ထိုဥပမာစကားရပ်၌။ တဿ-ထိုလူလင်ပျိုအား။ မုခနိမိတ္တံ-မျက်နှာရိပ်ကို။

ပရဝဇ္ဇာနုပသသိဿ။ နိစ္စံ ဥဇ္ဈာနသညီနော။

အာသဝါ တဿ ဝပန္တိ အာရာ သော အာသဝက္ခယာ။ ဒီ၊ဋ္ဌ၊၁။၂၀၀။

ပရဝဇ္ဇာနုပသသိဿ-သူတစ်ပါးအပြစ်ကို အဖန်ဖန်ရှုလေ့ရှိသော။ဥဇ္ဈာနသညီနော-ကဲ့ရဲ့ခြင်း၌အမှတ် သညာရှိသော။ တဿ-ထိုပုဂ္ဂိုလ်၏သန္တာန်၌။သော-ထိုပုဂ္ဂိုလ်သည်။အာသဝက္ခယာ-အာသဝေါတရား၏ကုန် ရာနိဗ္ဗာန်မှ။ အာရာ-အဝေးကြီးတည်း။

တတ္ထ စက္ခုမတော ပုရိသဿ တိရေ ဌတွာ ပဿတော သိပ္ပိသမ္ပကာဒိနံ ဝိဘူတကာလောဝိယ အာသဝါနံ ခယာယ စိတ္တံ အဘိနိဟရိတွာ နိသိန္နဿ ဘိက္ခုနော စတုန္တံ သစ္စာနံ ဝိဘူတ ကာလော ဒဋ္ဌဗ္ဗော။ ဒီ၊ဋ္ဌ၊၁။၂၀၂။

တတ္ထ-ထိုဥပမာစကားရပ်၌။စက္ခုမတော-ကောင်းသောမျက်စိရှိသော။သိပ္ပိသမ္ပကာဒိနံ-ကနုကမာ- ယောက်သွားအစရှိသည်တို့၏။ဝိဘူတကာလောဝိယ-ထင်ရှားရာအခါ၌ကဲ့သို့။ ခယာယ-ကုန်ကြောင်း အရဟတ္တ မဂ်အကျိုးငှါ။

စိရံ ဝတမိ ဣမေ ပဉ္စေ ပုထုသမဏဗြာဟ္မဏေ ပုစ္ဆန္တော ထုသေ ကောဋ္ဌေန္တောဝိယ ကိစ္ဆိ သာရံ နာလတ္ထံ။အဟောဝတ ဘဂဝတော ဂုဏသမ္ပဒါ၊ယော မေ ဒီပသဟသံ ဇာလေန္တော ဝိယ မဟန္တံ အာလောကံ ကတွာ ဣမေ ပဉ္စေ ဝိဿဇ္ဇေသိ။ ဒီ၊ဋ္ဌ၊၁။၂၀၃။

ဣမေ ပဉ္စေ-ဤပြဿနာတို့ကို။ထုသေ-ပွဲ၌။ကောဋ္ဌေန္တောဝိယ-ထုထောင်းသကဲ့သို့။ကိစ္ဆိ-စာစုံစုံတစ် ခုသော။သာရံ-အနှစ်သာရကို။ယော-အကြင်မြတ်စွာဘုရားသည်။ဇာလေန္တောဝိယ-ထွန်းတော်မူသကဲ့သို့။ (တဿ) ဘဂဝတော-၏။ ဂုဏသမ္ပဒါ-ဂုဏ်တော်၏ပြည့်စုံခြင်းသည်။ အဟောဝတ-ဪကောင်းလေစွ။

ကော မေ ဝန္တတိ ပါဒါနိ၊ ဣဒ္ဓိယာ ယသသာ ဇေ။

အဘိက္ကန္တေန ဝဏ္ဏေန၊ သဗ္ဗာ ဩဘာသယံ ဒီသာ။ ဒီ၊ဋ္ဌ၊၁။၂၀၄။

ဣဒ္ဓိယာ-နတ်တို့၏တန်ခိုးဖြင့်လည်းကောင်း။ယသသာ-နတ်တို့၏ အခြွေအရံဖြင့်လည်းကောင်း။

အဘိက္ကန္တေန-အလွန်နှစ်သက်အပ်သော ပုံသဏ္ဍာန်ဖြင့်လည်းကောင်း။

ရာဂဝိရာဂ မနေဇသောကံ၊ ဓမ္မသင်္ခတ မပ္ပဋိကူလံ။

မရုရမိမံ ပဂုဏံ သုဝိဘတ္တံ၊ ဓမ္မမိမံ သရဏတ္ထမုပေတိ။ ဒီ၊ဋ္ဌ၊၁။ ၂၀၅။

ရာဂဝိရာဂ-ရာဂ၏မတပ်မက်ကြောင်းဖြစ်သော။ ဓမ္မ-အရိယာဖိုလ်တရားကိုလည်းကောင်း။ အနေဇ- တုန်လှုပ်တတ်သောတဏှာမရှိသော။ အသောကံ-ဝမ်းနှည်းခြင်းမရှိသော။ ဓမ္မ-အရိယာဖိုလ်တရားကိုလည်း ကောင်း။ အသင်္ခတ-လေးပါးသောအကြောင်းတို့သည်မပြုပြင်အပ်သော။ ဓမ္မ-နိဗ္ဗာန်-လည်းကောင်း။ အပ္ပဋိ ကူလံ-တစ်စုံတစ်ခုနှင့်မျှ ဆန့်ကျင်ဘက်မရှိသော။ မရုရ-ချိုဆီမိသောအရသာနှင့်တူထသော။ပဂုဏံ-အဝါးဝ စွာလေ့လာအပ်ပြီးထသော။ ဣမံဓမ္မံ-ဤပရိယတ်-လည်းကောင်း။ ဝါ-ဤမဂ်ဖိုလ်နိဗ္ဗာန်ဓမ္မကွန်ဟု ဆယ်တန် သောတရားတော်ကို။

ယတ္ထ စ ဒိန္နမဟပ္ပလမာဟု၊ စတုသု သုစိသု ပုရိသယုဂေသု။

အဋ္ဌ စ ပုဂ္ဂလ ဓမ္မဒသာ တေ၊ သံဃမိမံ သရဏတ္ထ မုပေတိ။ ဒီ၊ဋ္ဌ၊၁။၂၀၅။

ယတ္ထပုရိသယုဂေသု-အကြင်ယောက်ျားအစုံတို့၌လည်း။(မောဂ)ဝါ-တို့အားလည်း။ (ကစ္စည်း)ဓမ္မဒ သာ-သစ္စာလေးပါးတရားကိုသိမြင်ကြကုန်သော။(သဒ္ဓတ္ထ)ဝါ-သစ္စာလေးပါးတရားကို ထိုထွင်း၍သိပြီးကုန်သော။

သီလဗျူဟာ (၁)

(၆)အဋ္ဌစ-အသီးအခြားခွဲသောအားဖြင့် ရှစ်ပါးတို့သည်လည်း။ ဣဝံသံဃံ-ဤအစုံလေးပါး သီးခြားရှစ်ဖော် သံဃာတော်ကို။

သော ပနေသ ဉာတိဘယာစရိယဒက္ခိယေယျဝသေန စတုဗ္ဗိဓော ဟောတိ။ တတ္ထ ဒက္ခိယေယျပဏိပါတေန သရဏဂမနံ ဟောတိ။ န ဣတရေဟိ။ သေဋ္ဌဝသေန ဟံ သရဏံ ဂဏှာတိ သေဋ္ဌဝသေန ဘိဇ္ဇတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၀၇။

သော-ထိုပဏိပါတသည်။ ဉာတိဘယာစရိယဒက္ခိယေယျဝသေန-ဆွေမျိုးအဖြစ်၏အစွမ်း၊ ကြောက် သည်၏အဖြစ်၏အစွမ်း၊ ဆရာအဖြစ်၏အစွမ်း၊ ဒက္ခိယေယျအဖြစ်၏အစွမ်းဖြင့်။ တတ္ထ-ထိုလေးပါးတို့တွင်။ ဣ တရေဟိ-ဒက္ခိယေယျပဏိပါတမှ တစ်ပါးသော ဉာတိပဏိပါတ အစရှိသည်တို့ဖြင့်။ သေဋ္ဌဝသေန-ချီးမွမ်း ခြင်း၏အစွမ်းဖြင့်သာ။

“သော အဟံ ဝိစရိသာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။ နမဿမာနော သမ္ပန္နံ၊ ဓမ္မဿစ သုဓမ္မတ”န္တိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၀၇။

သုဓမ္မတံ-ကောင်းသောတရား၏အဖြစ်ကိုလည်းကောင်း။ (သံဃဿ-၏။ သုပုဋိပန္နတ္ထံ-ကောင်းစွာ ကျင့်တော်မူသည်၏အဖြစ်ကိုလည်းကောင်း။ အဘိတ္ထဝိတွာ-ချီးမွမ်း၍လည်ကောင်း။) ဂါမာ-နတ်ရွာတစ်ရွာမှ။ ဂါမံ-နတ်ရွာတစ်ရွာသို့လည်းကောင်း။

“စတုဓာဝိဘဇေ ဘောဂေ၊ ပဏှိတော ဃရမာဝသံ။

ဂေကေန ဘောဂေ ဘုဇ္ဈယျ၊ ဒွိဟိ ကမ္မံ ပယောဇယေ။

စတုတ္ထဉ္စ နိဓာပေယျ၊ အာပဒါသု ဘဝိဿတိ”တိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၀၇။

ဃရံ-အိမ်၌နေသော။ စတုဓာ-လေးစုလေးပုံအားဖြင့်။ ဝိဘဇေ-ခွဲခြားဝေခွဲရာ၏။ ဒွိဟိ-နှစ်ပုံတို့ဖြင့်။ ကမ္မံ-လယ်ယာလုပ်ငန်း၊ ကူးသန်းရောင်းဝယ်မှုကို။ အာပဒါသု-ဘေးရန်တို့သည်။ (ဥပ္ပန္နာသု-ကုန်လတ်သော်) စတုတ္ထဉ္စ-လေးခုမြောက် တစ်ပုံကိုကာ။ နိဓာပေယျ-သိုမှီးသိမ်ဆည်းရာ၏။

တထာ ရာဇာနံ ဘယဝသေန ဝန္တတော။ သော ဟိ ရဋ္ဌပုဇိတတ္တာ အဝန္တိယမာနော အနတ္ထဗ္ဗိ ကရေယျာတိ။ တထာ ယံကိဉ္စိ သိပ္ပံ သိက္ခာပကံ တတ္ထိယဗ္ဗိ “အာစရိယော မေ အယ”န္တိ ဝန္တတောပိ န ဘိဇ္ဇတိ၊ ဧဝံ သရဏဂမနပုဘောဒေါ ဝေဒိတဗ္ဗော။ ဒီ၊ ဋ္ဌ၊ ၁။ ၂၀၈။

ဝန္တတော-လတ်သော်။ (တထာ သရဏဂမနံ နဘိဇ္ဇတိ)ဟိ-မှန်။ ဟိယသ္မာ။ သော-ထိုမင်းသည်။ ရဋ္ဌ ပုဇိတတ္တာ-တိုင်ပြည်သည်ပူဇော်အပ်သည်၏အဖြစ်ကြောင့်။ အဝန္တိယမာနော-သော်။ အနတ္ထဗ္ဗိ-စီးပွားမဲ့ကိုလည်း။ သိက္ခာပကံ-သင်စေတတ်သော။ ဝန္တတောပိ-သော်လည်း။ (သရဏဂမနံ-သည်။)

ယောစ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။

စတ္တာရိ အရိယသစ္စာနိ၊ သမ္မာ ပညာယ ပဿတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၀၈။

ယောစ-အကြင်ပုဂ္ဂိုလ်သည်ကား။ သရဏံ-ကိုးကွယ်ရာဟူ၍။ ဂတော-ဆည်းကပ်ရာ၏။ သမ္မာ-မဖောက်မပြန်။ ပညာယ-မဂ်ပညာဖြင့်။

ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿစ အတိက္ကမံ။

အရိယ အဋ္ဌဂိကံ မဂ္ဂံ၊ ဒုက္ခပဿမဂါမိနံ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၀၈။

ဒုက္ခံ-ဒုက္ခသစ္စာကိုလည်းကောင်း။ ဒုက္ခသမုပ္ပါဒံ-ဒုက္ခ၏ဖြစ်ကြောင်း သမုဒယသစ္စာကိုလည်းကောင်း။ ဒုက္ခဿ-ဒုက္ခသစ္စာကို။ အတိက္ကမံ-လွန်မြောက်ကြောင်း၊ နိရောဓသစ္စာကိုလည်းကောင်း။ အရိယံ-မြတ်သော။ အဋ္ဌဂိကံ-ရှိသော။ ဒုက္ခပဿမဂါမိနံ-ဒုက္ခ၏ငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။ မဂ္ဂံ-ကိုလည်းကောင်း။

ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။

ဧတံ သရဏ မာဂမ္ပ၊ သဗ္ဗ ဒုက္ခာ ပမုစ္စတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၀၈။

ဧတံ-ဤသစ္စာလေးပါးကိုသိမြင်ခြင်းသည်။ ခေမံ-ဘေးတို့၏ကုန်ရာဖြစ်သော။ သရဏံ-သရဏဝံ

စဉ်း ဖျဉ်း (ဖွန် နည်း) ညီ ငေ န၏ ထေး ငေ

တည်။ တေံ သရဏံ-ဤသစ္စာလေးပါးကို သိမြင်ခြင်းဟူသော သရဏဂုံကို။ သဗ္ဗဒုက္ခာ-အလုံးစုံသောဒုက္ခမှ။ ပမုစ္ဆတိ-လွတ်မြောက်၏။

“ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊ န တေ ဂမိသန္တိ အပါယဘူမိ။

ပဟာယ မာနသံ ဒေဟံ၊ ဒေဝကာယံ ပရိပူရေသန္တိ”တိ။ ဒီ၊ဋ္ဌ၊၁။၂၀၈။

ယေကေစိ-အမှတ်မရှိ အကြွင်းမဲ့ဥသယံ အလုံးစုံသောလုံတို့သည်။ ဂတာသေ-ဆည်းကပ်ကြကုန်၏။

တေ-ထိုလူတို့သည်။ မာနသံ-လူတို့၌ဖြစ်သော။ ဒေဟံ-ကိုယ်ကို။

တတ္ထစ ဇလောကီယသရဏဂမနံ တီသု ဝတ္ထုသု အညာဏသံသယံမိစ္ဆာဉာဏာဒီဟိ သံကိလိ သတိ၊န မဟာဇုတိကံ ဟောတိ န မဟာဝိဖ္ဓါရံ။ လောကုတ္တရဿ နတ္ထိ သံကိလေသော။

ဒီ၊ဋ္ဌ၊၁။၁၀၉။

စ-ဆက်။ တတ္ထ-ထိုလောကီ လောကုတ္တရာ သရဏဂုံတို့တွင်။ ဝတ္ထုသု-ကုသိုလ်စိတ်၏တည်ရ ရတ နာသုံးပါးတို့၌။ အညာဏသံသယမိစ္ဆာဉာဏာဒီဟိ-မသိခြင်းမောဟ ယုံမှားခြင်းဝိစိကိစ္ဆာ အမှားသိခြင်းဒိဋ္ဌိ အစရှိသောတို့ကြောင့်။ သံကိလိသတိ-ညစ်နွမ်း၏။ မဟာဇုတိကံ-ကြီးစွာသော အရောင်အဝါရှိသည်။ မဟာ ဝိဖ္ဓါရံ-ကြီးစွာပြန့် နှံ့ခြင်းဟူသော အာနုဘော်သည်။

ကသ္မာ ဥပါသကောတိ ရတနတ္ထုယဿ ဥပါသနတော။ သော ဟိ ဗုဒ္ဓံ ဥပါသတိတိ ဥပါသကော၊ တထာ ဓမ္မံ သံဃံ။ ဒီ၊ဋ္ဌ၊၁။၂၀၉။

ကသ္မာ ဥပါသကောတိ-ကသ္မာ ဥပါသကောဟူသော ပုစ္ဆာ၏။ ဝိသဇ္ဇနံ-အဖြေကာ။ ဥပါသနတော- ဆည်းကပ်တတ်သည်၏အဖြစ်ကြောင့်။ ဥပါသတိ-ကပ်ဝင်နေတတ်၏။ (သဒ္ဓ) ဝါ-ဆည်းကပ်တတ်၏။ (အဝိ) အဝိစ ယာယ သေ စဏ္ဍလောစေဝ ဟောတိ မလဉ္စ ပတိကိဋ္ဌောစ၊ သာပိဿ ဝိပတ္တိတိ ဝေဒိတဗ္ဗာ။ ဒီ၊ဋ္ဌ၊၁။၂၁၀။

အဝိစ-သေ။ ယာယ ဝိပုဋ္ဌိပတ္တိယာ-အကြင်ဖောက်ပြန်စွာကျင့်ခြင်းကြောင့်။ သေ-ဤဥပါသကာ သည်။ စဏ္ဍာလောစေဝ-ခွန်စဏ္ဍာသည့်လည်းကောင်း။ မလဉ္စ-အညစ်အကြေးသည့်လည်းကောင်း။ ပတိကိလိ ဋ္ဌောစ-အညံ့စားသည့်လည်းကောင်း။ (ဟောတိ)သာပိ ဝိပုဋ္ဌိပတ္တိ-ထို ဖောက်ပြန်စွာကျင့်ခြင်းကိုလည်း။ အဿ- ထိုဥပါသုကာ၏။ ဝိပတ္တိတိ-ဟူ၍။ ဝေဒိတဗ္ဗာ။

အဇ္ဇဒဂ္ဂေတိ ဝါ ပါဋ္ဌော၊ ဒကာရော ပဒသန္နိကာရော၊ အဇ္ဇ အဂ္ဂံ 'ကတွာတိ အတ္ထော။ ပါထုပေတန္တိ ပါထေဟိ ဥပေတံ။ ဒီ၊ဋ္ဌ၊၁။၂၁၁။

ပဒသန္နိကာရော-ပုဒ်တို့၏စေ့စပ်မှုကိုပြုတတ်၏။ အဇ္ဇ-ယနေကို။ အဂ္ဂံ-အစကို။ ဥပေတံ-ဆည်းကပ် တတ်သော။

တဏှိတိ ဧကံသေ နိပါတော။ ယထာဓမ္မံ ပဋိကရောသီတိ ယထာ ဓမ္မော ဌိတော။ တထေဝ ကရောသိ၊ ခမာပေသီတိ ဝုတ္တံ ဟောတိ။ တံ တေ မယံ ပဋိဂ္ဂဏှာမာတိ တံ တဝ အပရာခံ မယံ ခမာမ။ ဒီ၊ဋ္ဌ၊၁။၂၁၂။

ဧကံသေ-တစ်ခုသော အဖို့ဟူသောအနက်၌။ ဝါ-ကေနစင်စစ်ဟူသောအနက်၌။ ဓမ္မော-သူတော် ကောင်းတို့၏ အလေ့အကျက်တရားသည်။ ဓာထေဝ-ထိုအတိုင်းသာလျှင်။ ခမာပေသိ-သည်ခံစေပြီး။ ဝါ-တောင်း ပန်ပြီး။ တံ အပရာခံ-ထိုအပြစ်ကို။

အယံ ဘိက္ခဝေ ရာဇာ ခတော ဥပဟတော ဘိန္နပတိဋ္ဌော ဇာတော၊ တထာနေန အတ္ထနာဝ အတ္တာ ခတော၊ ယထာ အတ္ထတော ပတိဋ္ဌာ န ဇာတောတိ။ ဒီ၊ဋ္ဌ၊၁။၂၁၂။

ခတော-တူးဖြတ်ခဲ့ပြီး။ ဥပဟတော-ဖျက်ဆီးခဲ့ပြီး။ ဘိန္နပတိဋ္ဌော-ဖျက်ဆီးအပ်ပြီးသောတည်ကြောင်း အမြစ်ရှိသည်။ ဇာတော-ပြီး။ ယထာ-အားဖြင့်။ ခတသ္မိ-တူးဖြတ်အပ်သော။ ပတိဋ္ဌာ-တည်ကြောင်းအမြစ်သည်။ တထာ-အားဖြင့်။ အနေန-ဤမင်းသည်။ အတ္တာ-မိမိကိုယ်ကို။ (ယထာ+တထာ နိယံ)

သီလဇ္ဇန်စာစဉ် (၁)

မွေ့စကွဲနွဲ့ မွေ့သုဝါ စက္ခု၊ မွေ့မယ်ဝါစက္ခု၊ အညေသု ဌာနေသု တိဏ္ဍံ မဂ္ဂါနမေတံ အဝိဝစနံ။
 မွေ့သု-သစ္စာလေးပါးတို့၌ (ပဝတ္တိ) စက္ခု-သိမြင်တတ်သော သောတာပတ္တိဉာဏ်စက္ခုသည်။ မွေ့မယ်-
 သမထဝိပဿနာ တရားကြောင့်ဖြစ်သော။ ဝါ-သီလ သမာဓိ ပညာအတိပြီးသော။ စက္ခု။ အညေသု-ဤပါဠိရပ်မှ
 အခြားကုန်သော။ တေ-ဤမွေ့စကွဲသဒ္ဓါသည်။ မဂ္ဂါနံ-အောက်မက်တို့ကို။ အဝိဝစနံ-ဟောသောသဒ္ဓါတည်း။
 သစေ ဣမိနာ ပိတာ ယာတိကော နာဘဝိဿ၊ ဣဒါနိ ဣဓေဝါသနေ နိသိန္ဓော သောတာပတ္တိ
 မဂ္ဂံ ပတ္တော အဘဝိဿ၊ ပါပမိတ္တသံသဂ္ဂေန ပနဿ အန္တရာယော ဇာတော။ ဒီ၊ ဌ၊ ၁။ ၂၁။
 ဣမိနာ-ဤမင်းသည်။ ပိတာ-ကို။ ယာတိတော-သတ်အပ်ပြီးသည်။ ဣဓေဝါသနေ-ဤနေရာ၌ပင်။
 ပန-ထိုသို့ပင် သောတာပတ္တိမဂ်သို့ရောက်နိုင်ပါသော်လည်း။ ပါပမိတ္တသံသဂ္ဂေန-ယုတ်မာသောမိတ်ဆွေနှင့်
 ရောနှောပေါင်းသင်းမိခြင်းကြောင့်။ အဿ-ထိုသောတာပတ္တိမဂ်၏။ အန္တရာယော-သည်။ ဇာတော-ပြီ။
 ဣဒံ ပန သုတ္တံ သုတွာ ရညာ၊ ကောစိ အာနိသံသော လဒ္ဓေါတိ မဟာအာနိသံသော
 လဒ္ဓေါ။ အယဉ္ဇိ ပိတု မာရိတကာလတော ပဌာယ နေဝ ရတ္တိံ န ဒိဝါ နိဒ္ဒံလဘတံ။ ဒီ၊ ဌ၊ ၁။ ၂၁။
 ပန-ဆက်။ ဣဒံသုတ္တံ-ဤသာမညဖလသုတ်တော်ကို။ အာနိသံသော-အာနိသံကို။ မဟာအာနိသံ
 သော-ကြီးစွာသောအာနိသံကို။ လဒ္ဓေါ-ရအပ်ပြီ။ ဟိ-ချုံ့။ အယံ-ဤမင်းသည်။ ပိတု-၏။ ဝါ-ကို။ မာရိတကာ
 လတော-သတ်အပ်ပြီးရာအခါမှ။ ရတ္တိံ-၌။ ဒိဝါ-၌။ နိဒ္ဒံ-အိပ်ပျော်ခြင်းကို။ နလဘတံ-မရ။



ဘုဒ္ဓ သုဂ္ဂ

တေ ပဋိပထေ မိတ္တသုဟဇ္ဇာဒယော ဒိသွာ ပဋိသန္တာရံ ကရောန္တော “ကစိ ဘော ကုသလံ
 ကစိ ဘော ကုသလံ”န္တိ အာဟံသု။ တသွာ တံ “ကုသလံ”န္တိ ဝစနံ ဥပါဒါယ သော
 ပဒေသော “ကောသလာ”တိ ဝုစ္စတိတိ။ ဒီ၊ ဌ၊ ၁။ ၂၁။

တေ-ထိုလူတို့သည်။ ပဋိပထေ-ရှေးရှုဖြစ်သောခရီး၌။ မိတ္တသုဟဇ္ဇာဒယော-မိတ်ဆွေ ချစ်ကျွမ်းဝင်သူ
 အစရှိသည်တို့ကို။ ပဋိသန္တာရံ-အပေါက်အကြားကို ပိတ်ဆို့ကြောင်းစကားကို။ (သဒ္ဓါ)ဝါ-နုတ်ဆက်စကားကို။ ဘော-
 အမောင်စို့။ ကစိ-အသိန်နည်း။ ကုသလံ-ကျန်းမာပါ၏လော။ ဥပါဒါယ-ကပ်လှူ၍။ (သဒ္ဓါ)ဝါ-စွဲ၍။ (ဝိ)။

အထဿ၊ ဘတ္တကိစ္စပရိယောသာနေ သတ္တာ မင်္ဂလံ ဝတွာ နိက္ခမိတွာ ဂါမဒ္ဓါရေ ဌတွာ။
 “ကတရော တေ တိဿ ဝသနဌာနံ ဂမနမဂ္ဂေါ”တိ အာဟာ။ ဒီ၊ ဌ၊ ၁။ ၂၁။

အထ-ဆွမ်းကိစ္စပြီးရာထိုအခါ၌။ အဿ-ထိုသာမထေ၏။ ဘတ္တကိစ္စပရိယောသာနေ-ဆွမ်းကိစ္စ၏
 အဆုံး၌။ မင်္ဂလံ-ဆွမ်းအနုမောဒနာတရားကို။ ဝသနဌာနံ-နေရာအရပ်သို့။ ဂမနမဂ္ဂေါ-သွားရာလမ်းသည်။ ကတရော-
 အဘယ်ပါနည်း။ (အာကာရ အတွင်းသွင်း အပြင်ထုတ်)

သစေ ပန စတုမာသံ ဝုတ္တဝဿဿာပိ ဘဂဝတော ဝေနေယျသတ္တာ အပရိပက္ခိန္ဒိယာ
 ဟောန္တိ တေသံ ဣန္ဒြိယပရိပါကံ အာဂမယမာနော အပရန္တိ ကေမာသံဝါ ဒွိတိတုမာသံဝါ
 တတ္ထေဝ ဝသိတွာ မဟာဘိက္ခုသံယပရိဝါရော နိက္ခမတိ။ ဒီ၊ ဌ၊ ၁။ ၂၁။

ဝုတ္တဝဿဿာပိ-သီးတင်းသုံးတော်မူပြီးသည်လည်းဖြစ်သော။ ဝေနေယျသတ္တာ-ဆုံးမထိုက်သော
 သတ္တဝါတို့သည်။ အပရိပက္ခိန္ဒိယာ-မရင်ကျက်သေးသော ဣန္ဒြေရှိကုန်သည်။ တေသံ-ထိုဝေနေယျသတ္တဝါတို့၏။
 အာဂမယမာနော-ဆိုင်းငံ့တော်မူလျက်။ ကေမာသံဝါ-တစ်လပတ်လုံးသော်လည်းကောင်း။ တတ္ထေဝ-ထိုဝါ
 ကပ်တော်မူရာ နေရာ၌ပင်လျှင်။

အထခေါ ယေ ဒုဂ္ဂတဗျာဠာဏဗျာဠာဏာ၊ တေ ကဒါ တထာဏတံ အာဂန္တာ ပဿိဿန္တိမယံ
 ပန စာရိကံ စရန္တေ မဟာဇနော တထာဂတဿ ဒဿနံ လဘိဿတိ။ ဒီ၊ ဌ၊ ၁။ ၂၁။
 အထခေါ-အဟုတ်သော်ကား။ ယေ-အကြင်ပုဂ္ဂိုလ်တို့သည်။ ဒုဂ္ဂတဗျာဠာဏဗျာဠာဏာ-ဆင်းရဲကုန်

ဗျဉ်း ဗျဉ်း (ဗျဉ်း ဗျဉ်း) ညီထွေ နက်ထွေး လေး

ပြင်းစွာအိုမင်းကုန် လွန်စွာဖြစ်သော အနာရောဂါရှိကုန်သည်။ (ဟောန္တိ) ပဿိဿန္တိ-ဖူးမြင်နိုင်ကုန်လတံ့နည်း။ (နံ ပဿိဿန္တိ ဝေ-မဖူးမြော်ကြရတော့သည်သာ။) ပန-ဆက်။ မယိ-သည်။ စရန္တေ-လှည့်လည်တော်မူလတ်သော်။ တထာဂတဿ-ကို။ ဒဿန္တံ-ဖူးမြင်ခြင်းကို။

တဒါ ကိရ ဘဂဝတော ပစ္ဆိမယာမကိစ္စပရိယောသာနေ ဒဿသဟဿိလောကဓာတုယာ ဉာဏဇာလံ ပတ္ထရိတွာ ဗောဓနေယျဗန္ဓဝေ ဩလောကေန္တဿ ပေါက္ခရသာတိဗြာဟ္မဏော သဗ္ဗညုတဉာဏဇာလဿ အန္တော ပဝိဋ္ဌော။ ဒီ၊ ဌ၊ ၁။ ၂၁၆။

ကိရ-ချဲ့။ တဒါ-ထိုဒေသစာရိကြံချီတော်မူရာ အခါနီး၌။ ဒဿသဟဿိလောကဓာတုယာ-တစ်သောင်းသောလောကဓာတ်၌။ ဉာဏဇာလံ-ဉာဏ်တော်တည်းဟူသော ကွန်ယက်ကို။ ပတ္ထရိတွာ-ဖြန့်ကြက်တော်မူ၍။ ဗောဓနေယျဗန္ဓဝေ-သစ္စာလေးပါးကိုသိသော ဆွေတော်မျိုးတော်တို့ကို။ ဩလောကေန္တဿ-ကြည့်လတ်သော်။ သဗ္ဗညုတဉာဏဇာလဿ-သဗ္ဗညုတဉာဏ်တော်တည်းဟူသော ကွန်ယက်သို့။

အရိယာ ပန ဗဟိတပါပတ္တာ ဗြာဟ္မဏောတိ ဝုစ္ဆန္တိ။ ဒီ၊ ဌ၊ ၁။ ၂၁၇။

ပန-ကာ။ အရိယာ-တို့ကို။ အရိယာနံ-တို့၏။ (သမ္ပန္နံ) ဗဟိတပါပတ္တာ-မျှောအပ်ပြီးသော မကောင်းမှုရှိ ကုန်သည်၏အဖြစ်ကြောင့်။ ပတ္ထိတေဟိ-တို့သည်။ (ကတ္တား)

တဿ ကိရ ကာယော သေတပေါက္ခရသဒိသော၊ ဒေဝနဂရေ ဥဿာပိတရဇတတောရထံဝိယ သောဘတိ။ သီသံ ပနဿ ကာဠဝဏ္ဏံ ဣန္ဒနီလမထိမယံ ဝိယ။ ဒီ၊ ဌ၊ ၁။ ၂၁၈။

ကိရ-ချဲ့။ တဿ-ထိုပုဏ္ဏား၏။ သေတပေါက္ခရသဒိသော-ဖြူသောပဒုမ္မာကြာနှင့်တူသည်။ ဟုတွာ။ ဒေဝနဂရေ-အလကမနွာ စသောနတ်မြို့၌။ ဥဿာပိတရဇတတောရထံဝိယ-စိုက်ထူအပ်သော ငွေတုရိုက်စား တိုင်ကဲ့သို့။ အဿ-ထိုပုဏ္ဏား၏။ ကာဠဝဏ္ဏံ-မည်းနက်သောအဆင်းရှိသည်။ ဣန္ဒနီလမထိမယံဝိယ-ဣန္ဒနီလာ ပတ္တမြားညိုအတိပြီးသကဲ့သို့။ သောဘတိ-တင့်တယ်။

နသာ ရဇတပနာဠိကာဝိယ သုဝဠိတာ သုပရိသုဒ္ဓါ ဟတ္ထပါဒတလာနိစေဝ မုခဒ္ဓါရဉ္စ ကတလာခါရသပရိကမ္ပံ ဝိယ သောဘတိ။ ဒီ၊ ဌ၊ ၁။ ၂၁၉။

နာသာ-နာတံသည်။ သုဝဠိတာ-လုံးသင့်ရာအရပ်၌ ကောင်းစွာလုံး၏။ သုပရိသုဒ္ဓါ-ကောင်းစွာထက် ဝန်းကျင်စင်ကြယ်၏။ ကာဝိယ-ကာ။ ရဇတပနာဠိကာဝိယ-ငွေကျည်တောက်ကဲ့သို့တည်း။ ဟတ္ထပါဒတလာနိ စေဝ-လက်ပဝါ ခြေဖဝါးပြင်တို့သည်လည်းကောင်း။ မုခဒ္ဓါရဉ္စ-ခံတွင်းပေါက်သည်လည်းကောင်း။ သောဘတိ-၏။ ကိမိဝ-ကာ။ ကတလာခါရသပရိကမ္ပံဝိယ-ပြုအပ်ပြီးသောချိတ်ရည်ဖြင့် ပရိကမ်းရှိသကဲ့သို့တည်း။

အရာဇကော ဌာနေ ရာဇာနံ ကာတုံ ယုတ္တမိမံ ဗြာဟ္မဏံ။ ဝေမေသ သဿိရိကော ဣတိ နံ ပေါက္ခရသဒိသတ္တာ ပေါက္ခရသာတိတိ သဗ္ဗာနန္တိ။ ဒီ၊ ဌ၊ ၁။ ၂၂၀။

အရာဇကော-မင်းမရှိသော။ ဌာနေ-၌။ သေသော-ဤပုဏ္ဏားသည်။ သဿိရိကော-အသရေရှိ၏။ နံ-ထိုပုဏ္ဏားကို။ ဣတိ(တသ္မာ)ပေါက္ခရသဒိသတ္တာ-ထိုသို့ပဒုမ္မာကြာဖြူနှင့် တူသည်၏အဖြစ်ကြောင့်။ သဗ္ဗာနန္တိ-ကောင်းစွာသိကြကုန်၏။ (တသ္မာနောင် ဟိတ်နက်ဆောင် တူအောင်အနက်ကြုံ။)

တဿစ သရဿ အဝိဒ္ဓရေ တာပသော ပတ္ထသာလာယ ဝသတိ။ သော တိရေ ဌိန္ဒော တံပဒုမံ ဒိသ္မာ “ဣဒံ ပဒုမံ အဝသေသပဒုမေဟိ မဟန္တတရံ ပုပ္ဖိတကာလေ နံ ဂဟေဿာ ဝီ”တိ စိန္တေသိ။ ဒီ၊ ဌ၊ ၁။ ၂၂၁။

စ-ဆက်။ တဿသရဿ-ထိုဆိုင်ကြီး၏။ တာပသော-ရသေသည်။ ပတ္ထသာလာယ-သစ်ရွက်မိုး ကျောင်း၌။ သော-သိုရသေသည်။ ဌိန္ဒော-သည်။ သမာနော-စဉ်။ အဝသေသပဒုမေဟိ-ကြွင်းသောပဒုမ္မာကြာ တို့ထက်။ မဟန္တတရံ-အထူးသဖြင့်ကြီး၏။ ပုပ္ဖိတကာလေ-ကောင်းစွာဖြစ်သောပွင့်ခြင်းရှိရာထိုအခါ၌။ နံ-ထိုပဒုမ္မာ ကြာကို။ ဂဟေဿာမိ-ယူအံ့။

ဟန္တ နံ ဂဟေဿာဝီ”တိ ဩတရိတွာ ဂထိ။ တံ တေန နာဠတော ဆိန္ဒမတ္ထယေဝ ပုပ္ဖိတံ။

န-ထိုပဒုမ္မာကြာကိုသရ်-အိုင်သိုး(က)ဩတရိတွာ-သက်ဆင်း၍။တာပသော-ရသေ့သည်။ (ကတ္တာ)၊
ဂဏိ-ယူပြီးတံ-ထိုပဒုမ္မာကြာသည်။တေန-ထိုရသေ့သည်။နာဠတော-အရိုးမှ။ဆန္ဒမတ္တံ-ဖြတ်အပ်ပြီးကာမှ
သည်။ သမာနံယေဝ-သော်သာ။ပုပ္ဖိတံ-ကောင်းစွာဖြစ်သော ပွင့်ခြင်းရှိ၏။ ဒီ၊ဋ္ဌ၊၁။၂၁၈။

အထဿန္တ န္ဓရေ သုဝဏ္ဏစုဏ္ဏပိဉ္ဇရံပိယ ရစတဗိဗ္ဗကံ ပဒုမရေဏပိဉ္ဇရံ သေတဝဏ္ဏံ အဒုဿ။
သော ဟောပုညော သေ ဘဝိဿတိ။ ဒီ၊ဋ္ဌ၊၁။၂၁၈။

အဿ-ထိုပဒုမ္မာကြာ၏။အပ္ပန္နရေ-အတွင်း၌။သုဝဏ္ဏစုဏ္ဏပိဉ္ဇရံ-ရွှေမှုတို့ဖြင့် ရွှေအဆင်းရှိသော။
ရစတဗိဗ္ဗကံပိယ-ငွေရုပ်ကလေးတို့ကဲ့သို့(တထာ-တူ) ပဒုမရေဏပိဉ္ဇရံ-ပဒုမ္မာကြာဝတ်မှုတို့ဖြင့် ရွှေအဆင်း
ရှိသော။သေတဝဏ္ဏံ-ဩသောအဆင်းရှိသော။ဒါရကံ-ကို။သော-ထိုရသေ့သည်။သေ-ဤကလေးသည်။မဟာ
ပုညော-ကြီးသောတုန်းဆိုသည်။

ဒါရကော တိဏ္ဏံ ဝေဒါနံ ပါရံ ဂန္ဓာ ပဏ္ဍိတော ဗျတ္တော မျှေဒိပေ အဂ္ဂဗြာဟ္မဏော အဟောသိ။
ဒီ၊ဋ္ဌ၊၁။၂၁၈။

ပါရံ-တဘက်ကမ်းသို့(ပုရုတ္တ)ဝါ-အပြီးတိုင်ရောက် တက်မြောက်ခြင်းသို့။(ဥပစာရတ္ထ)ဗျတ္တော-လိမ္မာ
သော။မျှေဒိပေ-မျှေဒိပိဋ္ဌ(ဝေါ)ဝါ-သပြေပင်ဖြင့်ပုတ်အပ်သောကျွန်း၌။(သဒ္ဒ)ဝါ-တောင်းကျွန်း၌။အဂ္ဂဗြာဟ္မဏော-
မြတ်သောပုတ္တောသည်။

တဿ ကိရ နာဂရဿ ဝဏ္ဏိ ဥက္ကာ ဌပေတွာ ဥက္ကာသု လေမာနာသု အဂ္ဂဟေသံ။ တသ္မာ
တံ ဥက္ကန္တိ ဝုစ္စတိ။ ဒီ၊ဋ္ဌ၊၁။၂၁၈။

ကိရ-တဆင့်စကားကြားရသည်ကား။ကိရ-ယသွာ-ကြောင်းဝတ္ထု-တည်ရာမြေကို။ဥက္ကာ-မိရူးတိုင်
တို့ကို ဥက္ကာသု-အရောက်သည်။ လေမာနာသု-တောက်ပကုန်စဉ်။ တသ္မာ-ထိုသို့မိရူးတိုင်တို့ တောက်ပကုန်စဉ်
မြို့တည်ရသည်၏ အဖြစ်ကြောင်းတံ-ထိုမြို့ကို။

သော တတော မနုဿထောကမာဂစ္ဆန္တ မာတုကုစ္စိဝါသံ ဖိဂုစ္စိတွာ ဟိမဝန္တပဒေသေ
မဟာသရေ ပဒုမဂဗ္ဗေ နိဗ္ဗတ္တိ။ ဒီ၊ဋ္ဌ၊၁။၂၁၈။

သော-ထိုပုတ္တောသည်။ တတော-ထိုနတ်ပြည်မှ။ မာတုကုစ္စိဝါသံ-အမိဝမ်း၌နေရခြင်းကို။ဖိဂုစ္စိတွာ-
စက်ဆုပ်၌။ဟိမဝန္တပဒေသေ-ဟိမဟန္တာအရပ်၌။မဟာသရေ-အိုင်ကြီး၌။ပဒုမဂဗ္ဗေ-ပဒုမ္မာကြာတိုက်၌။
သတ္တုဿဒန္တိ သတ္တေဟိ ဥဿဒံ ဥဿန္တံ ဗဟုဇနံ အာကိတ္ထမနုဿံ။ပေါသာဝနိယဟတ္ထိ
အဿမောရမိဝါဒီအနေကသတ္တသမာကိတ္ထဉ္ဇာတိ အတ္တော။ ဒီ၊ဋ္ဌ၊၁။၂၁၈။

ဥဿဒံ ဥဿန္တံ-များသော။ အာကိတ္ထမနုဿံ-ရောပြင်းသောလူရှိသည်လည်းဖြစ်သော။ ပေါသာဝ
နိယဟတ္ထိအဿမောရမိဝါဒီအနေကသတ္တသမာကိတ္ထဉ္ဇာ-မွေးမြူစေအပ်သော ဆင် မြင်း ဥဒေါင်း သမင် အစရှိသော
များစွာသောသတ္တဝါတို့ဖြင့် ရောပြင်းသည်လည်းဖြစ်သော။

ယသ္မာ ပနေတံ နာဂရံ ဗဟိ အာပိစ္ဆိတွာ ဇာတေန ဟတ္ထိအဿာဒိနံ ယာသတိဏေနစေဝ
ဂေဟတ္တာဒနတိဏေနစ သမ္ပန္နံ။ ဒီ၊ဋ္ဌ၊၁။၂၁၈။

ပန-ဆက်။အာပိစ္ဆိတွာ-ပတ်ပတ်လည်၍။ဇာတေန-ပေါက်သော။ယာသတိဏေနစေဝ-အစာဖြစ်
သောမြက်နှင့်လည်းကောင်း။ဂေဟတ္တာဒနတိဏေနစ-အိမ်အမိုးဖြစ်သောမြက်နှင့်လည်းကောင်း။သမ္ပန္နံ-၏။
ဗြဟ္မဒေယန္တိ သေဋ္ဌဒေယျံယထာ ဒိန္နံ န ပုန ဂဟေဠံ ဟောတိ နိဿဋ္ဌပရိပစ္စတ္တံ။ဝေ ဒိန္နန္တိ
အတ္တော။ဒီ၊ဋ္ဌ၊၁။၂၁၉။

သေဋ္ဌဒေယျံ-မြတ်သည်ဖြစ်၍ပေးပေးပေးသော။ယထာ-ဖြင့်။ဒီယမာဇန-သော်။ဒိန္နံ-ပေးအပ်သည်။ သမာနံ-
သော်။ပုန-တစ်နေ့။နိဿဋ္ဌပရိပစ္စတ္တံ-လွတ်လွတ် ကျွတ်ကျွတ် စွန့်လွှတ်အပ်သည်။ဝေ-အားဖြင့်။
ဣတိဟာသပဉ္စမာနန္တိ အာထဗ္ဗဏံဝေဒံ စတုတ္ထိ ကတွာံ "ဣတိဟ အသ ဣတိဟ အသာ"တိ
ဤဒီသဝစနပဋိသံယုတ္တော ပုရာဏကထာသဒါတော ဣတိဟာသော ပဉ္စမော တေတသန္တိ

ဝဋ် မျဉ်း (ဇွန် ၁၉၆၆) ညို က နတ် ကေ လေ

ကူတိဟာသပဉ္စမာ။ ဒီဌာ၁။ ၂၂၀။

အာထဗုဒ္ဓဝေဒံ-အာထဗုဏဗေဒင်ကို၊စတုတ္ထံ-လေးခုမြောက်ကို၊ကူဟ-ဤလောက၌အသ-ဖြစ်ခဲ့
ဘူးပြီ။ ကူတိ ဤဒီသဝစနပုဋိသံယုတ္တော-ဤသို့ရှုအပ်သောစကားနှင့်စပ်ယှဉ်သော၊တေသံ-ဤဝေဒသုံး
ပုံတို့၏။ပုရာဏကထာသဒါတော-ရှေးဟောင်းကျမ်းဟု ဆိုအပ်သော။

မဟာပုရိသလက္ခဏန္တိ မဟာပုရိသာနံ ဗုဒ္ဓါနံ လက္ခဏဒီပကံ ဒွါဒသသဟဿဂန္ဓပမာဏံ
သတ္ထံ။ယတ္ထ သောဠသသဟဿဂါထာပရိမာဏာ ဗုဒ္ဓမန္တာနာမ အဟေသုံ။ ဒီဌာ၁။ ၂၂၀။

လက္ခဏဒီပကံ-လက္ခဏာတို့ကိုပြတတ်သော။ဒွါဒသသဟဿဂန္ဓပမာဏံ-တစ်သောင်းနှစ်ထောင်
သော အဖွဲ့ဂါထာပမာဏရှိသော။သတ္ထံ-ကျမ်းတည်း။ယတ္ထ-ယင်းမဟာပုရိသလက္ခဏာကျမ်း၌၊သောဠသသ
ဟဿဂါထာပရိမာဏာ-တစ်သောင်းခြောက်သောင်းသော ဂါထာပမာဏရှိသော။(ယတ္ထ-ကိုနိယမကြံ)

ကထံ ပနာဟံ ဘော တံ ဘဂဝန္တံ ဂေါတမံ ဇာနိဿာမိယတာ သတ္တာ သော ဉာတုံ၊တထာ
မေ အာစိက္ခာဟိတိ အတ္ထော။ ဒီဌာ၁။ ၂၂၁။

ကထံ-အဘယ်သို့။ယထာ-အားဖြင့်။အာစိက္ခိယမာနေ-ပြောဆိုအပ်သော။သော-အရှင်ဂေါတမသည်။
ဝါ-ကို။တထာ-ဖြင့်။(ယထာ+တထာ နိယံ)

အာစရိယေနဿ ယံ အဟံ ဇာနာမိတံ တွံ ဇာနာသိတိ အာဒိနာ အနညာတော “အာမ
အာစရိယာ”တိ အတ္တနာ တဿ ပဋိဝစနဒါနပဋိညာယ ပဋိညာတောတိအတ္ထော။ဒီဌာ၁။ ၂၂၁။

အဿ-ထိုအမ္မဋ္ဌလုလင်အား။ယံ-အကြင်အတတ်ကို။ကူတိအာဒိနာ-ဤသို့အစရှိသည်ဖြင့်။အနညာ
တော-ခွင့်ပြုအပ်၏။အာစရိယ-ဆရာ။အာမ-မှန်ပါ။တဿ-ထိုဆရာအား။ပဋိဝစနဒါနပဋိညာယ-စကားအတို
ပေးခြင်းဟူသော ဝန်ခံခြင်းအားဖြင့်။ပဋိညာတော-ဝံခံအပ်၏။

တေန ပုဗ္ဗေ ဝေဒေသု မဟာပုရိသလက္ခဏာနိ အာဂစ္ဆန္တိပရိနိဗ္ဗုတေ ပန တထာဂတေ
အနက္ကမေန အန္တရဓာယန္တိ တေနေတရဟိ နတ္ထိတိ။ ဒီဌာ၁။ ၂၂၁။ ၂၂၂။

တေန-ထိုသို့ပို့ချခြင်းကြောင့်။ဝေဒေသု-ဝေဒကျမ်းတို့၌။တထာဂတေ-သည်။ပရိနိဗ္ဗုတေပန-ပရိ
နိဗ္ဗာန်စံတော်မူပြီးသော်ကား။အန္တရဓာယန္တိ-ကွယ်ပျောက်ကုန်၏။တေန-ထိုသို့ကွယ်ပျောက်ခြင်းကြောင့်။(တေ-
ထိုဗုဒ္ဓမန္တာန်တို့သည်။)တေရဟိ-ဤယခုအခါ၌။

တ္ထေ စ“ရာဇာ”တိ သာမညံ “စက္ကဝတ္ထိ”တိ ဝိသေသံ ဓမ္မေန စရတိတိ ဓမ္မိကောဉာယေန
သမေန ဝတ္တတိတိအတ္ထော။ဓမ္မေန ရဇံ လဘိတွာ ရာဇာ ဇာတောတိ ဓမ္မရာဇာ။ဒီဌာ၁။ ၂၂၂။

စ-ဆက်။တ္ထေ-ဤရာဇသဒ္ဓါ၊ စက္ကဝတ္ထိသဒ္ဓါတို့တွင်။ယောရာဇာ-သည်။(တည)ဓမ္မေန-တရားနည်း
လမ်းဖြင့်။စရတိ-ဖြစ်တတ်၏။ဉာယေန-အသင့်အားဖြင့်။သမေန-ညီညီမျှမျှဖြင့်။ရဇံ-မင်းအဖြစ်ကို။
ဇနပဒေါ ဝါ တမိ ထာဝရိယပုတ္တော အနုယုတ္တော သကမ္ပနိရတော အစလော အသမ္ပဝေမိတိ
ဇနပဒတ္တာဝရိယပုတ္တော။ ဒီဌာ၁။ ၂၂၂။

ဝါ-တစ်နည်းကား။တမိ-ထိုစကြာမင်း၌။ထာဝရိယပုတ္တော-ခိုင်မြဲသည်၏အဖြစ်သို့ရောက်သော။အနု
ယုတ္တော-မိမိကိုစွ၌ အမြဲအားထုတ်သော။ သကမ္ပနိရတော-မိမိအလုပ်၌စွဲမြဲသော။ အစလော-လှုပ်ရှားခြင်း
မရှိသော။ အသမ္ပဝေမိ-ပြင်းစွာတုန်လှုပ်ခြင်းမရှိသော။ ဇနပဒေါ-သည်။ (အတ္ထိ)

ရာဂဒေါသမောဟမာနဒိဋ္ဌိအဝိဇ္ဇာဒုစွရိတဆဒနေဟိ သတ္တဟိ ပဋိစ္စန္ဓေ ကိလေသန္ဓကာလေ
လောကေ တံဆဒနံ ဝိဝဋ္ဌေတွာ သမန္တတော သဉ္ဇာတာလောကေ ဟုတွာ ဋီတောတိ ဝိဝဋ္ဌေဒေါ။
ဒီဌာ၁။ ၂၂၃။

ရာဂဒေါသမောဟမာနဒိဋ္ဌိအဝိဇ္ဇာဒုစွရိတဆဒနေဟိ-ရာဂ၊ ဒုစွရိကံအမိုးအကာဟူကုန်သော။ သတ္တ
ဟိ-ခုနစ်ပါးသော အမိုးအကာတို့ဖြင့်။ပဋိစ္စန္ဓေ-မိုးအုပ်အပ်သော။ဝါ-မိုးအုပ်အပ်သည်၏အဖြစ်ကြောင့်။(ဟေတု
မန္တဝိသေသန)ကိလေသန္ဓကာရေ-ကိလေသာတည်းဟူသော အမိုက်အမှောင်ရှိသော။လောကေ-၌။ဝိဝဋ္ဌေတွာ-

သီလဇ္ဇန်စာစဉ် (၁)

ကင်းစေတော်မူ၍။ သဗ္ဗာတာလောကော-လွန်စွာဖြစ်သော အရောင်အလင်းရှိသည်။

သောပိ တာယ အာစရိယကထာယ လက္ခဏေသု ဝိဂတသမ္မောဟော ဧကောဘာသဇာတော
ဝိယ ဗုဒ္ဓမန္တေ သမ္ဗဿမာနော “ဝေ ဘော”တိ အာဟ။ ဒီဌ၊၁။၂၂၄။

သောပိ-ထိုအမ္ဗဋ္ဌလုလင်သည်လည်း။ တာယ-ထိုရဲရင့်သူ၏အဖြစ်ကို ဖြစ်စေတတ်သော။ အာစရိယ
ကထာယ-ဆရာ၏စကား၌။ ဝိဂတသမ္မောဟော-ကင်းသောတွေဝေခြင်းရှိသည်။ ဟုတော။ ဧကောဘာသဇာ
တောဝိယ-ဖြစ်သောတစ်ခုတည်းသော အရောင်အလင်းရှိသကဲ့သို့။ ဗုဒ္ဓမန္တေ-ဗုဒ္ဓကိုသိကြောင်း မန္တာန်တို့ကို။
သမ္ဗဿမာနော-ကောင်းစွာရှုလျက်။

အတရမာနောတိ အတုရိတော၊ သဏိကံ ပဒပ္ပမာဏဋ္ဌာနေ ပဒံ နိက္ခိပန္တော ဝတ္တံ ကတော
သုသမ္ဗဋ္ဌံ မုတ္တာဒလသိန္နုဝါရသန္တာရသဒိသံ ဝါလိကံ အဝိနာသေန္တောတိအတ္ထော။ ဒီဌ၊၁။၂၂၅။
အတုရိတော-ဖြစ်သော အဆောတလျှင်မရှိသည်။ သဏိကံ-ဖြေးဖြေး။ ပဒပ္ပမာဏဋ္ဌာနေ-ရှေ့ခြေ
နောက်ခြေတို့အတွင်းဝယ် တောင်ဆုပ်ပမာဏရှိသောအရပ်၌။ ဝတ္တံ-ဝတ်ကြီးဝတ်ငယ်ကို။ သုသမ္ဗဋ္ဌံ-ကောင်းစွာ
တံမြက်လှည်းအပ်သော။ မုတ္တာဒလသိန္နုဝါရသန္တာရသဒိသံ-ပုလဲအပြင်နှင့်လည်းတူ၊ ရေအုန်ပန်းအခင်းနှင့်
လည်းတူသော။ ဝါလိကံ-သဲအပြင်ကို။ အတ္ထော-အတရမာနောပုဒ်၏ အဓိပ္ပါယ်အနက်တည်း။

ယော ဟိ အမ္ဗဋ္ဌံ ဉာပေတုံ န သက္ကုဏေယျတဿံ တေန သဒ္ဓိံ တထာသလ္လာပေါ ဂရု
ဘဝေယျ။ ဘဂဝတော ပန တာဒိသာနံ မာဏဝါနံ သံတေနာပိ သဟဿေနာပိ ပဉ္စ ပုဋ္ဌဿ
ဝိဿဇ္ဇနေ ဒန္ဒာယိတတ္ထံ နတ္ထိတိ မညမာနာ “အဂရုခေါပနာ”တိ စိန္တယိသု။ ဒီဌ၊၁။၂၂၄/၅။

ဟိ-မှန်။ ယော-အကြင်ပုဂ္ဂိုလ်သည်။ တဿ-ထိုပုဂ္ဂိုလ်၏။ တေန-ထိုအမ္ဗဋ္ဌနှင့်။ ကထာသလ္လာပေါ-
စကားပြောဆိုခြင်းသည်။ သတေနာပိ-တစ်ရာလည်းကောင်း၊ ပုဋ္ဌဿ-မေးအပ်သည်။ (သမာနဿ-သော်)ဝိဿဇ္ဇ နေ-
ဖြေဆိုခြင်း၌။ ဒန္ဒာယိတတ္ထံ-လေးလံသည်၏ အဖြစ်သည်။

အာကောဋ္ဌေဟိတိ အဂ္ဂနခေဟိ သဏိကံ ကုဒ္ဓိကဗ္ဗိဒ္ဓသမိပေ အာကောဋ္ဌေဟိတိ ဝုတ္တံ
ဟောတိ။ ဒွါရံ ကိရ အတိဥပရိ အမနဿာ၊ အတိဟေဋ္ဌာ ဒိဃဇာတိကာ ကောဋ္ဌေန္တိ တထာ
အနာကောဋ္ဌေတွာ မဇ္ဈေ ဆိဒ္ဓသမိပေ ကောဋ္ဌေတဗ္ဗန္တိ ဣဒံ ဒွါရကောဋ္ဌနဝတ္တန္တိ ဒီပေန္တာ
ဝဒန္တိ။ ဒီဌ၊၁။၂၂၅။

အဂ္ဂနခေဟိ-လက်သည်းဖျားတို့ဖြင့်။ သဏိကံ-ဖြေးဖြေး။ ကုဒ္ဓိကဗ္ဗိဒ္ဓသမိပေ-သံကောက်ပေါက်၏အ
နီး၌။ အာကောဋ္ဌေဟိ-ခေါက်လိုက်လော။ အတိဥပရိ-အလွန်အထက်ဖြစ်သောအရပ်၌။ အမနဿာ-နတ်ဘိလူး
တို့သည်။ (ကောဋ္ဌေန္တိ)အတိဟေဋ္ဌာ-အလွန်အောက်ကျသောအရပ်၌။ ဒိဃဇာတိကာ-ကျောရှည်မျိုးတို့သည်။
တထာ-အားဖြင့်။ ဆိဒ္ဓသမိပေ-သံကောက်ပေါက်အနီး၌။ ဣတိဣဒံ-ဤသံကောက်ပေါက်အနီး၌ခေါက်ရခြင်း
သည်။ ဒွါရကောဋ္ဌနဝတ္တံ-တံခါးခေါက်ခြင်း၏ ကျင့်ဝတ်တည်း။

ဘဂဝါတာ သဒ္ဓိံ သမ္ဗုပ္ပဝတ္တမောဒါ အဟေသံ။ ဒီဌ၊၁။၂၂၅။

ခမနိယာဒိနိ-ခမနိယအစရှိသော အကြောင်းအရာတို့ကို။ တေဟိ-ထိုလုလင်တို့နှင့်။ သဒ္ဓိံ သမ္ဗုပ္ပဝတ္တ
မောဒေါ-အညီအမျှဖြစ်သော ရောနှောခြင်းရှိသည်။ ဟောတိယထာ။ ဝေ-တူ။ တေပိ-ထိုလုလင်တို့သည်လည်း။
သမပ္ပဝတ္တမောဒါ-အညီအမျှဖြစ်သော ရောနှောခြင်းရှိကုန်သည်။ အဟေသံ-ကုန်ပြီ။ (ပမာ+ပမေ ထင်စေ)

ထုလာနိ ဟိ တေ အဂံပစ္စဂါနိ၊ ပါသာဒိကတ္ထံ ဂတဂတဋ္ဌာနေ တေ ဗဟုနော “ရာဇပဗ္ဗ
ဖိတော”တိ စ “ပုဒ္ဓေါ”တိစ ဥပ္ပန္နဗဟုမာနော ပဏီတံ ဩဝေန္တမာဟာရံ ဒေန္တိ ပဿထ
ဘော ဂေဟံ စိတ္တသာလာဝိယ ဒိဗ္ဗပါသာဒေါ ဝိယ။ ဒီဌ၊၁။၂၂၆။

ဟိ-မှန်။ တေ-ထိုအရှင်ဂေါတမ၏။ အဂံပစ္စဂါနိ-အင်္ဂါကြီးငယ်တို့သည်။ ထုလာနိ-ဆူဖြိုးကုန်၏။ ပါသာ
ဒိကတ္ထံ-ကြည်ညိုခြင်းကိုဖြစ်စေတတ်သူ၏အဖြစ်ဟူသောအကျိုးငှါ။ တေ-အရှင်အား။ (အယံ-ဤပုဂ္ဂိုလ်သည်)

ဓမ္မိ ဗျန္တိ (ဗျန္တိ ဗျန္တိ) ညီ ဇေ နက် ငေး ငေး

ရာပေဗ္ဗိတော-မင်းအဖြစ်မှထွက်၍ ရဟန်းပြုသောပုဂ္ဂိုလ်တည်း။ ဣတိစ-ဤသို့ကြံ၍လည်းကောင်း။(ငယ်-
သည်)ဥပ္ပန္နမဟာနာ-ဖြစ်သောများစွာပြတ်နိုးခြင်းရှိကုန်သည်။(ဟုတွာ)ဂေဟံ-ကျောင်းသည်။ စိတ္တသာလာဝိယ-
ဆန်းကြယ်သော ရေပ်နှင့်တူ၏။ဒိဗ္ဗပါသာဒေါဝိယ-နတ်ပြုသဒ်ကဲ့သို့ ဖြစ်၏။

“အယံ မာဏဝေါ ဟတ္ထံ ပသာရေတွာ ဘဝဂ္ဂံ ဂဟေတုကာမော ဝိယ ဝါဒိ ပသာရေတွာ
အဝိစိ ဝိစရိတုကာမော ဝိယ မဟာသမုဒ္ဓံ တရိတုကာမော ဝိယ သိနေရံ အာရောဟိတုကာမော
ဝိယစ အဋ္ဌာနေ ဝါယမတိ၊ ဟန္တ တေန သဒ္ဓိ မန္တေမိ”တိ။ ဒီ၊ဋ္ဌ၊၁။၂၂၆။

ဘဝဂ္ဂံ-ဘဝဂ်ကို။ဂဟေတုကာမောဝိယ-ကိုင်လိုသူကဲ့သို့လည်းကောင်း။တရိတုကာမောဝိယ-ကူးလိုသူ
ကဲ့သို့လည်းကောင်း။သိနေရံ-မြင့်မိုရ်တောင်ကို။အာရောဟိတုကာမောဝိယ-တက်လိုသူကဲ့သို့လည်းကောင်း။
အဋ္ဌာနေ-မမြစ်နိုင်သောအရာ၌။တေန-ထိုအဗ္ဗဋ္ဌနှင့်။ မန္တေမိ-တိုင်ပင်နိုးနေောပြောဆိုရတောအံ့။

တွံ ပန သယာနေော သယာနေနာစရိယေန သဒ္ဓိံ ကထေသိ၊ ကိံ တေ အာစရိယော ဂေါရူပံ
ဥဒါဟု တွ”န္တိ အာဟ။ ဒီ၊ဋ္ဌ၊၁။၂၂၇။

တွံပန-သင်သည်ကာ။သယာနေော-လျောင်းလျက်။ သယာနေန-လျောင်းလျက်နေသော။အာစရ
ိယေန-နှင့်။တေ-၏။အာစရိယော-သည်။ဂေါရူပံကိ-နွာ၏ပုံသဏ္ဍာန်လော။ဥဒါဟု-သို့မဟုတ်။တွံ-သင်သည်။
(ဂေါရူပံကိ-လော)

တွံ အာစရိယေန အတ္တနော ကရထိယေန ပေသိတော၊ န အမှာကံ ပရိဘဝနတ္ထာယ၊
တသ္မာ တမေဝ ကိစ္စံ မနသိကရောဟိတိ။ ဒီ၊ဋ္ဌ၊၁။၂၂၇။

တွံ-သင်သည်။ဝါ-ကို။ပေသိတော-စေလွှတ်အပ်ပြီး။အမှာကံ-တို့ကို။ပရိဘဝနတ္ထာယ-လွှမ်းမိုးခြင်း
အကျိုးငှါ။န ပေသိတော။ တသ္မာ။ တမေဝကိစ္စံ-ထိုကိစ္စကိုသာ။

သောပိ အတ္တနော ကုလဝံသံ ဇာနာတိတသ္မာ “မမညေဝ မညေ”တိ တက္ကယိတ္ထ။ဒီ၊ဋ္ဌ၊၁။၂၂၉။

သောပိ-ထိုအဗ္ဗဋ္ဌလုလင်သည်လည်း။ကုလဝံသံ-အမျိုးအနွယ်ကို။အမ္မဋ္ဌော-သည်။(ကတ္တား) တက္က
ယိတ္ထ-ကြံစည်ပြီး။မမညေဝ-ငါ့ကိုသာလျှင်။အနဟသန္တိ-ရယ်ကြကုန်၏။အညံ-အခြားသူကို။နအနဟသန္တိ- မဟုတ်။
ဣတိ-သို့။မညေ-မညာမိ-ငါမှတ်ထင်၏။

တတ္ထ “မုဏ္ဍော”တိ သမထေစ “သမထာ”တိ ဝတ္ထု ဝဒေယျ၊ အယံ ပန ဟိဋ္ဌေန္တော
“မုဏ္ဍကာ သမထကာ”တိ အာဟ။ ဒီ၊ဋ္ဌ၊၁။၂၂၇။

တတ္ထ-ထိုယေစခေါအစရိသော စကားရပ်၌။ မုဏ္ဍော-ဦးပြည်ကတုံးတို့ကို။ သမထေစ-ရဟန်းတို့
ကိုလည်း။ဝတ္ထု-ခေါ်ဝေါ်ပြောဆိုခြင်းငှါ။ဝဒေယျ-ပြောဆိုသင့်ရာ၏။အယံ ပန-ဤအဗ္ဗဋ္ဌသည်ကာ။ဟိဋ္ဌေန္တော-
ရှုတ်ချလိုသည်။(ဟုတွာ)

ဗြာဟ္မဏာ ဗြဟ္မာနေော မုခတော နိက္ခန္တာ။ ခတ္တိယာ ဥရတော၊ ဝေဿာ နာဘိတော၊ သုဒ္ဓါ
ဇာဏတော၊သုမထာ ပိဋ္ဌိပါဒတောတိ။ ဒီ၊ဋ္ဌ၊၁။၂၂၇။

မုခတော-ပါးစပ်မှ။နိက္ခန္တာ-မွေးဖွားကုန်၏။ဥရတော-ရင်မှ။နာဘိတော-ချက်မှ။သုဒ္ဓါ-သူဆင်းရဲတို့ သည်။
ဇာဏတော-ပဆစ်ဒူးမှ။ပိဋ္ဌိပါဒတော-ခြေဖမိုးမှ။

အာသီဝိသံ ဂိဝါယံ ဂဏှန္တော ဝိယ၊အဂ္ဂိက္ခန္တံ အာလိဂ်န္တော ဝိယ၊မတ္တဝါရဏံ သောဏ္ဍာယ
ပရာမသန္တော ဝိယ၊အတ္တနော ပမာဏံ န ဇာနာတိ။ ဒီ၊ဋ္ဌ၊၁။၂၂၇။

အာသီဝိသံ-လျှင်စွာတက်သော အဆိပ်ရှိသောမြွေကို။ဂဏှန္တောဝိယ-ကိုင်သူသည်ကဲ့သို့လည်းကောင်း။
အဂ္ဂိက္ခန္တံ-မိအစုကို။အာလိဂ်န္တောဝိယ-ပွေဖက်သူသည်ကဲ့သို့လည်းကောင်း။မတ္တဝါရဏံ-အမုန်ရစ်သောဆင်ကို။
သောဏ္ဍာယ-နာမောင်း၌။ ပရာမသန္တောဝိယ-သုံးသပ်သူသည်ကဲ့သို့လည်းကောင်း။

ပဿထ ဘော အယံ အဗ္ဗဋ္ဌော မာဏဝေါ အာစရိယကုလေ အဝုသိတဝါ အသိက္ခိတော
အပ္ပသုတောဝ သမာနေော။ ဒီ၊ဋ္ဌ၊၁။၂၂၇။၂၂၈။

သီလဗျူဟာစဉ် (၁)

အဝုသိတဝါ-ကျင့်သုံးပြီးသူမဟုတ်သည်။ အသိက္ခိတော-အာစာရကိုသင်ပြီးသူမဟုတ်သည်။ အပ္ပဿတော-နည်းသောသူတရှိသူသည်။ သမာနောဝ-ဖြစ်လျက်သာ။

တေဿ ဟိ ဝေ ဖရုသဝစနသမုဒါစာရေ ကာရဏံ ကိမညတြ အဝုသိတတ္တာတိ အာစရိယ ကုလေ အသံဝုဒ္ဓါ အသိက္ခိတာ အပ္ပသုတာယေဝ ဟိ ဝေ ဝဒန္တိတိ။ ဒိ၊ဋ္ဌ၊၁။၂၂၈။

ဟိယသ္မာ။တေဿ-ဤအဗ္ဗုဒ္ဓလုလင်၏။ဖရုသဝစနသမုဒါစာရေ-ကြမ်းတမ်းသော စကားကိုပြောဆိုခြင်း၌။အဝုသိတတ္တာ-ကျင့်သုံးပြီးသူမဟုတ်သည်၏အဖြစ်ကို။ကာရဏံ-သည်။ကိ-နည်း။ကူတိ-ကြောင့်။(အဝုသိတဝါ သမာနော အဟံ ဝုသိတဝါ ကူတိ အတ္တာနံ မညတိ ကူတိ ဝိညာယတိ။)အသံဝုဒ္ဓါဝေ-မကြီးပွားရသူတို့သည်သာ။အသိက္ခိတာဝ-သင်အပ်ပြီးသူမဟုတ်သူတို့သည်သာ။ဝေ-ဤသို့ကြမ်းတမ်းသော စကားကို။

ဝေမေဝ ဂေါတ္တေန ဂေါတ္တံ ကုလာပဒေသေန ကုလာပဒေသံ ဥဋ္ဌာပေတွာ ဘဝဂ္ဂပ္ပမာဏေန ဝိယ ဥဋ္ဌိတံ မာနဒ္ဓန္တံ မူလေ ဆေတွာ နိပါတေဿာမိ။ ဒိ၊ဋ္ဌ၊၁။၂၂၉။

ဂေါတ္တေန-အပြစ်ရှိသောရှေးအနွယ်ဖြင့်။ ဂေါတ္တံ-အပြစ်ကင်း၏ဟု သမုတ်အပ်သောယခုအနွယ်ကို။ ကုလာပဒေသေန-ညွှန်ပြကြောင်းဖြစ်သောရှေးအမျိုးဖြင့်။ကုလာပဒေသံ-ညွှန်ပြကြောင်းဖြစ်သော ယခုအမျိုးကို။ ဥဋ္ဌာပေတွာ-သာဝဇ္ဇအဖြစ်ဖြင့် ပေါ်တက်စေ၍။ ဥဋ္ဌိတံဝိယ-အထက်၌တည်သကဲ့သို့ဖြစ်သော။မာနဒ္ဓန္တံ-မာနတည်းဟူသောအလံကို။မူလံ-အမြစ်၌။ဆေတွာ-ဖြတ်၍။နိပါတေဿာမိ-ကျစေအံ့။

လဟုသာတိ လဟုကာ။ အပ္ပကေနော တုဿန္တိဝါ ဒုဿန္တိဝါ။ ဥဒကဝိဋ္ဌေ အလာဗုကဏ္ဍာဟံဝိယ အပ္ပကေနော ဥ ဟန္တိ။ ဒိ၊ဋ္ဌ၊၁။၂၃၀။

လဟုကာ-ပေါ့ဆ၏။အပ္ပကေနော-အနည်းငယ်သောအကြောင်းကြောင့်ပင်။တုဿန္တိဝါ-နှစ်သက်မှုလည်းနှစ်သက်တတ်ကုန်၏။ဒုဿန္တိဝါ-စိတ်ပျက်မှုလည်းစိတ်ပျက်ကုန်၏။အလာဗုကဏ္ဍာဟံဝိယ-ဗူးတောင်းဗူးခွက်သည်ကဲ့သို့။ ဥဟန္တိ-ပေါ်လွင်ထင်ရှားကုန်၏။

ဘဿာတိ ဗဟုဘာဏီနော။ သကျာနံ မုခေ ဝိဝဋ္ဌေ အညဿ ဝစနောကာသော နတ္ထိတိ အဓိပ္ပါယေနေဝ ဝဒတိ။ ဒိ၊ဋ္ဌ၊၁။၂၃၁။

ဗဟုဘာဏီနော-များစွာပြောဆိုတတ်ကုန်၏။မုခေ-ကို။ ဝိဝဋ္ဌေ-ဖွင့်အပ်ပြီးသော်။ဝစနောကာသော-စကားပြောခွင့်သည်။(အဗ္ဗုဋ္ဌော-သည်။ ဘဿာတိ ကူဒံဝစနံ-ကို။) ဝဒတိ-၏။ (ကတ္တာ ကံ)

အယဉ္ဇ တသ္မိံ သမယေ ယာဝ ပါဒန္တာ ဩလမ္ဘေတွာ နိဝတ္တသာဋ်ကဿ ဝေကေန ဟတ္ထေန ဒုဿကဏ္ဍံ ဂဟေတွာ ခန္ဓဋ္ဌိကံ နာမေတွာ မာနမဒေန မတ္တောဝိယ အာဂစ္ဆတိ။ ဒိ၊ဋ္ဌ၊၁။၂၃၂။

အယဉ္ဇ-ဤအဗ္ဗုဒ္ဓသည်လည်း။ ဩလမ္ဘေတွာ-တွဲရရှိ၍။နိဝတ္တသာဋ်ကဿ-ဝတ်အပ်သောအဝတ်၏။ဒုဿကဏ္ဍံ-ပုဆိုးအနားကို။ခန္ဓဋ္ဌိကံ-ပခုံးရိုးကို။ မာနမဒေန-မာနာန်ဖြင့်။မတ္တောဝိယ-ယစ်မူးသကဲ့သို့။ တတော "ပဿထ ဘော အမှာကံ ဒါသဿ ဂာဏုပနဂေါတ္တဿ အဗ္ဗုဒ္ဓဿ အာဂမန ကာရဏံ"န္တိ ဝဒန္တာ ဝေမာကံသု။ ဒိ၊ဋ္ဌ၊၁။၂၃၃။

တတော-ထိုသို့ ကုလဝိသကိုသိခြင်း ထိုကဲ့သို့လာခြင်းကြောင့်။အာဂမနကာရဏံ-လာခြင်းအကြောင်းကို။ ပဿထ-ကုန်လော့။

ကာမလာပိနိတိ ယဒိစ္ဆကသာဏီနိ။ ယံယံ ဣစ္ဆတိ။ တံတံ လပတိ။န တံကောစိ ဟံသောဝါ ကောဇ္ဈောဝါ မောရောဝါ အာဂန္တာ "ကိ တံ လပသီ"တိ နိသေခေတိ။ ဒိ၊ဋ္ဌ၊၁။၂၃၄။

ယဒိစ္ဆကသာဏီနိ-အလိုရှိတိုင်းပြောလေ့ရှိသည်။ ယံယံ-အကြင်အကြင်စကားကို။ (လပိတံ-ပြောဆိုခြင်းငှါ)တံတံ-ထိုထို အလိုရှိအပ်သောစကားကို။တ-မိလုံးငှက်မကို။ဟံသောဝါ-ဟင်္သာသည်သော်လည်းကောင်း။ ကောဇ္ဈောဝါ-ကြိုးကြာသည်သော်လည်းကောင်း။ မောရောဝါ-ဥဒေါင်းသည်သော်လည်းကောင်း။န နိသေခေတိ-မတားမြစ်ပါ။

တဿ ကိရ ရညော ကထနကာလေ ဥက္ကာဝိယ မုခေတော ပဘာ နိစ္ဆရတိ။ တသ္မာ တံ

ဗုဒ္ဓ ဗျူဟ (ဗုဒ္ဓ ဗျူဟ) ညီ စေ နတ် မေး လေ

“ဩက္ကာကော”တိ သဗ္ဗာနိသုတိ။ ဒီ၊ဋ္ဌ၊၁။၂၃၀။

တဿ ရညော-ထိုဥက္ကာကမင်း၏။ ကထနကာလေ-စကားပြောရာအခါ၌။ ဥက္ကာပိယ-မီးရှူးရောင် ကဲ့သို့။ မုတော-မှ။ ပဘာ-အရောင်တို့သည်။ နိစ္ဆရတိကိရ-ထွက်သတတ်။ တံ-ထိုမင်းကို။ မနုဿာ-တို့သည်။ (ကတ္တာ)သဗ္ဗာနိသု-သိမှတ်ကြကုန်ပြီ။

သော ကိရ ဘုမ္မဇာလံ ဝိန္တံ ဇာနာတိ။ ယာယ ဥဒ္ဒံ အသီတိဟတ္ထေ အာကာသေ ဟေဋ္ဌာစ ဘူမိယဗ္ဗိ ဂုဏဒေါသံ ပဿတိ။ တေသ္မိပဒေသေ တိဏဂုမ္မလတာ ဒက္ခိဏဝဋ္ဋာ ပါပိနာဘိ မုခေါ ဇာယန္တိ။ ဒီ၊ဋ္ဌ၊၁။၂၃၁။

သော-ထိုကပိလရသေ့သည်။ ယာယ-ယင်းအတတ်ဖြင့်။ အသီတိဟတ္ထေ-တောင်ရှစ်ဆယ်အတိုင်း အရည်ရှိသော။ (အသီတိဟတ္ထာယ-ရှိသော)ဘူမိယဗ္ဗိ-ဥလည်းကောင်း။ တေသ္မိပဒေသေ-ဤကပိလရသေ့နေရာ အရပ်၌။ တိလဂုမ္မလတာ-မြက်ချုံနွယ်တို့သည်။ ဒက္ခိဏဝဋ္ဋာ-လက်ျာရစ်လည်ကုန်သည်။ ပါပိနာဘိမုခါ-အရှေ့ အရပ်သို့ ရှေးရှုသည်။ (ဟုတွာ)

သီဟဗျူဟဒယော ဖိဂသူကရေ သပ္ပိဗိဋ္ဌာရာ စ မဏ္ဍူကမူသိကေ အနုပန္နမာနာ တံ ပဒေသံ ပတွာ န သက္ကောန္တိ တေ အနုပန္နိတံ။ ဒီ၊ဋ္ဌ၊၁။၂၃၂။

သီဟဗျူဟဒယော-ခြင်္သေ့ကျားစသော သာရဲတို့သည်။ ဖိဂသူကရေ-သမင်တောဝက်တို့ကို။ အနုပန္န မာနာ-အစဉ်လိုက်လာကုန်သော်လည်းကောင်း။ သပ္ပိဗိဋ္ဌာရာ-မြေကြောင်တို့သည်။ မဏ္ဍူကမူသိကေ-ဖားကြွက် တို့ကို။ အနုပန္နမာနာစ-သော်လည်းကောင်း။ အနုပန္နိတံ-ဆက်၍လိုက်ခြင်းငှါ။

တေဟိ တေ အညဒတ္ထံ သန္တိတော နိဝတ္တန္တိယေဝ။ သော “အယံ ပထဝိယာ အဂ္ဂပဒေ သော”တိ ဥက္ကာ တတ္ထ အတ္တနော ပဏ္ဍသာလံ မာပေသိ။ ဒီ၊ဋ္ဌ၊၁။၂၃၃။

တေဟိ-သမင်တောဝက် ဖားကြွက်တို့သည်။ တေ-ထို ခြင်္သေ့ကျား မြေကြောင်တို့ကို။ သန္တိတော- ခြိမ်းချောက်အပ်ကုန်သည်။ ဟုတွာ။ သော-ထိုကပိလရသေ့သည်။ တတ္ထ-ထိုအရပ်၌။ ပဏ္ဍသာလံ-သစ်ရွက် ကျောင်းကို။ မာပေသိ-ဖန်ဆင်းပြီ။

သကျာ ဝတ ဘောတိ ရဋ္ဌသွာ ပဗ္ဗဇိတာ အရညေ ဝသန္တာပိ ဇာတိသမ္ပေဒမေကတွာ ကုလဝံသံ အနုရက္ခိတံ သကျာ သမတ္တာ ပဋိဗလာတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၂၃၄။

ပဗ္ဗာဇိတာ-ထွက်သွားစေအပ်ကုန်သည်။ ဟုတွာ။ ဇာတိသမ္ပေဒ-ဇာတ်အားဖြင့်ရောစပ်ခြင်းကို။ အနု ရက္ခိတံ- အစဉ်စောင့်ရှောက်ခြင်းငှါ။ သကျာ သမတ္တာဝတ-စွမ်းနိုင်ပါပေကုန်စွ။

ကဏ္ဍိနာမ ဇနေသီတိ ကာဠဝဏ္ဏံ အန္တော ကုန္တိယံယေဝ သဗ္ဗာတဒန္တံ ပရုဠမဿုဒါဠိကံ ပုတ္တံ ပိဇာယိ။ ဒီ၊ဋ္ဌ၊၁။၂၃၅။

ကာဠဝဏ္ဏံ-မည်းနက်သောအဆင်းရှိသော။ သဗ္ဗာတဒန္တံ-ကောင်းစွာပေါက်သောသွားရှိသော။ ပရုဠ မဿုဒါဠိကံ-အပြားအားဖြင့် ပေါက်သောမှတ်ဆိတ်ကျင်စွယ်ရှိသော။

ပဗျာဟာသီတိ “ယက္ခော ဇာတော ပိသာဇော ဇာတော”တိ ဘယေန ပလာယိတွာ ဒွါရံ ပိဇာယ ဌိတေသု ဗျာမာနသကေသု က္ကတော စိတောစ ပိစရန္တော “ရောဝထ မ”န္တိ အာဒိနိ ဝဒန္တော ဥစ္စာသဒ္ဓမကာသိ။ ဒီ၊ဋ္ဌ၊၁။၂၃၆။

ယက္ခော-ဘီလူးကလေးသည်။ ပိသာဇော-မြေဘုတ်ကလေးသည်။ ဇာတော-ဖွားပြီ။ ပိဇာယ-ပိတ်၍။ ဗျာမာနသကေသု-အိမ်၌နေသူလူတို့သည်။ ဌိတေသု-တည်ကုန်လသော်။ ဥစ္စာသဒ္ဓံ-ကျယ်စွာသောအသံကို။

အယံ နော အာစရိယဿ သန္တိကေ အမေ ပရိဘိနိဿတိ”တိ ဥပါရမ္ပမောစနတ္တံ ဧဝံ အဝေါစံ။ စိတ္တေန ပနဿ နိမ္မဒဘာဝံ အာကခိန္တိ။ အယံ ကိရ မာနနိသိတတ္တာ လောသဗ္ဗိ အပ္ပိယောဝ။ ဒီ၊ဋ္ဌ၊၁။၂၃၇။

အယံ-ဤအမ္ပဋ္ဌသည်။ ပရိဘိနိဿတိ-ခွဲလတ္တံ့။ ကုတိ(အဟောသိကိရ)ဥပါရမ္ပမောစနတ္တံ-အပြစ်တင်

ခြင်းအကျိုးငှါ။ ပန-သော်လည်း။ အဿ-ထိုအမ္မဋ္ဌ၏။ နိဗ္ဗဒဘာဝ-မာန်မရှိသူ၏အဖြစ်ကို။ အယံ-ဤအမ္မဋ္ဌသည်။ ဣမဿ အမ္မဋ္ဌဿ-၏။ (သမ္မန်) မာနနိသိတတ္တာ-မာနကိုမှီသည်၏အဖြစ်ကြောင့်။ တေသမ္ပိ-ထိုလူလင်တို့၏ လည်း။ ဝါ-တို့သည်လည်း။

အမ္မဋ္ဌော အတ္တနာ ဗဒ္ဒံ ပုဋ္ဌကံ အတ္တနာဝ မောစေတူ'တိ အတ္တာနံ ပရိမောစေတွာ တသေဝ ဥပရိ ခိပန္နော "သုဇာတောစ ဘော ဂေါတမာ"တိ အာဒိမာဟံသု။ ၂၃၅။

ဗဒ္ဒံ-ဗွဲချည်အပ်သော။ ပုဋ္ဌကံ-အထုပ်ကို။ တသေဝ-ဗိုအမ္မဋ္ဌ၏သာ။ ခိပန္နော-ပစ်ချလိုကုန်သည်။

ကသ္မာ ပနေသ အာဂတောတိ ဒိဋ္ဌိဝိသဇ္ဇာပနတ္ထံ။ ဒိဋ္ဌ၊ ၁။ ၂၃၆။

သေ သော-ဤသိကြားမင်းသည်။ ဒိဋ္ဌိဝိသဇ္ဇာပနတ္ထံ-မိစ္ဆာအယူကို စွန့်စေခြင်းဟူသော အကြောင်းကြောင့်။

သော အာဟံ "န မေ အာစရိယ အညေန မန္တေန ကိစ္စံ အတ္ထိ၊ ယသံသာနဘာဝေန အာဝဓံ န ပရိဝတ္တတိ၊ တံ မေ မန္တံ ဒေဟီ"တိ။ ဒိဋ္ဌ၊ ၁။ ၂၃၇။

သော-ထိုကဏ္ဍရသေသည်။ ယဿ-အကြင်မန္တာန်၏။ အာဝဓံ-လက်နက်သည်။ နပရိဝတ္တတိ-မလည်နိုင်။ တံ-မန္တန်ကို။ (တွဲ-ကတ္တာ)

ဋ္ဌိတော ဟောတီတိ မဟန္တံ သီသံ၊ ကန္ဓရမက္ခဋသဒိသာ ဒါဋ္ဌာ ဘယာနကာနိ အက္ခိနာသာဒိနိ ဝေဝရူပံ မာပေတွာ ဋ္ဌိတော။ ဒိဋ္ဌ၊ ၁။ ၂၃၈။

ကန္ဓရမက္ခဋသဒိသာ-ပဒိုင်းခတ္တာင့်နှင့်တူကုန်သော။ ဒါဋ္ဌာ-အစွယ်တို့ကိုလည်းကောင်း။ ဘယာနကာနိ-ကြောက်မက်ဘွယ်ကောင်းကုန်သော။ အက္ခိနာသာဒိနိ-မျက်လုံးနှာခေါင်း အစရှိသည်တို့ကိုလည်းကောင်း။ ဝိရူပရူပံ-ဖောက်ပြန်သော အဆင်းသဏ္ဍာန်ရှိသောရုပ်ကို။

တဿ တံ ဒိသ္မာဝ သကလသရီရတော သေဒါ မုစ္စိသု။ အန္တောက္ခန္တိဝိပရိဝတ္တမာနာ မဟာရဝံ ဝိရဝိ။ သော "အညေဝိ နုခေါ ပဿန္တိ"တိ ဩလောကေန္တော ကဿစိ လောမဟံသမတ္ထမ္ပိ နာဒ္ဒသ။ ဒိဋ္ဌ၊ ၁။ ၂၃၉။

တဿ-ထိုအမ္မဋ္ဌ၏။ တံ-ထိုဘီလူးကို။ သေဒါ-ချွေးတို့သည်။ အန္တောက္ခန္တိ-ဝမ်းတွင်းသည်။ ဝိပရိဝတ္တမာနာ-ပြောင်းပြန်လန်သကဲ့သို့ဖြစ်၍။ မဟာရဝံ-ကျယ်စွာသောအသံကို။ ဝိရဝိ-မြည်ပြီ။ သော-ထိုအမ္မဋ္ဌသည်။ လောမဟံသမတ္ထမ္ပိ-အမွှေးတို့၏ ရွှင်ခြင်းမျှကိုလည်း။ နာဒ္ဒသ-မမြင်ရ။

သော တံ ဥရုပ္ပန္တိ သော ရာဇာ တံ မာရေတုကာမတာယ သန္ဓဟိတံ သရံ တဿ မန္တာနဘာဝေန နေဝ ခိဝိကံ န အပနေတုံ သက္ခိ။ တာဝဒေဝ သကလသရီရေ သဉ္စာတသေဒေါ ဘယေန ဝေမောနော အဋ္ဌာသိ။ ဒိဋ္ဌ၊ ၁။ ၂၄၀။

တံ-ထိုကဏ္ဍကို။ တဿ ရညော-၏။ (သမ္မန်) မာရေတုကာမတာယ-သတ်ခြင်းငှါအလိုရှိသည်၏ အဖြစ်ကြောင့်။ သန္ဓဟိတံ-ဗွဲအပ်သော။ သရံ-မြှားကို။ တဿ-ထိုကဏ္ဍ၏။ မန္တာနဘာဝေန-မန္တာန်၏အစွမ်းကြောင့်။ အပနေတုံ-ပယ်ရှာခြင်းငှါ။ သက္ခိ။ သဉ္စာတသေဒေါ-လွန်စွာဖြစ်သောချွေးရှိသည်။ ဝေမောနော-တုန်လှုပ်လျက်။

"ဒဏ္ဍကိရညော ကိသဝစ္ဆတာပသေ အပရဒ္ဒဿ အာဂုဓေဋ္ဌိယာ သကလရဋ္ဌံ ဝိနဋ္ဌံ နာဋိကေရော ပဉ္စသု တာပသသတေသု အဇ္ဈနောစ အင်္ဂီရသေ အပရဒ္ဒေါ ငဝတီ ဘိန္နိတွာ နိရယံ ပဝိဋ္ဌာ"တိ စိန္တယန္တာ ဘယေန ဝေတံ "သောတ္ထိ ဘဒ္ဒန္တ"တိ အာဒိဝစနံ အဝေါရံ။ ဒိဋ္ဌ၊ ၁။ ၂၄၁။

ကိသဝစ္ဆတာပသေ-ကိသဝစ္ဆရသေ၍။ အပရဒ္ဒဿ-ချွတ်ယွင်းပြစ်မှားသော။ ဒဏ္ဍကိရညော-ဒဏ္ဍကိမင်း၏။ အာဂုဓေဋ္ဌိယာ-လက်နက်မှီးကြောင့်။ ဝိနဋ္ဌံ-ပျက်စီးဘူးပြီ။ နာဋိကေရော-နာဋိကေရမင်းသည်။ (အပရဒ္ဒေါ ဟုတွာ) အဇ္ဈနောစ-အဇ္ဈနမင်းသည်လည်း။ အင်္ဂီရသေ-အင်္ဂီရသရသေ၍။

"တုမှာကံ ရညာ မာဒိသဿ ဣသိနော ခုရပု သန္ဓယုန္တေ ဘာရိယံ ကမ္ပံ ကတ"န္တိ အာဒိနိ

စဉ်း ဗျဉ်း (စွန် နည်း) ညီ စေ နက် စေး ဟေ

စ ဝတ္တာ ပစ္စာ အဘာသိ။ ဒီ၊ဌ၊၁။၂၃၈။

မာဒိသဿ-ဝါကဲ့သို့ရှုအပ်သော။ ခရပုံ-မြားကို။ သန္ဓယုန္တေန-ဖွဲ့မိသည်။ ဟုတ္တာ၊ဘာရိယံ-ဝန်လေး သော။

ဥဗ္ဗိယိံသတိတိ ဘိဇ္ဇိသတိ၊ ထုသမုဋ္ဌိပိယ ဝိပွကိရိယံသတိတိ ဣဒံ သော ဇနံ “တာသေ သာမီ”တိ န အညတြ။ ဒီ၊ဌ၊၁။၂၃၈။

ထုသမုဋ္ဌိပိယ-ဖွဲ့ဆုပ်သည်ကဲ့သို့။ ဝိပွကိရိယံသတိ-ဖရိဖရဲဖြန့်ကျဲလတ္တံ့။ ဣဒံ-ဤစကားကို။ သော- ထိုကဏှာရသေ့သည်။ ဟိ-မှန်။ သံရသန္တ မ္ပနမတ္တေယေဝ-မြား၏တောင့်တင်းခိုင်မာကြောင်းမျှ၍။ အဿ- ထိုကဏှာ၏။ (သရသန္တ မ္ပနမတ္တာ-မြား၏တောင့်တင်းခိုင်မာကြောင်းမျှကို။) အညတြ-၍။

တတော အမ္မဋ္ဌော ယဋ္ဌသတေန အဘိသိတ္တောပိယ ပဿဒ္ဒဒရထော ဟုတ္တာ သမဿာသေဟာ သမဏော ဂေါတမော ဓံ “တောသေသာမီ”တိ ဝေကေန ပက္ခေန ဉာတိ ကရောတိ၊ ဓတ္ထိယော ကိရာဟ မသ္မိတိ စိန္တေသိ။ ဒီ၊ဌ၊၁။၂၃၈။

တတော-ထိုသို့ မိန့်တော်မူခြင်းကြောင့်။ ယဋ္ဌသတေန-အိုးတစ်ရာဖြင့်။ အဘိသိတ္တောပိယ-သွန်းလောင်း အပ်သူကဲ့သို့။ ပဿဒ္ဒဒရထော-ငြိမ်းပြီးသောပူလောင်ခြင်းရှိသည်။ သမဿာသေဟာ-သက်သာရာရစေ၍။ တော သေသာမိ-နှစ်သက်စေအံ့။ ဝေကေနပက္ခေန-တစ်ခုသော အမိအဖို့အားဖြင့်။ အသ္မိကိရ-ဖြစ်သတဲ့။

ကာမဉ္စ ဂုဏာမိကောပိ ခိဏာသဝသာမဏေရော ပုထုဇ္ဇနဘိက္ခုနော ပုတ္တနယေန ပရိစာရကော ဟောတိ။ ဒီ၊ဌ၊၁။၂၄၀။

စ-ဆက်။ ဂုဏာမိကော-ဂုဏ်အားဖြင့်လွန်ကဲသော။ ခိဏာသဝသာမဏေရော-ရဟန္တာသာမဏေ သော်မှလည်။ ပရိစာရကော-အလုပ်အကျွေးသည်။

ကသွာ ပန တာပသပဗ္ဗဇ္ဇာ သာသနဿ ဝိနာသမုခန္တိ ဝုတ္တာတိ ယသွာ ဂစ္ဆန္တံ ဂစ္ဆန္တံ သာသနံ တာပသပဗ္ဗဇ္ဇာဝသေန ဩသက္ကိဿတိ။ ဒီ၊ဌ၊၁။၂၄၀။

တာပသပဗ္ဗဇ္ဇာ-ရသေ့သာသနာသည်။ ဝိနာသမုခန္တိ-ပျက်စီးခြင်းအကြောင်းဟူ၍။ (ဘဂဝတာ ကတ္တာ) ဂစ္ဆန္တံ ဂစ္ဆန္တံ-ရည်သောကာလသို့ ရောက်သွားသော ရောက်သွားသော။ ဩသက္ကိဿတိ-ဆုတ်ယုတ်လတဲ့။

အဋ္ဌပိစာ ဟိ တာပသာ သပုတ္တဘရိယာ ဥဉ္စာစရိယာ အနဂ္ဂိပက္ကိကာ အသာမပါကာ အသ္မုဋ္ဌိကာ ဒန္တဝက္ကလိကာ ပဝတ္တဖလဘောဇနာ ပဏ္ဍုပလာသိကာတိ။ ဒီ၊ဌ၊၁။၂၄၁။

သပုတ္တဘရိယာ-သာမယားတို့နှင့်တကွ ဥဉ္စာဆည်းပူး၍နေကုန်သော ရသေ့တို့လည်းကောင်း။ ဥဉ္စာ စရိယာ-ဆွမ်းခံစားသော ရသေ့တို့လည်းကောင်း။ အနဂ္ဂိပက္ကိကာ-မီးဖြင့်မချွတ်သေးသော ဆံအစရှိသည်ကိုခံ၍ မိမိအလိုလိုချက်၍စားသော ရသေ့တို့လည်းကောင်း။ အသာမပါကာ-မိမိတို့ကိုယ်တိုင်မချက်သော အစာကိုစား ရသောရသေ့တို့လည်းကောင်း။ အသ္မုဋ္ဌိကာ-သစ်ပင်ကိုသာ ချွဲ၍စားရသော ရသေ့တို့လည်းကောင်း။ ဒန္တဝက္က လိကာ-သစ်ခွံကိုသွားဖြင့်ကိုက်၍ စားရသောရသေ့တို့လည်းကောင်း။ ပဝတ္တဖလဘောဇနာ-အလိုလိုဖြစ်သော သစ်သီးကိုပုတ်ခတ်၍ စားရသောရသေ့တို့လည်းကောင်း။ ပဏ္ဍုပလာသိကာ-အလိုလိုကြွေသော သစ်ရွက်အစ ရှိသည်ကိုစားသော ရသေ့တို့လည်းကောင်း။

ယမ္ဗိဿ အဒ္ဓိကာ ကိလန္တာ ပါထိယံ ပိဝိတွာ ပရိတုဋ္ဌာ ဘတ္တပုဋ္ဌဝါ တဏှုလာဒီနိဝါ ဒေန္တိ တံ သဗ္ဗံ ဂဟေတွာ အဗ္ဗိလယာဂုအာဒီနိ ကတွာ ဗဟုတရံ အာမိသဂဟဏတ္ထံ ကေသဉ္စိ အန္တံ ဒေတိ။ ဒီ၊ဌ၊၁။၂၄၁။

အဿ-ထိုရသေ့အား။ အဒ္ဓိကာ-ခဲရိုးသွားတို့သည်။ ကိလန္တာ-ပင်ပန်းကုန်သည်။ ဟုတွာ။ ပရိတုဋ္ဌာ- အဖန်ဖန်နှစ်သက်ကုန်သည်။ ယံ ဘတ္တပုဋ္ဌဝါ-အကြင်ထမင်းထုပ်ကိုလည်းကောင်း။ ယာနိ ဘတ္တုလာဒီနိဝါ-အကြင် ဆန် အစရှိသည်တို့ကိုလည်းကောင်း။ အဗ္ဗိလယာဂုအာဒီနိ-ရက်တက်ရည်ဖြင့်ပြုအပ်သော ယာဂုအစရှိသည် တို့ကို။ ဗဟုတရံ-အလွန်များစွာ။ အာမိသဂဟဏတ္ထံ-အာမိသကို ယူခြင်းအကျိုးငှါ။

သီလကျင့်စာစဉ် [၁]

တတ္ထ ယေ ကေထိယဇဉ်လောဝိယ ကုဋ္ဌဗ္ဗံ သဏ္ဍာပေတွာ ဝသန္တိတေ သပုတ္တဘရိယာ နာမ။ ဒီဋ္ဌ၊ ၂၄၁။

တတ္ထ-ထိုရှစ်မျိုးသော ရသေ့တို့တွင်။ ယေ-အကြင်ရသေ့တို့သည်။ ကေထိယဇဉ်လောဝိယ-ကေထိယမည်သော ရသေ့သည်ကဲ့သို့။ ကုဋ္ဌဗ္ဗံ-ဥစ္စာကို။ သဏ္ဍာပေတွာ-တည်စေ၍။

ယေ ပန “ပုတ္တဒါရဘာဝေါ နာမ ပဗ္ဗဇိတဿ အယုတ္တော” တိ လာယနမဒ္ဒနဌာနေသု ဝိဟိ မုဂ္ဂမာသတိလာဒီနိ သင်္ကပိတ္တာ ပစိတွာ ပရိဘူဋ္ဌန္တိ တေ ဥဉ္ဇာစရိယာ နာမ။ ဒီဋ္ဌ၊ ၂၄၂။

ပန-ကား။ ယေ-အကြင်ရသေ့တို့သည်။ သပုတ္တဒါရဘာဝေါနာမ-သားမယားနှင့်တကွဖြစ်သည်၏ အဖြစ်မည်သည်။ လာယနမဒ္ဒနဌာနေသု-ရိတ်ရာဌာန နယ်ရာဌာနတို့၌။ ဝိဟိမုဂ္ဂမာသတိလာဒီနိ-ကောက် ပဲနောက် ပဲကြီး နှမ်းအစရှိသည်တို့ကို။ သင်္ကပိတ္တာ-စုရုံး၍။ တေ-ထိုရသေ့တို့သည်။

ယေ “ခလေန ခလံ ဝိစရိတွာ ဝိဟိ အာဟရိတွာ ကောဇေတွာ ပရိဘူဋ္ဌနံ နာမ အယုတ္တ”န္တိ ဂါမနိဂမေသု တဏှုလဘိက္ခံ ဂဟေတွာ ပစိတွာ ပရိဘူဋ္ဌန္တိ။ တေ အနဂ္ဂိပက္ကိကာ နာမ။ ဒီဋ္ဌ၊ ၂၄၂။

ယေ-အကြင်ရသေ့တို့သည်။ ခလေန-ကောက်ပဲနယ်ရာ တလင်းတစ်ခုဖြင့်။ ခလံ-ကောက်ပဲနယ်ရာ တလင်းတစ်ခုသို့။ ဝိဟိ-ကောက်ကို။ ကောဇေတွာ-ထောင်းထု၍။ တဏှုလဘိက္ခံ-ဆွမ်းဆန်ကို။

ယေ ပန “ကံ ပဗ္ဗဇိတဿ သာမပါကေနာ” တိ ဂါမံ ပဝိသိတွာ ပက္ကဘိက္ခမေဝ ဂဏှန္တိ တေ အသာမပါထာ နာမ။ ဒီဋ္ဌ၊ ၂၄၂။

ယေ-အကြင်ရသေ့တို့သည်။ သာမပါကေနာ-ကိုယ်တိုင်ချက်ခြင်းဖြင့်။ ကံ-အဘယ်မှာ သင့်တော်အံ့နည်း။ ပက္ကဘိက္ခမေဝ-ချက်ပြီးသော ထမင်းကိုသာ။

ယေ “ဒိဝေသေ ဒိဝေသေ ဘိက္ခာပရိယေဋ္ဌိနာမ ဒုက္ခာ ပဗ္ဗဇိတဿာ” တိ မုဋ္ဌိပါသာဏေန အမ္မာဋ္ဌာ ကာဒီနံ ရုက္ခာနံ တစံ ကောဇေတွာ ခါဒန္တိ တေ အသ္မုဋ္ဌိကာနာမ။ ဒီဋ္ဌ၊ ၂၄၂။

ယေ-အကြင်ရသေ့တို့သည်။ ဘိက္ခာပရိယေဋ္ဌိနာမ-ဆွမ်းကိုရာမှီးရခြင်းမည်သည်။ မုဋ္ဌိပါသာဏေန-လက်ဆုပ်ပမာဏရှိသော ကျောက်ခဲဖြင့်။ အမ္မာဋ္ဌကာဒီနံ-ဝှေးပင်အစရှိကုန်သော။ တစံ-အခွံကို အခေါက်ကို။

ယေ ပန “ပါသာဏေန တစံ ကောဇေတွာ ဝိစရထံနာမ ဒုက္ခ”န္တိ ဒန္တေဟေဝ ဥဗ္ဗာဇေတွာ ခါဒန္တိ တေ ဒန္တဝက္ကလိကာ နာမ။ ဒီဋ္ဌ၊ ၂၄၂။

ယေ-အကြင်ရသေ့တို့သည်။ တစံ-အခွံအခေါက်ကို။ ကောဇေတွာ-ထုရိုက်၍။ ဒန္တေဟေဝ-သွားတို့ဖြင့် သာလျှင်။ ဥဗ္ဗာဇေတွာ-ထုတ်နုတ်၍။

ယေ ဒန္တေဟိ ဥဗ္ဗာဇေတွာ ခါဒနံနာမ ဒုက္ခံ ပဗ္ဗဇိတဿာ” တိ လေဇျုဒဏှာဒီဟိ ပဟရိတွာ ပတိတာနိ ဖလာနိ ပရိဘူဋ္ဌန္တိ တေ ပဝတ္တဖလဘောနေနာမ။ ဒီဋ္ဌ၊ ၂၄၂။

ယေ-အကြင်ရသေ့တို့သည်။ ဒန္တေဟိ-သွားတို့ဖြင့်။ ဥဗ္ဗာဇေတွာ-ထုတ်နုတ်၍။ လေဇျုဒဏှာဒီဟိ-ခဲဒုတ်အစရှိသည်တို့ဖြင့်။ ပဟရိတွာ-ပုတ်ခတ်၍။ ပတိတာနိ-ကျစေအပ်ကုန်သော။ ဖလာနိ-သစ်သီးတို့ကို။

ယေ ပန “လေဇျုဒဏှာဒီဟိ ပါတေတွာ ပရိဘောဂါနာမ အသာရုပ္ပေါ ပဗ္ဗဇိတဿာ” တိ သယံ ပတိတာနေဝ ပုပ္ဖဖလပဏှုပလာသာဒီနိ ခါဒန္တာ ယာပေန္တိ တေ ပဏှုပလာသိကာနာမ။ ဒီဋ္ဌ၊ ၂၄၂။

ယေ-အကြင်ရသေ့တို့သည်။ လေဇျုဒဏှာဒီဟိ-ခဲဒုတ်အစရှိသည်တို့ဖြင့်။ ပါတေတွာ-ကျစေ၍။ သယံ ပတိတာနေဝ-အလိုလို ကြွေကျသည်သာဖြစ်သော။ ပုပ္ဖပလာသာဒီနိ-အပွင့်အသီး ဖျော့တော့ဝါဝင်းသော သစ်ရွက်အစရှိသည်တို့ကို။ ယာပေန္တိ-မျှတကြကုန်၏။

အတ္တနော အပါယိကောပိ အပရိပူရမာနောတိ အတ္တနာ ဝိဇ္ဇာစရထသမ္ပဒါယ အပါယိကေနပိ အပရိပူရမာနေန။ ဒီဋ္ဌ၊ ၂၄၃။

ဝိဇ္ဇာစရဏသမ္ပဒါယ-ဝိဇ္ဇာစရဏ၏ပြည့်စုံခြင်း၏။ဝါ-အသိအကျင့်တို့နှင့်ပြည့်စုံ၏။(သဒ္ဓ) ဝါ-ဝိဇ္ဇာရှစ်ပါး သမာပတ်ရှစ်ပါးဟူသော စရဏတို့နှင့်ပြည့်စုံ၏။(အဓိ)အပါယိကောန-ပျက်စီးကြောင်း၌ယှဉ်သူသည်။အပရိပူရ မာနေနဝိ-အာပါယိကအဖြစ်ကိုမျှ မပြည့်စုံစေနိုင်ပါဘဲလျက်လည်း။(သောဝါစာ-ကို။ဘာသိတာ-အပ်ပြီ။)

ဒတွာ ပုန ဆဏဒိဝသေ "အလင်္ကာရံ အာဟရဏာ" တိ ဝတွာ "နတ္ထိ ဒေဝ တုဗ္ဗေဟိ ဗြာဟ္မဏဿ ဒိဇ္ဇော" တိ ဝုတ္တော "ကသ္မာ မေ ဒိဇ္ဇော" တိပုစ္ဆိတော အမဇ္ဈာ သော ဗြာဟ္မဏော သမ္ပုခါ အာဝဋ္ဌနိမာယံ ဇာနာတိ။ ဒိ၊ဋ္ဌ၊၁။၂၄၃။

ဆဏဒိဝသေ-ဝှဲသဘင်နေ၌။သမ္ပုခါ-မျက်မှောက်၌။အာဝဋ္ဌနိမာယာ-လှည့်ပတ်၍ယူကြောင်း မျက် လှည့်ကို။

အယံ ပန အဒိန္ဒကံ မာယာယ ဂဏှာတိ။ တေနဿ သမ္ပုဒိဘာဝံ ရာဇာ န ဒေတိတိ နိဋ္ဌမေတ္ထ ဂန္ထဗန္တိ အယံမေတ္ထ အဓိပ္ပါယော။ ဒိ၊ဋ္ဌ၊၁။၂၄၃။

ပန-စစ်။အယံ-ဤပေါက္ခရာသတ်ပုဏ္ဏားသည်။အဒိန္ဒကံ-မပေးအပ်သောဥစ္စာကို။အဿ-ထိုပေါ က္ခရာသတ်ပုဏ္ဏားအား။ မေတ္ထ-ဤမျက်မှောက်အဖြစ်ကို မပေးရာ၌။နိဋ္ဌ-ဆုံးဖြတ်ခြင်းသို့။အယံ-ကထံ တဿ ရာဇာ အစရှိသောပါဋ်၌။ အဓိပ္ပါယော-ရှင်ဘုရင်၏ အလိုတည်း။

ကိဗ္ဗိဒေဝ မန္တနန္တိ အသုကသ္မိ ဒိဝသေ တဠာကံဝါ မာတိကံဝါ ကာတုံ ဝဋ္ဌတိ။အသုကသ္မိ ဂါမံဝါ နိဂမံဝါ နဂရံဝါ နိဝေသေတန္တိ ဝေရူပံ ပါကဋ္ဌမန္တနံ။ ဒိ၊ဋ္ဌ၊၁။၂၄၄။

တဠာကံ-တစ်ဘက်ဆည်ကန်ကို။ကာတုံ။ ဝဋ္ဌတိ။ ဣတိဝါ-သော်လည်းကောင်း။ မာတိကံ-မြောင်းကို။ ကာတုံ။ ဝဋ္ဌတိ။ဣတိဝါ-သော်လည်းကောင်း။ ဂါမံ-ကို။ နိဝေသေတုံ။ ဝဋ္ဌတိ။ ဣတိဝါ။ နိဂမံ-ကို။ နိဝေသေတုံ။ ဝဋ္ဌတိ။ ဣတိဝါ။ နဂရံ-ကို။ နိဝေသေတုံ။ ဝဋ္ဌတိ။ ဣတိဝါ။ ပါကဋ္ဌမန္တနံ-ထင်ရှားသော အတိုင်ပင်ကို။ (မန္တေယျ) (လိုက်လှမ်းပြန်ထည်)

တဒေဝ မန္တနန္တိ ယံ ရညာ မန္တိတံ။တဒေဝ တာဒိသေဟိယေဝ သီဆုက္ခေပဘာမုက္ခေပါဒိဟိ အာကာရေဟိ မန္တေယျ။ ဒိ၊ဋ္ဌ၊၁။၂၄၄။

ယံ-အကြင်အတိုင်အပင်ကို။ တဒေဝ-ထိုအတိုင်အပင်ကိုပင်။ တာဒိသေဟိယေဝ-ထိုကဲ့သို့ရှုအပ်သည် သာလျှင်ဖြစ်ကုန်သော။သီဆုက္ခေပဘာမုက္ခေပါဒိဟိ-ဦးခေါင်းမြှောက်ခြင်း မျက်ခုံးမြှောက်ခြင်း အစရှိကုန်သော။ ရာဇောဏိတန္တိ ယထာ ရညာ ဘဏိတံ တဿတ္ထဿ သာနေသမတ္ထံ။ သောပိ တဿတ္ထဿ သာနေသမတ္ထမေဝ ဘဏိတံ ဘဏတိတိ အတ္တော။ ဒိ၊ဋ္ဌ၊၁။၂၄၄။

တဿတ္ထဿ-ထိုအစီးအပွားကို။ သာနေသမတ္ထံ-ပြီးစေခြင်း၌စွမ်းနိုင်သော။ ဘဏိတံ-ပြောဆိုအပ် သော စကားကို။ ဘဏတိတိယထာ-သကဲ့သို့။ တံထာ။ သောပိ-ထိုသုဒ္ဓါ၏ကျွန်သည်လည်း။

တေ ကိရ ဒိဗ္ဗေန စက္ခုနာ ဩလောကေတွာ ပရူပယာတံ အကတွာ ကဿပသမ္မာသမ္ပုဒ္ဓဿ ဘဂဝတော ပါဝစနေန သဟ သံသန္တိတွာ မန္တေ ဂန္တိသု။ ဒိ၊ဋ္ဌ၊၁။၂၄၄။

တေ-ထိုမန္တာန်ကိုပြုလုပ်တတ်သော ရှေးဆရာတို့သည်။ ဒိဗ္ဗေနစက္ခုနာ-ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်။ ပရူပယာတံ-သူတပါးကိုနှိပ်စက်မှုကို။ ပါဝစနေန-ဝဋ္ဌနိသ္မိတ စကားတော်နှင့်။ မန္တေ-မန္တာန်တို့ကို။ ဂန္တိသု- သိကဲ့မကြကုန်ပြီ။

ဣဒါနိ ယသ္မာ တေ ပေါရာဏာ ဒသဗြာဟ္မဏာ နိရာမဂန္ဓာ အနိတ္တိဂန္ဓာ ရဇောလ္လေရော ဗြဟ္မဇာရိနော အရညယတနေ ပဗ္ဗတပါဒေသု ဝနမူလပလာဟာရေ ဝသီသု။ ဒိ၊ဋ္ဌ၊၁။၂၄၅။

တေဗြာဟ္မဏာ-ထိုရသေ့ပုဏ္ဏားတို့သည်။ နိရာမဂန္ဓာ-ကိလေသာတည်းဟူသော ညှိစိစိ အနံ့မရှိ ကြကုန်သည်။ အနိတ္တိဂန္ဓာ-မိန်းမအနံ့မရှိကြကုန်သည်။ ရဇောလ္လေရော-မြူကြမ်းမြူနကိုဆောင်ကြကုန်သည်။ ဗြဟ္မဇာရိနော-မြတ်သောအကျင့်ကိုကျင့်ကြကုန်သည်။ဟုတွာ။အရညယတနေ-တောကျောင်း၌။ဝနမူလပလာ ဟာရော-တောသစ်မြစ် သစ်သီးဟူသော အာဟာရရှိကုန်သည်။ဟုတွာ။

ဆီလထွန်စာစဉ် [၁]

ကူမိနာစ အမ္မဋ္ဌေန သုတပုဗ္ဗာ တေသံ ပဋိမတ္ထိ၊ တသ္မာ ကူမဿ သာစရိယကဿ တေသံ ပဋိပတ္တိတော အာရကဏာဝံ ဒေသေတုံ“တံကိမညသိ အမ္မဋ္ဌာ”တိ အာဒိမာဟ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၄၅။
စ-ဆက်။ တေသံ-ထိုရသေပုဗ္ဗာတို့၏။ သုတပုဗ္ဗာ-ကြားအပ်ဘူးပြီ။ ကူမဿ-ဤအမ္မဋ္ဌ၏။ တေသံ-ရှေးရသေတို့၏။ အာရကဏာဝံ-အဝေးကြီး၏အဖြစ်ကို။

ကူဒံ ဘဂဝါ “အမ္မဋ္ဌဿ ကူမိနာ အတ္ထဘဝေန မဂ္ဂပါတဘာဝေါ နတ္ထိ၊ ကေဝလံ ဒိဝေသာ ဝိတိဝတ္ထတိ၊ ဟန္တဿ သတိနေနတ္ထံ အယံ ဒေဝီ”တိ အာဟ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၄၅။

ကူဒံ-ဤစကားကို။ မဂ္ဂပါတဘာဝေါ-မဂ်တရားထင်ရှားဖြစ်ခြင်းသည်။ ဝိတိဝတ္ထတိ-လွန်သွား၏။ ခေါပန-စင်စစ်။ အယံ-ဤအမ္မဋ္ဌသည်။ လက္ခဏပရိယေသနတ္ထံ-လက္ခဏာကို ရှာမှီးခြင်းအကျိုးငှါ။ တမ္ပိ ကိစ္စံ-ထိုလက္ခဏပရိယေသနကို စွဲကိုလည်း။ နဿရတိ-အမှတ်မရ။ အဿ-ထိုအမ္မဋ္ဌအား။

ကခါယံ ဝါ ဒုဗ္ဗလာ ဝိမတိ ဝုတ္တာ၊ ဝိစိကိစ္ဆာယ မဇ္ဈိာ အနဓိမုစ္စနတာယ ဗလဝတိ အသမ္မ သာဒေန တေဟိ တိဟိ၊ ဓမ္မေဟိ စိတ္တဿ ကာလုသိယဘာဝေါ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၄၆။

ဝါ-တစ်နည်း။ ကခါယံ-ကခံတိအရ ကခါဖြင့်။ ဒုဗ္ဗလာ-အားမရှိသော။ ဝိမတိ-တွေးတောခြင်းကို။ ဝုတ္တာ-အပ်၏။ ဝိစိကိစ္ဆာယ-ဝိစိကိစ္ဆာတိအရ ဝိစိကိစ္ဆာဖြင့်။ ဝိမတိ။ ဝုတ္တာ။ အနဓိမုစ္စနတာယ-နာဓိမုစ္စတိအရ အနဓိမုစ္စနတာဖြင့်။ ဝိမတိ။ ဝုတ္တာ။ အသမ္မသာဒေန-န သမ္မသိဒတိအရ အသမ္မသာဒေနဖြင့်။ တေဟိဓမ္မေဟိ-ထို ကခါ ဝိစိကိစ္ဆာ အနဓိမုစ္စနတာတို့ဖြင့်။ ကာလုသိယဘာဝေါ-နေ့ဂင်ကျခြင်းရှိသည်၏အဖြစ်ကို။ ဝုတ္တာ။

ဘဂဝတော ဟိ ဝရဝရဏသေဝ ကောသောဟိတံ ဝတ္ထဂယံ သုဝဏ္ဏဝဏ္ဏံ ပဒုမဂဗ္ဗသမာနံ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၄၆။

ဟိ-ချဲ့။ ဝရဝရဏသေဝ-မြတ်သောဆင်းမင်း၏။ ကောသောဟိတံ-အအိမ်သည် အတွင်း၌ထားအပ်သော။ ဝတ္ထဂယံ-အဂါဇာတ်သည်။ ဟောတိကူဝ-သကဲ့သို့။ တထာ-ထိုအတူ။ ဘဂဝတော-၏။ ကောသောဟိတံ-သော။ ဝတ္ထဂယံ-သည်။ သုဝဏ္ဏဝဏ္ဏံ-ရွှေအဆင်းနှင့်တူသောအဆင်းရှိ၏။ ပဒုမဂဗ္ဗသမာနံ-ပဒုမ္မာကြာတိုက်နှင့်တူ၏။

တံ သော ဝတ္ထပဋိစ္စန္ဒတ္တာ အပဿန္တော အန္တေ အန္တောမုခဂတာယစ ဖိဂါယ ပဟူတဘာဝံ အသလ္လက္ခေန္တော တေသု ဒွိသု လက္ခဏေသု ကခီ အဟောသိ၊ ဝိစိကိစ္ဆိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၄၆။

တံ-ထိုအဂါဇာတ်တော်ကို။ သော-ထိုအမ္မဋ္ဌသည်။ တဿဝတ္ထဂယဿ-၏။ (သမ္မုနိ)။ ဝတ္ထပဋိစ္စန္ဒတ္တာ-အဝတ်ဖြင့်ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့်။ အန္တောမုခဂတာယ-ခံတွင်းတော်၏အတွင်း၌ ရောက်နေသော။ ပဟူတဘာဝံ-ပြန်ကျယ်ကြီးမားသည်၏အဖြစ်ကို။ ကခီ-ယုံမှားခြင်းရှိသည်။ ဝိစိကိစ္ဆိ-တွေးတောခြင်းရှိသည်။ အဟောသိ။

န မဟာရာဇ ဘဂဝါ ဂယံ ဒေသေသိ။ ဆာယံ ဘဂဝါ ဒုသေသိ။ ကုဒ္ဓိယာ အဘိသခါရိတွာ နိဝါသနနိဝတ္တံ ကာယဗန္ဓနဗဒ္ဓံ စိဝရပါရူပိတံ ဆာယာရူပကမတ္တံ ဒေသေတိ မဟာရာဇာတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၄၆။

ဂယံ-လျှိုဂုဏ်အပ်သော အဂါဇာတ်တော်ကို။ ဆာယံ-အတူကို။ အဘိသခါရိတွာ-ပြုစီမံတော်မူ၍။ နိဝါသနနိဝတ္တံ-ဝတ်အပ်သောအဝတ်လည်းရှိသော။ ကာယဗန္ဓနဗဒ္ဓံ-ဖွဲ့အပ်သော ခါးပန်းကြိုးလည်းရှိသော။ စိဝရပါရူပိတံ-ရုံအပ်သော သင်္ကန်းလည်းရှိသော။ ဆာယာရူပကမတ္တံ-အတူဖြစ်သော ရုပ်ပုံကလေးမျှကို။

“ယာဒိသော တွံ ဒေသော အတ္ထစရကေ ဟိတတာရကေ သတိ ပုရိသော နိရယံယေဝ ဂစ္ဆေယျ၊ န အညတြာ”တိ ကူမမတ္ထံ သန္ဓာယ ဝဒတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၄၇။

တွံ-ကို။ ယာဒိသော-အကြင်သူကဲ့သို့ရှုအပ်၏။ ဒေသော-ဤသင်ကဲ့သို့ရှုအပ်သော။ အတ္ထစရကေ - အကျိုးကိုပြုတတ်သော။ ဟိတတာရကေ-စီးပွားကိုပြုကုန်တတ်သော တပည့်သည်။ သတိ-သော်။ အညတြ-အခြားသော သုဂတိသို့။ နဂစ္ဆေယျ-မရောက်ရာ။

ယဉ္ဇ သော ပုဗ္ဗေ အာစရိယေန သဒ္ဓိံ ရထံ အာရူဟိတွာ သာရထိ ဟုတွာ အဂမာသိ၊ တမ္ပိဿ

စဉ်း ဖျဉ်း (ဖွန် နည်း) ညီ စေ နု၏ ထေး ဟေ

ဌာန အတ္တိန္ဒိတော ရထဿ ပုရတော ပဒသာယေဝဿ ဂမနံ အကာသိ။ ဒီ၊ဌ၊၁။၂၄၇။

သော-ထိုအမ္မဋ္ဌသည်။သာရထိ-ရထားထိန်းသည်။ယံအဂမာသိ-အကြင်ကြောင့်သွား၏။အဿ-ထိုအမ္မဋ္ဌ၏။တမ္ပိဋ္ဌာန-ထိုအတူစီးသွားရသော ရာထူးကိုလည်း။အတ္တိန္ဒိတော-လှယူ၍။ပဒသာယေဝ-ခြေဖြင့်သာလျှင်။အဿ-ထိုအမ္မဋ္ဌအား။

သာမုက္ကံသိကာတိ သာမံဥက္ကံသိကာ အတ္တနာယေဝ ဥဒ္ဓရိတော ဂဟိတာ သယမ္မုဉ္ဇထေန ဒိဋ္ဌာ အသာဓာရဏာ အညေသန္တိ အတ္ထော။ ဒီ၊ဌ၊၁။၂၄၈။

ဥက္ကံသိကာ-ထုတ်ယူခြင်းဖြင့်ဖြစ်စေအပ်သော။ဂဟိတာ-ဉာဏ်ဖြင့်ယူအပ်သော။ဒိဋ္ဌာ-မြင်တော်မူအပ်ပြီးသော။အညေသံ-ဘုရားမှတစ်ပါးသော အခြားသောပုဂ္ဂိုလ်တို့နှင့်။

နာဿ ပရော ပစ္စယော၊ န ပရဿ သဒ္ဓါယ ဝတ္ထ ဝတ္တတိတိ အပရပစ္စယော။ ဒီ၊ဌ၊၁။၂၄၈။

အဿ-ထိုပုဏ္ဏား၏။ပရော-သူတစ်ပါးဟူသော။ပစ္စယော-စွန့်ဖြစ်ရသည်။ဝါ-ယုံကြည်ထိုက်သူသည်။န-မရှိ။ပရဿ-သူတပါး၏။ဝါ-ကို။သဒ္ဓါယ-ယုံကြည်ခြင်းကြောင့်။ဝတ္ထ-ဤသာသနာတော်၌။သော-ထိုပုဏ္ဏားသည်။ (ထည်)



သောဏဒဏ္ဍသုတ္တ

တဿ စမ္မာနဂရဿ အဝိဒ္ဓရေ ဂဂ္ဂရာယ နာမ ရာဂ္ဂေမဟေသိယာ ခဏိတတ္တာ ဂဂ္ဂရာတိ လဒ္ဓဝေါဟာရာ ပေါက္ခရဏိ အတ္ထိ။ ဒီ၊ဌ၊၁။၂၄၉။

ရာဂ္ဂေမဟေသိယာ-မြတ်သော မင်း၏မိဖုရားသည်။ (သဒ္ဓ)ဝါ-မင်းမြတ်၏မိဖုရားခေါင်ကြီးသည်။(ဝေါ)ပေါက္ခရဏိယာ-ရေကန်၏။ဝါ-ကို။ (သမ္ပန်) ခဏိတတ္တာ-တူးအပ်သည်၏အဖြစ်ကြောင့်။

တဿာ တီရေ သမန္တတော နိလာဒိပဉ္စဝဏ္ဏကုသုမပဋိမဏ္ဍိတံ မဟန္တံ စမ္မကဝနံ။ တသ္မိံ ဘဂဝါ ကုသုမဂန္ဓသုဂန္ဓေ စမ္မကဝနေ ဝိဟရတိ။ ဒီ၊ဌ၊၁။၂၄၉။

တဿာ-ထိုရေကန်၏။ နိလာဒိပဉ္စဝဏ္ဏကုသုမပဋိမဏ္ဍိတံ-အညိုအစရှိသော ငါးမျိုးသောအဆင်းရှိသော ပန်းတို့ဖြင့် တန်ဆာဆင်အပ်သော။ စမ္မကဝနံ-စကားတောသည်။(အတ္ထိ)ကုသုမဂန္ဓသုဂန္ဓေ-ပန်းရနံတို့ဖြင့် ကောင်းသော ရနံရှိသော။

မဂဓေန သေနိယေန ဗိမ္ဗိသာရောနာတိ ဝတ္ထ သော ရာဇာ မဂဓာနံ ဣဿရတ္တာ မာဂဓော မဟတိယာ သေနဉ္ဇယ သမန္တာဂတတ္တာ သေနိယော။ ဒီ၊ဌ၊၁။၂၄၉။

မဂဓာနံ-မဂဓ-ဟု ဗဟုဂုဏ်အမည်ရသော ဇနပုဒ်၏။ တဿ ရညော-၏။ဝါ-သည်။(သမ္ပန်) ဣဿရတ္တာ-အစိုးရ၏အဖြစ်ကြောင့်။မဟတိယာ-များစွာသော။သေနာယ-စစ်တပ်နှင့်။ တဿရညော-၏။ဝါ-သည်။(သမ္ပန်)သမန္တာဂတတ္တာ-ပြည့်စုံသည်၏အဖြစ်ကြောင့်။သေနိယော-များသောစစ်တပ်ရှိ၏။

ဗိမ္ဗိတိ သုဝဏ္ဏံ၊ တသ္မာ သာရသုဝဏ္ဏသဒိသတာယ ဗိမ္ဗိသာရောတိ ဝုစ္စတိ။ ဒီ၊ဌ၊၁။၂၄၉။

ဗိမ္ဗိတိ-ဗိမ္ဗိ ဟူသည်ကား။သုဝဏ္ဏံ-ရွှေတပ်။(ဣတိသဒ္ဓါ သဒ္ဓပဒတ္တက)သုဝဏ္ဏံ-ရွှေသည်။ ဗိမ္ဗိတိ ဗိမ္ဗိနာမ-ဗိမ္ဗိမည်၏။(ဣတိသဒ္ဓါ နာမဝါစကကြသည်) မနုဿေဟိ-တို့သည်။ (ဝုစ္စတိ၏ ကတ္တာ)

ကေနစိဒေဝ ကရဏိယေနာတိ တသ္မိံ ကိရ နာဂရေ ဒွိဟိ ကရဏိယေဟိ ဗြာဟ္မဏာ သန္နိပတန္တိ ယညာနာဝနတ္ထံ ဝါ မန္တသစ္စာယနတ္ထံ ဝါ။ ဒီ၊ဌ၊၁။၂၅၀။

ယညာနာဝနတ္ထံဝါ-ယဇ်ကိုခံစားခြင်းအကျိုးငှါလည်ကောင်း။မန္တသစ္စာယနတ္ထံဝါ-မန္တာန်ကို သရဇ္ဈာယ်ခြင်းအကျိုးငှါလည်းကောင်း။သန္နိပတန္တိ-စည်းဝေးကြကုန်၏။(ဝေါ)ဝါ-အတူပေါင်းဆုံကျရောက် ကြကုန်၏။ သွာယံ သစေ တတ္ထ ဂမိဿတိ။အဒ္ဓါ သမဏဿ ဂေါတမဿ အာဝဋ္ဌနိယာ မာယာယ အာဝဋ္ဌိတော တံ သရဏံ ဂမိဿတိ၊ တံတော တေဿာပိ ဂေဟဒ္ဓါရေ ဗြာဟ္မဏာနံ အသန္နိပိတော ဘဝိဿတိ။ ဒီ၊ဌ၊၁။၂၅၀။

သီလဇွန်တစ်ချက် (၁)

သွာယံ-ထိုသောဏဒဏ္ဍပုဏ္ဏားသည်။ တတ္ထ-ထိုရဟန်းဂေါတမအထံသို့။ အာဝဇ္ဇနိယာ-လှည့်ပတ်ကြောင်းဖြစ်သော။ မာယာယ-မာယာဖြင့်။ အာဝဇ္ဇိတော-လှည့်ပတ်အပ်သည်။ ဟုတွာ။ တံ-ရဟန်းဂေါတမကို။ တတော-ထိုသို့ဆည်းကပ်ခြင်းကြောင့်။ တေဿာပိ-ဤသောဏဒဏ္ဍပုဏ္ဏား၏လည်း။ ဂေဟဒ္ဓါရေ-အိမ်တံခါးပေါက်အနီး၌။

ဝေဝံ တေ ကရဏံ ဝတွာ ပုန အတ္တနော ဝဏ္ဏေ ဘညမာနေ အတုနကသတ္တောနာမံ နတ္ထိ၊ ဟန္တသု ဝဏ္ဏံ ဘဏနေန ဂမနံ နိဝါရေဿာမာ”တိ။ ဒီ၊ဋ္ဌ၊၁။၂၅၀။

ဝဏ္ဏေ-ဂုဏ်ကို။ဘညမာနေ-ပြောဆိုအပ်သော်။အတုနကသတ္တောနာမ-မနှစ်သက်သောသတ္တဝါမည်သည်။ အဿ-ထိုသောဏဒဏ္ဍ၏။ဝဏ္ဏံ-ဂုဏ်ကို။ဘဏနေန-ပြောဆိုခြင်းဖြင့်။နိဝါရေဿာမ-တားမြစ်ကုန်အံ့။

အနုပက္ကုဋ္ဌောတိ န ဥပက္ကုဋ္ဌော၊ န အက္ကောသံ ဝါ နိန္ဒံ ဝါ လဒ္ဓပုဗ္ဗော။ကေန ကာရဏေနာတိ ဇာတိဝါဒေန။ ဣတိပိ “ဟိနဇာတိကော ဝေသာ”တိ ဝေဇ္ဇပေန ဝစနေနာတိ အတ္တော။ ဒီ၊ဋ္ဌ၊၁။၂၅၁။

နဥပက္ကုဋ္ဌော-မဆဲရေးအပ်ပါ။ အက္ကောသံဝါ-ဆဲရေးခြင်းကိုလည်းကောင်း။ နိန္ဒံဝါ-ကဲ့ရဲ့ခြင်းကိုလည်းကောင်း။လဒ္ဓပုဗ္ဗော-ရှေး၌မရအပ်ပါ။ကေန ကာရဏေန-ကြောင့်။ (အက္ခိတ္တော-မနှင်ထုတ်အပ်ပါသနည်း။ အနုပက္ကုဋ္ဌော-မဆဲရေးအပ်ပါသနည်း။) ဇာတိဝါဒေန-ဇာတ်ကိုပြောဆိုကြောင်းစကားကြောင့်။အက္ခိတ္တော အနုပက္ကုဋ္ဌော။

ဘဝတော ဟိ ဂေဟော ပထဝီယံ ပသုဝါလိကာဝိယ ဗဟုခနံ။ သမဏော ပန ဂေါတမော အခနော သိက္ခာယ ဥဒရံ ပူရေတွာ ယာပေတိတိ ဒေသန္တိ။ ဒီ၊ဋ္ဌ၊၁။၂၅၁။

ပသုဝါလိကာဝိယ-မြေပွန်သဲတို့ကဲ့သို့အခနော-ဥစ္စာမရှိ။ သိက္ခာယ-ထမင်းတောင်းခြင်းအားဖြင့်။ ဥဒရံ-ဝမ်းကို။ပူရေတွာ-ပြည့်စေ၍။ယာပေတိ-မျှတစေရ၏။

ဝေဝံ ယံယံ ဂုဏံ ဝဒန္တိ၊ တဿ တဿ ပဋိက္ခေဝသေန ဘဂဝတော အဂုဏံယေဝ ဒေသမာတိ မညမာနာ ဝဒန္တိ။ ဒီ၊ဋ္ဌ၊၁။၂၅၁။

တဿ တဿ-ဆိုထိုဂုဏ်၏။ပဋိပက္ခေဝသေန-ဆန့်ကျင်ဖက်၏အစွမ်းဖြင့်။အဂုဏံယေဝ-ဂုဏ်၏ဆန့်ကျင်ဘက် အပြစ်ကိုသာ။

ယဿကဿစိ ဟိ ကထေန္တဿ ဧဋ္ဌာ ဂဋ္ဌန္တိ လာလာ ဝါ ပဏ္ဍရန္တိ ခေဋ္ဌာ ဖုသိတာနိ ဝါ နိက္ခမန္တိ၊ တဿ ဝါစာ ဧဋ္ဌဂဋ္ဌနာမ ဟောတိ တဗ္ဗိပရိတာယာတိ အတ္တော။ ဒီ၊ဋ္ဌ၊၁။၂၅၂။

ယဿကဿစိ-အမှတ်မထားတစ်စုံယောက်သောသူသည်။ ကထေန္တဿ-စကားပြောဆိုလတ်သော်။ ဧဋ္ဌာ-တံတွေးရည် တံတွေးပေါက်တို့သည်။ ဂဋ္ဌန္တိ-လျော့ကျတတ်ကုန်၏။ လာလာဝါ-တံတွေးရည်လျှာရည်တို့သည်သော်လည်း။ပဏ္ဍရန္တိ-ယိုစီးတတ်ကုန်၏။ခေဋ္ဌာဖုသိတာနိဝါ-တံတွေးပေါက်တို့သည်သော်လည်း။ နိက္ခမန္တိ-ထွက်ကုန်၏။တဿ-ထိုပုဂ္ဂိုလ်၏။တဗ္ဗိပရိတာယ-ထိုဧဋ္ဌဂဋ္ဌ ပြောင်းပြန်ဖြစ်သော။ (ဝါစာယ ၌စပ်)

အပိစ ဇိတ္ထောတိ ပေါရာဏော စိရကာလပ္ပဝတ္တကုလန္ဒယောတိ ဝုတ္တံ ဟောတိ။ဒီ၊ဋ္ဌ၊၁။၂၅၂။

စိရကာလပ္ပဝတ္တကုလန္ဒယော-ကြာမြင့်စွာသောကာလ၌ဖြစ်သော အမျိုးအနွယ်ရှိပါ၏။ ရာဇင်္ဂဏေစေဝ ဥယျာနေစ သုဇာမဋ္ဌပေါက္ခရဏီယော သတ္တရတနာနံ ပူရေတွာ ဘူမိယံ ဌပိတံ ဝေဇ္ဇံ ဘူမိဂတံနာမ။ ပါသာဒနိယူဟာဒယော ပရိပူရေတွာ ဌပိတံ ဝေဟာသဋ္ဌနာမ။

ဝေဝံ တာဝ ကုလပရိယာယေန အာဂတံ။ ဒီ၊ဋ္ဌ၊၁။၂၅၃။

သုဇာမဋ္ဌပေါက္ခရဏီယော-အင်္ဂတေတို့ဖြင့် အပြေအပြစ်ပြုအပ်သောကံတို့ကို။သတ္တရတနာနံ-တို့ဖြင့်။ ပါသာဒနိယူဟာဒယော-အထက်ပြဿဒ်၏ ထုပ်လျှောက်စွန်း အစရှိသည်တို့ကို။ (သတ္တရတနံ-တို့ဖြင့်) တေ-ဤဥစ္စာသည်။ ကုလပရိယာယေန-အမျိုးအစဉ်အဆက်အားဖြင့်။ အာဂတံ-လာသောဥစ္စာတည်း။ဝေဟာသဋ္ဌ နာမ-

စဉ်း ဖျဉ်း (ဖျဉ်း နဉ်း) ညီ စေ နက် စေး လေ

ကောင်းကင်၌တည်သောဥစ္စာမည်၏။

ဝေဠု ဘဂဝတော ဇာထုကမတ္ထံ ပါပုဏ်။ ပုနဒိဝေသေ ဒွေ ဝေဠု ယဇေတွာ သမိပေ အဋ္ဌာ သိ။ဘဂဝါပိ ဒွိန္ဒူ ဝေဠုနံ ဥပရိ ကဋိမတ္တမေဝ ပညာမာနော“မြာဟူဏ ကံ ကရောသီ”တိ အာဟ တုမှာကံ ပမာဏံ ဂဏှာပီတိ။ ဒီ၊ဋ္ဌ၊၁။၂၅၄။

ဝေဠု-ဝါးသည်။ဇာထုကမတ္ထံ-ပုဆစ်ဒူးတော်မျှသို့။ ယဇေတွာ-ဆက်စပ်ပြီး၍။ ကဋိမတ္တမေဝ-ခါးလောက်မျှကိုသာ။ ပညာယမာနော-ထင်ရှားစေတော်မူလျက်။

မြာဟူဏ သစေပိ တံ သကလစက္ကဝါဠဂဋ္ဌံ ပူရေတွာ ဌိတေ ဝေဠု ယဇေတွာ အာဂမိဿသိ နေဝ ဣမ ပမာဏံ ဂဟေတံ သက္ခိဿသိ။ ဒီ၊ဋ္ဌ၊၁။၂၅၄။

သကလစက္ကဝါဠဂဋ္ဌံ-အလုံးစုံသောစကြာဝဠာတိုက်ကို။သစေပိအာဂမိဿတိ-အကယ်၍လည်းလာစေဦးတော့။ နေဝသက္ခိဿသိ-စွမ်းနိုင်လိမ့်မည်မဟုတ်။

န ဟိ မယာ စတ္တာရိ အသင်္ချေယာနိ ကပ္ပသတသဟဿပဉ္စ တထာ ပါရမီယော ပူရိတာ၊ ယထာ မေ ပရော ပမာဏံ ဂဏှောယျ။ ဒီ၊ဋ္ဌ၊၁။၂၅၄။

ဟိ-မှန်။ မယာ-ငါဘုရားသည်။အသင်္ချေယာနိ-အသင်္ချေတို့ကိုလည်းကောင်း။ကပ္ပသတသဟဿာနိ-အနှစ်တစ်သိန်းတို့ကိုလည်းကောင်း။ယထာ-အားဖြင့်။(ပါရမီသု-တို့ကို။ပူရိတာသု-ဖြည့်အပ်ကုန်လသော်။) တထာ-အားဖြင့်။န ပူရိတာ။(ယထာနောက်ရောက်နေ၏။)

တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ။

န သက္ကာ ပုညံ သခါတံ၊ ဣမေတ္ထမပိ ကေနစိ။ ဒီ၊ဋ္ဌ၊၁။၂၅၄။

တာဒိသေ-ထိုပုဂ္ဂိုလ်တို့ကဲ့သို့ ရှုအပ်ကုန်သော။နိဗ္ဗုတေ-ရာဂစသော ကိလေသာတို့မှ ငြိမ်းအေးကုန်ပြီးသော။အကုတောဘယေ-တစ်စုံတစ်ခုသောဘဝ တစ်စုံတစ်ခုသော အာရုံမှ ကြောက်ရခြင်းရှိတော် မမူကြကုန်သော။တေ-ထိုဘုရား ပစ္စေကာဗုဒ္ဓါ အရိယာသာဝကတို့ကို။ပူဇယတော-ပူဇော်အပ်သောပုဂ္ဂိုလ်၏။ပုညံ-ကောင်းမှု၏အကျိုးကို။ဣမံ-ဤကောင်းမှု၏အကျိုးသည်။ထွေကံ-ဤမျှအတိုင်းအရှည်ရှိ၏။ကေနစိပိ-တစ်စုံတစ်ယောက်သော ဗြဟ္မာစသုသော်မှလည်း။သခါတံ-ရေတွက်ခြင်းငှါ။ နသက္ကာ။

ရာဟု အာဂန္တာ နိပန္နံ ဘဂဝန္တံ ဂိဝံ ဥန္နာမေတွာ နာမဇ္ဈေ ပုဏ္ဏစန္ဒရိယ၊ ဥလ္လာကေသိ။

ဒီ၊ဋ္ဌ၊၁။၂၅၅။

ရာဟု-ရာဟုအသူရိန်သည်။ ဂိဝံ-လည်ပင်းပင်ကို။ဥန္နာမေတွာ-အထက်သို့ညွတ်စေ၍။ဝါ-မော်၍။ နာမဇ္ဈေ-ကောင်းကင်အလယ်၌။ ဥလ္လာကေသိ-မော်၍ဖူးမျှော်ရပြီ။

ခီဏကာမရာဂေါတိ ဝတ္ထ ကာမံ ဘဂဝတော သဗ္ဗေပိ ကိလေသာ ခီဏာ။ မြာဟူဏော ပန တေ န ဇာနာတိ။ အတ္တနော ဇာနနဋ္ဌာနေယေဝ ဂုဏံ ကထေတိ။ ဒီ၊ဋ္ဌ၊၁။၂၅၅။

ပန-သော်လည်း။တေ-ထိုကာမရာဂမှတပါးသော ကိလေသာတို့ကို။ ဇာနနဋ္ဌာနေယေဝ-သိရာဋ္ဌာန၌သာ။

အပိစ အပါပပုရေက္ခရောတိ န ပါပံ ပုရေက္ခာရော န ပါပံ ပုရတော ကတွာ စရတိ၊ န ပါပံ ဣစ္ဆတိတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၂၅၅။

ပါပံ-မကောင်းမှုကို။ ဝါ-မကောင်းသော အဟိတဒုက္ခကို။ နပုရေက္ခာရော-ရှေး၌မပြုတတ်။ ကဿ ဗြဟ္မညာယ ပဇာယ အတ္တနာ သဒ္ဓိ ပဋိပိရုဒ္ဓါသပိ မြာဟူဏပဇာယ အပိရုဒ္ဓေါ

ဟိတသုခတ္ထိကောယေဝါတိ ဂုတ္တံ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၂၅၅။

ကဿ-အဘယ်၏။(အပါပပုရေက္ခာရော-မကောင်းမှုကိုရှေး၌မထားသနည်း။)ဗြဟ္မညာယ-ဗြဟ္မာဏ၏ သားဖြစ်သော။မြာဟူဏပဇာယပိ-ပုဏ္ဏားမျိုးဖြစ်သောပုဂ္ဂိုလ်အပေါင်း၏သော်မှလည်း။အပိရုဒ္ဓေါ-မဆန့်ကျင်ပါ။ ဟိတသုခတ္ထိကောယေဝ-စီးပွားချမ်းသာကို အလိုရှိသည်သာလျှင်တည်း။

သီလက္ခန္ဓာစဉ် (၁)

တတ္ထ ကောစိ ပုတ္တယ ဝါ ဒေါသ ဝိသမ္ဘိသမ္ပုဋ္ဌိန္ဒြေ ဝါ အသမတ္တတံ သလ္လက္ခေတွာ အပ္ပန္နိတွာ။ တုဏှိ နိသိဒန္တိ ကေစိ ပုတ္တန္တိ။ ဒီ၊ဋ္ဌ၊၁။၂၅၆။

တတ္ထ-ထိုလားကြကုန်သောပုဂ္ဂိုလ်တို့တွင်။ဒေါသံ-အပြစ်ကို။ သလ္လက္ခေတွာဝါ-မှတ်ထင်ကုန်၍သော် လည်းကောင်း။ဝိသမ္ဘိသမ္ပုဋ္ဌိန္ဒြေ-ဘုရားရှင်၏အခြေကိုလက်ခံခြင်း၌။အသမတ္တတံ-မစွမ်းနိုင်ကုန်သည်၏ အဖြစ်ကို။

ကောသန္တိ ဘဂဝါ ပုတ္တာ ဥဿာဟံ စနေတွာ ဝိဿန္တေတိ။ စဝံ သဗ္ဗေသမ္ပိ တေသံ ဝိမတိယော တီရံ ပတွာ မဟာသမုဒ္ဒဿ ဉ္စိမိယောဝိယ ဘဂဝန္တံ ပတွာ ဘိဇ္ဇန္တိ။ ဒီ၊ဋ္ဌ၊၁။၂၅၆။

ကောသန္တိ-အချို့သောပုဂ္ဂိုလ်တို့အား။ တေသံ-ထိုခတ္တိယပဏ္ဍိတ အစရှိသောပုဂ္ဂိုလ်တို့၏။ ဝိမတိယော-ယုံမှားခြင်းတို့သည်။ဉ္စိမိယော-လှိုင်းတို့သည်။ ဘိဇ္ဇန္တိဝိယ-ကွဲကုန်သကဲ့သို့။ တထာ။(ပမာ+ပမေ မေးနိုင်) ဥတ္တာနမုခေါတိ ယထာ ကေစ္စ နိက္ကာဋ္ဌိတမုခါဝိယ သမ္ပတ္တာယ ပရိသာယ န ကိဉ္စိ ကထေန္တိ အတိဒုလ္လဘကထာ ဟောန္တိ။ န ဝေရူပေါ။ -ဒီ၊ဋ္ဌ၊၁။၂၅၆။

နိက္ကာဋ္ဌိတမုခါဝိယ-မှောက်အပ်သောမျက်နှာရှိကုန်သကဲ့သို့။သမ္ပတ္တာယ-ရောက်လာသော။ ပရိသာယ-အား။ကိဉ္စိ-ဘာစကားကိုမျှ။ အတိဒုလ္လဘကထာ-အလွန်ခဲရင်းသဖြင့်ရအပ်သောစကားရှိကုန်၏။ (သမထော ဂေါတမော) ဝေရူပေါ-ဤသို့သံဘောရှိသူသည်။ န-မဟုတ်။

အတ္တာကုဋိကောတိ ယထာ ကေစ္စ ပရိသံ ပတွာ ထဒ္ဒမုခါ သကုဋိတမုခါ ဟောန္တိ န ဒေါသော။ ပရိသဒဿနေန ပနဿ ဗာလာတပသမ္ပဿေန ဝိယ ပဒုပံ မုခပဒုပံ ဝိကသတိ။ ပုတ္တစန္ဒသဿိရိကံ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၂၅၆။

ထဒ္ဒမုခါသကုဋိတမုခါ-ခက်ထန်သောမျက်နှာ ရှုံးတွသောမျက်နှာရှိကုန်သည်။ဒေါသော-ဤကဲ့သို့ရှုအပ် သောပုဂ္ဂိုလ်သည်။ပန-အဟုတ်ကား။အဿ-ထိုရဟန်းဂေါတမ၏။ဗာလာတပသမ္ပဿေန-တက်သစ်စ နေ၏ အံတွေ့ကြောင်း။ပဒုပံ-မဒုမ္မာကြာပန်းသည်။ဝိကသတိဝိယ-ပွင့်လင်းသကဲ့သို့။မုခပဒုပံ-မျက်နှာတော်တည်းဟူ သောပဒုမ္မာကြာပန်းသည်။ဝိကသတိ-ပွင့်၏။ပုတ္တစန္ဒသဿိရိကံ-လပြည့်ဝန်း၏ အသရေနှင့်တူသော အသ ရေရှိသည်။ ဟောတိ။

တတ္ထ မဟေသက္ခာ ဒေဝတာ အာရက္ခံ ဝဏ္ဏန္တိ။ တံ နိဿာယ မနုဿာနံ ဥပဒ္ဒဝေါ န ဟောတိ။ ပံသုပိသာစာဒယော ဝေ ဟိ မနုဿေ ဝိဟေဋ္ဌေန္တိ။ ဒီ၊ဋ္ဌ၊၁။၂၅၆။

တတ္ထ-ထိုအရပ်၌။ မဟေသက္ခာ-တန်ခိုးကြိုကုန်သော။ (ဝေါ) ဝါ-ကြီးသောအစိုးရခြင်းရှိသူတို့ဟုဆို အပ်ကုန်သော။(သဒ္ဒ) ဒေဝတာ-တို့သည်။ တာ-မဟေသက္ခာနတ်တို့ကို။ ပံသုပိသာစာဒယောဝေ-မြေဘုတ် ဘီလူးအစရှိသောသတ္တဝါတို့သည်သာ။ ဝိဟေဋ္ဌေန္တိ-ညှင်းဆဲကြကုန်၏။

တေ တာသံ အာနုဘာဝေန ဒုရံ အပက္ကမန္တိ အပိစ ဘဂဝတော မေတ္တာဗလေနပိ န အမနုဿာ မနုဿေ ဝိဟေဋ္ဌေန္တိ။ ဒီ၊ဋ္ဌ၊၁။၂၅၆။

တေ-ထိုမြေဘုတ်ဘီလူး အစရှိသည်တို့သည်။တာသံ-ထိုမဟေသက္ခာနတ်တို့၏။အာနုဘာဝေန-အာ နုဘော်တော်ကြောင်း။အမနုဿာ-လူနှင့်တူသော နတ်ဘီလူးပြိတ္တာတို့သည်။

ဗုဒ္ဓေါပိ ဗုဒ္ဓဿ ဘဏေယျ ဝဏ္ဏံ။ ကပ္ပမ္ပိစေ အညမဘာသမာနော။ ဒီယေထ ကပ္ပေါ စိရဒိယမန္တရေ ဝဏ္ဏော န ဒီယေထ တထာဂတဿ။ ဒီ၊ဋ္ဌ၊၁။၂၅၇။

ကပ္ပမ္ပိ-အားယုကပ်ပတ်လုံးလည်း။ အညံ-အခြားသောတရားစကားကို။ အဘာသမာနော-မပြောဆို ပဲ။ကပ္ပေါ-အာယုကပ်သည်။ စိရဒိယမန္တရေ-ရည်စွာသော ကာလအတွင်း၌။

ပုဋ္ဌသေနာတိဝိ ပါဋ္ဌော။ တဿဧတ္တာ ပုဋ္ဌော အံသေ အဿာတိ ပုဋ္ဌသော။ တေန ပုဋ္ဌသေန အံသေန ဟိ ပါထေယျပုဋ္ဌံ ဝဟန္တေနာပိတိ ဝုတ္တံ ဟောတိ။ ဒီ၊ဋ္ဌ၊၁။၂၅၇။

အဿ-ထိုအမျိုးကောင်းသား၏။ အံသေ-ပရုံး၌။ ပုဋ္ဌော-ရိက္ခာထုပ်သည်။အတ္ထိ။တေနပုဋ္ဌသေန-

ဧည့် ဖျဉ်း (ဖွင့် နည်း) ညို စေ နတ် စေး လေ

ပန်းခြံရိက္ခာထုပ်ရှိသည်။ အံသေန-ပန်းဖြင့်။ ပါထေယျပုဋ်-ရိက္ခာထုတ်ကို။ ဝဟန္တေနပိ-ရွက်ဆောင်ခြင်းဖြင့်လည်း။
တေ ဝေံ စိန္တယိသု။ သံစေ နော မိစ္ဆာဒိဋ္ဌိကာ စောဒေသန္တိ “ကသွာ တုမေ သမဏံ
ဂေါတမံ ဝနိတ္တာ”တိ။ ဒီ၊ ဌ၊ ၁။ ၂၅၄။

တေ-ထိုညာတောပက္ခိက ဗြာဟ္မဏဂဟပတိကတို့သည်။ နော-တို့ကို။ မိစ္ဆာဒိဋ္ဌိကာ-သူတို့သည်။ သစေ
စောဒေသန္တိ-အကယ်၍စောဒနာကုန်အံ့။

ဓတေ ကိရ ဒလိဒ္ဓါ ဖိတ္တာ ကုလပုတ္တာ ပရိသမဇ္ဈေ နာမဂေါတ္တဝသေန ပါကဏှာ ဘဝိဿာမာတိ
ဝေံ အကံသု။ ဒီ၊ ဌ၊ ၁။ ၂၅၅။

ဓတေ-ဤအမျိုးအနွယ်ကို ကြားသိစေသူတို့သည်။ ဒလိဒ္ဓါ-ဆင်းရဲကုန်သော။ ဖိတ္တာ-ပျက်စီးယိုယွင်း
ကုန်သော။ ကုလပုတ္တာ-တို့သည်။ (ဟုတွာ) ပါကဏှာ-ထင်ရှားသူတို့သည်။

သုဓံ ပဂ္ဂဏန္တာနန္တိ ယညယဓနတ္ထာယ သုဓံ ဂဏုန္တေသု ဗြာဟ္မဏေသု ပဌမောဝါ ဒုတိယောဝါ
တိ အတ္ထော။ သုဇာယ ဒိယျမာနံ မဟာယာဂံ ပဋိဂ္ဂဏန္တာနန္တိ ပေါရာဏာ။ ဒီ၊ ဌ၊ ၁။ ၂၅၆။

ယညယဓနတ္ထာယ-ယဓကိုပူဇော်ခြင်းအကျိုးငှါ။ သုဓံ-ယဓမ္မယောင်းမကို။ ဂဏုန္တေသု-ကိုင်ယူကုန်
သော။ ဗြာဟ္မဏေသု-တို့တွင်။ ပဌမောဝါ-ပဌမဖြစ်သော ပဓာနပုဂ္ဂိုလ်သည်သော်လည်းကောင်း။ သုဇာယ-
ယဓမ္မယောင်းမဖြင့်။ ဒိယျမာနံ-ပေးအပ်သော။ မဟာယာဂံ-ယဓကြီးကို။ ပဋိဂ္ဂဏန္တာနံ-ခံယူကုန်သော ပုဏ္ဏားတို့
၏။ ကူတိ အယံ-ကာ။ ပေါရာဏံ-ရှေး၌ဖြစ်ကုန်သော အဋ္ဌထာဆရာတို့သည်။ ဝဒန္တိ။

တေဒဝေါစုန္တိ သစေ ဇာတိဝဏ္ဏမန္တသမ္ပန္နော ဗြာဟ္မဏော နဟောတိ၊ အထ ကောစရဟိ
လောကေ ဗြာဟ္မဏော ဘဝိဿတိ၊ နာသေတိ နော အယံ သောဏဒဏ္ဍောယာန္တဿ ဝါဒံ
ပဋိက္ခိပါမာတိ စိန္တေတွာ တေဒဝေါစု။ ဒီ၊ ဌ၊ ၁။ ၂၅၇။ ၂၅၈။

ဇာတိဝဏ္ဏမန္တသမ္ပန္နော-ဇာတ်နှင့်ပြည့်စုံသူ အဆင်းနှင့်ပြည့်စုံသူ မန္တန်နှင့်ပြည့်စုံသူသည်။ အထ-
ထိုသို့ဖြစ်လျှင်။ ကောစရဟိ-အဘယ်အင်္ဂါနှင့်ပြည့်စုံသူသည်။ နော-ငါတို့ကို။ နာသေတိ-ပျက်စီး၏။ အဿ-ထို
သောဏဒဏ္ဍပုဏ္ဏား၏။ ဟန္တ-ယခု။ ပဋိက္ခိပါမ-ပယ်မြစ်ကြပါကုန်စို့။ တေ-ဤမာဘဝံ သောဏဒဏ္ဍော အစ
ရှိသော စကားကို။ အဝေါစု။

က္ကဒံ ပန သုတွာ တေ ဗြာဟ္မဏာ “သဘာဝံ အစရိယော အာဟ အကာရဏာဝ မယံ
ဥဇ္ဈာယိမှာ”တိ တုထိ အဟေသံ။ ဒီ၊ ဌ၊ ၁။ ၂၅၉။

ပန-ဆက်။ က္ကဒံ-ဤစကားကို။ သုတွာ-၍။ သဘာဝံ-ထင်ရှားရှိသောသဘောကို။ အကာရဏာဝ-အကြောင်း
မရှိကုန်ဘဲသာ။ ဥဇ္ဈာယိမှာ-ကဲ့ရဲ့မိကုန်ပြီ။ တုထိ-ဆိုတိဆိုတိ။

ယတ္ထ သီလံ တတ္ထ ပညာတိ ယသ္မိ ပုဂ္ဂလေ သီလံ တတ္ထေဝ ပညာ၊ ကုတော ဒုဿီလေ
ပညာ ပညာရဟိတေ ဝါ ဧဋ္ဌေ ဧဋ္ဌမူဂေ ကုတော သီလန္တိ။ ဒီ၊ ဌ၊ ၁။ ၂၆၀။

တတ္ထေဝ-ထိုသီလရှိရာပုဂ္ဂိုလ်၌သာ။ ပညာ-ဝိပဿနာစသောပညာသည်။ ပညာရဟိတေ-ဝိပဿနာ
ပညာမှကင်းသော။ ဧဋ္ဌေ-ထိုင်းရှိုင်းသော။ ဧဋ္ဌမူဂေ-အရည်ယိုသော ခံတွင်းရှိသောပုဂ္ဂိုလ်၌။

ရာဇာ သံသုမာရပတိတေန ထေရံ ဝန္တန္တော နာဟံ အယျဿ အရဟတ္ထံ ဝန္တာမိ၊ ပုထုဇ္ဇနဘူမိယံ
ပန ဌတွာ ရက္ခိတသီလမေဝ ဝန္တာမိ”တိ အာဟ၊ ဝေံ သီလေန ပညံ ဇောဝတိနာမ။ ဒီ၊ ဌ၊ ၁။ ၂၆၀။

ရာဇာ-တိဿမင်းသည်။ သံသုမာရပတိတေန-ပိကျောင်း၏ ဝပ်ခြင်းနှင့်တူသော ပျပ်ဝပ်ခြင်းဖြင့်။ ထေရံ-
မဟာသဋ္ဌိဝဿထေရ်ကို။ ပုထုဇ္ဇနဘူမိယံ-ပုထုဇဉ်ဖြစ်ရာ အနိဂ်အတန်၌။ ပညံ-ဝိပဿနာစသော
ပညာကို။

ယဿ ပန အတ္တန္တရေ သီလသံဝရော နတ္ထိ၊ ဥဋ္ဌိတညုတာယ ပန စတုပ္ပဒိကဂါထာပရိယော
သာနေ ပညာယ သီလံ ဇောဝတိ သဟ ပဋိသန္တိဒါဟိ အရဟတ္ထံ ပါပုဏာတိ။ အယံ
ပညာယ သီလံ ဇောဝတိ နာမ။ သေယျထာဝိ သန္တတိမဟာမတ္ထော။ ဒီ၊ ဌ၊ ၁။ ၂၆၀။

သီလဏ္ဍိတစင်္ကြံ (၁)

ယဿ-အကြင်ပုဂ္ဂိုလ်၏။ အဗ္ဗန္တရေ-ကိုယ်တွင်း၌။ ပန-သော်လည်း။ ညဉ္ဇိတညုတာယ-ညဉ္ဇိတညု။ ပုဂ္ဂိုလ်၏အဖြစ်ကြောင့်။ စာတုပ္ပဒိကံဂါထာပရိယောသာနေ-လေးပါဒရှိသော ဂါထာ၏အဆုံး၌။

သမထော ပန မံ နဂါတမော ပန နိဝတ္တိတွာ ပုစ္ဆိတိ။ ဣဒါနိဿာဟံ စိတ္တံ ပရိတောသေတွာ ဝိဿန္တိတုံ သက္ကာဏေယျံဝါ နဝါ။ သစေ န သက္ခိဿံ။ ပဋ္ဌမံ ဥပ္ပန္နာမိ မေ လဇ္ဇာ ဘိန္ဒိဿတိ။ ဒါဠုဒါ။ ၂၆၀။

အဿ-ထိုရဟန်းဂေါတမ၏။ ပရိတောသေတွာ-ထက်ဝန်းကျင်နှစ်သက်စေ၍။ သက္ကာဏေယျံဝါ-စွမ်းနိုင်မှုလည်း စွမ်းနိုင်ရာ၏။ န ဝါ သက္ကာဏေယျ-မစွမ်းရာ၏။ သစေနသက္ခိဿံ-အကယ်၍လည်း မစွမ်းနိုင်အံ့။ ဥပ္ပန္နာမိ-ဖြစ်ပြီးလည်းဖြစ်သော။ လဇ္ဇာ၊ အရက်သည်။ ဘိန္ဒိဿတိ၊ ကွဲတော့လတံ့။

တတ္ထ တွေကပရမာတိ တွေကံ သီလပညာဏန္တိ ဝစနေဝ ပရမံ အမှာကံ၊ တေ မယံ တွေက ပရမာ၊ ကုတော ပရံ တေဿ ဘာသိတဿ အတ္တံ န ဇာနာတိတိ အတ္ထော။ ဒါဠုဒါ။ ၂၆၁။

တတ္ထ-ထိုတွေက ပရမာဝ မယံ အစရှိသော စကားရပ်၌။ ပရမံ-အလွန်ဆုံးအပိုင်းအခြားသည်။ (အတ္တိ)တွေကပရမာ ဤမျှအတိုင်းအရှည်ရှိသော သီလပညာဏ်ဟူသော စကားသာလျှင် အလွန်ဆုံးအပိုင်း အခြားရှိပါကုန်၏။ ကုတော- ဤသီလပညာဏ် ဟူသောစကားထက်။ တေဿ ဘာသိတဿ ဤပြောဆိုအပ် သော သီလပညာဏ်ဟူသော သဒ္ဒါ၏။

ဧဝံ ပညာဝသေန ပန အနိယျာတေတွာ ဝိပဿနာပညာယ ပဒဋ္ဌာနဘာဝမတ္ထေန ဒေသေတွာ ဝိပဿနာပညာတော ပဋ္ဌာယ ပညာ နိယျာတိတာတိ။ ဒါဠုဒါ။ ၂၆၁။

အနိယျာတေတွာ-စိုးစံအုပ်တော်မဟုတ်။ ပဒဋ္ဌာနဘာဝမတ္ထေန-နီးစွာသောအကြောင်း၏ အဖြစ်မျှဖြင့်။ နိယျာတိတာ၊ နိဂုံးအုပ်တော်မူအပ်ပြီ။

မံ သာ ပရိသာ အယံ သောဏာဒဏ္ဍော ပစ္စိမဝယေ ဌိတော မဟာလ္လကော။ ဂေါတမော ပန ဒဟရောယုဝါ နတ္တာဝိဿ နပ္ပဟောတိ။ သော ပန နတ္တာမတ္တဘာဝန္တိ အပ္ပတ္တဿ အာသနာ ဝုဋ္ဌာတိ" ပရိဘဝေယျ။ ဒါဠုဒါ။ ၂၆၁။

မံ-ဒကာတော်ကို။ မဟာလ္လကော၊ ကြီးသည်၏အဖြစ်ကို ယူတတ်၏။ အဿ-ဤသောဏဒဏ္ဍပုဏ္ဏား ၏။ နတ္တာဝိ-မြှေးသည်လည်း။ နပ္ပဟောတိ-မလောက်။ သော-ထိုသောဏဒဏ္ဍသည်။ နတ္တာမတ္တဘာဝန္တိ-မြှေး၏ အဖြစ်သို့သော်မှလည်း။ အပ္ပတ္တဿ၊ မရောက်သော ဂေါတမအား။ ဝုဋ္ဌာတိနာမ၊ ထရသည် မည်တုံသေး၏။ ပရိဘာဝေယျ။ လွှမ်းမိုးပြောဆိုရာ၏။

ဣမိနာ ကိရ သဒိသော ကုဟကော ဒုလ္လဘော၊ ဘဂဝတိ ပနဿ အဂါရဝံ နာမ နတ္တိ၊ တသ္မာ ဘောဂနာသနာယာ ကုဟနဝသေန ဧဝံ ဝဒတိ။ ဒါဠုဒါ။ ၂၆၁။

ဣမိနာ-ဤသောဏဒဏ္ဍပုဏ္ဏားနှင့်။ ကုဟကော-အံ့ဖွယ်သံရဲကို ဖြစ်စေတတ်သူကို။ ပန-ဆက်။ အဿ- ထိုသောဏဒဏ္ဍပုဏ္ဏား၏။ အဂါရဝံ နာမ-မရှိသေခြင်းမည်သည်ကို။ တသ္မာဘောဂနာသနာယာ-ထိုသို့ စည်းစိမ်ပျက်စီးခြင်းမှ ကြောက်ခြင်းကြောင့်။ ကုဟနဝသေန-အံ့ဖွယ်ကိုဖြစ်စေခြင်း၏ အစွမ်းဖြင့်။ (တသ္မာနောင် ဟိတ်နက်ဆောင် တူအောင် အနက်ကြံ။)

ဗြာဟ္မဏော ပန အတ္တနော ကုဟကတာယ ဝေဋ္ဌိ ဘဂဝတိ ဓမ္မဝဿံ ဝဿိတေ ဝိသေသံ နိဗ္ဗတ္ထေတုံ နာသံက္ခိ။ ဒါဠုဒါ။ ၂၆၂။

ပန-ဆက်။ ကုဟကတာယ-အံ့ဖွယ်ကိုဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်။ ဘဂဝတိ-မြတ်စွာဘုရား သည်။ ဓမ္မဝဿံ-တရားမိုးကို။ ဝဿိတေ-ရွာစေတော်မူလတ်သော်။ ဝိသေသံ-တရားထူးကို။ နိဗ္ဗတ္ထေတုံ-ဖြစ်စေခြင်းငှါ။



ဗုဒ္ဓ ဗျူဟာ (ဗုဒ္ဓ ဗျူဟာ) ညီ စေ နတ် စေး စေး

ကုဋ္ဌဒန္တသုတ္တ

မဟာဝိစိတောတိ သော ကိရ သာဂရပရိယန္တံ မဟန္တံ ပထဝီမဏ္ဍလံ ဝိစိနိ၊ ဣတိ မဟန္တံ ဝိစိတမဿာတိ “မဟာဝိစိတော” တွေဝ သချံ အဂမာသိ၊ ဒီ၊ဋ္ဌ၊၁။၂၆၃။

သော-ထိုမဟာဝိစိတမင်းသည်။သာဂရပရိယန္တံ-သမုဒ္ဒရာအဆုံးရှိသော။ ပထဝီမဏ္ဍလံ-မြေအပြင် ကို။ ဝိစိနိ-အောင်ပြီး။အဿ-ထိုမဟာဝိစိတမင်း၏။ဝိစိတံ-အောင်အပ်ပြီးသော။မဟန္တံ-များသောမြေအပြင်သည်။

ကောသော ဝုစ္စတိ ဘဏ္ဍာဂါရံ၊ နိဒဟိတွာ ဌပိတေန ဓနေန ပရိပုဏ္ဏကောသော ဓညေန ပရိပုဏ္ဏကောဋ္ဌာဂါရော စာတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၂၆၄။

ဘဏ္ဍာဂါရံ-ဘဏ္ဍာတိုက်ကို။နိဒဟိတွာ-သိမ်းဆည်း၍။ဌပိတေန-ထားအပ်သော။ဓနေန-ဥစ္စာဖြင့်။ ပရိပုဏ္ဏကောသော-ပြည့်စုံသောဘဏ္ဍာတိုက်ရှိ၏။ပရိပုဏ္ဏကောဋ္ဌာဂါရောစ-ပြည့်စုံသောကျိုတိုက်လည်းရှိ၏။

ဣဒံ ပန ဓနံ သံဃရိတွာ တေ ကုဟိ ဂတာတိ၊ သဗ္ဗေဝံ ဟေ ဒေဝ မရဏဝံသံ ပတ္တာတိ။ ဒီ၊ဋ္ဌ၊၁။၂၆၄။

သံဃရိတွာ-စုဆောင်း၍။ တေ-ထိုခမည်းတော်ဘိုးတော်တို့သည်။မရဏဝံသံ-သေမင်းနိုင်ငံသို့။

အယံ ကိရေဝံ စိန္တေသိ “ဒါနံ ဒေန္တေန နာမ ဝေကေန ပဏ္ဍိတေန သဒ္ဓိံ မန္တေတွာ ဒါတု ဝဋ္ဋတိ၊ အနာမန္တေတွာ ကတကမ္မဋ္ဌိ ပစ္စာနတာပံ ကာရောတိ” တိ။ ဒီ၊ဋ္ဌ၊၁။၂၆၅။

အယံ-ဤမဟာဝိစိတမင်းသည်။ အနာမန္တေတွာ-မတိုင်ပင်ဘဲ။ ကတကမ္မံ-ပြုအပ်သောအမှုသည်။ ပစ္စာနတာပံ-နောင်တပူပန်ခြင်းကို။(ဟိ-ပါ၍) ဝါကျအပြန်အလှန် မေးနိုင်)

အယံ ရာဇာ မဟာဒါနံ ဒါတုကာမော၊ ဇနပဒေ စဿ ဗဟူ စောရာ၊ တေ အဝုပသမေတွာ ဒါနံ ဒေန္တဿ ခိရဒဓိတဏ္ဍုလာဒိကေ ဒါနသမ္ဘာရေ အာဟရန္တာနံ နိပ္ပုရိသာနိ ဂေဟာနိ စောရာ ဝိလုပ္ပိဿန္တိ။ ဒီ၊ဋ္ဌ၊၁။၂၆၄။

အယံရာဇာ-ဤမဟာဝိစိတမင်းသည်။ စ-သော်လည်း။အဿ-ထိုမင်း၏။တေ-ထိုသူပုန်တို့ကို။ ဒေန္တဿ-ပေးသောမင်း၏။ခိရဒဓိတဏ္ဍုလာဒိကေ-နိရည် နိဓမ်း ဆန် အစရှိကုန်သော။ဒါနသမ္ဘာရေ-အလှူ၏အဆောက်အဦးတို့ကို။အာဟရန္တာနံ-ဆောင်ယူကုန်သောသူတို့၏။ နိပ္ပုရိသာနိ-ပယောကျာ်းမရှိကုန်သော။ဂေဟာနိ-အိမ်တို့ကို။ ဝိလုပ္ပိဿန္တိ-လုယက်ကြကုန်လတ်။

ဂရဟာယာတိ ပဉ္စသိခမုဏ္ဍကရဏံ ဂေါမယသိဉ္စနံ ဂိဝိယ ကုဒဏ္ဍကဗန္ဓနန္တိ ဝေမာဒိနိ ကတွာ ဂရဟပါပနေန။ ဒီ၊ဋ္ဌ၊၁။၂၆၅။

ပဉ္စသိခမုဏ္ဍကရဏံ-ငါးပါးသော ဦးစွန်းကိုပြုခြင်း၊ ဦးပြည်းပြုခြင်းကိုလည်းကောင်း၊ဂေါမယသိဉ္စနံ-ရွားချေးရည်ကို ဦးခေါင်း၌သွန်းလောင်းခြင်းကိုလည်းကောင်း၊ ကုဒဏ္ဍကဗန္ဓနန္တိ-တောက်ကိုဖွဲ့ခြင်းလည်းကောင်း။ ဂရဟပါပနေန-ကဲ့ရဲ့ခြင်းသို့ရောက်စေသဖြင့်။ (သမုဟာနိသာမ-ပယ်နတ်ရတော့အံ့။)

အနုပါဒေတူတိ ဒိန္ဓေ အပ္ပဟောန္တေ ပုန အညမ္ပိ ဒိဇ္ဇေ ဘတ္တဉ္စ ကသိဥပကရဏဘဏ္ဍဉ္စ သစ္စံ ဒေတူတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁။၂၆၅။

ဒိန္ဓေ-ပေးအပ်သောရိက္ခာသည်။ အပ္ပဟောန္တေ-မလောက်သည်ရှိသော်။ဒိဇ္ဇေ-မျိုးစေ့ကိုလည်းကောင်း။ ကသိဥပကရဏဘဏ္ဍဉ္စ-လယ်လုပ်ခြင်း၏ အဆောက်အဦးဖြစ်သော ဥစ္စာကိုလည်းကောင်း။

ပါပတံ အနုပ္ပဒေတူတိ သက္ခိ အကတွာ ပဏ္ဍေ အနာရောပေတွာ မူလဆေဇ္ဇဝသေန ဘဏ္ဍမူလံ ဒေတူတိ အတ္ထော။ ဘဏ္ဍမူလဿ ဟိ ပါဘတန္တိ နာမံ။ ဒီ၊ဋ္ဌ၊၁။၂၆၅။

သက္ခိ-သက်သေကို။ပဏ္ဍေ-စာလွှာ၌။ အနာရောပေတွာ-မတင်မှု၌။မူလဆေဇ္ဇဝသေန-အမြစ်ကိုဖြစ်ခြင်း၏ အစွမ်းဖြင့်။ ဘဏ္ဍမူလံ-ဘဏ္ဍာ၏ အရင်းအနှီးကို။ပါဘတန္တိ-အရင်အနှီးဟူသောအမည်သည်။

အပ္ပကေနပိ မေဓာပိ၊ ပါပတေန ဝိစက္ခဏော။

သမုဋ္ဌာပေတိ အတ္တာနံ၊ အထံ အဂ္ဂိဝံ သန္ဓမံ။ ဒီ၊ဋ္ဌ၊၁။၂၆၅။

သီလကျွန်တာစဉ် (၁)

မေမာဝီ-မီးမွေးမှုတွင် ကျွမ်းကျင်သောပညာရှိသည်။ အံ့-အနည်းငယ်သော။ အဂ္ဂိ-ကို။ သန္ဓေ-
သန္ဓေမန္တော-ကောင်းစွာမှတ်လျက်။ (မဟန္တံ။ အဂ္ဂိက္ခန္ဓံ-မီးအစုကို။ သမုဋ္ဌာပေတိက္ကဝ-ထကြွစေသကဲ့သို့။ တထာ-
တူ။) ဝိစက္ခထော-ကူးသန်းရောင်းဝယ်မှုတွင် ကျွမ်းကျင်သော။ မေမာဝီ-သည်။ အပ္ပကေနဝီ-အနည်းငယ်လည်း
ဖြစ်သော။ ပါဘတေန-အရင်းအနှီးဖြင့်။ အတ္တာနံ-ကို။ သမုဋ္ဌာပေတိ-၏။

မုဒါ မောဒမာနာတိ မောဒါ မောဒမာနာ၊ အယမေဝဝါ ပါဠော အညမညံ ပမုဒိတစိတ္တောတိ
အဓိပ္ပါယော။ ဒီ၊ ဌ၊ ဘ၊ ၂၆၅။

မောဒါ-တစ်ချို့လူတို့က ဝမ်းမြောက်ကုန်သည်။ မောဒမာနာ-တစ်ခြားသူတို့က ပြန်၍ ဝမ်းမြောက်ကုန်
သည်။ ပမုဒိတစိတ္တော-ဝမ်းမြောက်သောစိတ်ရှိကြကုန်သည်။ (ဟုတွာ။ ပိဟရိဿန္တိ) အဓိပ္ပါယော-ပုရောဟိတ်၏
အလိုတည်း။

သစေ ပန အတ္တနော အာနယန္တေ ခတ္တိယာဒယော အနာမန္တော တာ ဒဿတိ၊ နာဿ တေ
အတ္တမနာ ဘဝိဿန္တိ ယထာ ဒါနေ တေ အတ္တမနာ ဟောန္တိ တထာ ကရိဿာမိတိ။

ဒီ၊ ဌ၊ ဘ၊ ၁၆၅။

ပန-ထိုသို့ပင် အလှူကြီးပေးဖို့ရန်အလွန်အားထုတ်ပါသော်လည်း။ အာနယန္တေ-အစဉ်လိုက်ကုန်သော။
ခတ္တိယာဒယော-တို့ကို။ အဿ-ထိုမင်း၏အလှူ၌။ အတ္တမနာ-မိမိစိတ်ရှိကြကုန်သည်။ ယထာ-အားဖြင့်။ (ကရိယ
မာနေ-သော်။) တေ-ထိုခတ္တိယ အစရှိသူတို့သည်။

တေ ကိရ အယံ ရာဇာ 'အယံ ဣဿရော' တိ ပဿယု ဒါနံ အဒတွာ အမေ အာမန္တေသိ၊
အဟောနေန သုဋ္ဌ၊ ကတန္တိ အတ္တမနာ ဝေမာဟံသု။ အနာမန္တိတေ ပနဿ ယညဋ္ဌာနံ
ဒဿနာယဝိ န ဂစ္ဆေယျူ။ ဒီ၊ ဌ၊ ဘ၊ ၂၆၆။

တေ-ထိုခတ္တိယ အစရှိသူတို့သည်။ ဣဿရော-အစိုးရ၏။ ပဿယု-လွှမ်းမိုး၍။ အနေန-ဤမင်းသည်။
သုဋ္ဌ-ကောင်းစွာ။ အဟောကတံ-ပြုအပ်လေစွာ။ အတ္တမနာ-မိမိစိတ်ရှိကြကုန်သည်။ ပန-ဗျတ်ရိတ်ကာ။ အနာ
မန္တိတေ-မတိုင်ပင်အပ်သော်။ အဿ-ထိုမင်း၏။ ယညဋ္ဌာနံ-ယဇ်ပူဇော်ရာ အရပ်ကို။

ယော ပန အတ္တနာ ယေန ကေနစိ ယာပေတိ၊ ပရေသံ မရရံ ဒေတိ၊ သော ပတိ ဇေဋ္ဌကော
သာမိ ဟုတွာ ဒေတိ။ ဒီ၊ ဌ၊ ဘ၊ ၂၆၆။

ယော-အကြင်ပုဂ္ဂိုလ်သည်။ ယေနကေနစိ-အမှတ်မထားတပါးပီးသော အာဟာရဖြင့်။ မရရံ-ချို့မြိန်
ကောင်းမြတ်သော အာဟာရကို။ သော-သည်။ (ဒါနသခါတဿ ဒေယျုဓမ္မဿ-၏။) ပတိ-အရှင်သည်။ ဇေ
ဋ္ဌကော-အကြီးအကဲသည်။

ဩပါနဘူတောတိ ဥဒပါနဘူတော သဗ္ဗေသံ သာဓာရဏပရိဘောဂေါ၊ စတုမဟာပထေ
ခတပေါက္ခရဏံ ဝိယ ဟုတွာတိ အတ္ထော။ ဒီ၊ ဌ၊ ဘ၊ ၂၆၆။ ၂၇၃။

ဥဒပါနဘူတော-ရေဆိပ်သဖွယ်ဖြစ်၍ဖြစ်သည်။ သဗ္ဗေသံ-တို့၏။ ဝါ-တို့နှင့်။ သာဓာရဏပရိဘောဂေါ-
ဆက်ဆံသောသူဆောင်ခြင်းရှိသည်။ ဟုတွာ။ စတုမဟာပထေ-လမ်းလေးခုတို့၏ဆုံရာလမ်းမကြီး၌။ ခတပေါက္ခရ
ဏံဝိယ-တူးအပ်သော ရေကန်သည်ကဲ့သို့။ ဟုတွာ။ (ပုညာနိ-တို့ကို။ ကရောတိ-၏။)

တေသု ဟိ အသတိ 'ဧဝံ ဒုဇ္ဈာတဿ သံဝိဓာနေန ပဝတ္တဒါနံ ကိတ္တကံ ကာလံ
ပဝတ္တိဿတိ' တိ အာဒီနိ ဝတွာ ဥပသကံမိတာရော န ဟောန္တိ။ ဒီ၊ ဌ၊ ဘ၊ ၂၆၇။

ဟိ-ချဲ့တေသု-ဤလေးပါးသောအဂ္ဂိတို့သည်။ အသတိ-မရှိလတ်သော်။ ဒုဇ္ဈာတဿ-မကောင်းသော
ဇာတ်ရှိသူ၏။ သံဝိဓာနေန-စီမံခြင်းကြောင့်။ ဥပသကံမိတာရော-အလွန်ချဉ်းကပ်လိုသူတို့သည်။

သော ကိရ စိန္တေသိ 'ဒါနံ ဒေမာနာ နာမ တိတ္ထံ ဌာနာနံ အညတတြာသိ' စရန္တိ ဟန္တာဟံ
ဣမံ ရာဇာနံ တေသု ဌာနေသု ပဋ္ဌမတရဉ္ဇေဝ နိစ္စလံ ကရောမိ' တိ ဒီ၊ ဌ၊ ဘ၊ ၂၆၇။

သော-ထိုပုရောဟိတ်ပုဂ္ဂိုလ်သည်။ ဌာနာနံ-ဌာနတို့တွင်။ အညတရသိ-တစ်မျိုးမျိုးသောဌာန၌။

စဉ်း ဖျဉ်း (ဗုဒ္ဓ နဉ်း) ညီ ဝေ နုတ် ဝေ လေ

ပဌမတရညောင်-ယဇ် မပူဇော်မိ ရှေးဦးစွာသာလျှင်၊ နိစ္စလံ-မတုန်လှုပ်သည်။

ဝိပုဋိသာရော န ကရဏီယောတိ “ဘောဂါနံ ဝိဂမဟေတုကော ပစ္ဆာနုတာပေါ နကတ္တဗ္ဗော၊ ပုဗ္ဗစေတနာ ပန အစလာ ပတိဋ္ဌာပေတဗ္ဗော၊ ဒါ၊ ဌ၊ ၁။ ၂၆၇။

ဝိဂမဟေတုကော-ကင်းခြင်းဟူသော အကြောင်းရှိသော။ ပစ္ဆာနုတာပေါ-နောင်တတစ်ဖန်ပူပန်ခြင်းကို။ ပန-အနွယ်ကား။ အစလာ-မတုန်မလှုပ်။ ပတိဋ္ဌာပေတဗ္ဗော-တည်စေလိုက်၏။

နာပိ ဥဋ္ဌာရေသု ဘောဂေသု စိတ္တံ နမတိ၊ ဧဟာရောရုံပ ဥပပန္နဿ သေဋ္ဌိဂဟပတိနောဝိယ။ ဒါ၊ ဌ၊ ၁။ ၂၆၈။

ဥဋ္ဌာရေသု-မွန်မြတ်ကုန်သော။ ဘောဂေသု-စည်းစိမ်တို့၌။ စိတ္တံ-စိတ်သည်လည်း။ နနမတိ-မညွတ်။ (ကဿ-အဘယ်သူ၏။ စိတ္တံဝိယ-စိတ်ကဲ့သို့နည်း။) မဟာရောရုံပ-မဟာရောရုံပင်ရဲသို့။ ဥပပန္နဿ-ကပ်ရောက် ရသော။ သေဋ္ဌိဂဟပတိနော ဝိယ-အိမ်ရှင်သူဌေးကြီး၏။ စိတ္တံဝိယ-စိတ်ကဲ့သို့တည်း။

တဿ ကိရ ဝေ ‘အဟောသိ’ သစာယံ ရာဇာ ဒုဿီလေ ဒိသွာ နဿတိ ဝတမေဝ ဒါနံ၊ ယဿ မေ ဝေ ရူပါ ဒုဿီလာ ဘုဉ္ဇန္တိ” တိ။ သီလဝန္တေသုပိ ဝိပုဋိသာရံ ဥပ္ပါဒေသတိ၊ ဒါနံ န မဟပ္ပလံ ဘဝိဿတိ။ ဒါ၊ ဌ၊ ၁။ ၂၆၉။

တဿ-ထိုပရောဟိတ်ပုဏ္ဏား၏။ ဝေ-ဤသို့သောအကြံသည်။ အယံရာဇာ-ဤမဟာဝိစိတမင်းသည်။ ဒုဿီလေ-တို့ကို။ ဒိသွာ-၍။ ယဿမေ-အကြင်ငါ၏။ ဒါနံ-ကို။ ဝေရူပါ-သော။ ဒုဿီလာ-စဉ်သည်။ ဘုဉ္ဇန္တိ-သုံးဆောင်ကြကုန်၏။ တဿမေ-ထိုငါ၏။ ဒါနံ-သည်။ နဿတိဝတ-ပျက်လေစွတကား။ သီလဝန္တေသုပိ-သီလရှိ ကုန်သော အလှူခံပုဂ္ဂိုလ်တို့၌လည်း။ ဝိပုဋိသာရံ-နလုံးမသာယာခြင်းကို။ ဥပ္ပါဒေသတိ-ဖြစ်စေလုံး။ မဟပ္ပလံ-ကြီးကျယ်ဖွင့်ဖြိုး များမြတ်သောအကျိုးရှိသည်။

ဝိပုဋိသာရောစ နာမ ဒါယကာနံ ပဋိဂ္ဂဟကတောဝ ဥပ္ပဇ္ဇတိ၊ ဟန္တဿ ပဌမမေဝ တံ ဝိပုဋိသာရံ ဝိနောဒေဝီ” တိ။ ဒါ၊ ဌ၊ ၁။ ၂၇၀။

စ-ဆက်။ ဒါယကာနံ-ပေးလှူတတ်သူတို့၏။ ဝိပုဋိသာရောနာမ-နလုံးမသာယာခြင်းမည်သည်။ ပဋိဂ္ဂဟကတောဝ-အလှူခံပုဂ္ဂိုလ်ကြောင့်သာ။ ဟန္တ-ယခု။ အဿ-ထိုမင်း၏။

ယေ ယူပနာမကေ မဟာထမ္ဘေ ဥဿာပေတွာ “အသုကရာဇာ အသုကမစ္စော အသုက မြာဟုထော ဝေရူပနာမ မဟာယာဂံ ယတေ” တိ နာမံ လိစိတွာ ဌပေန္တိ။ ဒါ၊ ဌ၊ ၁။ ၂၇၁။

ယူပနာမကေ-ယူပအမည်ရှိသော။ ယေမဟာထမ္ဘေ-အကြင်ကြီးစွာသောတိုင်တို့ကို။ ဥဿာပေတွာ-ထောင်မတ်စေ၍။ အသုကရာဇာ-ဤမည်သောမင်းသည်။ မဟာယာဂံ-ယဇ်ကြီးကို။ ယတေ-ပူဇော်၏။

ယာနိစ ဒဗ္ဘတိဏာနိ လာယိတွာ ဝနမာလသခေပေန ယညသာလံ ပရိက္ခိပန္တိ၊ ဘူမိယံဝါ ပတ္ထရန္တိ၊ တေပိ န ရုက္ခာ ဆိဇ္ဇိသု၊ န ဒဗ္ဘာ လူယိသု။ ဒါ၊ ဌ၊ ၁။ ၂၇၂။

စ-သေး။ ယာနိဒဗ္ဘတိဏာနိ-အကြင်နေဇာမြက်တို့ကို။ လာယိတွာ-ရိတ်၍။ ဝနမာလသခေပေန-တောပန်းတို့ဖြင့်သီကုံးအပ်သော ပန်းကုံးအသွင်ဖြင့်။ ယညသာလံ-ယဇ်တင်းကုတ်ကို။ ပရိက္ခိပန္တိ-ကာရံကြကုန်၏။ တေပိရုက္ခာ-ထိုသစ်ပင်တို့ကိုသော်မှလည်း။ နဆိဇ္ဇိသု-မဖြတ်ကြကုန်။ န လူယိသု-မရိတ်ကြကုန်။

ဝေတေန ပန နံ ဒဏ္ဍတဇ္ဇိတာ န ဘယတဇ္ဇိတာ န အဿုမုခါ ရောဒမာနာ ပရိကမ္မာနိ အကံသု။ အထခေါ ပိယသုမုခါစာရေနေဝ သမုခါစာရိယမာနာ အကံသု။ ဒါ၊ ဌ၊ ၁။ ၂၇၃။

ဝေတေ-ဤဒါသအစရှိသောပုဂ္ဂိုလ်တို့သည်။ ဒဏ္ဍတဇ္ဇိတာ-ဒုတ်စသောဒဏ်ဖြင့် ခြိမ်းခြောက်အပ် ကုန်သည်။ (ဟုတွာ) ပရိကမ္မာနိ-ထက်ဝန်းကျင်ဖြူဖွယ်ကိစ္စတို့ကို။ န အကံသု-ပြုကြကုန်သည်မဟုတ်။ အဿုမုခါ-မျက်နှာ၌ မျက်ရည်ရှိကုန်သည်။ (ဟုတွာ) ပိယသုမုခါစာရေနေဝ-ချစ်ခင်ဖွယ်အခေါ်အဝေါ်ဖြင့်သာလျှင်။ သမုခါ စာရိယမာနာ-ခေါ်ဝေါ်ပြောဆိုအပ်ကုန်သည်။ ဟုတွာ။ ပရိကမ္မာနိ။

သပ္ပိအာဒီနံ ပန မဟာစာဋိယော ပူရာပေတွာ “ယောယံ ပရိဘုဒ္ဓိတုကာမော၊ သော တံ

သီလဗျူဟာစဉ် (၁)

ပရိဘုရားတို့ အနေကသတေသု ဌာနေသု ဌာပါပေသိ။ ဒါ၊ဌာ၊၁။၂၆၉။
 ယော-အကြင်ပုဂ္ဂိုလ်သည်။ သပ္ပိအာဒိနံ-ထောပတ်အစရှိသည်တို့ဖြင့်။ မဟာစာဋိယော-အိုးစရည်းကြီး-
 တို့ကို။ ပူရာမေတွာ-ပြည့်စေ၍။ ယံ-အကြင်အာဟာရကို။ သော-သည်။ တံ-ထိုအာဟာရကို။
 ဣတရထာ ဟိ ကိ ပန တံ ဘော ဂေါတမ တဒါ ရာဇာ အဟောသိ၊ ဥဒါဟု ပုရောဟိတော
 ဗြာဟ္မဏော” တိ ဝေ ဥဇကမေဝ ပုစ္ဆယမာနော အဂါရဝေါ ဝိယ ဟောတိ။ ဒါ၊ဌာ၊၁။၂၇၀။
 ဟိ-လဒ္ဒဒေါသ ထင်ရှားပြအံ့။ ဣတရထာ-ရှောင်လွှဲခြင်းမှ တစ်ပါးသောအခြင်းအရာအားဖြင့်။ ကိ-
 အသို့ပါနည်း။ တံ-အရှင်ဘုရားသည်။ တဒါ-ထိုအခါ၌။ ရာဇာ-မဟာဝိတမင်းသည်။ အဟောသိကံ-ဖြစ်သလော။
 ဥဒါဟု-သို့မဟုတ်။ (ဘဝန္တံ-ကို) ပုစ္ဆယမာနော-မေးသော်။ အဂါရဝေါ ဝိယ-မရှိသောခြင်းကဲ့သို့။ (ဣတရထာ- နောက်
 ဟိ-နိပါတ်ရောက်သော် လဒ္ဒဒေါသကို စွဲရပါသည်။

“အမှာကံ ဝိတုပိတာမဟာဒိဟိ ပဝတ္တိတာနိ” တိ ကတွာ ပစ္ဆာ ဒုဂ္ဂတပုရိသေဟိဝိ ဝံသပရမ္ပ
 ရာယ ပဝတ္ထေတဗ္ဗာနိ ယာဂါနိ ဝေရူပိနိ ကိရ သီလဝန္တေ ဥဒ္ဓိဿ နိဗဒ္ဓဒါနာနိ တသ္မိ
 ကုလေ ဒလိဒ္ဓါဝိ န ဥပစ္စိန္တန္တိ။ ဒါ၊ဌာ၊၁။၂၇၀။

ဝိတုပိတာမဟာဒိဟိ-အဖေ အဘိုးစသူတို့သည်။ ပဝတ္တိတာနိ-ဖြစ်စေခဲ့ကုန်ပြီ။ ဒုဂ္ဂတပုရိသေဟိဝိ-
 ဆင်းရဲသောယောက်ျားတို့သော်မှလည်း။ ဝံသပရမ္ပရာယ-အနွယ်အဆက်ဆက်အားဖြင့်။ နိဗဒ္ဓဒါနာနိ-အမြဲစပ်ဖွဲ့
 ခြင်းဖြင့် ဖြစ်စေအပ်သောအလှူတို့ကို။ ဒလိဒ္ဓါဝိ-သူဆင်းတို့သော်မှလည်း။ နဥပစ္စိန္တန္တိ-မဖြတ်ကြကုန်။

ဒဏ္ဍပ္ပဟာရာတိ “ပဋိပါဋိယာ တိဋ္ဌထ တိဋ္ဌထာ” တိ “ဥနံ ဂန္တာ ဂဏှထ ဂဏှထာ” တိစ
 အာဒိနိ ဝတွာ ဒိယမာနာ ဒဏ္ဍပ္ပဟာရာဝိ ဂလဂ္ဂါဟာဝိ ဒိဿန္တိ။ ဒါ၊ဌာ၊၁။၂၇၁။

ပဋိပါဋိယာ-အစဉ်အားဖြင့်။ ဒိယမာနော-ပေးအပ်သောအလှူကြီး၌။ ဒဏ္ဍပ္ပဟာရာဝိ-ဒုတ်ဖြင့်ပုတ်
 ခတ်ခြင်းတို့ကိုလည်းကောင်း။ ဂလဂ္ဂါဟာဝိ-လည်ပင်းကို ဆွဲကိုင်ရခြင်းတို့ကိုလည်းကောင်း။

ဝိဟာရဒါနေ ပန ကိစ္စပရိယောသာနံ အတ္ထိ၊ ပတ္ထုသာလံဝါ ဟိ ကာရေတုံ ကောဋိဓနံ
 ဝိဿဇ္ဇေတွာ မဟာဝိဟာရံ ဝါ။ ဒါ၊ဌာ၊၁။၂၇၁။

ဟိ-မှန်။ ပတ္ထုသာလံဝါ-သစ်ရွက်ကျောင်းကိုမှလည်း။ ကာရေတု-ပြုစေဦးတော့။ ကောဋိဓနံ-တစ်ကုဋေ
 သောဥစ္စာကို။

ယသ္မာစ သရဏဂမနံနာမ တိတ္ထံ ရတနာနံ ဖိဝိတပရိစ္စာဂမယံ ပုညံ သဂ္ဂသမ္ပတ္တိံ ဒေတိ၊
 တသ္မာ မဟပ္ပလတရဉ္စ မဟာနိသံသတရဉ္စာတိ ဝေဒိတဋ္ဌံ။ တိတ္ထံ ပန ရတနာနံ ဖိဝိတပရိစ္စာ
 ဂဝသေန “ယဇညာ” တိ ဝုစ္စတိ။ ဒါ၊ဌာ၊၁။၂၇၂။

စ-ဆက်။ ဖိဝိတပရိစ္စာဂမယံ-အသက်ကိုစွန့်ကြောင်း စေတနာဖြစ်သော။ သဂ္ဂသမ္ပတ္တိံ-နတ်ပြည်စည်း
 စိမ်ကို။ မဟပ္ပလတရဉ္စ-ကြီးကျယ်သော အကျိုးရင်းရှိသည်ကိုလည်းကောင်း။ မဟာနိသံသတရဉ္စ-ကြီးစွာသော
 အကျိုးဆက် ရှိသည်ကိုလည်းကောင်း။

ဓတ္ထ စ ယော ပဉ္စ သိက္ခာပဒါနိ ဧကတော ဂဏှတိ၊ တဿ ဧကသ္မိံ ဘိန္ဒေ သဗ္ဗာနိဝိ
 ဘိန္ဒာနိ ဟောန္တိ။ ယော ဧကေကံ ဂဏှတိ၊ သော ယံ ဝိတိက္ကမတိ၊ တဒေဝ ဘိန္ဒတိ။ ဒါ၊ဌာ၊၁။

၂၇၂။၂၇၃။

စ-ဆက်။ ဓတ္ထ-ဤသိက္ခာပုဒ်ကိုဆောက်တည်ရာ၌။ ယော-အကြင်ပုဂ္ဂိုလ်သည်။ ဧကတော-တစ်ပေါင်း
 တည်။ ဧကသ္မိံ-တစ်ပါးသော သိက္ခာပုဒ်သည်။ ဘိန္ဒေ-ပျက်လတ်သော်။ ယော-အကြင်ပုဂ္ဂိုလ်သည်။ ဧကေကံ-
 တစ်ပါးပါးသော သိက္ခာပုဒ်ကို။ ယံ-အကြင်သိက္ခာပုဒ်ကို။ တဒေဝ-ထိုလွန်ကျူးအပ်သော သိက္ခာပုဒ်သည်သာ။
 ဘဝန္တရေပိ ဟိ အရိယသာဝကော ဖိဝိတဟေတုပိ နေဝ (ဝံ) ဟနတိ န သုရံ ဝိဝတိ။
 သစေ ဝိဿ သုရဉ္စ ဝိရဉ္စ ဝိသေတွာ မုခေ ပက္ခိပန္တိ၊ ဒီရမေဝ ပဝိသတိ၊ န သုရာ။
 ဒါ၊ဌာ၊၁။၂၇၃။

ဗုဒ္ဓ ဗျူဟ (ဗုဒ္ဓ ဗျူဟ) ညီ ဝေ နတ် ငေး ဝေ

ဟိ-မှန်။ ဘဝန္တရေပိ-ဘဝတစ်ပါး၌သော်မှလည်း။ ဖိဝိတဟေတု-အသက်ဟူသော အကြောင်းကြောင့်။ အဿ-ထိုအရိယာသာဝက၏။ သုရစ္ဆ-အရက်ကိုလည်းကောင်း။ ခီရစ္ဆ-နို့ရည်ကိုလည်းကောင်း။ မိဿေတွာ-ရော၍။ မုခေ-ပါးစပ်၌။ ပက္ခိပန္နိ-ထည့်ကြကုန်၏။

ပာဗာဒ ကိ ဇောက္ခသကုဏာနံ ခီရမိဿကေ ဥဒကေ ခီရမေဝ ပဝိသတိ န ဥဒကံ၊ ဣဒံ ယောနိသိဇ္ဇန္တိ စေ ဣဒံ ဓမ္မတာသိဇ္ဇန္တိစ ဝေဒိတဗ္ဗံ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၇၃။

ယထာကိ-ဥပမာအဘယ်ကဲ့သို့နည်း။ ကောက္ခသကုဏာနံ-ကြီးကြောင့်ကိုတို့၏။ ခီရမိဿကေ-နို့ရည်ဖြင့် ရောအပ်သော။ ဥဒကော-ရေတွင်။ ပဝိသတိယထာ-ကဲ့သို့၊ ဥဒကံ-သည်။ န ပဝိသတိယထာ-ကဲ့သို့တည်း။ ဣဒံ- ဤကြီးကြောင့်ကို၏ခံတွင်းသို့ နို့ရည်သာဝင်၍ ရမဝင်ခြင်းသည်။ ယောနိသိဇ္ဇံ-အမျိုးဇာတ်ကြောင်းပြီးစီး၏။ ဣဒံ-ဤအရိယာသာဝကတို့၏ခံတွင်းသို့ နို့ရည်သာဝင်၍ သေရည်မဝင်ခြင်းသည်။ ဓမ္မတာသိဇ္ဇံ-အရိယာမဂ် တရား၏ အာနုဘော်ကြောင့် ပြီးစီး၏။

ဣဒစ္စ ပန သီလပဉ္စကံ “အပ္ပသိနေဟဉ္စ ဖိဝိတသိနေဟဉ္စ ပရိစ္စတိတွာ ရက္ခိဿာမိ”တိ သမာဒိန္နတာယ ယညောတိ ဝုစ္စတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၇၃။

အတ္တသိနေဟဉ္စ-မိမိ၌ ချစ်ခြင်းကိုလည်းကောင်း။ ဖိဝိတသိနေဟဉ္စ-အသက်၌ ချစ်ခြင်းကိုလည်း။ သမာဒိန္နတာယ-ကောင်းစွာ ယူအပ်သည်၏အဖြစ်ကြောင့်။

တတ္ထ ကိဉ္စာပိ ပဉ္စသီလတော သရဏဂမနမေဝ ဇေဋ္ဌကံ၊ ဣဒံ ပန သရဏဂမနေယေဝ ပတိဋ္ဌာယ ရက္ခိတသီလဝသေန မဟပ္ပလန္တိ ဝုစ္စတိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၇၄။

ဇာတ္ထ-ထိုပဉ္စသီလ သရဏဂုံတို့တွင်။ ပဉ္စသီလတော-ငါးပါးသောသီလထက်။ သရဏဂမနမေဝ- သရဏဂုံသည်သာလျှင်။ ကိဉ္စာပိ-အကယ်၍ကား ချီးမွမ်းအပ် မြတ်လှပေ၏။ ပန-သော်လည်း။


ယသ္မာ ပန အရဟတ္တတော ဝိသိဋ္ဌတရော အညော ယညော နာမ နတ္ထိ၊ တသ္မာ အရဟတ္တ နိက္ခဋ္ဌေနေ ဒေသနံ သမာပေန္တော “အယဒ္ဓိ ခေါ ဗြာဟ္မဏာ”တိ အာဒိမာဟ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၇၄/ဓ။
ဝိသိဋ္ဌတရော-အထူးသဖြင့်ချီးမွမ်းအပ်၏။ အရဟတ္တနိက္ခဋ္ဌေနေ-အရဟတ္တဖိုလ်တည်းဟူသော အထွဋ်ဖြင့်သာ။ သမာပေန္တော-ပြီးဆုံးစေတော်မူလိုသည်။ ဟုတွာ။

ဣဒစ္စ ပန ဝတွာ ဗြာဟ္မဏော ပုရိသံ ပေသေသိ “ဂစ္ဆ တာတ ယညဝါဋံ ပဝိသိတွာ သဗ္ဗေ တေ ပါဏယော ဗန္ဓနာ မောစေဟိ”တိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၇၅။

စပန-ထပ်၍သက်ဦးအံ့။ ဣဒံ-ဤစကားကို။ ယညဝါဋံ-ယစ်တင်းကုတ်သို့။ တေ၊ ဂါဏယော-ထိုသတ္တ ဝါတို့ကို။ ဗန္ဓနာ-အနှောင်အဖွဲ့မှ။ မောစေဟိ-လွတ်စေချေလော။

သုတွာ ပနဿ “ဗဟုဝတ မေ ပါဏာ မောစိတာ”တိ စိတ္တစာရော ဝိပ္ပသိဒတိ။ ဘဂဝါ တဿ ဝိပ္ပသန္ဓမနတံ ဥတွာ ဓမ္မဒေသနံ အာရဘိ။ ဒီ၊ ဋ္ဌ၊ ၁။ ၂၇၅/ဓ။

ပန-အနွယ်။ အဿ-ထိုပုဂ္ဂိုလ်၏။ ဗဟု-ကုန်ခံသာ။ ပါဏာ-သတ္တဝါတို့ကို။ စိတ္တစာရော-စိတ်၏ဖြစ်ခြင်း သည်။ ဝိပ္ပသိဒတိ-အထူးသဖြင့်ကြည်လင်၏။ တဿ-ထိုပုဂ္ဂိုလ်၏။ ဝိပ္ပသန္ဓမနတံ-အထူးသဖြင့်ကြည်လင်သော စိတ် ရှိသည်၏အဖြစ်ကို။



ဓမ္မာစရိယအောင်ပန်း ဆွတ်လှမ်းနိုင်ကြပါစေ...

ဒါ စွံ ပ ညာ ဘိ ဟာ ဘိ ဝံ သ

၁၈/၇/၂၀၀၅။ တနင်္လာနေ့။

